

ပိတ်ကူးချုခြှုံအနေပညာ

ပန်းတောင်ရိပ်ဂုံ ဖြည့်ညီလေးစား ဘရပျေး လက်ထွဲလုပ်ကြေး ရဲကော်ပျေး ဘောင်စွမ်းရည်



စိတ်ကူးချီချီဘအုပ်

.....

မန်းတောင်ရိပ်ခါ
ကြည်ညီလေးတားဆရာများ
လက်တွဲလုပ်ဖော် ရဲဘော်များ
မောင်စွမ်းရည်

ပန်တော်စိန်မြို့ ကြွည်းပြီးလေဆာင်ရေး လက်တွေ့လုပ်ငန်း ရဲ့သော်များ ဖော်ဆုံးလုပ်
ပျော်စားပျော်စုံ - တော်စိန်မြို့

၁၉၅၂၊ ၂၇၊ မှုတော်စုံ၊ ၁၃၈၀။ ၂၀၁၅ ခုနှစ်

အစိတေသူ - ဦးဝန်္တား စိမ်းကုန်သီရိလေပါ(ဝေါရာ)၊ ၂၅ သန္တလမ်း တော်စုံ ရန်ကုန်
ပုဂ္ဂန်သူ - အောင်းစာ၊ စိမ်းကုန်သီရိပုဂ္ဂန်လိုက်(ဝေါရာ၂၂)၊ ၁၉၅၃၊ မန္တလမ်းလမ်း ရန်ကုန်။

အောင်းစာ ၄၀၀၀ ကျပ်

မာတိကာ

- မောင်စွမ်းရည်ရေးတဲ့ စာပါးလုတ်ပါးပြည့်	
[မောင်သစ်လွင်(လူထု)၏ အမှာစာ]	၃
၁။ ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် မှန်တာကိုသာ	
ရေးမယ်ဆိုတဲ့ သတင်းစာဆရာကြီး ရွှေ့ချောင်း:	၁
၂။ ရွှေမန်းသားစာရေးဆရာကြီး မြေပျိုးလွင်	၆
၃။ အမေလူထု ဒေါ်အမာမွေးနှုံးသို့...	၁၁
၄။ ကျွန်ုတ်တို့ရဲ့အမေ	
ဘဝတစ်ပါးပြောင်းသွား ကွယ်လွန်ခဲ့ပေမဲ့	၁၆
၅။ သတင်းစာဆရာ၊ ပုံပြင်ဆရာကြီး လူထုဦးလှ	၂၁
၆။ ပုံပြင်ဆရာကြီး ပုံပြောဆရာကြီး လူထုဦးလှ	၂၇
၇။ ပန်းချိုးဆရာ ကာတွန်းဆရာ ထွန်းလှိုင်	၂၂
၈။ မြန်မာရိုးရာ ဒီဇိုင်းပညာရှင် ဦးအေးမြင့်	၂၉
၉။ သူငယ်ချင်း မောင်သာနှီး	၂၇
၁၀။ တစ်သက်တာစာပေဆုရှင် သူငယ်ချင်း မောင်သာနှီး	၂၅
၁၁။ ကဗျာဆရာ မောင်သာဂါ	၆၄
၁၂။ ဝတ္ထုရေးဆရာ မောင်သာရ	၇၁
၁၃။ မန်းတက္ကသိုလ် ကဗျာဆရာတစ်ဦး	
တက္ကသိုလ်မောင်ထွန်း၈၀ (၁၉၃၃- ၂၀၁၈)	၈၇
၁၄။ ကိုအုံကြီး၊ ကိုတင်မိုးနဲ့ ဝင်းဖေသုံးယောက်	၉၄
၁၅။ တင်မိုး၊ မောင်စွမ်းရည်နဲ့ ကိုညီကြီး	၁၀၀
၁၆။ ပန်းရည်ဘဏ်တို့က်ဆောက်သူ	၁၀၄
၁၇။ သူကိုပြန်စိုလိုက်ပါပြီ	၁၀၈

၁၈။	တဗ္ဗာသိုလ်ဝင်း ခေါ် ကိုဝင်းမောင်	၁၁၂
၁၉။	သူငယ်ချင်း ကဗျာဆရာ ညွှန်အေး(အင်း၀)	၁၁၉
၂၀။	သူငယ်ချင်း တော်တော်အောင်ရေ မင်းသွားနှင့်တော့နော်	၁၂၄
၂၁။	ကဗျာညီလေး မောင်စန်းသော် ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာခင်မောင်ရှိ	၁၂၆
၂၂။	ဆရာဝန် ကဗျာဆရာ မောင်စန်းသော်	၁၃၁
၂၃။	ယနေ့တိုင် မမေ့နိုင်တဲ့ အမှတ်တရတစ်ခု	၁၃၉
၂၄။	သူငယ်ချင်း ပင်းယမ္မား	၁၄၄
၂၅။	ကမ္မာလည်ပြီး ကမ္မာကြည့် ကြည့်တဲ့ ချစ်ဦးပြီး	၁၅၀
၂၆။	မင်းသစ် အလုမ်းစာ	၁၅၆
၂၇။	ဟံသာဝတီ ဦးဝင်းတင် သူ ဘာစာအုပ်တွေ ကြိုက်သလဲ	၁၆၂
၂၈။	သမိုင်းလူသား ကျွန်တော်တို့ဆရာ ဒေါက်တာသန်းထွန်း တပည့်ရဲ့သော် မောင်စွမ်းရည်	၁၆၇
၂၉။	သမိုင်းပါရရှု ဒေါက်တာသန်းထွန်း	၁၇၄
၃၀။	ဒေါက်တာသန်းထွန်းနဲ့ ပါရရှုဖွဲ့	၁၇၃
၃၁။	မုန္မာလေးသတင်းစာဆရာ ဦးကြည်မြဲ	၁၇၈
၃၂။	ခရစ်ယာန် သာသနာဝိုင်ချုပ် သူငယ်ချင်း ကဗျာဆရာ မောင်ပေါက်စည်	၂၀၃
၃၃။	သတ္တိကောင်းတဲ့ သတင်းစာဆရာ လူထုစိန်ဝင်း	၂၀၉
၃၄။	သူငယ်ချင်းကဗျာဆရာ ကြည်အောင်	၂၁၅
၃၅။	သာမန်ပြည်သူတွေကြားက တော်ဘုရားလေး ဦးအောင်၏	၂၂၄
၃၆။	တောင်သူလယ်သမား ပါမောက္း ဆလိုင်းထွန်းသန်း	၂၃၀
၃၇။	မြောက်မိုင်း ရဲမေ ဒေါ်မြို့ရီ	၂၄၁
၃၈။	ကြိုရ ဓားရ ဓိုလ်သော်က	၂၄၈
၃၉။	လွယ်အိတ်တစ်လုံးနဲ့ ရွားလည်သူ မောင်မိုးသူ	၂၅၆
၄၀။	သူငယ်ချင်း မောင်သိန်းနိုင်	၂၆၃



မောင်စွမ်းရည်ရေးတဲ့ တပါးလုပ်ပါးပြည့်

အခု နိုဝင်ဘာလထဲ မောင်စွမ်းရည်က ကျွန်တော့ဆီ သူ ရေးတဲ့ စာမျက်မှုံးကြီး ပို့လိုက်တယ်။

ဖတ်ကြည့်။

ခံစားချက် သုံးသပ်ချက် ရေးကြည့်တဲ့။

ဖတ်ပါတယ်။

မောင်စွမ်းရည်ရေး... ရေးလိုက်တာများ

ပါးလုပ်ပါးပြည့်ကြီးပါလား။ ၁၀၈အိမ်က အကြီးကြီး၊ အကျယ်ကြီး။
၁၀၉ဆောင်တွေကလည်း များလှချည့်။ အကြီး အငယ် လူရွှေယ်လူလတ်
ဦးရေ ၂၀၀ ကျော်ကြီးများတောင်။

နာမည်က မန်းတောင်ရိပ်ခို

ကြည်ညံ့လေးစား ဆရာများ

လက်တွဲလုပ်ဖော် ရဲသော်များ တဲ့။

ဖတ်ကြည့်ပါတယ်။ အရေးအသားက ကောင်းလိုက်တာ ရသစုလွှိုင်း
တွေ ထသွားတာပဲ။ ရေးတဲ့အကြောင်းအရာက နိုင်ငံရေး၊ သမိုင်း၊ ယဉ်ကျေး
မှု၊ စာပေ။ ၁၁၁အောင် ရေးလိုက်တာ ဗြိတ္တသူ ကိုလိုနိုဘဝကနေ စစ်အစိုးရ
ဒီဘက်ခေတ်အထိ။ အတုယ့်ဖွယ်၊ မှတ်သားဖွယ်၊ အားတက်ဖွယ်၊ ကြကွဲ
ဖွယ်၊ စာနာဖွယ် စုစိုး။ ဒီဇာရာများ ဟံသာဝတီ ဦးဝင်းတင် သုံးခဲ့တဲ့စကားကို

ယူသုံးရရင် “တိုက်ပွဲဝင်သင့်ရင် ဝင်ရမယ်ဆိုတာကို ဒီစာအပ်က အကျအညီ ပေးပါတယ်” လို့ ပြောချင်တယ်။

သတင်းစာအယ်ဒီတာစားပွဲက စကားလုံးတွေနဲ့ ပြောရရင် မျက်နှာဖုံး သတင်း၊ ပြည်တွင်းရေးရာ၊ နိုင်ငံတကာရေးရာ၊ ခေါင်းကြီး၊ ဆောင်းပါး၊ ပုဒ်ရှည်၊ ပုဒ်တို့၊ ပြည်သူရွှေထောင့်၊ ပြည်သူ့အာဘော် စုလို့။ အဲဒါ သူစာတွေ ပေါ့။ ဒေါ်ဒေါ် (လူထုဒေါ်အမာ)က သူကိုယ်သူ သတင်းစာဆရာလို့ မပြောဘူး။ သတင်းစာအလုပ်သမားတဲ့။ ဒေါ်ဒေါ်ရေးတဲ့စာအပ်တွေမှာ ရှာကြည့်ပါ။

အခု သတင်းစာအလုပ်သမားတစ်ယောက် ဖြစ်တဲ့ ကျွန်ုင်တော်က ဦးလေးနဲ့ ဒေါ်ဒေါ်ရဲ့သား လူထုတိုက်ထွက် စာရေးဆရာ၊ ကမ္မာဆရာ မောင်စွမ်းရည်ရဲ့ စာမူတစ်ထပ်ကြီးကို ဖတ်ပြီးသကာလ ဒီလိုတင်ပြလိုက်ပါတယ်။

ဓမ္မကိန္ဒသ္ထာ တွေ့ရှိချက်များ

ဆရာကြီး သခင်ကိုယ်တော်မှိုင်း

ရွှေ့ခေါင်း

ပိမိုးနှင်း

ဦးထွန်းဖော်

မြော်ဗျားလွင်

ကျောက်စာဝန် ဦးမြဲ

စစ်ကိုင်းဦးဘိုးသင်း

ရွှေကိုင်းသား (ဦးသောဘိတာ၊ ထွန်းလိုင်း)

လူထုဒေါ်အမာ (ခင်လဝင်း၊ မြမဇ္ဈား)

အမ်အော်ဒုံးအရှန်း

မာလာ

လူထုဦးလှ (ကြီးပွားရေးဦးလှ)

မောင်သာနိုး

မောင်မိုးသူ

တင်မိုး (မောင်ဘဂျမ်း၊ ကိုရင်ဂျမ်း၊ ကန်မြို့နှင့်မြင့်နှင့်)

ကြည်အောင် (ကြည်လင်) (အင်းဝအောင်ဆွဲ)

မောင်သာရု

ဝင်းဖေ

ပေါ်ဦးသက်

ရွှေပြည်ဦးဘတင်

ကိုအောင်ဆန်း

ကိုပုဟိန်း

ဦးရာဇ်

မဟာဆွဲ

အေယျာမောင်

ဦးဘက္ကန်း (ညီရွှေ့)

ဦးလူဖေဝင်း

ရတနာပုလိုင်ခင်အေး (ထွန်းလိုင်၊ ရွှေကိုင်းသား)

ဦးဝင်းတင်

ကာတွန်းဝင်းအောင်

ဦးဘဂျမ်း

ပုပွား ဦးကျော်ရင် (ဦးကောဝိဒ)

ဦးအေးမြင့် (မြန်မာရိုးရာဒီနိုင်းပညာရှင်)

ဦးကြွယ်လေး

ဘဏ်ဦးခင်မောင်

ဂျုံးမနားဦးလှ

ဦးနှဲ

ဦးသန့်

မိုလ်နေဝင်း

ဒေါ်ခင်မေသန်း

မိုလ်ခင်ညွန့်

ဦးမောင်မောင်တင် (မဟာဝိစွာ)

စန်းသော်တာ (ကိုသန်းညွန့်စာအပ်ဆိုင်)

အရိုင်း (ချွေမန်းအညာမြဲ)

တမ္မဝတီမောင်ငွေစန်း

ချွေဘိုတူးမှာ

မောင်သီလာ

သလွှာမောင်သင်းရီ (အော်အော်အောင်)

မုံချွာဝင်းဖေ

ရော့ဗြို့မြင့်မောင်

မောင်မျက်သူ့ပြု

ချိုး

နှစ်ရည် (အင်းဝ)

နန်းတော်ရှေ့ ဝင်းဝင်းမြင့်

မဝင့် (မြစ်ငယ်)

ညီပုလေး

အောင်မြင့်ဦး

နယ်ဦး

ငွေတာရီ

နှယ် (စစ်တွေ)

ကျော်ရင်မြင့်

သိုက်ထွန်းသက်

နေတွေတ်

မြကေတ့

သစ်ရာကောက် မောင်တင်စီး

ဒေါက်တာခင်မောင်ညွှန်း

ကိုအုံကြီး

မာမာအေး

ကဗျာဆရာကိုသက်

ကျောက်ဆည်ဝင်းဖေ

ဒေါက်တာဝင်စတန်ခင်

ကိုအေးကျော်(ကန်မြို့)

ချစ်ဦးညီ

လင်းအေးလူလင်

အော်သလ္လာ

မောင်ဖြူး

ရွှေမန်းရိရိ

အမာစိန်

ჲ.ჲ.စံး

လေဘာတိမမြေရင်

မောင်နိသင်း

ဦးဘကာင်း

သန်းထွက်

သိပ္ပါမူးတင်

ဒေါင်းနှယ်ဇွေး

မောင်စန်းသော်

ခင်သစ်နှင်း

ကသာညွှန်းစာ

ကြည်အေး

ပျီးမြင့်ဇွေး

စိန်ဗေဒါ

စိန်လှောင်

ရွှေနှင်းတင်

ဒုံးမောင်

ထွန်းဦး

ခင်စုလိုင် (ကေသီလိုင်)

ဒဂုံန်ခင်ခင်လေး

ချစ်ဦးညီ

မြှတ်လေး

မိုလ်ကလေးတန့်အောင်
 နှစ်းတော်ရှူး ဆရာတင်
 သဟာယဆရာတင်
 ဂိုင်အမဲဘီသခင်တင်
 ရွှေတိုင်ညွှန်း
 ကိုအော်လိန်း
 ကိုနေဝါး
 ခင်ဝါး
 ဝင်းမင်းထွေး
 မင်းသစ် (ဘိုင်အိုမင်းသစ်)
 ရှယ်လီထွေး
 ခက်သီ
 ရော်းမြင့်မောင်
 ခက်မာ
 စုထား
 ရာသက်ပန်(တောင်ဌာနအောင်)
 မောင်သင်းခိုင်(ပျော်းမနား)
 မင်းယုဝေ
 မောင်နှစ်သိမ့်
 ဟံသာဝတီဦးဝင်းတင်(ပေါ်သစ်)
 အောင်တိတ်
 တွေတ်တွေတ်
 ပေါ်သိမ်း
 မောင်ဝန်စင်း
 ဧွော်ဒေါင်း (ဦးကြီးမောင်)
 တိုက်စိုး
 နတ်စွဲယ်
 မင်းမော်

ဘာနယ်ကျော်ဦးချစ်မောင်

အောင်ပလ

ရိန်ခင်မောင်ရီ

မင်းသူ(သတင်းထောက်)

မောင်ခိုင်မာ

ညာဏာ

ဝဝနဲ

မောင်ထင်

ဦးတင့်ဆွဲ

သိပ္ပါးမောင်ဝ

ဦးသန့်

ဦးမျိုးမင်း

သူရိယက္ခို

ကိုအောင်သန်း

ကိုအောင်ကျော်

သခင်ဇင်

သခင်အုန်းမြင့်

လေထီးဦးကျော်ရင်

ဦးသန်းတင့်

ရေစကြို ကိုညွှန်းအောင်

ကိုမြှုသန်း(မြှုသန်းတင့်)

ဂိုလ်မျူးဗုတ္တား

ကွန်သာယာ

ကိုဇော်ဝင်း

ကိုဇော်လွင် (ကိုတော်လွင်)

တိုးလှ

မောင်နေ့စွဲယ်

လင်းယုန်နီ

သူရိယဉ်းသန်းမောင်
 ကိုကိုကြီး
 ဦးလျဉ်း
 သန်းသန်းထွန်း
 ဦးသော်ကောင်း
 အော်နှစ်မြင့်
 မောင်ထွက်းနယ်
 ဆရာပုံ
 ဆရာမြို့
 ကြည်မြေ
 နှင်းဦး
 ကိုဋ္ဌးမြိုင် (ဒဂုံးတာရာ)
 ထိလ်မူးကြီး ကြည်မောင်
 ဆန်းထွန်း (မန်းတည်သိုလ်)
 စောလူ (စောထွန်း)
 ခင်မျိုးချစ်
 ဦးရွှေသွင်
 မာမာအေး
 မောင်ပါက်စည်
 ယဉ်မင်းပိုက်
 လူထုစိန်ဝင်း (ဝင်းအော်)
 ဖိုးဝင်းမောင်
 မြင်းခြားအောင်သူ
 အော်
 ဖိုးသံချောင်း

ယောက်ဆုတ်၊ စန့်၊ ယောက်သစ်လွှဲ၊ ရင်တွင်အကား

ဦးအေးမြင့်ကို ကျွန်တော်တို့ စသိတာက ကျွန်တော်တို့ တစ်တွေ ကျောင်းသားသာဝမှာပါ။ မန္တေလျေးရျေးချို့တော် ‘အော့’ ရဲ့အနောက်ဘက် (မွေ့ရာတန်း အပြင်ဘက်) မှာ စန်းသော်တာ စာအုပ်ဆိုင်ကလေးရှိတယ်။ ရျေးချို့တော် တောင်ဘက်တန်းမှာ တော့ အမျိုးသားစာအုပ်ဆိုင်နဲ့ မိုးညီးပန်းစာအုပ်တိုက် ရှိတယ်။ ‘မိုးညီးပန်း’ စာအုပ်တိုက်က ကြီးကြီးကျယ်ကျယ် မဟုတ်ပေမဲ့ မောင်မိုးသူရဲ့ဆိုင်လေ။ အဲဒီနေရာတွေက စာရေးဆရာ၊ ပန်းချိုးဆရာ၊ ဂိတ်ဆရာတို့ရဲ့ ဆုံးရပ်ပါ။ စာအုပ်ဆိုင်မှာ မတ်တတ်နေ ကြရတာ ကြောသွားရင်၊ လူတွေလည်းစုံရင် မွေ့ရာတန်းကြားထဲက ‘ကျော်လိုင်ကဖေး’ ဆိုတဲ့ လက်ဖက်ရည်ဆိုင်လေးမှာ တမ္မာ တမော ထိုင်လေးရှိကြတယ်။

စန်းသော်တာ စာအုပ်ဆိုင်ကို သတိရတယ်။ လွမ်းတယ်။ တစ်ချိန်က ကျွန်တော်တို့ လူငယ်စာပေသမားတွေရဲ့ ဆုံးရပ်ပါ။ တိုက်ဆိုင်လိုက်တာ။ ၁၈-၁၁-၂၀၁၉ နောက် မန္တေလျေးမှာ မောင်မိုးသူ တွေ့ဆုံးလုပ်တော့ ကိုသန်း ဖြန့် ဖော်းနဲ့ သမီး လာလို့ အလွမ်းစကား ပြောဖြစ်သေးတယ်။

ဒါကြောင့် မန်းတဗ္ဗာသို့လ် စာပေလွပ်ရှားမှုမှာ ၁၉၅၆-၁၉၆၆ ခုနှစ် ဆယ်နှစ်တာကာလလောက်ဟာ စည်ကားမြိုင်ဆိုင် မူအရှိဆုံး ဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။

အဲဒီ ဆယ်စုနှစ်ကာလတစ်ခုအတွင်း မန်းတဗ္ဗာသို့လ်မှာ (၁) မန္တေလျေး သီးခြားတဗ္ဗာသို့လ် အကြိုးပွဲတော်၊ (၂) မန်းရာပြည့်ပွဲတော်၊ (၃) တဗ္ဗာသို့လ် ကောလိပ်ကျောင်းပေါင်းစုံ အားကစားနဲ့ ယဉ်ကျေးမှုပွဲတော်တွေနဲ့လည်း ပေါင်းဆုံးမိုးမိုးကြပါတယ်။ ဒီပွဲတော်တွေမှာ တဗ္ဗာသို့လ်ကောလိပ်ကျောင်းသားတွေရဲ့ စာပေ ယဉ်ကျေးမှု အနုပညာရပ်များနဲ့ အားကစားဆိုင်ရာ လွပ်ရှားမှု တွေဟာ တက်ကြမြိုင်ဆိုင်မူရှိပြီး မိတ်ဆွေဖြစ်ရေး ပေါင်းသင်း ဆက်ဆံရေးမှာလည်း အထူး တိုးတက်ခဲ့ပါတယ်။ တကာသများ လွပ်ရှားမှု ဒီရေမြင့်သစ်ပါပဲ။

‘သမဂ္ဂတည်တဲ့ချင် ယဉ်ကျေးမှုထိန်းသိမ်း အစဉ်
မိတ်ဆွေဖြစ်ရေးလည်း တို့အကိုပင်
ပြမ်းချမ်းရေးတော့ အချစ်ဆုံးသာပင်’ ဆိတဲ့
သိချင်းလေးတစ်ပုဒ်ကို တူညီသိဆိုခဲ့ကြတာလည်း သတိရပါ
တယ်။

ကျွန်ုတ်တို့က သတင်းသမားလေ။ သတင်းစာမျက်နှာပေါ် မပြတ်
မလပ် တင်ပေးခဲ့တာပေါ့။ ဒါ ကိုယ့်တာဝန်ပဲ။

ခုခုခါ ကျွန်ုတ်မာရေးမကောင်းပေမဲ့ သူ့စာအုပ်တွေ ဆက်
လက် ထွက်နေတာ ဝမ်းသာရပါတယ်။ သူ့အနီးနဲ့ သူ့တူမတွေ
က ကူညီရေးပေးနေပဲ ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူများ
တကာ လုပ်နိုင်ခဲ့တဲ့ စာပေလောကတာဝန်တွေကို ထမ်းဆောင်
နေတဲ့ ကျွန်ုတ်တို့ သူငယ်ချင်းအတွက် ကျွန်ုတ်တို့ ဂဏ်ပူ
မဆုံးပါ။ မြန်မာစာပေလောကရဲ့ အမိကလိုအပ်ချက်တွေ
ယုတ်စွာအဆုံး သူငယ်ချင်းတွေရဲ့ အမိကလိုအပ်ချက်တွေကို
ပါရမိဖြည့်ပေးနေတာလို့ ယုံကြည်ပါတယ်။ သူငယ်ချင်း
မောင်သာနိုး ကျွန်ုတ်မာမာနဲ့ အသက်ရာကျော်ရှည်ပါစေ။

ဟိုးနှစ်တွေကတည်းက စာနယ်စင်းလောကမှာ အတွဲလှည်ရှားခဲ့ကြတာ
ပဲ။ ဝင်ထွက်သွားလာခဲ့တာပဲ။ နတ်နှစ်ယောက် “မောင်သာနိုး၊ တူဂူသို့လိုဝင်း၊
မောင်သစ်လွှင်(လွှာထူး) နဲ့ မိမိတို့ဟာ လူထုတိုက်ထွက်တွေပဲ” လို့ မိုးဝေမှာ
ရေးခဲ့တယ်။ ကျွန်ုတ် ‘ရွေ့ဝတ်ရည်မည့်ဝင်း’ ကိုင်လို့ သူ့ဆီတောင်းတော့
သူ ရေးပေးတယ်။ အထက်ဗုံမှန်င့်စာရေးဆရာအသင်းဝင်တွေလေ။
ကျွန်ုတ်မာပြီး အသက်ရှည်စေချင်တယ်။ ဒီအတိုင်း ဆုတောင်းတယ်။

ကိုသာနိုးရေ.... ကျွန်ုတ် မမေ့နိုင်တာကလေးတစ်ခု ရှိသေးတယ်။
မို့လ်နေဝင်းက ကျွန်ုတ်တို့ အထက်ဗုံမှန်င့်စာရေးဆရာအသင်းကို
မိတ်လို့ ဦးလေးတို့ ခေါင်းဆောင်ပြီး ကျွန်ုတ်တို့ လူငယ်စာရေးဆရာတွေ
ပါ တက်ကြတဲ့ အဓိုဒ်အနားတစ်ခု မန္တာလေးနှင့်တွင်း နှင့်တော်အုတ်ခုပဲ၍
မှာ ကျင်းပတယ်။

ဦးလေးတို့လူကြီးတွေက ရှုံးတန်းက၊ ကျွန်ုတ်တို့လူငယ်တွေ

အာင်စွမ်းရည်၊ ကိုသာနီး၊ မောင်သိန်းနိုင်တို့က နောက်တန်းက ကုလားထိုင် ဆွဲနဲ့ ထိုင်လို့။ ဗိုလ်နေဝင်းက နှုတ်ဆက်ဖို့ထွက်လာ၊ လူက မူးနေပြီ၊ ဖိုင်ထိုးယိုင်ထိုးနဲ့။ မလဲအောင် စစ်ဖိုလ်တစ်ဦးက သူ့ကို ထိန်းနေရတယ်။ ဒဲဒီအချိန်မှာ ကျွန်တော်တို့လည်း ယစ်နေပြီ။ ကျွန်တော်တို့တစ်တွေက အာအောပိုင်းက ဘုတ်တလုတ်ကန်ပတ်လည်မှာ ဖွင့်ထားတဲ့ အရက်ဆိုင် အလေးတွေမှာ သောက်ခဲ့ပြီ။ ဗိုလ်နေဝင်း တစ်ချက်ယိုင်လိုက် ကျွန်တော်တို့ က 'ရဲ့' တစ်ချက် အော်လိုက် လုပ်ကြတာ။

ဗိုလ်နေဝင်း လဲမလိုယိုင်လိုက် ကျွန်တော်တို့ လူငယ်စာရေးဆရာတွေ က 'ရဲ့-ဟေး-ဝါး' အော်လိုက်ကြ။ ဒီအထဲမှာ အသံအကျယ်ဆုံးနဲ့ တအား အအော်ဆုံးက ကိုသာနီးပါပဲ။ အော်လိုက်ကြ ဟားတိုက်လိုက်ကြ။ ရင်ထက အသံ အပြင်လျှော့ထွက်။ သတိရတယ် ကိုသာနီးရေး။

မဆလ စစ်အစိုးရလက်ထက်မှာ ဆရာတွေ ပြန်မပြောစုံလို့ မတော်မတည့် လုပ်နေကြရတဲ့ကိစ္စတစ်ခု ရှိပါသေးတယ်။ ပါတီ ကောင်စီကြတ်မှာပေါ့။ ဆရာတွေကို ကျောင်းလုမြို့ရေးအတွက် ဂိတ်ပေါက်တွေကစ ကင်းစောင့်ဖို့ အလှည့်ကျ တာဝန်ယူရတဲ့ ကိစ္စ... စစ်တပ်က နေရာတကာ လိုက်ပြီး အာဏာပြန်တာပါ။ ဆရာကတော့ "ဆရာဆိုတာ စာဖတ်ရတယ်၊ လေ့လာရတယ်၊ သူတေသနလုပ်ရတယ်။ ကင်းစောင့်တာ ဆရာအလုပ် မဟုတ်ဘူး" လို့ ပြန်ပြောဖူးသတဲ့။ ဆရာတွေကို ကင်းစောင့်ရတဲ့ တာဝန်မပေးတော့တာတော့ သတိထားလိုက်မိပါတယ်။...

ဆရာနဲ့ ဟောပြောပွဲတွေ အတူသွားပူးတယ်။ ဆရာက သူ စိတ်မဝင်စားရင် ဟောပြောပွဲစားပွဲပေါ့ ခေါင်းတင်ပြီး အိပ်နေတော့တာပဲ။ လူထုတိုက်ဝင်ထွက်နေတာ၊ ကျွန်တော်နဲ့ တရင်းတန်း ရှိလှုတယ်။ ဒီနေ့တွေ နောက်နေ့ ဆုံးဆုံးတော့ ဟိုက်ခဲ့ဖြစ်ခဲ့ရတယ်။

ကျွန်တော်တို့ အထက်ပမာနိုင်ငံစာရေးဆရာအသင်းက စစ်အစိုးရလက်ထက်မှာ နှစ်စဉ် စာဆိုတော်နေ့တိုင်း စာဆိုတော်ကြီးများ ကန်တော့ပဲနဲ့ အတူ စာပေဟောပြောပွဲနဲ့ စာတမ်းတော်ပွဲများ ပြုလုပ်ခဲ့ကြပါတယ်။ ပြီးရင် စာတမ်းပေါင်းချုပ်စာအုပ်

ထုတ်ပါတယ်။ တစ်နှစ်တစ်အပ် ထုတ်သွားတာ ဗိုလ်နေဝင်း
စစ်အစိုးရက အသင်းကိုလည်းဖျက်၊ စာတမ်းဖတ်ပွဲတွေကို
ပိတ်လိုက်တော့မှ ရပ်သွားခဲ့ပါတယ်။ စာတမ်းပေါင်းချုပ် စာအပ်
တွေကတော့ ၁၀ အုပ်လောက် အဖတ်တင်တယ်ဆိုတော့ အခု
အခါမှာ သမိုင်းနဲ့ မြန်မာစာ မဟာဝိဇ္ဇာဘူး၊ ပါရရှာဘူး စာတမ်း
တွေအတွက် ကိုးကား မို့မြင်းပြုစရာ စာအပ်တွေ ဖြစ်နေပါတယ်။

ဟံသာဝတီသတင်းစာ မန္တေလေးမှာထူတ်တော့ အယ်ဒီတာချုပ်
ဦးဝင်းတင်က ‘စနေစာပေပိုင်း’ ဆိုပြီး စာတမ်းဖတ်ပွဲတွေ ကြိုးစားလုပ်လိုက်
သေးတယ်။ ဗိုလ်နေဝင်း စစ်အစိုးရကပဲ ဟံသာဝတီသတင်းစာပါ ပိတ်ပစ်
လိုက်ပါရောလား။ ဦးဝင်းတင်က သက်သေလိုက်အစစ်ခံပါဦးဆိုလို
ကျော်တော် အစစ်ခံရသေးတယ်။

လူထူးလှ၊ ဒေါက်တာသန်းထွန်း၊ ပါမောက္ခာချုပ် ဦးကျော်
ရင်၊ ကျောက်စာဝန် ဦးမြှုံးမြှုံး၊ ရွှေကိုင်းသား ဦးသောဘိတာ၊ ဦးမောင်
မောင်တင်တို့ဟာ သူတေသိလောက၊ ပညာရှင်လောကမှာ ထိပ်
တန်းပုဂ္ဂိုလ်ကြီးတွေပါ။ သူတို့တစ်တွေဟာ အထက်ပါမှာနိုင်ငံ
စာရေးဆရာအသင်း စာတမ်းဖတ်ပွဲတွေကို ပဟိုပြပြီး စည်းလုံး
မိုက်ပါတယ်။ အထူးသဖြင့် လူထူးလှ ဦးကျော်ရင်၊ ဒေါက်တာ
သန်းထွန်းတို့အတွပ်ပါ။... သူတို့ ဆုံးကြတဲ့ကာလမှာ... စာပေကိစ္စ
နဲ့ လူငယ်တွေ စုစည်းမိတဲ့ကိစ္စစွဲကိုပဲ ဝမ်းသာအားရှု အားပေးဖို့
စိတ်အားထက်သန်းခဲ့ကြပါတယ်။ ‘ရဲသုံးဖော်’ လို့ခေါ်ရင် မယဉ်
ကျေးရာကျေမလား မဆိုနိုင်ပါ။ အထူးသဖြင့် ဟိုးလေးတကျော်
ဖြစ်တာက ‘ဆင်သွားမှု’ လို့ နာမည်ကြီးခဲ့တဲ့ စကားပြောသလို
ရေးသားခြင်းကိစ္စပါပဲ။ ‘ခေတ်ပေါ် မြန်မာစာအရေးအသားသစ်’
အဖြစ်နဲ့ မောင်သာနိုးက လေ့လာရေးသား ဖတ်ကြားခဲ့ပါတယ်။
၁၉၆၅ မှာပါ။

ကျေးဇူးကြီးတဲ့ ဆရာတွေပါ။ ‘ရဲသုံးဖော်’ ခေါ်လို့ရတာပေါ့။ လူငယ်
တွေ စည်းလုံးမှာက မှတ်တမ်းပဲ။
အောင်ဗုံလ အမည်ခံ သတင်းစာဆရာကြီး ကြေးမဲ့

ဦးသောင်းက လူထဲအမှာနဲ့ လူထိနိုင်းတို့ရဲ့ စကားတွေ
ကြားရာ စာတွေဖတ်ရပြီး သူ့ဘို့ကောင်းတဲ့ သတင်းစာဆရာကြီး
များအဖြစ် ဂုဏ်ပြုချိုးကျူးတဲ့ ဆောင်းပါးတစ်စောင် ရေးလိုက်
တာကို ဖတ်ရပါတယ်။

အင်နှုန်းလိုက နအဖ ကို တရားမဝင်တဲ့အဖြစ်က
တရားဝင် ကြားဖြတ်အစိုးရအဖြစ်နဲ့ အသိအမှတ်ပြုပေးမယ်၊
နှစ်ညိုးနှစ်ပက် ညျိနိုင်းရအောင်လို့ ကမ်းလှမ်းပါတယ်။

ဒီလို လူကြီးလျကောင်းနည်းနဲ့ လမ်းဖွင့်တာကို နအဖက
(သေနတ်ခါးထိုး ဓားမိုးအစိုးရက) ပယ်ချုပ်ငြင်းဆိုလိုက်တဲ့အခါ
သတင်းဌာနတွေက လမ်းပိတ်သွားပြီ၊ ဘာလုပ်ကြမလဲလို့ နိုင်ငံ
ရေးသမားကြီးတွေနဲ့ သတင်းစာဆရာကြီးတွေကို တယ်လိုပုံနှင့် လူထဲ
တွေ ဆုံးမြန်းပြန်းပါတယ်။ လူထဲအမှာက ဒီလိုဆုံးရင် လူထဲ
က လူထဲနည်းနဲ့ အုကြောတောင်းဆိုကြဖို့ပဲ ရှိတော့တယ်လို့ ဖြေ
တယ်။

လူထိနိုင်းကတော့ အကိုလိပ်လို့ ဆောင်းပါးတစ်စောင်
ရေးပြီး ပြည်ပ အကိုလိပ်သတင်းစာစောင်ထဲမှာ ထည့်တယ်။
လူတွေက ဆက်သည်းမခံနိုင်ကြတော့ရင် အုကြောပေါက်ကွဲလာ
လိမ့်မယ်လို့ သတိပေးပြီး ကုလသမဂဂ္ဂအနေနဲ့လည်း ကမ္မာ
ဒီးယားမှာလုပ်သလို စစ်အစိုးရရှိ ကုလသမဂဂ္ဂကနေ ဖယ်ထုတ်
အရေးယူပါတော့လားလို့ အကြောပေးတယ်။

အဲဒါတွေကို သဘာကျပြီး ပြည်တွင်းကနေ အခုလို ပြော
ကြားတာတွေကို ပြည်ပရောက် သတင်းစာဆရာကြီး ကြေးမှု
ဦးသောင်းက ထောက်ခံရုံမက ဂုဏ်ပြုပြောကြားလိုက်ပါတယ်။

မောင်စွမ်းရည် ရေးတဲ့စာ၊ ဒါကိုဖတ်ရတော့ တစ်ချိန်က သတင်းစာ
ဆရာကြီး ဦးထွန်းဖေ ပြောတဲ့စကားကို မောင်စွမ်းရည်လို့ပဲ သတိရမိတယ်။
သတင်းစာဆရာကြီး ဦးထွန်းဖေက “သတင်းစာဆရာ၊ သတင်းထောက်
ခေါင်းဆောင်မှုမပါတဲ့ ခေတ်တစ်ခေတ်မှ မရှိပါဘူး။ အမြဲခေါင်းဆောင်မှု
ပေးနေတာပဲဆိုတာ ကျွန်ုင်တော် ရဲ့ကြေးပြောချင်ပါတယ်။ အစိုးရဖြစ်လိုလား

မဟုတ်ပါဘူး။ သူတို့ခေါင်းဆောင်မှုပေးတာ ငတ်ပြီး၊ အငတ်ခံပြီး ခေါင်းဆောင်မှုပေးတယ်။ ထောင်ချုခံပြီး ခေါင်းဆောင်မှုပေးတယ်” တဲ့။ ဒေါ်ဇူးရော၊ ကိုစိန်ဝင်းကိုရော သိပ်သတိရတာပေါ့။ ဦးလေးကိုရောပေါ့။ ဦးလေးက သတင်းစာဆရာ မျက်စိရိရမယ်လို့ လမ်းညွှန် သွန်သင်ခဲ့တယ်လေ။ သေနှင့်ဗျာနဲ့ နည်းဗျာ အသုံးပြုတဲ့။

ထူးခြားတာက မန်းတက္ကသိုလ် စာပေသမားတွေဟာ
လူထုတိုက်ထွက်တွေချည်း ဖြစ်ကြပြီး သူတို့အားလုံးဟာ
တက္ကသိုလ်သမဂ္ဂနဲ့ ကလောင်ရှင်အသင်း၊ တက္ကသိုလ်မဂ္ဂင်း
ကော်မတီတွေမှာ အမှုဆောင်တွေချည်းဆိုတာပါပဲ။

အထူးခြားဆုံးကတော့ နိုင်ငံရေးနဲ့ စာပေလူပ်ရှားမှု၊ လူထုနဲ့ ပေါင်းစည်းမှု၊ လူပ်ရှားမှုတွေကို ကျွန်ုင်တော်တို့ ဦးစားပေး သတင်းတွေအနေနဲ့ ခေါင်းစီးလူလုလေးတွေနဲ့ တင်ပြခဲ့ကြတယ်။ လွမ်းလိုက်တာ။

မောင်သစ်လွင်(လူထု)

JJ-CC-0009

ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက်
မှန်တာကိုသာ ရေးမယ်ဆိုတဲ့
သတင်းစာဆရာကြီး ရွှေ့ခြေး

လွှတ်လပ်တဲ့အာရုံအသံ။
 ရွှေ့ခြေးတောင်ကဏ္ဍာ။

မဂ္ဂါလာပါ။ ၂ မ ၃ ရက်ဟာ ကမ္မာသတင်းစာနဲ့ ဖြစ်ပါတယ်။ ဒါကြောင့် သတင်းစာအကြောင်းကိုပဲ ဆက်လက်ပြောပြချင်ပါတယ်။ ခု တစ်ပတ် ကျွန်ုင်တော် ပြောပြမှာက မြန်မာသတင်းစာလောကရဲ့ ဘိုးအေကြီး တစိုးဖြစ်တဲ့ ဆရာကြီး ရွှေ့ခြေးအကြောင်း ဖြစ်ပါတယ်။ ဆရာကြီးဟာ သူရိယသတင်းစာ တည်စကတည်းက ဆရာကြီး သခင်ကိုယ်တော်မှုံး၊ ပိမိုးနှင်း၊ ဦးထွန်းဖေ စတဲ့ သတင်းစာဆရာကြီးတွေနဲ့အတူ အယ်ဒီတာ လုပ်ခဲ့သူဖြစ်ပါတယ်။

သတင်းစာဆရာဆိုတာ သတင်းတို့၊ ခေါင်းကြီးတို့ ရေးရာမှာ ရေးသူ တွေလို နာမည်ဖော်ပြီးရေးရတာ မဟုတ်တော့ နာမည်မထွက်ပါဘူး။ ဆရာ ကြီးကို ဘာသာပြန်ရာမှာ ‘သူမတူလို့’ ဆိုရလောက်အောင် ထူးချွန်တာကို တော့ လူတိုင်းသိတယ်။ ဒါပေမဲ့ သတင်းစာခေါင်းကြီး ရေးရာမှာလည်း အတူမရှိဘူးဖြစ်တာကိုတော့ သတင်းစာလောကသားတွေနဲ့ စာပေသမားတွေ လောက်ပဲ သေချာသိကြေမယ်ထင်ပါတယ်။ အရင် သတင်းစာခေါတ် တစ်

အျောက်မှာ 'ခေါင်းကြီး' ကို အထူးအလေးထားခဲ့ကြပါတယ်။ ဆရာကြီး ရွှေ့အောင်းက သူရှိယမှာကတည်းက ခေါင်းကြီးရေးခဲ့ပြီး လူထုသတင်းစာ မှာ ဆက်ရေးတော့ အထူးထင်ရှုးလာပါတယ်။ သတင်းစာလောကမှာ လူထု သတင်းစာက ဆရာကြီး ရွှေ့အောင်းနဲ့ အကိုလိပ်ဘာသာနဲ့ ထုတ်တဲ့ နေးရှင်း သတင်းစာက ဦးလောရုံး၊ အဲဒီနှစ်ဦးရဲ့ ခေါင်းကြီးတွေကို သတင်းစာဖတ် ပရိသတ်က တလေးတစား စောင့်ဖတ်ခဲ့ကြရပါတယ်။ ဒါ ဒီမိုကရေးစွဲတော် ရဲ့ထူးမြားချက်ပါ။ အာဏာရှင်ခေါ်မှာ သတင်းစာဆရာကြီးတွေ ဝေဖန် လမ်းညွှန်မှုကို လက်မခံပါဘူး။ ခေါင်းကြီးရေးရာမှာ အရေးအသားရော အကြောင်းအရာပါ နိုင်နှင်းမှုအလေးစားခံရပါတယ်။ အစိုးရကိုရော ပြည်သူ ကိုပါ လမ်းညွှန်ရတာဆိုတော့ တော်ရုံလူ မရေးနိုင်ပါဘူး။ ဆရာကြီးရဲ့ အရေးအသားဟာ 'ဒေါင်းဒေါင်းပြီး' လို့ ပြောရလောက်အောင် ခွန်အားရှိတဲ့ အရေးအသားဖြစ်ပါတယ်။ ဝါကျေလေးတွေဟာ ပွုတ်စင်က ထွက်လာတဲ့ ဂျင်လုံးလေးလို့ ချောမှတ်သပ်ရပ်လှပနေရမယ်တဲ့။ သဒ္ဓါဝါကျေအစီအစဉ်က လည်း ပျောစိစိ ချော်နဲ့နဲ့ ဖြစ်မနေရဘူးလို့ ဆရာကြီးက သုဝါဒပေးပါတယ်။ ဆရာဇ်ရှိ၊ ဆရာမင်းသုဝဏ်တို့ စကားပြေကောင်းတာက တဗ္ဗာသိုလ် ဆရာကြီးတွေပိုပို အစီအစဉ်း၊ အချိတ်အဆက် စနစ်ကျလိုကောင်းတာ ဖြစ်ပါ တယ်။ ဆရာကြီး ရွှေ့အောင်းက စကားလုံးဝါကျ ရွှေးချယ်ပြီး အရပ်သုံး၊ အသာသုံး အသုံးထူးစကား အီဒီယမ်များကို သုံးရာမှာ ထူးမြားလှပါတယ်။ ဆရာကြီးရွှေ့အောင်းဟာ စကားပြေကို ပြောစကားနဲ့ ရေးတာပါတဲ့။ စာလိုရေးတာမဟုတ်ဘူး။ မြန်မာ စာပေလောကမှာ ဆရာကြီး သခင်ကိုယ်တော်ဆိုင်းပြီးရင် စကားပြေကို ပြော စကားလုံးနဲ့ရေးတာ ဆရာကြီး ရွှေ့အောင်းပဲလို့ မှတ်ချက်ပေးဖူးပါတယ်။

ခေါင်းကြီးရေးရာမှာ အကြောင်းအရာမျိုးစုံကို တီးမိခေါက်မိ ရှိထားဖို့ လည်း လိုပါတယ်။ တချို့က စာပေသန်တယ်။ တချို့က ဘာသာရေး သန်တယ်။ ဆရာကြီးဟာ ခေါင်းကြီးရေးတဲ့ နှစ်ပေါင်း ၂၀ ကျော်၊ စာရေး သက် ၅၀ ကျော် အကြောင်းအရာမျိုးစုံရေးခဲ့တာပါ။ စီးပွားရေးဆောင်းပါး တွေလည်း ရေးရတော့ ကားလုံမတ်က်စို့၊ ဘောကျော်အမြင်ကို လေ့လာ ပါတယ်။ အဲဒီခေါ်က မတ်က်စို့၏ မသိရင် ခေါ်မမိပါဘူး။ မတ်က်စို့

အောင်ရှင်စီးပွားရေးစနစ် သရုပ်ခွဲပုံကို ဆရာကြီးက လက်ခံသဘာကျပါ အထူး ဒါပေမဲ့ “တိုင်းပြည်စီးပွားရေးစနစ်တွင် လက်ဝံပါဒါ သဘာကျဖေ အား လက်ဝံသမားများ၌ အမှားတွေ လျှင်လည်း ထောက်ချုပြုပြတတ်၏။ ဤကဲ့သို့ ထောက်ပြမိသည့်အတွက်ကြောင့် လက်ဝံပါဒါ အောင်မြင်ရေး အတွက် အနောင့်အယူက်ဖြစ်သည်ဆိုလျှင် ကျွန်ုပ် ဂရမနိုင်။ တိုင်းပြည်၌ လက်ဝံပါဒါအောင်မြင်လျှင် လူများစု ရွှေ့ပိုမိုင်သည်ဟု ယုကြည်သော ထောင်း လက်ဝံခေါင်းဆောင်ကြီးတွေ မှားသည်ထင်သည်လျှင် ဖုံးဖုံးဖြေ မလုပ် ခဲ့ပဲ” စသည်ဖြင့် ရေးခဲ့ဖူးပါတယ်။ “မည်သူကြိုက်ကြိုက် မကြိုက်ကြိုက် မှန်သည်ကိုသာ ဝန်ခံရေးသားလို၏” တဲ့။ ဒီလိုကြောင့်လည်း ဒီမိုကရေးစီးပွားရေးတွေတဲ့ ဖဆပလခေါတ်မှာတောင် ဆရာကြီးဟာ ဖမ်းဆီးထောင်ချုတာ ခဲ့ရဖူးပါတယ်။ မဆလခေါတ်မှာတော့ ဆရာကြီးကိုယ်တိုင် အယ်ဒီတာချုပ် လုပ်တဲ့ သတင်းစာမှာ ဆရာကြီးရဲ့ဆောင်းပါးကို အပယ်ခဲ့ရရှုမက အလုပ်ပါ ဖြုတ်ခဲ့ရပါတယ်။ မိုလ်ချုပ်နေဝါး လုပ်လိုက်တာပါ။

ဆရာကြီး ရွှေ့ခေါင်းက “မည်သူကြိုက်ကြိုက် မကြိုက်ကြိုက် မှန်သည် ကိုသာ ဝန်ခံရေးသားလို၏” ဆိုပြီးရေးလိုက်တဲ့အခါ လူထွေအမာက “ဆရာကြီးက ပညာတတ်ည် သိပ်ရှုတယ်” လို့ ထင်ခဲ့မိဖူးကြောင်း ပြောဖူး ပါတယ်။ “ဒါပေမဲ့ ခုနေအခါများ ဦးလေးသိန်း အသက်ထင်ရှား ရှိနေသေး ရင် လက်ဝံအစစ်ဆိုတဲ့ နိုင်ငံတွေမှာရော၊ လက်ဝံအတူ ဆိုတဲ့ နိုင်ငံတွေမှာရော လက်ဝံဆိုသူတွေအားလုံးမှာ ဒီမိုကရေးစီးပွားရေးတွေ မြည်ဟည်းနေပါပြီ ကော ဦးလေးသိန်းရယ်။ ဦးလေးသိန်းရဲ့ ခေါင်းကြီးပိုင်း လိုအပ်တာတော့ အမှန်ပဲနော်” လို့ ပြောရရင် ဦးလေးသိန်း ဘယ်လောက်ရှုတ်ယူဝမ်းသာရှာ မလလို့ အောက်မေ့မိပါတယ်တဲ့။ ဒါက ဆရာကြီး ရွှေ့ခေါင်းရဲ့ ဒီမိုကရေးစီးပွားရေးတွေအားလုံး သုံးသပ်ချက်ဖြစ်ပါတယ်။ ဆရာကြီးအနေနဲ့ စစ်အာဏာရှင် လက်ဝံအတူကို သတင်းစာမှာ တစ်ခါပဲ ဝေဖန်လိုက်ရပါ တယ်။ တစ်ခါတည်း ပြုတ်သွားတော့တာပါပဲ။

ကျွန်ုပ်တော်ဟာ ၂၀၀၂ ဒီဇင်ဘာက နယ်သာလန်နိုင်ငံ၊ အမ်စတာဒေါ်၊ လေဒင်တ္ထားသို့လုပ်မှာ မြန်မာစာပေသိုင်းစာတမ်းတစ်စောင်ကို သွား ဖတ်ရပါတယ်။ ဆရာကြီး ရွှေ့ခေါင်းရဲ့ ဦးခံရှား စုံထောက်ဝှုံးတွေဟာ

မူရင်း ရှားလေ့ဟုမ်းထက် ကောင်းတယ်လို့ လူထွေအမှာ အမည်ရှိ သတင်းစာဆရာ၊ စာရေးဆရာမကြီးက မှတ်ချက်ချဖူးကြောင်းကို ထည့်ပြာ ပါတယ်။ ရှားလေ့ဟုမ်းဝါထွေဟာ အရှေ့တောင်အရှုတစ်ခွင်မှာ မြန်မာ ပြည့်နဲ့ တစ်ပြီးတည်းလိုလိုပဲ ဘာသာပြန်ခဲ့ကြပါတယ်။ မြန်မာပြည်က အတွေအကြောက် အဲဒီစာပေသူတေသိတွေ အထူးစိတ်ဝင်စားကြပါတယ်။ ဒါကို ဒီနေ့ထိ စာနဲ့ လုမ်းမေးတုန်းပါပဲ။

ကျွန်တော်က ဆရာကြီး စကားပြေအရေးအသား အထူးကောင်းမွန်ပဲ နဲ့ မြန်မာမူပြုရာမှာ မူရင်းမှာမပါတဲ့ မျိုးချစ်စိတ်နိုင်ငံရေး ထည့်သွင်းပုဂ္ဂိုလ်းမြားချက်တစ်ခုအဖြစ် ထုတ်ပြရပါတယ်။ ဥပမာ— ဦးစံရှားဟာ တော်ပုန်းကြီးစံဗုဏ်အမှုကို လက်မခံဘူး။ “စံဗုဏ် အစိုးရကိုသာ နောင့်ယျက်တာ၊ ပြည်သူ လူထုကို မနိုပ်စက်ဘူး။ ဒါကြောင့် သူကို ဖမ်းမပေးနိုင်ဘူးတဲ့။ ပုလိပ်က ဆငွေလိုချင်လို့ ကတိဖျက်ပြီး စံဗုဏ်နဲ့ပစ်မယ်လုပ်တော့လည်း ဦးစံရှားက ရှေ့က ဝင်ရပ်ပါတယ်။ ခင်ဗျား ကျူပ်ကိုပါ ပစ်ပါတဲ့။ ဆရာကြီးက သူများတွေ မရေးခင် ဒါမျိုးတွေ ရေးခဲ့လေတာကိုး။ ဒါတင်မကဘူး။ အကိုလိပ်စိုလ်မျူးက သူဆီကို အမှုလာအပ်တဲ့အခါ “ဦးစံရှား ခင်ဗျားဟာ အရင်ကတော့ သာမန်တိုင်းရင်းသားတွေရဲ့ အမှုကိုပဲလက်ခံခဲ့ရတယ်။ ဒီနေ့တော့ ကျူပ်လို လူ အမှုလာအပ်တာမှို့ ခင်ဗျား အဆင့်မြင့်သွားပြီ”လို့ ပြောလိုက်ပါတယ်။ “စိုလ်မျူးမှားသွားပြီ။ မနေ့ကပဲ ရှုမ်းစော့ဘွားတစ်ဦး အမှုကို ကျွန်ပဲ လက်ခံခဲ့ရတယ်။ စော့ဘွားဆိုတာ ဘုရင်မို့ စိုလ်မျူးထက် အဆင့်မြင့်တာပေါ့”လို့ ပြန်ပက်ခဲ့ပါတယ်။ ရွှေ့အောင်းမြန်မာမူပြု ဘာသာ ပြန်ပဲက အဲဒီလိုပါ။ ဆရာကြီး သခင်ကိုယ်တော်မြိုင်းဟာ ဆရာစံသူပုန်ကို ထောက်ခံခဲ့သလို ဆရာကြီး ရွှေ့အောင်းကလည်း တော်ပုန်းကြီး စံဗုဏ် ထောက်ခံအားပေး ဂုဏ်တင်ခဲ့တာကလားလို့ သဘောပေါက်မိပါတယ်။ ဂုဏ်ယဉ်ရပါတယ်။

ဆရာကြီးရွှေ့အောင်း မန္တေသားလူထုသတင်းစာမှာ အပေါ်ဒီတာချုပ် လုပ်တော့ ဆရာကြီးသခင်ကိုယ်တော်မြိုင်းနဲ့ အနေဝေးခဲ့ပါတယ်။ ဒါပေမဲ့ ပြည်တွင်းစစ်ကြီးဖြစ်လာတော့ ဆရာကြီးမြိုင်းရဲ့ “သူမသာ ကိုယ်မသာ ပြုမဲ့ချမ်းရေးမဲ့”ကို ဆရာကြီးနဲ့ အတူဟောပြောပြီး ပြုမဲ့ချမ်းရေးကိစ္စမှာ ကိုယ်ဝိုင်

အောင်တွေလုပ်ဖော် ရုပော်များ
 အောင်ကျ ပါဝင်လှုံးဆော်ခဲ့ပါတယ်။ ဟိုတုန်းက အစိုးရအဆက်ဆက်က
 ထော်ပဲ သူပုန်တွေကို ခြင်းချက်မရှိ လက်နက်ချာ၊ နိုင်ငံရေးစကား လက်မခံ
 ဘူးလို့ ဆိုခဲ့ပါတယ်။ ဒါကို မိုင်းနဲ့ ဒေါင်းဆရာတပည်နှစ်ဦးက အစိုးရကို
 ထော်ခဲ့ပါတယ်။ သူတို့က ဌားချမ်းရေးကို တကယ်မလိုချင်လို့ နားမဝင်ခဲ့ပါ
 ဘူး။ ဒီသမိုင်းကြောင်းကို ကျွန်တော်တို့ သိထားရပါမယ်။ သခင်ကိုယ်
 ဆော်မိုင်း၊ ရွှေ့ဒေါင်း စတဲ့ သတင်းစာဆရာတိုးတွေရဲ့ ဒီမိုကရေစိ သတင်း
 အဝါဒကို ဒီနေ့လူငယ်တွေ အမွှေဆက်ခံပြီး ဒီမိုကရေစိရေးနဲ့ ဌားချမ်းရေးကို
 မှုက်ခြည်မပြတ်ဖို့အကြောင်း ရွှေ့ဒေါင်းတောင် ကလောင်တစ်မျိုးနဲ့ မိုးဆော်
 လိုက်ရပါကြောင်း။



ရွှေမန်းသားစာရေးဆရာတိုး မြေမျိုးလွင်

မန္တ္တလေးမှာ အထက်ပမာနိုင်ငံစာရေးဆရာအသင်းက စာဆိုတော်နှင့်
တိုင်း စာတမ်းဖတ်ပွဲနဲ့ သက်ကြီးစာဆိုများ ကန်တော့ပွဲ လုပ်ခဲ့တဲ့ အစဉ်
အလာတစ်ခု ၁၉၆၀- ၇၀ ပြည့်နှစ်များအတွင်းမှာ စည်ကားသိုက်ဖြူက်စွာ
ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ စစ်အစိုးရက အဖွဲ့အစည်းတွေ တစ်ခုမှာမရှိရဘ[။]
စုဝေးတာတွေ မလုပ်ရဆိုပြီး အမိန့်ပေးတားမြစ်လိုက်လို့ ရပ်သွားခဲ့ရတာ
ကို ဝမ်းနည်းစွာ မှတ်တမ်းတင်လိုက်ပါတယ်။

သက်ကြီးစာဆို ကန်တော့ခဲ့ ဆရာတိုးများထဲမှာ ကျောက်စာဝန် ဦးမြှု
စစ်ကိုင်းဦးသိုးသင်း၊ ဆရာတိုး ရွှေ့ဒေါင်း၊ ဆရာတိုး မြေမျိုးလွင် အစရှိတဲ့
ပုဂ္ဂိုလ်ကြီးများ ပါဝင်ပါတယ်။ ဖတ်ခဲ့တဲ့ စာတမ်းတွေကတော့ ဝတ္ထု၊ ကဗျာ၊
သမိုင်း စသဖြင့် ခုပါတယ်။ ဒီနေ့ခေတ် တွေ့ဗုံသိုလ်တွေမှာ မဟာဝိဇ္ဇာ
တန်းနဲ့ ပါရရှုကျမ်းတွေပြုစုကြရာမှာ ကိုးကားရည်ညွှန်းနေကြရတဲ့ စာတမ်း
တွေဖြစ်နေပါပြီ။ စာတမ်းတွေက စာပေအကြောင်းသက်သက်ဖြစ်တဲ့အပြင်
မျက်မှာက်ခေတ်အကြောင်း မပါရရှိတဲ့အတွက် စစ်အစိုးရကို ထိခိုက်စရာ
အကြောင်းတွေ ဘာမှုမပါရှိနိုင်ပါဘူး။ စစ်သားစာပေဆိုပြီးတော့လည်း လွမ်း
လောက်စရာမရှိလေတော့ သူတို့ကို လွမ်းတာ၊ လွမ်းတာတွေလည်း မပါ

၃၁။

အဒီလိုစာတမ်းတွေ ရေးသားတင်သွင်းကြရာမှာ အစောပိုင်းက စာတမ်း ကစ်ခုအကြောင်းကို သတိရမိလို ဒီဆောင်းပါးကို ရေးပါတယ်။ စာတမ်းက 'လေးပဲတန်ဝါဌားခေတ်' အကြောင်းဖြစ်ပါတယ်။ (စာအပ်စာတမ်းတွေ ဘုန်တော်မှာ ကိုးကားစရာမပါ၊ မရှိလို အတိအကျမပြာနိုင်တာကိုတော့ ချို့လွတ်ပါ) လေးပဲတန်ဝါဌားခေတ်အကြောင်းကို ရေးသားတင်သွင်းခဲ့သူက ဘာင်စွမ်းရည် ဖြစ်ပါတယ်။ ခုရေးမယ့်အကြောင်းက မောင်စွမ်းရည် အကြောင်း မဟုတ်ပါ။ ကိုလိုနိုင်ခေတ်နောင်းပိုင်းမှာ အထူးကျော်ကြားခဲ့တဲ့ လွှာရေးဆရာကြီးတစ်ယောက်အကြောင်းကို ရေးမှာဖြစ်ပါတယ်။ ဆရာကြီး ငဲ့အမည်က မြှမျိုးလွင်တဲ့ မြှမျိုးလွင်က 'လေးပဲတန်ဝါဌားခေတ်ရဲ့ ဘုရင်'လို ဆျော်ကြားခဲ့သူပါ။ သူနဲ့ခေတ်ပြုင် လေးပဲတန် ရေးခဲ့သူတွေထဲမှာ နာမည် ဆျော်ရှင်ရှင် ဒါရိုက်တာကြီးသုခလည်း ပါဝင်ခဲ့ပါတယ်။ စွန်စားခန်းဝါဌား ဘွဲ့ကို ဘာသာပြန်လေ့ရှိတဲ့ ဒရိုနဲ့များလည်း ပါဝင်ခဲ့ပါတယ်။ ဆရာကြီး မြှမျိုးလွင်ကတော့ ထိပ်ဆုံးကပါ။

ဆရာကြီး မြှမျိုးလွင်က မန္တေသားသားပါ။ ရပ်ရည်သွင်ပြင်ကလည်း အညာသားစစ်စစ် နမူနာပြလောက်သူပါ။ အသားညီညီ အရပ်ရည်ရည်၊ ဒီနိုင်ပါးပါးပါပဲ။ စကားပြာတော့ သံသေးအသံပြာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ စကားပြာအလွန်ကောင်းပြီး မန်းဟန်၊ မန်းသံနဲ့ ဖွယ်ဖွယ်ရာရာ ပြာတတ် သူဖြစ်ပါတယ်။ သူ ကျော်ကြားတာကလည်း သူ အတ်ကောင်တွေက မန်းဟန်၊ မန်းဆန်ဆန်၊ ဖွယ်ဖွယ်ရာရာပြာတတ်ကြလို ဖြစ်ပါတယ်။ ဒါကြောင့် လူကြိုက်မှားခဲ့ပြီး လေးပဲတန်ဝါဌားခေတ်ရဲ့ ဘုရင်ဘွဲ့ကို စာဖတ် စရိသတ်က ချိုးမြှင့်ခဲ့တာပါ။ အဲ... ဒါကျော်းတွေ တစ်မျှက်နှာလောက်ရည် တယ်။ ဒါပေမဲ့ ရေးသူရော ဖတ်သူပါ မျက်စိလည်စေတာမျိုး မရှိပါ။

ကျွန်တော်တို့ ကန်တော့ကြတဲ့ ပုဂ္ဂိုလ်ကြီးတွေကို ကျွန်တော်တို့က 'ညာဝါဒချိုးမြှင့်ပါဦး' လိုလည်း မေတ္တာရပ်ခဲ့ပါတယ်။ အဲ သုစရာကောင်း တာက မန္တေသားသား စာရေးဆရာကြီးတစ်ဦးဖြစ်တဲ့ ဆရာကြီး ဆွေးနွေးတော့ စကားပြာအညွှန်ဆုံး စာရေးဆရာထဲမှာ ထိပ်ဆုံးက ပါရှိခဲ့ပါတယ်။ အသံတိုးတိုးနဲ့ အထိခိုးထိခိုး ပြာလေ့ရှိလို နားထောင်ရတဲ့ ပရိသတ်က

တောင် အားနာယူရပါတယ်။ ဒုတိယစကားပြောည့်သူအဖြစ် ထင်ရှားသူက ကန်တော့ခံပုဂ္ဂိုလ်ထဲကဆိုရင် ဈေးကိုင်းသားကလောင်အမည်ခံ ဆရာတော် ဦးသောဘိတ္ထြာပါတယ်။ (ဦးသောဘိတ္ထ ပရီသာတွေ၊ စကားမပြောရလို ဆရာဖြစ်လက်မှတ်ရှိလျက် ဆရာမလုပ်ဘဲ ကျောက်စာငွှန် ဝင်လုပ်ခဲ့တာ တဲ့) ဈေးမန်းသူ လူထုဒေါ်အမာတို့၊ အမ်အေ ဒေါ်အန်းတို့၊ ဒေါ်မာလာတို့ လည်း စကားပြောည့်သူအဖြစ် ထင်ရှားပါတယ်။ ဒီအထဲမှာ စကား ပြောကောင်းသူအဖြစ် ကျောက်ကြားသူက ‘အောက်သားစာရေးဆရာ’ ကြီးပွားရေး ဦးလှ၏ ကျွန်းတော်တို့ရဲ့ ဦးလေးလှပဲ ဖြစ်ပါတယ်။ (စကားပြောည့်လို ဦးလေးစိတ်ပျက်ရသူက မောင်စွမ်းရည်) ဆရာကြီး မြုမျိုးလွင်က စကား ပြောကောင်းပေါ့ အသံသွေမရှိရှာပါဘူး။ ‘အသံသေး အသံကြောင်း’လိုပဲ အားနာပါးနာ ကန်တော့ပြီး မှတ်ချက်ချုပ်လိုက်ပါတယ်။ လူငယ်စာရေးဆရာ တွေထဲမှာ မောင်စွမ်းရည်က ဆရာကြီး မြုမျိုးလွင်နဲ့ အရင်းနှုံးဆုံးပါ။ မောင်သာနိုး၊ မောင်ဓိုးသူ၊ တင်မိုးတို့က ရန်ကုန်ဆင်းကုန်ကြတာကိုး။ ကြည်အောင်က ဝရမ်းပြေးဖြစ်နေတာ ၁၀ နှစ်လောက်ကြာပါတယ်။ စာတမ်း ဖတ်ပွဲတွေမှာ တစ်ခါမှ မပါခဲ့ပါဘူး။ ကျွန်းတော်နဲ့ ဆရာကြီး မြုမျိုးလွင်နဲ့ အထူးရှင်းနှုံးခဲ့ရတာက မန္တေသာမ်းဖတ်ပွဲတွေ ပြုလုပ်တဲ့ ၁၀ နှစ်တာ ကာလမှာ ကျွန်းတော်တို့အပ်စထဲက ကျွန်းတော်တစ်ယောက်ပဲ (ကျောက်ဖူးမန်မ်းရုံလို) အောက်ပြည်ကို မလုမ်းခဲ့ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် လေးပဲ တန်ဝါဒ္ဓဇာတ် စာတမ်းရေးဖို့တာဝန်ကို ဦးလေး လူထုဦးလှ (အထက်ပဲမဟနိုင်ငဲ စာရေးဆရာအသင်းဥက္ကဋ္ဌ)က မောင်စွမ်းရည်ကို တာဝန်ပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် မောင်စွမ်းရည်က ဆရာကြီး မြုမျိုးလွင်နဲ့ ရက် အတော်ကြာ သားရောက်တွေ့ဆုံးပူးအူးခဲ့ရပါတယ်။ စာတမ်းကတော့ ပုံနှိပ် စာမျက်နှာပြီးဖြစ်လို ပြန်လည်ဖောက်သည်ချုရင် အချိန်ဖြန်း၊ စာမျက်နှာ ဖြင့်ရာ ကျပါလိမ့်မယ်။ ခု ဖောက်သည်ချုချင်တာက ဆရာကြီးပြောခဲ့တဲ့ စကား တွေထဲက မှတ်စရာ သားစရာလေးတွေ အကြောင်း ဖြစ်ပါတယ်။ ဆရာကြီးက ‘သင်ခန်းစာယူကြို့’လို့ဆုံးပြီး ပြောကြားခဲ့တာပါ။

ဆရာကြီးမြုမျိုးလွင်က “အမောင်တို့ စာရေးကတဲ့အခါ ဝါယေးတာပဲ ဆုံးပြီး ကိုယ်သေချာမသိတာတွေကို မရေးမိကြပါစေနဲ့။ ကိုယ်သေချာသိတာ

“၏ ရေးကြပါ” တဲ့။ ဆရာကြီးလေးတဲ့ ပထမသင်ခန်းစာက ‘ကိုယ်တွေ’ ဖဲ့ ဆရာကြီးရေးခဲ့တဲ့ ဝါယျာတွေထဲမှာ ဦးဆုံးကျော်ကြားသွားတဲ့ဝါယျာ အောက်မယ်’ ဆိတဲ့ဝါယျာလေးပါတဲ့။ အဲဒီ သော်ကမယ်ဝါယျာမှာ သော်ကပန်း အကြောင်းကို တခမ်းတနား ဖွဲ့စွဲတင်ပြခဲ့တာ စာမျက်နှာ ၧ၀ မျက်နှာ အောက်မက ရှိခဲ့ပါတယ်တဲ့။ “သော်ကပန်းကို မောင်တို့ မြင်ဖူးကြရဲ့လား” ဆိုပြီး သူကိုယ်တိုင် ရေးသားဖွဲ့စွဲခဲ့တဲ့ သော်ကပန်းအချိုးကို ပြန်လည်တင်ပြ ဖောက်ထဲ။ ပွင့်ဖတ် ပွင့်ချပ်က ဘယ်လို့၊ ရိုးတံ့လေးက ဘယ့်နှယ်။ ရန်းက အောက်မယ်ပြီး ပျားပိတ္တန်းတွေ တပဲပနဲ့ပေါ့။ အဲဒီဝါယျာက ဆရာကြီးအဖွဲ့ အဲ့ကောင်းလို့ အထူးကျော်ကြားသွားပြီး ရောင်းမလောက် ဖြစ်ခဲ့ရပါတယ် တဲ့။

“တကယ်တော့ အဲဒီပန်းကို မမြင်ဖူးဘဲ ကျူပ်က ရေးခဲ့တာဘူး။ အတန် ပြာ့မှ ဘုန်းကြီးကျောင်းတစ်ကျောင်းကို သွားရင်း သော်ကပန်းဆိတာကို မြင်ချွဲ့ခဲ့ရပါတယ်။ သော်ကပန်းဆိုတာ မြင်ဖူးသွားသိကြပါလိမ့်မယ်။ ‘ငံးသော်က၊ ဒေါနမီဝါ’ စသဖြင့် ရှေးစာတွေထဲမှာလည်း ကြားဖူးတော့ အထင်ကြီးမိတာပေါ့။ ကန်တော့ပါရဲ့၊ ရှေးစာဆိုတွေကလည်း သော်ကပန်း ကို ကျူပ်လိုပဲ မမြင်ဖူးဘဲ ရေးဖွဲ့ခဲ့ကြသလား မသိဘူး။ အဲဒီပန်းက မွေးလည်း အေားသွား။ လူလည်း မလုပါဘူး။ နိတိတိ အချောင်းလေးပါပဲ။ ကျူပ်ဖြင့် အေးမြှင့်တိုင်း ရှုက်မြိုပါတယ်။ ခုတော့ မောင်တို့ လူငယ်တွေ သင်ခန်းစာ ခုကြရအောင် ကိုယ့်အရှက်ထုပ်ကို ဖြေပြလိုက်ရတာပါ။

ကျူပ်ထက်ဆိုးတဲ့လူလည်း ရှိသေးသွား။ သူကတော့ အောက်သား အနေးဆရာပါ။ မေ့မြှို့ကို အက်လိပ်လူဖြူ၍ ဘိုတွေ အပန်းကြဖြူမြှို့အဖြစ် အသုံး ပြုလောတော့ ထင်ရှားလာတဲ့ကာလပေါ့။ သွေ့ဝါယျာရဲ့ ‘လပ်စံဆင်း’ ဒေါ် ချုစ်ခန်းကို သူက မေ့မြှို့တင်ပေးလိုက်တယ်။ မောင်တို့ စတော်ဘယ်ရိပ်င လို့ မြင်ဖူးကြရလားမသိ။ ခရမ်းချုပ်ပင်လောက်ပဲရှိတာပါ။ အပင်ရော အသီး ဆာ ခရမ်းချုပ်ပင်နဲ့ ဆင်တွေတယ်။ အဲဒီစာရေးဆရာက သွေ့အတ်လိုက်နဲ့ အတ်လိုက်မင်းသမီးကို စတော်ဘယ်ရိပ်င အောက်က ခုံတန်းလေးပေါ်မှာ ထိုင်ခိုင်းပြီး ရည်းစားစကား ပြောခိုင်းလိုက်ပါတယ်။ သူက ကံကောင်းတယ်။ အဲဒီအခါက စတော်ဘယ်ရိပ်င ကို မြင်ဖူးတဲ့လူက ရှားတော့ သွေ့အမှားကို

သိပ်ပြီး လူမသိလိုက်ကြဘူး။ အဲဒါပါပဲ။ မောင်တို့ စာရေးရင် ကိုယ်မသိ တာတွေကို မရေးကြပါနဲ့။ ကိုယ်သိတာကိုပဲရေးပါ။ ဝါဌာမှာ သဘာဝကျဖို့ အရေးကြီးပါတယ်။ သဘာဝကျဖို့ရာက သဘာဝအတိုင်း မြင်ရာ ကြားရတာ တွေကို ရေးရပါမယ်။ ဝါဌာဆိုတာ စိတ်ကူးယဉ်ပြီး ရေးတာဆိုပြီး သဘာဝ မဟုတ်တာတွေ ရေးရင် အများအယွင်းတွေဖြစ်ပြီး ကိုယ်စာပေသမိုင်းမှာ အမည်းကွက် ကျန်ရစ်ပါလိမ့်မယ်” တဲ့။ အဲဒီအတွေ့အကြံ ဥပမာလေးဟာ တကယ်ပဲ မှတ်သားထိုက်လှပါတယ်။

ဆရာကြီး မြှမျိုးလွင်တို့ခေတ်မှာ ‘ဖြစ်ရပ်မှန်’ လို့ ရေးပြီး လူစိတ်ဝင်စား အောင် ရေးလေ့ရှိပါတယ်။ ‘ဘဝသရပ်ဖော်’၊ ‘သရပ်မှန်ဝါဌာ’ စတဲ့ စကား တွေ မသုံးသေးပါဘူး။ ဒီစကားတွေက စံပြီးခေတ်၊ လွတ်လပ်ရေးခေတ် ရောက်မှ သုံးလာခဲ့တာပါ။ အဂံလိပ်စကားလုံး ‘ရိယယ်လစ်ဇော်’ကို ဘာသာ ပြန်ပြီး သုံးခွဲလာတဲ့ပေါ်ဟာရ ဖြစ်ပါတယ်။ ဆရာအော်ရှိကတော့ ‘ဒီနွေဓမ္မ လောကအဖွဲ့’ လို့ ရေးလေ့ရှိပါတယ်။ စာပေပေါ်ဟာရပါ။ ဒါပေမဲ့ ပန်းချိမှာ သုံးတဲ့အခါ ‘သရပ်မှန်ပန်းချို့’ လို့ သုံးတာ သတိထားမိပါတယ်။ တက္ကသိုလ် မြန်မာစာ မဟာတန်း၊ ပါရရှုတန်း ကျမ်းပြုပြီးသားရှိရင် ပုံနှိပ်ထုတ်ဝေချင် ပါတယ်။ ဆရာလုပ်တာမဟုတ်ပါ။ ကိုယ်သုံးချင်တော့ အလွယ်တက္က ရအောင်လို့ ပြောမိတာပါ။ တပည့်ခံချင်တာပါ။

မန္တလေးတက္ကသိုလ် မဟာဝိဇ္ဇာကျောင်းသားကြီးတစ်ဦးက ဆရာကြီး မြှမျိုးလွင်ရဲ့ စာတွေကို ကျမ်းပြုဖူးတယ်လို့ ကြားဖူးသလိုရှိပါတယ်။ အဲဒီ ကျမ်းကို စာအုပ်အဖြစ် ပုံနှိပ်ဖြန့်ချိဖို့ ကောင်းပါတယ်။ အပြင်လှတွေ ဖတ်ရာ မှတ်ရတာပေါ့။ အသလို ဘွဲ့လွန်ကျမ်းတွေ တိမ်မြှုပ်နှံတာ အများကြီးပါ။ တချို့က အထူးကောင်းတယ်ဆိုရင် ပုံနှိပ်ဖြန့်ချိဖို့ ကောင်းတယ်ထင်ပါတယ်။ မောင်သုတရဲ့ စာဆိုတော်များအတွေ့ဖွံ့ဖြိုးကျမ်းဟာ မဟာဝိဇ္ဇာကျမ်းလို့ ကြားဖူးပါတယ်။ ကြားဖူးတဲ့အတိုင်း မှန်တယ်ဆိုရင် ဘယ်လောက်ကောင်းသလဲ။ ဘယ်လောက်အသုံးဝင်သလဲဆိုတာ ဤနှုန်းချင်ပါတယ်။ ဖြစ်နိုင်ရင် တော့ မြှမျိုးလွင်စာပေ’ ဆိုတာမျိုး ဖတ်ချင်မိပါကြောင်း။



အမေလူထ ဒေါအမာဓမ္မးနန်သို့...

လူထိုးလှနဲ့ လူထော်အမာကို ကျွန်တော်တို့တစ်တွေက ဦးလေး
ဆုံးလို့ပဲခေါ်ပါတယ်။ တူသားအရင်းလို ရင်းနှီးနေပေမဲ့ သူတို့နှစ်ဦး
ဘုံးပြည်အတွက် ဘာတွေလုပ်ခိုးတာတွေကိုတော့ သူတို့က တစ်စွမ်း
ဘာစ်စမ် ထုတ်ဖော်မပြောခဲ့ပါဘူး။

ကျွန်တော်တို့ကလည်း မေးရကောင်းမှန်း မသိပါဘူး။ ဒါကြောင့် ကျွန်
ဘာ်တို့ မသိတဲ့ သူတို့အကြောင်းတွေ အများကြီးရှိပါတယ်။

ကျွန်တော်တို့ လူကြီးဖြစ်လာတော့ သူတို့အကြောင်းတွေ၊ သူတို့ဂုဏ်
ဆူးရှုံးတွေကို တွေးမဲ့ ရေးမိတာတွေ အတော်များလာတယ်။ သူတို့ အတိတ်
ကို ရိုပ်မိရိုရှိပေမဲ့ တူးဖော်လို့မရတာ တော်တော်များပါကလားလို့ တူးဖော်
ခိုး အဲမြေရပါတယ်။

ဦးလေး ကျယ်လွန်တော့ ‘လူထုချစ်သမျှ လူထိုးလှ’ ဆိုတဲ့ စာအပ်
ထုတ်ဖို့ စာမျက်တွေတောင်းလိုက်တဲ့အခါ တောင်ပုံရာပုံ ရောက်လာတယ်။
ဆက်ပြီး ‘လူထိုးလှ နှစ် ၉၀’ စာအပ်ထုတ်မယ်ဆိုတော့လည်း အများ
ကြီး လေးလာကြပါတယ်။ ဒါတောင် မပေးသာလို့ မပေးရတာရှိသလို ပေးပြီး
မှ မသုံးသာလို့ မသုံးရတာတွေ အများကြီးရှိပါသေးတယ်။

ပုံမန်ပြစ်တာတွေကိုလည်း ကျွန်တော်တို့ ဖတ်ရှုလေ့လာခွင့်ရနိုင်ပေမဲ့
မဖတ်သာလို့ မဖတ်ခဲ့ရတာကိုလည်း ခုမှနောင်တရရနေဖိပါတယ်။ မေးခွင့်ရှိ
လျက် မမေးလိုက်ရတာတွေကိုလည်း နောင်တရလျက်ပါ။

ပထမမေးချင်တဲ့ကိစ္စက ‘ကလေးကလား’ လို့ ပြောချင်လည်း ပြောလို့
ရပါတယ်။ ဦးလေးနဲ့ဒေါ်ဒေါ် အိမ်ထောင်မကျခင်က အပြန်အလှန်ရေးကြ
တဲ့စာတွေကို သမီးလို ရင်းနှီးတဲ့ စာရေးဆရာမတစ်ဦးဆီမှာ ဒေါ်ဒေါ်လေး
ထားပြီး ရအခါ ‘ချွဲနှင့်မရွှေ့စွင်း’ မှာ ထည့်နေပါတယ်။ မထည့်မိကလည်း
ကျွန်တော်တို့ ဖတ်ရှုလေ့လာခွင့်ရနိုင်ပေမဲ့ မဖတ်ပြစ်ခဲ့ပါဘူး။ အဲဒီအထဲမှာ
ဦးလေးနဲ့ ဒေါ်ဒေါ်တို့ တစ်ယောက်ကိုတစ်ယောက် ဘယ်လိုများ အိမ်ထောင်
ဖက်အဖြစ် ရွှေးချယ်ကြပါလိမ့်လိုဆိုတဲ့ အချက်တွေကို ရှာကြည့်လို့ ရမယ်
ထင်ပါတယ်။

သတိပြုစရာတစ်ခုက အဲဒီခေတ်မှာ မရွှေ့စွင်းအယ်ဒီတာ၊ စာရေးဆရာ
ဆိုတာ ဘယ်လောက်ပဲ နာမည်ကြီးနေပါစေ။ အမျိုးသမီးတစ်ယောက်က
အိမ်ထောင်ဖက်ရွေးဖို့ရော၊ သမီးရှင်တစ်ယောက်ရဲ့မိဘတွေက သမက်ရွေးဖို့
ရော အလွန်ခက်ပါလိမ့်မယ်။

ဘယ်လောက်ပဲတော်တော်၊ ဘယ်လောက်ပဲကျော်ကျော်၊ အဲဒီခေတ်က
စာရေးဆရာ၊ အယ်ဒီတာဆိုတာတွေဟာ သားကျွေးမှု၊ မယေားကျွေးမှုတွေ
တော်နှင့်ယူနိုင်သူတွေ မဟုတ်ကြပါဘူး။

ဦးလေး(ဦးလှ)လို့၊ ဂျာနယ်ကျော်ဦးချွစ်မောင်လို့ အယ်ဒီတာစာရေး
ဆရာမျိုးကလွှဲရင် အများစုံက အရက်၊ ဘိန်း၊ ဆေးခြေက်၊ မြင်း၊ ဗဲလို
လောင်းကစားနဲ့ မိန်းမလိုက်စားကြတာ အတော်များပါတယ်။ သူတို့ကိုယ်
တိုင်ရေးတဲ့ အတွေ့ဖွေတို့တွေမှာ ဝန်ခံထားကြပါတယ်။ ‘ပီမိုးနှင်း၊ မြုမျိုးလွင်၊
ညာကာ၊ ဝေနဲ့ စတဲ့ အကျော်အမော်ကြီးတွေဟာ (ဆရာကြီး မြုမျိုးလွင်ရဲ့
စကားနဲ့ ပြောရရင်) အလွန်အလွန်ကို ‘အနေအထိုင် မယဉ်ကျွေး’ ကြတဲ့
ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ ဒါတွေကို လူအများကသိနေတော့ စာရေးဆရာဆို
တာကို အိမ်ထောင်ဖက်ရွေးဖို့ မလွယ်ပါဘူး။

ဆရာကြီးမြုမျိုးလွင်ကပဲ ပြောဖူးတယ်။ သူတို့ ဘာအလုပ်အကိုင်များ
လုပ်သလဲလို့ မေးတဲ့အခါ ‘စာရေးဆရာ’ လို့ မပြောဘဲ လူအထင်ကြီးအောင်

အောင်လို 'အယ်ဒီတာ' လို ပြောသတဲ့။ (အယ်ဒီတာ) တဲ့။

'စာရေးဆရာ' ဆိုတာ အဲဒီခေတ်က အတ်သဘင်တွေအတွက်၊ စာရေး အောင်တဲ့ လူတွေကိုခေါ်တာကိုး၊ ခေတ်မှာလို ဝါဌ္ဂါးကများကြတဲ့လူမျိုး လို စာရေးဆရာခေါ်လေ့ သိပ်မရှိကြသေးဘူးတဲ့။

အဲဒီခေတ်က အလွန်ရှားပါးတဲ့ ကောလိပ်ကျောင်းသူတစ်ဦးဖြစ်သူ 'အော့'လို မိန်းကလေးဟာ သူတေးမှာ အိုင်စီအကိစ်အလောင်းအလျားတွေ အများကြီးရှိမှာပါ။ အဲသလို ကျောင်းသားတွေထဲမှာ ဆန်စက်ပိုင်၊ ဆိုစက်ပိုင် သားသမီးဆိုတဲ့ ပပလွှားလွှား၊ ကြွားကြွားဝါဝါတွေလည်း အများကြီးရှိမှာ ဝါးပိုးလုံချည်း၊ ပြောင်လက်နေတဲ့ပေးတန့်ရှုံး၊ ဘီအောပါင်း၊ အပ်လ်ပတ် အား တိုက်ပုံ၊ ချွေကိုင်းမျက်မှန်၊ ပတ်ကားဖောင်တိန်စတဲ့ အဆောင်အသောက် အား အပြည့်နဲ့ ဝတ်ဆင်ထားပေမဲ့ သူတို့လည်ပင်းမှာတော့ ကျပ်နာကျပ်ဖူ လို့ခေါ်တဲ့ 'ပူးတို့ ကာလသားရောက်' အကျိတ်အဖူတွေကို ဖုံးပါကာကွယ်ဖို့ အဆောင်တွေစည်းထားကြရတာလည်း အများကြီးပါ။

ဒါတွေကို ဝါဌ္ဂါးတွေ၊ ဆောင်းပါးတွေထဲမှာ ကျွန်တော်တို့ငယ်ငယ်က တော်ဖူးကြားဖူးတာပါ။ အဲသလိုလူတွေကြားကနေ 'ကြီးများရေး မောင်လှ' ဆိုတဲ့ မထင်မရှား လုံငယ်တစ်ယောက်ကိုမှ ဒေါ်ဒေါ် ဘာကြာင့်ရွှေးခဲ့ပါ သလဲ။

မအမာကို သူနဲ့ ကျောင်းနေဖက် ကိုသိန်းဖေ(နောင် ဦးသိန်းဖေမြင့်)ရဲ့ ဘက်ခေတ်နတ်ဆိုး စာအုပ်ကပဲ မျက်စီဖွင့်ပေးခဲ့သလားဆိုတာ စဉ်းစားစရာ ဝါးကြုံတုန်းရေးရရင် ဂျာနယ်ကျော်မမလေးက ဂျာနယ်ကျော် ဦးချုစ်မောင် ထို ရွှေးချယ်ခဲ့ပုံဟာလည်း အုံဉာဏ်ပါပဲ။

နောက်တစ်ချက်ကတော့ 'လူထူးလှ နှစ် ဇွဲဝါ' စာအုပ်မှာ တစ်စွန်း တစ်စတွေလာရတာပါပဲ။ ဒါကလည်း တစ်ပုဒ်တည်းပါ။ စာရေးဆရာ အောင်ထင်(ဦးထင်ဖတ်)က ရေးလိုသိရတာပါ။ ကျွန်တော်စီတ်ဝင်စားတာ ဦးလေးဟာ တွေ့သိလိုက "သိပ္ပါးမောင်ဝါ၊ စော်ရှိုး၊ မင်းသုဝယ်၊ ဦးသန့်၊ အောင်ထင်၊ ဦးတန်ဆွေ၊ ဦးမျိုးမင်း" စတဲ့ ဓေတ်စမ်းသမားတွေ၊ "သူရိယကန္တီ၊ ဒေါက်တာမောင်ဖြူး" တို့လို ဓေတ်စမ်းပညာရွင်တွေ၊ "ဦးဆန်းတွေန်း(ရွင်ညာသီသရ)"၊ ရွှေကိုင်းသား(ဦးသောဘိတ်)"လို

ပုံမန်ပြစ်တာတွေကိုလည်း ကျွန်တော်တို့ ဖတ်ရှုလေ့လာခွင့်ရနိုင်ပေမဲ့ မဖတ်သာလို့ မဖတ်ခဲ့ရတာကိုလည်း ခုမှနောင်တရနေမိပါတယ်။ မေးခွင့်ရှိ လျက် မမေးလိုက်ရတာတွေကိုလည်း နောင်တရလျက်ပါ။

ပထမမေးချင်တဲ့ကိစ္စက 'ကလေးကလား' လို့ ပြောချင်လည်း ပြောလို့ ရပါတယ်။ ဦးလေးနဲ့အော်ဒေါ် အိမ်ထောင်မကျခင်က အပြန်အလုန်ရေးကြ တဲ့စာတွေကို သမီးလို့ ရင်းနှီးတဲ့ စာရေးဆရာမတတစ်ဦးဆီမှာ အော်ဒေါ်ပေး ထားပြီး ခုအခါ 'ရွက်နှင့်မရွင်း' မှာ ထည့်နေပါတယ်။ မထည့်မိကလည်း ကျွန်တော်တို့ ဖတ်ရှုလေ့လာခွင့်ရနိုင်ပေမဲ့ မဖတ်ပြစ်ခဲ့ပါဘူး။ အဲဒီအထူး ဦးလေးနဲ့ အော်ဒေါ်တို့ ကစ်ယောက်ကိုတစ်ယောက် ဘယ်လိုများ အိမ်ထောင် ဖက်အဖြစ် ရွှေးချယ်ကြပါလိမ့်လို့ဆိုတဲ့ အချက်တွေကို ရှာကြည့်လို့ ရမယ် ထင်ပါတယ်။

သတိပြုစရာတစ်ခုက အဲဒီခေတ်မှာ မရှုင်းအယ်ဒီတာ၊ စာရေးဆရာ ဆိုတာ ဘယ်လောက်ပဲ နာမည်ကြီးနေပါစေ။ အမျိုးသမီးတစ်ယောက်က အိမ်ထောင်ဖက်ရွှေးဖို့ရော၊ သမီးရှင်တစ်ယောက်ရဲ့မိဘတွေက သမက်ရွှေးဖို့ရော အလွန်ခက်ပါလိမ့်မယ်။

ဘယ်လောက်ပဲတော်တော်၊ ဘယ်လောက်ပဲကျော်ကျော်၊ အဲဒီခေတ်က စာရေးဆရာ၊ အယ်ဒီတာဆိုတာတွေဟာ သားကျွေးမှု၊ မယားကျွေးမှုတွေ တာဝန်ယူနိုင်သူတွေ မဟုတ်ကြပါဘူး။

ဦးလေး(ဦးလှ)လို့၊ ဂျာနယ်ကျော်ဦးချစ်မောင်လို့ အယ်ဒီတာစာရေး ဆရာမျိုးကလွှဲရင် အများစုံက အရက်၊ ဘီနှီး၊ ဆေးမြောက်၊ မြင်း၊ ဖလို လောင်းကစားနဲ့ မိန့်မလိုက်စားကြတာ အတော်များပါတယ်။ သူတို့ကိုယ် တိုင်ရေးတဲ့ အတ္ထုပ္ပါယ်တွေမှာ ဝန်ခံထားကြပါတယ်။ 'ပီမိုးနှင်း၊ မြှုပိုးလွင်၊ ညာဏာ၊ ဝဝန်' စတဲ့ အကျော်အမော်ကြီးတွေဟာ (ဆရာကြီး မြှုပိုးလွင်ရဲ့ စကားနဲ့ ပြောရရင်) အလွန်အလွန်ကို 'အနေအထိုင် မယဉ်ကျွေး' ကြတဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ ဒါတွေကို လူအများကသိနေတော့ စာရေးဆရာဆုံး တာကို အိမ်ထောင်ဖက်ရွှေးဖို့ မလွယ်ပါဘူး။

ဆရာကြီးမြှုပိုးလွင်ကပဲ ပြောဖူးတယ်။ သူတို့ ဘာအလုပ်အကိုင်များ လုပ်သလဲလို့ မေးတဲ့အခါ 'စာရေးဆရာ' လို့ မပြောဘဲ လူအထင်ကြီးအောင်

အောင်လို 'အယ်ဒီတာ' လို့ ပြောသတဲ့။ (အယ်ဒစ်တာ) တဲ့။

'စာရေးဆရာ' ဆိုတာ အဲဒီခေတ်က အတ်သဘင်တွေအတွက်၊ စာရေး အောင်လို လူတွေကိုခေါ်တာကိုး၊ ခေတ်မှာလို ဝါယာ၊ ကမ္မာရေးကြော်လူမျိုး အဲ့ စာရေးဆရာခေါ်လေ သိပ်မရှိကြသေးဘူးတဲ့။

အဲဒီခေတ်က အလွန်ရှားပါးတဲ့ ကောလိပ်ကျောင်းသူတစ်ဦးဖြစ်သူ 'အောင်'လို မိန့်ကလေးဟာ သူတေားမှာ အိုင်စီအက်စီအလောင်းအလျာတွေ အုပ်ကြီးရှိမှာပါ။ အသလို ကျောင်းသားတွေထဲမှာ ဆန်စက်ပိုင်၊ ဆီစက်ပိုင် သားသမီးဆိုတဲ့ ပပလျားလျား၊ ကြွားကြွားဝါဝါတွေလည်း အများကြီး ရှိမှာ ပဲ့ပိုးလုံချည်၊ ပြောင်လက်နောက်တဲ့ပေးတင့်ရှုံး၊ ဘီအေပါင်း၊ အယ်လ်ပတ် အဲ့ တိုက်ပဲ၊ ချွေကိုင်းမျက်မှန်၊ ပတ်ကားဖောင်တိန်စတဲ့ အဆောင်အယောင် ဘွဲ့အပြည့်နဲ့ ဝတ်ဆင်ထားပေမဲ့ သူတို့လည်ပင်းမှာတော့ ကျပ်နာကျပ်ဖဲ အဲ့အောင်တဲ့ 'ဖူးဘို့ ကာလသားရောဂါ' အကျိတ်အဖူတွေကို ဖုံးဖိုကာကွယ်ဖို့ အဆောင်တွေဓည်းထားကြရတာလည်း အများကြီးပါ။

ဒါတွေကို ဝါယာတွေ၊ ဆောင်းပါးတွေထဲမှာ ကျွန်တော်တို့ငယ်ယ်က အဲ့ဖူးကြားဖူးတာပါ။ အသလိုလူတွေကြားကနေ ကြီးပွားရေး မောင်လှု ဆီးတဲ့ မထင်မရှား လူငယ်တစ်ယောက်ကိုမှ ဒေါ်ဒေါ် ဘာကြောင့် ရွှေးခဲ့ပါ သလဲ။

မအမှာကို သူနဲ့ ကျောင်းနေဖက် ကိုသိန်းဖေ(နောင် ဦးသိန်းဖေမြင့်)ရဲ့ ဘက်ခေတ်နတ်ဆိုး စာအုပ်ကပဲ မျက်စိဖွင့်ပေးခဲ့သလားဆိုတာ စဉ်းစားစရာ ပဲ့ကြွော်နှင့်ရေးရရင် ဂျာနယ်ကျော်မမလေးက ဂျာနယ်ကျော် ဦးချုစ်မောင် ဆုံး ရွှေးချယ်ခဲ့ပုံဟာလည်း အံ့ဩစရာပါပဲ။

နောက်တစ်ချက်ကတော့ 'လူထုံးလှ နှစ် ၉၀' စာအုပ်မှာ တစ်စွမ်း တစ်စတွေ့လာရတာပါပဲ။ ဒါကလည်း တစ်ပုဒ်တည်းပါ။ စာရေးဆရာ အောင်ထင်(ဦးထင်ဖတ်)က ရေးလို့သိရတာပါ။ ကျွန်တော်စီတ်ဝင်စားတာ ဦးသလားဟာ တွေ့ဆုံးလိုက "သိပ္ပါးမောင်ဝါ၊ စော်ရှုံး၊ မင်းသွေးထုံး၊ ဦးသလ်ထင်၊ ဦးတင့်အွေး၊ ဦးမျိုးမင်း" စတဲ့ ခေတ်စော်သမားတွေ၊ "သူရိယက္ခား၊ ဒေါက်တာမောင်ဖြူး" တို့လို ခေတ်စော်ပညာရွင်တွေ၊ "ဦးဆန်းထွန်း(ရွင်ညာသိသော)၊ ရွှေကိုင်းသား(ဦးသောသိတဲ့)"လို

ရဟန်းအောင်က သုတေသနမျိုးတွေကို သူမရှစ်င်းမှာ စုပြုရောက်လာအောင် ဘယ်လိုစည်းရုံးသလဲဆိုတာပဲ။

ဒါတင်မကျား “ကိုနာ ကိုအောင်ဆန်း၊ ကိုအောင်ကျော်၊ သခင်သန်းထွန်း၊ သခင်ဇင်၊ သခင်အန်းမြင့်”စတဲ့ သခင်နိုင်ငံရေးသမားတွေ၊ နားနှင့်တွေကိုလည်း ဦးလေးဝန်းကျင်မှာ အမြှုပိန္ဒေခဲ့သလိုပဲ ဖတ်ရပါတယ်။ အဲသလိုပုဂ္ဂလ်မျိုးတွေဟာလည်း ဦးလေးရဲ့ ပယ်သူငယ်ချင်း၊ ရဲဘော်ရဲဘာက်ဆိုတာမျိုးအဖြစ် သိလာရပြန်တော့ အဲသူရပြန်ပါတယ်။

‘လွှဲထိုးလှ နှစ် ဇွဲ’ စာအုပ်ထဲက ဆရာထင်ရဲ့ ဆောင်းပါးမှာ ဦးလေးဟာ အနိုင်းရအထက်တန်းကျောင်းကတဲ့။ ‘မောင်ထင်’ က မြို့မကျောင်းကတဲ့။ ကျောင်းချင်းဘယ်တော့မှ မသင့်မြတ်ကြေား၊ ဒီကြေားထဲက ‘ကိုလှ’ ရောက်လာပြီး ကလောင်မိတ်ဆွေအသင်းဖွဲ့၊ စကားပြောပွဲတွေလုပ်ရာကတစ်ဆင့် သူတို့ကို စည်းရုံးပြီး လှုံးယ်မှား ကြီးပွားရေးအသင်း’ ကို ဖွဲ့လိုက်ခဲ့တာကိုတော့ တစ်စွန်းတစ်စ သိရပါတယ်။

ခေတ်စမ်းစာဆိုတွေကတော့ ဘယ်မှာမှုမရေးတဲ့ ‘စာပေသစ်’ တွေကို ဦးလေးရဲ့ ကြီးပွားရေးမဂ္ဂအောင်းမှာ ရေးခဲ့ကြပါတယ်။ ‘သိပ္ပါးမောင်ဝါ’ ဆိုရင် ကလောင်နာမည် ၁၂ မျိုးလောက်သုံးပြီး စာမျိုးစုံရေးခဲ့တာကို ဒီဘက်ခေတ်ကျေမှု သိရတော့တယ်။ မောင်ထင်ဆိုရင် ကြီးပွားရေးမှာ ခေတ်စမ်းကဗျာ တွေရေးခဲ့တာကို သူ (မောင်ထင်) ကွယ်လွန်ခါနီးမှ စာအုပ်ထုတ်ဖြစ်ခဲ့ပါတယ်။

နောက်တစ်ချက်ကတော့ ဦးလေးဟာ ဖက်ဆစ်တော်လှန်ရေးမှာ အထက်မြန်မာနိုင်ရဲ့ ဗဟိုအချက်အချာအဖြစ် လုပ်ကိုင်ခဲ့ရဲ့မက၊ ရန်ကုန်မြို့တော် ဖက်ဆစ်လေက်အောက်က မလွှတ်မြောက်သေးဘဲ အိုးဆုံး မြေပေါ်ဖဆပလအဖွဲ့ချုပ်ကို မန္တာလေးမှာ တည်ထောင်လွှပ်ရှားခဲ့တာပါပဲ။

ရန်ကုန်က ဖက်ဆစ်တော်လှန်ရေးသမားတွေလည်း ဆက်သွယ်လာကြတယ်။ ‘လေထိုးကျော်ရင်’ လို အိန္ဒိယကလာတဲ့ နိုင်ငံရေးသမားတွေလည်း ဦးလေးဆီမှာ စုလာကြတယ်။ ပရုဂ္ဂိုက် ‘ကိုသာန်းတင်’ နဲ့ ‘ကိုမြှုသန်း(တင်)’၊ ရေစကြိုကိုညွှန်အောင်’ စတဲ့ လက်ဝဲသမားတွေလည်း စုဝေးလာကြတယ်။ ဖဆပလရဲ့ အချက်အချာဖြစ်လာခဲ့တယ်။

အထက်မြန်မာနိုင်ငံ ဖက်ဆစ်တော်လှန်ရေးခေါင်းဆောင် ဗိုလ်များ၊ အထူးနှုန်းလည်းဆက်မိတယ်။ ဒါတွေကို ဘယ်သူမှုမသိကြတော့လို့တဲ့။ ဦးညွှန်းဆောင်(ရေစကြီ)က ဦးလေး နှစ် ဥပုံ စာအုပ်နဲ့မို့ ရှာ့နယ်မှာရေးတယ်။ ဒါကြောင့် ကျွန်ုင်တော်တို့ဟာ ဦးလေးဟာ ဖက်ဆစ်တော်လှန်ရေး ခေါင်းဆောင် ဗိုလ်ဆောင်ဆန်း၊ ဗိုလ်ဗုဏ်း၊ သခင်နှာ၊ သခင်သန်းထွန်းတို့ ယုံကြည် အားထားရာ နိုင်ငံရေးခေါင်းဆောင်တစ်ဦးအဖြစ် ရိပ်စားမိလာခဲ့ရပါတယ်။

အသလို ငုပ်နေတဲ့အခန်းတွေကို ကျွန်ုင်တော်တို့ နောက်လူတွေ အကျယ် အဖြန့် သိစေချင်တယ်။ သို့သင့်တယ်၊ လေ့လာဖော်ထုတ်ကြရမယ်။ အားကျော်းပို့ယုံကြရမယ်လို့ ကျွန်ုင်တော် ခံယဉ်နားလည်ထားပါတယ်။

ကျွန်ုင်တော်တစ်သာက်မှာ ကျွန်ုင်တော်နဲ့ ရင်းနှီးတဲ့အထဲက ကွယ်လွန်ကုန် ကြသူတွေထဲမှာ ဦးလေး ဦးလှ' ကို နှုမြောမဆုံးပါပဲ။ အမြှတမ်း နှုမြော အသ သတိရလျက်ပါ။

ကျွန်ုင်ရစ်တဲ့ ဒေါဒေါကိုတော့ ဦးလေး ကိုယ်စားအဖြစ်နဲ့ရော၊ ‘ဘကြီး နှုံးသမီး’ အဖြစ်နဲ့ရော (ချိုးဖြူမိခင်၊ ဒေါင်းမိခင်) အဖြစ်နဲ့ပါ ကြည်ညို သားစားနေတာ ဖြစ်ပါတယ်။ ကျွန်ုင်တော်တို့မှာ ဒီလိုပုဂ္ဂိုလ်မျိုးတွေကို သုတေသနပုဂ္ဂိုလ်ရတာ အထူးကံကောင်းတယ်လို့ မှတ်စွဲလျက်ပါပဲ။ နိုင်ငံ အောက်လည်း ကံကောင်းလေစွဲလို့ ခံယူပါတယ်။

ပုံစံတိုက်သူ၊ ပုံစံမှု၊ မှတ်ယူမဂ္ဂလာ။

၂၀၀၆၊ နိုဝင်ဘာ ၁၂

ဦးသောက်ကြယ်ရှာ့နယ်၊ ဒီဇင်ဘာ၊ ၂၀၀၆



ကျွန်တော်တိုရဲအမေ ဘဝတစ်ပါးပြောင်းသွား ကွယ်လွန်ခဲ့ပေမဲ

‘ကျွန်တော်တို’လိုဆိုတာက ပြည်ပ အမေရိကန်ပြည်ထောင်စုကို ရောက်လာကြတဲ့ မန္တလေးတူတူသိုလ်ထွက်၊ လူထုတိုက်ထွက် စာပေသမားတွေကို ဆိုလိုပါတယ်။ အသက်အကြီးဆုံးက စပြီးပြောရရင် မောင်သာရှာ၊ တင်မိုးဝင်းဖေ၊ မောင်စွမ်းရည်တို့ လေးဉ်းဖြစ်ပါတယ်။ မောင်သာရာက ရန်ကုန်ပြောင်းပြီး ရူမဝမဂ္ဂဇားကြီးက စင်တင်ပေးလိုက်လို့ မောင်သာရရယ်လို့ ကလောင်တစ်လက်ဖြစ်လာရပေမဲ့ သူလည်း မန္တလေးမှာနေစဉ်က လူထူးရာနှင့်မှာ ကမ္မာရေးပြီး ကလောင်သွေးခဲ့သူ ဖြစ်ပါတယ်။ သူ ပြည်ပကို ထွက်မလာခင်က ဒုလ္လာဘရဟန်းဝတ်ချင်တယ်ဆိုတော့လည်း သူကို အမေလူထုဒေါ်အမာကပဲ သက်နှုန်းဆီးပေးခဲ့တာပါ။ ရဟန်းအမ ဖြစ်ခဲ့ပါတယ်။

ကိုဝင်းဖေကတော့ အမျိုးသားကျောင်းဆရာကြီး ရွှေပြည် ဉီးဘတင်ရဲ့ သားပါ။ ဉီးဘတင်က သမိုင်းပညာရှင်း၊ စာပေပညာရှင်း၊ မဟာဂိတ်ပညာရှင်ကြီးတစ်ဉီးလည်း ဖြစ်ပါတယ်။ အဲဒီပုဂ္ဂိုလ်ကြီးဟာ ဒေါ်အမာရဲ့ ဆရာရင်းပါ။ ကိုဝင်းဖေက ပေါ်ဉီးသက်နဲ့အတူ လူထုသတင်းစာမှာ ပန်းချီဆရာကာတွန်းဆရာအဖြစ် လခစားလုပ်ခဲ့တဲ့အပြင် နိုင်ငံခြားသတင်းအယ်ဒီတာ အဖြစ် အမေလူထုဒေါ်အမာက လွှဲပေးတာကိုလည်း ခေတ္တခံယူဖူးပါတယ်။

သူထဲတိက်မှာ သားတစ်ယောက်လို နေခဲ့တာပါ။

တင်မိုးက လူထဲဂျာနယ်မှာ ၁၉၄၇ ခုနှစ်လောက်ကတည်းက အောင်ဘကဗျမ်း၊ ကိုရင်ဂျမ်း၊ ကန်မြို့နှင့်မြို့နယ် စတဲ့အမည်အမျိုးမျိုးနဲ့ ကဗျာ သွေးရေးခဲ့ပြီး လူထဲသတင်းစာ တန်ခိုးနှင့်အချင်ပိုမှာ ကဗျာကလွှာကို ကိုင်ရသူ ဖြစ်ပါတယ်။ ကျွန်ုတ်တော်က လူထဲမှာ ကဗျာတွေနဲ့ စာပေဆောင်းပါးတွေ ဆုံးပြီး လူထဲစာအပ်စင်ကလွှာတစ်ခုကိုလည်း တာဝန်ယူရင်း စာအပ်ဝေဖန် ချက်တွေ ရေးလာခဲ့သွားဖြစ်ပါတယ်။ ဒါကြောင့် အမေလူထဲအောက် ကျွန်ုတ်တို့အပေါ်မှာ သံယောဉ်းကြီးပြီး ကျွန်ုတ်တို့ကလည်း အမေနဲ့ အဆက်မပြတ်ခဲ့ပါဘူး။ အမေက မရွေ့ငွေးတွေမှာ စာမရေးနိုင်ပေမဲ့ ကျွန်ုတ် လုံးဆီကို လူကြုံနဲ့ စာရေးခဲ့ပါတယ်။ “မင်းတို့အသံတွေကို ငါ တစ်နှေ့မပြတ် နောက်နောက်တော်များ” ဆိုတာကို စာနဲ့လည်းရေး၊ ဖုန်းနဲ့လည်းပြောပါတယ်။ နိုင်းချုပ်ရင် “ငါတို့တစ်နှေ့ ပျော်ပျော်ပါးပါးပြန်ဆုံးကြမယ်” ဆိုတာ ပါရှိမြှင့် ပါပဲ။ ဒါက ကျွန်ုတ်တို့လေးဦးနဲ့ အမေမာနဲ့ ပုဂ္ဂိုလ်ရေးကိစ္စပါ။

အမေလူထဲအောက် ကျွန်ုတ်တို့နဲ့တကွ အများပြည်သူက အမေ အဖြစ် ဘာကြောင့် လေးစားရသလဲဆိုရင် မိုလ်ချုပ်အောင်ဆန်းဘူး၊ သိချင်း ကစ်ပုဒ်ထဲက “ရာဇ်ဝင်အတွေ့ဖွဲ့စွဲလည်းရှိရမယ်၊ မော်ကွန်းလည်း ထိုး ဆောက်တယ်။ မြင့်မြတ်တဲ့ မိုလ်အောင်ဆန်းရယ်” ဆိုတဲ့အတိုင်း ‘ရာဇ်ဝင် အတွေ့ဖွဲ့စွဲ’ ရှိရလို့ပါပဲ။

(c) အမေလူထဲအောက် ကိုနဲ့ ကိုအောင်ဆန်း၊ ကိုပုဟိန်း စတဲ့ ၁၉၃၆ ခုနှစ် တက္ကာသိုလ် သပိတ်ကျောင်းသားခေါင်းဆောင်များနဲ့ အတု သပိတ်မှောက်ရာမှာ ဦးဆောင်ပါဝင်ခဲ့သုတစ်ဦးဖြစ်ပြီး ဗုံး နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကာသ) နွဲ့စည်းရာမှာလည်း ဦးဆောင်ပါဝင်ခဲ့သွားတစ်ဦးဖြစ်လို့ တကာသမိုင်း၊ ဗကာသမိုင်း တစ်ဦးအဖြစ် ရာဇ်ဝင်အတွေ့ဖွဲ့စွဲ ရှိခဲ့သွားဖြစ်ပါတယ်။

(j) လူထဲဦးလုနဲ့ အကြောင်းပါစမှာပဲ ဖက်ဆစ်တော်လှန်ရေးကြီး ဖြစ် ပေါ်လာလို့ မစွဲလေးမှာ လူထဲဦးလှက ဖဆပလခေါင်းဆောင်၊ အရှရှင့်ယ်ခေါင်းဆောင်အဖြစ် မြေပေါ်မြေအောက် လုပ်ငန်းများ ဆောင်ရွက်တဲ့အခါ အမေလူထဲအောက်လည်း လူထဲဦးလှရဲ့

ပါရမီဖြည့်ဖက်အဖြစ် ဆောင်ရွက်ရင်း တော်လှန်ရေးသမားဖြစ်လာ ခဲ့ပါတယ်။

(၃) လူထိုးလှန့်အတူ လူထုဂျာနယ်၊ လူထုသတင်းစာ တည်ထောင် ထုတ်ဝေပြီး မိုလ်ချုပ်အောင်ဆန်းရဲ့ ဉားလက်ရုံးသမ္မတ စာပေနဲ့ တိုက်ပွဲဝင်ခဲ့ရာက မိုလ်ချုပ်တို့ ကျခံ့ပြီး ပြည်တွင်းစစ်ဖြစ်လာ တဲ့အခါ ဆရာကြီး သခင်ကိုယ်တော်မြိုင်းရဲ့ သားသမီးများအဖြစ် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ကမ္မားငြိမ်းချမ်းရေးလုပ်ငန်းတို့မှာ လူ ကိုယ်တိုင်ရော သတင်းစာပါ ပါဝင်ဆင်နဲ့ခဲ့ပါတယ်။ လူထု သတင်းစာက ဆရာကြီး ရွှေ့ခြောင်းနဲ့ လူထိုးလှတို့ အဖမ်းဆီး ခံရ၊ သတင်းစာတိုက်ကို ပုံးခွဲခဲ့ရတဲ့အခါ၊ မီးလောင်တဲ့အခါတွေမှာ သတင်းစာကို ကိုယ်တိုင်းဆောင်ပြီး သေတွားမျှာက် ဆောင်ရွက် လုပ်ကိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

(၄) ဦးလှရဲ့ ကြီးများရေးမဂ္ဂဇင်းမှာ ၁၉၃၆ ခုနှစ်ကတည်းက ခင်လဝင်း ကလောင်အမည်နဲ့ ဘာသာပြန်စာပေ၊ မြှုမြှုကလောင်အမည်နဲ့ ဘဝသရပ်ဖော်ဝါယွေတွေ ရေးခဲ့ပြီး သဝိတ်မှားကိုရာက မန္တေသားကို ပြန်တဲ့အခါ အမျိုးသားကျောင်း၊ ကျောင်းအပ်ဆရာကြီး ဦးရာဇ် က တာဝန်လွှာအပ်ချက်အရ ဘာသာပြန်လုပ်ငန်းကို လုပ်ရတော့ (မအမာ-သဝိတ်မှားကျောင်းသူ) လို့ ကလောင်ဘွဲ့ခဲ့ပါတယ်။ အခိုအခါကပြီး မြန်မာ့စာပေလောကာနဲ့ မြန်မာ့နိုင်ငံရေးလောက အတွက် အထူးအကျိုးရှိမယ့် ဘာသာပြန်စာအပ်တွေကို ရေးသား ထုတ်ဝေခဲ့ပါတယ်။

(၅) မြန်မာမင်းများရဲ့ နောက်ဆုံး မင်းနေပြည်လည်းဖြစ်၊ မြန်မာ့ယဉ်ကျေးမှု အချက်အချာလည်းဖြစ်တဲ့ မန္တေသားမြို့မှာ များမြင်ကြီးပြင်း သူဖြစ်တဲ့အတွက် မြန်မာ့ယဉ်ကျေးမှု စလေ့ထုံးခဲ့တွေကို၊ ၁၇၈၂ သာင်နဲ့ မဟာဂိုတ စတာတွေကို လက်ကုန်နှိုက်ပြီး အစွမ်းကုန်သုတေသနပြုရင်း မြန်မာ့ယဉ်ကျေးမှု ထိန်းသိမ်းရေးနဲ့ မြင့်တင်ရေး တို့ကို ဦးဆောင်နိုင်ခဲ့ပါတယ်။

(၆) သဘင်သည်တွေ၊ ပန်းချုပန်းပုံအနုပညာရှင်တွေ၊ မီးများရေးသမား

တွေကအစ ရဟန်းသံယာတော်ကြီးတွေအထိ မန္တလေးဝန်းကျင်ရှိနှင့်ပယ်အသီးသီးက ထင်ရှားသူတွေရဲ့ အတ္ထာဖွံ့ဖြိုးအရှည်အတိများစွာကိုလည်း ရသမြာက် အတ္ထာဖွံ့ဖြိုးစာပေများအဖြစ် ရေးသားရင်း မြန်မာစာပေတစ်ခုနဲ့ တစ်ကဏ္ဍကို မြင့်တင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒီလိုအတ္ထာဖွံ့ဖြိုးတွေကို ရေးသားရာများ ပြည်သူ့ အမြင်၊ အရပ်သားအမြင်၊ အရပ်သားစကားများကို အခြေပြုပြီး စေတ်မိတဲ့ အမြင်သစ်နဲ့ ဝေဖန်သုံးသပ် တင်ပြရေးသားတာတွေ ဖြစ်လို့ ရေးသမ္မတစာများက “ဆွဲဆောင်မှုလည်းရှိ ရှုံးဆောင်မှုလည်းရှိ” တဲ့ စာပေတွေ ဖြစ်လာပါတယ်။

(၇) ဒီလို စာရေးဆရာ၊ သတင်းစာ ဆရာမကြီးအဖြစ်နဲ့ ကမ္မာဌ်မ်းချမ်းရေးညီလာခံတွေ၊ ကမ္မာအမျိုးသမီးညီလာခံတွေကို ဖိတ်ကြားခံရပြီး ကမ္မာဌ်မ်းချမ်းရေး၊ နယ်ချုံဆန်းကျင်ရေးနဲ့ အမျိုးသမီးဘဝ လွတ်မြာက်ရေးလုပ်ငန်းတိုင်းမှုလည်း ပါဝင်ညီးဆောင်နိုင်ခဲ့ပါတယ်။ ဒီလိုရာဝင်အတ္ထာဖွံ့ဖြိုးတွေရှိခဲ့တာကြောင့် ဗကသမီခင်၊ ဌ်မ်းချမ်းရေး နောင်ကြီးတစ်ညီးအဖြစ် အများပြည်သူက တန်ဖိုးထား လေးစားခြင်းခံရပါဘယ်။ တိုင်းပြည်မှာ ပြသေနာကြုံတိုင်း သတင်းဌာနတွေက မေးလာတဲ့အခါဘာလည်း ပြည်သူဘက်က ရပ်တည်တဲ့ ပြတ်သားတဲ့အမြင်များကို ရဲရဲ့ပုံးပုံးပြတ်ပဲခဲ့တာချည်းဖြစ်လို့ ပြည်သူတွေက အားထားကြပါတယ်။

ဒါကြောင့် မြန်မာပြည်တစ်ဝန်းလုံးက စာရေးဆရာ၊ သတင်းစာဆရာ ဆွဲ၊ ကျောင်းသားခေါင်းဆောင် အဟောင်းအသစ်တွေ၊ နိုင်ငံရေးသမားအဟောင်းအသစ်တွေ၊ ပန်းချိပန်းပုအနုပညာရှင်တွေဟာ အမေ လူထူးအမာမွေးနေ့တွေမှာ အမေလူထူးအမာက ကျင်းပမိတ်ကြားတာ မဟုတ်ဘဲ ထောင့်စုံ နယ်စုံက လာရောက်ကြပြီး အမေလူထူးအမာ အသက်ရာကျော်ရှည်စေပို့၊ လာရောက်ဆုတောင်းကြရင်း အမေလူထူးအမာထုတ်က ညုဝါဒကထာ ညာသမအားဆေးများလည်း လာရောက်သုံးဆောင် အားဖြည့်ကြတာဖြစ်ပါတယ်။ ခုအခါ အမေလူထူးအမာ ကွယ်လွန်ပြီဖြစ်ပေမဲ့ အမေ လူထူးအမာရဲ့ ဂုဏ်သွေးများက ပျောက်ကွယ်သူးတာ မဟုတ်ပါ။ အမေသတ္တာ၊ အမေဖေတနာ၊ မေတ္တာ၊ အမေအတွေး

အမြင်များက ကျွန်ုတ်တို့ ပြည်သူများကို ဆက်လက်အားပေး ရှုံးဆောင်
သွားမှာပဲဖြစ်တယ်လို့ ယုံကြည်မိပါတယ်။

လူထုဒေါ်အမာရဲ့ သားတစ်ဦးဖြစ်သူ မောင်စွမ်းရည်
၂၀၀၇၊ ဧပြီ ၂၁၊ နယူးယောက်

ချုပ်ဒေါ်းမိခင် အဖော်သို့

အဘိုးဆုံး၍

ညိုးချုံးအားမာန်၊ ရှိခဲ့ပြန်သော်

‘မန်းတောင်’ သဏ္ဌာန်၊ ‘ဘလူ’ ကျွန်ု၍
အားမာန်မကျု၊ တင်းနိုင်ကု၏။

အဘဆုံး၍-

ညိုးချုံးအားမာန်၊ ရှိခဲ့ပြန်သော်

‘ချိုးဖြူ’ သဏ္ဌာန်၊ ‘အမိ’ ကျွန်ု၍
အားမာန်မကျု၊ တင်းနိုင်ကု၏။

‘အမိ’ ဆုံးသော်

မဆုံးအားမာန်၊ ချုပ်ဒေါ်းကျွန်ုပြီ

ဒေါ်းလဲမြင့်၍ လွင့်ကြကုန်။။

မောင်စွမ်းရည်
ဧပြီ ၃၊ ၂၀၀၈



သတင်းစာဆရာ၊ ပုံပြင်ဆရာကြီး လူထုဥ္ဓိုးလှ

ဒီနှစ် ၂၀၁၈ ခုံရင် ဦးလေးကွယ်လွန်ခဲ့တာ ၃၆ နှစ်တင်းတင်းပြည့်ခဲ့
၏၊ ဦးလေး ကွယ်လွန်ခဲ့တာ ၁၉၉၂ ခုနှစ် ဧပြီတွင် ၇ ရက်နောက် ဖြစ်ပါ
တယ်။ (ဦးလေးအကြောင်းကို လူထုဥ္ဓိုးလှလို့ ခေါ်ပြီး ရေးရတာ ကွျွန်တော်
အဲ့ သူစိမ်းဆန်လွန်းလို့ ခေါ်နေကျေအတိုင်း ဦးလေးလို့ပဲ ခေါ်ပြီး ရေးခွင့်
ပြုပါ။) ဦးလေးကို သတင်းစာဆရာ၊ ပုံပြင်ဆရာကြီးအဖြစ် လူသိများလို့
လွယ်လွယ်ပဲ သတင်းစာဆရာ၊ ပုံပြင်ဆရာကြီးလို့ ခေါ်လိုက်ရပေမဲ့ ဦးလေး
လုပ်ခဲ့တဲ့အလုပ်တွေက အများကြီးပါ။ အတ္ထားပြုလည်း အတိအရှည် အများကြီး
အည်း ရေးခဲ့တဲ့အပြင် သုတေသနပြုပြီး ရေးခဲ့တဲ့စာတွေလည်း အများကြီးရှိပါ
တယ်။ ထောင်စာပေ၊ ခရီးသွားစာပေဆိုတာမျိုးတွေကိုလည်း မြန်မာစာပေ
မှာ တစ်ခန်းတစ်ကဲ့ ဖွင့်ပြီး ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။ အမိက
အတော့ သတင်းစာဆရာပါပဲ။ သတင်းစာလုပ်ရင်း တွဲလုပ်လို့ ရသမျှကို
ပြင်ကျယ်ကျယ်၊ ဝိရိယထက်ထက်သန့်သန့်နဲ့ လုပ်သွားခဲ့တာ ဖြစ်ပါ
တယ်။

ကွျွန်တော်နဲ့ ခေတ်ပြုင်၊ မန်းတက္ကာသိုလ်တွက် လူငယ်စာရေးဆရာများ
၏ ကိုယ့်မိဘအွေမျိုးတွေနဲ့ နေရတာထက် လူထုဥ္ဓိုးစားစုံနဲ့ နေကြရတဲ့

အချိန်ကများပါတယ်။ ဦးလေးတို့ ဒေါဒေါလူထုဒေါအမှတ် အကြောင်း ကိုဆိုရင် လူကိုယ်တိုင်ကိုသာမက သူတို့ရေးတဲ့စာတွေကိုလည်း အစအဆုံး သိမ်းကျူးဖတ်ရှုထားကြတာဆိုတော့ ကျွန်တော်တို့ဟာ ဦးလေး ဒေါဒေါတို့ အကြောင်းကို ကိုယ့်မိဘအကြောင်းတွေထက် ပိုပြီးတော့ ပြောနိုင်ဆိုနိုင်ကြ မယ်လို့ ယူဆပါတယ်။ တခြားစာတွေကိုလည်း တတ်နိုင်သမျှ ဖတ်နေကြ တာဆိုတော့ တခြားသတင်းစာဆရာ၊ စာရေးဆရာကြီးများနဲ့လည်း နှိုင်းယဉ်းပြီး ပြောနိုင်ကြပါတယ်။

ဒေါဒေါက ဦးလေးအကြောင်းကိုပြောတဲ့အခါမှာ “ကိုလှဟာ သတင်းသမား မျက်စိရှိတယ်” တဲ့။ ဒီလိုပြောတာကို နှစ်ခါ၊ သုံးခါမက ကြားဖူးပါတယ်။ အမှတ်မထင် စပ်မိလို့ ပြောဖူးတာဖြစ်ပါတယ်။ ဦးလှဆိုတာ သတင်းစာညာနဲ့ပတ်သက်ရင် ဒေါဒေါရဲ့ ကုံကူလက်လှည့် ငယ်ဆရာလည်းဖြစ်တဲ့ အပြင် တစ်သက်လုံး အလုပ်ကူတွဲပြီးလုပ်ခဲ့ရတဲ့ ဘဝကြင်ဖော် သတင်းစာဆရာကြီးလည်း ဖြစ်ပါတယ်။ ဒေါဒေါကိုယ်တိုင်ကလည်း သတင်းစာဆရာကြီးဖြစ်လေတော့ “ကိုလှဟာ သတင်းသမား မျက်စိရှိတယ်” ဆိုတဲ့ ဘဝ အမြင်မှတ်ချက်စကားမျိုးကို ပြောရေးဆိုခွင့်ရှိသူဖြစ်ပါတယ်။ ဒေါဒေါပြောသလိုပဲ ဦးလေးတစ်သက်တာမှာ လုပ်ဆောင်သွားခဲ့တဲ့ စာပေအလုပ်တွေဟာ သတင်းသမားမျက်စိနဲ့ ရွှေမြင်ဆောင်ရွက်သွားခဲ့တာတွေလည်း ဖြစ်တယ် လို့ဆိုရပါမယ်။ သတင်းစာသမားရဲ့ စားပွဲကနေပြီး သတင်းသမားရွှေထောင့်ကနေ ရွှေမြင်သုံးသပ်လုပ်ဆောင်သွားခဲ့တာတွေ ဖြစ်ပါတယ်။

ဦးလေးဟာ ပြည်သူလူထုထဲသို့ ပို့ဆောင်သင့်တဲ့ သတင်းဟူသမျှ ကြောက်လို့ချစ်လို့ဆိုတဲ့ အကတိတရားနဲ့ ထိမ်ချိန်တာမျိုး မရှိဘဲ တင်ပြုတဲ့ ကြိုးစားခဲ့တာချည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သတိတရား အမြတ်သာပါတယ်။ ဒီလို သတိထားတဲ့ကြားကပဲ တစ်သက်တာမှာ ၅ ကြိမ်မျှ ဖမ်းဆီးထောင်ချ တာခဲ့ရပါတယ်။ ဖမ်းဆီးထောင်ချခဲ့တဲ့ အာဏာပိုင်များဟာ သူတို့ခဲ့ရတဲ့ အလွန်ကျတော့မှ နောင်တရပြီး ဦးလေးကို လာရောက်ကန်တော့ တောင်းပန်ကြပါတယ်။ အမှန်က ဦးလေးဟာ အထက်မြန်မာနိုင်ငံက ရဟန်းရှင်လှ၊ ပြည်သူတွေအပေါ်မှာ အလွန်သာကြိုးနေတာကို ကြောက်ချွဲလိုပါပဲ။ ဦးလေးဟာ တိုင်းပြည်အတွက် အလွန်အရေးကြီးတဲ့အချိန်မှာ ရန်ကုန်မှာ

ဘောင် ဘာမှုလုပ်လို့မရသေးခင် မစွဲလေးမှာ ဖဆပလအဖွဲ့ချုပ်ကို အိုး
ဆုံး ဖွဲ့စည်းတည်ထောင်လုပ်ခဲ့တာကလွှဲလို့ ဘာနိုင်ငံရေးအဖွဲ့အစည်းနဲ့မှ
ဆတ်သက်ခဲ့တာ အာဏာပိုင်ပုဂ္ဂိုလ်ကြီးတွေ သိပါတယ်။ သိသိကြီးနဲ့
ဆိုသလိုပဲ ဦးလေးကို ဖမ်းဆီးထောင်ချုခဲ့ရဲ့မက ဆရာကြီး ရွှေ့ခြောင်း၊
အိုဒေါ်လူထွေအမာနဲ့ လူထုတိုက်သား သတင်းစာအလုပ်သမားတွေရော၊
ဘူးသားတွေရော၊ အယ်ဒီတာတွေပါ ဖမ်းဆီးထောင်ချုခဲ့ပါတယ်။

ဦးလေးကို ထောင်ချုလိုက်တာ ဒုက္ခတစ်ခုဖြစ်ပေမဲ့ တိုင်းပြည့်မှာ အမြတ်
ဆုံးလိုက်ပါတယ်။ ဦးလေးက အချိန်ကို အလဟသုအဖြစ်မခံဘူး။ ဘာမှ
လုပ်မရရင်တောင် ပုတီးစိပ်၊ ဘုရားရှိခိုးနေတာ။ ထောင်ထဲမှာ တစ်ဦးချင်း
ကစားလိုရတဲ့ကစားနည်းမျိုးနဲ့ တစ်ယောက်တည်း ကစားသလို အဖွဲ့ဖွံ့ဖြိုး
ဘာ့လည်း ကစားခဲ့ပါတယ်။ စာပေဟောပြာဖွဲ့တွေလည်း လုပ်ခဲ့ဖွုံးတယ်။
ဘောင်အာဏာပိုင်တွေကလည်း သဘောကျတယ်။ စစ်အာဏာရှင်
သက်ထက်ရောက်တော့မှုသာ စာရေးစာဖတ်တောင် မလုပ်ရတော့ဘဲ အဖွဲ့ဖွဲ့
ပြီး လုပ်ရတဲ့ အားကစားနည်းမျိုးတွေလည်း ခွင့်မပြုတော့ပါ။ ဦးလေးက
ဘာ့ အကျဉ်းသားတစ်ဦးချင်းတွေခွင့်၊ ပြောခွင့်ရရင် တစ်ဦးချင်းကိုပဲ တွေ့ဆုံး
ပြုဆိုပါတယ်။ အကျဉ်းသားတွေရဲ့ဘဝကို တစ်ဦးချင်းမေးပြီး မှတ်တမ်း
ဘင်တယ်။ အကျဉ်းသားတစ်ဦးချင်းရဲ့ဘဝကို မေးစရာကုန်တော့ တစ်ဦး
ခုံင်းဆီက ပုံတိုပတ်စတွေ မေးမြန်းစုဆောင်းတယ်။ တရှုံးက တိုင်းရင်းသား
ဘောင်ပေါ်သားတွေလည်း ပါတာပေါ့။ ဒီလိုနဲ့ အဖိုးမဖြတ်နိုင်တဲ့ ရတနာ
ဘွှဲ့ ထုပ်ပိုက်ပြီး ထောင်ထဲကထွက်လာခဲ့ပါတယ်။ ဦးလေး ထောင်က
ဆုက်လာတော့မှ ထောင်စာပေလို့ ပေါ်လောက်အောင် ထောင်အကြောင်း
ရေးတဲ့စာတွေဟာ ထုနဲ့ထည်နဲ့ ပေါ်လာခဲ့တာပါ။ ဦးလေးနောက်မှ ထောင်
ထဲ ရောက်လာကြတဲ့ ဆရာဗန်းမော်တင်အောင်တို့၊ ဆရာမြှုသန်းတင့်တို့
လည်း ဦးလေးနည်းအတိုင်း လိုက်ပြီး ထောင်အကြောင်းစာတွေ ရေးလာ
ခဲ့ကြတာ ဖြစ်ပါတယ်။

ဦးလေးရေးတဲ့စာတွေက မျိုးစိပါတယ်။ သတင်းသမားဝိုင် သတင်းစုံ
ရပ်ကွက်က သတင်းတွေအဖုံး ရရှိအသုံးချုခဲ့တာပါ။ ကျွန်းတော် သဘော
အကျဉ်းကတော့ ပုံပြင်တွေပါပဲ။ ရိုးရာပုံပြင်ဆိုတာတွေက ဒီဇော်ရေးကြုံ

တဲ့ ဝတ္ထုတိတ္ထုလိုပါပဲ။ ဒါပေမဲ့ ပုံပြင်ဆိတာ တစ်ညီးတစ်ယောက်တည်းက တစ်ချိန်တည်း အပြီးရေးလိုက်တာမျိုးမဟုတ်ပါ။ ဟိုရှေးရှေးအခါက အစ မသိတဲ့ကာလမှာ တစ်ယောက်ကစ တစ်ရာဆိုသလို နှစ်ပေါင်းရာချိပြီး ပြော ဆို အမွမ်းတင်လာခဲ့တဲ့ ပုံဝတ္ထုတွေပါ။ မြန်မာ၊ ရရိုင်၊ ရှမ်း၊ ချင် စတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုရဲ့ ပုံပြင်စာအုပ်ပေါင်း ငွေ အပ် ထုတ်ခဲ့ ပြီးပါပြီ။ တချို့ကို စစ်အစိုးရက ဖြတ်တောက်တာ၊ ပိတ်ပင်တာတွေရှိခဲ့ပါ တယ်။ မထုတ်ရသေးတာတွေရောဆိုရင် ၅၀ တောင်ကျော်မှာပါ။ ဦးလေးရဲ့ သားသမီးတွေက ဦးလေးရဲ့စာရွက်တွေ မဆွေးမြည့်ခင် အမြန်ဆုံးကူးယူ ပုံနှစ်ထုတ်ဝေသင့်ပါတယ်။ ဒီစာအုပ်တွေဟာ ကလေးတွေနဲ့ ဘိုးဘွားလူကြီး တွေ ဖတ်ရှုံးမဟုတ်ဘဲ သမိုင်းသုတေသနတွေ၊ စာပေသုတေသနတွေနဲ့ မန့်သာ ဖောပညာရှင်တွေကပါ သက်ဆိုင်ရာ သုတေသနအမြင်နဲ့ လေ့လာဆည်းပုံးကြရှိုးမှာပါ။

ဦးလေးဟာ ပုံပြင်တွေ စုဆောင်းထုတ်ဝေတာကို တစ်သက်လုံးလုပ် သွားတာပါ။ ထောင်ထဲက ပုံပြောတဲ့မိတ်ဆွေတွေ အပြင်ရောက်လာရင် သူတို့နဲ့လည်း အဆက်မပြတ်ရပါဘူး။ တြေားတိုင်းရင်းသားမိတ်ဆွေတွေသီး ကိုလည်း လုမ်းပြီး စာနဲ့ပဲ မေးမြန်းစုဆောင်းတာရှိသလို တစ်ခါတစ်ရဲ လူ ကိုယ်တိုင်လည်း သွားရောက်လေ့လာရပါတယ်။ တိုင်းရင်းသားတွေရဲ့ အဝတ်အထည်း ဓားလုံးလေးမြား စတာတွေကို လိုက်လဲစုဆောင်းရပါတယ်။ တချို့ကို ဓာတ်ပုံရိုက်ယူခဲ့ရပါတယ်။ တချို့ခေါ်းတွေကို ကျွန်ုတ်တို့လည်း လိုက်ပါလေ့လာခွင့် ရခဲ့ဖူးပါတယ်။ ဦးလေးက ကျွန်ုတ်ကို သူကိုယ်တိုင် ၁၉၃၆ ခုနှစ်လောက်က ကြီးပွားရေးမဂ္ဂဇားမှာ စတင်ခဲ့တဲ့ လူထုတေး (Folk songs) စုဆောင်းတဲ့အလုပ်ကို အမွေပေးခဲ့ပါတယ်။ ကြီးပွားရေးမဂ္ဂဇားမှာ ရွှေကိုင်းသား ဦးသောဘိတာက ရွှေဘို့ကြီးသံတွေကို စုဆောင်းပေးခဲ့ပါတယ်။ လူထုရာနာနယ်ကို မန္တာလေးမှာ ထုတ်ဝေတော့လည်း ရွှေဘို့သတင်းထောက် ဦးမကြည်း ကောလင်းမောင်ကြည်းသံတို့ဆီကနေ ရွှေဘို့ဘက်က ကောက် စိုက်သီချင်းတွေကို ဆက်လက်စုဆောင်းခဲ့ပါတယ်။ တချို့ကို ၂လာစာအုပ် မှာ လက်ရေးနဲ့ပုံရှိသေးပြီး ပုံနှစ်ရခြင်းမရှိသေးပါ။ အဒီစာအုပ်တွေနဲ့တက္က ဆက်လက်လုပ်စရာ အလုပ်တွေကိုပါ အမွေပေးခဲ့လို့ ကျွန်ုတ်ကိုယ်တိုင်

သည်။ ရွှေဘို၊ ရော်း၊ ခင်ဗျား၊ တန်းဆည်၊ ကျောက်ဆည်၊ မိုးမိတ် စတဲ့ နှင့်အနဲ့ ဖြူဗျာတွေကို ဂွင်းဆင်းပြီး စာဆောင်းခဲ့ပါတယ်။

အတိချုပ်ပြာရရင် အဲဒီ Folk songs ကောက်နိုက်သီချင်း၊ ဗုံကြီးသံ၊ ဘုန်သီချင်း စတာတွေကို လျောက်လွှာစာရွက်အချေယ်စလ္ာ၏၊ လက်နိုင် ဆက်ရိုက်ပြီး နှစ်လက်မနီးပါးထုတဲ့ စာအုပ်ကြီးကို ပုံနိပ်ဖို့ မြန်မာနိုင်ငံ သုတေသနအသင်းကို လျှပ်လိုက်ပါတယ်။ ဆရာတော်ရှိ၊ ဆရာမင်းသုဝဏ် ဘုရား၊ မေတ္တာရပ်ခဲ့ လမ်းညွှန်ချက်နဲ့ပါ။ ဗိုလ်နောင်းက အဲဒီအသင်းဟာ အယ်ခဲ့သမားတွေ ထူထောင်ခဲ့တဲ့အသင်းဆိုပြီး အသင်းပိုင်စာမျှတွေ၊ စာအုပ် အွာနဲ့ ငွေတွေပါသိမ်းယဉ်သွားတော့ ဘယ်ရောက်မှန်းမသိ လမ်းစမပေါ်တော့ ဘုရား၊ ဗိုလ်ချုပ်ကြီး မျိုးချိစိတ်မော်ရွေးထတာနဲ့ နိုင်ငံရဲ့ရတနာ အမွှေစာပေ အွာ ဘယ်လိုမှုလည်း ပြန်စာဆောင်းလို့ မရနိုင်တော့ဘဲ ဆုံးရှုံးခဲ့ရပါတယ်။

ပုံပြင်ကဏ္ဍတို့ပဲ ပြန်ဆက်ကြပါမယ်။ ဦးလေးအနေနဲ့ ပုံပြင်ဘွဲ့ စာဆောင်း ဘုံးအချိန်က ပုံပြာတတ်တဲ့ အဘိုးအဘွားတွေခေတ်ကြီး အဆုံးသတ်ချိန် သည်းဖြစ်ပါတယ်။ ရေဒိယိုတွေ၊ ကက်ဆက်တွေ၊ ဓာတ်ပြားတွေ၊ ဓာတ်ကြီး အွာပေါ်ပေါက်လာပြီးနောက် ပုံပြားတဲ့ ဓမ္မလည်း အသက်ငင်သွားခဲ့ပါပြီ။ ဦးလေးသာ ဒီအလုပ် မလုပ်လိုက်ရင်တော့ ပြည်ထောင်စုအမွှေတွေ လုံးဝ ဆုံးရှုံးသွားခဲ့ရမှာပါ။ ဒီပုံပြင်တွေက မြန်မာပြည်ထောင်စုသွားရဲ့ အမွှေဖြစ် သလို ကမ္မာဂုဏ်သွားတွေရဲ့ အမွှေလည်း ဖြစ်ပါတယ်။ ကမ္မာမှာ အင်ဒါးဆင် ဘုံးလို တစ်ဦးချင်းက တိတွင်ရေးသားတဲ့ ပုံပြင်တွေ ရှိသလို တစ်မျိုးသားလုံး စပေါင်းအမွှေပုံပြင်တွေလည်း ရှိပါတယ်။ တရာတ်၊ အိန္ဒိယ၊ အမေရိကားလို နှင့်ကြီးတွေမှာ ပုံပြင်စာဆောင်းသွား အများကြီးပါ။ ဒါပေမဲ့ ဘယ်သွားတွေ ဘယ်လောက်များများ မြန်မာပြည်က တိုင်းရင်းသွားလုံမျိုးတွေရဲ့ ပုံပြင်မျိုးကို လုပုံရှိလိုတစ်ဦးတည်းက စာအုပ် ၅၀ လောက် ထုတ်လောက်အောင် စာဆောင်းနိုင်တာမျိုးကတော့ ဘယ်မှာမှာမကြားဖူးပါ။ ကမ္မာပေါ်မှာ ပုံပြင် စာအုပ် ၅၀ လောက် စာဆောင်းနိုင်ခဲ့တာဟာ ကျွန်းတော်တို့ ဦးလေး လူထိုးလောက်းပါ။ မယုံရင် ပုံပြင်မှတ်ဆိုသလိုပါပဲ။ ဒါပေမဲ့ ဒီစကား ဆယ့်ရင် ကမ္မာပုံပြင်လောက်ကို ကိုယ်တိုင်လေ့လာကြည့်ကြစေချင်ပါတယ်။ ဒီစောင်းမှာ ပုံပြင်စွဲယ်စုံကျမ်းတွေလည်း ထွက်နေပါတယ်။ ဦးလေးရဲ့ ပုံပြင်

တွေလည်း အက်လိပ်၊ ဂျပန်၊ ဂျာမန်၊ ရှာရှား စတဲ့ ဘာသာများနဲ့ ဘာသာပြန်
ထားကြတာလည်းရှိပါတယ်။ လူထိုးလှ စံဆောင်းတဲ့ ပြည့်ထောင်စု
တိုင်းရင်းသားပုံပြင်တွေလို အမျိုးလည်းစုံ၊ များလည်းများတာ ဘယ်မှာမှ
မရှိပါ။

ဉာဏ်လဟာ ဦးလေး ကွယ်လွန်တဲ့လပါ။ ၁၉၈၂ ခုနှစ် ဉာဏ်
၇ ရက်နေ့က ဦးလေးကွယ်လွန်ခဲ့ပါတယ်။ ခုအခါ ၃၆ နှစ်ကြာခဲ့ပါပြီ။
ဦးလေး ကွယ်လွန်တဲ့ ဉာဏ်လမှာ ဦးလေးကို အထူးသတိရတဲ့အနေနဲ့
ဦးလေးစံဆောင်းတဲ့ ပုံပြင်များအကြောင်းကို အမြှေက်မျှ ရေးလိုက်ရတာဖြစ်
ပါတယ်။ ‘ကမ္ဘာမှာ မြန်မာ’ လို့ လက်မထောင်စရာတစ်ခုအဖြစ် လေ့လာ
တင်ပြလိုက်တာ ဖြစ်ပါကြောင်း။

၂၀၁၈၊ ဉာဏ် ၇၊ နယ်းယောက်



ပုံပြင်ဆရာတိုး ပုံပြောဆရာတိုးလူထုံးလှ

သတင်းစာဆရာတိုး၊ ပုံပြင်ဆရာတိုး လူထုံးလှကို ကျွန်ုတ်တော်က
အိုးလူးလိုပဲ ခေါ်ခြုံပါတယ်။ ဒါကြောင့် ဦးလေးလိုပဲ ဆက်ပြီးရေးသွားဖို့
မြင့်ဖြုံပါခင်ဗျာ။

ကျွန်ုတ်တို့ ဦးလေးဟာ သတင်းစာဆရာ ပီသသွေ့ဖြစ်ပါတယ်။
သတင်းစာဆရာ ဘယ်လိုပါသတာလဲ။ သတင်းစာဆရာက ဖြစ်ရပ်တစ်ခုကို
သတင်းရွှေထောင့်က ကြည့်တတ်တယ်။ ဒီဖြစ်ရပ်၊ ဒီသတင်းဟာ သတင်း
ဆေတ်ပရိသတ် အများပြည်သူကို သတင်းပေးသင့်တဲ့ ဖြစ်ရပ်ဖြစ်စဉ် ဟုတ်
ခဲ့လား။ သတင်းတန်ဖိုးရှိရဲ့လားဆိုတာ ဦးစွာအကဲဖြတ်ရမြှုဖြစ်ပါတယ်။
သတင်းတိုင်းဟာ မင်ကုန်၊ စက္ကာကုန်ခံထိုက်ရဲ့လား၊ သတင်းပေးရကုန်းနှင့်ရဲ့
လားဆိုတာ ဆင်ခြင်စဉ်းစားစရာပါ။ ဒေါ်ဒေါ်လူထုံးအမာက အမှတ်တမ္မာ
ဆုံးပါတော့ ပြောဖူးတယ်။ “ကိုလှဟာ သတင်းသမားမျက်စီရှိတယ်” တဲ့။
အဲဒီစကားလေးကို သတိရလို ခုလို နိဒါန်းချိတာပါ။ ဦးလေးဟာ သတင်း
သမားမျက်စီလည်း ရှိတယ်။ သတင်းတန်ဖိုးကိုလည်း အမြဲဆင်ခြင်ပါတယ်။
ကြောက်လို့၊ ချုစ်လို့ဆိုတဲ့ အကတိတရားတွေလည်း အကင်းဆုံးဖြစ်အောင်
ဆုံးပါတယ်။

ကျွန်တော်ဘဝမှာ မိဘအွေမျိုးများနဲ့ဖြစ်စေ၊ ဆရာသမားများနဲ့ဖြစ်စေ၊ သူငယ်ချင်းမိတ်အွေများနဲ့ဖြစ်စေ လူထိသားစုလောက်ကြေအောင် ဆက်စပ် နှီးစပ်ခဲ့ရတာမျိုးမရှိပါ။ ဒါကြောင့် ဦးလေးနဲ့ပတ်သက်တဲ့ အကဲဖြတ်ချက်မျိုး ကို အရှင်းဆုံး၊ အပြတ်သားဆုံး ပြောနိုင်ပါတယ်။ ဦးလေး တစ်သက်မှာ သတင်းသမားမျက်စိနဲ့ သိမြင်ဆောင်ရွက်ခဲ့တဲ့အလုပ်တွေ အများကြီးရှိပါတယ်။ တချို့လုပ်ဆောင်ချက်တွေဟာ လူတကာထက် စွမ်းဆောင်ချက်ပိုပါတယ်ဆိုရင် ဦးလေးရဲ့စာတွေကို ဖတ်ဖူးသူတိုင်း သဘောတူကြမှာဖြစ်ပါတယ်။

ဦးလေးဟာ သတင်းပေးရာမှာ၊ သတင်းရေးရာမှာ အထူးသတိရှိပါတယ်။ ကြောက်တတ်တာမဟုတ်ပါ။ ရေးသင့်ရေးထိုက်တာကိုတော့ မရေးဘဲမနေပါ။ ရုထောင့်အမျိုးမျိုးက ဆင်ခြင်ပြီး သတင်းရေးတာပါ။ ဒီကြားထက် သတင်းစာဆရာတာဝမှာ ဖမ်းဆီးထောင်ချကာကို ငါးကြိမ်ခဲ့ရဖူးပါတယ်။ ထောင်ထဲရောက်သွားတော့လည်း အချိန်တွေကို အချဉ်းနှီးမှုံးမဖြစ်စေပါ။ ထောင်ထဲမှာ တစ်ယောက်တည်းလည်း အားကစားလုပ်ပါတယ်။ အသင်းဖွံ့ဖြိုးတော့လည်း အားကစားလုပ်ပါတယ်။ စာဖတ်စာရေးလည်း အချိန်ရှိယဉ်လုပ်ပါတယ်။ အကျဉ်းသားတွေရဲ့ တစ်ဦးချင်းဘဝကို မေးမြန်းမှတ်တမ်းတင်တယ်။ သူတို့ဆီးက ရိုးရာပုံပြင်တွေကိုလည်း စုဆောင်းပါတယ်။ ဒါကြောင့် ထောင်ကထွက်လာတဲ့အခါမှာ ရေးစရာတွေ 'တထောကြီး'လို့ ပြောရအောင် ပါလာခဲ့ပြီး မြန်မာစာပေလောကမှာ 'ထောင်စာပေ'ဆိုတာမျိုးကို တစ်ခန်းတစ်ကထွေ ဖွင့်လှစ်ထဲထောင်နိုင်ခဲ့ပြီး ယူနက်စကိုဆုလို နိုင်ငံတကာ နဲ့ဆိုင်တဲ့ဆုမျိုးကိုတောင် ချီးမြှုပ်ခဲ့ရပါတယ်။

ထောင်ကထွက်လာပြီးနောက် ထောင်ထဲကလူတွေရဲ့ အကြောင်းကို ရေးသားပြုစုပြီး စာတစ်စာပေတွေကိုလည်း ပြန်လည်ဖောက်သည်ချုံပါတယ်။ သူတို့ ပြောကြတဲ့ ပုံပြင်တွေကိုလည်း ပြန်လည်ဖောက်သည်ချုံပါတယ်။ ထောင်ထဲက လမ်းစရာပြီး ထောင်ပြင်ရောက်တဲ့အခါ တောင်ပေါ်မြေပြန်မကျို့တိုင်းရင်းသားပေါင်းစုရဲ့ ပုံပြင်တွေကို လိုက်လုပ်စုဆောင်းပါတယ်။ တချို့ပုံပြင်တွေကို သူ့မိတ်အွေသတင်းထောက်တွေ၊ သူ့တပည့်တွေကို စုခိုင်းပါတယ်။ ပြီးတော့မှ ပြန်လည်တည်းဖြတ်ပြီး စာအပ်ထုတ်ခဲ့တာ ပုံပြင်စာအပ်

သော် ၅၀ ကျော်ပါတယ်။ စစ်အနိုးရလက်ထက်မှာ ဖြတ်တောက်ပိတ်ဆို အောတဲ့ပုံပြင်တွေလည်း မထုတ်ရသေးတာ အများကြီး ကျွန်ုပ်နှေသေးတယ် ဖူး ခြားဖူးပါတယ်။ ကျွန်ုပ်သဲ သားသမီးများက ပုံပြင်တွေစာရွက်တွေ အူမြှုပ်နည်းကြော်မြင်းမဖြစ်မီ အမြန်ဆုံး ပြန်လည်ရှာဖွေစုစည်း စီစဉ်ထုတ်ဆောင်ပါတယ်။

ကမ္မာတစ်ခွင်လုံးမှာ ပုံပြင်ပြောတဲ့ခေတ် ကုန်ဆုံးချိန်ရောက်ခဲ့ပါပြီ။ ပုံပြောတတ်ကြတဲ့ လူကြီးမိဘတွေ၊ ဘိုးဘွားတွေလည်း မရှိကြတော့ပါ။ ဦးလေးလူထူးသားနောက်ဆုံးပုံပြောသူတွေထဲမှာ နောက်ဆုံးစာအောင်းသူဖြစ်ပါတယ်။ ဒေါက်ထပ်တဲ့ ပုံပြောသူတဲ့ ပုံပြောသူတွေထဲမှာ မြန်မာတိုင်းရင်းသားပုံပြင်တွေဟာ မြန်မာတိုင်းရဲ့ အနိုးမဖြတ်နိုင်တဲ့ ယဉ်ကျေးမှုအမွှေအနှစ်ဖြစ်ပြစ်သလို ကမ္မာလူသားတို့ရဲ့ ယဉ်အားမှု အမွှေအနှစ်လည်းဖြစ်ပါတယ်။ ဦးလေးဟာ မြန်မာပုံပြင်ရတနာ ဆောက်ကြီးကို ဖွင့်လှစ်ခဲ့ရဲ့မက ကမ္မာပုံပြင်ရတနာသို့က်ကြီးတွေကိုလည်း မြန်မာပြည်သူတွေရဲ့ လက်ထဲကို ရောက်အောင် တစ်သက်လုံး အချိန်ရှိသူ၏ လုံးပန်း အားထုတ်သွားခဲ့ပါတယ်။

ပုံပြင်ဆိုတာ အားလပ်နေတဲ့ ဘိုးဘွားမိဘတွေက ကလေးတွေပြုမ်အောင် အူးသိပ်တဲ့ အကြောင်းအရာတွေ၊ ကလေးအိပ်ရာဝင်စကားတွေလို့သာ ပေးသို့က ထင်မှတ်ထားကြပါတယ်။ ခုခေတ်မှာ ဒီလောက်အမြင်မရှိကြတော့ ပုံပြည်သူအမွှေ၊ ကမ္မာလူသားတို့ရဲ့ အမွှေအဖြစ် ယုယာပိုက်ထွေး လေ့လာ အကြပ်ဖြစ်ပါတယ်။ သမိုင်းပညာရှင်ကြီးတွေ၊ မန်သုဇေသပညာရှင်ကြီးတွေ၊ ဓာတ်ပညာရှင်ကြီးတွေဟာ ပုံပြင်တွေကို ရှုထောင့်အတွေထွေက လေ့လာနေ ကြပြီဖြစ်ပါတယ်။ ဒီလိုပုံပြင်တွေကို စာအောင်းခဲ့သူတွေထဲမှာ အမျိုးအစား အစုံဆုံးနဲ့ အများဆုံးလို့ ဆိုရလောက်အောင် စာအောင်းထားရစ်သူ ပညာရှင် ပုဂ္ဂိုလ်ကြီးမှာ ကျွန်ုပ်တော်ရဲ့ဦးလေး လူထုံးလှပဲ ဖြစ်ပါတယ်။ ကမ္မာပေါ်မှာ ကမ္မာကျော်ပုံပြင်ဆရာကြီးတွေ အများကြီးပါ။ ကိုယ်တိုင်တိတွင်ရေးသားသူ တွေရှိသူလို့ စာအောင်းသူတွေလည်း ရှိပါတယ်။ ဦးလေးလောက် ထုထည် အများနိုင်ပါလို့ ဆိုရဲပါတယ်။ ခုအခါ နိုင်ငံတကာမှာ စွယ်စုကျမ်းကြီးတွေ

မျိုးစုံ ထုတ်ပြီးကြပါပြီ။ ပုံပြင်အကြောင်း ရေးကြပြာကြရာမှာ ဦးလေး အကြောင်း ပါရှိနေပြီဖြစ်ပါတယ်။ ဦးလေး စာဆောင်းထားတဲ့ ပုံတွေကို နိုင်ငံတော်တော်များများမှာ ဘာသာပြန်ထားကြဖူးပါတယ်။ ရရှား၊ အက်လိုင်၊ ဂျာမနီ၊ တရုတ်ပြည်၊ ဂျပန်ပြည်၊ ချက်ကိုဆလိုဗ်က်ပြည်၊ ပြင်သစ် စတဲ့ နိုင်ငံတွေမှာ ဘာသာပြန်ထားကြတယ်လို့ သိရပါတယ်။ ဦးလေးရဲ့ နာမည် မပါရှိသာည့်တိုင်အောင် ဦးလေး စာဆောင်းထားတဲ့ပုံပြင်တွေကတော့ မပါမဖြစ်ပါ။

ဦးလေး စာဆောင်းထားတာတွေကို Folk Tales လို့ခေါ်ပါတယ်။ ဦးလေးလို့ ပုဂ္ဂိုလ်မျိုးကို Folklorist လို့ခေါ်ပါတယ်။ ‘လူထုပုံပြင်’ တဲ့ လူထု အနုပညာကို လေ့လာစာဆောင်းသူလို့ ဦးလေးလို့ ပုဂ္ဂိုလ်မျိုးကို ခေါ်ကြပါတယ်။ ဦးလေးရဲ့ပုံပြင်တွေဟာ အင်ဒါးဆင်လို့ စာရေးဆရာ တစ်စုံတစ်ယောက်ရဲ့၊ ဖန်တီးရေးသားချက် မဟုတ်ပါ။ ပြည်သူလူထုရဲ့ နှစ်ပေါင်း များစွာ စာပေါင်းဖန်တီးမှု အနုပညာရပ်တစ်မျိုးဖြစ်ပါတယ်။ ပုံပြင်တစ်ပုံးကို ပထမတော့ တစ်စုံတစ်ယောက်က တီထွင်ပြီးပြောခဲ့မှာပေါ့။ ပြီးတော့ ဟိုက ဖြည့် ဒီကဖြည့် ပိုင်းဝန်းပြီး ဖြည့်ပြောကြရာက အများဆိုင် ရတနာ၊ လူထု ရတနာ ဖြစ်လာခဲ့တာပါ။ ဒါကြောင့် လူထုပုံပြင် လူထုရတနာက ပိုပြီး တန်ဖိုးကြီးပါတယ်။

ဦးလေးဟာ ကြီးများရေးမဂ္ဂဇင်းထုတ်ဝေခဲ့စဉ်က စပြီး ရွှေဘို့ပုံကြီးသံလို့ လူထုတေး Folk Songs များကိုလည်း စာဆောင်းခဲ့ဖူးပါတယ်။ မောင်းထောင်းတေး၊ ကောက်နိုက်တေးများလည်း ပါဝင်ပါတယ်။ ဒီအလုပ်ကို ကျွန်ုတော့ကို အမွေပေးခဲ့ပါတယ်။ ကျွန်ုတော်က မြင်းခြား နားထိုးကြီး၊ မုံရွာ၊ ရွှေဘို့၊ မိုးကုတ်၊ မိုးမိတ်၊ ကျောက်ဆည် စတဲ့ အနယ်နယ်အရပ်ရပ် ကို ကွင်းဆင်းစာဆောင်းခဲ့ပါတယ်။ (ကျောက်ဆည်နယ်ကို အမေလွှာထွေအမာနဲ့အတူ ကွင်းဆင်းစာဆောင်းခဲ့ဖူးပါတယ်) ကျွန်ုတော် စာဆောင်းထားတဲ့ရတနာတွေကို မြန်မာနိုင်ငံသုတေသနအသင်းကို အကျိန်လျှော့လိုက်ပါတယ်။ သုတေသနအသင်းဟာ (အကိုလိုနယ်ချဲ့တွေလုပ်ခဲ့တာ) ဆိုပြီး မျိုးချစ်ပုဂ္ဂိုလ်ကြီး မိုလ်နေဝင်းက တစ်ရေးနီးမှာ ဖျက်သိမ်းခိုင်းပြီး ပစ္စည်းတွေပါ သိမ်းယဉ်လိုက်လို့ပါသွားခဲ့တာနဲ့ ခုတော့ အားလုံးဆုံးခဲ့ပြီး ထင်ပါ

ဘယ်။ လိုက်ရှာလို့ မရတော့ပါဘူး။ ၆၉၌ စစ်အာဏာရှင်ဆိုတာ ထောင့်ဆောင် ဖျက်ဆီးသွားခဲ့တာပါကလား။ ဒါကို ဦးလေး သီမသွားရှာပါ။ ဘုံးကောင်းလေစွာ။ ကျွန်တော့အဖို့တော့ တစ်သက်တာဝမ်းနည်းစရာ အကောင်းဆုံးဖြစ်ရပ်ပါပဲ (ထားပါတော့)။

ဦးလေးဟာ စာရေးဆရာ၊ သတင်းစာဆရာတစ်ယောက်အနေနဲ့ သူမတူဆောင် လုပ်သွားခဲ့တာတွေ အများကြီးပါ။ သတင်းစာဆရာတိုင်း လုပ်ဆောင် ဦးလိမ့်မယ်လို့ ထင်ရပြီး ဘယ်သတင်းစာဆရာမှ မလုပ်ခဲ့သေးတာတစ်ခုကို ဘာသိုး ဦးလေးလုပ်သွားခဲ့ပါတယ်။ “အဲဒါကတော့ သတင်းစာများသည် သမိုင်းကို ပြောနေကြသည်” ဆိုတဲ့ စာအုပ်တွဲတွေ ထုတ်သွားခဲ့တာဖြစ်ပါဘယ်။

နောက်တစ်ခုကတော့ ကျွန်တော် သတင်းထောက်၊ ကျွန်တော် ဗုံးရှိ အရက် စတဲ့ သူနေသွားခဲ့တဲ့ ဘဝတစ်လျောက် လူမှုရေးသမိုင်းကဏ္ဍကို ခွဲ့တမ်းပြုသွားခြင်းပါပဲ။ စတီးပွဲစား၊ သံလွင်ဖောင်စီး စသည်ဖြင့် အကြောင်းအရာတွေလည်း ပါရှိပါတယ်။ လူမှုရေးသမိုင်းလို့ ဆိုနိုင်ပါတယ်။ အော်ကဏ္ဍကိုလည်း သတင်းစာဆရာတိုင်း လုပ်နိုင်လောက်အောင် လွယ်ကူဘယ်လို့ထင်ရပေမဲ့ ဦးလေးတစ်ယောက်ပဲ လုပ်သွားနိုင်ခဲ့ပါတယ်။ ခရီးသွား ဆေးဆုံးတာလည်း ခရီးသွားသူတိုင်း စာတတ်ရင် ရေးလို့ရတာမျိုးလို့ ထင်ရေးမဲ့ ဘယ်နှုယ်ယောက်က ဘယ်လောက်ရေးသွားခဲ့ပါသလဲ။ ဦးလေး အများကြီးရေးပြီး နမူနာပြုသွားနိုင်ခဲ့ပါတယ်။

၁။ ပုံပြင်စာပေ၊ J။ ကျွန်တော်သတင်းထောက်လို့ လူမှုသမိုင်းစာပေ၊ ၃။ ထောင်စာပေ၊ ၄။ သတင်းစာများသည် သမိုင်းကို ပြောနေကြသည်ဆိုတဲ့ အတ်သမိုင်းအထောက်အထားစုစည်းမှု အော်လေးမျိုးလေးကဏ္ဍကို ဦးလေးဟာ သူမတူအောင် စွမ်းဆောင်သွားခဲ့တယ်လို့ ရုရံပြောရဲ့ပါတယ်။ အသက်တိုတယ်လို့ ပြောနိုင်ပေမဲ့ လုပ်သွားလိုက်တာတွေကဖြင့် ကျွန်ရစ် ပုံစွဲ လိုက်မမိနိုင်အောင်ပါပဲ။ ဦးလေးကို အားကျေရင်းနဲ့ပဲ ခုဆိုရင် ကျွန်တော်တို့လည်း အသက် စဝ ထဲသာ ရောက်လာခဲ့တယ်။ ဘယ်မှာ အထိလောက်လုပ်နိုင်လို့လဲ။ ကျွန်တော်တို့ လုပ်နိုင်သလောက် လုပ်ကြရာမှာ ဦးလေးကိုအားကျေတာတွေ အများကြီးပါခဲ့ပါလိမ့်မယ်။ ခု ဦးလေး ကွယ်လွန်

ခဲ့တာ ၃၆ နှစ်ရှိခဲ့ပါပြီ။ ၁၉၈၂ ခုနှစ် ဉာဏ်လမှာ ကွယ်လွန်ခဲ့ပါတယ်။ ဒါကြောင့် ဒါ ဉာဏ် ၇ ရောက်လို့ ဦးလေးကွယ်လွန်တာ ၃၆ နှစ်၊ နှစ်ပတ်လည်ပြည့်တဲ့နေ့မှာ အမှတ်တရ ရုက်ပြောကြရတဲ့ အလွမ်းစာရေးလိုက် တာ ဖြစ်ပါတယ်။ ဦးလေး ရောက်ရာဘဝမှာ ပြည်သူ့အကျိုးပြုအလုပ်တွေ အများကြီးလုပ်နိုင်ပါစေ။

၂၀၁၈၊ ဉာဏ် ၇



ပန်းချိဆရာ ကာတွန်းဆရာ ထွန်းလှိုင်

မျက်မှာက်ခေတ် ပန်းချိကာတွန်းလောကမှာ ထွန်းလှိုင်ဆိုတဲ့ အမည်
လို့ ကြားဖူး၊ သီဖူးသူ အလွန်နည်းခဲ့ပါပြီ။ ပြောပလောက်အောင် ပုံတွေ
အဲဆဲဖူးလို့၊ မကျွန်ရစ်လို့ လူသီနည်းတာဖြစ်မှာပေါ့လို့ ပြောလို့မဖြစ်ပါ။
သူလက်ရာ ပန်းချိသရပ်ဖော်စာအပ်တစ်အပ်မှာ ၁၉၅၁ ခုနှစ်က ပထမဆုံး
အပေါ်မာန်စာပဒေသာဆုရရဲ့တဲ့ စာအပ်ဖြစ်ပြီး ပန်းချိဆရာကြီးများနဲ့
သမိုင်းသူတေသာသီများရဲ့ စာအပ်စင်မှာ မရှိမဖြစ် ထားရှိရတဲ့ စာအပ်တစ်အပ်
ဖြစ်ပါတယ်။ သရပ်ဖော်ရောင်စုပုံတွေကလည်း နည်းနည်းနောနောမဟုတ်
ဘူး၊ စာအပ်တစ်ဝက်မက ပုံတွေနဲ့ ပြည့်နေတဲ့ စာအပ်ပါ။ ကိုယ်တိုင်ရေး
ဆုံးတော့ပါ။

စာအပ်ရဲ့အမည်က 'ဆင်ယင်ထုံးဖွဲ့မှု' တဲ့။ 'ဆင်ယင်'တယ်ဆိုတာက
အဝတ်အထည်ဝေါတ်ဆင်မှုကို ဆိုလိုတာဖြစ်ပြီး 'ထုံးဖွဲ့' တယ်ဆိုတာက
သံကေသာဖြိုးသင် ထုံးဖွဲ့မှုကို ဆိုလိုတာဖြစ်ပါတယ်။ မြန်မာနိုင်ငံသမိုင်း၊
ဆေတ်အဆက်ဆက် ယောက်ရားမိန်းမ ပျိုပျိုအိုအိုတို့ရဲ့ ဝတ်စားဆင်ယင်မှု
နဲ့ ဆံပင်ထုံးဖွဲ့ပြင်ဆင်မှုများအကြောင်းကို သမိုင်းအထောက်အထား စာဖော်
ပန်းချိ၊ စာတ်ပုံများနဲ့ဝေဝေဆာဆာ စုဆောင်းပြုစုရေးသားထားတဲ့ ကျေး

ငယ်တစ်ဆူဖြစ်ပါတယ်။ စာအုပ်ကို ရေးသားပြုစုသုက 'ရွှေကိုင်းသား'တဲ့ အမိပ္ပါယ်က စစ်ကိုင်းမြို့သားလို့ဆိုလိုတာဖြစ်ပါတယ်။ နာမည်ရင်းက မောင်တွန်းလိုင်တဲ့။ ရဟန်းဘဝကို ဂျပန်ခေတ်မှာ ခံယဉ်တော့ ဦးသောဘိတ္တ ဘွဲ့ကိုခံယူပါတယ်။

'ရွှေကိုင်းသား'ကလောင်ဘွဲ့ခဲ့၊ ဦးသောဘိတ္တ ပန္တ်းဘွဲ့ခဲ့ မောင်တွန်းလိုင်ကို စစ်ကိုင်းမြို့၊ တကောင်းရပ်မှာ မြန်မာဆေးဆရာကြီး ဦးအုံ၊ ဒေါ်မြတ်က ခရစ်နှစ် ၁၉၁၂ ခုနှစ်မှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။ တကောင်းရပ် ဆိုတာ စာရေးဆရာကြီး မဟာဘဇ္ဈာန်၊ အေယျာမောင် (မန်းတဗ္ဗာသိုလ်ကျောင်းအပ်ကြီး)တို့၊ မွေးဖွားနေထိုင်ခဲ့တဲ့ ရပ်ကွက်ပါ။ အဘိုးက မိုးတားဝန်ထောက် ဖြစ်ပြီး ပေါ်ရပိုက်စာပေအမွှေတွေထားခဲ့လို့ ငယ်စဉ်ကတည်းက စာပေ မွေးလျှော့သူဖြစ်ခဲ့ပါတယ်။ ညီအစ်ကိုမောင်နှစ်မှာခြားကြုံရှုတဲ့အနက် မောင်တွန်းလိုင်က လေးယောက်မြှောက်သားလတ်ဖြစ်ပါတယ်။ အစ်ကိုအကြိုးဆုံး ဦးဘတွန်းက စာတ်မင်းသားကြီး၊ အစ်ကိုနံပါတ် ၃ ဦးဘကွန်းက ညီချောဘွဲ့ခဲ့ စာရေးဆရာ၊ မောင်တွန်းလိုင်အောက် အမှတ်စဉ်နံပါတ် ၅၊ နှစ်မြေးပြုဆရာ ဦးဘသန်းဖြစ်ပါတယ်။ ဦးဘသန်းဆီက ပန်းချိန့် စာတ်ပုံပညာ သင်ယူခဲ့ရပါတယ်။ ညီအငယ်ဆုံး ကိုတွန်းမြှုင်ကလည်း ပန်းချိန့်တဲ့ဆိပ်ထဲ အလုပ်ကို လုပ်သူပါ။ ဒါကြောင့် မောင်တွန်းလိုင်ဟာ မျိုးရှိုးအရ စာပေနဲ့ အနုပညာမျိုးရှိုးဖြစ်ပါတယ်။

ခေတ်ပညာအနေနဲ့တော့ ငွေကြေးမတတ်နိုင်လို့တဲ့ သတ္တာမတန်းအောင်ရုပ်သင်ခဲ့ရပါတယ်။ ဆရာ ဦးဘသန်းဆီက အသက်မွေးဝမ်းကျောင်းပန်းချိပညာနဲ့ စာတ်ပုံပညာအပြင် ဖောင်ပညာနဲ့ နက္ခတ်ကြည့်နည်းပညာ များကိုပါ သင်ယူခဲ့ဖွားပါတယ်။ ၁၉၂၈ ခုနှစ်မှာ သတ္တာမတန်းအောင်ခဲ့ပြီး အောက် ၁၉၃၀ မှာ ပျော်းမနားမြို့က တစ်နှစ်သင်း ယောက်ဘားလေး နော်မန် ကျောင်းက မူလတန်းဆရာဖြစ်ကို အောင်မြင်ခဲ့ပေမဲ့ တပည့် ကျောင်းသားများကို မျက်နှာများပြီး စာသင်ရမှာ အလုန်ရှုက်တတ်လို့ ကျောင်းဆရာ မလုပ် ဖြစ်ဘဲ ကံအားလျှော့စွာရရှိတဲ့ ကမ္မည်းကျောက်စာရုံး (ရေးဟောင်းသုတေသန)၌၍မှာ ပန်းချိပုံဆရာအဖြစ် ဝင်ရောက်လုပ်ကိုယ်ခဲ့ပါတယ်။ ကမ္မည်း

—အနာဂတ်စာဌာနဟာ အကိုလိပ်အစိုးရက မန္တေလျေးမှာ အသစ်ဖွင့်လှစ် တည်
—တဲ့ ရှေးဟောင်းသုတေသနနှင့်အပါ။ ပန်းချီ၊ ပန်းပုစ်တဲ့ မြန်မာ့ ရှိုးရာ
—ယ်မျိုး အနုပညာရပ်များကို ကူးယူမှတ်တမ်းတင်ခြင်း၊ ကျောက်စာများ
—လို့ အတ်ရွှေမှတ်တမ်းတင်ခြင်း၊ ဘုရားပုထိုးများကို စာတ်ပုရှိက်၊ ပုစ်ထုတ်၊
—လွှှားပုက္ဗ္ဗ္းခြင်း စတဲ့ အလုပ်များကို လုပ်ရပါတယ်။ ကျောက်စာဝန်ခေါ်
—ကြေားရေးများတွေ အဆက်ဆက်ကတော့ ပြင်သစ်လူမျိုး ချားလိုစ်
—ချုံ့က်စေယ်၊ ဦးမြှု ဦးလူဖောင်းတို့ဖြစ်ပြီး သူတို့လက်အောက်မှာ ၁၉၃၃
—ခုနှစ်က ၁၉၄၂ ခုနှစ်အထိ နှစ်ပေါင်း ၁၁ နှစ်မျှ အမှုထမ်းခဲ့ပါတယ်။
—အမှုည်းကျောက်စာဌာနမှာ ဘုရားပုထိုးတွေရဲ့ ပုကို ပန္တေကြပုံ၊ အေးဖြတ်ပုံ
—သေည်ထုတ်ရ၊ ကူးရပါတယ်။ နံရံဆေးရေးပန်းချို့ပုံများကိုလည်း ကူးရပါ
—တယ်။ ဒီပညာတွေကို မူလက ဖိသုကာဖြစ်တဲ့ ဦးမြှုက လက်ထပ်သင်ကြား
—လို့ အပြင် ကျောက်စာ၊ ပျောစာဖတ်နည်းများကိုလည်း သင်ကြားပေးပါ
—သေတယ်။

ဦးမြှုလက်ထက်မှာ ပုဂံမြို့ဟောင်း မြှင့်ကပါရပ်ရှိ အပယ်ရတနာ ဘုရား
—က နံရံပန်းချို့ကားများကို အမိကထားကူးယူခဲ့ရဖူးပါတယ်။ ဘုရားစေတိ
—ခုနှစ်က ပန်းချီ၊ ပန်းပုများကိုသာမက ယွန်းထည်များ၊ ခြေထော်ရာများမှစလို့
—ငိုးဆယ်မျိုးအနုပညာ ပန်းပါ၊ ပန်းရန်း၊ ပန်းတော့၊ ပန်းတမော့၊ ပန်းယွန်း၊
—ငိုးပွဲတစ်တဲ့ ပုံများကိုလည်း ကူးယူမှတ်တမ်းတင်ခဲ့ရပါတယ်။ ကူးယူရာမှာ
—အောတ်လို့ စက်လျေကား၊ လျှောပ်စစ်မီး၊ ပုံကူးစက္း။ စတာတွေ မရှိသေးလို့
—တော်လျေကားကို ဖယောင်းတိုင်မီးတို့နဲ့ ကြော်သလို ကူးယူခဲ့ရတာတွေ လုပ်ခဲ့ရရှု
—တော်လို့ ရှေးဟောင်းသုတေသနနှင့်အဆိုတာ ပေါ်ခါစမိုးဘာလုပ်မှန်းမသိဘဲ
—သို့က်တုးသမားတွေထင်မှတ်လို့ အရပ်သားတွေက ရန်းမူတာခံကြရပြီး
—လိပ်(ရဲ) အစောင့်အရှောက်နဲ့တောင် အလုပ်လုပ်ခဲ့ရဖူးပါသတဲ့။

ရှေးဟောင်းသုတေသနနှင့် (ကမ္မည်းကျောက်စာဌာန) အရာရှိတွေ
—ဝန်ထမ်းတွေက စာပေသမားတွေဖြစ်ကြလို့ ဆရာများထံက စာပေများ
—လည်း လေလာဆည်းပူးခွင့်ကို မောင်ထွန်းလိုင်ကံကောင်းထောက်မစွာ ရရှိခဲ့
—ပါတယ်။ ဦးမြှုနဲ့ ဦးလူဖောင်းတို့က အလုပ်ပညာရော စာပေပညာတွေပါ
—သင်ပေးခဲ့လို့ တက္ကသိုလ်ကသင်ခဲ့ရတဲ့ ဘွဲ့ရသမိုင်းပညာရင်တွေထက် မြန်မာ

သမိုင်း၊ မြန်မာမှု၊ မြန်မာစလေ့ လေ့လာမူမှု ထွန်းပေါက်ခဲ့ပါတယ်။ ရွှေကိုင်းသား၊ ဦးသောဘိတာ အနေနဲ့ ပြုစဲခဲ့တဲ့ စာအုပ်၊ စာပေများဟာ ဝိဇ္ဇာ၊ မဟာဝိဇ္ဇာနဲ့ ပါရဂျာသေသီများအထိ လက်ခွဲပြုဖတ်ရှုကိုးကားရ တဲ့ စာပေတွေဖြစ်လာခဲ့ပါပြီ။ စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေခြင်းမပြုရသေးတာ တွေလည်း အများကြီးပါ။

ရွှေကိုင်းသား မောင်ထွန်းလိုင်ဟာ ပန်းချိပညာ ရွှေထောင့်က ပြောရရင် မြန်မာနိုင်ငံ ကိုလိုနိုင်ခေတ်ဟောင်းနဲ့ လွတ်လပ်ရေးခေတ်ဦးမှာ ပေါ်ထွန်းလာ ခဲ့တဲ့ ပထမဗျားဆုံး မြန်မာရုံးရာပန်းချိအနုပညာရှင်လို့ ပြောနိုင်မယ်ယူဆပါ တယ်။ သူရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကိုက ရှေးဟောင်းပန်းချိ၊ ပန်းပုံ၊ ပန်းရရှိ၊ ပန်းတော့၊ ပန်းတမော့ စတဲ့ ပန်း ၁၀ မျိုး အနုပညာတွေကို ကူးယူမှတ်တမ်းတင်ရတဲ့အလုပ်ဆိုတော့ တချို့ပုံတွေကို မူရင်းပုံနဲ့တူအောင် အလွတ်ပြန်ခွဲနိုင်သည်အထိ ရှေးရှိုးမြန်မာပန်းချိကို နိုင်နှင့်ဗုံးခဲ့ပါတယ်။ ဓာတ်ပုံပညာမှာလည်း ကိုလိုနိုင်ခေတ်က ရွေးအပေါ်ဆုံး ‘ဘရောင်နီ ကင်မရာ’ ကိုသာ သုံးနိုင်သူဖြစ်ပေမဲ့ မြန်မာနိုင်ငံတွင်းသာမက ပြည်ပဓာတ်ပုံ ပြိုင်ပွဲတွေ မှာပါ ကိုယ်တိုင်ရှိက်၊ ကိုယ်တိုင်ကူးဆေးပြီး ပြိုင်ပွဲဝင်ခဲ့ရာမှာ အဆင့်မြင့် ဓာတ်ပုံပညာဆုံးတွေလည်း ရခဲ့ဖူးသူဖြစ်လာခဲ့ပါတယ်။

စာပေစတင်ရေးသားတာကတော့ ၁၉၃၂ ခုနှစ်လောက်မှာ ဖြစ်ပါတယ်။ ရတနာပုံ လိုင်ခင်အေး ကလောင်အမည်နဲ့ ‘သူရိယရပ်စုသတင်း’မှာ သမိုင်းရာအင်ဆောင်းပါးတွေ စတင်ရေးသားရာက ကလောင်သွေးဖြစ်ခဲ့ပါတယ်။ ရတနာပုံလိုင်ခင်အေး အမည်နဲ့ပုံ ‘သူရိယမဂ္ဂဇင်း’ မှာလည်း ဆက်လက် ကလောင်သွေးခဲ့ပါတယ်။ ‘ရွှေကိုင်းသား’ ကလောင်အမည်ကိုတော့ ၁၉၃၆ ခုနှစ်မှာ ကြီးပျားရေးမဂ္ဂဇင်းက စြီးအသုံးပြုရေးသားခဲ့ပါတယ်။ ကြီးပျားရေးဆိုတာ နောင်အခါ လူထုံးလှဖြစ်လာတဲ့ ကြီးပျားရေးမောင်လု တည်းဖြတ် ထုတ်ဝေတဲ့ မဂ္ဂဇင်းဖြစ်ပါတယ်။ ကြီးပျားရေးမှာ ဦးလှနဲ့ ခင်မင်ရင်းနှီးလာပြီး နောက် ထွန်းလိုင်အမည်ရင်းနဲ့ ကာတွန်းပုံများ ရေးဆွဲခဲ့ဖူးတာကိုလည်း တွေ့ရှုံးပါတယ်။ ကျေနှစ်တော် မူလတန်းကျောင်းသားအရွယ်လောက်က ကြီးပျားရေးမဂ္ဂဇင်းမှာပါတဲ့ ထွန်းလိုင်ရဲ့ ဟစ်တလာကယ်ရှိကေးချားပုံကို ကူးဆွဲခဲ့ဖူးပါတယ်။ မျက်ခုံးတစ်ဖက်မှာ ဆံပင်အပ်ပြီး နာတံ့အောက်ခြေမှာ

နှုတ်ခမ်းမွေးဖုတ်စုလေးပါတဲ့ ဟစ်တလာရဲ့ပုံကို ဒီနေ့အထိ ပြန်ဆဲနိုင်ပါ သားတယ်။

ကြီးပွားရေးမဂ္ဂဇင်းမှာ သမိုင်းရာအဝင်ရေးရာ အဆောင်းပါးတွေကိုရေးရင်း ဦးလှုံး၊ အော်အမာတို့နဲ့ ရင်းနှီးခင်မင်လာခဲ့ပါတယ်။ နောင်အခါ လူထုသတင်းစာ လူထုရှားနှင့် မန္တေသနလေး ဟံသာဝတီသတင်းစာ (ဦးဝင်းတင် အယ်ဒီတာ သုပ်တဲ့အခါ) ဆက်လက်ရေးသားပါတယ်။ ကြီးပွားရေးမဂ္ဂဇင်းမှာ ကျွန်တော် အဲဒို့ မျက်စိကျွန်စရာဖြစ်တာကတော့ ကောက်စိက်သီချင်းပုံကြီးသံများ ဖြစ်ပါ ဘယ်။ ‘ရွှေဘို့ပုံကြီးသံများ’လို့လည်းခေါ်ပါတယ်။ ကျွန်တော် ရွှေဘို့ခရိုင် ဘုန်းဆည်မြို့မှာ ကျောင်းဆရာလုပ်တုန်းက ပုံကြီးသံတွေ ဆက်လက် အဆောင်းပြီး လူထုသတင်းစာမှာ ဖော်ပြခဲ့တာဟာ ရွှေကိုင်းသားရဲ့ အမွှံခံ ဆလုပ်ပါပဲ။ ကြီးပွားရေးမှာ ပါခဲ့တဲ့ပုံကြီးသံနဲ့ နောက်ထပ် ကျွန်တော် အဆောင်းထားတာတွေပါ ပေါင်းပြီး အထက်ဗမာနိုင်းစာရေးဆရာအသင်း ဘစဉ်တဲ့ခုအဖြစ် ‘လယ်ကွင်းထဲက လူထုတော်’ ဆိုတဲ့ စာအပ်ပေးလေး ဘစ်အပ် ထဲတဲ့ဖုံးပါတယ်။ ကျွန်တော် ဒီနေ့အထိ ပုံကြီးသံတွေ စုဆောင်း အမှားအပ် စုဆောင်းသူဖြစ်သည်အထိ စုဆောင်းခဲ့တာဟာ ကြီးပွားရေး ပုံးစုံမှု ရွှေကိုင်းသားရဲ့ အမွှံခံတာဖြစ်တဲ့အပြင် ဒီနေ့အထိ ကာတွန်းရပ် ဘလေးတွေကို ကျွဲ့လို့မဆုံးဖြစ်နေတာဟာလည်း ကြီးပွားရေးက ထွန်းလိုင် နဲ့ အမွှံကို ခံတာဖြစ်ကြောင်း သတိပြုစိလို ဒီဆောင်းပါးကို ရေးလိုက်တာပါ။ ကျွန်တော်ဟာ ကာတွန်းဆရာတိုင်းနဲ့ခင်ပါတယ်။ ကာတွန်းဝင်းအောင် ဆုံးရင် မန္တေသနလေးသားဖြစ်တဲ့အပြင် ရန်ကုန်မှာလည်း တစ်ရပ်တည်းလို နေ့ခဲ့ သူဖြစ်ရာ ညီလေးတစ်ယောက်လို ခင်မင်ရင်းနှီးပါတယ်။ သူက ကာတွန်း သမိုင်းဆုံးပါတော့၊ ကာတွန်းဆရာတွေအကြောင်းကို စုပြီး စာအပ်ပေးလေး ဆုံးပါတယ်။ မန္တေသနလေးက ဝင်းဖော်ပြီးသက်တို့ အကြောင်းကို နောက် တစ်အပ်မှာရေးမယ်လို့ ဆုံးပါတယ်။ သူနဲ့ ရင်းနှီးမယ်မထင်တဲ့ ထွန်းလိုင် အကြောင်းကို သီသုချွဲ ရေးလိုက်တာပါ။ သူနဲ့ ရည်ညွှန်းရင်း ဆရာတော် ကျွဲ့ရင်းသား အလွမ်းပြု ရေးမိတာပါ။

ထွန်းလိုင်ဆိုတဲ့ ကာတွန်းဆရာဟာ ဘယ်သူလဲ၊ ဘယ်လိုလှလဲ ဆုံး တာလည်း လူငယ်တွေသီရအောင် ရေးတာပါ။ ကြီးပွားရေးမှာ ရေးဆွဲခဲ့တဲ့

ကာတွန်းဆရာပါ။ ကြီးပွားရေးဟာ ဦးဘဂျမ်းရဲ့ လက်ရာကာတွန်းများကို
လည်း ကြီးပွားရေးမှာ ဖော်ပြခဲ့ပြီ။ မြန်မာစာအုပ်သမိုင်းမှာ ပထမဦးဆုံး
ကာတွန်းစာအုပ် ကိုပြု၍ မပြု၍ ကာတွန်းပေါင်းချုပ် စာအုပ်ငယ်ငယ်နဲ့
မောက်ကွန်းထိုးခဲ့ပြီး လူထုဝင်းဖေကာတွန်းစာအုပ်များကိုလည်း ဒီဘက်ခေတ်
မှာ ထုတ်ခဲ့ဖူးပါတယ်။ ရွှေကိုင်းသားနဲ့ ဦးလှ ဒေါ်အမာတို့ဟာ မောင်နှမ
အရင်းလို့ ခင်ပါတယ်။ ဒေါ်ဒေါ် ဒေါ်အမာနဲ့ ဦးသောဘိတ္ထို့ဟာ နောင်
ဘဝတွေမှာ မောင်နှမတော်ရုပါစေသားလို့ နှစ်ဦးစလုံးက ဆပန်ခဲ့ကြဖူး
ပါတယ်။ တစ်သက်လုံး စာပေအနုပညာတာဝန်တွေကို အတူထမ်းဆောင်
သွားခဲ့ကြပါတယ်။

ရွှေကိုင်းသား စာပေဟန်ဆုရတဲ့ ဆင်ယင်ထုံးဖဲ့မူကျမ်းဟာ လူထု
တိုက်ကထုတ်တာပါ။ ရွှေကိုင်းသားဟာ လူထုတိုက်ကထုတ်တဲ့ သခင်
ကိုယ်တော်မြိုင်း၊ ဦးလှ၊ ဒေါ်အမာတို့ရဲ့ စာအုပ်များကိုလည်း တည်းပြတ်
အမှာစာတွေရေးနိုင်လောက်အောင် စာပေအဆင့်အတန်း မြင့်သူတစ်ဦးပါ။
ဒါကြောင့် ဒေါ်အမာက ရွှေကိုင်းသားကို ကြိုးစားလို့ အောင်မြင်သူလို့ မှတ်
ချက်ချခဲ့ဖူးပါတယ်။ ဆရာတော်ဟာ စစ်ကိုင်းတောင်၊ အနုရွှေချောင်မှာ
တစ်ပါးတည်း အကောစာ ကျင့်ခဲ့ပါတယ်။ ဓားပြတွေ ရိုက်တာခံရလို့ ဒက်
အနာတရဖြစ်တာနဲ့ အသက်တို့ရတာ ဖြစ်ပါတယ်။ လယ်တိုးကောဝိဒ
ဒေါ်‘ကဝိဘာရတိ’ကျမ်းပြဆရာတော် (ပုံပွားဦးကျော်ရင်)လည်း ဓားပြတွေ
သတ်လို့ အသက်ဆုံးရှုံးခံရတာပါ။ နှမြောမဆုံးပါ။

ပထမဦးဆုံး မြန်မာရုံးရာ ပန်းချိန်သား၊ ကြီးပွားရေးမဂ္ဂဇင်း
ကာတွန်းဆရာ ကိုထွန်းလိုင် နိဗ္ဗာန်မရောက်မိ ကြားကာလမှာ ဘဝဆက်
တိုင်း ပန်းချိန်အနုပညာရှင် စာရေးဆရာဖြစ်ပါစေသတည်း။ သူတို့ ဆုတောင်း
သလို ဘဝဆက်တိုင်း လူထုမောင်နှဲနဲ့အတူ စာပေအနုပညာအကျိုး ထမ်းချက်
နိုင်ကြပါစေသတည်း။



မြန်မာရိုးရာ ဒီဇိုင်းပညာရှင် ဦးအော်မြင့်

ကျွန်တော်တို့ နှဲတ်ခဲ့နေတာကတော့ မြန်မာရိုးရာဒီဇိုင်းပညာရှင်
ဦးအော်မြင့်ပါပဲ။ ဒါပေမဲ့ နောက်ပိုင်းမှာ မြန်မာမူ ဒီဇိုင်းသုတေသန' ဦးအော်မြင့်
လို့ အမည်ခံပြီး ဆောင်းပါးတွေရေးလာတာကို တွေ့ရပါတယ်။ ဘယ်လိုပဲ
ဖြစ်ဖြစ် မြန်မာလူမျိုးတိုင်း လေးလေးစားစားသိရှိနေကြတာကြောင့် မြန်မာ
နှုန်းရာန်းချီမှုမှုရယ်လို့ စကားစလိုက်ရင် ဦးအော်မြင့်ဆိုတဲ့ နာမည်တစ်လုံးကိုပဲ
သော်ဆုံးက မြင်ယောင်ကြားယောင်ဖြစ်လာကြမှာ မလွှဲပါဘူး။

မြန်မာပြည်တစ်ဝန်း ဘယ်သွားသွား ဘုရား၊ တန်ဆောင်း၊ သိမ်၊
ဘာဗောင်း၊ တံခွန်တိုင်၊ နာရီစင် စတဲ့ အဆောက်အအုံတွေ၊ ဘာသာရေး
ဘုတ်င်းတွေကအစ တံဆိပ်ခေါင်းတွေအထိ သူ့လက်ရာနဲ့မကင်းပါဘူး။ သူ
အွားဖွားတဲ့အရပ်ဒေသကိုက မြန်မာယဉ်ကျေးမှု ဗဟိုလိုလိုလေ့ရှိတဲ့ မွန်လေး
သုတေသနဗျား၊ မွန်လေးမှာက ဘယ်ကြည့်ကြည့် 'ကန္တ်၊ ကပါ၊ နို့၊ ဂဇာ'
ဆိုတဲ့ ရိုးရာအနုပညာလက်ရာတွေက လွှမ်းမိုးနေတဲ့နေရာပေပဲ။ ဒါကြောင့်
ဦးအော်မြင့်မှာ မြန်မာမူ ကန္တ်ပန်းအလှဆိုင်ရာ အနုပညာအခြေတွေက
အွားရာပါလို့ ဖြစ်နေခဲ့ပါတယ်။ သူ့ဆရာတွေကလည်း မွန်လေးကပါပဲ။
အိုးကြွှုံးလေး၊ ဘဏ်ဦးခင်မောင် စတဲ့ ဆရာကြီးတွေဖြစ်ပါတယ်။ ပူးမူးများ

ဦးလူနဲ့ အမေရိကန်ပြည်က ပန်းချိသရာကြီးတွေဆီကလည်း ပန်းချိသင်တန်းကို စာပေးစာယူနဲ့ သင်ခဲ့ဖူးပါတယ်။ ဝင်းဖော် ပေါ်ဦးသက်တို့လိုပဲပေါ့။ ဦးခင်မောင်ဆိုတာကတော့ မစွဲလေးရဲ့ မော်ဒန်အတ်ခေါ် ခေတ်သစ်ပန်းချိကို စနစ်တကျ လေ့လာဖြန့်ချိပေးခဲ့တဲ့ ဆရာကြီးပါ။ ဦးအေးမြင့်က မော်ဒန် သမား ဖြစ်မလာပါ။

ဦးအေးမြင့် စတင်အလုပ်လုပ်ဖူးတာကိုက ဒီဖိုင်းဆရာအဖြစ်နဲ့ပါ။ အမရပူရ၊ ဆောင်းဒါးရက်ကန်းကျောင်းမှာ နှစ်ပေါင်း ၂၀ ကျော် ၂၃ နှစ် တိုင်တိုင် ဒီဖိုင်းဆရာအဖြစ်နဲ့ အလုပ်လုပ်ခဲ့ပါတယ်။ ဒီနောက်တော့ ဝါမိခေါ်တဲ့ အစိုးရပုံနှင့်လုပ်ငန်း (ဇွဲစွဲ။) တံဆိပ်ခေါင်း စတဲ့မှားလည်း လုပ်ဖူးတယ်လို့ မှတ်လိုက်ဖူးပါတယ်။ ထင်ပေါ်လို့ စင်တော်က ကောက်ဆိုသလို မင်းသုံးတော်ဝင် ပန်းချိသရာကြီးဖြစ်လာပြီး နိုင်ငံခြားတိုင်းပြည်ကြီးတွေကို မြန်မာ့ထုတ်ကုန်၊ မြန်မာ့အနုပညာ စတဲ့ ပြုပွဲကြီးတွေ ထွက်ရတဲ့အခါမှာ လည်း ပြခန်း၊ မဏ္ဍာပ်စတာတွေ ပြင်ဆင်ပြသဖို့ရာ လိုက်ပါရပါတယ်။ ဒီလိုနဲ့ အိတလီ၊ အကိုလန်၊ ဂျပန်နိုင်ငံတွေကို ရောက်ဖူးခဲ့ရပါတယ်။ သူဖင် (ဦးကျောက်) က ဂျပန်ပစ္စည်းအရောင်းကိုယ်စားလှယ် လုပ်ခဲ့ဖူးလေတော့ အဖော်အတွေ သူလည်း ဂျပန်စကား ထမင်းစား ရေသောက်တတ်နေပါတယ်။ ဂျပန်ခေတ်မှာ သူ အသက်က ဆယ်ကျော်သက် အရွယ်ဆိုတော့ ဂျပန်စကားပြောသင်တန်းတွေကိုလည်း တက်ဖူးလောက်ပါတယ်။ သူ အောက်သုံးလေးနှစ်ဦးတောင် ဂျပန်စကား တတဲ့ခဲ့သေးတာကိုး။

“ထင်ပေါ်လို့ စင်တော်က ကောက်တာခဲ့ရတယ်”လို့ ကိုယ့်မိတ်ဆွေ ကို ကိုယ်မွမ်းရပေမဲ့ စင်တော်ကောက်ခဲ့ရသူတို့ရဲ့ ထဲ့ခဲ့အတိုင်း ‘စင်တော် ငါ့က်’လည်း ခဲ့ခဲ့ရပါတယ်။ သူ စင်တော်ကောက်ခဲ့ရတာက စစ်အစိုးရ တွေရဲ့ ခေတ်ပေကိုး။ ဒီပုဂ္ဂိုလ်တွေက ဦးနှတို့၊ ဦးသန့်တို့ ခေတ်ကလို အနုပညာရှင်တွေကို လေးစားတတ်တာမှ မဟုတ်ဘဲကလား။ အရိုင်းအစိုင်း တွေ။ အနုပညာရှင်တွေကို သူတို့ငါ့က်ဖက် ကျေးကျွန်တွေလောက်ပဲ သဘောထားပေတာကိုး။ ထုတ်ကုန်ပြခန်းတွေအတွက် ကရာဝိက်ဖောင် စတဲ့ ပုံစံဒီဖိုင်းတွေကို ပုံကြမ်းခွဲပြီးတင်ပြရတော့ မိုလ်နေဝိုင်းကတော် ဒေါ်ခင်မေ သန်းဆီမှာ ပြရသတဲ့။ တစ်နေ့တော့ သူ ဒီဖိုင်းတွေကို ‘အိမ်တော်’ သူးပြရ

၁၁။ ကြမ်းပြင်ပေါ်မှာ ခင်းပြရတော့ ပန်းချို့ဆရာက ကြမ်းပြင်ပေါ်မှာ
၁၂။ မကြောင့်ထိုင်ရင်း ပြရတယ်။ ဒေါ်ခင်မေသန်းကတော့ မတ်တတ်
၁၃။ သာယာက်ရပ်ရင်းက ဒီနိုင်းပန်းချို့ကားတွေကို ခြော့နဲ့ ထိုးထိုးပြီး ဟိုရွှေ
၁၄။ ကြည့်သတဲ့။

သွားလေသူ ဖိုလ်ခင်ညွှန်း လက်ထက်မှာတော့ ရွှေတိဂုံတောင်ဘက်မှစ်
၁၅။ တန်းလေကားအနောက်ဘက်မှာ အလုပ်ရုံလေးဆောက်ပြီး တပည့်
၁၆။ ဆက်သား ပန်းတမော့ ပန်းပုံ ပန်းပွတ်လက်သမားတွေနဲ့ အလုပ်လုပ်ရ^{၁၇။}
၁၈။ ပြီးတော့ ဖိုလ်ခင်ညွှန်းက စစ်ဆေးရှုစားတော်မှတယ်။ သွေးကို
၁၉။ သီခိုင်းပြတုန်းကတော့ စာရွက်ပေါ်မှာဆိုတော့ ပုံကေသားတယ်။ စောင်း
၂၀။ မျက်နှာကြက်မှာကျတော့ ကျယ်သွားတယ်။ ဒါကြောင့် ထောင့်ကျွေး
၂၁။ ဟာဘွက်ကလေးတွေဖြစ်နေလို့ ကောင်းနဲ့ရာရာ ကန်တ်ပန်းကလေး
၂၂။ ဖြည့်ထားတယ်။ ဒါကို ဖိုလ်ခင်ညွှန်းက မြင်မိအောင်မြင်တော့ သွေးဖအေ
၂၃။ ဘက်ရှိတဲ့ (ဆရာတစ်ဆူလည်း ဖြစ်တဲ့)ဦးအေးမြင့်ကို အကျိုးလည်ပင်းက
၂၄။ ဆွဲပြီး “ဒါ မင်းဘာလုပ်တာလဲ။ ဘာလွှပါးဝတာလဲ။ ဓာတ်ရှိက်
၂၅။ ဆင် လုပ်တာလား”လို့ မေးသတဲ့။ ဦးအေးမြင့် ရှင်းပြတာတောင်
၂၆။ ရှူးရှုးရှားရှားဖြစ်သွားသတဲ့။ ထိုးမယ်၊ ကြိုတ်မယ်တောင် လုပ်သေး
၂၇။ ၃၄း၃၅း၃၆း ဝင့်လည်း ဝင့်လည်းတာပါပဲ့။ အခြားကစြိုး ဦးအေးမြင့် အမရပူရကို
၂၈။ ဖွံ့ဖြိုးစဉ်တယ်လို့ ကြားလိုက်ရပါတယ်။ ဦးအေးမြင့်လည်း အမရပူရ၊ မဟာ
၂၉။ အဝင်ဝမှာ တိုက်ကလေးတစ်လုံးဆောက်တယ်။ အခြားတိုက်ကလေးမှာ
၂၁၀။ ဖောက်ပါတယ်။ တိုက်သစ်ကလေးကိုတော့ ကျွန်းတော် မရောက်ဖူးလိုက်ပါ
၂၁၁။ ကျွန်းတော်တို့ ဆရာဦးမောင်မောင်တင် (မဟာဝိဇ္ဇာ) ကပြောပြဖူးတာ
၂၁၂။ ၂၀၁၅ ခုနှစ်မှာ ပြန်မှုရောက်ဖူးခဲ့ပါတယ်။

ဘောင်သမန်(အမရပူရ) ကိုရောက်တော့ စိတ်ပျက်စရာတစ်ကွက်ကြေး
၁၁၁။ သွေးက ပန်းချို့အနုပညာရှင်တစ်ဦးပါပီ စိတ်ကွေးကလည်း တယ်
၁၁၂။ သို့သို့သို့ အရှေ့ဘက် တောင်သမန်အင်းစောင်းက ဆက်
၁၁၃။ သဲသောင်အကျယ်ကြီးရှိတယ်။ ကျောက်တော်ကြီး ဘုရားနဲ့
၁၁၄။ ဆုံးဆိုင်ပေါ့။ သွေးလေရင် အဲဒီသောင်ပြင်မှာ မိုးသြို့ဟိုနဲ့ သွေးမိသားစုံ
၁၁၅။ မှာခဲ့မယ်တဲ့။ ခု အဲဒီသောင်ပြင်က မရှိတော့ဘူး။ သက်ဆိုင်ရာ ဖိုလ်မှု့က

(တိုးရစ်အထရက်ရှင်) နိုင်ငံခြားအညွှေသည်တွေ ခွဲဆောင်မှုရှိအောင် တောင်သမန်အင်းကြီးထဲကို ဧရာဝတီမြစ်ဘက်က ရေတွေ ဖောက်သွင်းပြီး ရေအားပြည့်အောင် စီမံဖိန်တီးလိုက်သတဲ့။ ဒါနဲ့ ရိုးရာအလှရော၊ နိုက်ခင်းတွေအေားပျက်ပါလေရော၊ ဦးအေးမြင့်ရဲ့ အသေလှလှ စီမံချက်လည်း ပျက်ပါလေရောတဲ့။ အဲဒါတွေက ဦးအေးမြင့်ရဲ့ ဘဝအတက်အကျ စာတ်လမ်းတွေပါ။ ကျွန်ုတ်ကတော့ နာကြည်းလို့ မှတ်တမ်းတင်တာပါ။

ဦးအေးမြင့်ကို ကျွန်ုတ်တို့ စသိတာက ကျွန်ုတ်တို့တစ်တွေ တက္ကသိလ်ကျောင်းသားဘဝမှာပေါ့။ မဖွူးလေးရျေးချို့တော် ‘အော့ရဲ့ရဲ့ အနောက်ဘက် (မွေ့ရာတန်းအပြင်ဘက်) မှာ စန်းသော်တာစာအုပ်ဆိုင်ကလေး ရှိတယ်။ ရျေးချို့တော် တောင်ဘက်တန်းမှာတော့ အမျိုးသားစာအုပ်ဆိုင်နဲ့ မိုးညီးပန်းစာအုပ်တိုက်ရှိတယ်။ မိုးညီးပန်းစာအုပ်တိုက်က ကြီးကြီးကျယ်ကျယ်မဟုတ်ပေမဲ့ မောင်မိုးသူရဲ့ဆိုင်လေး။ အဲဒီနေရာတွေက စာရေးဆရာ၊ ပန်းရှိဆရာ၊ ဂိတ်ဆရာတို့ရဲ့ ဆုံးရပ်ပါ။ စာအုပ်ဆိုင်မှာ မတ်တတ်နေကြရတာ ကြောသွားရင်၊ လူတွေလည်းစုံရင် မွေ့ရာတန်းကြားထဲက ‘ကျောလိုင်ကလေး’ ဆိုတဲ့ လက်ဖက်ရည်ဆိုင်လေးမှာ တမ္မာတမ္မာ ထိုင်လေးရှိကြတယ်။ အဲဒီအထဲမှာ ကျွန်ုတ်တို့ ဦးအေးမြင့်လည်း ပါတယ်။ သူက ကျွန်ုတ်တို့ထက် ၇ နှစ်ကြီးတယ်။ ၁၉၃၀ ခု၊ ဖေဖော်ဝါရီ၂၂ ရက်ဖွားတာကိုး။ ကျွန်ုတ်တို့အဖွဲ့က ၁၉၃၇ ဖွားကြတာတွေ များပါတယ်။

ခုလို ဆောင်းပါးရေးတော့သာ ဂါရဝတရားနဲ့ အများခေါ်ကြသလို ဦးအေးမြင့်လို့ခေါ်ပေမဲ့ ကျွန်ုတ်တို့အားလုံးက ကိုအေးမြင့်ပဲ ခေါ်ကြတာ၊ ကိုအေးမြင့်က အရပ်ထောင်ထောင်မတ်မတ် နှမူးကျယ်ကျယ် နှုတ်ခမ်းမျှေးနဲ့ မျက်မှန်နဲ့။ စာတ်ထဲမှာ ဗုဒ္ဓလစ်သူကြီး လုပ်ဖို့ကောင်းတဲ့ ဥပမာဏရှိပိုင်ရှင်ပါ။ ဒါပေမဲ့ ထာဝရအပြီးပိုင်ရှင်လည်း ဖြစ်ပါတယ်။ အလွန်သော ကောင်းတယ်။ လူတိုင်းကို ကူညီတတ်တယ်။ ကျွန်ုတ်တို့တစ်တွေက လည်း ဟိုစပ်စပ် ဒီစပ်စပ်နဲ့ လုပ်ချင်တာလေးတွေက များတယ်။ စာဖုန်းထဲတို့ ပန်းချိုကိစ္စပေါ်ရင် ကိုအေးမြင့်၊ ကိုဝင်းဖော်ပေါ်ရှိုးတို့ဆိုတဲ့ မေတ္တာနဲ့ (မေတ္တာမဲ့မဟုတ်ပါ) အကူအညီတောင်းလေးရှိကြပါတယ်။ ကျွန်ုတ်အကူအညီတောင်းတာက ၁၉၆၀ လောက်မှာပါ။ ကျွန်ုတ်

အောင်နှင့်လုပ်ကလောင်ရှင်အသင်း အတွင်းရေးမျှူးလုပ်တော့ ရန်ပုံစွဲရှာချင်
ခဲ့ အဝတ်ပြောဒီန်လေးတစ်ခုထဲတဲ့တယ်။ အထက်အောက် ပုံတဲ့လုံး
အောင်နှင့်ခုတပ်တယ်။ ပိတ်စပ်မှာ စိန်ခြားကြောသောင် သရုပ်ဖော်ပုံကလေး
လဲ ဆွဲတာရော၊ ဆေးဆိုးပန်းရှိက် လုပ်တာရော ကိုအေးမြင့်ကိုပဲ အကူအညီ
အောင်းပါတယ်။ ရုပ်ပုံက ကန့်တ်ကောက်ကြောင်းပုံပါ။ လိုင်မင်းသမီးက
အောင်းပြတင်းကနေး မျှော်တော်ဆိုက်နေတဲ့ပုံပါ။ အပူသည်ရပ်မို့တဲ့ လုံးဝ
အောင်းရပါဘူး။ ဟိုကြေး ဒီကြေးလည်း ကိုအေးမြင့်ပဲ ဆပ်ရရှာတယ်
အင်ပါရဲ့။

နောက်မကြာခင်မှာပဲ ကျွန်ုတ်တို့ တစ်ပြီးတစ်မကြီး ရန်ကုန်ကို ဆင်း
ဆုံးကြပါတယ်။ ကိုဝင်းဖော့၊ ကိုမိုးသူတို့က ရပ်ရှင်လုပ်ငန်း၊ ကိုအေးမြင့်၊
လဲ့သော်းတို့က ပန်းချို့၊ ကိုသာနိုး၊ ကိုတင်းမိုးတို့က ကျူးရှင် စသည်ဖြင့်
အောင်းရှာပြီး ပြောင်းကြပါတယ်။ ရန်ကုန်မှာ ရန်ကင်းရပ်ရှင်ရဲ့ခန်း
အေးဘာရှိတယ်။ ကျယ်ကျယ်ဝန်းဝန်းပါပဲ။ အဲဒီမှာ ဈွေမန်းသားအနုပညာ
အော်တွေအားလုံး ‘ရုံးနှင့်ကြတယ်’။ အားတဲ့လွှာက ကျေားထိုးကြတယ်။
အဲဒီအထဲမှာ စားပွဲအကြီးကြီးတစ်လုံးရှိတယ်။ စားပွဲကြီးနောက်မှာ မထတမဲ့
အဲင်အနေသူကတော့ ကျွန်ုတ်တို့ မြန်မာမှုကန့်တော်ရာကြီး ဦးအေးမြင့်ပါပဲ။
အယ်သူရောက်ပြီးလဲ၊ ဘယ်သူပြန်ပြန်လဲဆိုတာတွေကို သူ့ပဲမေးကြရပါတယ်။
အဲ့သတင်းလည်း အစုံရန်ပါတယ်။ တစ်ခါတစ်ရဲ့ မစွဲလေးက ဦးစ်း
အရေးဆရာ ကိုယ်ဉာဏ်လည်း သိတင်းသုံးပါတယ်။ ရေမှိုးချိုးဖြို့၊ ဈွမ်းပန်းကပ်
ဦးသည်း လွယ်ကူပါတယ်။ အားလုံးရဲ့ ဒကာ၊ အခန်းပိုင်ရှင်ကတော့
သားလေးလုံး အားလုံးကအော်ကြတဲ့ ရပ်ရှင်မင်းသားကြီး ဦးထွန်းပေပါပဲ။
သူက စာပေရော၊ ပန်းချိုးရော၊ ဂိုတာရော အားလုံးဝါသနာပါတယ်။ သူက
လည်း သူကိုယ်သူ ဈွေမန်းသားတစ်ယောက်လို့ အယူထားပါတယ်။ သူက
ကျွန်ုတ်တို့အားလုံးရဲ့ ဆိုးမျိုးကို သည်းခံတယ်။ ကျွန်ုတ်တို့ အားလုံးက
လည်း သူကိုချိစ်ခင်ရှိသောကြပါတယ်။ မလေးမစား ဆက်ဆံတာရှိုးမရှိကြ
ပဲဘူး။ အဲ သူ့စားပွဲကြီးကတော့ ကိုအေးမြင့်ကြီးရဲ့ စားပွဲပဲ ဖြစ်နေပါတယ်။

စာရေးဆရာ မောင်သာရာ၊ မောင်သာနိုး၊ မိုးမိုး(အင်းလျား) နဲ့ အောင်စွမ်း
ဆည်တို့ ပါဝင်တဲ့ လေးဦးအဖွဲ့ဟာ တို့ယိုတာဖောင်ဒေးရှင်းရဲ့ မိတ်ဆွေဖြစ်

စာအပ်ထုတ်ဝေရေးလုပ်ငန်းအကြော်ပေးအဖွဲ့ဆိုပြီး လုပ်နေကြတယ်။ အခါအဖွဲ့ကလည်း ရန်ကင်းရပ်ရှင်ကို မကြာခဏရောက်ဖူးပါတယ်။ တိုယိုတာ ဖောင်ဒေးရှင်းက ကိုယ်စားလှယ်အမျိုးသမီးကြီးက အိဝါဓိတိ တဲ့ အဖွဲ့ရဲ့ စိစီးမှုနဲ့ မြန်မာဝါယာတွေကို ဘာသာပြန်ပြီး ထုတ်ပါတယ်။ တက္ကာသိုလ်ဘုန်းနိုင်၊ သော်တာဆွဲ၊ ခင်နှင်းယူ၊ ခင်ဆွေးဦး စတဲ့ စာရေးဆရာတွေရဲ့ ဝါယာတို့ ဝါယာ ရှည်တွေ ထုတ်ဖြစ်ပါတယ်။ တစ်နေ့တော့ ကျွန်တော်က ကျွန်တော်တို့မှာ ထုတ်ဝေခွင့်မရလို့တစ်ကြောင်း၊ ရောင်းရမှာ မဟုတ်လို့ ထုတ်ဝေသူက မထုတ်ချင်လို့ တစ်ကြောင်း၊ အသလိုအကြောင်းကြောင်းကြောင့် ထုတ်ဝေခွင့် မရတဲ့ သူတေသနစာများတွေ ရှိသေးကြောင်း အိဝါဓိတိကို ပြောပြမိပါတယ်။ သူက ဘယ်လိုအကြောင်းအရာတွေလဲတဲ့။ ဦးအေးမြင့်ရဲ့ မြန်မာဘုရင်တို့ရဲ့ အမိန့်တော်များ စာအပ် စသည်ဖြင့်ပြောပြတော့ သူက အံအားသင့်သွားတယ်။ ဒီလောက် အဖိုးတန်တဲ့ စာအပ်တွေ ဘာကြောင့်မထုတ်နိုင်ရသလဲဆိုတာကို နားမလည် နိုင်ရှာဘူး။ (ဒီအထဲမှာ ကျွန်တော်စာဆောင်းထားတဲ့ မြန်မာရှိုးရာတေး ပုဂ္ဂိုးသံတွေ အပုဒ်ပါင်း ၁၅၀၀ လောက်ရှိသေးတာကို ထည့်မပြောလိုက်ပါဘူး)

တရှုံး မြန်မာပညာရှင်တွေက သူတို့ရှိတာကို 'လက်ဆုပ်'လုပ်ထားကြတယ်။ ကိုအေးမြင့်က အသလိုမဟုတ်ဘူး။ ပျော်ခေတ်ကအစ မျက်မှာက ခေတ်အထိ ခေတ်အဆက်ဆက်က မြန်မာဒီဇိုင်းပညာရှင်တွေ သုံးခဲ့ခဲ့တဲ့ ကန်တ် ပန်းချိတွေကို ဦးအေးမြင့်က အပင်ပန်းခံပြီး သူတေသနပြထားတယ်။ ခြင်း၊ ကိန္ဒြရာ၊ ဘီလူး၊ ဟသား၊ ဒေါင်း၊ ယဉ်း၊ ကျေး စတဲ့ ကန်တ်ပန်းတွေကို ဘယ်ခေတ်၊ ဘယ်အဆောက်အအုံမှာ ဘယ်လိုတန်ဆာဆင်ထားတယ်ဆိုတဲ့ မှတ်ချက်ကလေးတွေလည်း ပါသေးတယ်။ မန္တေသား၊ အမရပူရ၊ အင်း၊ ရွှေဘို့၊ ပုဂံ၊ မုံရွာ၊ ခင်မွန် စတဲ့ အမြှုံးမြှုံးအရွာရွာက ရှေးဟောင်းအဆောက်အအုံတွေကို လိုက်ပြီး လေ့လာတယ်။ ဒီသူကာပုံတွေပါ ရေးဆွဲလေ့လာခဲ့တယ်။ ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)၊ ဒေါက်တာသန်းထွန်း၊ လွှာထွေးလှ၊ အော်အမာ၊ ပန်းချိ ကိုနှစ်း၈၀ စတဲ့ ဆရာတွေနဲ့ လိုက်ပြီး မေးမြန်းမှတ်သားပါတယ်။ ရွှေဘို့ကျောက်မြောင်း တန်ဆုပ်ဘက်ကိုတော့ ကျွန်တော် ကိုယ်တိုင် လိုက်ပြဖူးပါတယ်။ ဒေါက်တာသန်းထွန်းက သူကိုယ်တိုင်လည်း

အောင်တွေ့တာဆိုတော့ ပန်းချိရှုထောင့်၊ သမိုင်းရှုထောင့်တွေ့ကနေ သုံးသပ်ပြ
ဘာကို ကျွန်တော်တို့ ရတတ်ပါတယ်။ ဆရာက သူရတာကို ကျောင်းမှာ
အောင်း ချက်ချင်းပြန်သင်တယ်။ ကျွန်တော်မှာ သူမှုတ်စုတွေ ရှိဖြူးပါတယ်။

ကိုအေးမြင့်က သူ့ပန်းချိသရပ်စာအပ်ကို မူပွားပြီးတော့တောင် ငော့
တယ်။ ကျွန်တော်က သူ့ဆီကယူပြီး အခြေခံပညာဦးစီးဌာန ပန်းချိဆရာ
အတွက် ကူးစွဲလုပ်ပါတယ်။ စဉ်၍ ဖယောင်းလိုအပ်လို့ တင်ပြတော့
အောင်ချုပ်စတဲ့ အထက်အရာရှိတွေက တန်ဖိုးသိဟန်မတူပါဘူး။ စာအပ်ကို
အောင် မနည်းပြန်ယူရပါတယ်။ ဓမ္မအောက်အပ်ကူးထားတယ်လို့ ပြောပေမဲ့
အောင်မင်းပိုက် စတဲ့ပန်းချိဆရာတွေကို တစ်အုပ်မှုမပေးတဲ့ပြင် စာကြည့်တိုက်
အတွက်လည်း မပေးပါဘူး။ ဘာဖြစ်လို့ဆိုတာ နားမလည်လိုက်ဘူး။ ဒီလို
အောင်တွေ့နှင့် ဒေါ်ဒိုဝါ (ဒိုဝါမိတိုကို ကျွန်တော်တို့က ဒေါ်တဲ့နားမည်ပါ)
အောက်လာလို့ ကိုအေးမြင့်ရဲ့စာအပ်ကို ပြတော့ အလွန်ဝမ်းသာတယ်။
အောင်သာရကတော့ ဝေါ်မှုမဟုတ်ဘဲ ငါလည်း နားမလည်ဘူးဆိုပြီး လူညွှေ့
အောင်ဘူး။ မိုးမိုးကလည်း လူညွှေ့မကြည့်ဘူး။ မောင်သာရက ဝေါ်မဟုတ်
မင်း မထုတ်စေချင်ဘူး။

ကန်တ်အရပ်တစ်ရှုပ်ဆီရဲ့အောက်က မှတ်ချက်ကလေးတွေကို အကိုလိပ်
ဆီး ပြန်ဖွဲ့ဖို့ရယ်၊ အမှာစာရေးဖို့ရယ် ကျွန်တော်ကို တာဝန်ပေးပေမဲ့ အကိုလိပ်
ဆီး ဂိုသာနီး၊ အမှာစာကို ဒေါက်တာသန်းထွန်းကို ခိုင်းပါလို့ (ဒေါ်လာ
ဆောင်အလုပ်ကို)လွှဲပေးလိုက်ပါတယ်။ စာအပ်ကို ထိုင်းနိုင်ငံ၊ ဆီလိပ်ပါကွန်
ဘဏ္ဍာသိုလ်က တာဝန်ယူရှိက်မယ်။ အယ်ဒီတာက ကျွန်တော်မိတ်ခွေ့ပန်းချိ
ပေးမောက္းဆုန်းဆီမာထရန်က တာဝန်ယူတယ်။ သူတို့က ကျွန်တော် မသိ
သို့ကိုရဘဲ အမှာစာကို ပျောန်က ပါမောက္းဆုန်းတို့ရှုကို တာဝန်ပေးလိုက်ကြ
တယ်။ ဒေါက်တာသန်းထွန်းက ဂျုပ်ကနေ အမေရိက်ကို ပြောင်းသွားလို့
ဘဲ့။ ဆရာအိန္ဒိုကို ကျွန်တော်က ၁၉၆၄ ခုနှစ်လောက်ကစြီး သိကျေမးခဲ့ပါ
တယ်၊ ခင်မင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်မှာက ဒေါက်တာသန်းထွန်းရဲ့
အသစ် သူတေသနစာတမ်းတွေရထားလေတော့ ကျွန်တော်က သူထက်
စုံအောင်ရေးနိုင်မှာပါ။ လွန်မှသိရလို့ ဘာမှသိပ်မပြောလိုက်ပါ။ ဘာပဲဖြစ်ဖြစ်
ခဲ့ဘော်ကြီး ကိုအေးမြင့်အတွက် ကျွန်တော်ပဲ အစအဆုံး စီစဉ်ပေးလိုက်တာ

ပါ။ ဒေါက်တာသန်းထွန်းရဲ့ စာအုပ်လည်း ၁၀ တွဲတောင် ထုတ်ရပါတယ်။ ဝမ်းသာပါတယ်။ ကိုအေးမြင့်စာအုပ်က ၁၉၉၃ ခုနှစ်ကျေမှု ထွက်ပါတယ်။ အရှပ်ပေါင်းတစ်ထောင်လောက်၊ စာမျက်နှာ ၂၀၀ ကျော်ပါရှိပါတယ်။ ကိုအေးမြင့်က ကျွန်ုတ်လိုချင်သလောက် ပေးပါတယ်။ ကျွန်ုတ်က နှစ်အုပ်ပဲ လက်ထဲထားပါတယ်။ သူငယ်ချင်း တင်မိုး ထောင်ကထွက်လာ တော့ အမြတ်တနိုးလက်ဆောင်အဖြစ် တစ်အုပ်ပေးလိုက်ပါတယ်။

နိုင်ငံခြားသား သူတေသာ်တရှုံးက မြန်မာရှိုးရာ ကန်တ်အလှဆင် ပန်းချို့ သမိုင်းသိချင်တယ်ဆိုရင် ကျွန်ုတ်က ကိုအေးမြင့်စာအုပ်ကို ထုတ်ပြုတော့ လက်ဖျားခါရတယ်။ တရှုံးက ကူးယူတယ်။ ကိုအေးမြင့်နဲ့တွေ့ချင်တယ်ဆို ရင် ကျွန်ုတ်က မြန်မာပြည်ကိုသွားပါ။ ရောက်ရင် မစွဲလေးနားက အမရပူရ ကို သွားပါ။ အမရပူရမှာ ကိုအေးမြင့်ကို မသိသူမရှိဘူးလို့ ညွှန်ပါတယ်။

မြန်မာပြည်က လာတဲ့စာနယ်ဇုံးတရှုံးမှာ ကိုအေးမြင့်ရဲ့လက်ရာတွေ ရော၊ သူတေသနဆောင်းပါးတွေပါ တွေ့နေရလို့ ဝမ်းသာပါတယ်။ ဒီဇေတ်၊ ဒီဇန်နဝါရီ ကိုအေးမြင့်လောက် မြန်မာမှုအနုပညာ၊ ကန်တ်ပန်း အလှဆင်ပညာ ကို သိရှိယဉ်လို့ မရှိပါဘူး။ သူ့စာအုပ်ကို မြန်မာပြည်က ထုတ်ခွင့်မရလိုက် တာ ရင်နာမိပါတယ်။ အင်းဝစာအုပ်တိုက်က ပြန်ထုတ်တယ်ဆိုလို့ ဝမ်းသာ ရုတ်။ ပြန်ထုတ်တဲ့အချိန်မှာ ဒေါက်တာသန်းထွန်းရှိသေးတယ်။ ကျွန်ုတ်သာ မြန်မာပြည်မှာရှိရင် ကိုအေးမြင့်ရေ့ ဒေါက်တာသန်းထွန်းကို မေတ္တာ ရပ်ပါ။ ဆရာအိန္ဒံ၊ အမှာစာလည်း မဖြုတ်နဲ့ပေါ့။ တစ်မျိုးစီ ဖတ်ရတာလေ့ လို့ ပြောဆိုတိုက်တွန်းမှာပါ။

ကိုအေးမြင့်၊ အစ်ကိုကြီးအေးမြင့် သက်တော်ရာကျော် ရည်ပါစေလို့ ကျွန်ုတ် အဝေးက လိုက်လိုက်လဲလဲ ဆုတောင်းလိုက်ပါတယ် ငွေးဖျား။

(မြတ်ချက်။ ။ ခုစာမျက် နီးမာမှာ ၂၀၁၀ က ဖော်ပြခဲ့တာပါ။ ၂၀၁၇ သူ မကွယ်လွန်မီ တစ်ပုဒ်ရေးတာ သူဖတ်မသွားရရှာဘူး။ ဒါက လွန်ခဲ့တဲ့ နှစ်က ရေးတာကို အမှတ်တရ ပြန်လည်ဖော်ပြတာဖြစ်ပါတယ်)



သူငယ်ချင်း ဓမ္မဝင်သာနီး

‘သူငယ်ချင်း’ ဆိတဲ့ခေါင်းစဉ်နဲ့ စဉ်းစားလိုက်ရင် တက္ကသိုလ်သူငယ် ခုံးတွေပဲ ပေါ်လာပါတယ်။ အလယ်တန်းနဲ့ အထက်တန်းတုန်းက သူ ငါးချင်းတွေဟာ တက္ကသိုလ်ကို အတူပါမလာရင် သူငယ်ချင်းစာရင်းက ပြုတ်ကျွန်းနေရစ်ပါတယ်။ တက္ကသိုလ်ရောက်မှ ဝါသနာနဲ့ ဓလေ့စရိက် ဆွဲကလည်း တည်တုံ့ဖြိုးလာတော့တာကိုး။ ဒီတော့မှုလည်း ကိုယ်နဲ့ ဝါသနာတူ၊ ဓလေ့စရိက်တွေတဲ့ ကျောင်းသားတွေနဲ့ အချင်းချင်းတဲ့ဖြစ်တော့ အား ဖြစ်ပါတယ်။ နောက်တစ်ချက်က ယုံကြည်ချက်ကလည်း တူညီနီးစပ် ပိုးပိုး၊ လောကအမြင်၊ နိုင်ငံရေး၊ ဘာသာရေးစား ယုံကြည်ချက်တွေပေါ့။

မန်းတက္ကသိုလ်ကို ကျွန်းတော်က ၁၉၅၆ ခုနှစ်မှာ ရောက်သွားပါတယ်။ အောင်မိုးသူ၊ ကြည်အောင်၊ ကသာဝင်းကြွယ်တို့နဲ့ အတူတူ ရောက်လာကြ အားပါ။ ကိုသာနီးတို့က ၁၉၅၁ လောက်က တက္ကသိုလ်ရောက်နှင့် နောက်တို့ဘာကျောင်းတစ်လပိတ်ရေး အရေးတော်ပုံ အား ကျောင်းထုတ်ထောင်ချုပ်ရလို့ ၁၉၅၆ ခုနှစ်ကျွမ်း ကျောင်းပြန်ဝင်ခွင့်ရ အတဲ့။ မောင်သိန်းနိုင်(ဂုဏ်ထူး)နဲ့ တင်မိုးတို့က ၁၉၅၇ ခုနှစ်ကျွမ်းတော့မှ ပြန်မာစာရှိထူးကိုယ်စိနဲ့ ရောက်လာခဲ့ကြပါတယ်။ ခုပြားတဲ့ ကျောင်း

သားစာရင်းထက် စာပေဝါသနာရင် ကျောင်းသားတွေက ပိုများပြီး မြှင့်ဆိုင် ပါတယ်။ ဒါကြောင့်လည်း မန်းတဗ္ဗာသို့လ်စာပေလူပ်ရှားမှုမှာ ၁၉၅၆-၁၉၆၆ ခုနှစ် ၁၀ နှစ်တာကာလလောက်ဟာ စဉ်ကားမြှင့်ဆိုင်မှု အရှုံးဖို့ ဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။

အဲဒီ ၁၀ နှစ်ကာလတစ်ခုအတွင်း မန်းတဗ္ဗာသို့လ်မှာ (၁) မန္တလေး သီးမြားတဗ္ဗာသို့လ်အကြိုပွဲတော်၊ (၂) မန်းရာပြည့်ပွဲတော်၊ (၃) တဗ္ဗာသို့လ် ကောလိပ်ကျောင်းပေါင်းစုအားကစားနှင့် ယဉ်ကျေးမှုပွဲတော်တွေနဲ့လည်း ပေါင်းဆုံးမြှင့်ခဲ့ကြပါတယ်။ တဗ္ဗာသို့လ်နဲ့ ကောလိပ်ကျောင်းပေါင်းစုဆိုတာက ရန်ကုန်၊ မန္တလေး၊ မော်လမြှင့်တို့ပဲဖြစ်ပါတယ်။ ဒီပွဲတော်တွေမှာ တဗ္ဗာသို့လ် ကောလိပ်ကျောင်းသားတွေရဲ့ စာပေယဉ်ကျေးမှု အနုပညာရပ်များနဲ့ အားကစားဆိုင်ရာ လူပ်ရှားမှုတွေဟာ တက်ကြမြှင့်ဆိုင်မှုရှိပြီး မိတ်ဆွဲ ဖြစ်ရေး ပေါင်းသင်းဆက်ဆံရေးမှာလည်း အထူးတိုးတက်ခဲ့ပါတယ်။ တကာသများလုပ်ရှားမှု ဒီရေးမြှင့်သစ်ပါပဲ။

‘သမဂ္ဂတည်တဲ့ချင်၊ ယဉ်ကျေးမှုထိန်းသိမ်းအစဉ်’

မိတ်ဆွဲဖြစ်ရေးလည်း တို့အကိုပင်

ဌ်မ်းချမ်းရေးတော့ အချမ်းဆုံးပင်’ ဆိုတဲ့ သီချင်းလေးတစ်ပုဒ်ကို တူညီ သီဆိုခဲ့ကြတာလည်း သတိရပါတယ်။ အဲဒီကာလမှာ မန်းတဗ္ဗာသို့လ်က ကျောင်းသားခေါင်းဆောင်တွေကတော့ မုံရွာတင်ရွှေတို့၊ ကိုသာနီးတို့ ဖြစ်ကြပါတယ်။ အဲဒီ ၁၀ နှစ်လောက်အတွင်းမှာ သူတို့ပဲ ဦးဆောင်သွားကြပါတယ်။ ၁၉၅၇ ခုနှစ် သမဂ္ဂရွေးကောက်ပွဲကိုတော့ မှတ်မှတ်ရရှုဖြစ်မိပါတယ်။ ဥက္ကဋ္ဌက ကိုသာလှု(မြင်းခြား)၊ အတွင်းရေးမျှူးက ကိုသာနီး၊ ခုတိယ ဥက္ကဋ္ဌ(ပြန်ကြားရေး)က ကိုစိန်မြင့် (မောင်မိုးသူ့)၊ ခုတိယဥက္ကဋ္ဌ(ဘဏ္ဍာရေး)က ကိုစိန်မောင်ဝင်း(ကသာဝင်းကြယ်)၊ ပြန်ကြားရေးမှာ အတွင်းရေး မျှူးက ကိုဝင်းဖေ (မောင်စွဲမ်းရည်)၊ ဘဏ္ဍာရေးမှာ ကိုဝင်းဘို့ (မုံရွာ)၊ အမျို့သမီးတာဝန်ခံက မေဝင်းကြည် (ကောလင်း) တို့ဖြစ်ပါတယ်။ တစ်ရို့ တည်းမှာ မေဝင်းသိန်းနိုင်နဲ့ မောင်ဘဂျမ်း(တင်းရိုး)တို့ရဲ့ ဦးဆောင်မှုပဲကြောင့် ကလောင်ရှင်အသင်းရဲ့ လူပ်ရှားမှုတွေကလည်း အထူးတိုးတက် မြှင့်ဆိုင်ခဲ့ပါတယ်။ အထက်ပမာနိုင်စာရေးဆရာအသင်းကြီးနဲ့လည်း ဆက်သော

မြတ်လျပ်ရှားမူတွေ တိုးတက်လာခဲ့ပါတယ်။

မန်းတ္ထာသိုလ်ကလောင်ရှင်အသင်းက ၁၉၅၈ ခုနှစ်မှာ တင်မိုးရဲ့ အောင်အိမ် ကဗျာစာအုပ် စထုတ်တော့ စာပေမီမာန်ဆုရွှေပါတယ်။ ထင်ရှား လဲ ကဗျာစာရာကြီးတွေကို ကျော်ဖြတ်ပြီး တ္ထာသိုလ်ကျောင်းသားတစ် သာက်အဖြစ်နဲ့ ဆုရတာဖြစ်လို့ လျပ်လျပ်ရှားရှားဖြစ်ခဲ့ပါတယ်။ နောက်နှစ် ဘုမ္မာလည်း တင်မိုးပြီးတော့၊ ကြည်အောင်၊ မောင်စွမ်းရည်၊ ကိုလေး (အင်းဝ ငါထံရည်)၊ ဘုတလင်ချစ်လေးတို့အပြင် ကလေးကဗျာဆုဘက်ကလည်း အောင်သန်းငြေး၊ မောင်မျိုးမြင့် စတဲ့ကျောင်းသားတွေပါ ဆက်ပြီး စာပေဆုတွေ ခုံလို့ စာပေလောကတစ်ခုလုံးပါ လျပ်လျပ်ရှားရှားဖြစ်ခဲ့ပါတယ်။

ကိုသာနိုးနဲ့ တင်မိုးတို့က လူထုဂျာနယ်မှာ ကလောင်သွေးလာခဲ့ကြ တာက အတူတူလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ကိုသာနိုးက ၁၉၅၀ ပြည့်နှစ် ငါထုဂျာနယ် စာပေပြိုင်ပွဲဆောင်းပါးကလ္လာမှာ ပါဝင်ယူဉ်ပြိုင်တော့ ဒုတိယ ဆုရွှေပါတယ်။ ဆောင်းပါးခေါင်းစီးက ‘အနိုးရကျောင်းများတွင် မတိက်စိတ်အောင် သင့်ကြားပို့ချုသင့်ကြောင်း’ တဲ့။ ကိုသာနိုးက ၁၀ တန်း ကျောင်းသားပါ။ ထမရသူက တ္ထာသိုလ်ကျောင်းသားကြီးတစ်ဦးပါ။ နောက်တစ်နှစ် ၁၀ ဘန်း အောင်တော့ ကိုသာနိုးက လူထုသတင်းစာမှာ ညာအယ်ဒီတာဝင်လုပ် သတဲ့။ လူထုဒေါ်အမာအတွက် ရေဒီယိုတွေက နိုင်ငံခြားသတင်းတွေ လိုက် သားရတယ်။ နိုင်ငံခြားသတင်းတွေကိုလည်း ဘာသာပြန်ပေးရပါတယ်။ ဆန်းထွန်း(မန်းတ္ထာသိုလ်) ကလည်း လူထုမှာ အယ်ဒီတာလုပ်ဆောကာလ ဖြစ်ပါတယ်။ ကိုသာနိုးက မောင်သိဂါး ကလောင်အမည်နဲ့ ကဗျာတွေ၊ စာတွေရေးနေ့ချိန်မှာ တင်မိုးက ကိုရင်လေးဘဝနဲ့ မန္တာလေးမှာနေရင်း ဘန်းမြန်းမြင့်နယ် ကလောင်အမည်နဲ့ ကဗျာတွေအများကြီး ရေ့ခဲ့ပါတယ်။ အော်ကာလမှာ လူထုအယ်ဒီတာက သူရ(ရှုမ်းပြည်)တဲ့။

တ္ထာသိုလ်ရောက်ကြတော့ နိုးတို့၊ မိုးတို့ ဆုံးမိုံးကြပြီး မောင်သိဂါးက အောင်သာနိုးဖြစ်လာပြီး ကန်မြန်နှင်းမြင့်နယ်က တင်မိုးဖြစ်လာခဲ့ပါတယ်။ တင်မိုးနဲ့တွေ့အခါ ကြည်လင်လည်း ကြည်အောင်ဖြစ်လာပြီး မောင်ဝင်းမောင်ခြားလည်း မောင်စွမ်းရည်ဖြစ်လာခဲ့ပါတယ်။

တင်မိုးက အကိုလိပ်စာဖတ်ရာမှာရော၊ ရေးရာမှာရော အလွန်အားနည်း

ပါတယ်။ ဒါပေမဲ့ အက်လိပ်က မြန်မာလို့ မြန်မာက အက်လိပ်လို့ ဘာသာ ပြန်ဆိုဖို့ကိုတော့ သူများကို အမြတိက်တွန်းပါတယ်။ အထူးသဖြင့် ကိုသာ နှီးကိုပဲ တိုက်တွန်းတာပါ။ တခြားလည်း မရှိပါဘူး။ ကျွန်တော်တို့ တဲ့လျှော်လဲ ရောက်စနစ်မှာပဲ မြန်မာစာဌာနက ဆရာတိုးမောင်မောင်တင်က သူ့ တပည့် မောင်သာနှီးအကြောင်းကို ဆောင်းပါးရေးပါတယ်။ မောင်သာနှီးဟာ သိပါ မင်းနဲ့အတွေ့ ပါတော်မှုတဲ့ တိုင်တားမင်းကြီးရဲ့ မြေးဖြစ်ကြောင်း၊ ကျောက် ဆောက်ဖြူးစားမျိုးဖြစ်လို့ သူ့နာမည်မှာ ကျောက်ဆောက်သာနှီးဖြစ်ကြောင်း၊ တဲ့လျှော်ကျောင်းသားအဖြစ် တရားဝင်မှတ်ပုံတင်နာမည်မှာ ကျောက် ဆောက်သာနှီးဖြစ်ကြောင်း၊ သူဟာ ပါ့မြို့နဲ့ အက်လိပ်စာထူးချွန်ကြောင်း စသည်ဖြင့် ရေးပါတယ်။ နိုင်ငံရေးနဲ့ ဆောင်ကျော်းတဲ့ တပည့် ကျောင်းသား အကြောင်းကို ဆရာကိုယ်တိုင်က ရေးတာပါ။ ဒီလို့ရေးရဲ့ဖို့ မလွယ်ပါ။ ဆရာတိုးမောင်မောင်တင်က မစွဲလေးအတိဖြစ်တဲ့အပြင် သူကိုယ်တိုင်က လည်း မှားမျိုးမတ်မျိုးတွေထဲကဖြစ်ပါတယ်။ စာတော်တဲ့ ကျောင်းသားတွေ ကိုလည်း အားပေးတတ်ပါတယ်။ တင်မိုးတို့၊ မောင်သိန်းနိုင်တို့ကို သူ အိမ်ပေါ်ခေါ်တင်ထားပြီး ကျောင်းစရိတ်ရအောင် ကျူးရှင်ဆရာလုပ်ပို့ အလွတ်ပညာသင်ကျောင်းကြီးတွေနဲ့ ဆက်သွယ်ပေးခဲ့ပါတယ်။

ကိုသာနှီးဟာ တဲ့လျှော်နှစ်ပတ်လည်မဂ္ဂဇင်းတွေမှာလည်း အက်လိပ် စာကဏ္ဍ စာတည်း၊ မြန်မာစာကဏ္ဍစာတည်းအဖြစ် ဆောင်ရွက်ရပါတယ်။ ကိုသာနှီးက ကျောင်းသားသမဂ္ဂဘာက်မှာ အလုပ်များလို့ ကလောင်ရှင် အသင်းဘက်မှာ သူကိုယ်တိုင်မပါနိုင်ပေမဲ့ ကျွန်တော်တို့နဲ့အမြတ်ပွဲပြီး အကူ အညီပေးလေ့ရှိပါတယ်။ တဲ့လျှော်မှာ အားလပ်ချိန်ရရင် အတူသွား အတူလာ အတူသီချင်းဆိုကြပါတယ်။ စစ်ကိုင်းတောင်ကို လပြည့်ညွှေ့တိုင်း အတူတက်ကြပါတယ်။ ကိုသာနှီးက ခရီးသွားတာလည်း ဝါသနာပါတယ်။

တဲ့လျှော်မှာတော့ ကျွန်တော်တို့အားလုံး ဝင်လိုက်ထွက်လိုက်ပါပဲ။ အပြင်မှာတော့ ကျူးရှင်ပေးကြပါတယ်။ တင်မိုးတို့၊ မောင်သိန်းနိုင်တို့က မြန်မာစာပြီး ကိုသာနှီးက အက်လိပ်စာပြုပါတယ်။ တင်မိုးက သူငယ်ချင်း တွေ တစ်အိမ်တည်းအတူနေဖို့ ကြီးစားပါတယ်။ သူက သူ့အိပ်ရာ ကိုယ့် အိပ်ရာ၊ သူ့အဝတ် ကိုယ့်အဝတ်၊ သူ့ဆေးလိပ် ကိုယ့်ဆေးလိပ် မခဲ့ခြားဘဲ

အောတ်သူမျိုးပါ။ ကိုသာနိုးက ကျွန်တော်လိုပဲ သူများနဲ့ အဲသလို ရောရော အနှစ် အပိုတာ နေတာ မလုပ်တတ်ပါ။ ဒါကြောင့် ကိုသာနိုးနဲ့ တင်မိုးတို့ ဆံအိမ်တည်း အတူမနေဖြစ်ခဲ့ကြပါ။ ဒါပေမဲ့ နေ့တိုင်းမဟုတ်တောင် ဆံပတ်တစ်ခါတော့ ဈေးချီတော်အနောက်ဘက် အပြင်တန်းက ကိုသန်း အဲခဲ့ရဲ့ စန်းသော်တာစာအပ်ဆိုင်မှာ ဆုံးလေ့ရှုပါတယ်။ အဲဒီကမှ မွှေ့ရာ ဆံးကြားက စိန်လိုင်ကဖော်မှာ ပန်းချီ၊ ဂိုတာ၊ သူငယ်ချင်းတွေပါ ဆုံးကြပါ တယ်။

မန္တလေး ကျော်လည်နေကြစဉ်မှာပဲ မောင်စွမ်းရည် နဲ့ အနိန်င့်အပြာကဗျာစာအပ်ကို တင်မိုးနဲ့ ကိုညီကြီးတို့ရဲ့ သပြေစာအပ် အောက်က ထုတ်ပါတယ်။ တင်မိုးက ကိုသာနိုးကို ကဗျာအားလုံး ဘာသာပြန် အိုးပါတယ်။ ကြည်အောင်ကတော့ ကိုသာနိုးကို အိမာနိုက်ယမ်းရဲ့ ရှာသာ အဲယက်ကို ဘာသာပြန်နိုင်းပါတယ်။ ကိုသာနိုး ဖတ်နေတဲ့ ဖိုရာနှင့်ရွှေရာ ရုပ္ပါနာအပ်ကလေးကိုလည်း တင်မိုးက ကိုယ်တိုင်မဖတ်ဖူးသေးဘဲ ကိုသာနိုး အဲ ဘာသာပြန်ပေးဖို့ ပူဆာပါသေးတယ်။ တင်မိုး ရန်ကုန်ဆင်း ကျော်ပြရင်း အဲမြေထောင်ကျသွားတော့ ဒီစာအပ်ကလေး ဘာသာပြန်ဖြစ်အောင် မလုပ် သောက်နိုင်ခဲ့ပါဘူး။

အောက်များမကြာခင်မှာပဲ တင်မိုး၊ မောင်သိန်းနိုင်၊ ပန်းချီ ဘင်းဖော်၊ စန္တရားသိန်းမောင်၊ မောင်မိုးသူ စတဲ့ မန္တလေး လွှေငယ်အနုပညာ အသိုင်းအပိုင်းတစ်ခုလုံးလိုလို ရန်ကုန် ဈွေသွားခဲ့ကြပါတယ်။ အောက်ဆုံး သာ့ မောင်စွမ်းရည်လည်း ပါသွားပါလေရော့။ ဦးလေးလူထုံးလှက ဗထုံး သွင်းက လေ့ကျင့်ထားတာလေးတွေဟာ မကြာခင် ရန်ကုန်အောင်ဆန်းကွင်း အောက်သွားကြတာ ဓမ္မတာပါပဲလေလို့ ပြောလိုက်ရှာပါတယ်။ အားလုံး ဘုံးလို့ ရန်ကုန်ရောက်သွားပြီးအောက် ပထမတော့ ကိုသာနိုးနေတဲ့ တိုက်ခေါ်နဲ့ နဲ့တဲ့နေရာကို သွားကြပါတယ်။ ဒဲတို့၊ စာပေလောကတို့ရှုတဲ့လမ်းပေါ်က သာက်ဖက်ရည်ဆိုင်မှာ စကြတာပေါ့။ အောက်တော့ တင်မိုးရဲ့ အလုပ်ငြာနှင့်တဲ့ ဘီဒီစိတ်ကောလိပ်ဟောင်းအန်း သံတဲ့လက်ဖက်ရည်ဆိုင်ကို ဈွေကြပါ တယ်။

သံတဲ့လက်ဖက်ရည်ဆိုင်က အခြေခံပညာရေးဌာန၊ ပညာရေး သုတေ

သနုပ္ပါနိုင်နှင့်တယ်။ အဲဒီမှာ ရနိကုန် တကေသ၊ ဗကာသ ရဲဘော်ကြီးများဖြစ်ကြတဲ့ ကိုဘကောင်းတို့၊ ကိုအောင်းတို့ ရှိကြတယ်။ သူတို့ရှိရာမှာ အသုံးလုံး (စာမတတ်သူပပ္ပါယ်ရေး လူပ်ရှားမှု)မှာ ပါဝင်ခဲ့ကြတဲ့ တွေ့သိလ်ကျော်းသားတွေဟာ လူစုမခွဲနိုင်သေးဘဲ စုစ စုစလုပ်နေကြရာက မောင်သာနှီး၊ တင်မိုး၊ မောင်စွမ်းရည်တို့ ရှိရာကို ဈေးလာခဲ့ကြပြန်ပါတယ်။ တချိုက ကိုသာနှီးရဲ့အကိုလိပ်စာသင်တန်းကို တက်ရင်း ကိုသာနှီးနဲ့ပါ ရင်းနှီးခင်မင်သွားကြရာက ကိုသာနှီးနဲ့ အပျော်ခရီးသွားကြတာတွေ လုပ်ကြပါတယ်။ တင်မိုးနဲ့ မောင်စွမ်းရည်တို့က တောင်င့်ဆောင်ကို အလုပ်ငွာနပြောင်းကြတော့ တောင်င့်ဆောင်၊ တောင်ပိန္တပင်အောက်က လက်ဖက်ရည်ဆိုင်ကို စာပေ ထိုင်းဈေးလာခဲ့ကြတာဟာ ရှစ်လေးလုံးအပြီးလောက်မှာ လူစုကဲ့သွားကြပါတယ်။

ခါတိုင်းတော့ နိုင်ငံရေးအခြေအနေ လူပ်စန္ဒဖြစ်လိုက်တိုင်း ကိုသာမီး
တစ်ယောက်အဆွဲခံရမြှုဖြစ်ပေမဲ့ ဒီတစ်ခါတော့ မောင်မိုးသူ၊ မောင်သိန်းနှင့်
နဲ့ ဘယ်တုန်းကမှ အဖမ်းခံရမယ်လို့ ထင်မထားတဲ့ တင်မိုးပါ အဖမ်းခံလိုက်
ရပါတယ်။ တင်မိုး ထောင်ကထွက်တော့ ဘယ်လ်ဂျိယံကသမီးက နောက်
ထပ် အဖမ်းခံရအောင် သူ့ဆီကိုခေါ်ယူတယ်။ ဘယ်လ်ဂျိယံမှာ စကားပြော
ဖက်၊ ဆေးလိပ်ဖွားဖက်မရှိလို့ မပျော်ဘူး။ အမေရိကကို ကူးပြီး မန်းစာရွက်
သူငယ်ချုင်းဆရာ ဦးစောထွန်းဆီကို အရောက်ကူးသွားတယ်။ အဲဒီကမ္မ
သူသမီးငယ်ရှိရာ လေ့စ်အိန်ဂျလိစ်ကို အခြေချုပြီးနောက် သူ၊ အလုပ်ကို
စတော့တာပါပဲ။ ပထမအဆင့် မောင်စွမ်းရည်ကို နယ်သာလန်ကတစ်ဆင့်
အမေရိကကိုခေါ်ယူတယ်။ ဆက်လက်ပြီး ကိုသာမီးကို အိုင်အိုဝါ တဲ့
က စာရေးသားမှုအစီအစဉ်ကို မောင်စွမ်းရည်တို့၊ ပန်းချိုင်းဖေတို့ လာသလို
လာရအောင် မိတ်ပါလို့ မောင်စွမ်းရည်ကို တိုက်တွန်းတယ်။ ဒီလိုနဲ့
ကိုသာမီးလည်း ထင်းရူးပင်ရိပ်ကို ခဏေဝင်စိုလာရပါတယ်။ နောက်မကြာခင်
ကိုရိုပိယားကို မိတ်ခေါ်ပြီး မိုးမပင်ရိပ်မှာ ဆုံးဖို့ကြီးစားခဲ့ကြတဲ့အခါ ကိုသာမီး
ပဲ သွေ့ဇ္ဈာန်း နယ်သာမီးနဲ့ ရောက်သွားခဲ့ပါတယ်။ ကျွန်ုတော်ပါ မိတ်ပေမဲ့
မသွားဖြစ်ခဲ့ပါ။

မြန်မာပြည်မှာ စစ်အစိုးရက နောက်တစ်လျှမ်းဆုတ်ပြီးနောက် အရပ်

-- အနီးပြုစိလာတော့ ကျွန်တော်တို့ ပြည်ပရောက်စာရေးဆရာတွေ ပြည်
ဆာဌံပြန်ခွင့်ရလာပါတယ်။ တင်မိုးကတော့ အရိုးပြာအိုးပဲ ပြန်သွားနိုင်ခဲ့
ခုံပါတယ်။ ကျွန်တော်ကတော့ ရန်ကုန်၊ မွှေ့လေးသာမက မွေးကတို့
အဲပါ အရောက်သွားခဲ့ပါတယ်။ သူငယ်ချင်းတွေနဲ့ တွေ့ဆုံးတွေ့လည်း
သပ်ခဲ့ရပါတယ်။ သူငယ်ချင်းကြီး ကိုသာမိုးကတော့ ကိုယ်တစ်ခြမ်း လေဖျော်း
လုံးတဲ့။ လမ်းမလျောက်နိုင်ရှာတော့ပါဘူး။ သူနဲ့ တင်မိုးက ကျွန်တော်တို့
ဆက် အသက်သုံးလေးနှစ်ကြီးပါတယ်။ သူဆီကိုသွားပြီး နှုတ်ဆက်တော့
ငါးခြားချက်နှစ်ချက် ကြော့ခဲ့ရပါတယ်။ (c) အချက်က သူကို သူများက
အဲးဖက်တာမကြိုက်ဘူး။ သူက မီးပုတိက်ထားတဲ့ အကျိုးကို အမြှုဝတ်လေ့ရှိ
လုံးလားမသိဘူး။ ဒါပေမဲ့ ဒီတစ်ခေါက် စာတ်ပုဂ္ဂိုက်တော့ သူငယ်ချင်း
နှစ်ယောက် လည်ပင်းဖက်ပြီးတွဲရှိက်ခဲ့ရပါတယ်။ (j) အချက်ကတော့
ကျွန်တော်က သူဟာ ကိုယ့်ထက်ကြီးသူမို့ ဦးချက်နှင့်ခဲ့ပါတယ်။ သူက
ပဲ့တည်တည်ဆုတွေပေးနေလို့ ကျွန်တော်မှာ ဇြမ်ဝပ်နော့ခဲ့ရပါတယ်။ ကျွန်
ဆာဌံပြန်တော့ သူ.ရဲ့ 'ထင်းရှူးပင်' နဲ့ မီးမခပင်'ကို လက်ဆောင်ပေးလိုက်ပါ
ဘယ်။ ဒီသာသာပြန်တွေက သူ့သူငယ်ချင်းတွေအတွက် ပါရမိဖြည့်ဖို့
ဆီကလုပ်နေရာက သူတဲ့ပည့်တွေနဲ့ ကဗျာလူငယ်တွေအတွက်ပါ အကျိုးရှိ
နဲ့သိလို့ ဆက်လက်လုပ်ပေးနေတာ ဖြစ်ပုံရပါတယ်။

နောက်တစ်ခု သူရဲ့စွမ်းဆောင်ချက်ကတော့ ဘာသာသိပုံ၊ ဘာသာ
ဆကားလေ့လာမှုပါပဲ။ ဒီနေရာမှာ စပ်မိလို့မပြောရရင် ဖြန်မာပြည်မှာ စာရေး
ဆရာတွေ ထောင်ကျေတိုင်း တိုင်းပြည်အတွက်၊ စာပေလောကအတွက် အများ
ကြီးအကျိုးရှိခဲ့တယ်လို့ဆိုချင်ပါတယ်။ 'ထောင်ကျေတာ ကောင်းတယ်'လို့
ဆိုလိုခြင်းတော့ မဟုတ်ပါ။ စာရေးဆရာတွေဟာ 'အခွင့်အရေးယဉ်တတ်ပုံ'
နဲ့ 'အချိန်အသုံးချကတတ်ပုံ' ကို ချိုးကျူးချင်တာပါ။ ဦးလေး လူထူးလှု၊
ဆရာပန်းမော်တင်အောင်၊ ဆရာမြှုသန်းတင့် စတဲ့ စာရေးဆရာတွေဟာ
ဆောင်ထဲကနေ စာပေရတာနာထုပ်တွေ ပိုက်ပျော်လာနိုင်ခဲ့ကြလိုပါ။ ကိုသာမိုး
ကတော့ ပထမအဆင့် ရုရှားဘာသာစကားကို လေ့လာပါတယ်။ နောက်
တော့ စပ်မိစပ်ရာ ရုရှာမန်၊ ပြင်သစ် စသည်တို့ကို စုံစမ်းလေ့လာပါတယ်။
တိုင်းရင်းသားဘာသာစကားတွေကိုလည်း စူးစမ်းရင်းက ဘာသာစကား

ဆိုင်ရာ ဆောင်းပါးတွေနဲ့ ဘာသာသိပ္ပါးဆိုင်ရာဆောင်းပါးတွေကို အများကြီး ရေးနိုင်ခဲ့ပါတယ်။ ဘာသာသိပ္ပါးလေ့လာမှုအများကြီး နောက်ကျန်ရစ်ခဲ့တဲ့ ကာလမှာ ကိုသာနိုးက ထူးထူးမြားမြားနဲ့ ဘာသာသိပ္ပါးဆောင်းပါးတွေရေးရင်း မြန်မာစာပေလောက်ကို အထူး အကျိုးပြုနေတယ်လို့ ယူဆပါတယ်။ မြန်မာ ဘာသာစကား လေ့လာမှုကို သူငယ်ချင်းက လမ်းဖွင့်ပေးလာနိုင်ခဲ့တာ ဂုဏ် ယဉ်လျက်ပါ။ ခုအခါ ကျန်းမာရေးမကောင်းပေမဲ့ သူစာအပ်တွေ ဆက်လက် ထွက်နေတာ ဝမ်းသာရပါတယ်။ သူဇီးနဲ့ သူတူမတွေက ကူညီရေးပေးနေပုံ ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူများတကာ လုပ်နိုင်ခဲ့တဲ့ စာပေလောက တာဝန်တွေကို ထမ်းဆောင်နေတဲ့ ကျန်တော်တို့သူငယ်ချင်းအတွက် ကျန်တော်တို့ ဂုဏ်ယဉ်မဆုံးပါ။ မြန်မာစာပေလောကရဲ့ အမိကလိုအပ်ချက်တွေကို ပါရမိဖြည့်ပေး နေတာလို့ ယုံကြည်ပါတယ်။ သူငယ်ချင်း မောင်သာနိုး ကျန်းကျန်းမာမာနဲ့ အသက်ရာကျော်ရှည်ပါစေ။

သူငယ်ချင်း
မောင်စွမ်းရည်

၂၀၁၈၊ စက်တင်ဘာ ၁



တစ်သက်တာစာပေဆုရှင်
သူငယ်ချုပ်းမောင်သာနီး

ကျွန်တော်အဖို့ သူငယ်ချင်း မောင်သာနီးအကြောင်း ဆောင်းပါးတွေ
ရှုတာ ဘယ်နဲ့ခါရှိမှုန်းတောင် မသိတော့ဘူး။ တစ်ကြိမ်က ရေးရင်းနဲ့
ကော်လွန်သွားလိုက်တာ စာမျက်နှာလေးဆယ်နံးပါးရှိသွားလို့ မနည်းအရှိန်
ဗော်ပြီး ‘မဒမိန္ဒား’ ဆိုကိုပဲ ပို့လိုက်ရပါတယ်။

ဟိုအဝေးကြီးက အမေရိကမှာ ရောက်နေတဲ့ မောင်စွမ်းရည်ဟာ
ဆင်သာနိုးနဲ့ အရှင်းနှီးဆုံး သူငယ်ချင်းတစ်ဦးပါလို့ အများသိကြတဲ့
အကျက် ဝမ်းသာရတယ်။ မန်းတက္ကသိုလ်သမဂ္ဂမှာ လုပ်ဖော်ကိုင်ဖက်၊
အော်ရာက်သူငယ်ချင်းဆိုလို့ လေးဦးပဲ ကျော်ရှုပါတော့တယ်။ မုခ္ခာ
ထင်ချွာ တင်မိုး၊ မောင်ပါက်စည်တို့ ဆုံးကုန်ကြပြီ၊ မောင်သာနိုး၊ မောင်မိုးသူ၊
ဆင်သိန်းနိုင်၊ မောင်စွမ်းရည်တို့ ကျော်တယ်။ မောင်သိန်းနိုင်နဲ့ မောင်မိုးသူ
တဲ့ ဒေါ် စာမျက်တောင်းကြပါဦးပေါ့။

‘ထွေးတာ’က မန်းတက္ကသိုလ်စာပေသမားတွေဟာ လူထုတိက်ထွက်အောင်ညီးဖြစ်ကပြီး သူတို့အားလုံးဟာ တက္ကသိုလ်သမဂ္ဂနဲ့ကလောင်ရှင်သင်း၊ တက္ကသိုလ်မဂ္ဂဇင်းကော်မတီတွေမှာ အမှုဆောင်တွေချည်းဆိုတာဖြင့်၊ တစ်ခုတော့ ရှိရှိ၏၊ မန္တလေးမှာက လူထုသတင်းစာ၊ လူထုရှာနယ်ပဲ

စာရေးစရာ စာနယ်ဇင်းရယ်လို့ရှိတော့ အားလုံးလှထုတိုက်တွေကျချည်းပဲ ဆိုတာ 'မထူးခြားချက်' တစ်ခုလည်းဖြစ်နေပါတယ်။ စာပေသမားဟာ စာပို့ ဖတ်တယ်။ စာပို့သိတယ်။ ဒါကြောင့် နိုင်ငံရေးလည်းပို့သိပြီး သမဂ္ဂများ ပါဝင်ဆောင်ရွက်ကြပါတယ်။ သမဂ္ဂဆိုတာ ကိုယ်ပါချင်တိုင်း ပါလို့လည်း မရပါဘူး။ အဖွဲ့အစည်းတစ်ခုကိုဝင်ပြီး ကျောင်းသားထဲရဲ့ အခြေးခံရမှာ သမဂ္ဂမှာ ပါဝင်ဆောင်ရွက်ခွင့်ရတာပါ။

ကျောင်းသားသမဂ္ဂဆိုတာ တက္ကာသိုလ့စွဲစည်းပဲ ဥပဒေအရ တက္ကာသိုလ် နဲ့အတူ ပေါက်ဖွားလာခဲ့တာ ဖြစ်သလို တက္ကာသိုလ်ကျောင်းသားသမဂ္ဂ သပိတ်မောက်ကိစ္စတွေဟာလည်း ဖွားဖက်တော်တွေပါပဲ။ ဒီအချက်ဟာ လည်း ခဲတော့ မျက်မောက်ခေတ် မြန်မာနိုင်ငံသမိုင်းကဏ္ဍတွေမှာ ပါဝင် နေခဲ့ပါပြီ။ ပထမ ကောလိပ်သပိတ်တဲ့၊ ဒုတိယတက္ကာသိုလ်သပိတ်၊ တတိယ တက္ကာသိုလ်သပိတ်၊ သပိတ်သုံးလုံးလည်းစုရော လွတ်လပ်ရေးတိုက်ပွဲထ ကို တည့်တည့်ရောက်သွားပြီး လွတ်လပ်ရေးရသည်အထိ ရှေးရွှေသွားခဲ့တော့ တာပါ။ လွတ်လပ်ရေးသမိုင်းမှာ ကျောင်းသားကဏ္ဍက မသေးလှပါဘူး။

မန္တလေးကောလိပ်ဆိုတာ ရန်ကုန်တက္ကာသိုလ်ကြီးရဲ့ လက်ခွဲပညာရေး ဌာနတစ်ခုပါပဲ။ မန္တလေးတက္ကာသိုလ်အက်ဥပဒေဆိုတာလည်း ရန်ကုန် တက္ကာသိုလ်အက်ဥပဒေအတိုင်းပါပဲ။ ကျောင်းသားတိုင်းဟာ ကျောင်းသား သမဂ္ဂဝင်ပြီး သမဂ္ဂဝင်ကြေးကို ကျောင်းဝင်ငွေနဲ့အတူ တစ်ပါတည်း ပေးဆောင်ရပါတယ်။ တက္ကာသိုလ်ရုံးကပဲ ကောက်ခံထားပြီး ကျောင်းသား သမဂ္ဂအသုံးစရိတ်ကို တက္ကာသိုလ်ကပဲ လိုလားသည်ဖြစ်စေ မလိုလားသည် ဖြစ်စေ ထုတ်ပေးရပါတယ်။ ကျောင်းသားသမဂ္ဂရွေးကောက်ပွဲကိုလည်း တက္ကာသိုလ်ပါမောက္ခာကြီးတွေကပဲ သမဂ္ဂအမှုဆောင်ဟောင်းများနဲ့ ရွေးကောက်ပွဲကော်မတိဖွဲ့ပြီး သမဂ္ဂအမှုဆောင်သစ်ကို ရွေးချယ်ပေးရပါ တယ်။ ခုသမဂ္ဂရှိသေးရဲ့လား၊ အဲသလို ရွေးကောက်ပွဲ လုပ်သေးသလား မသိပါ။ ကျွန်ုတ်တို့ခေတ်တုန်းကတော့ သမဂ္ဂအမှုဆောင်ရွေးကောက်ပွဲ ဟာ တစ်နှစ်တာ ကျောင်းသားလှပ်ရှားမှုတွေမှာ အကြီးဆုံးလှပ်ရှားမှုကြီးပါပဲး မောင်သာနိုးက ၁၉၅၀ ပြည့်နှစ်မှာ စစ်ကိုင်းမြို့၊ အစိုးရအထက်တန်း ကျောင်းမှာ ၁၀ တန်းကျောင်းသားပါ။ ၁၉၅၀ လူထုရှားနယ်ဟောင်းတစ်ခု

၁။ မောင်သာနိုးက လူထုဂျာနယ် စာပေပြိုင်ပွဲမှာ ကတ္တာသုံးမျိုး (ကဗျာ၊ ဓမ္မ၊ ဆောင်းပါးရယ်လို့) ရှိတဲ့အနက် ဆောင်းပါးကတ္တာမှာ ဝင်ပြိုင်တာ ဆူးရပါတယ်။ ဆောင်းပါးပြိုင်ပွဲခေါင်းစဉ်က “မတ်ကိုစိတ်ဝင်းကို အနီးရ ဆူးရာင်းများတွင် သင်ကြားသင့်ကြောင်း” တဲ့၊ မောင်သာနိုးက ဒုတိယဆု နှိမ်တဲ့ပါတယ်။ ပထမဆုချိတ်သူက တတ္တာသုံးလိုက်ရောင်းသားကြီးတစ်ဦးပါ။ အောင်တော့ တော့နိုးသွားတယ်လို့ တင်မိုးပြောပြပါတယ်။ မောင်သာနိုးဟာ အသုမိ(၂)ဆိုတဲ့ ကလောင်နာမည်နဲ့ ဘာသာရေးဆောင်းပါးတွေပဲ ရေးပြီး၊ အောင်သိဂို့အမည်နဲ့ ကဗျာတွေလည်း ရေးနေသူဖြစ်တယ်လို့ တင်မိုးက မြေားပါတယ်။ တင်မိုးကလည်း ၁၉၅၀ လောက်ကပဲ မန္တလေးမှာ ကိုရင်လေး နှင့်လူနှုန်းက ဘဝနဲ့စာသင်ရင်း လူထုဂျာနယ်မှာ ကန်မြှုန်းမြင့်နှုန်း အမည်နဲ့ အုပ္ပါယော်ရေး။ ကလောင်သွေးနေပြီခွဲ့ဆိုကိုး။

မောင်သာနိုး တတ္တာသုံးလိုက်တဲ့နှစ် ၁၉၅၁ ခုနှစ်မှာ မောင်စွမ်းရည် ၁၆ မြှင့်းခြီးအထက်(၁)ပွဲမတန်းမှာ စာသင်ဆဲ။ ပထဝါ၊ သမိုင်းမှာ သင်ရ ဆူးမြေပုံထဲမှာ မန္တလေးနဲ့ စစ်ကိုင်းတည်နေရာကို တုတ်ထောက်ရှာရရဆဲ။ ဒီးရထားလမ်းနဲ့ သွားရင်ဘယ်လို့၊ ကားလမ်းနဲ့ သွားရင်ဘယ်နည်းး၊ ဤဆော်နဲ့ သွားရင်ဘယ်ပုံဆိုတာ ခရီးစဉ်ကို အလွတ်ပြောတတ်ရပါတယ်။ အေးစွဲကိုကြိုးသင်ထားခဲ့ပေမဲ့ ၁၉၅၆ ခုနှစ်ကျေမှု မန်းတတ္တာသုံးလိုက် ရောက် ပဲဘယ်။ မောင်သာနိုးကလည်း ၁၉၅၃ အောက်တိဘာက ကျောင်းသား ဤပိတ်အရေးမှာ ခေါင်းဆောင်ခဲ့လိုတဲ့ အဖမ်းခံ၊ ထောင်ချုခံနေရာက ၁၉၅၆ ခုနှစ် လွှတ်လာတာပါ။ လူထုဦးလုန်င့် နှီးဘုရင်ဆိုသူ မန္တလေး မြှုံးမြှုံးဖလှုကြီးနှစ်ဦးကိုလည်း သုတေသနမှုပုံစံမ ၅ နဲ့ခဲ့ပြီး မန္တလေး အေးမြှုံးရှိုးတွင်းက ထောင်ကြီးထဲသုံး ဆွဲထည့်ထားသတဲ့။ ဖမ်းမိန့်ထုတ်သွေ့ ၁၉၅၈ ခုနှစ်ကိုယ်တိုင် ထိုလ်နေဝင်းဖမ်းတာခံရပြီး ဝိုင်လည်းတော့မှ လူထုဦးလု ထဲ ဘာမူမှမရှိဘဲ ဖမ်းထည့်ထားခဲ့တာကို ကန်တော့တောင်းပန်ကြောင်း အောင်သာနိုးကိုပြောပြခဲ့ဖူးပါသတဲ့။ “ငါကလည်း အကြာကြီးကန်တော့ ခံရ အောင် အကြာကြီးဆုတွေပေးလိုက်တာပေါ့” လို့လည်း နောက်ဆက်တဲ့ ပြောလိုက်သတဲ့။ ကိုသာနိုးက တတ္တာသုံးလိုက်ရောက်တော့ လူထုမှာ ညာ အယ်ဒီတာဝင် လုပ်ပြီး သတင်းတွေကို ရေဒီယိုကလိုက်ကူးရတာ၊

ဘာသာပြန်ပေးရတာတွေလုပ်ရသတဲ့ သူရ(ရှစ်းပြည်)၊ ဆရာတိုးဆန်းထွန်း (ဆန်းထွန်း-မန်းတဗ္ဗာသိလ်) တို့နဲ့အတူပေါ့။

တဗ္ဗာသိလ်ကို ၁၉၅၆ မှာ ရောက်လာတာတော့ ကျွန်တော်တို့ ကြည် အောင်တို့နဲ့ တစ်နှစ်တည်းပေါ့။ နောက်နှစ် ၁၉၅၇ ကျမှ မောင်သိန်းနိုင် (မုံးရွာ) နဲ့ တင်မိုး(မောင်ဘူမ်း-ရေစကြီး)တို့က မြန်မာစာရွက်ထူးကိုယ်စိန့် ၁၀ တန်းအောင်ပြီး တဗ္ဗာသိလ်ရောက်လာခဲ့ကြတာပါ။ ၁၉၅၈ မှာ ထင် ပါတယ်။ မြင်းခြံကိုသာလှက သမဂ္ဂဥက္ကာ၊ ကိုသာနိုးက အတွင်းရေးမှုး မောင်မိုးသူက ခုတိယဥက္ကာ(ပြန်ကြားရေး)၊ ခင်မောင်ဝင်း(ကသာဝင်းကြော်) က (ဘဏ္ဍာရေး)၊ မောင်စွမ်းရည် (မြင်းခြံဝင်းဖေ)ကလည်း ပြန်ကြားရေး ဖျော်ရှုံး၊ အတွင်းရေးမှုး၊ စသဖြင့် အရွေးခံကြပါတယ်။ အဲဒီနှစ်ကဲပြီး ရန်ကုန်ရော မစွဲလေးမှာပါ တပ်ညီးဟောင်းရယ် တပ်ညီးသစ် တွဲပါတယ်။ အဓိကအားဖြင့်တော့ D.S.O ခေါ် ဒီမိုက်ရက်တစ်ကျောင်းသားများအဖွဲ့နဲ့ S.U.F ခေါ် ကျောင်းသားညီညွှတ်ရေးတပ်ညီးအဖွဲ့၊ ရယ်လို့ နှစ်ဖွဲ့ပဲ ရှိခဲ့တာပါ။ ဒီနှစ်မှာ ကျောင်းသားညီညွှတ်ရေးတပ်ညီး(တပ်ညီး) အဖွဲ့က နှစ်ခြေားကဲပြီး တပ်ညီးသစ် ပေါ်ပေါက်ခဲ့တာပါ။ မောင်သာနိုး၊ မောင်မိုးသူ၊ မောင်စွမ်းရည်တို့အဖွဲ့က မဲအပြတ်အသတ်နဲ့နိုင်ပါတယ်။

အကိုလိပ်စာမလိုက်နိုင်တဲ့ ကျောင်းသားတွေကို ကျောင်းသားခေါင်းဆောင် ကိုသာနိုးက အချိန်ပိုခေါ်ပြီး စာသင်ပေးပါတယ်။ အကိုလိပ်စာ ဌာနမှုး၊ မစွဲတာမှုနိုင်က စာသင်ခန်းပေးတဲ့အပြင် သူကိုယ်တိုင်လာပြီး နောက်နားက ရပ်နားထောင်ပါတယ်။ နံရုက်စာစောင်တွေမှာ အကိုလိပ်လို ရေးရှင်လည်း နံရုက်စာစောင်မှာ လာဖတ်ပါတယ်။ ကျောင်းအပ်ဆရာတွေ့ဦးကိုလေး(စာရေးဆရာထောက်မောင်)ကိုယ်တိုင်လည်းလာဖတ်ပါတယ်။ နံရုက် စာစောင်က မြန်မာစာဌာနနဲ့အနီးစဉ်မှာ သင်ပုန်းနဲ့ ထောင်ထားတာပါ။ မြန်မာစာဆရာများကတော့ ကျောင်းသားတွေရေးတာကို အထင် ကြီးလေ့ မရှိတာကြောင့် တစ်ကြောင်း၊ လောင်စာလေးတွေရေးတာကို မဖတ်ရဲတာလည်းတစ်ကြောင်း လာဖတ်လေ့ မရှိပါ။ မောင်သာနိုးက တဗ္ဗာသိလ်နှစ်ပတ်လည်း မရွေ့စွမ်းတွေမှာလည်း အကိုလိပ်စာတည်းတာဝန် ယူဖူးပါတယ်။ မောင်သိန်းနိုင်၊ တင်မိုးတို့က မြန်မာစာတည်းပါး

ပြည့်အောင်က အဂ်လိပ် စာတည်းလုပ်ဖူးပါတယ်။ မောင်စွမ်းရည်က အုပ်စုး အတွင်းရေးမျှူးတာဝန်ယူ၍ (မြန်မာစာ စာတည်း တာဝန်ပါတွဲဖက် ပြီး တာဝန်ယူခဲ့ရဖူးပါတယ်။

ကျောင်းသားခေါင်းဆောင်အနေနဲ့ ထောင်အကျေဆုံးကဲတော့ မဖွဲ့လေး မှ ကိုသာနိုးပါ။ ဒုတိယ တတိယလိုက်သူများကတော့ မောင်စိုးသူနဲ့ ဆောင်သိန်းနိုင်ပါ။ မောင်စွမ်းရည်က ထောင်ကျေတာမပါပါ။ အဖမ်းခံရမယ် လဲ့ အလိုက်ခံရဆဲ ထောင်မကျေဘဲ ပြေးရင်းလွှားရင်း အိမ်ထောင်ကျေသွား မြှုပ်တယ်။ နောက်တစ်ခါ အလိုက်ခံရဆဲမှာတော့ အလွှတ်ကျောင်းတွေ ပြည့်သွိုင်သိမ်းလိုက်လို့ အလွှတ်ကျောင်းဆရာက အနိုးရကျောင်းဆရာ ပြည့်သွားတဲ့ မောင်စွမ်းရည် မြန်မာပြည် မြောက်အစွန် စစ်ကိုင်းတိုင်း၊ ရော်း မြောက်ဘက်တန်းဆည်ကို ပို့လိုက်လို့ ရတွေ မျက်စပြတ်သွားခဲ့ပါသတဲ့။ အကြော်းပေစွာ။ နောက်ထပ် တင်စိုးနဲ့ စောလူတို့က မောင်စွမ်းရည်ကို ဥရောပ ဆက်ဆင့် အမေရိကကိုခေါ်ထုတ်လိုက်လို့ အဖမ်းခံလွှတ်ခဲ့ရပြန်တယ်။

အမေရိကရောက်တော့ ကျေနှစ်တဲ့သွေးယ်ချင်းတွေကို လွမ်းတယ်။ ဆောင်စိုးသူရဲ့သား “အာဂျလာ”ကို “မင်းအဖေခေါ်ကွာ”ဆိုတော့ အဖေက ပြုးသတဲ့။ ဒါနဲ့ တင်စိုးနဲ့ မောင်စွမ်းရည်တို့က မောင်သာနိုးကို ဖိတ်ခေါ် ထော်။ Iowa အပြည်ပြည်ဆိုင်ရာ စာရေးသားမှုအစီအစဉ်*ကို သွေးယ်ချင်း မြှုပ်သွေးသွေးပေါ်စွေးက ဖုန်းနှုန်းဖိတ်ခေါ်တယ်။ “မင်းသား”က “မင်းသမီး” အား ရှင် မလာဘူးတဲ့ ပြင်းတယ်။ မင်းသမီးကို ကိုယ့်စရိတ်နဲ့ ကိုယ်ခေါ်ရင် မြှေးမယ်ဆိုတော့မှ လာတယ်။ ဒါကြောင့် အိုင်အိုဝါမှာရော၊ စောလူအိမ် ရှုံးရော မောင်သာနိုးနဲ့ သွေးယ်ချင်းသုံးယောက်ပျော်ပျော်ကြီး ပြန်ဆုံးကြရ ဖို့ဘယ်။

ကျေနှစ်တော်တို့က ပြည်တွင်းကို ပြန်လာခွင့်မရတာ ၁၀ နှစ်လောက် ပြုံးပြုဆိုတော့ သွေးယ်ချင်းတွေကိုလွမ်းတာပါ။ နောက်တစ်ခါ ကိုသာနိုး မြှုပ်သွေးတို့ အခွင့်အလမ်းပြန်ပါတယ်။ ကိုရီးယား(တောင်)က ဖိတ်ကြား ထားပါ။ မောင်စွမ်းရည်နဲ့ အဖော်တစ်ဦးတဲ့။ အမေရိကမှာရှိတဲ့ မောင်သာရကို အော် ပြည်တွင်းက စာရေးဆရာကို ခေါ်ခွင့်ရရင် ခေါ်ချင်တယ်လို့

အကြောင်းပြန်တော့ ကိုသာနီးကိုပါ ခေါ်ခွင့်ရပါတယ်။ ကိုသာနီးသာ ကိုရီးယားရောက်သွားတယ် ကျွန်တော်က ခရီးသွားလက်မှတ် အဆင်မထဲ ဘဲ ဖြစ်သွားခဲ့လို့ မသွားလိုက်ရတော့ပါ။ ဒါပေမဲ့ ဖုန်းဆက်ပြီးတော့ လျှင် စကားမန်းစကားတွေ အားရအောင် ပြောလိုက်ကြပါတယ်။ ကျူပ်တို့ ဆရာနီးဟာ အနောက်နိုင်ငံတွေက ‘ထင်းရှူးပင်ရိပ်’ ကိုရော၊ အရှေ့နိုင်ငံက ‘မိုးမခေါ်ရိပ်’ ကိုရော ရောက်ရှိဖွဲ့သွားလို့ ကျွန်တော်တို့က ကိုယ်တိုင် ရောက်ရတာ ထက် ဝမ်းသာပါတယ်။ ဆရာနီးက အရှေ့အနောက် ကဗျာတွေကို ဘာသာ ပြန်သွှေ့ဖြစ်လိုပါ။

ကိုသာနီးက အင်္ဂလိပ်စာ ထူးချွန်တယ်လို့ သူပြောလျှပြောနဲ့ ကြားနှင့် ရုပ်ရှိခဲ့တာပါ။ နောက်တော့ ကျွန်တော်တို့ သူငယ်ချင်းတစ်စုံ၊ ကဗျာများ ကိုသွား နိုင်ခဲ့ပြီး အင်္ဂလိပ်လိုဘာသာပြန်ခဲ့တာပါ။ ကျွန်တော်ရဲ့ ‘အနိုင် အပြား’ ကဗျာများစာအုပ်ကို ဘာသာပြန်ပေးဖို့ ကျွန်တော်ကိုယ်တိုင် မဆပြောနဲ့ပါ။ အားနာလိုပါ။ သူငယ်ချင်းတင်မိုးက သူ့ဘာသာပြောပြီး အင်္ဂလိပ် မြန်မာနှစ်ဘာသာတွေကို သူကိုယ်တိုင်ထုတ်ပေးရှာခဲ့တာပါ။ ဒါနဲ့ အားမရ သေးဘဲ တရာတ်၊ ရရှားတို့ကို အားကျေလို့တဲ့ မြန်မာစာပေမဂ္ဂဇင်း’ တစ်စောင် ကို အင်္ဂလိပ်လို ထုတ်ချင်သေးတာလို့ ကိုသာနီးကို အပူကပ်ခဲ့ပါသေးတယ်။ တင်မိုးက အိမ်ထောင်ကျပြီး ရန်ကုန်ကို ခေတ္တပြောင်းသွားရလို့ မလုပ်ဖြစ် တော့ပါ။ ထုတ်ပေးမယ့်သူရှိပါတယ်။

မြန်မာလိုက အင်္ဂလိပ်လို ဘာသာပြန်နိုင်ရှုမက အင်္ဂလိပ်လိုက မြန်မာ လိုဘာသာပြန်ပေးပါဆိုတာကိုလည်း တင်မိုးနဲ့ ကြည်အောင်တို့က အပြုံဆောခဲ့ကြပါတယ်။ တင်မိုးက ဘာသာပြန်မဂ္ဂဇင်းတောင် ထုတ်ချင်သေးသတဲ့။ အိမာနိုင်ယမ်းရဲ့ ‘ရွှေဘာအီယက်’ ကိုတော့ ကြည်အောင်က ဘာသာ ပြန်နိုင်းလိုပါ။ တင်မိုးက ကိုသာနီးကို ဘာသာပြန်ခိုင်းဖူးတာက ‘ခိုယာနဲ့ ရွှေရာ’ ရှုရှားဝွေ့ပါ။ နောင်အခါ ဆရာကြီး ဦးကိုလေး (ဒေသကျော်) ဘာသာပြန်လို့ ဘာသာပြန်ဆုရတဲ့စာအုပ်ပါ။ ကိုသာနီးက ထောင်ကျေသွားလို့နဲ့တွေပါရဲ့။ အဲဒီကာလက ဘာသာမပြန်ဖြစ်ခဲ့ပါ။ ရန်ကုန်ရောက်တွေ တိုင်းမဲ့၊ နျေးစိုက်-တို့က သတင်းတရှုံးကို ကိုသာနီးက ဖတ်လာပြီး ဘီဘီးကောလိပ်လက်ဖက်ရည်ခိုင်မှာ ကျွန်တော်တို့ကို ဘာသာပြန်ပြီး ပြောပြော

သာယ်။ တင်မိုးနားမထောင်ဘဲ အပိုင်းကျရင် ကိုသာနီးက “လျှော့လူ၊ ခေါ်ပြုးအတွက်ပြောနေတာလေ နားထောင်း” လို့ လျမ်းအော်လေ့ သာယ်။ ကိုသာနီးက ကျွန်ုပ်တော်တို့အတွက် ပါရမိဖြည့်ရင်းက နိုင်ငံခြား သူတွေ ဘာသာပြန်တဲ့အလုပ်ကို စတင်မိခဲ့တာလို့ ထင်ပါတယ်။ နောက် ထင်းရှုးပင်ကြီး’ တစ်ပင်နဲ့ ‘မိုးမခပင်’ ကြီးတစ်ပင် စိုက်ထူမိခဲ့ပါ ဆရာလား။ မိုးမခပင်ကြီးစိုက်ထူမိတော့ တင်မိုးနဲ့ ကြည့်အောင်တို့ မရှိ ပါ။ လျင်ယ်ကဗျာဆရာတွေကတော့ ဖတ်ကြပါတယ်။

ကိုသာနီးက တဲ့လျှော့လိုလောက်စမှာ မြန်မာဘာသာနဲ့ ကဗျာလေးတွေ ပါသေးတယ်။ ကြည့်အေးရဲ့ လေးချိုးသံချိုးဆန်ဆန် ကဗျာလေးတွေ တာပါ။ (မြန်မာလိုရေးထားတဲ့ ငယ်လက်ရာကဗျာလေးတွေကို ပြန်ရှာ စာအပ်ထုတ်ဖို့ကောင်းပါတယ်) နောက်ပိုင်း လူထုမှာရေးခဲ့တဲ့ “မလင်း ကဗျာကလည်း အတော်လေးလျှပ်လျှပ်ခတ်ခတ်ဖြစ်ဖူးပါတယ်။ ကျွန်ုပ်တော်တို့သုံးယောက်ရေးကြတာတွေက ရိုးရာဆန်လွန်းလှတယ်လို့ ပေါ်ပါတယ်။ ကိုသာနီးက ရိုးရာပုံစံကို ခေတ်ဆန်အောင် ရေးထားတာမို့ ကျွန်ုပ်ဆော်တို့ အလွတ်ရခဲ့ဖူးပါတယ်။ ကျွန်ုပ်တော်နဲ့တင်မိုးတို့က ရွှေးကောက်ပွဲ တော်က လက်ကမ်းစာစောင်တွေမှာ ကဗျာတွေရေးကြတော့လည်း ကိုသာနီး ဘာသာပြန်ပေးခဲ့တာတွေရှိပါတယ်။ သိမ်းထားပေမဲ့ ပြေးရာ လွှားရာ ရှုံးရလျှိုးရတာတွေမှားလို့ ဘာမှအစရွှေ့မရတော့ပါ။

တင်မိုးနဲ့ ကျွန်ုပ်တော်က ရန်ကုန်တဲ့လျှော့လိုလောက်စမှာ အခြေခံ ကျောင်းသုံးမြန်မာဖတ်စာတွေလုပ်ဖို့ အတွေးတွဲရုံးတက်ရဖူးပါတယ်။ အဲ့ကဲ့နဲ့က မြန်မာစာပါမောက္ခဖြစ်တဲ့အတွက် မြန်မာစာငွာနာ လာပြီး လုပ်လုပ်ကြရတာပါ။ ကိုသာနီးလည်း တောင်ငွေဆောင်၊ (တောင်ငွေပို့ပင် အောက်က) လက်ဖက်ရည်ဆိုင်ကို လာနေကျပါ။ တစ်ခါတော့ ကိုသာနီး အောင် မြန်မာစာဆရာတစ်ယောက် ရှေ့မှာ ကိုသာနီး အကိုလိပ်စာထူးချွန်ပုံ ခြောပြနေကြပါတယ်။ ကျောင်းသားတွေကို ပြောပြနေတာပါ။ မြန်မာစာ ဆရာတစ်ယောက်က အနီးမှာရှိတာပါ။ သူကဘိုလပ် ပြန်ပါ။ ဘာသာဇာ သူ့သင်ယူကာ စာမေးပွဲကျသူပါ။ သူက ‘မောင်သာနီး ဘာသာဇာဒီးရှိုး’ လို့ ဆောင်းပါးရေးဖူးသူပါ။ သူက “ခင်ဗျား ထိုင်ပြောနေတာ နားခါးတယ်

ဗျာ၊ မောင်သာနိုးလောက်တော့ လူတိုင်းတတ်ပါတယ်။ ခင်ဗျားတို့သာ အက်လိပ်စာ ည့်လို့ပါ။ ခင်ဗျားတို့ကိုယ်တိုင် အက်လိပ်စာမကျေမီးဘဲ သာနိုး အက်လိပ်စာကျေမီးတယ်လို့ ခင်ဗျားတို့က ဘယ်လို့သိသလဲ ”တဲ့ တင်မို့နဲ့ အဲဒီ မြန်မာစာဆရာနဲ့က ရင်းနှီးပါတယ်။ အိမ်နှီးချင်းပါ။ သူက ဒါမျိုးတွေ ပြောနေကျပဲ ဆိုပြီး ရယ်မောနေတာပါ။ ကျွန်တော်ကတော့ ဒီလို့ ပြန်ပြော ပါတယ်။ “ဒီမှာ ကိုယ့်လူ၊ ကိုသာနိုး မကြာခင်ကပဲ အက်လိပ်စာ ဘာသာ ဝပ်ကင်းပါးပလ်ဒေးလီးသတင်းစာမှာ အက်လိပ်လို့ဆောင်းပါးတစ်ပုဒ် ရေးတာ တွေ့မိသလား” လို့မေးတော့ “သောက်ဂရုစိက်ပြီး မဖတ်ဘူး” တဲ့။ ဒီတော့ ကျွန်တော်က ပြောရတယ်။ “မောင်သာနိုး အက်လိပ်လို့ရေးတာ ကောင်းလျှော့ လား” လို့ ဆရာတော်ဘူး၊ ဆရာမင်းသုဝဏ်လို့ ဘိုလပ်ပြန်တွောက ချိုးကျူးတယ် ဗျာ။ ဆရာမောင်ထင်ကလည်း ချိုးကျူးတယ်။ ဒေါ်ခင်မျိုးချစ် အက်လိပ်စာ တတ်တယ်ဆိုတာကိုတော့ ခင်ဗျား မငြင်းနိုင်ဘူး။ သူတို့မောင်နဲ့က မောင်သာ နိုးကို မတွေ့ဖူးသေးဘူးတဲ့။ သူ အက်လိပ်လို့ရေးတာ သိပ်ကောင်းတာပဲကို ကွယ်။ သူကို ချိုးကျူးရှင်ပြုချင်လို့ ထမင်းစားဖိတ်ပေးပါတဲ့။ ကျွန်တော်ကို ဖိတ်နိုင်းတာပါ။ ခင်ဗျားကို မြန်မာစာတော်လှေချေရဲ့ အက်လိပ်စာ သာတော်လှေ ချေရဲ့လို့ တစ်ခါမှ မကြားဖူးဘူး။ ခင်ဗျားလည်း အက်လိပ်လို့ရော မြန်မာလို ရော မရေးတတ်လို့ မရေးဘူး။ ဘိုလပ်ပြန်ကြီးရယ်လို့ ဘယ်သူက ဖိတ်ဒေါ်ပြီး ချိုးကျူးတယ်လို့လည်း မကြားပေါင်ဗျာ ”လို့ပြောတော့ “ခင်ဗျားတို့ မဖွဲ့လေးသားတွေ ကိုယ့်ငါးချင်ကိုယ်ချုပ်နေကြရစ်တော့” ဆိုပြီးထားပါ တယ်။ “ခင်ဗျားကိုတော့ ဘယ်သူမှ ချို့တယ်ရော ချုပ်တယ်ရော မပြောကပါ လားလို့” “မောင်သာနိုးကို ဘာသာပေါ် ‘မီးရှိုး’လို့ ခင်ဗျားပြောခဲ့တယ် ခင်ဗျားသာဆိုရင် ဘာသာပေါ် မိုင်းနှပ်-မီးရှိုးဖြစ်မှာပါ” လို့လည်း လှမ်း အော်လို့က်ပါတယ်။ ကိုသာနိုးရဲ့ အက်လိပ်စာအရေးအသားကို ချိုးကျူးချင် လို့ဆိုပြီး ဒေါ်ခင်မျိုးချစ်က ဖိတ်ကြားနိုင်းလို့ ကျွန်တော်ကိုယ်တိုင် ဖိတ်ကြား ပေးခဲ့ရတာပါ။

မြန်မာစာတွေနဲ့ ဘာသာသိပ္ပါး သင်ကြားလို့ချမှုမရှိပါ။ သဒ္ဓဇာဒကို ဆရာတိုးရွှေသွင်က သင်ပေးခဲ့ဖူးပါတယ်။ ဦးဖော်မောင်တင်ရဲ့ စာအုပ်ကိုပဲ ဘာသာပြန်ခဲ့ရပြီး သူကိုယ်တိုင် အသစ်ပြုစုမသွားပါ။ ဘာသာသိပ္ပါးပညာ

အောင်တွဲ စီစဉ်ရာမှာလည်း ပိုလ်နေဝင်းက မြန်မာစာကို မြန်မာလူမျိုး
ကို တတ်တဲ့သူမရှိဘူး မသွားနဲ့လို့ ပိတ်လိုက်ပါတယ်။ ဘာသာသိပ္ပါး
အောင်တွဲ ပိုလ်နေဝင်းဘာမှန်းမသိခဲ့ရှာပါ။ မသိပေမဲ့ မစုစမ်းဘဲ ပိတ်လိုက်
အောင်တွဲ ပညာရေးမှာ နစ်နာတာပဲရှိမှာပေါ့။ မြန်မာပြည်မှာ တိုင်းရင်းသား
ဘာသာစကားတွေ အမျိုးမျိုးရှိတယ်။ ဘာသာ သိပ္ပါနည်းကျလေ့လာဖို့
အောင်းတယ်။ ပြင်သစ်၊ ဂျပန်၊ အက်လန်ပညာရှင်တွေက မြန်မာစကား
မြန်မာစာပေ၊ တိုင်းရင်းသားစကားတွေကို စနစ်တကျလေ့လာသွားကြတာ
အောင်တွဲ မြန်မာပညာရှင်လေ့လာတာနည်းပါသေးတယ်။ ကျွန်ုတ်တို့
အောင်တွဲ သူငယ်ချင်း မောင်သာနိုးရေးသလောက်တောင် နားလည်အောင်
အောင်းမနော လိုက်ဖတ်နေရတာပါ။ ဘာသာသိပ္ပါနည်းကျလေ့လာမှုတိုးတက်ပါစေ
အောင်.....။

Myanmar Gazette | နိုဝင်ဘာ၊ ၂၀၁၈



ကျောဆရာ မောင်သိန်

ကုပ္ပါဒရာ မောင်သိဂ္ဗီဆိတာ ခုအခါမှာ သူနဲ့ ခေတ်ပြိုင်ရေးဘက် ကုပ္ပါဒရာများကလွှဲလို သိတဲ့လူရှိမယ်မထင်ပါ။ သူကလည်း ဒီကလောင် နာမည်ကြီးဟာ ပါဌိုဆန်၊ ရှေးဆန်လိုလားမသိ၊ ဆက်မသုံးတော့ဘဲ သူ နာမည်ရင်းနဲ့သာ ရှေးနေပါတော့တယ်။

ကျော်ကော် မှတ်မိတာက မောင်သိဒ္ဓရု. ကဗျာမျာ

လက်ကလေး တက်က

အရက်ကလေး တမြေမ

ကြက်ကလေး တမွှမွန့်။

သတွေ ခဲတွေ လျှေတဲ့

ဘင့်စံ ရောင်းငွေရိပ်မှာလ

ပုန်းအိပ်မယ်လေး။ ဆိုတာကလေးတွေကို မှတ်မိပါတယ်။

နောက်တစ်ပုဒ်ကတော့ ဘဝသရုပ်ဖော်၊ နိုင်ငံရေးဆန်လာသလိုပဲ။

ဤကလေး

ဆင်းသေးနှဖာ်

အဝတ်

မြင်ဖွယ်မကောင်း

ကျောင်း

တက်ချိန်မရှိ

ဝမ်းစာကိုယ်တိုင် ကျောင်းနေရရှာ၏။

စသည်ဖြင့် ပုစ်မျိုးနဲ့ အတွေးရော အရေးပါ ခေတ်ဆန်လာပါတယ်။

အောက်တစ်ပုဒ်ကတော့ ပိုပြီးနိုင်ငံရေးဆန်လာပါတယ်။ အဲဒီကဗျာကတော့

ဘွာ့တော့ဆီမှာ အပြည့်အစုံရှိလို့ အပြည့်အစုံပဲ ဖော်ပြလိုက်ပါမယ်။ ဒီကဗျာ

ဦးတော့ နောက်ထပ်ကဗျာရေးတာ မတွေ့ရတော့ပါဘူး။ အက်လိပ်ကဗျာ

ဘွာ့ကိုပဲ ဘာသာပြန်နေရတာများပါတယ်။ သူ့သူငယ်ချင်း တင်မိုး၊

ကြည်အောင်၊ မောင်စွမ်းရည် စတဲ့ ကဗျာဆရာများက သူတို့ အက်လိပ်လို

ဘွာ့များတော့ သူတို့ သူငယ်ချင်း အစ်ကိုကြီးကိုပဲ ဘာသာပြန်ပေးဖို့ ပူဆာ

ကြလွန်းလို့ သူက ဘာသာပြန်ဆရာဖြစ်သွားရတာပါ။ ဘာသာပြန်တော့

အမည်ရင်း မောင်သာနိုးအမည်နဲ့ပဲ ပြန်ပါတယ်။ သူငယ်ချင်းတွေရဲ့ ကဗျာ

ဘွာ့ကို အက်လိပ်လို့ ပြန်ပေးရတာကိုက မနည်းလှုဘူး။ ကဗျာတွေ သာမက

ဘုရာသဘောတရားစာအပ်တွေပါ ဘာသာပြန်ပေးသေးတာ။ တင်မိုး ပူဆာ

လို့ ကျော့သွမ်ဆင်ရဲ့ “မတ်က်စိတ်အနှင့် ကဗျာ”ကို “ကဗျာသဘောတရား”

ဆီပြီး ဘာသာပြန်တယ်။ ဆာအက်ဒ်အနှင့်ခိုင်ရဲ့ “အာရာအလင်းရောင်း”ကို

ဘာသာပြန်တယ်။ ကဗျာကိုတစ်အပ်လုံး ပြန်ပေးရတာက ကြည်အောင် ပူဆာလို့ ပြန်ရတာ။ အိမာခိုက်ယမ်းရဲ့ ရူဘာအီယက်ကဗျာကို ဘာသာပြန် ပေးရသေး တယ်။ နောက်တော့ အနောက်နိုင်ငံကဗျာစုံနဲ့ အရှေ့နိုင်ငံ ကဗျာစုံတွေ ဘာသာပြန်ရတာက မဆုံးနိုင်တော့ဘူး။ နှစ်ပေါင်း ၅၀ လောက် ကြာတဲ့ ကာလအတွင်း လက်လေးလုံးလောက်ထူတဲ့ အရှေ့အနောက်ကဗျာစုံ ဘာသာ ပြန်ထုတ်ဝေနိုင်ခဲ့ပြီဖြစ်ပါတယ်။ မြန်မာပြည်အဖို့က ဘာသာပြန်တာ ဟာ အလွန်အကျိုးရှိပါတယ်။ စာပေါ်မာန်ဆိုတာ အစိုးရရဲ့ဘာသာပြန်ဒွာ၊ ကဗျာဘာသာပြန်မပါဘူး။ ကဗျာဘာသာပြန်ခုလည်း မရှိဘူး။ ရှိရင် ဆရာနှီးဆုရတာကြာလှရေးမယ်။ ဘာပဲဖြစ်ဖြစ် အင်္ဂလာပိုင်လို့ မဖတ်နိုင်ဘူးများ တဲ့ မြန်မာပြည်က လူငယ်ကဗျာသမားများအတွက် အထူးလိုအပ်တာက ကဗျာဘာသာပြန်ပဲ ဖြစ်ပါတယ်။ တကယ်လည်း အကျိုးရှိပါတယ်။ က စောစောက ဖော်ပြုခဲ့တဲ့အတိုင်း မောင်သို့ရဲ့ မလင်းပြာကဗျာကို တစ်ပုံးလုံး တင်ပြလိုက်ပါတယ်။ မူလကလောင်နာမည်ပါ ဘာသာပြန်ရင်တော့ မောင်သို့ရှိတာ မောင်ရွှေပေါ့နော်။ (မသို့ဆိုရင်တော့ မရွှေပေါ့)

မလင်းပြာဆိုတာရော အဓိပ္ပာယ်သိလား။ လင်းပြာဆိုတာ ချိုးလင်းပြာ လို့ပြာတာ။ သဘောကောင်းတဲ့၊ အေးဆေးတဲ့ ဌီမ်းချမ်းရေး ချိုးမလေးလို့ အဓိပ္ပာယ်ရတယ်။ ကျိုးကန်းတို့၊ ဆက်ရက်တို့(ရရက်) တို့လို မစွာဘူး၊ မပျောယာဘူးပေါ့။

မလင်းပြာ

မလင်းပြာ

မင်းဘာကြာင့် မိုက်ချင်တယ်

မလင်းပြာ

မင်းဘာကြာင့် စိမ်းရတယ်

မလင်းပြာ

ငါ့လက်တဲ့ လက်မောင်းတွေဟာ

တရကြမ်း ချိုလာနေတဲ့

သံချုပ်ကာ တင့်ကားကြီးကို

ကာဆီးဟန့်တား
ဆွဲကိုင်ရပ်ထားနိုင်အောင် သန်မာရမယ်။

မလင်းပြာ
ငါရင်ကိုခွဲ
ငါအသည်းနှလုံးကိုထုတ်
နောက်တစ်လျမ်းဆုတ်
ရှေ့တအားပစ်သွင်းလိုက်ရင်
*မရင်းတပ်သားတွေ အတုံးအရုံး
ဗုံးခနဲ့ ဗုံးခနဲ့
လဲသေစေရမယ်။

မလင်းပြာ
ငါမလွမ်းချင်ဘူး
မလင်းပြာ
ငါမထိချင်ဘူး။
ငါ မပျော်ချင်ဘူးကွယ်။
ငါ အခုပဲ စစ်ထွက်ရတော့မယ်

*

မလင်းပြာ
ငါ ပီယက်နမ်ကို သွားရမယ်
အဲဒီမှာ ဗျူးရည်ညစ်ညစ်
သလုံးသားနစ်တဲ့ လယ်တရိုးမှာ
ပျိုးနှုတ်နေသူ လုံမရဲ့
ကျောက ရိုင်ဖယ်ကိုယူ

ကျူးလာသူ လေယာဉ်မှန်သူ
ငါစောင့်ပစ်ပေးရမယ်။

မလင်းပြာ

ငါ ရိဒီးရားကို သွားရမယ်။
အဲဒီမှာ လူဖြူးလက်တစ်ဆုပ်စာက
ငါတကော မင်းလုပ်
ပြည်သူတွေကို ခြယ်လှယ်သွေးစပ်ပြီး
ကျွန်ုတ်လုပ်ညှဉ်းဆဲ နေကြရာ
ရရာလက်နက်ကို ကိုင်ခဲ့
ပြည်သူတွေ တော်လှန်စစ်ကိုဆင်နဲ့နေကြရာ
အသားမည်းတွေဘက်က ငါဝင်ကူတိုက်ပေးမယ်။

မလင်းပြာ

မိုမောစာစ် အန်ဂိုလာ
စင်ဘာသွေ ကွန်ဂိုး
အာဖရိက တရိုးမယ်
နိုးကြား လက်နက်ခဲ့
တိုက်ပွဲဝင်နေသူလူမည်းတွေရဲ့
ဖြိမ့်ဖြိမ့်သ စစ်ပုံးသ
ဘဝင်သို့ ညဲ့နေရာ
ငါ စစ်ချိတေးတွေ သွားဆိုမယ်။

မလင်းပြာ

ငါ လက်တင်အမေရိကားကို သွားရမယ်။
အဲဒီမှာ ဗင်နိဇ္ဇားလားကင်ယွန်
ရေတံခွန် လျှို့အကြား
ပြောက်ကျားစခန်းတစ်ခုကနေ

လူပ်ရှားမှုရေးရာများနဲ့ ဝတ်သက်လို့
 ရဲဘော် 'ချေ' စွေ့ဗားရားရဲ့
 ညွှန်ကြားချက်တစ်စောင်ကို
 တောင်တွေဖြတ်သနဲ့
 မြိုင်တန်းတွေ လျှိုးဝင်
 လွင်ပြင်မှာ ဝင်တွား
 ပြေးလွှားပို့ပေးမယ့်
 တော်လှန်ရေးဆက်သားတွေလို့နေသတဲ့ကွယ်။

မလင်းပြာ

ငါ နယူးယောက်ကို သွားရမယ်။
 အဲဒီမှာ ဖိယက်နဲ့ စစ်ညာစ် ရပ်စဲပစ်။
 “တို့လွှဲယ်တွေ မသေချင်ဘူး”
 ရင့်ကျိုးဟစ်ဆို
 အင်ပါယာအဆောက်အအုံကြီး ပြီမတတ်
 ဖြူမရ ခွဲမရ
 အင်အားပြ တပ်ကြီးတွေ
 ဒီရေးလိုင်းအီ
 တတိတိချိတ်က်နေရာ
 ငါပိုစတာတစ်ခု ဆွဲပြီး လိုက်ဦးမယ်။

မလင်းပြာ

မင်းပြည်သူတွေကို သနားတယ်ဆိုရင်
 မလင်းပြာ
 မင်းပြည်သူတွေကိုချိစ်တယ်ဆိုရင်
 ပြည်သူတပ်ဖျားက
 စစ်သားကြီးတစ်ယောက်ရဲ့
 တော်ပတဲ့ သံမဏီနှင့်သားကိုမှ

အားရမွဲကြေ နှင်းဆီပန်းနှစ်လေးလုံ
မင်းဘာကြောင့် ချေချင်ရသလဲ။

*

မလင်းပြာ
ငါ မလွမ်းချင်ဘူး
မလင်းပြာ
ငါမငိုချင်ဘူး
မလင်းပြာ
ငါမပျော်ချင်ဘူးကွယ်။
မလင်းပြာ
ငါ ခုပဲ စစ်ထွက်ရတော့မယ်။

အဲဒါ မောင်သိဂ္ဗာရဲ့ အချစ်ကဗျာ၊ စစ်ကဗျာပါပဲ ခင်ဗျား။ ရေးတဲ့ခုနှစ်
ရှာမရသေးပါ။ ကျွန်ုတ်တို့တစ်တွေ ဆိုပိုယ်ကဗျာဆရာ မာယာကော့
စကိုးကို အင်မ်းမရဖြစ်နေစဉ်က ရေးစပ်ခဲ့တာဆိုတော့ မာယာကော့စကိုးရဲ့
ကဗျာ (မာရိယာ) ရဲ့ ဉာဏ်သက်ရောက်နေဟန်ရှိတာကို သတိပြုမိပါတယ်။
၁၉၅၈ လောက်က ဖြစ်မယ်ထင်ပါတယ်။

၂၀၁၈၊ ဧပြီ ၁

□

ဝွေးရေးဆရာ မောင်သာရ

မောင်သာရတစ်ယောက် ဆုံးရှုပြီဆိတာကို လွှတ်လပ်တဲ့ အာရုံအသံက
အနဲ့စန်းတင်က ကျွန်တော်ကို ဖုန်းဆက်ပြီး သတင်းပေးပါတယ်။ တကယ်
ဘာ? သူ မကျွန်းမမာဖြစ်နေတာ ကြာပါပြီ။ “မသွားနိုင်မလာနိုင်ဖြစ်နေလို့
အမျိုးသမီးသုံးယောက်ရဲ့အပြုံအစုံကို ခံနေရတယ်ကွာ”လို့ ကျွန်တော်ကို
ဘားပြောပါတယ်။ ဘီးတပ်ကုလားထိုင်လေးနဲ့ ဈွေလျားနေရတယ်လို့လည်း
သျောပါတယ်။ အမျိုးသမီးသုံးယောက်က အဖြူ။ အမည်း၊ အဝါ သုံးရောင်
၏ယ်လို့ ဆိုပါတယ်။ အဖြူမက သူကို ဆေးတိုက်တယ်။ အမည်းမက
သူကို အဝတ်အစားလဲလှယ်ပေးတယ်။ အဝါမက အစာခွဲ၊ ကျွေးပါသတဲ့
ဘားနည်းအားဖြင့်တော့ “ငါ မိမိကျေနေတယ်” လို့ ဆိုလိုဟန်ရှိပါတယ်။

တကယ်တော့ ကျွန်တော်တို့ မြန်မာလိုပြောရရင် သူအိရုံမှာ နေရရှာ
ဘာပါ။ သူအိရုံလို့ပြောတာကို သူကမကြိုက်ပါဘူး။ အဂ်လိပ်လို စီနီယာ
စင်တာ သက်ကြီးရိပ်သာမှာနေတယ်လို့ ပြောစေချင်ပါတယ်။ “သူအို့ သူနား၊
သူသေး၊ ရဟန်း” ဆိုတဲ့နိမိတ်ကြီးလေးပါးရှိတယ်မဟုတ်လေး။ မြန်မာပြည်က
ဒုဒ္ဓဘာသာဘုရားကျောင်းကန်တွေမှာ သံဝေါရဖွယ်ဖြစ်အောင် ကုသိုလ်
နှင့်မှားက လူ။ထားတာပါ။ ဆရာမောင်သာရတို့ရဲ့ မန္တာလေးမှာ နိမိတ်

ကြီးလေးပါးအရပ်တွေ အများဆုံးရှိတယ်ထင်ပါတယ်။

ထားပါတော့၊ ဘာပဲခေါ်ခေါ် တကယ်က သက်ကြီးချွေပါ့အိုတွေအတွက် အထူးဆေးရုံတစ်ခုပဲ။ ရှိုးရှိုး 'သူအိုရုံ'မဟုတ်ပါဘူး။ သူအပြောအရဆုံးရှင် 'လူအိုဆေးရုံ'ပါ။ သူအို၊ သူနာနှစ်ခုပေါင်း အရည်အချင်းရှိသူများထားတဲ့ နေရာပါ။ နိမိတ်ကြီးနှစ်ပါးကို နှေ့စ်ဗြိုင်တွေနေရလို့ သံဝေါ်များမယ်ဆုံးရှင် များလောက်တဲ့နေရာပါ။ အဖြူ။ အဝါ။ အမည်းရောင်စုံတွေချည်း မြင်နေရင် လည်း တစ်နှစ်းအားဖြင့်တော့ အသက်ရှည်ဆေး၊ နုပျိုးဆေးဖြစ်နိုင်မလဲ။ မသိပါ။ ကျွေနှစ်တော် မရောက်ဖွူးပါ။ ကျွေနှစ်တော်နေတဲ့ နယူးယောက်နဲ့ဆုံးရှင် အမေရိုကတိုက်ရဲ့၊ အရှေ့များနဲ့ အနောက်များပါ။ မောင်သာရကတော့ သူအိုရုံတွေကို အမေရိုကရောက်စကတည်းက လေ့လာနေတာ တွေရပါတယ်။ ချိကာရို့မှာ ကျွေနှစ်တော်တို့ သွားလည်တဲ့ မန္တလေးသား မိတ်ဆွေ ဆရာဝန်ရဲ့၊ အိမ်အနီးမှာ သူအိုရုံတစ်ခုရှိပါတယ်။ သူက ကြိုတင်လေ့လာ ထားပြီး တစ်နှေ့နှေ့မှာ သွားဖို့အဆင်သင့်ပြင်နေတာပါ။ ကိုသာရက တွက် ကိန်းနဲ့ လူလုပ်တဲ့လွှာစားမျိုးပါ။ ဘတ်ဖလိုးမှာလည်း သူအိုရုံကိုပိုဝင်ပြီး စမတ်ကျွေကျွေနေသွားခဲ့ပါတယ်။

ပြည်ပကိုရောက်လာတော့ အခင်မင်အရင်းနှီးဆုံး သူရဲ့မိတ်ဆွေက မောင်စွမ်းရည်ပါ။ မောင်စွမ်းရည်က ကြီးသူကို ဂိုသေတတ်လို့ သူနဲ့ အငြင် ပွားတာတွေ မလုပ်ပါ။ သူနဲ့ ကျွေနှစ်တော်နဲ့တစ်ခါမှ အငြင်းမပွားဖွူးပါ။ အ ကိုဘာရှုမဲ့ (တင်ဓါး)နဲ့ဆုံးရှင်တော့ (ကန်တော့ပါရဲ့) ကြောင်နဲ့ခွေးလိုပါပဲ့။ ဘာမှတော့ အငြင်းမပွားဖွူးပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ကြည့်မှု တာပါပဲ့။ တစ်ယောက်က ဖြူးသားလူလည်ရှုပ်'တဲ့။ တစ်ယောက်က အော သားလူလည်ရှုပ်'တဲ့။ သူတို့ချင်း စကားမပြောကြပါဘူး။

တင်ဓါးနဲ့ သူငယ်ချင်းအပေါင်းကတော့ ကျွေနှစ်တော့ကို မောင်သာရုံ၊ ဘယ်လိုပေါင်းသလဲလို့ တာအုံတော် မေးပါတယ်။ တစ်ယောက်ကတော့ “မောင်သာရဆီက ဘာများရချင်လို့လဲ” တဲ့။ အသလိုမေးတာ တစ်ယောက် နှစ်ယောက်မကတော့ဘူး။ ဒါနဲ့ “မောင်သာရက ဘာတွေပေးနိုင်လို့လဲ”လို့ ကျွေနှစ်တော် ပြန်မေးဖွူးတယ်။ “မောင်သာရက ဂျပန် တိုယိုတာဖောင်အေးရှင်းက အော်လာစားပြစ်နေတာမဟုတ်လား” တဲ့။ ကျွေနှစ်တော်လည်း အယော

သူသွားပါတယ်။ ပြည်တွင်းမှာပါ။

ဖြစ်ပိက ဒီလိပါ။ တိယိတာဖောင်ဒေးရှင်းက မိတ်ဖြစ်ဆွဲဖြစ်သဘော မှာ မြန်မာဝါယွေးကို ဘာသာပြန်ချင်တယ်။ ဒါကြောင့် ဂျပန်သံရုံးက ထံ့ဆင့် မြန်မာသံရုံးကို စုစုမဲ့တယ်။ စစ်အစိုးရခေတ်ဆိုတော့ ဘာလုပ် ထုတ် မလွယ်ဘူးမဟုတ်လား။ နောက်တော့ ဝါယွေးဆရာ နာမည်ကြီး ထံ့ယောက်နဲ့ အဆက်အသွယ်ရှာတဲ့အခါ (အဲဒီကာလမှာ နာမည်အကြီး အဲဖြစ်နေတဲ့) မောင်သာရနဲ့ အဆက်အသွယ်ရာသွားတယ်။ မောင်သာရက အုပ္ပါဒီသမီးဝါယွေးဆရာတစ်ယောက်လည်း လိမယ်ဆိုပြီး သူနဲ့ ရင်းနှီးတဲ့ အိုးတန်းဝါယွေးဆရာထဲက မိုးမိုး(အင်းလျား)နဲ့ ဆက်သွယ်ပေးပါတယ်။ သာ့နဲ့ မပြီးသေးဘူး။ တိယိတာမှာအရ စာပေဝေဖော်ရေးဆရာတစ်ဦးလည်း ပါးဆချင်တယ်။ ဝေဖော်ရေးဆရာ ရွှေးချယ်အတည်ပြုပေးမှ လက်ခံမယ်လို့ သိပ်နဲ့ ကိုမင်းကျော်ကို မောင်သာရက ဆက်သွယ်ပါတယ်။ ကိုမင်းကျော် အလိခနာမည်နဲ့ စာပေဝေဖော်ရေးတွေ လုပ်နေတာဆိုပြီး ဆက်သွယ်တာ ပါး ကိုမင်းကျော်က အစိုးရအမှုထမ်းတွေဟာ နိုင်ငံခြားသားတွေနဲ့ ဆက်ဆံ့ မရှိဘူးဆိုပြီး ငြင်းလိုက်လို့ မောင်စွမ်းရည်ဆီကို ရောက်လာတယ်။ ဆောင်စွမ်းရည်က ဘုမသိဘမသိနဲ့ လက်ခံလိုက်ပါတယ်။ အမှန်တော့ အောင်းကျော်က ‘သူကို ကြောက်လို့’တဲ့။

မောင်စွမ်းရည်က ကဗျာဆရာမဟုတ်လား။ တိယိတာဖောင်ဒေးရှင်း သားတွေပဲလိုချင်တာပါ။ ကဗျာစာအုပ်လုံးဝမထုတ်ပါ။ ဒါကြောင့် ဘာလက်ဆောင်မှ မရဖူးပါ။ အဲ ဂျပန်ဝါယွေ့၊ ကဗျာ သုံးလေး အဲ့ အက်လိပ်ဘာသာပြန်တော့ ရလိုက်ဖူးပါရဲ့။ အည်ခံဖို့ဆိုပြီး ကျွန်တော့ဆီ ၂၄၂၀၀ တောင်းလို့ မအူမလည်နဲ့ ဆရာမောင်သာရကို ပေးခဲ့ရဖူး သာ့၏။ ကျွန်တော် အမေရိကကို ရောက်မှ ဂျပန်ရောက်မြန်မာလွင်ယ်တွေက အဲကြေားလို့ တိုကျိုကို ရောက်ဖူးခဲ့တယ်။ အဲဒီမှာ တိယိတာ ဖောင်ဒေးရှင်းကို ကျွန်တော် ဆက်သွယ်လို့ သူတို့က ထမင်းကျေးဖူးပါတယ်။ ပန်းချိုဝင်းဖေကိုလည်း ဝါယွေ့တို့ဆရာအဖြစ် မိတ်ပါတယ်။ မောင်သာရကို သူတို့ကိုယ်တိုင် မဖိတ်ဖူး သား။ ကျွန်တော့ကိုယ်စားတစ်ခါလိုက်သွားဖူးပါတယ်။ အသွားအပြန်

သူနာပြုဆရာမတစ်ယောက် ပေးရမယ် စသည်ဖြင့် တောင်းဆိုမှုတွေများကို
တဲ့ နောက်ထပ်ဖိတ်ဖို့ငြင်းပါတယ်။ မောင်သာရကတော့ ကျွန်းမာရေးကြောင့်
တောင်းဆိုတာပါ။ မိတ်ကြားသူတွေက နှစ်ယောက်တွေက် စရိတ်မခိုင်ကြ
ရှာပါ။

ကျွန်းတော်က မောင်သာရအကြောင်းကို အဆုံးကစပြီး ရေးနေမိပါ
တယ်။ သူရော ကျွန်းတော်ပါ မန္တေသနလေးတွေသို့လိုကျောင်းသားဟောင်းတွေ
ပါ။ ကျောင်းမှာတော့ အတူမနေခဲ့ကြဖူးပါ။ သူက ၁၉၅၃ ခုနှစ် အရင်က
တွေသို့လိုရောက်ပြီး ၁၉၅၃ မှာ အောက်တိုဘာ ကျောင်းတစ်လပိတ်ငော်
တောင်းဆိုဆန္ဒပြမှုကြောင့် အဖမ်းခံရဖူးပါတယ်။ ရန်ကုန်တွေသို့လိုမှာ
အဖမ်းခံရတဲ့ကျောင်းသားတွေက အများကြီးပါ။ အစိုးရက ကျောင်းသား
သမဂ္ဂခေါင်းဆောင်တွေကို သူပုန်ကျောင်းသားတွေ၊ ရန်သူတွေလို သဘော
ထားပါတယ်။ အများသိကြတဲ့အတိုင်း ဖို့လိုနေဝင်းလက်ထက်မှာ ကျောင်း
သားတွေ၊ ဖမ်းဆီး၊ ထောင်ချုပ်၊ ပစ်သတ်ရုံမက သမဂ္ဂအဆောက်အအုံကိုပါ
မိုင်းပုံးနဲ့ အောက်ခဲ့ဖြူချုပစ်ပါတယ်။ အောက်တိုဘာကျောင်းတစ်လပိတ်ငော်
ကိစ္စက ဦးနာ ဦးကျော်ဌီမီးတို့ လက်ထက်ကပါ။ မန္တေသနလေးတွေသို့လိုက်
ကျောင်းသားခေါင်းဆောင်တွေဖြစ်ကြတဲ့ ကိုသိန်းလွင်(မောင်သာရ)၊
မောင်သာမိုး၊ မောင်ဉာဏ်၊ ကိုခင်မောင်းလို့ စတဲ့ ကျောင်းသားတွေကို ဖမ်းဆီး
ထောင်ချုပ်ပါတယ်။ မဆီမဆိုင် ဖြူမျက်နှာဖူးလူကြီးများဖြစ်ကြတဲ့ လူထူ
ဦးလှနဲ့၊ နို့ဘုရင် ဦးဘရင်ကိုပါ ဖမ်းဆီးလိုက်ပါတယ်။ နောက်တော့
ဖို့လိုခင်မောင်လေးက လူထူဦးလှကို ကန်တော့ပြီး တောင်းပန်ခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟောင်း ဦးနကလည်း သူများခဲ့ကြောင်း စာနဲ့ရော လူသိရှင်
ကြား တောင်းပန်ခဲ့ပါတယ်။

ကျောင်းသားခေါင်းဆောင်တွေ အဖမ်းခံရတဲ့အကြောင်းကို မောင်သား
က “ကျွန်းတုပ်ခံခုံမခုံ” ဆိုတဲ့ဝတ္ထုမှာ အသေးစိတ်ရေးထားပါတယ်။
ကျောင်းသားလူပ်ရှားမှုကို ရေးတဲ့ဝတ္ထုအဖြစ်နဲ့ ကျော်ကြားပြီး သူပြည်သူ
ရောက်မှ နောက်တစ်ကြိမ် ထပ်ထပ်ဖူးပါသေးတယ်။ ထိုင်း-မြန်မာနယ်ခံ
မှာထုတ်တာပါ။ ကျောင်းသားမောင်းက ၁၉၅၆ မှာ ကျောင်းပြန်တက်လေ့
တို့ ထောင်ကလွတ်တော့ မောင်သာမိုးက ၁၉၅၆ မှာ ကျောင်းပြန်တက်လေ့

—သာသရက ကျောင်းပြန့်မတက်တော့ ပါ။ မောင်သာနီး ပြန့်တက်တဲ့နှစ်မှာ အင်ခိုး မိုးသူ၊ ကြည်အောင်၊ မောင်သိန်းနှင့်၊ မောင်စွမ်းရည်တို့လည်း အားဖြင့် ရောက်တဲ့နှစ်ဖြစ်လို့ ပေါင်းစည်းမိသွားပြီး မောင်သာနီးနဲ့အတူ အားဖြင့် သားလူပ်ရှားမှုမှာ ပါဝင်ကြပါတယ်။ လူချင်းလည်း ညီအစ်ကိုလို အင်သွားကြပါတယ်။

မောင်သာရကို မန္တလေးမှာ ကျွန်ုတ်တော် မမြင်ပူးလိုက်ပါ။ သူက ရန်ကုန် အင်သွားပြီး ကျောင်းပြန့်မတက်တော့ဘဲ ဝတ္ထုရေးဆရာအဖြစ် ခံယဉ်လိုက် ဖော်သာယ်။ ရွှေမှဝမရှုဇ်င်းမှာ ‘ညာရွှေတစ်ခေက် ကြွေရက်စော့’ ဆိုတဲ့ ဝတ္ထုနဲ့ အမေသံထွက်လာခဲ့ပါတယ်။ ပထမပိုင်းမှာ အချစ်ဝတ္ထုတွေရှည်းရေးပါတယ်။ —သာသရက ကျည်းကန်ရှင်ကြီး မေတ္တာစာ၊ ရှေးစကားပုံ စတာတွေကို အားသွေ့ပါတယ်။ မန္တလေးသားစစ်စစ်လည်းဖြစ်လို့ မြန်မာဝါဟာရ အုံကြော်ပြီး စကားပြုအရေးအသားကလည်း အထူးကောင်းပါတယ်။ ငါအတောက အချစ်ဝတ္ထုရေးဆရာတဲ့ပါ။ သူကိုတုရေးပေမဲ့ သူကို မိသူမရှိခဲ့ပါ။ ဒါပေမဲ့ အားဖြင့်ရေးသမားစာရေးဆရာဆိုတော့ ‘သဘောတရား’ ရှိသူ မြတ်ဟန်ရှိပါတယ်။ အထူးအောင်မြင်မှုရနော့တဲ့ အချစ်ဝတ္ထုရေးဆရာဘဝကို ထာစွန့်လွှတ်လိုက်ပါတယ်။ ဒါဟာ အလွန်ကိုသွေ့ကြပါတယ်။

အချစ်ဝတ္ထုတွေကို စွန့်လွှတ်ပြီးတော့ ချက်ချင်းဆိုသလို ‘ဘဝသရပ် အေားဝတ္ထု’ တွေကို ကောက်ထဲတဲ့လိုက်ပါတယ်။ ဘဝသရပ်ဖော်ဝတ္ထုတွေကို အချို့က သရပ်မှန်ဝတ္ထု’လိုလည်း ခေါ်ကြပါတယ်။ ပြည်သူလူထားများစုံ တော့ လူတွေရဲ့ဘဝကို ထင်ဟပ်ရေးသားတယ်လို့ ဆိုကြပြီး ရေးတတ်ရင် အာဘတ်သလောက် တန်ဖိုးရှိပြီး စာပေလောကမှာ အထက်တန်းရောက်သွား ဖော်သာယ်။ မောင်သာရလည်း စာပေလောကရဲ့ အထက်တန်းစား စာရေးဆရာ ‘တန်းဝင်’သွားပါပြီ။ သူက ဂိုပြီးထူးစာက ပြည်သူတွေရဲ့ဘဝထဲကို ငါးသို့ယိုင် ဝင်ရောက်နေထိုင်လေ့လာရေးသားခြင်းပါပဲ။ သူများကိုလည်း ငါးသို့ပြည်သူဘဝထဲကို ကိုယ်တိုင်ဝင်ကြဖို့ လုံးဆော်ပါတယ်။ ဒါပေမဲ့ တရာ့ ငါးသူရဲ့ လောင်းကစားလောက ဝတ္ထုတစ်ပုံကိုတော့ဖြင့် ကန်ကွက်တဲ့ အာဘာပြာလာကြပါတယ်။ လောင်းကစားခြင်းကိစ္စလိုဟာမျိုး (မကောင်းမှု ငါး ကိုယ်တိုင် ဝင်ရောက်လေ့လာဖို့ အားမပေးထိုက်ဘူး။ မားပြတိုက်တာ၊

နိုးတာ၊ လုတာကို ကိုယ်တိုင်ပါဝင်ဖို့မသင့်ဘူး။ ဒီဝိုဘဲ မောင်သာရ ကိုယ်တိုင် လောင်းကစားဝါသနာပါလို့ ဝင်လောင်းကစားရာက ထွက်ပေါ်လာတဲ့ ဝါယူပါလို့ ဆောက်ပြကြပါတယ်။ မောင်သာရ လက်စံပေါက်စံမြို့မှာ ကျယ်လွန်တယ် ကြားတော့ ဒီမြို့ဟာ လောင်းကစားမြို့လို့ ဆိုပါတယ်။ တဗြားမြို့ - ဥပမာ - မြန်မာတွေများတဲ့ လော့စံအိန်ဂျလိစံမြို့၊ ဆန်ဖရန်စစ်ကို မြို့တွေမှာနေသင့်တယ်။ ဘာကြောင့် လောင်းကစားမြို့၊ သွားမော်ရသလဲလို့ အပြစ်ပြောကြပါတယ်။ မောင်သာရ အဲဒီလောင်းကစားမြို့မှာ လောင်းကစားလုပ် မလုပ်တော့ ဘာမှုလည်း သတင်းမကြားမိပါ။ သူ့မှာ လောင်းကစားလုပ်စရာ ဝင်ငွေလည်း မရှိပါ။ (ရှိရင် လောင်းပစ်တာကြုံဖူးပါတယ်)

သူနဲ့ရင်းနှီးတဲ့ ထုတ်ဝေသူတစ်ဦး အမေရိကကို မဲပေါက်ပြီးရောက်လာပါတယ်။ ယောမင်းကြီးစာပေတိုက်က ထုတ်ဝေသူပါ။ သူရောက်လျှင် ရောက်ချင်း မောင်သာရနဲ့ ဆက်သွယ်ချင်တယ်ဆိုလို့ ကျွန်တော် ဆက်လေးလိုက်ပါတယ်။ ယောမင်းကြီးစာပေတိုက်က “စာမူသစ်ဖြစ်ဖြစ် စာအပ်ဟောင်းဖြစ်ဖြစ်” ထုတ်မယ်။ ပေးပါလို့တောင်းတော့ ဈေးနှုန်းကလည်း သိပ်မြင့်ပြီး လက်ငင်း(ဒေါ်လာ)နဲ့ ပေးရမယ်လို့ ဆိုလေတော့ အလုပ်ဖြစ်မ သွားခဲ့ပါဘူး။ တဗြားထုတ်ဝေသူတစ်ဦးက တစ်အပ်ထုတ်ကြည့်တယ်လို့ သတင်း မသေမချာ ကြားမိပါတယ်။ ပရိသတ်နဲ့ သူနဲ့ အဆက်ပြတ်နေလို့ ထင်တယ်။ ရောင်းမကောင်းဘူးလို့ ကြားလိုက်မိပါတယ်။ တရုံး၊ လှင့် စာသပ်ရိသတ်အသစ်တွေက သိမှာမဟုတ်တော့ဘူး။ ရော်ယိုက အသံကြားလို့ တရုံးကတော့ သိကောင်းသိနေမှာဖြစ်ပေမဲ့ လူနည်းစုပ် ဖြစ်ပုံရပါတယ်။ မောင်သာရတို့၊ မောင်စွမ်းရည်တို့အောင် မဟုတ်တော့ပါ။

မောင်သာရကတော့ သူ့ခေတ်နဲ့သူတော့ ဘဝသရုပ်ဖော်ဝိုဘဲရေးရာ မှာ ထိပ်တန်းကိုရောက်ခဲ့ပါတယ်။ ဝါယူနဲ့ အမျိုးသားစာပေဆရှိသူမျှ ဝါယူတွေထဲမှာ ထိပ်ဆုံးကလို့ ဆိုနိုင်ပါတယ်။ အဲဒီအချိန်မှာ မောင်စွမ်းရည်က စာအပ်ဝေဖော်ချက်တွေ ရေးနေဖြပ်ပြီး၊ ကောင်းလို့ကြောက်၊ ကြောက်လို့ကောင်းကြောင်း ရေးတဲ့အခါ မောင်စွမ်းရည်ဟာ သူတို့ မွန်လေးသားချင်း ‘ပင့်နေပြန်ပြီ့လို့ အတင်းပြောလာကပြန်ပါတယ်။ မွန်လေးနောက်ခဲ့နဲ့ ပြောလာပြန်တော့ မွန်လေးကိုပဲ များကြား

မောင်သာရက ချေပါတယ်။ မောင်သာရက မန္တလေးသား၊
သူလေးသားက ဘာသာစကားနိုင်နိုင်တယ်။ အချစ်ဝါဌာရေးရေး၊ ဘဝသရုပ်
ပိုးရေးရေး ဘာသာစကားနိုင်နိုင်သူက ပိုကောင်းတတ်တာဟာ သဘာဝ
အဲ အောင်သာရကို ယူဉ်ချင်သူများဟာ သူလို့ရေးနိုင်ဖို့ မပြောနဲ့။ သူဝါဌာ
ပိုးစဉ်တွေကိုတောင် မိအောင် ရေးနိုင်ဖို့ မလွယ်ကူဘူးလို့ ပြန်ပြောခဲ့ဖူး
တယ်။ ‘ကျဉ်းတုပ်ခံစွဲမခံစွဲ’၊ ‘မတ်တတ်ရပ်လို့ လမ်းမှာခို့’၊ ‘ထဘိကျွေတ်လို့
လွှဲလိုက်တယ်’၊ ‘ညာရွှေတစ်ခေက ကြောရက်စော’၊ ‘အသားနက်မ အောင်လု
ပြုစွဲ’၊ စတုဝထွေအမည်တွေဟာ ကြီးကျယ်ခံမ်းနားတဲ့ စာပေနောက်ခံရှုမှ
ဘာ ပေါ်ထွက်နိုင်ပါမယ်။ ကျဉ်းတုပ် ခံစွဲမခံစွဲကို တချို့က အဓိပ္ပာယ်တောင်
သော်လိုက်ကြဘူး။ ကျဉ်းကောင်ဆိတာ ပုဂ္ဂက်ဆိတ်အကြီးစားတစ်မျိုး၊ တော်
အော် ချုပ်တိုးပြီး မို့နတ်ရင် ကိုက်တတ်တယ်။ အဲဒါ ကျဉ်းကန်ရှင်ကြီး
အဗ္ဗာစာထဲမှာပါတယ်။ ‘မတ်တတ်ရပ်လို့ လမ်းမှာခို့’ ဆိတာက လူထုတော်
အကပါ။ ထဘိကျွေတ်လို့ လွှတ်လိုက်တယ်ဆိတာ တချို့က ညံ့ညည်း
တယ်လို့ စွဲပွဲပါတယ်။ အမှန်က အဲဒါလွှန်သီချင်းပါ။ အညာမှာ ဇွဲခေါင်
အောင် မို့မရွှေ့ရင် လွှန်ဆွဲကြတယ်။ လွှန်ပွဲမှာ သံချုပ်တိုင်ကြတယ်။ နိုင်တဲ့
အက်က ရွှေးတဲ့ဘက်ကို နိုင်ပြီး သံချုပ်ထိုးရင် ရွှေးတဲ့ဘက်က “နိုင်တို့ နိုင်တာ
ဘာ နိုင်တို့ တော်လို့မဟုတ်ဘူး။ ငါတို့ ထဘိကျွေတ်လို့ ကြိုးကိုလွှတ်လိုက်
ဘာနဲ့ နိုင်တို့ အနိုင်ရသွားတာ”လို့ ပြောတာပါ။ အောက်ကလည်းနေသေး
အဗုံးလည်း မလျော့ဘူးဆိုတဲ့ စကားလိုပေါ့။ ဒါပေမဲ့ -

ဒါပေမဲ့ ဘဝသရပ်ဖော်ဝတ္ထုဆိတာ ရေးချင်တိုင်းရေးလို့ မရပါဘူး။
သူရေးတဲ့စာမျိုးက ဘဝကိုလေ့လာမှုကုန်ရင် ရေးလို့မရတော့ဘူး။ သူဟာ
ကောက်ရုံအလုပ်သမားတွေရဲ့ဘဝကို လေ့လာချင်လို့ စစ်အစိုးရခေတ်မှာ
ဘဝနှင့်စစ်ပိုလ်တွေရဲ့ စွင့်ပြုချက်နဲ့ မြစ်ငယ်စက်ရုံအလုပ်သမားတွေကြား
အဲ သွားပြီးလေ့လာဖို့ ကြိုးစားသေးတယ်။ စားဖို့ သွားဖို့ အခွင့်အရေးတွေ
ဘောင်းလွန်းလို့ ထင်ပါရဲ့။ စစ်ပိုလ်တွေက စိတ်မရည်တော့လို့ လေ့လာ
အဲ အဆုံးမသတ်နိုင်ခဲ့ရှာဘူး။ မီးရထားဟိုတယ်ပေါ်တက်နေပြီး ရေးဖို့
ကြိုးစားတာဆိတော့ ရေးဖြစ်ရင်လည်း ကောင်းဖို့မလွယ်ပါဘူး။ ဘာဖြစ်
သို့လဲဆိတော့ မြစ်ငယ်မီးရထားစက်ရုံအလုပ်သမားတွေကို လေ့လာခြင့်

မအောင်မြင်လို့ ရော်မြေကို သွားပြီးလေ့လာပြန်တယ်။ သူက ကျော်းသား ကတည်းက ဆိုရှယ်လစ်ပါတီ (ပမည်) မှာ လုပ်လာတာပါ။ ဝိဇ္ဇာသခင် ချစ်မောင်တို့ရဲ့ ဆိုရှယ်နိပါတီကပါ။ လွင်ယ်ပါတီခွဲအဖြစ် ပြည်သွားလွင်ယ် အဖွဲ့ ဆိုတာ ရှိပါတယ်။ အဲဒီအဖွဲ့မှာ ကိုဝင်းခက်တို့နဲ့အတူတူ ဗဟိုကော် မတိဝင်တွေပေါ့။ ဒါကြောင့် ဘွဲ့ခုံက အဖမ်းခံခဲ့ရတာပါ။ ဒါပေမဲ့ တော် လှန်ရေးကောင်စီစဉ်အဖိုးရတာကိုတော့ ဝိဇ္ဇာကြီးက ‘ခွေးကတက်က နော် နော့’လို့ ကြွေးကြော်ပြီး ပိုလ်နေဝင်းအဖိုးရကို ထောက်ခံလိုက်တယ်။ မြန်မာ ဆိုရှယ်လစ်လမ်းစဉ်ပါတီထောင်တော့ ဝိဇ္ဇာအဖွဲ့ကြီးတစ်ဖွဲ့လုံး ထောက်ခံပါဝင်လိုက်တော့ မောင်သာရရော၊ ကိုဝင်းခက်ရော မဆလပါတိဝင်တွေ အလိုအလျောက်ဖြစ်သွားကြတယ်။ မောင်သာရက ပါတီကို ခွင့်တောင်းပြီး ရော်မြေကိုသွားတော့ ရော်မြေပါတီယဉ်နစ်မှာ နေခွင့်ရတယ်။ ပါတီအဖွဲ့အစည်း ညာအနဲ့ အထက်စီးကဝင်ပြီး လေ့လာတော့ ရော်မြေ အလုပ်သမား တွေကို ရော်သူနိုးတွေအဖြစ် သရုပ်ဖော်မိလျက်သား ဖြစ်သွားပါတယ်။ မြစ်ငယ်အလုပ်သမားတွေအကြောင်းကိုလည်း အထက်စီးက လေ့လာရေးသားရင် ဒီလိုပဲ သူနိုးတွေဖြစ်ကုန်မှာပါပဲ။ ကိုဝင်းခက်က ရှစ်လေးလုံးမှာ ဦးဆောင်ပါဝင်ခဲ့ပြီး ပြည်ပကို အစောကြီးထွက်လာခဲ့တယ်။ ကိုသာရက နောက်ပိုင်းကာလမှာ ခေါ်လို့ရသမျှ သူမိသားစိုင်တွေအားလုံးခေါ်ပြီး ထွက်လာခဲ့ပါတယ်။ ရှစ်လေးလုံးဆန္ဒပြုပွဲမှာတော့ လုံးဝမပါခဲ့ပါ။ ဆန္ဒကျင် လက်မှတ်တောင် မထိုးခဲ့ပါ။

ဆရာမောင်သာရက ပြည်ပရာနယ်တွေမှာ စာရေးခွင့်ရတယ်။ ရော်ယိုတွေမှာလည်း ပြောခွင့်ရလို့ တဗြားနိုလှုံသွေနဲ့ ဘဝခြားပါတယ်။ သူက ထိုင်းနယ်စပ် ခုက္ခသည်စခန်းမှာ မြေကြောက်၊ ကြွက်ကြောက်လို့ဆိုပြီး အုတ်တိုက်ကလေးဆောက်နေပြီး စားတော့လည်း တရုတ်ဆိုင်က ခေါက်ခွဲကြော်၊ ထမင်းကြော်တွေကိုပဲ ဝယ်စားလေ့ရှိတော့ သူက ခုက္ခသည်မဖြစ်ဘဲ သူခေါ်သည် အဖြစ်နဲ့ နေခဲ့ရကြောင်း ကျွန်ုတော့ကို ပြောဖူးပါတယ်။ အဲဒီ ထိုင်း-မြန်မာနယ်စပ်ကနေ့ အမေရိကန်-ကနေ့ဒါနယ်စပ်က နိုင်ယာဂရာရေတံခွန်ကြီးတွေအနီး ဘတ်ဖဲလို့မြှုပြုကို ရောက်လာပါတယ်။ အဲဒီအေသာက အေးလွန်းလို့ဆိုပြီး လပ်စောက်မြှုပြုကို ပြောင်းပေးဖို့ တောင်

သံဃာတယ်။ သူက အမေရိကမှာထဲတဲ့ မြန်မာစာနယ်ဝင်းတွေမှာ
ငါးဝါစာမရေးပါ။ စာမူခမရလို့တဲ့။ တင်မိုးနဲ့ မောင်စွမ်းရည်တို့က စာမူခ
ဆောင်းတဲ့အပြင် ကိုယ်ကတောင် ပေးဖို့ (တကယ်) ကြိုးသားခဲ့ကြဖူးပါ
တယ်။ ဒါကြောင့် မင်းတို့နှစ်ယောက် ဈေးဖျက်တာလို့ ကျွန်တော်တို့ကို
အပြစ်တင်ပါတယ်။ တောသားငအူ၊ ငအတွေအဖြစ်နဲ့ ပြောဆိုတာပါ။
ကြိုးမှုဦးသောင်းကတော့ “ကိုစွမ်းရည်တို့ရေးနေတဲ့ မိုးမခမှာ ကျွန်တော်
လီလည်း ရေးခွင့်ရအောင် ခွင့်တောင်းပေးပါလို့” ဆယဝယ် ပြောလာလို့
အံသူရတယ်။ “ဆရာရယ် ဆရာလိုပုဂ္ဂိုလ်ရေးရင် ဝမ်းသာပါမှာ။ ဆရာဆီ
လီ မတောင်းရလိုပါ” လို့ ပြောပြီး ကျွန်တော်က ဆရာသောင်းကို မိုးမခနဲ့
ဆက်သွယ်ပေးခဲ့ရဖူးပါတယ်။ ဆရာသာရက “အသပြောမပေး စာမရေး”
လုံးကြော်ခဲ့သူပါ။ ကျွန်တော်တို့မှာတော့ ဒီအရွယ်၊ ဒီအချိန်မှ စာမရေး
ငါးဘယ်အချိန်ရေးမှာလဲ။ ဇော်ရဲ့တာဝန်လို့ ယူဆပြီး စစ်အစိုးရရကို
ော်ပြန်ညာပြန် နားရွက်တဲ့တွေးဆွတ်ခွင့်ရလို့ တကယ်ပဲတတ်နိုင်ရင်
လီယံကတောင် အခကြေးငွေပေးပြီး ရေးချင်ခဲ့တာပါ။

ကိုသာရက စာမရေးပေမဲ့ ရောက်ဖူးတယ်ရှိအောင် အလည်အပတ်
အဖြစ်နဲ့တော့ ဟိုဟိုသည်သည် တစ်ခေါက်တစ်ခါတော့ဖြင့် လိုက်ပါတယ်။
အစ်မြို့တစ်နေရာကို တစ်ခေါက်စီလောက်လိုက်ပြီး နောက်ထပ် ဘယ်မှ
အော်ကိုတော့ဘဲ လောင်းကစားမြို့မှာသွားပြီး အနားယူနေပါတယ်။ သူနဲ့
ကျွန်တော်နဲ့ကတော့ မကြောခဏ ဖုန်းဆက်ပြီး မာကြောင်းသာကြောင်း
အော်ဖြစ်ကြပါတယ်။ သူရော ကျွန်တော်တို့ပါ လွှတ်လပ်တဲ့အာရုံအသံမှာ
ပြင်ပကနဲ့ အသံလွှင့်ဆောင်းပါးတွေ ရေးကြပါတယ်။ သူဟာ အမှန်
တကယ်ပဲ ဘဝသရပ်ဖော်ဝါယွေးတွေ ရေးခဲ့သွာ်ဖြစ်ရုံမက ရေးဖို့လည်း တပင်
တပန်း ကြိုးပမ်းပါတယ်။ တချို့တော်တော်များများကို အစိုးရက ခွင့်မပြု
ပဲဘူး။ ပြည်သူလွှာထဲဘဝကို သရပ်ဖော်ရင်တော့ အများပြည်သူက ဆင်းရဲ
ဘာကိုး။ မောင်သာရက ထုတ်ဝေသွားသံဃာတယ်နဲ့ စာမူခင့်ကြိုးတင်ယူပြီး သမ္မတ
သံဃာတယ်နဲ့ မီးရထားဟိုတယ်တို့မှာ တက်ရေးတာပါ။ အဲဒီတော့ ငွေကြော်
အတ်မတင်ဘူးပဲ့။ “မတ်တတ်စာပုံရှိ တုံးလုံးစာမရှိ” ဆိတာမျိုးပဲ ကြိုရပါ
တယ်။ စာပေစိစစ်ရေးက (အစိုးရက)ခွင့်မပြုရင် ငွေကြိုးပေးထားတဲ့ ထုတ်ဝေ

သူနဲ့ တစ်ခါတစ်ရဲ ပြဿနာဖြစ်ရပါတယ်။ အစိုးရက ဆင်းရဲသား အကြောင်းကိုရေးပြီး ကိုယ့်တိုင်းပြည် ကိုယ်အရှက် ခွဲနေတဲ့ စာရေးဆရာတွေ လို့ မကောင်းမြှင့်ပါတယ်။ ဆင်းရဲသားအကြောင်းမှရေးဘဲ လူချမ်းသာ အကြောင်းရေးရင်လည်း ချမ်းသာသူတွေဟာ စိတ်ကောင်းရှိပြီး ဆင်းရဲသား တွေကို ပေးကမ်းလျှော့ဒို့ချင်တဲ့ စေတာနာသွေ့ပါတရားနဲ့ ပြည့်စုတယ်။ ဘုရား တည်ကြ၊ ကျောင်းဆောက်ကြတယ် ဆိုတာမျိုး၊ ရေးရင်တော့ ခွင့်ပြုမှာပေါ့ ဖောက်ပြန်တာရေးခွင့်ပြုမှာ မဟုတ်ပါဘူး။ ချမ်းသာနောကြတာတွေက စစ်စိုလ်ကြီးတွေနဲ့ သူတို့အသိုင်းအဝိုင်း ခရိုနဲ့ ခရိုဂါတွေပဲ ရှိကြတာကိုး

စာပေဆိုတာကတော့ လွှာတ်လပ်စွာ ဖန်တီးရေးသားခွင့်ရှိရမှာပါပဲ။ ဆင်းရဲတာပဲရေးရေး၊ ချမ်းသာတာပဲရေးရေး ရေးတဲ့လူက အမှန်အတိုင်း မရေးရင် သွေ့တာဝန်နဲ့သွောပါပဲ။ အပေါ်ယံဖတ်ကောင်းရဲ ရေးရင်တော့ အပျော်ဖတ်ဝါယာရေးဆရာအဖြစ်နဲ့ စာပေလောကရဲ့ အောက်တန်းအဆင့်မှာပဲ တင်ကျော်နေခဲ့ရမှာပါ။ ဆရာ တွေ့သိလိုလ်ဘုန်းနိုင်တို့၊ မင်းသို့စိုးတို့ဟာ ရောင်းကောင်းတဲ့ ဝွေ့အေးဆရာတွေပါပဲ။ ဒါပေမဲ့ မောင်သာရရှု့၊ 'မတ်တတ်ရပ်လို့ လမ်းမှာင့်' ဝွေ့လို့ ကြွေ့ဝင်မောက် စံတင်လောက်သည်အထိ ဖြစ်မလာဘူး ပေါ့။ ဘဝသရပ်ဖော်ဝွေ့ကို ငွေကြော်တောင်းပြီး ရေးနိုင်တဲ့စာရေးဆရာဆိုတာ ရှားပါတယ်။ မောင်သာရက ရသဗ္ဗာလွှဲလို့ မိုးမိုး (အင်းလျား) တစ်ယောက်ပဲ ငွေကြော် ယူပြီး ဟိုတယ်ပေါ်တက်ရေးတာမျိုး လုပ်တာတွေ့ ရဖူးပါတယ်။ တစ်ခုခက်တာက မောင်သာရက ရသဗ္ဗာလွှဲလို့ ဟိုတယ်ပေါ်မှာပဲ ကုန်အောင်စားပစ်တာ ပါပဲ။ စုဆောင်းတာဝါသနာမပါဘူး။ တစ်ခါတစ်ရဲ ငွေပြတ်ရင် လမ်းအေး ဗာဒံပင် အခြေကုန်ပေါ်မှာ သားအဖနှစ်ယောက် အိပ်ချင်အိပ်နေတတ်ပါတယ်။ အနီးဖြစ်သွားတော့ မိဘအိမ်ပြန်အိပ်ပေါ့။

မောင်သာရဟာ ထောင်ကျဖူးတဲ့ နိုင်ငံရေးသမားဘဝကလာတဲ့ စာရေး ဆရာပါ။ ဒါပေမဲ့ ဘဝသရပ်ဖော်ဝွေ့တွေကို ရေးရာမှာ ဆင်းရဲသား အကြောင်းဖြစ်လို့ အစိုးရကမကြိုက်ပေမဲ့ အစိုးရကိုတော့ ထိနိုက်အောင် စေဖန်ရေးသားလေ့မရှိခဲ့ပါဘူး။ ရှစ်လေးလုံးအရေးတော်ပုံမှာလည်း စာရေး ဆရာတွေအားလုံးလောက် ဆန္ဒပြကြပေမဲ့ မောင်သာရ လုံးဝမပါခဲ့ပါဘူး။ ဦးဝင်းတင်၊ မောင်မိုးသူး ဦးဝင်းခက် စတဲ့ ဆန္ဒပြစာပေသမားတွေက သွား

၁။ ဘာလည်း မလိုက်ခဲ့ပါဘူး။ လက်မှတ်လည်း မထိုးခဲ့ပါ။ ကျွန်တော်က
၂။ လျောက်ဆန္ဒပြနေရာက လမ်းဘေးမှာရပ်ကြည့်နေတဲ့ မောင်သာရကို
၃။ ပြောလျှော့ဖွံ့ဖြိုးပါတယ်။ “ငါက စာရေးဆရာ၊ ဘေးကနေလေ့လာ
၄။ သော်” တဲ့ ပြီးရော့။ ပြည်ပက အသံလွင့်တော့လည်း အများအားဖြင့် သူ့ဝတ္ထု
၅။ အားအကြောင်းပဲ ပြောလေ့ရှိပြီး စာပေစိစစ်ရေးက ခွင့်မပြုတာကို ထည့်ပြာ
၆။ အဲ အစိုးရကိုတော့ ဝေဖန်လေ့မရှိပါဘူး။ လွတ်လပ်တဲ့အာရုံအသံမှာ
၇။ အသံကိုယူရတဲ့ မစန်းစန်းတင်ကို မေးကြည့်ဖွံ့ဖြိုးတယ်။ “သူ့ဝတ္ထုတွေ
၈။ အကြောင်းအပြင် သူ ဘာတွေပြောသေးသလဲ” ဆိုတော့ “အမေရိကန်နိုင်ငံက
၉။ တွေအကြောင်းပြောဖွံ့ဖြိုးတယ်” လို့ ဆိုပါတယ်။ မှန်ပါတယ်။ သူဟာ
၁၀။ မြင်မာစစ်အစိုးရကိုတောင် ထိထိခိုက်ခိုက် မဝေဖန်ဘဲ ပြည်ပထွက်လာသူပါ။
၁၁။ ရောင်အန်အစိုးရကိုလည်း မဝေဖန်ပါ။

မောင်သာရဟာ သူကိုယ်သူပဲ ဒုက္ခကိုရအောင်ရှာပြီး
၁၂။ မောင်သာရဟာ သုံးဖြူနှင့်ပစ်လေ့ရှိတာဟာ အိမ်ထောင်ရှင်တစ်ယောက်အနေနဲ့
၁၃။ ထိုးပျက်စရာပါ။ သူများငွေကို မတရားယူသုံးတာမျိုးမဟုတ်ဘူးလို့ ပြောနိုင်
၁၄။ ထုတ်ဝေသူတွေဆီက ကြိုယျပြီး သုံးပစ်တာပါ။ စာအုပ်ထုတ်ခွင့်မရလို့
၁၅။ အူကြိုးသူကို စာအုပ်မပေးနိုင်ရင်တော့ သူ့အဖို့ စာပေစိစစ်ရေးကိုလွှာချုပ်
၁၆။ ထုတ်ငွေထုတ်ပေးတဲ့ ထုတ်ဝေသူပဲ ခံစရာရှိရင်ခံပေါ့။ ကျူပ်တို့
၁၇။ ဆောင်သာရကတော့ ဒီလိုအေရာမျိုးမှာ မျက်နှာပြောင်ပါပေတယ်။

မောင်သာရဟာ မန္တေသားသားအစစ်လို့ဆိုပေမဲ့ ကျွန်တော်နဲ့ မန္တေသားမှာ
၁၈။ ဆောင်းခဲ့ရဖွံ့ဖြိုးပါ။ သူစာအုပ်တွေမထုတ်ရတော့ မန္တေသားကို ပြန်တက်လာမှ
၁၉။ သူ့ရှုံးတာပါ။ သူ့အအော်ဆရာမကြီးတွေကတော့ ကျွန်တော့ ဆရာမကြီး
၂၀။ ဆရာမကြီး (ကျောင်းအုပ်) ရန်ကုန်လာတော့ ကျွန်တော် သွား
၂၁။ ဘန်တော့ဖွံ့ဖြိုးတယ်။ “အေးကျယ် မင်းတို့ကို သင်ရတုန်းက ငါမှာ နာမည်
၂၂။ ဘာောင်းရခဲ့ဖွံ့ဖြိုးပါရဲ့။ ဒီတွေတွေ၊ မြေးတွေနဲ့ ကျမှ ငါတို့နာမည် ပျက်ရတော့
၂၃။ သော်” လို့ သူတို့ရှေ့မှာ ညည်းတွားဖွံ့ဖြိုးပါတယ်။ ပွင့်လန်း(သဗ္ဗျာတွင်း)
၂၄။ ဆာ့ကိုတာ မောင်မောင်ညို့၊ လော့အိန်ကျလိုစ်က စိတ်ရောကါကု ဆရာဝန်ကြီး
၂၅။ ဆာ့ကိုတာအောင်ခင်၊ မောင်မှုံးရည် စတဲ့ တပည့်ကျော်တွေရဲ့ ဆရာမကြီး
၂၆။ ဆာ့လေးအမှတ် (၁) အစိုးရ အထက်တန်းကျောင်းက ဆရာမကြီး

တွေ ဖြစ်ပါတယ်။

မောင်သာရက ရွှေမဝမဂ္ဂဒေါ်းက စာပေလောကထဲကို တက်လာသူပါ။ “ငါတို့က ရွှေမဝတိုက်ထွက်”လို့ ပြောရှုမက “လူထုတိုက်ထွက် မဟုတ်ဘူးဟေး”လို့လည်း ဆက်ပြောလေ့ရှိပါတယ်။ လူထုဂျာနယ်အဟော်းတွေ မှာ မောင်သိန်းရွှေ်အမည်နဲ့ ကလောင်သွေးခဲ့ဖူးတာကိုတော့ ထည့်မပြော ဖြစ်ပါဘူး။ “လူထုတိုက်ထွက်မဟုတ်ဘူးလို့ ကြည်သာလေ့ရှိတဲ့ မောင်သာရက ငါတို့ဆိုကိုတော့ မှန်ဖိုးပဲဖိုး လာတောင်းတတ်တယ်။ ဒေါက်တာသန်းထွန်းတို့လို့ သက်န်းဝတ်ချင်လို့တဲ့၊ ငါဆီမှာ သက်န်းဖိုးလည်း အလျှော့လာတယ်”လို့ ဒေါ်ဒေါ်က ပြောဖူးပါတယ်။ ကျွန်ုတော်ကလည်း “ခင်ဗျားတို့လို့ ပေါ်ပြောလာမဂ္ဂဒေါ်းတစ်ခုက မွေးထုတ်တဲ့ရွှေမဟုတ်ဘူး။ ကျွန်ုပ်တို့က လူထုတိုက်ထွက် အစစ်”လို့ ပြန်ပြီးလက်မထောင်ရပါတယ်။ ကျွန်ုတော်လည်း ရွှေမဝမှာ ကျော်တစ်ပုဒ် နှစ်ပုဒ် ရေးဖူးပါတယ်။ ရွှေမဝတိုက်ထွက်လို့ ပြောလောက်အောင် မရေးဖူးပါ။ ရှုဏ်မယူပါ။

ရွှေမဝမှာ ကလောင်နာမည်မှတ်တမ်းလေးတွေ ပါခဲ့ဖူးတာကို သတိရပါတယ်။ မောင်သာရ ရေးတာကိုပဲ မှတ်မိန့်ပါတယ်။ “သူများထက်မသာရရင် မနေ့တတ်သူမျို့ မောင်သာရဆိုတဲ့ ကလောင်နာမည်ကို ယူပါတယ်”လို့ ရေးခဲ့ဖူးပါတယ်။ စာပေဟောပြောပွဲတွေမှာတော့ “ပြည်တော်သာရမည်”ဆိုတဲ့ ကြွေးကြော်သံထဲက သာရကို ယူပါတယ်လို့ဖြေကြောင်း သူများပြောလို့ ကြားရဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် သူဟာ သူများထက် မသာရရင် မနေ့တတ်သူဖြစ်ပြီး သာရအောင် ကြိုးစားအားထုတ်ပါတယ်။ လူဆိုတာသူများထက်သာရအောင်ပဲဖြစ်ဖြစ်၊ ကိုယ့်လက်ရှိအခြေအနေထက် သာရအောင်ပဲဖြစ်ဖြစ် အမြဲအားထုတ်နေကြရတာမျို့ မောင်သာရရဲ့စကားကို အွေမယူလိုပါ။ သူများကို ကြောရအောင် ကြောတတ်သူမျိုးဆိုရင်တော့ မကောင်းဘူးပေါ့။ သူဟာ ထုတ်ဝေသူတွေအပေါ်မှာတော့ ကြောခဲ့တယ်လို့ နာမည်ကြီးပါတယ်။

မြန်မာပြည်တွင်းမှာရော ပြည်ပမှာရော သူနဲ့ (နောက်ပိုင်းကာလ) အတွဲဆုံးဟာ မောင်စွမ်းရည်လို့ပြောနိုင်ပါတယ်။ ဒီလိုလူမျိုးနဲ့ ဘယ်လိုများပေါင်းသင်းနိုင်ပါလိမ့်လို့ မေးတာတွေလည်း ပြည်တွင်းပြည်ပ ကြောခဲ့ရပါ

သော်။ ပြန်ပြီး အသေအခါာစဉ်းစားကြည့်တော့လည်း ကျွန်တော်အပေါ်မှာ ဖွံ့ဖြူတိနိုင်အောင် ဆိုးခဲ့တာမရှိဘဲလို “ငါအပေါ် ကျေးဇူးပြုခဲ့ဖူးပေတယ်” ထို့ ပြောရအောင်လည်း တစ်ခုမှ မရှိခဲ့ပါ။ ပြောခြင်းပြောရင် ကျွန်တော်က မဲ ဘုရားယိုတာဖောင်ဒေးရှင်းရဲ့ ဘာသာပြန်စာအုပ်ရွေးချယ်ရေးမှာ ကူညီခဲ့ မူးဘာရှိပါတယ်။ ကျွန်တော်ကပဲ သူ့ကျေးဇူးရှင်လို့ ပြောလို့ရမှာပါ။

တစ်ခုတော့ သူနဲ့ ကျွန်တော်ကြားမှာ အငြင်းပွားခဲ့တာမျိုးရှိခဲ့ဖူးတာကို အတော်ရရှိပါတယ်။ တို့ယိုတာဖောင်ဒေးရှင်းက ပထမတော့ ဝတ္ထုတွေပဲ ထုတ်ဖို့ အောင်းပါတယ်။ ကဗျာကို လုံးဝမထောင်း။ ကျွန်တော်ကလည်း ကဗျာထဲတ် အေားလို့ လုံးဝစကားမစခဲ့ပါ။ ဒါပေမဲ့ သူ့ကို မတိုင်ပင်ဘဲ မြန်မူရှိုးရာ အိမ်းတွေကို စာအုပ်ရေးထားတာ ထုတ်စေချင်တယ်ဆိုပြီး ကျွန်တော်က ကုန်းမ (အိဝါဓိတို့)ကို ဦးအေးမြင့်ဆီ ခေါ်သွားပါတယ်။ ရပ်ရှင်မင်းသားကြီး အဲ့သွန်းဝေရဲ့ ရုံးခိုးမှာ ဦးအေးမြင့်ရှိနေလို့ အိဝါဓိတို့ကို ခေါ်သွားပြီး အဲ့သေးလိုက်တော့ အိဝါဓိတိုက အလွန်ဝမ်းသာတယ်။ ဒီလိုစာအုပ်မျိုး အောက်ဖြစ်သေးတာလည်း အဲ့သွားပါတယ်။ ထိုင်းက အနုပညာပါမောက္ခတစ်ဦး ကိုတည်းဖြတ်စေပြီး ထုတ်ဝေခဲ့ပါတယ်။ မောင်သာရက “ငါတို့ စားပေါက် အောမ်းကို ပျောက်တယ်”လို့ တိုက်ရိုက်မပြောရုံးတစ်မည် ကျွန်တော်ကို အပြစ် တင်တော့ ကျွန်တော်အဲ့သွားပါတယ်။ ကျွန်တော်ကတော့ ဦးအေးမြင့်ရဲ့ မြန်မူ နှိုးသာ ဒီရိုင်းစာအုပ်ကို ထုတ်ရတာ ကျွန်တော်ကိုယ်ပိုင်စာအုပ် ထုတ်ရ အောက် ဝမ်းမြောက်ရှုတ်ယူလျက်ပါပဲ။

မောင်သာရရဲ့ ဘဝနောက်ဆုံးပိုင်းမှာ ဘာသာရေးကို စိတ်ဝင်စားခဲ့ အေားဆိုတာ စကားပေပြီး မေးမကြည့်မိပါ။ သူဟာ သူတစ်ပါးကို ရှိခိုး နှိုးဂါသနာပါသူတစ်ဦးတော့မဟုတ်ပါ။ မကောင်းမူ ကျူးလွန်ခဲ့သူ လူဆိုး အံ့သိုးလို့လည်း မဆိုနိုင်ပါ။ ထုတ်ဝေသူတွေကို ကြောခဲ့တယ်လို့ ကြားဖူး ဘာဆူးကလွှဲလို့ တဲ့မြေား ဘာမှမကြားဖူးပါ။ မယားကြီးနဲ့ သားသမီးတွေ အံ့သိုးကြီးရှိလျက်နဲ့ နောက်အိမ်ထောင်ပြုလိုက်တာကိုတော့ဖြင့် ကျောင်း အေားဝနဲ့သာနှစ်ပေါင်း ၃၀ လောက် အလုပ်လုပ်လာတဲ့ ကျွန်တော်လို့ လုပ်းက ထောက်ခံနိုင်ဖို့ ဝေးလှပါတယ်။

သူဟာ ရန်ကုန်စာပေလောကမှာနေစဉ် ရွှေမဝေါးကျော်က ရွှေမဝေရွှေရှင်

ဆိုပြီး လုပ်လာတော့ ရပ်ရှင်လမ်းကို ကူးဖို့လွယ်သွားခဲ့ပါတယ်။ သူဝတ္ထု 'ကဗျိုပါဖိနပ်စီး ရွှေထိုးဆောင်း'ဆိုတာကို မောင်ဝဏ္ဏက ရပ်ရှင်ရိုက်တော့ အောင်မြင်သွားတာလည်း ရှိပါတယ်။ အဲဒီကာလမှာ စာပေအလုပ်ကို ပြီး၍ ရင် ရပ်ရှင်ဘက်ကို ကူးကြတာတွေလည်း ရှိပါတယ်။ မောင်သာရက ရှုပ်နှင့် ဒါရိုက်တာလည်း လုပ်ကြည့်ပြီး ဒါရိုက်တာ အတွေ့အကြံ၊ သရုပ်ဆောင်သင်တန်းတော့ ဖွင့်လိုက်ပါသေးတယ်။ တော်ရုံလွှာ လုပ်ရမယ်မထင်ပါ။ သူကတော့ အနှစ် သမီး သရုပ်ဆောင်သင်တန်းတောင် ဖွင့်လိုက်ပါသေးတယ်။ ဘာပဲဖြစ်ဖြောင်း ရပ်ရှင်မင်းသမီးအလောင်းလျှာ ငယ်ငယ်ချောရွှေ့မိန်းကလေးတစ်ယောက် ကိုတော့ ကောက်ယူလိုက်နိုင်ခဲ့ပါတယ်။ သားတစ်ယောက် ထွန်းကားခဲ့ပြီး အဲဒီသားနဲ့အတူ (သားရဲ့အမေ့ထံက အမွှေ တောင်းခဲ့တဲ့ငွေနဲ့ဆို ထင်ပါရဲ့) ပြည်ပကို ထွက်လာခဲ့ပါတယ်။ ပြည်ပရောက်တော့ သားအဖ သဘောကွဲလွှဲပြီး သူသား ဘယ်ထွက်သွားမှန်းမသိဘူးလို့ ကျွန်းတော့ကို ပြောဖူးပါတယ်။ သူ ကွယ်လွန်ချိန်အထိ ၁၀ နှစ်လောက်အတွင်းမှာ သားအဖ ပြန်လည်ဆက်သွယ်ကြတယ်လို့ မကြားမိပါ။ အမေကပဲ သားကိုလိုက်ရှာဖို့ ပြည်ဝေါ်ထွက်လာခဲ့တယ်လို့ သတင်းရပါတယ်။ အနီးနှစ်ယောက်လုံး ပြည်ပကို ထွက်လာကြပေမဲ့ သားသမီးတွေကိုသာ ရှာကြတာပါ။ မအိုက မောင်သာရကို တော့ စာပေဟောပြောပွဲတစ်ခုမှာ မတော်တဆောက်ဖြေတဲ့ ဆုံးလိုက်ရဖူးပါတယ်။ ကံကုန်သွားဆိုတာမျိုးပါပဲ။ တွေ့ကြုံဆုံးကွဲ ဖြစ်ပြီမွှေတာလို့ပဲ ဆိုရုံးသာ။

မောင်သာရ ကွယ်လွန်တော့ ဘယ်သူတွေ ဘာများရေးကြမ်လဲလို့ ကွန်ပျူးတာဖွင့်ပြီး လိုက်ရှာတော့ မောင်မိုးသူတစ်ယောက် ရေးတာကိုပဲ ဖတ်လောက်၊ မှတ်လောက်တာ တွေ့မိလိုက်ပါတယ်။ မောင်မိုးသူကဲ့ ကျွန်းတော်တို့က ကျောင်းနေဖက်တွေပါ။ ၁၉၅၆ မှာ တက္ကာသို့လ်ကို အတူ ရောက်ကြတဲ့ သက်တူရွယ်တူတွေပါ။ မောင်သာရတို့က ၁၉၅၃ မှာ အောက်တို့ဘာ ကျောင်းတစ်လပါတ်ရေး အရေးတော်ပုံမှာ ဖမ်းဆီး၊ ထောင်ခုံ ကျောင်းထုတ်ခဲ့ရတဲ့အပ်စုပါ။ ကျွန်းတော်တို့ရဲ့ အရင်မျိုးဆက်ပါ။ မောင်သာရ နဲ့ မောင်မိုးသူတို့ဟာ မန္တေသားစာရေးဆရာတွေထဲမှာ မန္တေသားသားစစ်ဆေး

အဲလို့ ကြားလေ့ရှိသူနှစ်ဦးပါ။ တစ်ယောက်က ရျေးချို့ခေါင်မိုးပေါ်မှာ အူးသာ၊ တစ်ဦးက ရျေးချို့တော်နာရီစင်ကြီးကို ဖက်မွေးတာတဲ့။ ရျေးချို့ကို အဲတွဲက 'တော်' ဆက်ပြီး ရျေးချို့တော်လို့ ခေါ်တတ်ပါတယ်။

မောင်မိုးသူနဲ့ မောင်သာရတို့ဟာ မျိုးဆက်ရှေ့နောက်တစ်ခုစီဖြစ်လို့ အူးသို့လို့မှာ တွေ့ဖူးကြတာတွေ့မဟုတ်ပါဘူး။ မောင်သာနှီးနဲ့ မောင်သာ မှုံးအတူကျော်တုပ်ခဲ့ပြီး အတူထောင်ကျုံ အတူထွက်လာကြပေမဲ့ မောင်သာနှီးသာ ကျောင်းသားသမဂ္ဂမှာ ပြန်လည်လို့ ကျွန်ုင်တော်တို့နဲ့ အူးရတာပါ။ မောင်သာရ ကျောင်းပြန်မတက်တော့ဘဲ စာပေလောကထဲကို အက်သွားပါတယ်။ ရန်ကုန်ဆင်းသွားတော့ ကျွန်ုင်တော်တို့နဲ့ မတွေ့မဆုံး အော်ရပါဘူး။ သူ နာမည်ရစာရေးဆရာဖြစ်လာပြီး မန္တလေးကို ပြန်တက်လာ မှုံးမှုံးလေးစာပေလောကထဲမှာ တွေ့ရတာပါ။ မောင်မိုးသူတို့ လေးငါးအက်လောကနဲ့ ၄၇ ၅၀၀ စီစုပြီး အမြှေတောစာပေတိုက်အမည်ကို မောင်သာရ အာမည်ပေးကာ စာအပ်ထုတ်ဝေရေး လုပ်ကြသတဲ့။ မအောင်မြင်ခဲ့ပါဘူး။ အက်တော့ ရန်ကုန်ပြန်ဆင်းသွားပြီး ရူမဝ ဦးကျော်တို့နဲ့ ရပ်ရှင်ဒါရိုက်တာ အောင်ယောင်၊ စာရေးဆရာယောင်ယောင်လုပ်ရင်း ရပ်ရှင်မင်းသမီးလုပ်ချင် အဲ မိန့်ကလေးငယ်ချောချောတစ်ယောက်ကို ကောက်ချိတ်ခဲ့တော့တာ ဖော်း၊ ရပ်ရှင်မှာတော့ မောင်တင်ဦးတို့၊ ဝင်းဖေတို့လို့ မအောင်မြင်ပါ။

မောင်တင်ဦးတို့၊ ကိုဝင်းဖေတို့ကလည်း မန်းသားစစ်စစ်တွေပါပဲ။ အဲသဲမဲ့ မူလက စာပေအသိင်းအပိုင်းထဲက မဟုတ်လို့ စာပေအကြောင်း အဲကြောင်းရင် မောင်သာရနဲ့ မောင်မိုးသူတို့ နှစ်ဦးကိုသာ ကွက်ပြီးပြောကြတာ ဖြစ်ပါတယ်။ မောင်မိုးသူလည်း ရန်ကုန်ဆင်းသွားပြီး ရပ်ရှင်ဓာတ်ညွှန်းသဲလို့ ဒါရိုက်တာလုပ်သလိုလိုနဲ့ မောင်သာရလို့ လုပ်လိုက်ပါသေးတယ်။ အဲသဲမဲ့ မောင်မိုးသူက ကျောင်းသားသမဂ္ဂမှာလုပ်ခဲ့ပြီး အဖမ်းခံရတော့လည်း ပြေားရေးကို မစွမ်းလွှတ်ခဲ့ပါ။ ပါတီအဖွဲ့အစည်းတစ်ခုခုမှာ မောင်သာရက ပြေားသွားလွှဲငယ်ပါတော်မှာ လုပ်တာမျိုး မလုပ်ခဲ့ပေမဲ့ အရေးကြုံတိုင်း ဝင်ပါ ထဲတော်ပါတယ်။ မောင်မိုးသူဟာ ရှစ်လေးလုံးအရေးတော်ပုံမှာ အမျိုးသား အီးကရေစီအဖွဲ့ချုပ် တည်ထောင်သွားတို့အဖြစ် ဦးဝင်းတင်ဦးတို့နဲ့ အတူပါ အဲ့ အမ်းဆီးထောင်ချုံ ခံရပါတယ်။ အဖွဲ့ချုပ်မှာ ဆက်မလုပ်တာကတော့

ဦးအောင်ကြီးတို့ စစ်ပိုလ်တွေက ကွန်မြှာနှစ်တွေဆိုပြီး ဆက်မလုပ်ရအောင် အားထုတ်ကြလို့သာ ဘေးထွက်ခဲ့တာပါ။ ကွန်မြှာနှစ်ဆိုတာ ချိုမပါဘူး နိုင်ငံရေးသမားဟာ နိုင်ငံရေးလုပ်တာပါပဲ။ စစ်ပိုလ်ဆိုတာကသာ နိုင်ငံ၍ သမား မဟုတ်တာပါ။ ထားပါတော့။ မောင်မိုးသူက နိုင်ငံရေးပါတီတစ်ခုရှုံး ဝင်မလုပ်ပေမဲ့ ကလောင်နဲ့တော့ ဆက်လုပ်နေတာပါပဲ။ မောင်သာရရှိ ကျော်တုပ်မခဲ့ဖို့တာ မဟုတ်ပါ။

မောင်သာရက နိုင်ငံရေးကို ရှောင်ပါတယ်။ ရှစ်လေးလုံးလို အရေးတော် ပုံကြီးကိုတောင် လွတ်အောင်ရှောင်နိုင်တဲ့ စာရေးဆရာမျိုးဟာ ရှာမှ ရှာသူ တယ်။ စာရေးတာကိုတောင် ပါတီ။ ကောင်စီခွင့်ပြုချက်ယူပြီး အထက်ထ ဆင်းလာတဲ့ စာရေးဆရာအဖြစ်နဲ့ အလုပ်သမားတွေကြားကို ဝင်ခဲ့တော့ မအောင်မြင်ခဲ့ပါ။ နောက်ဆုံးတော့ ကျော်ကောင်တွေ အတပ်မခဲ့ရအောင် ယင်ကောင်အဖြစ်နဲ့ ပြည်ပကို ထွက်လာခဲ့တာပါပဲ။ ရှစ်လေးလုံးအနေ တော်ပုံကို ရှောင်ခဲ့ပေမဲ့ ရှစ်လေးလုံးကျောင်းသားတွေနဲ့အတူ ထွက်လာခဲ့တာပါကလား။ အဲဒါ မောင်သာရရဲ့ ပုံစံအစစ်ပါပဲ။ ကျော်တုပ်မခဲ့ရလေ့ တစ်နဲ့တော့ လူခို့တာ သေမျိုးပါ။

မောင်သာရ ကွယ်လွန်တော့ ကျွန်ရစ်သူများက “ကောင်းရာသုဂ္ဂတိလဲသဲ စေသော်” လို့ ဆုတောင်းပေးရဲ့ပါပဲ။ မောင်သာရဟာ ငါးပါးသီလ လုံတယ် လို့ ကျွန်တော်ထင်ပေမဲ့ မှသာဝါဒကဲ လုံ မလုံတော့ မမြင်ရလို့ မသိနိုင်ပါ။ အဲ လောင်းကစားတော့ ဝါသနာပါရှာပုံရပါတယ်။ လောင်းကစားက ငါးပါးသီလထဲမှာတော့ မပါဘူးထင်ပါတယ်။ ‘ကောင်းမှ’ တစ်ခုတော့ မဟုတ်နိုင်ပါ။ လောဘရှုံးဆောင်တဲ့အလုပ် မဟုတ်လား။ နောင်ဘဝတွေကူး ‘ကျော်တုပ်’ မခဲ့ရပါစေနဲ့လို့ပဲ ဆုတောင်းပေးလိုက်ပါတယ်။

မောင်သာရ ခင်မင်ခဲ့ပုံရတဲ့ မောင်စွမ်းရည်
၂၀၁၆၊ မတ ၆



မန်းတက္ကသိုလ် ကဗျာဆရာတစ်ဦး
တက္ကသိုလ်မောင်ထွန်း၆၀
(၁၉၃၃-၂၀၁၈)

ကျွန်တော်တို့ မန္တလေးတက္ကသိုလ်က စာရေးဆရာတွေ တော်တော်
 များ ထွက်ပေါ်ခဲ့တာပါကလားလို့ တွေးမိပါတယ်။

မန်းတက္ကသိုလ်မဖြစ်ခင်က ရန်ကုန်တက္ကသိုလ်ရဲ့ လက်အောက်ခံ ဒေသ
 အားလိပ်ပေါ်။ ဒေသကောလိပ်ကာလအစမှာပဲ ဦးသိန်းဖေမြင့်၊ ဒေသမောင်
 (မန်းတက္ကသိုလ် ကျောင်းခုပ်ကြီး ဦးကိုလေး)၊ ဒေါက်တာ ထွန်းချွေ၊
 ခုံအန်း၊ ဒေါ်အမှာ တို့စတဲ့ စာရေးဆရာတွေကို ဖွေးထုတ်ပေးခဲ့ပါတယ်။
 နှုတ္တယကမ္မာစစ်ကြီး ဖြစ်လိုက်တော့ အတော်ခြားသွားခဲ့ပါတယ်။
 နှုတ္တလပ်ရေးရြှုံးစခေတ်မှာတော့ မောင်သာရု၊ မောင်သာနီး (မောင်သိဂ္ဗား)၊
 မာင်ပါက်စည်(မန်းတက္ကသိုလ်)၊ တက္ကသိုလ်ဝင်း၊ တက္ကသိုလ် မောင်ထွန်း
 မောင်အောင်သွေ့နှင့်၊ ဘုတဲလင်ချစ်လေး စတဲ့ ကလောင်ရှင်တွေကို
 မူးထုတ်ပေးခဲ့ပါတယ်။

ဒီနောက်ခေတ်ကတော့ ကျွန်တော်တို့ခေတ်ဖြစ်ပြီး ပိုများလာပါတယ်။
 အင်္ဂါး၊ ကြည်အောင်၊ ကိုလေး (အင်းဝရှုက်ရည်)၊ ဉာဏ်အေး (အင်းဝ)
 ထံးယရွေး၊ ပင်းယမွှေး၊ အရိုင်း(ချွေမန်းညာမြေ)၊ ရှုက်ထူးသိန်းနိုင်၊ တမ္မဝတီ
 အောင်ငွေစန်း၊ စောလု၊ မောင်စွမ်းရည်၊ ရွှေဘိုတူးမာ၊ မောင်သီလာ၊ သလွှာ

မောင်သင်းရီ (အော်အော်အောင်) စသည်ဖြင့် တော်တော်များပါတယ်။ ဒီနှစ် တွေအတွင်းမှာ တင်မိုးရဲ့ ဖလ်မိုးအိမ်ကဗျာစာအုပ်ကလေး ထွက်ပေါ်လာပြီး စာပေပိမာန်ဆုရတယ်။ ဘုရားပေါ့။ ဒီတော့မှ တင်မိုးရဲ့ရှေ့က နောင်တော် ကဗျာဆရာတွေ ဖြစ်ကြတဲ့ တက္ကာသိုလ်မောင်ထွန်းပေါ့၊ ဘုတဲလင်ချစ်လေး မောင်ပေါက်စည်တို့ပါ စာအုပ်အဖြစ်နဲ့ ကဗျာစာလေးတွေ ရရှိစုံပြန်လည် ထုတ်ဖြစ်လာခဲ့ကြပါတယ်။ တင်မိုးကစပြီး အမျိုးသား စာပေဆုရလာကြ တာကလည်း ဆက်တိုက်ပါ။ တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်၊ ကိုလေး (အင်းဝရှုက်ရည်)၊ ဘုတဲလင်ချစ်လေးတဲ့။ တင်မိုးက ဖလ်မိုးအိမ်ကဗျာနဲ့ ဆုရပြီးနောက် ကလေးကဗျာလေးတွေ ဆက်ထုတ်တယ်။ ကလေးကဗျာ ဆုရပြန်တော့ မွန်လေးတက္ကာသိုလ်ကပဲ မုန္ဂာဝ်းပေါ့၊ မောင်သန်းငွေး၊ မောင်မျိုး မြတ်၊ ရော်းမြင့်မောင်၊ မောင်မျှက်သွေး၊ မောင်စန်းသော်စတဲ့ ကျောင်းသား ကဗျာဆရာတွေက ကဗျာစာအုပ်ကလေးတွေ ဆက်လက်ထုတ်ကြပြန်တော့ မောင်သန်းငွေး၊ မောင်မျိုးမြတ် ညီအစ်ကိုက ကလေးကဗျာ ပထမနဲ့ ဒုတိယ ဆုအသီးသီးရကြပြီး မုန္ဂာဝ်းဖေက တတိယဆုရတယ်။ (ခုနှစ်မတူပါ)

သူတို့နောက်မှာ ဂျိုး၊ နှစ်ရည်(အင်းဝ)၊ နှစ်းတော်ရှေ့၊ ဝင်းဝင်းမြင့်၊ မဝင့် (မြစ်ငယ်) စသည်ဖြင့် ကျောင်းသူ ကလောင်ရှင်လေးတွေ အစုတစ်စု ပေါ်ထွက်လာပြန်ပါတယ်။ နှစ်ရည်(အင်းဝ)က အမျိုးသားစာပေဆုရတယ်။ သူ့နောက်အစုထဲကလည်း ညီပူလေးက ဆုရပြန်တယ်။ ဒီအခါမှာတော့ လမ်းကြောင်းကပြောင်းသွားပြီး ဝါဌာရည်ဆွေချည်းရကြပြန်တယ်။ ခုလို စာပေဆုတွေရကြပြန်တော့ ကိုယ့်တက္ကာသိုလ်အတွက် ဂုဏ်ယူမိတာအမှန်ပါ။ ဒါ မဆန်းဘူးလော့။ ဒါပေမဲ့ ခုလို ဂုဏ်ယူကြောင်း ထထပြီး ပြောပြန် တော့ တချို့ကလည်း မျက်စီနောက်မှာပေါ့နော်။ မတတ်နိုင်ဘူးလော့။ (ကိုကိုး ကျွန်းပြန်တွေ ဘယ်နှုန်းယောက်ဆိုတာတောင် ရေတွက်နေသေးတာ၊ ‘ထောင် ဆု’လည်း ဂုဏ်ယူနေပြန်ပြီလို့ ပြောကြမှာစုံလို့ အောင့်ထားရပါတယ်)။

ဆုရတာ မရတာ အပထားပြီး ကျွန်းတော်တို့ မန်းတက္ကာသိုလ် ကျောင်းသားတွေထဲက ဘယ်နှုန်းယောက်ဆုရပြီးပြီလဲ။ ကဗျာစာအုပ် ဘယ်နှုန်းအုပ် ထွက်ပြီလဲ စသည်ဖြင့် လူငယ်ခြေတက်တွေက စာရင်းလုပ်ကြည့်ကြစေ ချင်တယ်။ ကျွန်းတော်က ပြည်ပမှာဆုတော့ ကိုးကားစရာတွေ စနစ်တကျ

သူတို့ မလွယ်လှလို့ အောင်အည်းထားရပါတယ်။ (လူထုစာကြည့်တိက်က
အောင်မြင်ညီး လုပ်ပေးစေချင်ပါတယ်။ ပန်ကြားပါရစေ) ဝတ္ထုရေးရာ
၏ ဘူးတို့၊ နန်ရည်(အင်းၦ)တို့လို ထူးချွန်ထက်မြေက်သူတွေ ထွက်ပေါ်
သော့ ကဗျာစာအုပ်ထုတ်တဲ့ ကျောင်းသူတော့ မကြားမိသေးဘူး။ နယဉ်၊
အူဘာရီ၊ နယ် (စစ်တွေ) တို့လိုကဗျာဆရာတွေ မန်းတွေ့သိလိုက မထွက်
အောင်။

ဘဝံဆိုတဲ့ ကဗျာစာအုပ်ကလေးတစ်ဖျော် ကြားဖူးကြရဲ့လား။ ၁၉၆၂
ဘာက်ကဆိုတော့ ကြားပြီလေး။ အဲဒီကဗျာစာအုပ်ကို ထုတ်ဝေသူ ကဗျာ
ဘာကတော့ တွေ့သိလိုမောင်ထွန်းဝေတဲ့။ မနေ့တစ်နေ့ကပဲ ကွယ်လွန်
အာဏာယ်။ သူက ရှုံးနောက်တိုးတွန်းဝေလေး။ မောင်ပေါက်စည်တို့၊ မောင်သာ
နှင့်ဘုံးနှင့်၊ ကျောင်းနေဖက်သူငယ်ချင်းပေါ့။ မောင်သာနှင့်၊ မောင်ထွန်းဝေနဲ့
အဲမို့တို့က ရွယ်တွေ့တွေပါ။ သူကွယ်လွန်တော့ အသက်အရွယ်က ၈၅
အွေးဘူး။ ခ သူကွယ်လွန်ကြောင်းကို မန္တလေးက ကျော်ရင်မြင်နဲ့ သိုက်ထွန်း
ဘက်တို့က ချက်ချင်းပဲ ပြုင်တူသတင်းပိုလိုက်ကြလို့ သူတို့ဆီကိုပဲ သတင်း
အသေးစိတ်ပြန်မေးပြီး ဒီဆောင်းပါးကို ရေးလိုက်ရတာပါ။ သိုက်ထွန်းသက်
အတော့ မောင်ထွန်းဝေရဲ့ အတွေ့ဖွွှေ့ အကျဉ်းစာရွက်ကလေးတစ်မျက်နှာ
လဲ ချက်ချင်းကူးပိုလိုက်တယ်။ ဒါနဲ့ ချက်ချင်းပြန်မေးလိုက်တယ်။ ဒါကို
ဆုံးကာသိလိုရသလဲလို့၊ နေထွက်ရဲ့ မန္တလေးအသိဓာတ်ကတဲ့။ နေထွက်
အဲရော သိုက်ထွန်းသက်ကိုပါ ကျေးဇူးတင်လိုက်တာ။

တွေ့သိလိုမောင်ထွန်းဝေဆိုတာ မန္တလေးဆိုင်းတန်းရပ်၊ ပဲပုပ်တန်း
အူဘုံးသည် ဦးရှင်း၊ ဒေါ်အမတို့က ၁၂၅၅၊ သိတင်းကျေတ်လပြည့်ကျော်
၏ စနေနောက်မှာ မွေးဖြားသူဖြစ်တယ်လို့ ခုမှ အသေအချာသိရပါတယ်။
အဲလုံးသတိထားမိတာက သူဟာ မန္တလေးသားစစ်စစ်တွေဆိုပြီး မောင်သာရတို့၊
အောင်မိုးသူတို့က သူတို့ဟာ မန္တလေးသားစစ်စစ်တွေဆိုပြီး ဂုဏ်ယူလေ့ရှိ
ပဲတယ်။ တစ်ယောက်က နာရီစင်ကြီး ဖက်မွေးတာဆိုလိုဆို။ တစ်ယောက်
၏ အေးချို့တော် ခေါင်မိုးပေါ်မှာ မွေးတာလို့ ပြောလိုပြော။ ဦးထွန်းဝေက
အား ရွှေဆိုင်ပေါ်မွေးတာလို့ ပြောမှာပေါ့။ မန္တလေးအေးချို့တော်၊ ရွှေဆိုင်တန်း
ဆိုတာ ဆရာကြီး မဟာဆွေ၊ ဆရာကြီး မြုမျိုးလွင်တို့ ဝတ္ထုတွေမှာ နာမည်

ကျော်တွေပါ။ ဦးထွန်းဝေက အသားဖြာဖြူ။ သွယ်သွယ်စွဲ.စွဲ.လေးရယ်။ မောင်သာနီး၊ တင်မိုး၊ ကိုလေး(အင်းဝဂ်က်ရည်)၊ ဂုဏ်ထူး ဦးသိန်းနိုင်တို့ လို ညိုတို့တို့မဟုတ်ဘူး။ တချို့က အညာသားဆိုတာ ညီညိုတိုတ်တိုတ် တွေချည်းလို့ ထင်တတ်တာကိုး။ “ရန်ကုန်အကြား၊ မော်လမြိုင်အစား မွန်းလေးစကား” လို့ ဆိုရိုးစကားရှိပေမဲ့ ရှေ့နေဖြစ်တဲ့ ဦးထွန်းဝေဟာ စကား ကို များများပြောနေတာ တစ်ခါမှ မကြခဲ့ရဖူးပါ။

ဦးထွန်းဝေဟာ တင်မိုးနဲ့ တစ်နှစ်တည်းမွေးသူပါ။ မောင်ပေါက်စည်တို့ မောင်သာနီးတို့နဲ့လည်း ရွှယ်တူတန်းတူပေါ့။ သူ ၁၀ တန်းအောင်လို့ တက္ကသိုလ်ရောက်တော့ ၁၉၅၃ တဲ့။ ကျွန်းတော်သတ္တုမတန်း အောင်တဲ့နှစ် ပေါ့။ သူဘွဲ့ရတဲ့ ၁၉၅၆ ကျမှ ကျွန်းတော်နဲ့အတူ မောင်မိုးသူ၊ ကြည်အောင် တို့ တက္ကသိုလ်ရောက်ကြတာ။ ၁၉၆၀ မှာ ဦးထွန်းဝေဟာ ရန်ကုန်တက္ကသိုလ် မှာ ၂၄၇၀ခန့်နေခဲ့ပြီး ဥပဒေဘွဲ့ယူခဲ့တာ။ ဥပဒေဘွဲ့တို့၊ ပညာရေးဘွဲ့တို့၊ ဆရာဝင်နွဲ့တို့ဆိုတာ အဲဒီကာလမှာ ရန်ကုန်သွားမှ ရနိုင်တာဖြစ်ပါတယ်။ ရှေ့နေလုပ်စမှာပဲ တစ်ဖက်ကလည်း အလွတ်ကျောင်းမှာ စာပြခဲ့သေးတာက လည်း အဲဒီဇော်ရဲ့ထူးစံပါပဲ။ ကျွန်းတော်တို့ သူငယ်ချင်းတွေအားလုံး အလွတ်ကျောင်းတွေမှာ စာပြခဲ့ပွဲ့ကြတာချည်းပါ။ အဲဒီကာလမှာ ၁၉၅၃ က အောက်တို့ဘာ ကျောင်းတစ်လပိတ်ရေး၊ ကျောင်းသားလုပ်ရှားမှု ခေါင်းဆောင်ခဲ့လို့ ကိုသာနီးတို့ အဖမ်းခံခဲ့ရာက ပြန်လွတ်လာတဲ့ နှစ်ပေါ့။ ကိုသာနီး၊ မုံရွာတင်ရွှေတို့လို ကျောင်းသားဟေားကြီးတွေနဲ့အတူ မောင်မိုးသူ၊ မောင်စွမ်းရည်တို့လည်း မန်းတက္ကသိုလ်ကျောင်းသားသမဂ္ဂမှာ အမူ ဆောင်လုပ်နေကြတော့ တက္ကသိုလ်ဆီးနိုင်အဖွဲ့မှာ ကျောင်းသားတွေရဲ့ ကိုယ်စားလှယ်တောင်းတဲ့အခါ ရှေ့နေဦးထွန်းဝေကို ကိုယ်စားလှယ်အဖြစ် ပေးခဲ့ကြပါတယ်။ လူထူးလှက မြို့မို့ဖြူ့ဖြူ့ဖကိုယ်စားလှယ်တစ်ဦးအဖြစ်နဲ့ ဆီးနိုင်မှာပါဝင်ခဲ့ပါတယ်။ ဦးထွန်းဝေဟာ ကျွန်းတော်တို့ကိုယ်စားလှယ် အဖြစ် သုံးလေးနှစ်လောက် ဆောင်ရွက်ခဲ့တယ်ထင်ပါတယ်။ အတိအတူ တော့ မမှတ်မိတော့ပါ။

အဲဒီကာလမှာ မွန်းလေး၊ ရန်ကုန်၊ ကဗျာလောကမှာ ကဗျာဆရာများ၊ ကဗျာစာအပ်တွေ တစ်ဦးချင်း သီးမြားထုတ်ကြတာ အလေ့အထ မရှိသေး

၃၇။ မန္တ္တလေးတက္ကသိုလ်မှာ လုံးချင်းကဗျာစထုတ်တာက ၁၉၅၈ ခုနှစ်မှာ ဘင်္ဂီးက စထုတ်ခဲ့တာပါ။ မန်းတက္ကသိုလ်ကလောင်ရှင်အသင်း စာစဉ် ၂၄၀တဲ့(၁)အဖြစ် စတင်ပုံနှစ်ထုတ်ဝေခဲ့တာပါ။ အတွင်းရေးများက ရုတ်ထူး သံနှီးနိုင်ပါ။ ပွဲဦးထွက်ထုတ်တဲ့ တင်မိုးရဲ့ ဖလ်မိုးအိမ်ကဗျာစာအပ်ကလေး ဘာ ပွဲဦးထွက်စာပေါ်မာန်ဆုကို ရရှိခဲ့ပါတယ်။ နောက်ထပ် နှစ်စဉ်ဆိုသလို ဆက်လက်ထုတ်ဝေတဲ့ ကြည်အောင်၊ မောင်စွမ်းရည်၊ ကိုလေး(အင်းဝ ဘယ်ရည်)၊ ဘုတဲလင်ချစ်လေးတို့ရဲ့ ကဗျာစာအပ်များနဲ့ တင်မိုး၊ မောင်သန်း ဧည့်၊ မောင်မျိုးမြတ်တို့ရဲ့ ကလေးကဗျာစာအပ်များလည်း စာပေါ်မာန်ဆုက အမည်ပြောင်းလိုက်တဲ့ အမျိုးသားစာပေဆုတွေကို ဆက်တိုက်ရရှိခဲ့ကြပါ ဘယ်။ ဒီအခါကျမှ ကျောင်းသားကြီးတွေရဲ့ ကဗျာစာအပ်တွေလည်း သံးချင်းကဗျာစာအပ်အဖြစ် ထုတ်ဝေလာကြပါတယ်။ မောင်ပေါက်စည်း မန်းတက္ကသိုလ်)၊ တက္ကသိုလ်မောင်ထွန်းဝေစတဲ့ စီနီယာကြီးတွေရဲ့ ကဗျာစာအပ်တွေဟာ သူတို့တစ်တွေ တက္ကသိုလ်ပြင်ပမှာ အလုပ်လုပ်နေကြတော့မှ ဘတ်ဝေခဲ့ကြတာပါ။

တက္ကသိုလ်မောင်ထွန်းဝေရဲ့ လုံးချင်းကဗျာစာအပ်က မန္တ္တလေးတောင် ခြေက ပုံနှစ်တိုက်မှာရှိက်တာတဲ့။ စာအပ်အမည်က ‘ဘဝကဗျာများ’တဲ့။ ဘင်္ဂီးရဲ့ ဖလ်မိုးအိမ်ကဗျာစာအပ်ထုတ်ဝေစဉ်က တင်မိုးနဲ့ ကျွန်ုတ်တို့နှစ် သားက်သား မြန်မာစာပါမောက္ဌီးချမ်းမြှော်ကိုသွားပြီး အမှာစာ တောင်းခဲ့ကြဖူးပါတယ်။ ဆရာကြီးက ဆရာတော်ကို ဆရာမင်းသုဝဏ်တို့နဲ့အတူ ဆတ်စမ်းခေတ်ကတည်းက မြေကေတုကလောင်အမည်နဲ့ ကဗျာတွေ ရေးလာ ခဲ့သူဖြစ်ပါတယ်။ အဲဒီခေတ်က မြန်မာစာပါမောက္ဌအနေနဲ့ တပ်ဦးကျောင်း သားတွေကို အားပေးရင် အထက်က ပြုပြင်စီးဟန်ရှိပါတယ်။ ရေးမပေး သံးကိုခဲ့ပါ။ တက္ကသိုလ်မောင်ထွန်းဝေကိုတော့ ကျောင်းပြင်ပ ရောက်နေသူ ဖြစ်လို့ထင်ပါတယ် အမှာစာရေးပေးလို့ကိုပါတယ်။

တက္ကသိုလ်မောင်ထွန်းဝေဟာ ရှေးရှိုးသမား ကြိုဝင်းသမားဖြစ်ပါတယ်။ မြန်မာကဗျာမှာ ကာရန်မပါရင် ကဗျာမဟုတ်တော့ဘူးလို့ စိုက်လို့က်မတ်ဘတ် ပြောဆိုလာသူဖြစ်ပါတယ်။ သူကဗျာတွေဟာ ကာရန်စနစ်နဲ့ အသေ အချာ ရေးဖွဲ့တာတွေဖြစ်ပါတယ်။ ဆုရကဗျာတွေကလည်း ကာရန်စနစ်နဲ့

ရေးကြတာချည်းဖြစ်ပါတယ်။ သူကဗျာစာအုပ်ထဲတဲ့ ၁၉၆၂ လောက်က ကာရိန်မှဲကဗျာဆိုတာမျိုးလည်းမပေါ်သေးပါဘူး။ သူက အတွေးအမြင်က နည်းနည်း ရှိုးပါတယ်။ ဒါကြောင့်ထင်ပါရဲ့။ မန်တော်သိလိုက ဆရာတွေစာအုပ်တွေနဲ့ တစ်ဆက်တည်းထဲတ်ပေမဲ့ ဆုမရအပါ။ သူလည်း နောက်ထပ် ကဗျာစာအုပ် မထဲတ်ဖြစ်တော့ပါ။

မကြာခင် ကျွေ့န်တော်တို့တစ်တွေ ရန်ကုန်ပြောင်းကြတော့ သူ ကျွေ့န်များ ရှစ်ပါတယ်။ ၁၉၈၄-၈၅ လောက်မှာ သူရဲ့ သူငယ်ချင်း မောင်ပေါက်စည် ခရစ်ယာန်သာသနပုဂ္ဂိုင်ချုပ်ဖြစ်တော့ မောင်ပေါက်စည်ရဲ့အီမံကို အလည် လာခိုက် ကျွေ့န်တော်နဲ့ ဓာတ္တခဏ ပြန်ဆုံးပါသေးတယ်။ ၂၀၁၆ မှာတော့ သူသူငယ်ချင်းမောင်သာနီးက တစ်သာက်တာစာပေဆုံးရပါတယ်။ ညီစုလေး က ဝတ္ထုရှည်ဆုံး၊ သစ်ရာကောက်မောင်တင်နီးက ကဗျာဆုံးရပါတယ်။ ဆရာ သူတွေကို ဂုဏ်ပြုပွဲမှာ ဒေါက်တာခင်မောင်ညွှန်း၊ ကိုလေး (အင်းဝရှုဏ်ရည်) နဲ့ မောင်စွမ်းရည်တို့ကို ဆရာသူလူဟောင်းများနဲ့ လည်း အတူဖိတ်ကြားပြီး ပင်မ မန်တော်သိလိုလ် ကျောင်းသားဟောင်းများက ဂုဏ်ပြုပွဲလုပ်တာဖြစ်ပါတယ်။ သူလည်း ကျောင်းသားဟောင်းအနေနဲ့ ကြွရောက်လာပါတယ်။ ဂုဏ်ပြုခံပုဂ္ဂိုလ်တစ်စုံ၊ အတူ စကားစိုင်းဖွဲ့ပြောကြပါတယ်။ အဲဒါဟာ သူနဲ့ ကျွေ့န်တော်တို့ နောက်ဆုံးတွေဆုံးခြင်းပါပဲ။

ခုအခါ မွန်လေးနေ့စဉ်မှာ မန်တော်သိလိုလ်ကလောင်ရှင်အသင်း စာပေ လုပ်ရှားမှုတွေကို အားရပါးရေားမြှုပြန်နေပါတယ်။ ကျွေ့န်တော်တို့ မသိ တာတွေလည်း သူရေးမှ သိရတာတွေအများကြီးပါ။ ဆောင်းပါးတွေ ရေးလာတာ ၁၇ ပုဒ်ရှိသွားခဲ့ပါပြီ။ အပြီးမသတ်ခင် ကွယ်လွန်သွားခဲ့ရှုပါတယ်။ ကျော်ရင်မြင့် ပို့ဆေးလို့ ကျွေ့န်တော်လည်း အဆက်မပြတ်ဖတ်နေတာပါ။ မန်တော်သိလိုလ်ကလောင်ရှင်အသင်းကို ဘယ်သူတွေက ဘယ်နဲ့ ဘယ်ရက်မှာ ဘယ်လိုတူထောင်ခဲ့တယ်ဆိုတာ သေချာမေးပေးပါလို့ ကျော်ရင်မြင့်ကို ကျွေ့န်တော်လှမ်းပြောထားပါတယ်။ သူ့ဆောင်းပါးတွေထဲမှာ သူရေးသွားခဲ့တာက အသေအချာမသိပါ။ ကျွေ့န်တော်က မျက်စီမကောင်းလို့ တရုံးကို တယ်လိုပုန်းမက်ဆော့ချုပ်ဖို့ဖတ်တဲ့အခါ စေ့စွေစပ်စပ် မဖတ်နိုင်လို့ စာအုပ်ထဲတ်မှပဲ သေချာဖတ်မယ်။ စာအုပ်အဖြစ် ချက်ချင်းထဲတ်ပါလို့

မဲတော်များ မက်ဆွဲရှုပို တိုက်တွန်းထားပါတယ်။ ခုတော့ ကျောက်ကပ်ရောင်
လို့ ဆေးရုံတက်ရသတဲ့။ ဆေးရုံမှာပဲ ကွယ်လွန်ခဲ့ရှာပါတယ်။ နိုဝင်ဘာ
အဲ ရက်နေ့ ညာ ၁၀ နာရီက မြို့တော်ဆေးရုံမှာပဲ ဆုံးသတဲ့။ သူ မကွယ်လွန်
အင်္ဂ သူ့ခန္ဓာကိုယ်ကို ဆေးတွေ့သိလို ခန္ဓာဖေဒ္ဒနကို လျှော့ထားခဲ့တာ
သီတော့ နံနက် ၉၉:၃၀ နာရီမှာ ယဉ်သွားတော့မှုပဲပါ။ သူ့အိမ်က အသုဘ^၂
နှုန်းတော်မျိုး မလုပ်နိုင်တော့ဘဲ ရက်လည်။ လလည် စတဲ့ အမှတ်တရဖွဲ့
ဆင်တွေ့သွေ့ပွဲများပဲ လုပ်ပါလိမ့်မယ်။ အသက်က ၈၅ နှစ်တဲ့။ သားသမီး
သားယောက်ကျွန်ရစ်သတဲ့။ သူ့ရဲ့အခန်းဆက်ဆောင်းပါးတွေကို စာအုပ်
ဆလေးတစ်အုပ်အဖြစ် အမှတ်တရထုတ်ဖို့ကောင်းပါတယ်။ သူကဗျာ
အာပ် 'ဘဝကဗျာများ' ကို ပြန်လည်ပုံမှန်ပုံတတ်ဝေရင်း သူ့ဆောင်းပါးတွေကို
ဆာက်ဆက်တဲ့ ထည့်ရှုက်ဖို့ သင့်ပါတယ်။ သူ့ဆောင်းပါးကိုတော့
ဆက်လက်ပြီး အသေအချာရေးနိုင်သူက မန်းတွေ့သိလို ကလောင်ရှင်
ဆသင်းမှာ ဥက္ကဋ္ဌတို့၊ အတွင်းရေးမှူးတို့လုပ်ခဲ့တဲ့ ဂုဏ်ထူးဦးသိန်းနိုင်ပဲ
မြှုပ်ပါတယ်။ ဂုဏ်ထူးသိန်းနိုင်ကို ဆက်လက်ရေးပါလို ပန်ကြားလိုက်ပါတယ်။

သူ ကွယ်လွန်သည်အထိ ကျွန်တော်တို့နဲ့တွန်းကလိုပဲ နိုင်ငံရေးစိတ်
အုန်းရှာဘူး။ သူနေ့တဲ့ရွှေမှာ အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ်ဥက္ကဋ္ဌ
ဘာတဲ့။ ဆက်ရှုနေ့ရင်တော့ အမတ်ရွေးခံခိုင်းရမှုပဲပါ။ တွေ့သိလို
ဆာင်တွန်း၏ ဘဝအဆက်ဆက်ဆောင်မြင်တဲ့ ကဗျာစာဆိုကြီးဖြစ်ပါစေလို့
သူ့ဆောင်းလိုက်ပါတယ်။

၂၀၁၈၊ နိုဝင်ဘာ ၁၈၊ နယ်များယောက်



ကိုအဲကြီး၊ ကိုတင်မှုးနဲ့ ဝင်းဖေ သုံးယောက်

ကျွန်တော်က မြင်းခြားမြို့က ကျောင်းသားပါ။ ၁၉၅၃-၅၄ ခုနှစ်မှာ
မန္တလေးကို ကျောင်းပြောင်းလာတယ်။ မန္တလေးမြို့ အမှတ် (၁) အထိုး၊
အထက်တန်းကျောင်းကို ပြောင်းရတယ်။ အမှတ်(၁) ကျောင်းမှာ ရိုးရိုး
ကျောင်းသားတွေနဲ့ ခွဲထားတဲ့ သင်တန်းတစ်ခုရှိတယ်။ ပထမနှစ်၊ ဒုတိယ
နှစ် အတန်းနှစ်တန်းပေါင်း ကျောင်းသားရှစ်ဆယ်ကျော်လောက်ရှိမယ်။
သီးခြားဆောင်ဒါဆောင်လည်း ရှိတယ်။ ကျူးအနောက်ဘက်မှာပါ။ ကျူး
ထောင့်မှာက စနေနေ့တိုင်း ဂိတ်ဖျော်ဖြေပွဲရှိတယ်။ တိုးမှုတ်သီဆိုသူများ
အတွက် စင်လည်းရှိပါတယ်။ အဲဒီစင်ကို စနေနေ့ ဂိတ်ဖျော်ဖြေပွဲရှိတိုင်း
ကျောင်းသားတွေ သွားရောက် နားထောင်လေ့ရှိကြပါတယ်။ အမိကဇ္ဈာ
ဖြေတဲ့ ဂိတ်အဖွဲ့က မန္တလေးမြို့မ ဂိတ်အဖွဲ့ပါ။

ကျွန်တော် တွေ့သိလိုလောက်တော့ နေတဲ့အမိမ်က မီးရထားရပ်ကွက်
ထဲမှာပါ။ အနောက်တောင် ကျူးထောင့်ရဲ့ တောင်ဘက်နားလေးမှာ မရေး
လုပါဘူး။ ဆွဲမျိုးအမိမှာနေတာပါ။ အဲဒီအခါကျေတော့လည်း ကျူးထောင့်
ဂိတ်ပွဲကို သွားရောက်ငြေးမောလေ့ရှိတာပါပဲ။ သကြံနှစ်ပွဲမှာတော့ မြို့မဂိတ်
အဖွဲ့က ကားကြီးနဲ့ လွည်းလည်းပါတယ်။ သကြံနှစ်မီးရပ်ရှင်ထဲကအတိုင်းပါပဲ။

အိုလမ်းတဲ့အတွက် သကြန်မီးရပ်ရှင်ကို ကြုံတိုင်းကြည့်ပါတယ်။ မြို့မဂ်တအဖွဲ့မှာ အမိကပင်တိုင် တေးဆိုသူက ဘိတ္ထဘရားသား အိုကြီးတဲ့။ အစတော့ ဘုမ်သီဘမသီနဲ့ သူများသွားလို့ ရောယာင် အိုက်ပါသွားခဲ့တာပါ။ ကိုအုံကြီးဆိုပြီး ထွက်လာလိုက်တာက ပုဆိုးနဲ့ အိုက်ပုံနဲ့ ကုလားကြီး။ ကိုအုံကြီးက မွတ်စလင်တဲ့။

ဘျာန်တော်တို့ ရွာက ကားလမ်း၊ ရထားလမ်း၊ သဘေားလမ်းမရှိတဲ့ ပါ။ လည်းလမ်းပဲရှိတဲ့ ရွာ။ ဒါကြောင့် တရာတို့ ကုလားလုံးဝမရှိ။ အပေါင် အိုးမရှိ။ ကျူးလယာဆိုင်း၊ လက်ဖက်ရည်ဆိုင်မရှိ။ တွေားရွာက လာရောင်းတဲ့ အိုးရွက်ရွေးသည်။ ပန်းထမ်းရွေးသည်တို့ပဲ ရှိပါတယ်။ ခေါင်တယ်။ အလေးငါရင် ကုလားကြီးလာပြီးလို့ မြောက်လှန်းလေ့ရှိပါတယ်။ ဒုတိယ အုပ္ပါယ်ကာလ၊ ရွှေပန်ခေါ်မှာ ရွာကို ကုလားဆရာဝန် မိသားစုရောက်လာ အုပ္ပါယ်မဲ့ အတောာရီမျိုးဆိုထင်ပါရဲ့။ မည်းမည်းတွေ မဟုတ်ပါ။ ဆရာဝန် မိသားစုမှာ ကုလားမဖြူဖြူချောချောတွေပဲများလို့ ကုလားမှန်းတောင် သေချာ အောင်လိုက်ပါ။

ကိုအုံကြီးကိုမြင်တော့ ကုလားဆိုတာ အဆိုတော်အနုပညာရှင်အဖြစ် မြင်ရတာကိုး။ ကိုအုံကြီးကို ချုစ်တာနဲ့ ကုလားကိုလည်း ချုစ်သွားပါတယ်။ ထောင်ယ်က တော့ရွာမှာနေတော့ ဘာဂိုတဗု သိပ်ပြီးရှိခဲ့တာမှမဟုတ်ဘဲ။ အိုးငိုင်းမှာ မကျွန်းမာသူတွေ (ကိုယ်မကောင်းသူ၊ ကိုယ်ပျက်သူ) အဲသလို အော်ကခေါ်လေ့ရှိတဲ့ သူတွေပါလို့ မိဘတွေက မြိမ်းမြောက်ထားတာကြောင့် မသွားရဲ၊ မသွားခဲ့ရပါ။ မန္တလေးရောက်မှ တေးဂိုတဗု အရွှေးအမွှေးဖြစ်သွားခဲ့ တောာပါ။ ကိုယ်တိုင်ကတော့ ဘာမှမတိုးဖူး၊ မဆိုဖူးပါ။ ကိုအုံကြီးရဲ့ လက်ဆွဲ ဘာရာခေါ် အကော်ဒီယံကြီးကို အားကျေပြီး ‘ဟာမိန့်ကာ’ လေမှုတ် ဘာရာ အားတွေကို မှတ်ခဲ့တာ ၂၀၀၃-၂၀၀၄ အမေရိကကို ရောက်တဲ့အထိပါပဲ။ အိုးအိုးက ဝယ်လာတဲ့ ဟာမိန့်ကာ အကြီးအသေးနှစ်ခု ဒီဇာတ် အိပ်ရာ အားက စားပွဲအံဆွဲထဲမှာ ထည့်ထားတုန်းပါ။

ရေးချင်တာက ကိုအုံကြီးအကြောင်းပါ။ ဒါပေမဲ့ စပ်မိလို့ ကိုယ့်အဖြစ် အံယ်ဘဝအကြောင်းနဲ့ နိုတိန်းချိမိတာပါ။ ထပ်ပြီးစပ်မိတာလေးတစ်ခု ပြော ခုံးပါသေးတယ်။ တင်မီးက ဂိုတဗုများပါ။ သိချင်းကြီးတွေရော ကာလပ်

တွေရော အစုံရပါတယ်။ ရွာတီးရိုင်းက အဖွဲ့ဝင်ပါ။ သီချင်းဆိုနေရရင် ထမင်းမေ့ဟင်းမမှပါ။ မာမာအေးဆီဂို့အလည်သွားတယ်ဆိုတာ သီချင်းဆိုဖို့ သွားတာပါ။ သီချင်းပေါင်းစုံကို တစ်နှေ့ မနက်စာစားပြီးတဲ့ အချိန်က ညျဉ်နက်သန်းခေါင်ထိ ဆိုတာပါ။ အဆိုတော်အစစ်က လက်မြှောက်ရ မတတ်ပါပဲ။

တင်မိုးတို့ရွာ ကန်မြှောက်များက ဂိုတာအဖွဲ့ဟာ မန္တာလေးမြို့မ၊ မြင်းခြားမဂိုတာအဖွဲ့တွေနဲ့ အဆက်အစပ်ရှိတဲ့ မြို့မအဖွဲ့ခွဲလေးတစ်ခုပါပဲ။ မြို့မ ဓေတ်စားစဉ်က မန္တာလေးတိုင်းတစ်ခုလုံး တောရောမြို့ပါ မြို့မဂိုတာအဖွဲ့ လေးတွေ ရှိခဲ့ကြပါတယ်။ တင်မိုးက ကိုရင်လေးဘဝနဲ့ မန္တာလေးမှာ ခထာနခဲ့ဖူးစဉ်ကပဲ မန္တာလေးမြို့မသီချင်းတွေ နားယဉ်ခဲ့ဟန်တုပါတယ်။ မြို့မသီချင်းတွေ မရတာမရှိပါဘူး။ ကျွန်ုတော်လည်း သူရသူမြို့မကိုအုံကြား ဆိုတဲ့သီချင်းတွေ မရတာမရှိသလောက်ပါပဲ။ ဒါပေမဲ့ တစ်ခါမှ သူတို့နဲ့ ဝင်မဆိုဖူးခဲ့ပါ။ (ရှုက်တော်လို့ ဆိုပါတော့)

သူငယ်ချင်းတင်မိုး ကျယ်လွန်ခါနီးမှာ ကျွန်ုတော်နောက်တဲ့ နယူးယောက်ကနေ သူနေတဲ့ လေ့စ်အိန်ဂျလိစ်ကို သွားတော့ မြို့ထဲကို ကဗျာဆရာ ကိုသက်မောင်းတဲ့ ကားနဲ့လှည့်လည်ပါတယ်။ သူက ကိုသက်ရဲ့ဘားကား ကျွန်ုတော်က နောက်ကထိုင်ရင်း အိတ်ကပ်ထဲမှာအမြဲပါတဲ့ Puckလေမှုတ်ဟာမိန့်ကာအငယ်လေးကို ထုတ်ပြီး မူတ်လိုက်ပါတယ်။ မြို့မသကြန်သီချင်းပါပဲ။ သူနဲ့ ကျွန်ုတော် ဘဇ္ဇာ ခုကာ ၂၀၀၇ အထိ နစ်ပေါင်း ၅၀ လောက် အတူတဲ့လာခဲ့တာ ကျွန်ုတော်ဘိုတာသံကို သူတစ်ခါမှ မကြားမှုခဲ့ပါ။ အိမ်ကိုရောက်တော့လည်း မူတ်ပြနေရပါတယ်။ ကိုသက်ကို ဟာမိန့်ကာ တစ်ခု ရှာဝယ်လေးပါ ပူဆာလို့ တစ်မြို့လုံးပတ်ရှာဝယ့်မဲ့ မရခဲ့ပါ။ ကိုသက်က ကိုရိုးယားသွားမယ်ဆိုတော့လည်း မှတ်မှတ်ရရရ မှာကြားပါတယ်။ ဟာမိန့်ကာ ဝယ်ခဲ့ပါတဲ့။ ကိုသက်ကလည်း တူအရီး သားအဖလိုချစ်တာဆိုတော့ သတိတရဝယ်ခဲ့ရှာတယ်။ ဒါပေမဲ့ ဝယ်လာတဲ့အပတ်မှာ သူငယ်ချင်း တင်မိုးဆုံးလို့ မပေးလိုက်ရတော့ပါ။ တင်မိုးဆုံးလို့ သွားတော့ ကိုသက်က ဟာမိန့်ကာလေးထုတ်ပြီး “သူငယ်ချင်းကိုယ်စား လက်ခံပါ”လို့ ကျွန်ုတော်ကို ပေးလိုက်ပါတယ်။ ခု ကျွန်ုတော်ဆီမှာ ရှိတာတစ်ခုက သူငယ်ချင်း တင်မိုး

အာက် ကိုသက်က ကိုရှိုးယားက ဝယ်လာခဲ့တာ ကလေးပါ။

တစ်ခါတော့ 'ဝင်းဖေ သုံးယောက်စိတ်ရွှေးပေါက်' တယ်ပဲဆိုပါတော့။ အူလေးက ပန်းချိဝင်းဖေနဲ့ (ဒါရိက်တာ) ကဗျာ ဝင်းဖေ (မောင်စွမ်းရည်) ရယ်၊ အားက်ဆည်ဝင်းဖေရယ် မန်းတဗ္ဗာသို့လိုလှက်သုံးယောက်သား ကား ဘာစီးနဲ့ ချိကာရိုကိုသွားကြပါတယ်။ အဲဒီမှာ မန္တေလေးသား ဒေါက်တာ ဝင်းတန်ခိုက်တာရှိပါတယ်။ သူကဗ်လည်း ကျွန်ုတော်လိုပဲ ကိုယ်တိုင် မဆို ဘေးတတ်ပေမဲ့ ဂိုတရားလို့ ဆိုရမယ့် ရွှေမန်းသားတစ်ယောက်ပါပဲ။ မန္တေလေး သူ မန္တေလေးသားမှန်ရင် သကြံန်ကားပေါ်ကဖြစ်စေ၊ သကြံန်မဏ္ဍာပ်ထဲရှိ ဆင်ပေါ်ကဖြစ်စေ၊ သကြံန်ကားသားကပတ်ပြီးတော့ ဖြစ်စေ မကများ၊ မဆိုဖူး သူ လုံးဝမရှိပါ။ သူလည်း မြေလျောက်ကချေသည်။ မြေလျောက်အဆိုတော် ဘာစီးပါပဲ။ ခုတော့ သကြံန်တစ်ခုမှာ မြန်မာပြည်ကို ပြန်ပြီး ဆိုရင်းကရင်းနဲ့ သူယ်လွန်ခဲ့ပါပြီ။ အဲဒါ ရွှေမန်းသားစစ်စစ်ပါ။

ချိကာရိုက ဒေါက်တာဝင်းတန်ခိုင်ရဲ့ အီမဲကိုသွားတော့ မြောက် အဲလိုပြိုက် တဗ္ဗာသို့လှက မြန်မာစာဆရာ ဦးစောထွန်းနဲ့နေ့းဆရာမ အော်စန္ဒာ ငှုံးကိုလည်း ဝင်ခေါ်ခဲ့ပါတယ်။ ရောက်လျှင်ရောက်ချင်း ဒေါက်တာဝင်းတန်ခိုင်နဲ့ ကျွန်ုတော်က တင်မိုးကို စနောက်ကြရအင်ဆိုပြီး ဖုန်းဆက် ကြတယ်။ “တို့ ဒီမှာ ဝင်းဖေသုံးယောက် ဆိုကြကကြတယ်” လို့ ကြွားလိုက် ပါတယ်။ “ဟုတ်လား ကောင်းတယ်၊ ကောင်းတယ်” လို့ ဆိုပြီး မကြာ ဆင်ဆေဟင်ခဲ့ဗဲ့က လေယာဉ်စီးပြီး တင်မိုးရောက်ချလာပါတော့တယ်။ ဒါက သူမကွယ်လွန်ခိုင်နောက်ဆုံးနဲ့ အပျော်ဆုံးပွဲလို့ ဆိုရပါလိမ့်မယ်။ တစ်နေ့ ကုန် သူပဲဆိုပါတယ်။ အတိုးပင်တိုင်က ဝင်းဖေကြီးပါ။ သူကဗ်လည်း မြို့၊ မို့ငိုင်းတော်သားကိုး။ သွားရာအရပ် ပပေါ်ကြီးတစ်စင်းနဲ့ စန္ဒရားငယ် (ကက်စိယို) ကလေးအမြှုပ်ရှိပါရှိပါတယ်။ တိုးလုံးမေ့နေရင် ကန်မြို့မို့မို့ငိုင်းသားတင်မိုးက မန်းမြို့မို့ငိုင်းသားဝင်းဖေကြီးကို ပါးစပ်တိုးလုံးနဲ့ ကြောင်းဆေးရတော့ ကျွန်ုတော်တို့က ရယ်ကြရပါသေးတယ်။ ကျေးလက်ဂိုတာ သမားက ရွှေမန်းမြို့မို့ငိုင်းသားတော့ ဆရာဦးစောထွန်းရဲ့နေ့းဆရာမ အော်စန္ဒာဝင်းပေါ့။ ပင်တိုင်အက ဆွဲမင်းသမီးကတော့ ဆရာဦးစောထွန်းရဲ့နေ့းဆရာမ ဒေါ်စန္ဒာဝင်းပေါ့။ ခြေချိုးလက်ချိုး ကရှာတယ်။ (ခါးကတော့ ချိုးလို့မရရှာဘူး) သူနဲ့အတွ

ကတဲ့ အဖော်မင်းသမီးကလည်း ခင်စန္ဒာမင်းတဲ့။ ခင်စန္ဒာမင်းဆိုတော့ မသိဘူတွေက ဉီအစ်မလားထင်ကြမှာပေါ့။ ကြံကြံဖန်ဖန်၊ အဲဒီမှာတိုးမှတ်ဆိုကလို့ မောရင် ကဗျာရွတ်ဆိုပွဲတဲ့ ကြားသုပ်လုပ်ကြလို့ မောင်စွမ်းရည်က သူကဗျာဆိုပြီး ‘အလှကိုယ်စီ’ ကဗျာကို ရွတ်တယ်။ တင်မိုးက ရယ်မောပြီး နားထောင်တယ်။ ကျွန်တော် ထိုင်မှ “အဲဒါ ငါကဗျာ” တဲ့။ မှတ်ကရော။ (အဲဒါ မောင်စွမ်းရည်အစစ် နဲ့မော်နဲ့)

အဲသလိုဆိုကြ၊ ကြကြလို့ မောတော့ တစ်နေ့နားပါတယ်။ ဒေါက်တာ ဝင်စတန်ခင်က မန္တာလေးသားဆိုတော့ မန္တာလေးအဆိုတော် ကိုအဲကြီးဆီ သွားကြမလားလို့ မေးပါတယ်။ ဒီပိုင်းမှာက ဉီးစောထွန်းအပါအဝင် မန္တာလေး တူက္ခသိုလ်ထွက်တွေချည်းပါ။ မညြိုနိုင်းရဘဲ ချိကာရို့နဲ့ မလုမ်းမကမ်းရှိ ကိုအဲကြီးဆီကို ကားနဲ့ထွက်လာခဲ့ပါတယ်။ ချိကာရို့မြို့ရဲ့ ဆင်ခြေဖုံးထင်ပါ တယ်။ သိပ်မဝေးလုပ်ဘူး။

ကိုအဲကြီးနဲ့ အခန့်သင့်တွေရပါတယ်။ ကိုအဲကြီးဆိုပေမဲ့ ကိုယ့်ဦးကြီးလေး အရွယ်ပါ။ အများခေါ်သလို ခေါ်ကြတာပါ။ ကျွန်တော်တို့ တစ်ဖွဲ့လုံးက စစ်အစိုးရဆန့်ကျင်သွေ့တွေ မဟုတ်လား။ ရေဒီယိုကနေပြီးတော့ လည်း နေ့စဉ်ကလော်တုတ်နေကြသွေ့ဆိုတော့ ခပ်လန့်လန့်နဲ့ တူပါရဲ့။ သိပ်မဖော်ရွှေလှေဘူး။ ဒါပေမဲ့ ကျွန်တော်တို့အဖွဲ့မှာ တင်မိုးပါတယ်လေ။ ဝင်းဖေကြီးပါတယ်လေ။ အထူးသဖြင့် တင်မိုးက ဉီးဆောင်ပြီး ကိုအဲကြီးရဲ့ ဘယ်သိချင်းက ဘယ်လိုပဲ စသဖြင့် ဆိုလိုက်ပြောလိုက်လုပ်လာတော့ ဝင်းဖေကြီးရော၊ ကိုအဲကြီးရော လူပ်လူပ်ရှားရှားဖြစ်လာကြရပါတယ်။ ကိုအဲကြီးဆီလေ့ဆိုထိရှိတဲ့ မြို့မသိချင်းတွေ ဟိုတစ်စွဲ သည်တစ်စွဲ ဆွဲထုတ်ကြပါတယ်။ တစ်နာရီ နှစ်နာရီကြသွားလို့ မလွှာသာဘဲ ထပ်နှင့်ကြရပါ တယ်။ နောက်တစ်ခါလာဦးမယ်လို့လည်း နှုတ်ဆက်ခဲ့ကြပါတယ်။ ကိုအဲကြီးက ပျော်ဂျာန်းလို့ မပြန်စေချင်ရှာသေးဘူး။ ကျွန်တော်တို့ပြန်တော့ ထလိုက်လာတယ်။ ကားရပ်ထားတဲ့နေရာထိ မိုးရွာထဲမှာ ဉီးခေါင်းကို လက်ဝါးလေးနဲ့ကာပြီး လိုက်လာရှာတယ်။ သူသမီးက တားပေမဲ့ မရဘူး။ ထိုးဆွဲပြီး လိုက်ခေါ်ရပါတယ်။ ကျွန်တော်တို့လည်း အရှိန်မသာတ်နိုင်ဘဲ မြို့မသိချင်းတွေ သံပြိုင်ဟဲပြီး ချိကာရို့မြို့တဲ့ကို ပြန်ဝင်ခဲ့ကြလေသတည်း။

(ကိုအံ့ကြီး၊ ကိုတင်မိုး၊ ကိုဝင်စတန်ခင်တို့ သုံးညီးကတော့ ဆုံးရှုပြု။
 ဝင်းဆသုံးယောက်တော့ အပျင်းပြုပုန်းသောက်။ ကာရုန်လိုက်သွားလို့ပါ
 ဆုံးရှု။ ဝင်းဖေသုံးယောက်လုံး ဝင်းတစ်ရွာ ဖေတစ်မြို့စီ နေကြလို့ မဆုံးဖြစ်
 လေပါ။ အို . . . ဆုံးချင်လိုက်ပါဘို)

၂၀၁၇၊ ဧပြီ ၁၆ ၂၈



တင်မိုး၊ မောင်စွမ်းရည်နဲ့ ကိုညီကြီး

မနောက (၂၀၁၉၊ ဧပြီ ၂၂၊ တန်လှာ) ကိုညီကြီးရဲ့ မေးတစ်ဦးက ကျွန်တော့ဆီ ဖုန်းဆက်ပြီး ကိုညီကြီး ကွယ်လွန်ပြီဆိုတာကို သတင်းသေးပါတယ်။ ကိုညီကြီးက မြင်းခြားရှင်၊ တောင်သာသားပါ။ လွတ်လပ်ရေး အောင်ဦးမှာ တောင်သာမြို့က ပထမဆုံး တက္ကသိုလ်ရောက်သူတစ်ဦးပါ။ တင်မိုးကလည်း တောင်သာမြို့နယ်ထက် ကန်မြှောအတိဆိုတော့ တောင်သာသားတစ်ဦးပါပဲ။ မောင်စွမ်းရည်ကတော့ အမောက တောင်သာမြို့နယ်က ဖြစ်ပြီး အမော့ရဲ့အဘိုးက ပြီတိသျေခေတ်မှာ တောင်သာက မီးရထား၊ ကာလမ်းဆုံး ဖြစ်လာတော့ ပထမဆုံးမြို့အပ်ပါ။ ကျွန်တော့နှင့်ကလည်း တောင်သာသူပါပဲ။

တင်မိုးနဲ့ ကျွန်တော်တို့ မန်းတက္ကသိုလ် ရောက်ချိန်မှာ ကိုညီကြီးက ကျောင်းထွက်ပြီး အလွတ်ပညာသင်ကျောင်းဆရာ လုပ်နေပါပြီ။ မွန်လေးမှာ တည်မြှုအမတ် ပွဲကုန်းဦးလျဖေဆိုတာ မွန်လေးရဲ့ မြို့မျက်နှာဖုံးလူကြီး ဖြစ်ပါတယ်။ ဦးလျဖေက မွန်လေးအရှေ့ပြင် မြို့အစွန်မှာ မြေကွက်တွေ အကျယ်ကြီးဝယ်ပြီး အလွတ်ပညာသင်ကျောင်း တည်ထောင်ပါတယ်။ ခရစ်ယာနှင့်သာသနာပြုကျောင်းတွေကိုတောင် လွှမ်းသွားခဲ့ပါတယ်။ သူရဲ့ နိုင်ငံရေး

အထက် အထက်မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က တည်ခြေခိုင်ငံရေးသမား
သူ့သမီးတွေအားလုံးကို ဦးလှဖော် အလွတ်ပညာသင်ကျောင်းကို
လို့ အလွန်စည်ကားခဲ့ပါတယ်။ ကျောင်းသားတွေ ထောင်ချိပြီး ရှိခဲ့
ပါ။ အဲဒီကျောင်းမှာ ကိုညီကြီးက ဒုတိယကျောင်းအပ်ပါ။ ကျောင်းက
ဗုံးပွဲကုန်း ဦးလှဖော် တည်ထောင်လို့ 'ပွဲကုန်းကျောင်း' လို့ပဲ အမည်
ဖြင့်ပါတယ်။

တင်မိုးနဲ့ မောင်သိန်းနိုင်တို့က မြန်မာစာရှုတဲ့ ၁၉၅၇ ခုနှစ်မှာ
ဘဏ္ဍာက္ခသိုလ်ကို ရောက်လာတယ်။ တင်မိုးကို ဦးညီကြီးက သူ့ရဲ့ ဘော်ဒါ
ကောင်မှာ ခေါ်ထားပါတယ်။ မန်းတဗ္ဗာသိုလ် မြန်မာစာကထိက ဦးမောင်
တင်တင်က ဂို့ပေးတာပါ။ ဘော်ဒါဆောင်မှာနေ့၊ ထမင်းကျေး၊ ငွေ ၁၀၀
ထားပါတယ်။ ဉာန် ကျောင်းသားတွေ စာကျော်ချိန်မှာ နှစ် နာရီလာက်
အင့်လေးရုံကရွဲပြီး ဘာမှမလုပ်ရပါဘူး။ မောင်စွမ်းရည်ကိုလည်း တင်မိုးလို့
မြဲ့မာစာပြတတ်မလားလို့ ကိုညီကြီးက ခေါ်ယူထားပေမဲ့ မပြတတ်လို့
လေယ်တန်းမှာ အကိုလိပ်စာနဲ့ အထွေထွေသိပွဲပဲ ပြပါတယ်။ မောင်စွမ်းရည်
အကြိုဆေးသင်တန်းကလာပြီး တဗ္ဗာသိုလ်မှာ ဘူမိဖော်၊ ဓာတုဖော်လို့
ပို့ဘာသာတဲ့ ယဉ်ခဲ့တာဆိုတော့ သိပွဲပဲပြပါတယ်။ တစ်ခါတစ်ရုတော့
မြဲ့မာစာလည်း ကူညီပြသပါတယ်။

ကိုညီကြီးက တင်မိုးနဲ့ ကျွန်တော်ကို သူ့နဲ့အတူ ခေါ်ထားပါတယ်။
ဘော်ဒါဆောင်တစ်ခုတည်းမှာ အတူအိပ်၊ အတူစားပါတယ်။ နန်းရှေ့ ပွဲကုန်း
ကျောင်းကြီးက တည်ထောင်သူ ဦးလှဖော် ဘုန်းကြီးဝတ်သွားတော့ ဦးညီကြီး
နဲ့က ကျွဲ့အရှေ့ဘက်ကနေ ကျွဲ့အနောက်ဘက်လမ်းကို ဈွဲလာပြီး နေပြည်
ဘော် အလွတ်ပညာတော်သင်ကျောင်းကို တည်ထောင်ပါတယ်။ ရန်ကုန်
ဆောင်းသွားတဲ့ တင်မိုးကို ပြန်ခေါ်ပါတယ်။ တင်မိုးရော၊ မောင်စွမ်းရည်ရော
ဘော်ဒါဆောင်မှာ ကိုညီကြီးနဲ့အတူ တန်းစီ အိပ်ကြ၊ နေကြပါတယ်။
ကိုညီကြီးက ဒုတိယကျောင်းအပ်၊ ဘော်ဒါအပ်ပေါ့။ အဲဒီကျောင်းမှာနေရင်း
အေးယာက်လုံး အိမ်ထောင်ကျပါတယ်။ ကိုညီကြီးနဲ့ တင်မိုးက အောက်သူ
ဘုံးနဲ့ ဉားကြတာပါ။ မောင်စွမ်းရည်ကသာ တောင်သာသွဲနဲ့ အိမ်ထောင်ကျ
ပါတယ်။

ကိုညီကြီးက စာမရေးပေခဲ့ စာပေဝါသနာပါသူပါ။ တင်နိုင် သူငယ် ချင်းတွေစုပြီး စာအုပ်ထုတ်ဝေရေးလုပ်ချင်တယ်။ ဖြစ်နိုင်ရင် စာနှယ်ဝင်းအော ပါ ထုတ်ချင်တယ်။ နှစ်ယောက်လုံး တက်ကြနေခဲ့ကြပါတယ်။ ပုံနှိပ်စက် အဟောင်းကြီးတစ်ခုတောင် ဝယ်လိုက်ကြပါသေးတယ်။ ဆရာကြီး မင်္ဂလာ သုဝဏ်ကို ကြည်ညီသူတွေဖြစ်လို့ ‘သပြုပုံနှိပ်တိုက်’လို့ အမည်ပေခဲ့ပါ တယ်။ ဦးလေး လူထိုးလှကလည်း သမဝါယမလုပ်ငန်းတစ်ခုအဖြစ် လုပ် ကြပါလို့ အားပေးပါတယ်။ မောင်သာနိုး၊ မောင်မိုးသူ၊ မောင်သိန်းနိုင်တိုက် မကြာခဏ ထောင်ကျနေကြတော့ ထုတ်ဝေရေးမှာ မပါနိုင်ဘူးပေါ့။ ပထေ ဆုံး ထုတ်ဖြစ်တဲ့စာအုပ်က မောင်စွမ်းရည်ရဲ့ ‘အနိန့်အပြာ ကဗျာများ’ စာအုပ်ပါ။ တင်နိုင်ပဲ စီစဉ်တာပါ။ သူကပဲ ကိုသာနိုးကို မောင်စွမ်းရည်ရဲ့ ကဗျာတွေ အက်လိပ်ဘာသာပြန်ဆိုပေးပါလို့ မေတ္တာရပ်ပါတယ်။ ကိုညီကြီးနဲ့ ကိုသာနိုး နှစ်ယောက်လိုင်းပြီး အမှာစာတွေလည်း ချို့မြင့်ကြတယ်။ သူငယ် ချင်း မောင်သိန်းနိုင်က ရန်ကုန်ရောက်နေတော့ သူ့သဘောနဲ့သူ မောင်စွမ်း ရည်ရဲ့ ကဗျာစာအုပ်ကို အမျိုးသားစာပေဆုံးရွေးချယ်ရေးအဖွဲ့ကို တင်လိုက် တယ်။ သပြုစာအုပ်တိုက်ရဲ့ ပွဲဦးထွက် ကဗျာစာအုပ်ဟာ ၁၉၆၄ ခုနှစ် အမျိုးသားစာပေ ပထေမဆု ရရှိခဲ့ပါတယ်။ ထုတ်ဝေသူ (၁၀၃၃)၊ ဦးညီကြီး သပြုပုံနှိပ်တိုက် (၁၀၅၀)၊ ၁၃၃၊ ၈၂ လမ်း၊ အမတော်ဝင်း၊ မန္တလေးတဲ့ ပုံနှိပ်တိုက်က အမတော်ဝင်းလိပ်စာ၊ သပြုစာအုပ်တိုက်ကတော့ အနောက် ကျိုးလမ်း၊ နေပြည်တော်ကျောင်းပါပဲ။ ဖုန်းနံပါတ် ၆၃၉၉ တဲ့။

ဦးညီကြီးရဲ့ ‘ထုတ်ဝေသူအမှာစာ’ မှာ-

“ဤစာအုပ်သည် ငွေရင်းငွေနှီး တစ်လုံးတစ်ခဲ တတ်နိုင်သော စာအုပ် တိုက် မဟုတ်စေကောမူ တတ်နိုင်သမျှသော စွမ်းအားဖြင့် မြန်မာနိုင်ငံနှင့် လူမျိုး၏ အကျိုးကို ဖြစ်ထွန်းစေမည့် စာအုပ်စာတမ်းများကို ထုတ်ဝေရန် ရည်သုန်ပါသည်။”

တစ်လက်ခုပ် တစ်လက်ဆွမ်းမျှ တတ်နိုင်သည်ဖြစ်စေ စေတနာသုန်း သန်ဖြင့် စာအုပ်ကောင်းများကို ရွေးချယ်ထုတ်ဝေခြင်းအားဖြင့် နိုင်ငံကို ကျေးဇူးဆပ်မည်ဟု သန္တိုင်္ခာန် ချမှတ်ထားပါသည်” တဲ့။

ကျွန်ုင်တော်တို့တစ်တွေ သူငယ်ချင်းတွေစုပြီး ထုတ်ဝေရေးလုပ်ငန်း လုပ်

၉၇၂၂။ အားတက်နေဆဲမှာပဲ စစ်အဖိုးရတက်လာပြီး မကြာခင် အလှတ် သူ့သင်ကျောင်းတွေရော့၊ ပုံနှိပ်တိုက်တွေရော့၊ စာအုပ်ထုတ်ဝေရေး လုပ်ငန်းတွေရော့ အားလုံးပါတ်ပြီး ပြည်သူ့ပိုင်သိမ်းလိုက်ပါလေရော့။ ဒါနဲ့ပဲ အဆက်ပြတ်သွားခဲ့ရပါတယ်။

ကိုညီကြိုးက စာပေသာမက ဂိတ်လည်း ဝါသနာပါပါတယ်။ စာပေ ဝါသနာပါပြီး ဘာစာမှ မရေးသလို ဂိတ်ဝါသနာပါပြီး ဘာဂိတ်မှုလည်း တော်းမဆိုပါ။ ကျောင်းသားတွေကို အပ်ချုပ်နေရလို့ မျက်နှာကြီး အမြဲ ဘင်းထားပါတယ်။ သီချင်းကို အပျင်းပြေတောင်မှ မဆိုပါ။ နွေရာသီ အာဗ္ဗာင်းပိတ်ချိန်မှာတော့ တောင်သာကို ပြန်တယ်။ သူငယ်ချင်းတွေစုပြီး အတိုင်းဆိုကြ၊ တိုးမှတ်ကြပါတယ်။ ‘တောင်သာမြို့မ’ ဂိတ်အသင်းတဲ့ ဘူး အလွန်ကြိုက်တဲ့ ဝက်သားလုံးဟင်းကို သူ့အစ်မကြီးက အိုးကြီးနဲ့ ချက်သားရပါတယ်။ လာသမျှလူ ဆယ့်လေးငါးယောက်ကို ညာတိုင်း ထမင်းကျွေး ပြီး အဖျော်ယမကာများနဲ့ အညွှန်ခံပါတယ်။ ကျွော်တော်တို့ ရန်ကုန်ပြောင်း သူ့ကြတော့ လူစုစွဲသွားပြီး မစွဲလေးမှာ သူတစ်ဦးတည်း အိမ်ကြီးတစ်လုံး ပေါ်၊ အက်လိပ်စာ ကျွော်ပြစားနေပါတယ်။ ‘အက်လိပ်စာ မင်္ဂလာပညာဗုံးဟို’ ဘူး။ ပညာရေးသမားပါ။ အသက် စေ နှစ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန် သည်တဲ့။ သူ့မြေးတစ်ယောက်က နာရေးကြော်ပြု ထိုပါတယ်။ သူ့မြေးက ကျွော်တော်မြေးပါ။ သူ့တူမနဲ့ ကျွော်တော်သားနဲ့ အိမ်ထောင်ကျခဲ့ပေသကိုး။

မိတ်ကောင်းရှုတဲ့ ပညာရေးသမား သူငယ်ချင်း ကိုညီကြိုး ကောင်းရာ သူ့ကတိ ရောက်ပါစေ။

သူငယ်ချင်း မောင်စွမ်းရည်
၂၀၁၉၊ ဧပြီ ၂၃



ပန်းရည်ဘဏ်တိုက် ဆောက်သူ

ကာလပါ၏သီချင်းလောကမှာ ပန်းရည်ဘဏ်တိုက်သီချင်းဟာ အကော်
ကလေး ခေတ်စားတွင်ကျယ်ခဲ့ပါတယ်။ အလုပ်သမားတွေ အလုပ်လုပ်ကြပုံ
အကြောင်းကို ပြောကြ၊ ပြကြတဲ့အခါမျိုးတွေမှာ နောက်ခံတေးအဖြစ်
‘ပန်းရည်ဘဏ်တိုက်’ သီချင်းကို အသုံးပြုတတ်ကြတောက်လည်း မကြာခဏ
ကားရဖူးပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သီချင်းတစ်ပိုင်းတစ်စကို
မကြာခဏ အမှတ်တမဲ့ ရွှေတံ့ဖို့ဖူးပါတယ်။ (သူ့အကြောင်းကို ဆောင်းပါး
ရေးမိတာလည်း နှစ်ခါ၊ သုံးခါထက်တော့ မနည်းသူ့ထင်ရဲ့)

သူက ကန်မြှုပြုသားပါ။ ကန်မြှုပြုတာ မြင်းခြားရရှင်၊ တောင်သာမြို့
နယ်မှာ ကန်မြှုပြုများဆိုပြီး ရွာကြီးနှစ်ရွာ ဆက်နေတဲ့ရွာပါ။ ကဗျာဆရာ
တင်မိုးရဲ့ တတိရပ်ရွာလည်း ဖြစ်ပါတယ်။ ခုအခါ ကန်မြှုပြုမှာ တင်မိုး
စာကြည့်တိုက်ဆိုပြီး တည်ထောင်ထားတော့ ကဗျာဆရာကြီး တင်မိုးရဲ့
ကြေးသွန်းကိုယ်တစ်ပိုင်း ရုပ်တုတစ်ခု ထူသွန်းထားသလို တေးရေးဆရာ
ကိုအေးကျော်ရဲ့ ကိုယ်တစ်ပိုင်းရုပ်တုတစ်ခုကိုလည်း တင်မိုးစာကြည့်တိုက်
မှာ ထူလုပ်ပုံသွန်းထားပါသတဲ့။ ကောင်းလေစွာ။

တင်မိုးရော၊ ကိုအေးကျော်ရော ကန်မြှုပြုများရှုသား။ နှစ်ဦးလုံးဟာ

ဆကယ့်ပစ္စည်းမှုဆင်းရဲသားတွေပါ။ တင်မိုးရဲ့ အစ်မတွေ၊ နှမတွေ ကြီး
ပြင်းလာကြတော့ မိဘတွေကို ပိုင်းဝန်းလုပ်ကိုင်နိုင်တဲ့အခါ အပ်ချုပ်စက်
အစ်လုံးဝယ်နိုင်လာလို့ ထူထူထောင်ထောင်ဖြစ်လာခဲ့ပါတယ်။ တင်မိုးကိုယ်
အင်ကလည်း စာစိစာကုံးစာအုပ်တွေ ထူတဲ့၊ ကျောင်းနေရင်း တစ်ဖက်
ပြီးမာစာကျိုရှင်ဆရာလုပ်တော့ ဘာမှုပူပင်စရာမရှိပါဘူး။ ကိုအေးကျော်
အတော့ တင်မိုးနဲ့ ယဉ်လို့မဖြစ်ပါဘူး။ သူ့ခေများ လက်လုပ်လက်စား ယာ
လူလီ လုပ်စားရရှာတာပါ။ သူ့အစ်မ အိမ်မှာ ဖိုခိုနေရတာပါ။ တစ်ရွာမှာ
အိုးထောင်လည်းကျော်လည်းလည်းရဖူးပေမဲ့ ဆုံးပါးကုန်ကြရှာပြီတဲ့။ သူက
အော့ဆေးရှုက်ချုံး၊ မြေပဲကောက်၊ ဝါကောက်၊ အမိုက်ကောက် သသည်ဖြင့်
မူးအလုပ်ကို လုပ်ရရှာတယ်။ စာတတ်ရဲ့ ရှိတာကိုး။ သင်ပုန်းကြီး ကုန်ရဲ့
အောက်သင်ဖူးတာတဲ့။ သီချင်းတော့ ဝါသနာပါရရှာတယ်။ ပွဲတကာလိုက်ပြီး
အူးရောင်းရင်း အတ်ရဲ့အပြင်ဘက်က နားထောင်တယ်။ အကြော်သည်ရဲ့
ငင်းမီးဖိုးအေးက မီးရောင်နဲ့ သီချင်းလိုက်ကူးလေ့ရှိသတဲ့။ မျဉ်းမပါတဲ့
အူးပါပါ ဗလာစာအုပ်အကြမ်းကြီးကိုဝယ်ပြီး ခဲတဲ့တိုကလေးကို ကျောင်း
သားတွေဆီက တောင်းယူ၊ တဲ့တွေးဆွတ်ရေးရရှာတာ။

စာရေးတော့ တောင်တစ်လုံး မြောက်တစ်လုံး။ ပန်းရည်ဘဏ်တိုက်ကို
ပေးရိုဘာနိုက်'လို့ ရေးချင်ရေးတာပါ။ စာဖြစ်ရဲ့ပဲ ရေးနိုင်ရှာတာပါ။ သူ
အကြောင်းကို အနီးဆုံးရေးဖူးသူက ကျေားဆရာ ကြည်အောင်ပါ။ တင်မိုး
ဆီက ဖေးပြီးရေးတာပါ။ 'ဆေးခူးသောလက်'ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးဖူးပါ
တယ်။ ဝတ္ထုရေးဆရာ ချစ်ဦးညီကလည်း သူ့အကြောင်းကို အတော်ကလေး
ခို့အောင်ရေးဖူးပါတယ်။ ကျွန်ုတော်က ကိုအေးကျော်ကို လူကိုယ်တိုင်
ပြင့်ဖူးသီဖူးပေမဲ့ သူ့အကြောင်းကို မစပ်စုဖူးခဲ့ပါ။ သူ့သီချင်းတွေ နာမည်
ဆုံးကြီးလာတော့ ကျွန်ုတော်က သူတို့ ရွာ မရောက်ဖြစ်တော့ဘူး။

သူရဲ့ပထမဦးစွာ ကျော်ကြားသားတဲ့သီချင်းက ပန်းရည်ဘဏ်တိုက်
ဖြော်ပါတယ်။ တင်မိုး မန်းတက္ကသိုလ်ကနေ သူ့မိဘရပ်ထဲ အလည်းပြန်ရင်
ကျွန်ုတော်လည်း အလည်းလိုက်လေ့ရှိတဲ့အတိုင်း လိုက်သားတာပါ။ တင်မိုး
အောက်ရင် ဂိတာဝါသနာပါတဲ့ သူ့ဖခင်က ဂိတိုင်းဖွဲ့လေ့ရှိပါတယ်။ သူ
အံ့သံတိုင်ကတော့ စည်းနဲ့ဝါးကိုပဲ လိုက်လေ့ရှိတယ်။ တီးလုံးတီးကွက်တွေ

ချော်သွားတယ်ထင်ရင် ဝါးစပ်တိုးလုံးနဲ့ပဲ လမ်းတည့်ပေးလေ့ရှိပါတယ်။
တင်မိုးက ဘင်ဂျိတိုးလေ့ရှိတယ်။ သူ့သူငယ်ချင်းကျောင်းဆရာ ကိုတော်
ထွန်းက တယောထိုးလေ့ရှိတယ်။ နောက်တော့ တင်မိုးက တယောကို ဖြော်
လို့ တယောကို ကောက်ယူထိုးလေ့ရှိတယ်။ ဂိတိုင်းဖွဲ့ရင်း အိမ်နီးချင်း
ကိုအေးကျော်က ပြောင်းဖူးဖက် ဆေးလိပ်ကြီးဖွားပြီး ပိုလ်ကောစ်ဖွား
ရောက်လာတတ်တယ်။ တင်မိုးတို့ ပထမအိမ်က ဝါးကြမ်းပြင်တစ်ဝါး
ထိုးထားတဲ့ အိမ်ပါ။ အည့်သည်တွေအများစုက ဝါးကြမ်းပြင်ပေါ်မှာ တင်ဖွေ့
ခြော်ပြီး ထိုင်လေ့ရှိပါတယ်။ တင်မိုးရဲ့အဖေ ဦးဘာဒိုက ပက်လက်ကုလားထိုင်
တစ်လုံးနဲ့ ထိုင်တယ်။ ကိုအေးကျော်လာရင် ထိုင်စရာမရှိလို့ မြေကြီးပေါ်
ဆောင့်ကြောင့် ထိုင်လေ့ရှိတယ်။ ရေလဲပုဆိုးလေး ခြိုထားတတ်တယ်။
လုံချည် မခြုံရင် အကျိုမပါ၊ ကျော့ပလာနဲ့ပဲနေတယ်။ ကျောပေါ်မှာ ဓာတ်
ညွင်းတွေ အကွက်ထနေပါတယ်။ သူတို့ဆွာက ရေရှားလို့ ရေချိုးဟန်မတူပါဘူး။
ဦးလေး လူထုံးလှက အပိုစိန္တေးတဲ့ ဆွာလို့ပြောရအောင် ရေကန်ပြီး
အတူးရခက်ပါတယ်။

တိုးပိုင်းမရှိရမိန့်၊ အည့်သည်ပါးတဲ့အခါကို ချောင်းပြီး ကိုအေးကျော်ထား
သူကဗျာ၊ သူသီချင်းတွေကို တင်မိုးထံမှာ လာပြေလေ့ရှိပါတယ်။ လက်မျော်
လည်းမလှ၊ သတ်ပုံလည်းမမှန်တဲ့ သူ့လက်ရေးကို တင်မိုးက စိတ်ရှည်
လက်ရှည် ပြန်ကူးပေးပါတယ်။ စာလုံးပေါင်းမှားတွေလည်း ပြင်ပေးပါ
တယ်။ ပန်းရည်ဘဏ်တိုက်ကို ရေးလာတော့ ပံးစီးဘုရားနှင့်ကိုလို့ ရေးလာသူ
ကို ရေးရေးမှတ်မိတယ်။ တင်မိုးက ကူးပြီး ရန်ကုန်က ဂိတ်ဆရာဆီး
ပို့တော့ ဟိုက တေားသံသွင်းလိုက်တာ ပေါက်သွားတယ်။ ဂိတ်ဆရာတော်
'လင်အေးလုလင်'လို့ပဲ ကျွန်ုတ်တော် မှတ်သားမိပါတယ်။

နောက်သီချင်းတစ်ပုဒ် 'တောင်တော်ပုံး'ထင်ပါတယ်။ ပုံးတော်
သေချာတယ်။ မြင်းခြေမြို့မဂ်တော်အဖွဲ့အတွက် ရေးတာပါ။ ကျွန်ုတ်တို့
ဖတ်ကြည့်တဲ့အခါ သူရဲ့ကဗျာအနုပညာဖို့က ထက်သန်တော့ ရေးတိုင်း
ကောင်းပါတယ်။ ဒါပေမဲ့ စာသိပ်မတတ်လို့ ဖေးမပေးရတာတော့ ရှိပါတယ်။
ပုံးသီချင်းရေးနေဆဲမှာ ပုံးတောင်ဟာ ရေးက မီးတောင်ကြီး
ဖြစ်တယ်။ မီးတောင်က ချော်ရည်တွေစီးကျေနေရာက စီးရင်း လေသလပ်ပြီး

အေးသွားရာက ကျောက်ခဲ့တွေဖြစ်သွားကြောင်း အဲဒီကျောက်ခဲ့တွေကို
သီးဆာင်ကျောက်လို့ခေါ်ကြောင်း ကျွန်တော်ကပြောပြတော့ သူ့အဖို့ ဗဟို
ဘုံး အသစ်အဆန်းဖြစ်ပုံရပါတယ်။ သူ့သီချင်းထဲမှာ ‘နဂါး’လိမ့် ချော်ဆစ်
သံတဲ့စကားလိုး အသစ်အဆန်းလေးတစ်ခု လူလုပပတိထွင်ထည့်သွင်းလိုက်
သေးတယ်။ ကျွန်တော်က အဲဒီတုန်းက ဘုမ်းဖော် ကျောင်းသားလေ။ ၂
နှစ်တက်ပြီးနေပြီး။ ဒါကြောင့် မီးတောင်အကြောင်းကို ထည့်ပြောဖို့ သတိ
လင့်ကိုမိတာပါ။ ကိုအေးကျော်က တဗြားသီချင်း နောက်ထပ် သုံးလေးပုဒ်
ဆာာက် ထင်တယ် ထပ်ရေးသေးတယ်။ ကျွန်တော် မမှတ်မိတော့ပါ။

နောက်မကြာမီ တင်မိုးက ရန်ကုန်ကိုပြောင်းပြီး ဆရာကြီးမင်းသုဝဏ္ဏ
၏ ဌာနမှာ ‘စာပြု စာပြင်’ လုပ်ပါတယ်။ ကျွန်တော်လည်း အခြေခံပညာ
၏ ဦးသီးဌာန၊ ကျောင်းသုံးစာအုပ်ကော်မတီက ကျောင်းသုံးသမိုင်းစာအုပ်ရေး
၏ အတွက် ရန်ကုန်ကို ခေါ်လို့ ရန်ကုန်ကိုပြောင်းရတယ်။ ဆက်လက်ပြီး
မြန်မာစာသင်ရှိုးအဖွဲ့ကို ပြောင်းရလို့ ကျွန်တော်လည်း အညာမပြန်ဖြစ်
သာ့ပါဘူး။ ဒီကာလအတွင်းမှာပဲ ကိုအေးကျော်ဆုံးရှာပါတယ်။

ကိုအေးကျော်ဟာ ကြုံရာကျေပန်း ယာကူလီအလုပ်များကိုလုပ်ရင်း
သူ့အစ်မအိမ်မှာနေရတာပါ။ တစ်နှစ်တော့ သူ့ပျောက်လို့ လိုက်ရှာတော့
သံဆုံးတဲ့ထဲမှာ ပုဆိုးလေးခြားပြီးသေနေရှာသတဲ့။ ဘယ်အချိန်က သေလိုက်
၏ ဦးမသီကြဘူး။ ရပ်ရွာကတော့ စာဆိုတစ်ဦးအဖြစ် လေးလေးစားစား
၏ ဦးဝန်းသီးသီးဟိုလိုက်ကြသတဲ့။ ခုလည်း ရပ်ရွာက အနုပညာရှင်တစ်ဦး
၏ ချို့ငြာဆင်းရဲသူတစ်ဦးဖြစ်ပေမဲ့ တလေးတစားရိုက်ပါတယ်။ မြန်မာ
ပြည်က ထိပ်တန်းစာဆိုကြီး တင်မိုးရဲ့ အရိပ်မှာ ထိုက်ထိုက်တန်တန် နေရာ
သားပြီး ရပ်တုသွေ့နှင့်ပြုထားကြောင်း ကြားသီရပါတယ်။ ကိုအေး
ဆုံးရဲ့ အနုပညာရှင်ဘဝကို တင်မိုးက အစအဆုံး စောင့်ရှောက်သွားခဲ့
ဘာပါကလားလို့ ဝမ်းမြောက်ကျေနှင့်မိရပါကြောင်း မောက်ကွန်းတင်လိုက်
ဘယ်လို့ ဆိုပါရစေ။ ကန်မြှုစာဆိုနှစ်ဦး နောက်ဘဝတွေမှာလည်း စာဆို
အနုပညာရှင်တွေဖြစ်ကြပါစေသတည်း။



သူကိုပြန့်လိုက်ပါပြီ

ဆေးလိပ်လဲတို့
နေလဲညံ့ပြီ
ငါကို ပြန့်လိုက်ပါလေ။
-တင်မိုး

တင်မိုးရဲ့ အာမည်ကို ကြားဖူး သူတိုင်း ဒီကဗျာလေး ကိုရတယ်။ တင်မိုး
ကပြောတယ် ထောင်နဲ့ တွေ့မှာလည်း ဒီကဗျာလေး တွေ့ခဲ့ရသူ... တဲ့
“ဟုတ်တယ်။ နေရတာကာပဲ။ အမိသာတွေ့မှာလည်း တွေ့ဖူးတယ်” ဆိုတော့
ကျွန်တော်ကို ဆဲပါတယ်။ တကယ်က တင်မိုးက လုံးဝမဆဲတတ်ရှာပါ။
‘သခင်ကိုယ်တော်မိုင်း ဆဲနည်း’ ဆိုပြီး ‘ခွဲးမသား’ ဆိုတာလေးပဲ ဆဲတတ်
ရှာပါတယ်။ သူက ကျွန်တော်အမေကို သူအမေလိုချစ်ရှာတယ်။ ဒါကြောင့်
ဆဲဆဲပါတယ်။

တကယ်တော့ ဒီကဗျာလေးက ကျွန်တော် ဆတ်ဆော့လို့ သူစာအပ်တဲ့
ပုံနှိပ်ဖြစ်တာပါ။ သူက ကျွန်တော်နဲ့ နီးနီးနေချင်လို့ ဆိုပြီး ကျွန်တော်နေတဲ့
မွန်လေး မီးရထားရပ်ကွက်နဲ့ နီးတဲ့ နေရာကို မြင်းခြား ဆေးကျောင်းသား

သားတွေ၊ ကဗျာဆရာ မောင်စန်းသော် (ခင်မောင်ရို) တို့နဲ့အတူ လာဖော်ထား။ တမာပင်လေးရှိလို့ “တမာရိပ်သာ”လို့ သူပဲ နာမည်ပေးထားပါတယ်။ တစ်နှစ်တော့ သူရဟု၊ ကြည်အောင်ရဟု၊ ကျွန်တော်ရဟု သူငယ်ချင်းသံးယာက် တစ်နောက်စကားပြောကြပြီး နေကျချိန်ရောက်တော့ ကြည်အောင်က ထိုင်ရာကထပြီး “ကဲ- ဆေးလိပ်လည်းတို့ပြီး၊ နေလည်းညီပြီး ပြန်တော့မယ်ကွာ”လို့ နှုတ်ဆက်လိုက်ပါတယ်။ ဒီမှာတင် တင်မိုးက အေးလျားမောက် ဆေးလိပ်သောက်နေရာက ရန်းခနဲ့ ထပြီးထိုင်လိုက်ပါတယ်။ “ဟေ့-ကျယ်လောင် နော်းး၊ နော်းး”လို့ တားပါတယ်။ ‘ကျယ်လောင်’ သံတာ ကြည်အောင်ရဲ့နာမည်ရင်း ကြည်လင်’ကို ဖျက်ပြီးခေါ်တဲ့နာမည် ဆျောင်ပါ။ ကြည်အောင်က အသံကျယ်ကျယ်လောင်လောင်နဲ့ စကားပြောတတ်သူမို့ နာမည်က သူနဲ့ သိပ်လိုက်ဖက်တယ်ဆိုပြီး ကျွန်တော်တို့က ‘ဘျယ်လောင်’ ပဲ ခေါ်ကြတာပါ။

တင်မိုးက ကြည်အောင်ကိုတားပြီး အနားမှာအသင့်ရှိတဲ့ စူး၍လွှာတဲ့လောစာအပ်ထဲမှာ ထင်ပါတယ်(ထဲမှာ စာကြောင်းနှစ်ကြောင်း သုံးကြောင်း ခုံရေးလိုက်ပါတယ်။ ပြီးတော့ လိုက်ဖတ်ကြပါတယ်။

ဆေးလိပ်လဲတို့

နေလည်ပြီ

ငါကို ပြန်ပို့ကြပါလေ။

တင်မိုးတဲ့။

ကြည်အောင်က အေးကွာ။ ငါပြန်မယ်။ မင်းတို့က အညွှန်သည်ကို ဘာမှ လည်း မကျွေးဘဲကိုးလို့ ပြောလိုက်တယ် ထင်ပါတယ်။ တင်မိုးက ကဗျာဆီင်းစဉ်ကို ‘အညွှန်သည်ကြီး’လို့ တပ်လိုက်ပါတယ်။ ကျွန်တော်က “ဟေ့အောင့်လေး ငါနဲ့ဆိုင်တယ်။ ငါက ကဗျာစာအပ်ရှိက်မယ့်လူကွာ”လို့ဆိုပြီး ကဗျာကိုခွဲယူလိုက်ပါတယ်။

ဟုတ်တယ်။ ကျွန်တော်က တင်မိုးရဲ့ ပထမဆုံးကဗျာစာအပ်ဖြစ်တဲ့ အလုပ်းအိမ်ကဗျာစာအပ်ကို တင်မိုး၊ မောင်သိန်းနိုင်တို့နဲ့အတူ ကြိုးကြပ်ရှိ နှိပ်နေတာပါ။ စာအပ်ကပြီးပါပြီး။ အမှာစာလိုနေလို့ မြန်မာစာပါမောက္ခာသွားပြီး ကဗျာစာအပ်မူကြမ်းရေးပြီး အမှာစာတောင်းပါတယ်။ မောင်သိန်း

နိုင်က သူဆရာကြီးဆီကို မလိုက်ခဲလိုတဲ့ ကျွန်တော်နဲ့ တင်မိုးပဲ သွားရပါတယ်။ ဆရာကြီးက “မင်းစာအပ်က စပ်နည်းလည်း မစုံဘူး။ ကဗျာလည်း နည်းသေးတယ်။ ဈေးကလည်းများလွန်းတယ်။ ဒါတွေ ဘာလုပ်ဖို့လုပ်နေတာလဲ။ ဆုလိုချင်လိုလား။ စာတော့မကြိုးစားဘူး” လို့ ဆုံးမလိုက်ပါတယ်။ အမှာစာလည်း ရေးမပေးလိုက်ပါ။ ဒါကြောင့် ဖလို့အိမ်စာမျှကြမ်းကိုကိုင်ပြုကျွန်တော် မောင်စမ်းရည်က ရန်ကုန်ကိုသွား၊ ဆရာအော်ရှိ။ ဆရာမင်းသွားထို့ဆီမှာ အမှာစာတောင်းဖို့ တာဝန်ယဉ်လိုက်ရပါတယ်။

မောင်သိန်းနိုင်က ခွဲကြိုးလေးတစ်ကုံးရောင်းပြီး ခရီးစရိတ်ရှာပေးလိုက်တယ်။ ဆရာအော်ရှိ။ ဆရာမင်းသွားထို့တို့က ကဗျာစာမျှကြမ်းကိုဖတ်ပြုသိပ်သဘောကျွေားတယ်။ ဒါပေမဲ့ သူတို့က စာပေပိမာန်ကဗျာဆု ဈွေးချယ်ရေးအဖွဲ့ဝင်တွေဖြစ်လို့တဲ့ အမှာစာမပေးလိုက်ပါ။ ဒါပေမဲ့ အမှာစာထက်ကောင်းတဲ့ချိုးကျူးစာ ရေးပေးလိုက်ပါတယ်။

ရန်ကုန်မဆင်းမိ တင်မိုးက ပါမောက္ခဆရာကြီး အကြံပေးချက်နဲ့အညီ စပ်နည်းစုအောင် ထပ်ဖြည့်ပါတယ်။ ‘နှယ်သာကိုသုပြတ်စပ်နည်း’ ကတော့ ကျွန်တော် အကြံပေးတာပါ။ ကျွန်တော်က အဲဒီစာအပ်ထဲမှာ ထိပ်ကနေပြု ‘ညည်းသည်ကြီး’ ကဗျာထည့်မယ်လို့ဆိုတော့ တင်မိုးက “တောက်တိုးတောက်တဲ့ မလုပ်စမ်းနဲ့” လို့ ကျွန်တော်ကို ဟန်တားပါတယ်။ ကျွန်တော်က “နှင့်ကဗျာတွေအားလုံးထဲမှာ ငါအမြင်မှာ ဒီကဗျာလေးကို အကြံ့ကြံ့ဆုံး ဒီကဗျာမပါရင် ရန်ကုန်ကို ငါမသွားဘူး” လို့ ဈေးကိုင်ပါတယ်။ တင်မိုးခများ သူပြောတဲ့ “ကလေးကလား၊ တောက်တိုးတောက်တဲ့၊ ညည်းသည်ကြီး” ကဗျာလေးကို ညည်းသည်းညားညာ။ နဲ့ပဲ ထည့်ခွင့်ပြုလိုက်ရပါတော့တယ်။ ဒါကြောင့် ဒီကဗျာလေးက သူငယ်ချင်းသုံးယောက်လုံးနဲ့ ပတ်သက်ပြုလွမ်းစရာ ဖြစ်နေပါတယ်။ ကြံ့ကြံ့ဖန်ဖန်လှသိအများဆုံးကဗျာလည်း ဖြစ်ပဲပါတယ်။ ရေးသွေးနေ့ပွဲတွေမှာလည်း လူမေးအများဆုံးပါ။

ဘယ်ပြန်ပို့ရမှာလဲ၊ ထောင်ထဲကလွှတ်ပြီး အိမ်ပြန်ပို့ခိုင်းတာလား၊ သံသရာအညည်းသည်၊ လူ့လောကအညည်းသည်အဖြစ် တင်စားပြီး ပြန်ပို့ခိုင်းတာလား။ ဘယ်ကနေလို့ ဘယ်လိုပြန်ပို့ရမယ် စသည်ဖြင့် မေးကြပါတယ်။ တင်မိုးကတော့ “ကဗျာစာစ်ပုဒ်ပုန်ပို့ထဲတ်ဝေလိုက်ရင် ကဗျာဆရာ မပိုင်

ဒီဇန်၊ ၂၀၁၆ ဒီဇင်ဘာလ ၄ ရက် သမီးမိုးချို့သင်းက ဖုန်းဆက်ပြောပါသည်။ ဦးရေး အဖွဲ့ပြာအိုးကိုယူသွားပြီး နေ့နတ်စိန်း ၂၂ သူ ကွယ်လွန်တဲ့ရက်ပြာအိုးကို ဂုဏ်သွင်းဖို့ ရန်ကုန်ရောဝေးသုသာန်မှာ အမေ့အတ်ရှုနဲ့ယဉ်လျက် ပြုတော်းပါပြီလို့ ပြောပါတယ်။ အဖွဲ့ပြာအိုးကို မြန်မာပြည်ယူသွားတော်းအကြောင်း ဦးကို အကြောင်းကြားတာပါ။ “အေး-ကောင်းတယ် ကောင်းပေါ်။ အန်တိမာမာအေးတို့၊ ဒေါက်တာအောင်ထွန်း(တင်မိုးနဲ့ ရေစကြိုမှာ အုပ်ငှံနှုပ်ကျယ်ချင်း)တို့ကိုလည်း အကြောင်းကြားပါပို့လို့ ပြောလိုက်တယ်။

သင်ယောက်များရေး... မင်းကို မင်းချစ်တဲ့မြန်မာပြည်ကို ပြန်ပိုလိုက်ပါဖြီ။
ပြန်ချင်လှတဲ့ မြန်မာပြည်မှာ ဤမူးချမ်းစွာ မွေ့လျော်စံဖျော်ပါလေတော့။

၂၀၁၆၊ ဒီဇင်ဘာ ၄၁
Myanmar Gazette မြန်မာတိရိုက်၊ ၂၀၁၇



တက္ကသိလ်ဝင်း ခေါ်ကိုဝင်းမောင်

တက္ကသိလ်ဝင်းဆိုတာ မန်းတက္ကသိလ်က ကလောင်ရှင်တစ်ဦးပါ။ ၁၉၅၃ ခုနှစ်၊ အောက်တိုဘာ ကျောင်းတစ်လပိတ်ရေး တက္ကသိလ်ကျောင်းသားသပိတ်မှာ ကျောင်းထဲတ်ခံခဲ့ရပြီး ၁၉၅၆ ခုနှစ်မှာ ကျောင်းပြန်နေခွင့် ရတဲ့ ကျောင်းသားကြီးတစ်ဦးပါ။ ၁၉၅၇ ခုနှစ်မှာ မောင်ဖိုးသူ၊ ကြည်အောင်လေးမောင်(မြင်းခြီး)၊ မောင်စွမ်းရည်၊ ကသာဝင်းကြယ်(ခင်မောင်ဝင်း)စဲတဲ့ စာပေဝါသနာရှင်ကျောင်းသားတွေကာလည်း ၁၀ တန်းအောင်လို့ တက္ကသိလ်ကို ဝင်ရောက်လာကြတဲ့နှစ် ဖြစ်ပါတယ်။ ရောက်တစ်နှစ် ၁၉၅၇ မှာ မုံရွာက မောင်သိန်းနှင့်နဲ့ ရေစကြိုဘက်က မောင်ဘဂျမ်း(တင်ဖိုး)တို့လည်း တက္ကသိလ်ကို ရောက်လာကြပါတယ်။ ဒီလိုနဲ့ မန်းတက္ကသိလ်မှာ ထူးထူးမြားမြား စာပေလှုပ်ရှားမှုလေးတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

မန်းတက္ကသိလ် ကလောင်ရှင်အသင်းဆိုပြီး ၁၉၅၇ ခုနှစ်မှာ ထူးထူးမြား ပေါ်လွှင်လာခဲ့ပါတယ်။ အရင်တစ်နှစ်ရောပြီး ရောက်တဲ့ ကျွန်ုတ်က တက္ကသိလ်မြန်မာအသင်းကြီးဆိုတာကို စာပေအသင်းအဖြစ် အာရုံစိုက် မိခဲ့ပါတယ်။ ဥက္ကဋ္ဌက မြန်မာစာပါမောက္ဗုံးချမ်းမြတဲ့။ ခေတ်စမ်းစာဆီ မြေကေတုဖြစ်ပါတယ်။ အတွင်းရေးမှူးက အော်(သလ္ာ) ခေါ် ကိုအော်မြင့်

ပြစ်ပါတယ်။ သူက အနာဂတ်နှစ်မှာ ရန်ကုန်တဗ္ဗာသို့လ်ကို ပြောင်းရွှေ ဆူးကုန်ကွယ်သွားပြီး မကြာခင် ဖော်ဖော်အောင်ဆိုတဲ့ အမည်နဲ့ ပြန်လည် ခုံးထွက်လာခဲ့ပါတယ်။ မြန်မာအသင်းကြီးဆိုတာဟာလည်း လုံးဝ ပျောက် အူယ်သွားခဲ့ပြီး မန်းတဗ္ဗာသို့လ်ကလောင်ရှင် အသင်းဆိုတာပဲ အထူး ဆင်ရှားလာခဲ့ပါတယ်။

ကလောင်ရှင်အသင်းရဲ့ ဥထ္ထာက တဗ္ဗာသို့လ်ဝင်း၏ ကိုဝင်းမောင်။ အတွင်းရေးမူးက တဗ္ဗာသို့လ်မောင်သိန်းနိုင်ပါ။ ဒုတိယဥထ္ထာကတော့ အောင်ဘဂျမ်းပါ။ မောင်သိန်းနိုင်နဲ့ မောင်ဘဂျမ်းတို့ဟာ တဗ္ဗာသို့လ်တန်း အေမေးပွဲမှာ ၁၉၅၆ က ဂဏ်ထူးရသူနဲ့ ၁၉၅၇ မှာ ဂဏ်ထူးရသူ (အသီးသီး) ဖြစ်ကြပါတယ်။ ဒါကြောင့် ကျောင်းသားများကြားမှာ အထူးပေါ်လွှင်ခဲ့ပါ ဘယ်။ တဗ္ဗာသို့လ်မှာ စာပေပြုပွဲလုပ်တယ်။ စာဆိုတော်နှုံးမှာ သက်ကြီး ပါကြီးစာရေးဆရာကြီးများကို ကန်တော့ပွဲလုပ်တယ်။ ‘အမြှတ်စာစောင်’ ဆီထင်ပါရဲ့။ စာစောင်ကလေးတစ်ခုကိုလည်း ဦးဆောင်ထုတ်ဝေတဲ့အပြင် အထက်ဗုံးမှန်ငံစာရေးဆရာအသင်းကြီးနဲ့လည်း ဆက်သွယ်လုပ်ရှားနိုင်ခဲ့ပါတယ်။

တဗ္ဗာသို့လ်ဝင်းက လူထိုးလှ၊ ဒေါ်အမှာတို့နဲ့လည်း တူသားအရင်းလို ဒင်မင်ပါတယ်။ လူထိုးရာနှယ်မှာ မောင်သာနိုးတို့နဲ့အတူ ကလောင်သွေး လာသွားဖြစ်ပါတယ်။ ကျွန်ုတ် သတိပြုမြိမ်သလောက်ကတော့ စာလုံးပေါင်း သတ်ပုံဆောင်းပါးတွေကို ရေးတာဖြစ်ပါတယ်။ သုနောက်တာက ပိုက်ကျူးမှာ ဘူး။ နာရီစင်ကြီးက အနောက်ကို တည့်တည့်ဆင်းသွားလို့ လမ်းဆုံးရင် စရာဝတီမြစ်ကြီးကို ရောက်တာပါပဲ။ စရာဝတီမြစ်ကြီးရဲ့ တာရီးကြီးပေါ်မှာ သူတို့အမိန့်ပါတယ်။ သူဖောင်က သစ်လုပ်ငန်းလုပ်သတဲ့။ ဒါကြောင့် အနေ အစား သောင်သာသွား ဖြစ်ပြီး ကိုဝင်းမောင်မှာ ရွှေလောက်ပတ်ကြီးနဲ့ ရွှေကြယ် သီးနဲ့ပါ။ ကျောင်းတက်တော့လည်း မော်တော်ဆိုင်ကယ်နဲ့ပါ။ တော့သား တွေဖြစ်ကြတဲ့ မောင်သိန်းနိုင်၊ တင်မိုး၊ မောင်စွမ်းရည်တို့က သူစီးတဲ့ ဆိုင်ကယ်ကို ‘စက်ဘီးအတုတ်ကြီး’လို့ တင်စား၏၏လေ့ရှိပါတယ်။ ကိုဝင်းမောင်ဟာ လူပုံကတော့ ပုံပေးပါ။ အသွေးကြီးနဲ့ ကျယ်ကျယ် လောင်လောင် စကားပြောတတ်ပါတယ်။ လူယ်အိတ်လွှယ်ထားရင် မြှုတ်

မတတ်ပါ။ အရပ်ပုလို သူငယ်ချင်းတစ်ယောက်က “ဝင်းမောင်ဟာ ဇွဲးပစ်တဲ့ တုတ်လောက်ပဲရှိ တယ်လို့ ပြောဖူးပါတယ်” “အေး ဟုတ်တယ်၊ မင်းကိုပစ်တဲ့ တုတ်လောက်ပဲ” လို့ ပြန်ပြောဖူးတာကို သတိရမိပါတယ်။

သူက ငွေကြေးသောင်သာသူ ဖြစ်လေတော့ ကလောင်ရှင်ပေါက်စလေး များဖြစ်ကြတဲ့ တောသားလေးများကို ဟိုတယ်ပေါ်မှာ ကျွေးမွှေးအညွှန်ခံဖူးပါတယ်။ တောသားလေးများက ဟိုတယ်တက်တယ်ဆိုတာ စာထဲမှာပဲ ကြားဖူးကြပြီး ဟိုတယ်မှာ လော်လည်ကြတယ်လို့ပဲ ထင်ထားပါတယ်။ ဟိုတယ်မယ်လေးတွေနဲ့ သောက်ကြစားကြတာလို့ပဲ သိထားပါတယ်။ ဈေးအောင်း၊ မဟာ့သွေ့တို့၊ တက်ဘုန်းကြီးသိန်းဖေတို့ ဝတ္ထုတွေမှာ ဖတ်ရဖူးတဲ့အတိုင်းပေါ့။ ဒါပေမဲ့ . . .

မှတ်မှတ်ရရ ပထမဆုံး သူပြုစုစည်းတဲ့ ဟိုတယ်ဆိုတာက ပိုက်ကျွဲ့ထဲ က ခေါက်ဆွဲဆိုင်လေးတစ်ခုပါပဲ။ မောင်သိန်းနှင့် မောင်ဘူမ်း၊ မောင်ကြည် လင်(ကြည်အောင်)၊ မောင်ဝင်းဖေ(မောင်စွမ်းရည်)တို့ လေးယောက်ဟာ တောကတက်လာသူတွေပါ။ (တကယ်တော့ မောင်စွမ်းရည်က မဣန္တလေးမှာ သုံးနှစ် ကျောင်းနေဖူးသူပါ။ ဒါပေမဲ့ လူရည်မလည်သေးဘူး ဆိုပါတော့) အဲဒီဆိုင်ကလေးထဲမှာ တဘုံသိုလ်ကျောင်းသားချည်း မဟုတ်ပါ။ မှတ်မှတ်ရရ ကျွဲ့အောင်းကြီးတစ်ဦးလည်း ပါရှိပါတယ်။ နာမည်တောင် မှတ်မိ သေး ဦးတင်မောင်တဲ့။ တဘုံသိုလ်ဝင်းရဲ့ သူငယ်ချင်းပါ။ ကျွန်းတော်တို့ကို တောသားလေးတွေဆိုတဲ့ သဘောနဲ့တွေပါရဲ့။ တောအရက်တွေနဲ့ပဲ အညွှန်ခံပါတယ်။ ဘိယာတို့၊ စိစက်တို့မပါ။ နည်းနည်းလေးသောက်မိတော့ ကဗျာ ဆရာ ကြည်အောင်က “ကိုဝင်းမောင် မိန်းမ မပါဘူးလား။ မိန်းမ ခေါ်ပါဗျာ” လို့ ဝင်ပြောလိုက်ပါတယ်။ ဟိုတယ်မယ်တွေ ဘာတွေဆိုတာကို ဆိုလိုတာ ထင်ပါရဲ့။ ဒီတော့ ဆရာကြီး ကိုဝင်းမောင်က “အောင်မာ မင်းကလား၊ မိန်းမခေါ်ချင်တာ။ ခေါ်တော့ ဘာလုပ်မှာလဲ ပြောစမ်း” လို့ ဟောက်လိုက်ပါတယ်။ ဒီတော့ ကျွန်းတော်တို့ ကြည်အောင်က တရိုးစာပေရဲ့ ရဲးနေတဲ့ ကာလပါ။ တင်ရိုး၊ ကြည်အောင်၊ မောင်စွမ်းရည်တို့ဟာ မောင်ဖြူးရဲ့ ဘာသာပြန် ‘ဆန်းစသော်တာ’ကစပြီး တရိုးရဲ့ ရဲးခဲ့ကြရာက တရိုးရာပြည့်ဖွဲ့ နဲ့ကြော်လို့ တရိုးစာပေတွေကို ထောင်းလမောင်းထအောင် ဖတ်ရှုလေ့လာနေ

၌။ ကာလပါ။ တရိုးစာပေတွေမှာ အမျိုးသမီးများကို မိခင်လို နှမလို ဘာကထားပြီး အလေးအမြတ်ရေးဖွဲ့လေ့ရှုပါတယ်။ ဒါကြောင့် ကြည်အောင် “အဲဒီမိန်းကလေးရဲ့ ခြေဖိုးဖွဲ့ဖွဲ့လေးကို ကုန်းပြီး မြတ်နီးချင်လို့၊ အူးဆွဲးလုပ်ကြည်ချင်လိုပါ” လို ဖြေလိုက်ပါတယ်။ ဒီမှာတင် ကိုဝင်းမောင်က ကြည်အောင်ထိုင်တဲ့ ကုလားထိုင်ကို လူရော ကုလားထိုင်ပါ ဓမ္မနဲ့ လုမ်းကန့် အုပ်းကိုတာ မောင်ကြည်အောင်ခဲ့မှာ ကုလားထိုင်ပေါ်က ကျွမ်းပြန်ကျေသွား ပြုပါတယ်။ ကြံကြံဖန်ဖန်ကွာလို့ ကိုဝင်းမောင်က ပြောပြောပြုပြုနဲ့ဆက်ပြီး အဆိုနေလို့ သူက တရိုးစာပေထဲကအတိုင်း မြတ်နီးချင်ရှာတာပါလို့ ကျွန် ဘာ့တို့က ရှင်းပြရပါတယ်။ အဲဒီပွဲကစပြီး တဗ္ဗာသို့လိုဝင်းက နောင်အခါ အုံသမီးမြင်တိုင်း “ကြည်အောင် မြတ်နီးသီးမလား” လို့ မေးတတ်ပါတယ်။ အဲဒီပွဲဟာ အစ်ကိုကြီးကိုဝင်းမောင်က ညီငယ်များကို အသောက်သင်တဲ့ ရှုံး။

အျိမ့်ပွဲတွေကြည့်တာကိုလည်း တဗ္ဗာသို့လိုဝင်းကပဲ ကျွန်တော်တို့ကို သိတာပါ။ အျိမ့်ပွဲဆိုတာ ကာလသားတွေ လက်ခေါက်မှုတ်တဲ့ပွဲလိုပဲ ကျွန်တော်တို့က သိထားတာပါ။ ငါတို့ကလေးတွေနဲ့မဆိုင်ဘူးလို့ အောက် အကြတာပါ။ မွန်လေးမှာ အဲဒီခေါတ်က အျိမ့်ပွဲတွေ အလွန်ပေါ်ပါတယ်။ အူးလေးဆိုတာ သဘင်တဗ္ဗာသို့လ် သဘင်းပုံမှုမြို့ကြီးမဟုတ်လား။ ပွဲရာ သီးမှာ လမ်းတိုင်းလိုလို ပွဲတွေတမြိမ့်မြိမ့်ပါ။ ရွှေမန်းရိုရို နဲ့နဲ့စန်း၊ အမာ အဲ့စိတဲ့ အျိမ့်မင်းသမီးတွေ လျှမ်းလျှမ်းတောက် ကျော်ကြားတဲ့ခေါတ်ပါ။ တဗ္ဗာသို့လိုဝင်းက အဲဒီကာလက အီမီထောင်မကျသေးပါဘူး။ သူက အော်နိုးရဲ့ အျိမ့်ပွဲတွေကို မော်တော်ဆိုင်ကယ်တစ်စီးနဲ့ မြို့တကာလိုက် ကြည့်သွားပါ။ ပြိုင်ဘက်တွေလည်း ရှိလို့ အဖော်သွေးယ်ချင်းတွေပါ ခေါ်သွား ဆုံးရှုံးပါတယ်။

တကယ်တော့ အမာစိန်ကို တဗ္ဗာသို့လ်မှာ ပွဲထုတ်သွာဟာ ကိုဝင်းမောင် အား ကလောင်ရှင်အသင်းသာမက တမြားအသင်းတွေ အျိမ့်ပွဲထည့်ရင် လည်း အမာစိန်ပဲ ခေါ်အောင် သူက ဘားတီးပေးပါတယ်။ ညီးမလေး အော်နိုးဆိုပြီးတော့ ခေါင်းစီးတပ်တဲ့ဆောင်းပါးတွေလည်း မွန်လေး စန်းထိုင်းတွေမှာ ရေးပါတယ်။ ခုအခါ တစ်သက်တာစာပေဆုရှင် ဦးအောင်သာနှီး

လည်း အမှစ်နှစ်အကြောင်းကို အကိုလိပ်လိုဆောင်းပါး ဝင်ရေးလိုက်ဖူးပါသေး တယ်။ (သူ့ဆောင်းပါးမှာပါတဲ့ Poise ဆိုတဲ့ စာလုံးကို ကျျပ်မှာ အဘိဓား လှန်ကြည့်ခဲ့ရတာ ခုထိမှတ်မိပါသေး) ၁၉၅၇ ခုနှစ်၊ စာဆိုတော်ပွဲမှာ ကလောင်ရှင်အသင်းက အမှစ်နှစ်အငြိမ်းကို ရှားပါတယ်။ ငွေကြေးနိုက်ထုတ် အကုန်အကျော်တာက အစွမ်းရာရာ ကိုဝင်းမောင်ပါပဲ။

အဒီနိုင်ကပဲ ဥက္ကဋ္ဌဗြို့ ကိုဝင်းမောင်က ယိုးဒယားပြန် အမှစ်နှစ် တဗ္ဗာသိုလ်အမှစ်နှစ် ဘွဲ့အပ်နှင်းမယ်လို့ ကြိုတင်ကြညာထားပါတယ်။ ဇူးသည်ထိုးနဲ့လုပ်တဲ့ ပြောင်ပြောင်လက်လက် စလွယ်ကြီးပေါ်မှာ ‘တဗ္ဗာသိုလ် အမှစ်နှစ်’ ဆိုတဲ့အမည် ထိုးထားပါတယ်။ စာပေပြိုင်ပွဲ ဓမ္မပေးပွဲအပြီးမှာ ဘွဲ့အပ်နှင်းပွဲလုပ်မှာပါ။ အခမ်းအနားမျှုးက တဗ္ဗာသိုလ် မောင်သိန်းနိုင်ပါ။ ခုအခါ ဂုဏ်ထုံးဦးသိန်းနိုင်လို့ ကျော်ကြားသူ ဖြစ်ပါတယ်။ စင်ပေါ်မှာက ဓမ္မပေးပွဲအတွက် ပါဉိုပါမောက္ခ ဒေါ်အန်း (အင်းလျားဆောင်သူ မအမာနဲ့ သပိတ်မှာက်ဖက် အမ်အေမအန်း)က တပည့်မ ယုဝတိကလောင်ရှင် ပင်းယမ္မားကို အဖော်ပြုပြီး ထိုင်နေဆဲဖြစ်ပါတယ်။ ပရီသတ်ထဲမှာ ဦးချမ်းမြှု အစရှိတဲ့ ပါမောက္ခတွေ ထိုင်နေကြပါတယ်။ ဆရာတဗ္ဗာသိုလ်ဘုန်းနိုင်လည်း ပါတယ်ထင်ပါရဲ့။ တကယ်တမ်း စလွယ်ကြီးပေးမယ်ဆိုတော့ ဥက္ကဋ္ဌဗြို့ ဦးဝင်းမောင်ဟာ သူ့ဆရာတွေရှေ့မှာ စင်ပေါ်မတက်လို့တော့ပါဘူး။ ဒါကြောင့် ဒုတိယဥက္ကဋ္ဌဗြို့ မောင်ဘျမ်းကိုပဲ တာဝန်ပေးရပါတယ်။ အဆောင်မကြီးပေါ်သွားပြီး ‘ပွဲမဝင်ခင် ပြင်ကကျင်း’ ဆိုသလို စလွယ်ကြီးပေးအပ်ဖို့ကို လေ့ကျင့်ပါတယ်။

အငြိမ်းသမီး အမှစ်နှစ်ကို စလွယ်ကြီးစွပ်တော့မယ်ဆိုတော့ အခမ်းအနားမျှုးက အငြိမ်းမင်းသမီး အမှစ်နှစ်ကို တဗ္ဗာသိုလ် အမှစ်နှစ် ဘွဲ့အပ်နှင့် ရှုန်အတွက် ဥက္ကဋ္ဌဗြို့ရဲ့ကိုယ်စား ဒုတိယဥက္ကဋ္ဌဗြို့ ဆရာကန်မြှုန်နှင့်မြင့်နှင့်ယ်က ချီးမြှင့်ပါမယ်။ ဆရာ ကြွေပါခင်ဗျားလို့ မိတ်ခေါ်လိုက်ပါတယ်။ ဒုတိယဥက္ကဋ္ဌဗြို့ ကိုဘျမ်းလို့မခေါ်ဘဲ ဆရာကန်မြဲ နှင့်မြင့်နှင့်ယ်လို့ ခေါ်လိုက်တော့ တင်နိုး(ကိုဘျမ်း)လည်း ရင်တုန်ပန်းတုန် ဖြစ်သွားရာပါတယ်။ စလွယ်ကြီးကို အောက်ထိုးကြီးခွဲပေးလိုက်မိလို့ ပရီသတ်က ပတ်တုတ်လို့မရ ဖြစ်သွားပါတယ်။ အောက်ထိုးကြီးလို့ ပရီသတ်က အော်လို့ ကိုဘျမ်းက ပြန်ပြန်ဖို့

ခါးကတ္ထယ်ချိတ်ကို လိုက်ဖြေတ်ပါတယ်။ မင်းသမီးက ကိုယ်တိုင်
တွေ့တာကို သူက လိုက်ဖြေတ်တာပါ။ မင်းသမီးက နောက်ဆုတ်ပြီး
မင်းသမီးရဲ့ ခါးကို လိုက်နှိမ်၍ ပွဲဆူသွားပြီး နောက်တော့ ကိုဘဂျမ်း
သိုး စင်ပေါ်က ခုနှစ်ချုပြီး ပရိသတ်စိုင်းထမ်းထားတဲ့ကြားက ပွဲဆက်
ပြည့်တော့ဘဲ ထွက်ပြီးသွားခဲ့ပါတော့တယ်။ အဒါ ဥထွန့်ကြီး
အိုင်းမောင် ဖန်တီးခဲ့တဲ့အာမည်ကျော် ဘွဲ့နှင်းသာင် အခမ်းအနားတစ်ခုပါ။

ဒီလိုနဲ့ မကြာခင် ကိုဝင်းမောင်ဟာ သုံးခါကျေနဲ့ ကောင်းထွက်ရပြီး
တွေ့ထောင်ကျူသွားခဲ့ပါတယ်။ သူ့ရဲ့အားထုတ်မူကြာင့် အမာစိန်လည်း
ဆူဗူသိုလ်မှာ အာမည်ရသွားတဲ့အပြင် လေဘာတိ မမြေရင်ရဲ့ သီချင်းမှား
သော်း ပြန်လည်ခေတ်စားသွားခဲ့ပါတယ်။ အမာစိန်ရဲ့ အင်က လေဘာတိ
အငြောမှုအဖွဲ့က မောင်းဆိုင်းတီးဆရာဆိုတော့ သူသမီးကို လေဘာတိ မမြေ
ရဲ့ရဲ့သီချင်းတွေ သင်ပေးပြီး ပြန်လည် သီဆိုစေခဲ့လို့ ဖြစ်ပါတယ်။ အမာစိန်
က အဆိုလည်း မဆိုပါ။ အကလည်း ကောင်းပါတယ်။ ပန်တူဗာကျောင်း
လွှဲက်ပါ။ ပန်တူဗာကျောင်းထွက် အမာစိန်နဲ့ နဲ့နဲ့စန်းတို့ဟာ အငြောမှုတစ်ခေတ်
ကို ပြန်လည်ထွေထောင်နိုင်ခဲ့တယ်ဆိုရင် မှားမယ်မထင်ပါ။ ဒီအဆိုမမှားဘူး
သော်လည်း ကျူပ်တို့ အစ်ကိုကြီး ကိုဝင်းမောင်ရဲ့ ပယောဂလည်း မကင်းဘူးလို့
အောက်ကွန်းထိုးလိုက်ချင်ပါတယ်။

ကိုဝင်းမောင်ဟာ ရှေ့သို့ ဆိုတဲ့ ဝဇ္ဈာရည်တစ်ခုပ်ထုတ်ခဲ့ဖူးပါတယ်။
အာက်တော့ ရုသစာပေမရေးဘဲ သတ်ပုံဆောင်းပါး အနည်းအကျဉ်းရေးပြီး
ဆုံးသွားပါတယ်။ မကြာခင် အီမံထောင်ကျေတော့ ကောင်းဆရာအလုပ်
ဆင်လုပ်ပါတယ်။ လက်ပတ်နာရီရွှေကြီးအတုတ်ကြီးရော၊ စက်ဘီးအတုတ်
ကြီးရော မတွေ့ရတော့ပါ။ စက်ဘီးအသေးတစ်စီးနဲ့ အလုပ်သွား အလုပ်ပြန်
လုပ်ပါတယ်။ သူအလုပ်လုပ်တာက အ.ထ.က (၁၆) မှာ ဖြစ်ပါတယ်။
အောင်းမှာ ပြပဲလုပ်တော့ ကျွဲန်တော့ဆိုက ရှေ့ဟောင်းပစ္စည်း လေ၊ ပုရပိုက်
အတာတွေကို ငှားယူပြသဖူးပါတယ်။ ပြန်မရတော့ပါ။ ကျွဲန်တော် ရန်ကုန်
ဆြောင်းသွားတာ ၁၉၇၀ ပြည့်နှစ်လောက်မှာပါ။ မောင်သာနိုး၊ တင်မိုး၊
မောင်သိန်းနိုင်၊ မောင်စွမ်းရည် စတဲ့ သူသူငယ်ချင်းတွေအားလုံး ရန်ကုန်
ရောက်ကုန်ကြပါတယ်။ သူ ကွယ်လွန်တာကို ကျွဲန်တော်တို့ မသိလိုက်

ရတေသူပါ။ သူဟာ အပြီ့မှုတစ်ခေတ်ကို ထွန်းကားအောင် ပုံပိုးသူတွေထဲမှာ
တစ်ထောင့်တစ်နေရာက ပါခဲ့သူ။ တဗ္ဗာသိုလ်ကလောင်ရှင်အသင်းကို ဖြေ
စည်းမြှင့်တင်ပေးခဲ့သူအဖြစ် မန္တာလေးတဗ္ဗာသိုလ်က အမှတ်တရ ဖြစ်သော
ထိုက်သူတစ်ဦးလို့ ကျွန်ုတ်ခံယူပါတယ်။ လူတိုင်းကို အစစ ကူညီတယ်
တဲ့ အစ်ကိုကြီးသမ္မယ်၊ သူငယ်ချင်းကြီး ကိုဝင်းမောင်ဟာ ခုအခါး
ကောင်းရာသုဂေတိရောက်နေမှာလို့ ယုံကြည်ပါတယ်။ သူငယ်ချင်းကြီး
ရောက်ရာ ဘဝမှာ အချုပ်ရေး ချောမွေပါစေ။

၂၀၁၇၊ အောက်တိုဘာ ၃၁



သူငယ်ချင်းကပ္ပဆရာ ညွှန်အေး(အင်း၀)

အင်းဝသားတွေထဲက ကျွန်တော်တို့နဲ့ ခေတ်ပြိုင်ကဗျာဆရာ သုံးဦး
သီတွက်ခဲ့ပါတယ်။ စာပေလောကမှာ နာမည်ထင်ပေါ်မှု အလိုက်အစီအစဉ်
နဲ့ ပြောရမယ်ဆိုရင် ကြည်အောင်၊ ကိုလေး(အင်းဝဂုဏ်ရည်)နဲ့ ညွှန်အေး
(အင်း၀)တို့ဖြစ်ပါတယ်။ ကြည်အောင်နဲ့ ညွှန်အေးတို့နှစ်ယောက်က
ကျွန်တော်နဲ့ သက်တူရှယ်တူတွေဖြစ်ကပြီး တစ်နှစ်တည်း မန္တလေးတူတွေ
သို့လဲကို ရောက်လာခဲ့ကြသူတွေဖြစ်ပါတယ်။ ကိုလေးက ကျွန်တော်တို့ထက်
ဘစ်နှစ်၊ နှစ်နှစ်စောပါတယ်။

လူထုဒေါ်အမာနဲ့အတူ ၁၉၃၆ ရှစ်ကုန်တူကျော်သို့လဲကျော်းသား သပိတ်
ကြီးမှာ ပါဝင်ခဲ့သူ မအုန်းဆိုတာက ဂျပန်ခေတ်မှာ စစ်ပြေးတော့ အင်းဝကို
ဆုံးသတဲ့။ အဲဒီတုန်းမှာ မအုန်းက အင်းဝမှာ အင်းဝဂုဏ်ရည်ဆိုတဲ့ ကျော်း
ကလေးတစ်ကျော်းဖွင့်ပြီး ကလေးတွေကို စာသင်ပေးသတဲ့။ အဲဒီတော့
အင်းဝက ကိုလေး၊ ကြည်အောင်၊ ညွှန်အေးတို့တစ်တွေ စစ်အတွင်းမှာ
အချိန် အလကားမဖြစ်ဘဲ စာသင်ခဲ့ကြရတယ်။ အဲဒီကလေးတွေအားလုံး
ဆောက်ဟာ စာပေဝါသနာပါလာခဲ့ကပြီး တစ်မြို့တည်းကနေ သုံးယောက်
ဘောင်မှ နာမည်ရ ကဗျာဆရာတွေ ဖြစ်လာကြပါတယ်။ တဗြားကဗျာ

စပ်၊ စာဖတ်ဝါသနာပါတဲ့သူတို့နဲ့ ရွယ်တူ အင်းဝသားလေးတွေကိုလည်း ကျွန်တော်တို့ တွေ့ခဲ့ရဖူးပါတယ်။ စာဆိုတော်ကြီးတွေ ပေါ်ထွန်းခဲ့တဲ့ ဧည့် အစဉ်အလာကြောင့်လား မသိပါ။

ညွှန်အေးရဲ့နာမည်ရင်းက ‘ကံညွှန်’တဲ့။ တဗြားစာပေဝါသနာပါတဲ့ ညွှန်အေးနဲ့ ရွယ်တူအင်းဝသား ကံညွှန် တစ်ယောက်ကလည်း ကျွန်တော် နဲ့ သူငယ်ချင်းပါပဲ။ သူကတော့ ဆရာဝန်ဖြစ်သွားပါတယ်။ ကံညွှန်နာမည် တူ ရှိရလိုလားမသိ။ ကဗျာဆရာကံညွှန်က ညွှန်ဒော်ဆိုတဲ့ ကလောင်နာမည် ယူပြီး ရေးပါတယ်။ ကျွန်တော်တို့နဲ့ နှစ်နှစ်လောက်ပဲ အတွန်ရပြီး ရန်ကုန် မြင်းပြုင်ကွင်းနားက သူဦးကြီးတစ်ယောက်ဆိုထင်ပါရဲ့။ အဲဒီက ခေါ်လို့ ပြောင်းသွားတယ်။ ဒါပေမဲ့ ကျောင်းမပြီးဘဲ အောင်လဲဖြူးဘက်မှာ သွားပြီး ဆရာလုပ်တယ်။ ပြီးမှ ဘွဲ့ရပြီး ပညာအပ် (မြို့နယ်ပညာရေးမှု။) အထိ လုပ်ခဲ့တယ်။ ရန်ကုန်မြင်းပြုင်ကွင်းနားက ထမင်းဆိုင်ရှင်ရဲ့ သမီးတစ်ယောက်နဲ့ အိမ်ထောင်ကျေပါတယ်။ အိမ်ထောင်ကျေတာ အရင်လား၊ ကျောင်းဆရာလုပ်တာ အရင်လားဆိုတာတော့ ကျွန်တော် မေးမကြည့်မိခဲ့ပါဘူး။

ကျွန်တော်တို့ ကျောင်းသားဘဝမှာပဲ ကြည့်အောင်နဲ့ ကိုလေးက အမျိုးသားစာပေဆုရပါတယ်။ ညွှန်အေးလည်း အဲဒီတုန်းကသာ စာအုပ်ထုတ်ဖြစ်ရင် စာပေဆုရချင် ရနေမှာပါ။ ညွှန်းဒော်ဆိုတဲ့ ကလောင်အမည်က ညွှန်အေးလို့ ပြောင်းသွားတာက ရန်ကုန်ကျေမှာပါ။

ကျွန်တော်က ရန်ကုန် ဓမ္မာက်ထပ်ရဲ့ကြီးရှိ အဓိုက်ခြေခံပညာ ဦးစီးဌာန မြန်မာစာသင်ရှိုးအဖွဲ့မှာ လုပ်နေရာက စာကြည့်တိုက် ပညာဒီပလိုမာ လက်မှတ်ယူပြီး ရုံးချုပ်စာကြည့်တိုက်ကို ပြောင်းလုပ်ပါတယ်။ မြန်မာစာသင်ရှိုးအဖွဲ့အတွက် ညွှန်အေးဘွဲ့ခဲ့ ဆရာဦးကံညွှန်ကို ခေါ်ယူပါတယ်။ ဒီမှာတင် ကျွန်တော်နဲ့ သူနဲ့ ပြန်တွဲမိပါတယ်။ ပညာတန်ဆောင်မဂ္ဂင်း စာပေပြုင်ပွဲတွေမှာလည်း တင်မိုး၊ ညွှန်အေး၊ မောင်နိသင်းနဲ့ ကျွန်တော်တို့ တွဲမိကြပါတယ်။ ဦးဘကောင်းကလည်း ဓမ္မာက်ထပ်ရဲ့မှာ ကျွန်တော်တို့ အထက်အရာရှိပါ။ ရန်ကုန်တွေ့သိလိုက်ရောင်းသားသမဂ္ဂ၊ ကျောင်းသား ခေါင်းဆောင်ဟောင်းအဖြစ်နဲ့ တဗြားဆရာတွေကလည်း သူကို လေးစားကြပါတယ်။ သူကပဲ ကျွန်တော်တို့အဖွဲ့ကို ဦးဆောင်ပြီး ရန်ကုန်ပညာ

ဘဏ္ဍာလိုလ်၊ မြန်မာစာသင်နည်းဌာန ပါမောက္ခ ဦးသန်းထွေတ်ကိုလည်း
ဘုံးအဖွဲ့မှာရော၊ ပညာတန်ဆောင်အဖွဲ့မှာရော အမြှုဖိတ်ခေါ်ပါဝင်စေပါ
ထော်။ ဦးသန်းထွေတ်ကလည်း မန်းဆရာအတတ်သင်ကျောင်းမှာ ဆရာ
ထုပ်ရင်း ကျွန်ုတ်တို့နဲ့ မစွဲလေး လူထုသတင်းစာမှာ အတူကလောင်သွေး
သာခဲ့သွားပါ။ နောက်တော့ ညွှန်အေးကပဲ ဆက်လက် ဦးဆောင်ပါတယ်။

တင်မိုးရယ်၊ ကြည်အောင်ရယ်၊ ညွှန်အေးရယ်၊ ကိုကိုးကျွန်းမှာ ကျခုံး
ခဲ့လဲ ကဗျာဆရာ လေးမောင်(မြင်းခြား) ရယ်က ဆေးလိပ်မိတ်ဆွေတွေပါ။ ညွှန်အေးရဲ့
ရုပ်ကတော့ တ္ထာလိုလ်ကတည်းက ရုပ်အတိုင်း သိပ်မပြောင်းလှပါဘူး။
ဆေးလိပ်ခဲ့ရင်း အမြှုပြုးနေသွားပါ။ ပင်နိတိက်ပုံကိုလည်း အမြှုဝတ်လေ့ရှိ
ပါတယ်။ ကျွန်ုတ်တို့နဲ့ မတူတာကတော့ သူနဲ့ ကိုလေးတို့က ဥပစာတန်း
အောင်ပြီးကတည်းက ကျောင်းဆရာ လုပ်သွားကြလို့ ကျွန်ုတ်တို့လို
ဆော်ရွက်သောက်မရှည်ကြပါဘူး။ ဒါကြောင့် ကျောင်းသားသမဂ္ဂနဲ့ ကလောင်
ရှင်အသင်းလို့ အသင်းအဖွဲ့တွေမှာ လွှပ်လွှပ်ရှားရှား မရှိခဲ့ပါဘူး။ တင်မိုး၊
ကြည်အောင်နဲ့ ကျွန်ုတ်တို့ကတော့ အသင်းအဖွဲ့တွေမှာရော၊ မဂ္ဂဇင်း
ဆော်မတိတွေမှာရော ပါလေရာတွေချည့်ပါ။ ကျောင်းသားအရေးတို့
နှင့်ရေးတို့ကို စိတ်မဝင်စားဘူးဆိုပြီး တမင်ရှောင်မနေကြပါဘူး။ ကိုလေး၊
ကြည်အောင်ဆိုရင် ခုအခါ စစ်အစိုးရက စာရေးရွင့် ဟောပြောခွင့် အပိုတ်ခံရ
လို့ လွှဲခွဲနဲ့အရေး ဆုံးရှုံးသွား ဖြစ်နေရပါတယ်။ ကြည်အောင်ကတော့
ဘယ်လွန်ရှာပါပြီ။

ညွှန်အေးက ကျောင်းဆရာဘဝမှာ အနေကြောလိုလားမသိ။ ကဗျာဆရာ
ရုပ်ထက် ကျောင်းဆရာရုပ်ပိုပြီး ပေါက်နေပါတယ်။ ပင်နိတိက်ပုံ အကျိုး
အမြှုဝတ်ပြီး သူအလုပ်တွေကို ကျေပွန်အောင် နေကုန်နေခန်း လုပ်နေ
ဘတ်ပါတယ်။ ကဗျာဆရာတွေလို့ စိတ်လွှတ်ကိုယ်လွှတ်နေလေ့ မရှိပါ
ဘူး။ ကျောင်းဆရာနဲ့ မတူတာကတော့ ဆေးလိပ်ကို လက်က မချေတာပါပဲ။
ဒီဆေးလိပ်ကြောင့်ပဲ သူတို့ အသက်တိကြပါတယ်။

ကျောင်းဆရာတွေဟာ အချင်းချင်း ဆရာခေါ်လေ့ရှိပါတယ်။ ညွှန်အေး
က ကျွန်ုတ်တို့ကို ဆရာသမားလို့ နာမ်စားပြုပြီး ခေါ်လေ့ရှိပါတယ်။

ကျွန်းတော်တို့ကတော့ ကျောင်းမှာရခဲ့တဲ့ အကျင့်အတိုင်း အချင်းချင်း ‘ရဲသော်’ လို့ ခေါ်လေ့ရှိပါတယ်။ “က ရဲသော်တို့ရေ နားကြည့်ဖို့၊ စားကြည့်ဖို့” စသည်ဖြင့် ပြောလေ့ရှိပါတယ်။

ညွှန်းအေးမှာ တြေားကဗျာဆရာအပေါင်းအသင်းတွေ ရှိပေမဲ့ ပေးတေတာနေကြသူတွေကို သိပ်ပြီး အရောတဝ်မနောတတ်ပါဘူး။ ကျွန်းတော်တို့နဲ့သာ ငယ်ပေါင်းတွေမျို့ အရောတဝ်နေပြီး သူအိမ်ကိုယ့်အိမ် ဝင်ထွက်လေ့ရှိပါတယ်။ သူ့အေးမှာ ထမင်းဆိုင်ရှိလို့ စားရေးသောက်ရေး မပူးရှားလို့ ထင်ပါတယ်။ ကျွန်းတော်တို့ကို ကြံ့ရှင်ကြံ့သလို သူ့ထမင်းဆိုင်မှာ ထမင်းကျေးတတ်ပါတယ်။ အထူးသဖြင့် တင်မိုးက သူ့ဆိုင်က ထမင်းဟင်းကို ခံတွင်းတွေ့တယ်လို့ ဆိုပါတယ်။ ထူးဆန်းတာက ညွှန်းအေး မိသားစုဟာ ဒီထမင်းဆိုင်ကို အမွှေဆိုင်အဖြစ်နဲ့ အလုပ်ညွှန်းကျိုးငြောပြီး အလုပ်နဲ့ အလုပ်လုပ်ကြတာပါ။ သူ့ဆိုင်က တာမွေမှာ။ ကျွန်းတော်တို့ တင်မိုးတို့က ကမာဇာတ်မှာ ဆုံးတော့ နည်းနည်းအလုမ်းဝေးပါတယ်။ ဒါကြောင့် ခဏခဏတော့ မသွားနိုင်ကြပါဘူး။ ကျွန်းတော်တို့ ကမာဇာတ်မှာ (တွေ့သိလို ပရိဂုဏ်) ထဲက လက်ဖက်ရည်ဆိုင်မှာ စိုင်းလေ့ရှိတဲ့ သောကြာဆိုင်း၊ စနေ့ဝိုင်းဆိုတာ တွေ့ကိုလည်း ညွှန်းအေး လာလေ့မရှိပါဘူး။ ခေါက်ရှိုးကျိုးနေတဲ့ ကျောင်းဆရာဆုံးတော့ သောက်သောက်စားစားနေတာတွေ့ကိုလည်း အလေ့အကျင့် မလုပ်ပါဘူး။

ကျွန်းတော်နဲ့ တင်မိုးတို့ အမေရိကရောက်နေတော့ ကဗျာစာအုပ်ကလေးတစ်အုပ် ထဲတ်ဖြစ်လို့ ညွှန်းအေးက ကျွန်းတော်တို့သိကို ပို့ပါတယ်။ ‘အမေ’ အကြောင်းပါပဲ။ အကိုလိပ်လိုဘာသာပြန်နဲ့ တွဲထဲတ်ပါတယ်။ သူက လေ့စီအိန်ကျလိမ့်မှာနေတဲ့ တင်မိုးသိကို ပို့ထားတာပါ။ ကျွန်းတော်က နှယူးယောက်မှာ နေတာဆုံးတော့ တစ်ဦးနဲ့တစ်ဦး အမေရိကတိုက်ကြီးရဲ့ အရှေ့ဖျား အနောက်ဖျား တစ်ဖက်ကမ်းစီမှာ နေကြတာပါ။ တင်မိုး ဆုံးလို့ ကျွန်းတော်ရောက်သွားတော့မှ သူ့ရဲ့စာအုပ်စင်ထဲမှာ ညွှန်းအေး စာအုပ်နှစ်အုပ် တွေ့လို့ ကျွန်းတော်တစ်အုပ်ယူခဲ့ပါတယ်။ ညွှန်းအေးက သူ့စာအုပ်မှာ ကျွန်းတော်နာမည်နဲ့ ပေးထားတာပါ။ ဒီကဗျာစာအုပ်လေးဟာ သူ့နဲ့ ကျွန်းတော် ဆက်သွယ်ရေးရဲ့ နောက်ဆုံးပါပဲ။

ညွှန်အေးဆုံးရတာကလည်း ဆေးလိပ်ကြောင့်လို့ ယဉ်ဆရတဲ့ အဆုတ်
အင်ဆာဖြစ်လိုပါတဲ့။ သူ မသေခိုင်ကယ္ယာတွေကိုတော့ ဆက်လက်ရေးသွား
ဥက္ကသာယ်လို့ ကြားရပါတယ်။ ဒီဆေးလိပ်နဲ့ပဲ တင်မိုး၊ ကြည်အောင်၊ ညွှန်အေး
လဲ့ အသက်တို့ကြရရှာတယ်ဆိုပြီး ကျွန်တော်ကတော့ အသက်ထက်ဆုံး
ဗေးလိပ်ဆန့်ကျင်ရေးကိုလုပ်သွားမယ်လို့ သိနှိုင်ဘုံးပါတယ်။ ဆေး
လိပ်ဟာ ကယ္ယာဆရာတော်တော်များကို အနိုင်ကျင့်သတ်ဖြတ်သွားခဲ့တာ
အဲမကျေစရာမဟုတ်လား။ (ဆေးလိပ်မသောက်သူနဲ့ ဖြတ်သွာ့ပဲ ကျွန်ရဲ့
ဖော်)

ဒီနေရာမှာ စာရေးဆရာ သိပ္ပံ့မျိုးတင် ပြောလေ့ရှိတာကို သတိရမိပါ
တယ်။ ဆေးလိပ်သောက်တဲ့ မသာလောင်းတွေကို သူသမီးနဲ့ မပေးစားသွား
လဲ့၊ သမီးရှင်တိုင်းသတိထားပါ။ ဆေးလိပ်သောက်တဲ့ မသာလောင်းတွေ
လဲ့ ရှောင်ပါတဲ့။ ကိုယ့်သမီးနဲ့ ပေးစားရင် သမီးဟာ ငယ်ငယ်ရွှယ်ရွှယ်နဲ့
အေးမဖြစ်မှာပဲတဲ့။ အဲ တစ်ခုတော့ရှိရဲ့။ သမီးကိုလည်း ဆေးလိပ်မကြိုက်စေ
နဲ့ပါ။

ညွှန်အေးတစ်ယောက် ရောက်ရာဘဝမှာ ကယ္ယာဆရာဖြစ်ပါစေလို့
သူတောင်းလိုက်ပါတယ်။



သူငယ်ချင်း ဇော်ဇော်အောင်ရေ မင်းသွားနှင့်တော့နော်

စာပေလောကမှာ ဇော်ဇော်အောင်နဲ့ မောင်စွမ်းရည်တို့ကို ရန်ဖြစ်ဖက်
တွေလို့ပဲ လူသီများပါတယ်။ လည်ပင်းဖက်ပြီး အတူအိပ်ခဲ့ကြတာကို သိသူ
အလွန်နည်းပါတယ်။ မန်းတဗ္ဗာသို့လို့မှာ မောင်မိုးသူ၊ ဇော်ဇော်အောင်း
မောင်စွမ်းရည်တို့ ရဲသုံးဖော်ဟာ အတူလည်ပင်းဖက်နေခဲ့ကြဖူးပါတယ်။
မောင်မိုးသူရဲ့ အိမ်မှာ ကိုယ့်ရည်းစားနဲ့ကိုယ် ချိန်းချက်စကားပြောကြရင်း
သူရော၊ ကျွန်ုတ်ရော အိမ်ထောင်ကျေခဲ့ကြပါတယ်။ ကျော်းဆရာမတွေနဲ့
အသီးသီးအိမ်ထောင်ကျေခဲ့ကြလို့ နှစ်ယောက်လုံး ဤမိဝင်ပိုပြားခဲ့ကြပြီလို့
လည်း သူငယ်ချင်းများကြားမှာ နာမည်ရခဲ့ကြပါတယ်။

ဇော်ဇော်အောင်၊ ကသာဝင်းကြယ်၊ မောင်မိုးသူ၊ ကြည်အောင်၊ ညွှန်အေး
(အင်းဝ)၊ မောင်စွမ်းရည်တို့ဟာ တစ်ခုတည်းဖူးတွေလည်း ဖြစ်ကြပါတယ်
၁၉၃၇။ သူ ရန်ကုန်တဗ္ဗာသို့လို့ ပြောင်းသွားတော့ ကျွန်ုတ်က သူနဲ့
အဖွဲ့မတူတဲ့ မောင်သာနီးတို့နဲ့ ပေါင်းပါတယ်။ ကျွန်ုတ် စာပေဝေဖို့
စာတွေရေးတော့ သူဆရာ ဒေါင်းနှယ်ဆွေကိုဝေဖန်တဲ့အခါ လုံးဝမကြည်
တော့ဘဲ ရူမဝ မဂ္ဂဒင်းကနေပြီး ဂိုဏ်းဖွဲ့တိုက်ပါတော့တယ်။ ဇော်၊ ဖော်၊
မော်၊ သင်း လေးဉီးဂိုဏ်း။

အောင်အောင်နဲ့ မောင်စွမ်းရည်ကို နယ်သာလန်နိုင်ငံ စာပေညီလာခဲ့
ဘက်ဖို့ ပြည်ပရောက် ဆရာ ဦးစောထွန်းကတစ်ဆင့် ဖိတ်ကြားတော့ သူက
ငြင်းတယ်။ မောင်စွမ်းရည်သွားခဲ့တယ်။ ၂၀၀၂ နိုဝင်ဘာမှာ မောင်စွမ်းရည်
က သွားခါနီးတော့ အောင်အောင် တစ်ဦးတည်းကိုပဲ နှုတ်ဆက်သွားခဲ့
တယ်။ ၁၂ နှစ်ကြာ မြန်မာပြည်ပြန်လာတော့လည်း ရောက်ရောက်ချင်း
အောင်အောင်ကို သွားနှုတ်ဆက်ခဲ့တယ်။ သူငယ်ချင်း မောင်သီန်းနိုင်အိမ်မှာ
အစင်းလက်ဆုံးစား ချိုးယားလုပ်ခဲ့တယ်။ မိုးမခ မိဒိယာကလုပ်တဲ့ စာပေ
အကားရိုင်းမှာ သူငယ်ချင်းများအတူ စာပေအွေးအွေးခဲ့ကြတယ်။ မောင်စွမ်း
လည်း မြန်မာပြည် ပြန်တာဟာ အောင်အောင်ကို နှုတ်ဆက်ဖို့ ပြန်ရတာပါ
ဘေး၊ သူငယ်ချင်းရယ်။

သူငယ်ချင်းရေး... ခုပဲ ဆွမ်း၊ ပန်း၊ ရေချမ်းကပ်လှူပြီး ကုသိုလ်အမျှ
ဆလိုက်ပါတယ်။ ရောက်ရာ အရပ်က သာဓာခေါ်နိုင်ပါစေသော်။ အမျှ
အနှံ အမျှ။

၂၀၁၆၊ ဧန်နဝါရီ ၂၇



ကဗျာညီလေး မဟင်စန်းသော ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာခင်မောင်ရှိ

တပေါင်းလပြည့်နေ့ ၂၈-၃- ၂၀၀၂ ရက်စွဲပါ သတင်းစာကို နောက်
ကျော့ကနေ လုန်ကြည့်လိုက်တော့ အတွင်းမှာ ခွဲစိတ်ဆရာဝန်ကြီး
ဒေါက်တာ ခင်မောင်ရှိရဲ့ နာရေးသတင်းကို တွေ့လိုက်ရတဲ့အခါ ဟိုက်ခဲ့
ဖြစ်သွားတယ်။

ဒေါက်တာ ခင်မောင်ရှိဆိုတာ မန်းတက္ကသိုလ်မှာ ကျွန်တော်တို့နဲ့အတူ
တွေ့ခဲ့တဲ့ ကဗျာဆရာလေး မဟင်စန်းသော်ဖြစ်ပါတယ်။ ခုမှ အြိမ်းစာ
ယူပြီးစပ်ရှိသေးတော့ အသက် ၆၀ ကျော်စပ်ပေါ့။ ကျွန်တော်တို့က ငါးနှစ်
ခြောက်နှစ်ဆိုသလို သူထက် ကြီးကြပါတယ်။

သူဟာ မြင်းခြားသားဖြစ်လို့ ကျွန်တော်နဲ့တစ်မြို့တည်းသားပေါ့။ သူ
ခင်ပွဲစားကြီး ဦးဆက်ဆိုတာ မြင်းခြားပေါ်မှာ နာမည်ကြီးပေါ့။ ဦးဆက်
က တောင်သာမြို့နယ် ကန်မြေကျမ်းရွာအတိပါ။ ခင်မောင်ရှိကိုလည်း ကန်
မြေကျမ်းမှာပဲ မွေးခဲ့တာပါ။ ကန်မြေကျမ်းဆိုတာ ကျွန်တော့သူငယ်ချင်းစွာ
ဆွေမျိုးရွာမို့ ကိုယ့်ရွာလို့ပဲ မှတ်ယူထားတဲ့ရွာပါ။ ရဟန်းပညာရှိ၊ လျှပညာ
ရှိတွေ ထွန်းကားတဲ့ရွာကြီးတစ်ရွာဖြစ်လို့မို့ နာမည်ကြီးတဲ့ရွာပါ။ ကျွန်တော်
ဇနီးကလည်း အဲဒီရွာမှာ ကျောင်းဆရာမ လုပ်ဖူးလို့ ကျွန်တော်မကြာခဲ့



ဆာက်ပါတယ်။ ပန်းရည်ဘဏ်တိုက် သီချင်းရေးဆရာ ကိုအေးကျော် အွှေယ်လွန်ခင် မကြာခဏရောက်ပြီး အဲဒီရွာမြို့မတီးပိုင်းက ဆရာ ဦးဘအို သားအဖ(တင်မိုး)နဲ့ ဆရာ ဦးကျော်ထွန်းတို့နဲ့ တော်ဂိုတိုင်းဖွဲ့ သီဆိုတီးမှတ် ဖုံးကြပါတယ်။

စိုက်ဆိုတဲ့ကဗျာစာအပ်ကို ၁၉၆၀ မှာ သူငယ်ချင်းတစ်ဦး (ကြည်အောင်) နဲ့ တွဲထွေတော့ ကန်ဆည်ပွဲဆိုတဲ့ အချိုးတွဲကဗျာရည်တစ်ပွဲ ရေးဖွဲ့ ထည့် သွင်းဖူးတယ်။ အဲဒါ ခင်မောင်ရို့တို့ရဲ့ ကန်မြဲ ကျေမ်းရွာက ကန်ကြီးကိုဖွဲ့တဲ့ သဗ္ဗာပါပဲ။ ကျွန်ုံးတော် ပထမဆုံး ရေးဖူးတွဲကဗျာရည်ပါ။

ခင်မောင်ရို့က ဉာဏ်ကောင်းတယ်။ ဆေးကျောင်း တက်ခွင့်ရတယ်။ ကျွန်ုံးတော်တို့ တက္ကသိလ်ရောက်လို့ နှစ်နှစ်လောက်နေမှ သူ ရောက်လာ ဘယ်။ သူနဲ့ ဆေးကျောင်းသားသုံးဦး မြင်းခြံသားလေးတွေဟာ ကျွန်ုံးတော် ဘို့ ငှားထားတဲ့ မြေနှီးကျင်းထဲက အိမ်ကလေးမှာလာနေကြတယ်။ ကဗျာ ဆရာတွေပဲနေကြတဲ့ 'ကဗျာအိမ်'ကလေးပေါ့။ တမာပင်လေးရှိလို့ 'တမာ ရှိပ်သာ'လို့ အမည်ပေးထားကြပါတယ်။ ကဗျာဆရာ၊ ပန်းချီဆရာ မျိုးမြင့် အွေရဲ့ အိမ်နဲ့ မျက်နှာချင်းဆိုင်မှာပါ။

ကျွန်ုံးတော်တို့နဲ့နေလို့ ခင်မောင်ရို့ စာမကျက်ဖြစ်ဘူး။ ဒါပေမဲ့ ဉာဏ် ဆောင်းလို့ ဆရာဝန်ဖြစ်လာပါတယ်။ သူက ကျွန်ုံးတော်တို့နောက်မှ တစ္ဆာ

ရေးဖြစ်ပါတယ်။ ငွေတာရှိမရှုခင်းများ နိက်လိုက်မတ်တတ် ရေးပါတယ်၊ ဆရာမင်းယူဝေက သူကဗျာ သန့်သန့်စင်စင်လေးတွေကို သဘောကျေပါတယ်။ သူကို ကဗျာဆရာတစ်ယောက်အဖြစ် အားလေးပြီး မြေတောင်မြိုက်ပေးလိုက်တာကတော့ ဆရာ မင်းယူဝေပါပဲ။

မန်းတွေ့သိလိမှာ ခင်မောင်ဝင်း၊ ခင်မောင်ရှိး၊ မောင်စွဲ့၏ ရည်တို့ဟာ အင်မတန်အတွေ့များပါတယ်။ * သူတို့က ကျွန်ုတော့ကိုတောင် ခင်မောင်ဖေလို့ နာမည်ပြောင်းခိုင်းပါသေးတယ်။ ခင်မောင်ဝင်းဆိုတာ ကရာ ဆရာဝင်းကြွယ်ပါ။ နောက်တော့ ရောပ်စိုလ် လုပ်သွားတယ်။ ခင်မောင်ရှိးဆိုတာလည်း ကဗျာဆရာ တစ်ယောက်ပါပဲ။ အက်လိပ်လိုလည်း ကရာ နည်းနည်းပါးပါးပေးတယ်။ ကလောင်နာမည် အတည်တကျ သိပ်မရှိဖူး၍ ဘူး။ နောက်ဆုံး သုံးဖွဲ့တဲ့ ကလောင်အမည်က မောင်နှစ်သိမ့်တဲ့ သူက ကျောင်းသားဘဝမှာ ဘီလိယက်နာမည်ကြီးပါတယ်။ ကျွန်ုတော်တို့ ဋ္ဌ ပြတ်ရင် ဘီလိယက် ထိုးကျွေးတတ်တယ်။ တစ်ခါတစ်ရုံ ကိုယ့်ငွေလည်း ဘီလိယက် စားသွားတတ်ပါတယ်။ ခင်မောင်ဝင်း၊ ခင်မောင်ရှိးက ကလောင် အသင်းအမှုဆောင်တွေပါ။ ခင်မောင်ရှိ သေဆုံးခါနီးထိ အရင်းနှီးဆုံးလို့ ဆိုရမယ့် သူက ဝင်းကြွယ် (ခင်မောင်ဝင်း) ပါ။ ခင်မောင်ဝင်းကလည်း မြင်းမြှိမှာ နေဖွဲ့ပါတယ်။ နှစ်ဦးလုံး ခံပေါ်တော့နေတတ်ကြတယ်။ ဘီအေ အတွေဖြေကြသေးတယ်။

ခင်မောင်ရှိဟာ မောင်စန်းသော် နာမည်တစ်လုံးရပြီးစ ဆရာဝင်အဖြစ်နဲ့ အနိုးရအလုပ် ဝင်သွားတော့ လူစုကွဲသွားပါတယ်။ ခင်မောင်ဝင်း၊ ခင်မောင်ရှိး၊ ခင်မောင်ရှိ သုံးယောက်လုံး ကဗျာမရေးတော့ဘူး။ ခင်မောင်ဝင်းက ကဗျာစာအပ်တစ်အပ်ထုတ်တယ်။ နှစ်သုံးဆယ်လောက် ခြားပြီးမှာ ခင်မောင်ရှိ (မောင်စန်းသော်) က ကဗျာသုံးအပ်နဲ့ ဘာသာတရားမှတ်စုလို့ စာအပ်လေးတစ်အပ်ရယ် ဆက်တိုက်လိုလို ထုတ်သွားတယ်။ ကလေးကဗျာ တစ်အပ်လည်း ပါတယ်။ မုံရွာဆေးရုံကြီးမှာ နေရင်း အင်ဒါးဆင် ဦးအုံ မောင်တို့နဲ့ ပေါင်းမိရာက စာပေစိတ်တွေ ပြန်ပြီးနှီးကြားလာဟန်တုပါရဲ့ အားလုံး စာအပ်ကလေးတွေကို မုံရွာစာပေသမားတွေရဲ့ အစီအစဉ်၊ မုံရွာ

* စာတ်ပုံထဲက သူငယ်ချင်းတစ်စုံ။

သေးချို့ဆရာတွေရဲ၊ အဖူးနဲ့ပဲ ထုတ်ပါတယ်။

လူချင်းကွဲသွားပေမဲ့ သတင်းတွေကတော့ အဆက်မပြတ် ကြားနေ လဲဘဲတယ်။ လူထုဒေါအမာ စဝ ပြည့်မွေးနေ့မှာ တစ်ခါဆုံးသေးတယ်။ ၏၏ရုပ်၊ မောင်မိုးသူရယ်၊ ကျွန်ုတ်ရယ် နေပူသာအောက် ဖျာတစ်ချပ်ပေါ် ၏၏ တစ်ယောက်ကိုတစ်ယောက် မို့ထိုင်နေတဲ့ စတ်ပုံတစ်ပုံ ရိုက်ဖြစ်တယ်။ ၏၏ဘာသာ သူ့လောကမှာ ဆရာဝန်ကြီးဆိုပြီး နာမည်တစ်လုံးနဲ့နေပေမဲ့ ကျွန်ုတ်တို့နဲ့တွေ့ရင် ညီလေးပါပဲ။ သူ့အစ်ကိုကဗျာဆရာက လက်သီး ကျွန်ုတ်နဲ့ ငါ့က်ငမ်းဆုံးမတာကို မကြောခဏ ခံရပါတယ်။ အဲဒီအခါမျိုး ဟဆိုရင် ခေါင်းင့် ခံရှာပါတယ်။

သူ့အစ်ကိုကြီးက သူ့စာပေကိုစွဲရော၊ လူမှုရေးကိုစွဲတွေမှာပါ အကြောင့် ကြော်ပါတယ်။ ငင်မောင်ရို ကားမောင်းကြမ်းတာ၊ ဆိုင်ကယ်စီးကြမ်းတာ၊ အစားအသောက်အနေအထိုင် ကြမ်းရမ်းတာကို ကြားရင် ဒေါသထွက်ပြီး ဆုံးမတာပါ။ တစ်ခါတလေ ပြန်ပြောပြီးရင် သူ့အစ်ကိုကြီးကို လိုက်ရှာပြီး ကန်တော့ပြန်တော့တာပါ။ မျက်နှာလေးအောက်ချုပြီး ကျွန်ုတ် လိမ်လိမ် အမာနေမှာပါလို့ ဝန်ခံကတိပေးတတ်ပါတယ်။ ကျွန်ုတ်ကတော့ ညီအစ် ကိုဘေးက ပြုးနေရုံပါပဲ။ ဒါကတွေ့နေကျု ဟိုးငယ်စဉ်ကတည်းက မြင် အွင်းမျိုးပါပဲ။

ငင်မောင်ရိုမှာ နေ့းမယား၊ သမီးသားနဲ့..... အဆင်ပြုပါတယ်။ သူ့အနီး နဲ့ သားသမီးတို့ကိုကြည့်ပြီး ပိတိနဲ့ ဖွဲ့စွဲတဲ့ ကဗျာလုလှလေးတစ်ပုံးထဲ့ထား တာကို ကျွန်ုတ် မှတ်မိနေပါတယ်။ ဆရာဝန်အလုပ်ကို ငင်မောင်ရိုက ကုသိုလ်ရတဲ့စေတနာအလုပ်လို့ ခံယူထားပြီး ကဗျာရေးတာကိုတော့ ဝါသနာ အလုပ်လို့ ခံယူထားပါတယ်။ ကျွန်ုတ်တို့ငယ်စဉ်က The Scapel the Sword ခွဲစိတ်ဓားလည်း တိုက်ခိုက်ဓား ခုံတဲ့ ဆရာဝန်ကြီး နော်မန်ဗ်က်သွန်း အတ္ထပ္ပတ္ထိစာအုပ်ကို ဖတ်ရဖူးတယ်။ အဲဒီစာအုပ်အမည်ရဲ့ သဘောကို ယူပြီး မောင်စန်းသော်က ကဗျာတို့လေးဖွဲ့ဖူးတာကို ကျွန်ုတ် သတိရမိတယ်။

ခွဲစိတ်ဆရာဝန်

ဓားကိုင်သောလက်

အသက်တစ်ချောင်း

သတ်နိုင်၏။

ကယ်နိုင်၏တဲ့။

သူရေးတဲ့ကဗျာက ကျွန်တော်သဘောပါက်တာနဲ့ ကိုက်ညီချင်မှ တို့
ညီမှာပါ။ ကျွန်တော်ဆက်စပ်သတိရနေတာကိုပဲ ဖော်ပြလိုက်တာပါ။

၂၆-၄-၁

ရပ်ရှင်တေးကဗျာ၊ ညာဂုတ်၊ ၂၀၁၂



ဆရာဝန်ကဗျာဆရာ မောင်စန်းသော်

— အူနှစ်တော်က ပြည်ပမှာဆိုတော့ ကျွန်တော့မှာ သူရဲ့ကဗျာစာအပ်တွေ
— ဘားဖို့ မလွယ်ဘူး၊ ‘လမင်းနှစ်ခု’ ဆိုတဲ့ ကလေးကဗျာစာအပ်ကလေး
— ရှိရှိ၏၊ သူသမီး ခင်သစ်နှင်းက ပို့ထားတာလေ။ သားအဖနှစ်ယောက်
— ဆရာဝန် ကဗျာဆရာတွေပေါ့။ မြန်မာစာပေလေကမှာ ကသာ
— ဆတို့၊ ကြည်အေးတို့၊ ခေတ်စမ်းနောင်းကာလမှာ ဆရာဝန်ကဗျာဆရာ
— ပေါ်ထွက်ခဲ့ဖူးတယ်။ ဒီခေတ်မှာတော့ မစွဲလေးဆေးတွေ့သို့လဲက
— ဆဝန် စာဆိုနှစ်ဦး ပေါ်ထွက်လာခဲ့တယ်။ သားအဖ ကဗျာဆရာနှစ်ဦးပါ။
— ရှိရှိ၊ အတိကို လိုက်ရရင်တော့ ကန်မြှုပ်ဂျမ်းကတဲ့။ ကန်မြှုပ်နှံနှင့် မြင်နှံယ်
— ဟောင်းနဲ့ ရေးခဲ့ဖူးတဲ့ လူကြီးကဗျာရော ကလေးကဗျာတွေပါ
— သား စာပေဆရာခဲ့သူ ကဗျာဆရာကြီး တင်မိုးတို့၊ ရွာကပါ။
— ဘန်မြှုပ်ဂျမ်းမှာ ‘တင်မိုးစာကြည့်တိုက်’တဲ့။ အဲဒီစာကြည့်တိုက်မှာ တင်
— ဘန်မြှုပ်ကိုအေးကျော် (ပန်းရည်ဘဏ်တိုက်)တို့ရဲ့ ရပ်တုတွေ ထူလုပ်
— ထားသတဲ့။ က ခုလည်း လာပြန်ပြီ။ ကဗျာစာဆိုသားအဖနှစ်ဦး။
— ဆန်းသော်က လူကြီးကဗျာရော၊ ကလေးကဗျာရော ရေးသားထုတ်ဝေခဲ့
— သော်။ တင်မိုးတို့၊ မောင်စမ်းရည်တို့နဲ့ တတဲ့တွဲနေခဲ့တဲ့ညီငယ်ကဗျာဆရာ

လေးပါ။ အသက်မရရည်ရှာဘူး။ သူသမီး င်္ဂလာစိန်းက သူအဖော့ ကရာ စာအပ်ကလေး ဒုတိယအကြိမ်ထုတ်လို့ ကျွန်တော့ဆိုကို အမှတ်တော့ လိုက်တာနဲ့ မောင်စန်းသော်ရဲ့ ရုပ်ပုံလွှာတစ်ခါရေးပြီးသားလား။ မမှတ်မိဘူး။ ရေးချင်လာလို့ လွမ်းလွမ်းရှိတာနဲ့ ရေးလိုက်မိတာပါပဲ။ ဖတ်ပြီးသိ ဆိုလည်း ဖတ်မနေနဲ့တော့၊ အားနာပါတယ်။

မောင်စန်းသော့နဲ့ တင်မိုးတို့ တွဲတယ်ဆိုတာ တင်မိုးနဲ့ မောင်စွမ်းရည်က အမေခိုးမှာပါ ဆက်သွားလိုပါ။ ပြည်တွင်းမှာတော့ ကျွန်တော်တို့ သုံးယော အိမ်လေးတစ်လုံးမှာ အတွေနေ့ခုပုံးပါတယ်။ ဖလ်မိုးအိမ်ကဗျာစာအပ် ထုတ်လုပ်စဉ်က နေ့ခဲ့တဲ့အိမ်ကလေး။ အိမ်ကလေးရဲ့ ရှေ့မှာ တမာပင်ကလေး ရှိနေလို့ တမာရိပ်သာတဲ့။ မွန်လေးမီးရထား ရပ်ကွက်ရဲ့အရှေ့ဘက်၊ မွန် ပြည်သွေးရုကြီးရဲ့ တောင်ဘက်၊ စီတြေမဟိုရပ်ကွက်ဆို ထင်ဝါရီမျက်စောင်းထိုးမှာ ကဗျာ မျိုးမြင့်ဆွေရဲ့အိမ် ရှိတယ်။ ကျွန်တော် အိမ်ယော ကျေတော့ မျိုးမြင့်ဆွေရဲ့ အိမ်နားမှာပဲ အိမ်ရှားနေပုံးသေးတယ်။ မွန်လေး ဟံသာဝတီသတင်းစာ လာဖွင့်တော့ ဦးဝင်းတင်က အစိုးရတိုက်ခေါ်အိမ်မရခင် မျိုးမြင့်ဆွေရဲ့ အိမ်နဲ့မျက်နှာချင်းဆိုင်မှာပဲ အိမ်ရှားနေသွားပုံးပါသေးတယ်။ ကျွန်တော် ခေါ်ထားလိုက်တာ။ စိန်ဖေဒါကြီးရဲ့ တပည့် စောင်းဆရာ စိန်လှမောင်လည်း အဲဒီရပ်ကွက်မှာပဲ နေတယ်။ ဓမ္မကမ်းမှာ ၁၁၀၈ ရွှေနှစ်းတင်လည်း နေသွားခဲ့သေးတော့ ဒီရပ်ကွက်လေးဟာ အနုပညာရပ်ကွက်လေး ဖြစ်သွားခဲ့ပုံးသေးတယ် ဆိုရမှာသော

တမာရိပ်သာဆိုတာက ဝါးထရုကာ ဝါးကပ်မိုး နှစ်ခန်းပတ်လည် ထပ်အိမ်လေးပါ။ ကျွန်တော်နဲ့ တင်မိုးက အပေါ်ထပ်မှာ ကြမ်းပြု ဖုံးကြမ်းခင်းပြီး အပ်ကြပါတယ်။ ထမင်းစားတော့ မီးရထားရပ်ကွက်က ကျွန်တော့အစ်မအိမ်မှာ စားတယ်။ ကျွန်တော်က နေစရာ အစ်မအိမ်ရှိတဲ့ နဲ့ တင်မိုးခေါ်လို့လာနေရတာ။ မောင်စန်းသော်နဲ့အတူ တြေားဆေးကျောင်းသားလေးနှစ်ယော လည်းရှိတယ်။ တမာရိပ်သာမှာနေသွား အားလုံးဟာ မြင်းခြားသားတွေအား

အောင်စန်းသော်ကတော့ တင်မိုးတို့ရှာသား၊ ကန်ပြုရှာသားပေါ့။ ဒါပေမဲ့
အူးအဖ ပွဲစားဦးဆက်ဆိုတာက မြင်းခြား ပွဲရုံနဲ့နေတာ။ မြင်းခြားတောင်
ဆုံးကိုတိုးလျှို့ပေါက် လမ်းမကြီးက မိတ္ထိလာလမ်းတဲ့။ မိတ္ထိလာဘက်ကို
ဆောင်းလေး၊ မြောက်ဘက်ထွက်တော့ အရှေ့မြောက်ဘက်ယွန်းယွန်းဆက်
ရှင် မန္တာလေးကို ရောက်တယ်။ မြင်းခြား မန္တာလေး၊ မိတ္ထိလာဆိုတာ
လေးလုံးခရိုင်တဲ့။ ပြည်တွင်းစစ်ကာလမှာ နာမည်ကြီးခဲ့ဖူးတယ်။ အဆူပျက်
ရှိနေရာပေါ့။

တင်မိုးက ငယ်စဉ်ကာလမှာ ကိုရင်ဝတ်တော့ သူတို့ရှာဘုန်းကြီးကျောင်း
အိုရင်လေးလှန့်သောကဆိုထင်ပါရဲ့။ သူ ဆွမ်းခံထွက်ရင် အတူလိုက်
မြောက်ဘုန်းကြီးကျောင်းသားလေးက ခင်မောင်ရှိတဲ့။ အဲဒါ အောင်စန်းသော်
တင်မိုးကတော့ အဲဒီတုန်းကာလမှာ မောင်ဘဂျမ်းတဲ့။ ကိုရင်ဂျမ်းလို့
ဆောင်ကလောင်နာမည် ယူခဲ့ဖူးသေးတာကလား။ ခင်မောင်ရှိဆိုတာ နာမည်
သာ မြို့နာမည်ဖြစ်နေပေမဲ့ လူကတော့ မြို့ရှုပ်မဟုတ်ပါဘူး။ အညာသား
သို့သို့မည်းမည်းပါပဲ။ ကိုရင်လေး လှန့်သောကကို သိပ်ပြီးခင်ရှာတယ်။
သို့သို့လေးက ဝတ္ထုတွေ ဘာတွေဖတ်ပြီး ပြန်ပြောတတ်တာကိုး။ ကိုရင်လေး
ဘုန်းကြီးရဲ့ စာအပ်ပုံထဲက မရှုဇ်းတွေကို ယူဖတ်ရင်း စာပေ စွဲလာခဲ့
တာ့။ ဆွမ်းခံချိန်ကျရင် ဘုန်းကြီးကျောင်းသား ခင်မောင်ရှိက ကိုရင်ဂျမ်း
ဆောင်ကလိုက်ရတယ်။ ခင်မောင်ရှိက ငယ်ငယ်ကတည်းက လူမိုက်ကလေး
ဘုံးရိုင်ဂျမ်းက ပြောပြဖူးတယ်။ တစ်ခါတော့ ဆွမ်းခံအောင်က ဟင်းပူးတွေ
သွေးဟင်းခွက် ဒုန်ခွက်ကလေးထဲကို ထည့်ပေးလိုက်တယ်။ တင်မိုးက
လို့ သူသိပ်တော်ပေါ်မတင်ဘဲ မင်းယူခဲ့လို့ သူလက်ထဲ ထည့်ပေးလိုက်
တဲ့။ လွတ်မကျစေနဲ့ မဖိတ်စေနဲ့လည်းပြောပြီး ကိုရင်လေးက ရှေ့က
ဆိုက်စိုက်စိုက်နဲ့ ထွက်သွားတယ်။ အတန်ကြာလို့ နောက်တစ်အိမ်
ဆောက်မှ ကိုရင်က လှည့်ကြည့်လိုက်တော့ လက်ကိုရှေ့တန်းပြီး ဟင်းခွက်
ကို လက်ဝါးထဲကိုင်လာတဲ့ မောင်ကျောင်းသားကို တွေ့လိုက်ရတယ်။
မူဘူးလားဆိုပြီး ဟင်းခွက်ကိုယူလိုက်တော့ လက်ထဲမှာ အပူဖတွေ
အောင်ပြီး အရေတွေကျောကျ နိုင်နေပါလေရောတဲ့။ အဲဒါကို အကြော်ပြီး
သို့သို့သာခဲ့တာ။ လွတ်မချုဘူး။ ကိုရင်ကိုလည်း မပြောဘူးတဲ့။ အသလို

တေတာ်ပေတာ။

ကိုရင်ရှုမဲ့က အသက်ကြီးမှ ကျောင်းနေတော့ ခင်မောင်ရိန့် အသေ
ချင်းကွာပေမဲ့ တက္ကသိုလ်မှာအတူတူဖြစ်လာတယ်။ ကိုရင်ရှုမဲ့က ဘဇ္ဈ^၁
ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ တစ်ဦးတည်းသော မြန်မာစာရွာ
ထူးရှင်အဖြစ်နဲ့ တက္ကသိုလ်မှာ နာမည်ကျော်ပေါ့။ ပထမနှစ်နှစ်မှာ ထူး
တက္ကသိုလ်ကြီးမှာ ကျောင်းအတူတူနေရတယ်ဆိုနိုင်ပေမဲ့ သိပုံနဲ့ ဒါ
အခန်းမတူ အတန်းမတူကြပါဘူး။ မောင်စန်းသော်က စီဝေး၊ ဘာသာတဲ့တူရင်လည်း
ကျောင်းတက်ကြတာမှ မဟုတ်တာ။ ကျွန်ုတ်တို့က တမာရိပ်သာ
တော့ မြင်းခြားဆေးကျောင်းသားလေးတွေကလည်း ကျွန်ုတ်တို့နဲ့ လုပ်
နေတယ်။ လူကြီးလုပ်ယော်တော့ ကွဲမနေကြပါဘူး။ သူတို့မိဘတွေကလည်း
လူကြီးတွေရဲ့ အစောင့်အရှေ့က်ခံယဉ်စေတဲ့သော်ပေါ့။ သူတို့ဘား
အောက်ထပ်မှာ ဉာဏ်းပေါက်စာကျော်နေလေ့ရှိတဲ့ ကလေးတွေပါ။ လုပ်
ပိုင်းနဲ့ တွေ့မိရင်လည်း သူတို့ပါပျက်မှာ။ ကျောင်းပျက်မှာပါ။ လူကြီးလျှော့
ကျောင်းမတက်ကြဘဲ သတင်းစာတိုက်တို့ ပုံနှိပ်တိုက်တို့၊ စာအပ်ဆိုင်တဲ့
သွားကြတာ။ ကျောင်းမှာရှိပြန်ရင်လည်း ကျောင်းသားသမဂ္ဂရုံးခန်းဝါးထဲ
တဲ့ထဲက မထွက်ကြဘူး။ ကလောင်ရှင်အသင်းကိစ္စတွေလည်း သမဂ္ဂရုံး
လုပ်ခဲ့ကြတာ။

ကျွန်ုတ်တို့ စာပေအတွဲထဲမှာ ခင်မောင်ဝင်း ဆိုသူပါတယ်။ ‘အောင်
လောင်းသံကဗျာများ’ဆိုတဲ့ စာအပ်တစ်အပ်ထုတ်ဖွဲးတယ်။ ကလောင်နာရီ
က ကသာဝင်းကြွယ်တဲ့။ သူဆယ်တန်းအောင်တာက ကသာကတဲ့။ မော်
တော့ သူ့အဖော်သမဝါယမအရာရှိက မြင်းခြားကို ပြောင်းလို့ ကျွန်ုတ်
မြင်းခြားကို သူလည်း ရောက်လာတယ်။ သူကလည်း မန်းတက္ကသိုလ်
ကလောင်ရှင်အသင်းမှာ တင်မိုးတို့၊ မောင်သိန်းနိုင်တို့ နောက်တစ်သွား
လုပ်ပါတယ်။ သူက ဥက္ကဋ္ဌ၊ မောင်စွမ်းရည်က အတွင်းရေးမှူး။ တစ်နှစ်တော်
သူ့ယောက်ဖဲ့ သူအစ်မရဲ့ခင်ပွန်းက မြင်းခြားမှာ အဂွတ်ပညာသင်ကျော်
ထောင်တယ်။ ခင်မောင်ဝင်းက သွားကွဲတယ်။ တင်မိုးလည်း သွားကွဲ
နှစ်ယောက်လုံး ကျောင်းပျက်ကြတာပေါ့။ ကျွန်ုတ်က စာသင်တာ အာ

ကျော်လှုပ်မြော် ရဲဘော်များ

ယူနှစ်တော့ကို မခေါ်ဘူး။ တင်မိုးနဲ့ မောင်စန်းသော်ကလည်း
အင်းအသင်းနဲ့ ဖော်ရရင် ငရဲပြည်ခေါ်လည်းလိုက်မယ်ဆိုတဲ့ လူစားတွေ။
အဲကျောင်းမှာ မောင်စွမ်းရည်ရဲ့ ရည်းစားတောင် ပါလိုက်သေး။ သူနဲ့
စင်စန်းသော်ဟာ တဗြားအလွတ်ကျောင်းတစ်ကျောင်းမှာအတူ စာပြခဲ့သေး
အဲဒီကျောင်းမှာ မောင်စွမ်းရည်ရဲ့ သူငယ်ချင်းဆရာမမှာ တပည့်မတွေ
ပြုး ပါလာခဲ့ကြတယ်။ အဲဒီအထဲက သိုက်သိုက်ဆိုတဲ့ တပည့်မနဲ့
စင်စန်းသော်နဲ့ အဲဒီကတည်းက ချိတ်မို့ကြတာပဲ။

တကယ်တော့ တင်မိုးက မြန်မာစာရှင်တဲ့တန်း ကျောင်းသားစတိုင်
သေကောလားရှစ်တွေပါ ယူထား၊ ရထားတာ ထင်တယ်။ (အဲဒီတော့
သိန်းနိုင်မှ အသေအချာသတယ်) ရှင်တဲ့တန်းကလစ်ပြီး စီးပွားဖြစ်
လည်း မဟုတ်ဘဲနဲ့ အပျော်သွားပြီး လုပ်ကြသလို ဖြစ်နေတယ်။ ငွေ
လိုင်းလို့”ဆိုပြီး လိုက်ခေါ်လို့ ပြန်ပါလာတယ်။ ဒီတော့မှ လူစုကဲပြီး
ခြုံက ကျောင်းလည်းပျက်တယ်။ ဝင်းကြွယ်လည်း ကျောင်းပြန်တက်
ယော်။ မောင်စွမ်းရည်ရဲ့ သူငယ်ချင်းလည်း မန္တေသေးလိုက်လာပြီး အလွတ်
အားငါးမှာလည်း စာပြတယ်။ ဒီလိုနဲ့ မောင်စန်းသော်လည်း ပါလာခဲ့ပြီး
အားငါး ပြန်တက်လိုက်လို့ ဆရာဝန်ဖြစ်လာခဲ့တာပါပဲ။ ဆရာဝန်မဖြစ်ရင်
အားငါးဆရာပဲဖြစ်မှာပါ။ ဆရာဝန်ဖြစ်တော့လည်း မြင်းခြားက တပည့်မ
အဲသောက်နဲ့ပဲ အိမ်ထောင်ပြုခဲ့ပါတယ်။ ကဗျာတွေ ဘာတွေရော ငွေတာရို
ငါးမှာ အရေးများခဲ့ပါတယ်။ သူ ဆရာဝန်ဖြစ်တော့ ကျော်တို့နဲ့
သွားတယ်။

ဆရာဝန်ဘာဝမှာ ခွဲစိတ်ပညာကိုလည်း ဆက်သင်တယ် ကြားတယ်။
အဲလောက်ဆရာဝန်အဖြစ်နဲ့ ဆေးတက္ကသိုလ်မှာလည်း စာပြသေးတယ်။ ကျူးရှင်
အေားဝက လာတာဆိုတော့ စာပြရာမှာလည်း နာမည်ကြီးသတဲ့။ သူ
အဲခုံဘက်ရောက်နေတော့ ကျော်တို့ကလည်း အလွတ်ကျောင်းတွေ
သူပိုင်းသိမ်းခဲ့ရပြီး လွှင့်စဉ်ကုန်ကြတယ်။ ကသာဝင်းကြွယ်က စစ်ထဲ
သိုံးသွားတယ်။ တပ်ဦးဥက္ကဋ္ဌက စစ်ထဲလိုက်သွားတော့ အများက အဲသောပေါ့။
မောင်စွမ်းရည်က ပြည်ချွေသို့မြှို့တော် မြောက်ဆီက ချောင်း

ပေါက်ရင် မကူးနိုင်တဲ့ ရော်းမြို့၊ မြောက်ဘက် မဟာမြိုင်တောာအပေါ်
တန်းဆည်မြို့ကို အစိုးရကျောင်းဆရာအဖြစ် ရောက်သွားလေရဲ့။ တင်နိုင်
ရန်းကုန်မှာ ဆရာကြီး မင်းသုဝဏ်ရဲ့ ဓမ္မတော်ရင်းကိုရောက်သွားတော့ ကုန်း
သူဆိုရဲ့ မှာပါ။ မောင်သာနိုး၊ မောင်သိန်းနိုင်၊ မောင်မိုးသူ၊ ပန်းချိုဝင်း
စန္ဒရား သိန်းမောင် စတဲ့စတဲ့ မန္တုလေးစာပေ အနုပညာလွှင်ယ်တစ်အပ်တဲ့
အောက်ပြည်ကို စန်းသွားတော့တာပါပဲ။ မောင်စန်းသော်ပဲ ဆေးကျောင်း
ဆေးရဲ့မှာ ကျော်ခဲ့လေရဲ့။

မောင်စန်းသော်ဟာ လက်တစ်ဖက်က ခွဲစိတ်စား၊ လက်တစ်ဖက်က
ကလောင်ကိုင်ရင်း သူ့ဘဝကို အောင်မြင်စွာဖြတ်သန်းခဲ့တယ်။ ကုနာရာ
သူအဖြစ်ကတော့ ကုပ္ပါဒအုပ်တွေ မထုတ်ခိုင်ကပဲ ငွေတာရဲ့ ကုပ္ပါဒ
အဖြစ်နဲ့ လူသိများပြီးသားပါ။ ကုပ္ပါဒဆရာ၊ ဆရာဝန်ကြီးအဖြစ်နဲ့ မုန္တု
ပြောင်းရတော့လည်း ဟန်ကျေတယ်။ မုန္တုရာဆိုတာ စာပေမြို့ပဲ။ ကုပ္ပါဒ
ကြီး ဦးအဲ့မောင်နဲ့ တွေ့မိသွားကြလေရဲ့။ မုန္တုရာပြန်လာတော့ မန္တုလေး
ပြန်လာတယ်။ မန္တုလေးမှာ ဆေးခန်းဖွင့်ထားသတဲ့။ ကျော်တော်တို့နဲ့ အဲ
ပြတ်နေတာတော့ ကြာပြီ။ ဆေးကျောင်းမှာ ဆရာဝန်ဖြစ်နေတဲ့ သူသိမှု
က သိုက်သိုက်ရဲ့သမီး သစ်သစ်တဲ့။ သစ်သစ်က ကလောင်အမည်ခုံး
နှင့်နဲ့ ကလောင်သွေးနေပြီ။ အဖေဆရာဝန်က ဒီသမီးဆရာဝန်ကုပ္ပါဒ
မလေး၊ အဖေတွေသမီးလေးအဖြစ်နဲ့ ငံထားမတတ် ချုစ်ရှာခဲ့တာပါ။ ဒီတွေ
ခိုက်မှာ သူ့တပည့်မ ဆရာဝန်မလေးတစ်ဦးက သူ့သမီးလေးရဲ့ အောင်
မူတွေကို မနာလိုဖြစ်ရှာဟန်တူပါရဲ့။ မျက်နှာကိုပါ အက်စစ်(ငဲ့မြော်)
ပက်လိုက်တာ သမီးလေးမှာ အလုလည်းပျက်ရှုမက မျက်စိန့်ဖက်ပါ။
ကန်းဘဝကို ရောက်သွားရှာခဲ့ပါတယ်။ ဒီမှာတင် အဖေကြီးလည်း
မတတ်ခဲ့စားရပြီး သူဘဝမှာ အကြီးဆုံး ထိုးနှုက်ချက်ခဲ့လိုက်ရသူလို့
သွားလို့ အရက်တွေ ဘာတွေနဲ့ စိတ်ဖြတ်တယ်ပါရဲ့။

တစ်နှောက်တော့ တင်မိုးနဲ့ မောင်စွမ်းရည်တို့ ကုပ္ပါဒောင်နှစ်ဦး အဲ
ကို စာပေဟောပြောပွဲရောက်သွားတယ်။ ဘူတာကိုဆင်းပြီးမှ အချို့ချို့
အများကြီးရနေလို့တဲ့။ တင်မိုးက သူ့ညီလေး မောင်စန်းသော်တို့ အ
နှုတ်ဆက်ချင်တယ်။ မောင်စွမ်းရည်က ပစ္စည်းတွေနဲ့ ဘူတာမှာပဲ အ

။ ရထားပေါ်မှာ ပစ္စည်းတွေတင်ပြီး စောင့်တယ်။ မကြာခင် တင်မိုး
သီသာက် ရှူးရှူးရှားရှားနဲ့ပြန်လာပြီး မဆဲဆိုစုံး နှုတ်ကြမ်းမာန်ဆိုးနဲ့ပဲ
ပြည့်တမ်းနေတယ်။ “အလကားကောင်၊ အရရှုံးသမား၊ သောက်ရွေးတဲ့”။
ပြုစ်လာတာလဲဆိုတော့ ကျူးပါက တကူးတက်နဲ့သွားနှုတ်ဆက်တာ။ သူ
သူနာဆေးကုရင်း မူးရှုံးနေတယ်။ ဆေးကုရင်း နှုံးခင်းကြီးမှာ သောက်
ဆိုး “ကျူးပို့ဘယ်သူလဲ၊ မအားသွေး”ဘာညာနဲ့ ပြောလွှတ်တယ်ဆိုပြီး
လိပ်က မီးထတောက်မတတ် ဒေါသထွက်နောလေရဲ့။ ဒီမှာတင်ပဲ
သင်စန်းသော်ပဲ အပြီးအလွှား ရောက်လာတယ်။ အစ်ကို အစ်ကို စလိုက်
သပါဆိုပြီး ငိုယိုတောင်းပန်၊ ကန်တော့တောင်းပန်တယ်။ မီးရထားက
သီသနခါဌားထားလို့ မဝင်ရဘူး။ ကိုတင်မိုးက သွား သွား ငါလာနှုတ်
ကောက်နဲ့ဆိုပြီး ငါက်လွှတ်တယ်။ မောင်စန်းသော်က လက်အပ်ချုပ်ရင်း
လို့ရင်း ကျုန်ခဲ့လေရဲ့။ ရထားထွက်တော့ တင်မိုးလည်း မျက်ရည်လည်းနဲ့
အဲး သူတို့မှာ ညီအစ်ကိုအရင်းမရှိကြလို့ တစ်ရွာတည်းသားချင်း တစ်မြို့
အစ်ရွာမှာ ဒီနှစ်ယောက်ပဲရှိတာမဟုတ်လား။ ကဗျာညီနောင်လည်း တော်စပ်
တာမဟုတ်လား။

အဲဒါ သူတို့ ကန်မြှုပ်ကျော်း ကဗျာညီနောင်ရဲ့ နောက်ဆုံးမြင်ကွင်းပါပဲ။
မာည်ကျော် ဆရာဝန်ကြီးး၊ နာမည်ကျော် ကဗျာဆရာကြီး ရှိက်ကြီးတင်
ငြောကြုံပြီး ဘူတာရုံလူအပ်ကြားမှာ ကျုန်ခဲ့တဲ့ရွှေခင်းကို ဒီနေ့ထိလည်း မျက်စိ
ငားက မထွက်ပါ။

ကျုန်တော်တို့ အတူနေခဲ့ကြတဲ့ ညီလေးပါ။ အလွန်ဉာဏ်ကောင်းပြီး
အဲကောင်းလည်းရှိသွားပါ။ သူများကိုလည်း ကူညီတတ်သွားပါ။ ကဗျာဆရာ
လီးဦးအဲ့မောင်နဲ့ ဆုံးကြတော့လည်း သူအကြောင်းကို တဖွေပြောလို့ နဲမြာ
လုံးမြှုပြီးပါဘူး။ ကျုန်တော် ၂၀၁၇ ခုနှစ်ထဲမှာ မနှစ်လေးကို ရောက်တယ်။
ကော်သက်တာစာပေဆရှင် ဦးသာနီးနဲ့ ဝတ္ထုဆရှင် လူထုညီပဲလေး၊ ကဗျာ
ဆရာသစ်ရာကောက် မောင်တင်စိုးစတဲ့ ဆရှင်များ ဂုဏ်ပြုပွဲမှာ ကျုန်တော်နဲ့
အဲ့လေး(အင်းဝရှုက်ရည်)ကိုပါ ကဗျာဆရှင်ဟောင်းများအဖြစ် ဂုဏ်ပြုကြ
လို့ ရောက်ခဲ့ကြတယ်။ ဂုဏ်ပြုပွဲအပြီး ဟိုတယ်ပြန်ရောက်တော့ ညောက်
အားချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် မျက်မမြင်ခုက္ခာစုံးက လာရောက်

နှုတ်ဆက်ကြသတဲ့။ နဂါးကိုထွန်းပိုးနဲ့ မောင်စန်းသော်ရဲ့သမီး ကျွဲ့
ဆရာမလေး ခင်သစ်နှင်း။ လူကြီးတန်မယ့် မျက်ရည်မနည်းထိန်းလိုက်
ပါတယ်။ မောင်စန်းသော်ရော သူအစ်ကိုကြီးတင်မိုးတို့ကိုပါ သတိရလိုဘဲ
မိလိုပါ။ သော်... လွှာဘဝဆိုတာ ဒီလိုပါပဲ။ တွေ့ကျွဲ့ဆုံးကွဲ သံသရာ
ထဲမှာ တပဲလည်လည် ပါပဲလားလို့ ဗုဒ္ဓဘာသာသံဝေဂေတရားပဲ ပွားများလုံး
ရပါတယ်။

သမွှေသတ္တာ ကမွှေသမား
၂၀၁၈၊ နိုဝင်ဘာ ၂၈၊ နယ်မောက်



ယနေ့တိုင် မမေ့နိုင်တဲ့ အမှတ်တရတစ်ခု

ခ ကျွန်တော် စာရေးမယ်လို့ ထပြီး ပြက္ဗဒိန်ကို ကြည့်လိုက်တော့
ပြီးသာ ၂၅။ ဒီဇင်ဘာ (နောက်လ) ၂၆ ဆိုရင် ခ ကျွန်တော်ရေးမယ်
အကြောင်းအရာဟာ တစ်နှစ်တိတိ ကြာခဲ့ပါပြီ။ ဒီအကြောင်းကို ရေးမယ်လို့
မြေးမကူးမိပေမဲ့ စိတ်မျက်စိတ်ကတော့ မထွက်ဘူး။ မကြာခဏပေါ်ပေါ်လာ
သာ ဘာကြောင့်လည်း မသိတော့ပါ။ ဒီနေ့ စာမဖတ်ချင်သေးလို့ ဘာစာ
မူးမမလဲလို့ တွေးပိုက်မိတော့ ဘားကစားပွဲပေါ်မှာ သူငယ်ချင်း။ ညီလေး
အားဆရာ မောင်စန်းသော်ရဲ့ ကဗျာစာအပ်ကလေးကို လုမ်းမြင်မိလိုက်
ဖော်။ ‘လမင်းနှစ်ခု ကလေးကဗျာများ’ ဒုတိယနိုဝင်းစတဲ့ အတွင်းစာမျက်နှာ
အဲ လုန်ကြည့်လိုက်တော့ -

ဦးစွမ်း + အန်တိန္ခု.သို့

ရိုသေလေးစားစွာဖြင့်၊ သမီးသစ်သစ်

၁၇-၈-၂၀၁၇ တဲ့။

ဒီလိန့် စာအပ်လေးကို ကိုင်ပြီး သစ်သစ်တို့အကြောင်းကို ရောက်တတ်
အဲ ဆက်တွေးနေမိလိုက်တာ အကြာကြွေး။ သစ်သစ်ဆိုတာက ကဗျာဆရာ
ဘင်းစန်းသော်ရဲ့ သမီးလေး ရေးရမှာ စိတ်မကောင်းဘူး။ သူအမည်ရှုံးက

ရေးရမှာက 'မျက်မမြင်ကဗျာဆရာမလေး' တဲ့။ မျက်မမြင် ကဗျာဆရာ
လေး ခင်သစ်နှင်း။ ဖြစ်ရပုံက သူနဲ့အတူ ကျောင်းနေဖက် သူငယ်ချုပ်
ဆရာဝန်မလေးတစ်ဦးကပဲ သူမျက်နှာကို ငင်လို့နဲ့ ပက်လိုက်လို့ မျက်မမြင်
ဖြစ်သွားခဲ့ရရှာတာလေး။ အရွယ်ကောင်း ဆရာဝန်မလေးတစ်ဦးလေး။ တိုင်း
ပြည့်နဲ့ လွှာထုကို အများကြီး အကျိုးပြနိုင်မယ့် ကလေးမလေးပေါ့။ ကြားရေး
လွှာထုင်းက 'ဖြစ်ရလေ' လို့ အသံထွက်ပြီး ယုကျေးမရ ဖြစ်ကြရပါတယ်
သစ်သစ်ကတော့ အရှုံးလည်း မပေးဘူး၊ ခွဲလည်း မလျှော့ဘူး၊ သူငယ်ချုပ်
တွေ အက္ခအညီနဲ့ ဆေးကုတာလည်း လုပ်တယ်။ ကဗျာတွေ၊ စာတွေလည်း
သူများအကုအညီနဲ့ ရေးနေတယ်လေး။ အင်လိပ်လိုရေးပြီး ကမ္ဘာဖြန့်ရောက်
ကောင်းမှာလို့ အဝေးကနေ မရေ့မရာ စိတ်ကုးမိပါရဲ့။

သူဖစ် ဆရာဝန်လေး 'ခင်မောင်ရို့' ခေါ် မောင်စန်းသော် ဆိတ္တာ
တင်မိုး၊ မောင်စွမ်းရည်တို့နဲ့ မန်းတက္ကသိုလ်မှာ တရ္စတ်ဆွဲပြီး တွဲပါမောင်
ညီလေး။ သူတို့လို့ မြင်းခြားပဲ။ တင်မိုး ကိုရင်းတုန်းကတည်း
သူနောက်က ဆွမ်းခံလိုက်လာခဲ့တဲ့ ဘုန်းကြီးကျောင်းသားလေး။ ဉာဏ်
ကောင်းတော့ ပေပေတေတေနေရင်းက ဆရာဝန် ဖြစ်လာခဲ့တာ။ ခွဲခြား
ဆရာဝန် နာမည်ကျော်ပေါ့။ မုရွာမှာ တာဝန်ကျတော့လည်း ကဗျာဆရာ
ကြီး ဦးအဲမောင်နဲ့ ကံကောင်းထောက်မ တွေ့ခွင့်ရခဲ့သူ။ သူသမီးလေးရဲ့ အောင်
ဆိုးကြောင့်ပဲ အသက်တို့ခဲ့ရှာထင်ပါရဲ့။ သူသမီးလေးကလည်း ခွဲသာ
အပြည့်။ အဖရော၊ သမီးပါ စာပေသမားတွေဆိုတော့ နော်မန်ဗောက်သူ
တို့၊ ဟယ်လင်ကယ်လာတို့နဲ့လည်း ကျွမ်းခဲ့၊ ရင်းခဲ့၊ အားကျွဲ့မှာ
ကျွန်းတော်က အဝေးမှာရောက်နေတော့ သူတို့ ဒုက္ခရောက်ချိန့်မှာ
အက္ခအညီ မပေးနိုင်ခဲ့တဲ့အပြင် အားပေးစာ၊ အားပေးစကားလေးမှ မသုတေသန
တော့ ကျွန်းတော်တို့ကို ဖုန်းပြောခွင့်၊ စာရေးခွင့်တို့ မပေးခဲ့တဲ့ စစ်အိုး
စိတ်နာလို့ မဆုံးခဲ့ပါဘူး။ တင်မိုးနဲ့ ကန်မြဲ ကိုအေးကျော်တို့ရဲ့ ရုပ်တုကြော်
တွေ ထဲပြီး ကန်မြှုပြု တင်မိုးစာကြည့်တိုက်လေး ထားရှိတယ်လို့။ ထောက်တော်
တော့ သူတို့သားအဖရဲ့ ရုပ်တုလည်း ထားရှိရမှာလို့ ပြောချင်သော် တာ။

လွှန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်နောင်းမှ ကျွန်းတော် မြန်မာပြည်ကို အသည်

၁၁၁။ အခုလို ပြန်ခွင့်ရပြီဆိတာ သိရရင် ပြည်ချစ်တစ်ဦး သူငယ်ချင်း
အောင်ဆိုရင် ခြေကျင်တောင် ကဆုန်ပေါက်ပြေးလာမလားလို့ တွေးလိုက်
သေးသေး။။ ကျွန်တော်လည်း စစ်အစိုးရ ဖယ်ထဲတ်သွားပြီး ပြည်တော်ပြန်
လေမှုး ပွင့်သွားတာနဲ့ ပြန်ခဲ့တဲ့အခါ ကိုယ့်အတိရပ်ဆွဲအထိ အမြန်ထဲတ်
ရောက်အောင် သွားလိုက်တော့တာပါပဲ။ မြန်မာပြည်ကို နှစ်ခေါက်
အရာက်ခဲ့ပါပြီ။ ၂၀၁၇ မှာ ပြန်လာတော့ တရာတ်ပြည်ထိအောင် သွားပြီး
ဘုရတာကြားတဲ့ အွေမျိုးတွေကို သွားတွေ့ဖြစ်လိုက်သေးတာ။ အပြန်
မန္တေသနလေးမှာ စာပေဂုဏ်ပြုခဲ့နဲ့ ကြံတယ်။ မန္တေသနပင်မတူတွဲသို့လဲ
သွေးသားဟောင်းများအသင်းက ၂၀၁၆ မှာ အမျိုးသားစာပေဆုရသွား
သောက်တာစာပေဆုရသွားများကို ဂုဏ်ပြုပဲ လုပ်ကြပါတယ်။ တစ်သောက်တာ
သေဆု လောလောလတ်လတ်ရတဲ့ ကျောက်ဆောက်သာနဲ့ ဆိုတာက
သူငယ်ချင်း မောင်သာနဲ့လေ၊ အစ်ကိုကြီး မောင်သာနဲ့ပေါ့။ သူက ကျွန်တော်
အဲထက် သုံးလေးနှစ်လောက်ကြီးတာ။ မောင်တင်မိုးနဲ့တော့ မတိမ်းမယိုမ်း
။ ကပျောဆုရသွားကလည်း သူငယ်ချင်း ကျောင်းဆရာ ကပျောရေးဘက်
အဲရာကောက် မောင်တင်မိုးတဲ့။ ဝမ်းသာလိုက်တာ။ ရှေ့က အပူဇော်ခဲ့
အုကြီးများအတွက် ကုလားထိုင်များအလယ်မှာ ဆရာကြီး ဒေါက်တာခင်
သင်ညွန့်ကိုလည်း ခန့်ခွန့်ကြီး တွေ့ရာ ကန်တော့ရပါရဲ့။ ကြံကြိုက်တုန်း
ရွှေ့ပောင်းများကိုပါ ပေါင်းထည့်လိုက်ကြပြန်တယ်။ ကျောင်းသား
အောင်းများအသင်းမှာ ကိုကျော်ရင်မြင့်က ကိုလေး(အင်းဝဂုဏ်ရည်) နဲ့
သင်စွမ်းရည်ကိုလည်း တစ်ပါတည်း ဂုဏ်ပြုဖို့ ဖိတ်ကြားလို့ ကျွန်တော်
ခဲ့ပါ ရှေ့က ဂုဏ်ပြုခဲ့ကုလားထိုင်တန်းထဲ ရောက်သွားခဲ့ပြန်ပါတယ်။ ဒီပွဲ
အဲ တက်ရောက်ဖို့ ဖိတ်ကြားလို့ ကျွန်တော်လည်း ဂုဏ်ပြုခဲ့ ပူပွဲနေ့နေ့
အော်ရှင် ဦးသာနဲ့တို့နေးမောင်နဲ့ တည်းခိုရာ ဌာနမှုပဲ တည်းခိုခဲ့ပါတယ်။
ငါသုတိက်နဲ့လည်း နဲ့နဲ့ပေါ့။ မန္တေသနသားတွေက မန္တေသနလေးမှာပြန်ပြီး ခပ်
အဲတည်နဲ့ အည်သည်ကြီးတွေ လုပ်နေလိုက်ကြတာလေ။ တွေ့ကြည့်တော့
မော်ရာပေါ့။ အေးလေ... ပြန်မရောက်တာကိုက နှစ်ပေါင်း သုံးလေးဆယ်
၁၅၅ပြီကိုး။ တည်းခိုတဲ့ ဟိုတယ်နာမည်တောင် ရှေ့စွဲကြပြီး နေ့စဉ်မှတ်
အဲထမာလည်း မရေးမိဘူး။

နိဝင်ဘာ ၂၆ ရက်နေ့ကတော့ အထူးမှတ်မိန္ဒာပါတယ်။ ဉာဏ် ထင်းစားပြီး ဟိုတယ်အပေါ်ဆုံးထပ်ကို တက်သွားတယ်။ ဘုရားနှစ်ဆင့်လို့ ဆိတ်ချော်ရှုံးကတော့ ဘုရားနှစ်ဆင့်ဆိတ် အမြင့်ကြီးပေါ့။ နတ်ပြည်မှာတို့ ဘာတဲ့ မှာပဲရှိတာ။ အခုတော့ လူသာမန်တွေ ထမင်းတက်စားနေကြပြီလေး ဘုရားနှစ်ဆင့်ကို အည်သည်တွေ လိုက်လာကြတော့တယ်။ တစ်ဦးပြီးတစ်ဦး ရောင်လာကြတော့ ဝမ်းလည်းသာရဲ့၊ စိတ်လည်းထိခိုက်လို့ မျက်ရည်တောင် လည်း မိပါရဲ့။ တိုက်တိုက်ဆိုင်ဆိုင်နဲ့ ရောက်လာကြသွားနှစ်ဦးက တစ်ဦးနှင့်တစ်ဦးလည်း သိကြတာမဟုတ်ပါဘူး။ ဘယ်လို့မှုလည်း မပတ်သက်၊ မဆက်ဘူး။ ရောက်လာတော့ သူ တစ်ပြိုင်နက်တည်း ရောက်လာကြတာတော့ ထူးထူးမြားမြား စွဲမှတ်ထားတာက သူတို့နှစ်ဦးလုံးက မျက်မမြင်တွေး ရှုတာ အားတော့မာပါရဲ့။ တို့ပမာတွေ ပြောနေကျစကားနဲ့ ပြောရရင် ဒုတိယ တွေပါများ။ တစ်ဦးက နိုင်ငံကျော် ဦးထွန်းဦး၊ နဂါး ဦးထွန်းဦးလေး။ ဓမ္မပေး ရုတ်ဆောင် နဂါးဗော် ဖြန့်ချိရေးကို တည်ထောင်လုပ်ဆောင်သူ ဦးထွန်းဦးပေါ့။ နဂါးဗော်တောင် နာမည်မိန့်သွားခဲ့ရတာ မဟုတ်လား။ စာသေးပေါ့လိပ်နဲ့ ဘာမှတော့ မဆိုင်ဘူးဆုံးပိုပါစို့။ တစ်လောကဆီ ဖြစ်လာမှု နဂါးဗော်ကို အမောက်မပါ၊ အမြီးမပါတဲ့ မောင်စွမ်းလုပ် ကို လာပြီးတွေ့ဆုံးလက်ဆောင်တွေပေးတာလေး။ အမှန်က သူကိုသွားကြ ကျွန်ုတ်က တွေ့ရမှာ အားနာလိုက်တာ၊ မပြောပါနဲ့တော့။

အဲများ... ပြောရင်းဆိုရင်းပဲ တမြားဒုက္ခိတလေးလည်း ရောက်လာသွားတယ်။ သစ်သစ်တဲ့။ တူမလေး သစ်သစ်၊ ကများသမီးလေး သစ်သစ် ဆရာဝန် ကများမလေး င်္ကသစ်နှင်းလေး။ ဆရာဝန်ကများဆရာ မောင်စွမ်းသော် (ဒေါက်တာခင်မောင်ရို့) ရဲ့ သမီးလေး။ မျက်မမြင်နှစ်ဦးက မျက်ပြော ကများဆရာကို တလေးတစား၊ တခုတ်တရ လာတွေ့ကြရှုတယ်။ ဘယ်တော်ကားတွေ့ပြန်ရမှန်းမသိအောင်ကိုပဲ ပျောယာခတ်သွားခဲ့ရပါတယ်။

အတိုချပ်လိုက်ပါတယ်။ မန္တုလေးကများဆရာ မန္တုလေးမြို့ကို အလျင်လာတာကို့။ မန္တုလေးအာပေလောကသား မျက်မမြင်နှစ်ဦးက လာရောင်တွေ့ဆုံးနှုတ်ဆက်ခြင်းပါပဲ။ ၂၀၁၇ ခုနှစ်၊ နိဝင်ဘာ ၂၆ ရက် ဉာဏ် တစ်သော်

—၁၃၂

နှစ်ဘွဲ့လုပ်ဖော် မူဘော်များ

၁၄၃

— မမေ့ရက်နိုင်စရာ ရှိပါတော့မလား။ သူတို့နှစ်ညီး ဘဝဆက်တိုင်း
ကြားမြင်ခုက္ခာတာ မဖြစ်ကြရပါစေသာတည်း။ ဒီဝှေ့ကြွေး ဒီဘဝ ဒီမျှနဲ့ပဲ
ပြောကြပါစေသာတည်း။ ကျွန်ုတ် မောင်စွမ်းရည်ပါ။

ပန္တလေးနှေ့စည်း၊ ၂၄-၁-၂၀၁၈



သူငယ်ချင်းပင်းယမ္မား

ရပ်ဝေးမှာနေရင်း အသက်ကကြီးလာလိုက်တာ။ မယ့်နိုင်စရာ၊ ကျွန်တော်အသက်က ဝေ ကျော်ပြီ။ ငယ်ပေါင်းကြီးဖော်သူငယ်ချင်း၊ ဆွဲမျိုးကြီးငယ်တွေကိုလည်း အားတိုင်းသတိရနေတော့တာပဲ။ ဒီသို့ အမှတ်တရရပ်ပုံလွှာတွေ ရေးလာလိုက်တာ ကျွန်တော်ညီစောင်းပါသူ ကိုပဲ ဝေ ကျော်သတဲ့။ တရာ့မပါတာတွေ သတိရတယ်။ ဥပမာ- ကျွန်း၊ တို့ အစ်ကိုကြီး ကိုသာနိုးအကြောင်း။ စိတ်ကူးချိချိက ကျွန်တော်စာအား နာမည်ဟောင်း ‘သူတို့နဲ့ ကျွန်တော်’ အမည်ကိုယူပြီး စာအုပ်ရိုက်လိုက်၍ ၆၂ ယောက်တောင် ထွက်လာခဲ့တယ်။ စာအုပ်ကိုကြည့်ပြီး ဟီဟီ ဟီယီ ဂိတ်ဖြစ်ရပါရဲ့။ ဒါပေမဲ့ စာအုပ်ကြည့်ရင်း ဆက်ရေးချင်စိတ်က ကြွယ်ပါတယ်။ အသက်ကြီးလေ ရတက်ကြီးလေပေါ့နော်။

ဒီတစ်ခေါက် မြန်မာပြည်ပြန်တော့ သူငယ်ချင်းမောင်သိန်းနိုင်က သူငယ်သူ စွဲစွဲတနာအတိုင်း ငယ်သူငယ်ချင်းတွေ တွေ့ဆုံးလုပ်ပြန်ပါတယ်။ သူငယ်ချင်းတရာ့လည်း ပါပေသပေါ့။ ငယ်ပေါင်းဖြစ်တဲ့ မောင်မိုး၊ ခင်မောင်ဝင်း(ကသာဝင်းကြွယ်)တို့ မပါမဖြစ် ပါကြပေသပေါ့။ တင်းကြည်အောင်တို့တော့ မပါတော့ဘူးပေါ့။ ကျွန်တော် ပြည်ပမထွက်ခဲ့

အနကျ ရဲဘော်ဆရာကြီး ဒေါက်တာသန်းထွန်းလည်း မပါတော့ဘူးပေါ့
သာ။ စွမ်းဆရာ လွမ်းပါဘို့။ သူငယ်ချင်း မောင်သာနိုးက ကြီးမှ တွန်းလွည်း
အနရတော့ မလာနိုင်ဘူး။

ဒါပေမဲ့ ဒီတစ်ခေါက်မှာ အမျိုးသမီးယောက်ပေါင်းတွေ အများကြီးပါလာ
အဲ ဝမ်းသာရတယ်။ သူတို့က ကျွန်တော်စံနှီးနဲ့လည်း တဗ္ဗာသို့လ်ကျောင်း
ဒေါက်တွေဆိုတော့ ကျွန်တော်စံနှီးပါရင် ပိုပြီးပျော်မယ်။ ဓာတ်ပုံနဲ့တကွ
အော်ပြချင်ပေမယ့် စားပွဲပေါ်မှာ တစ်လုံးထိုးတည်းသော ပုလင်းမည်းကြီးပုံက
အင်စွမ်းရည်ရှေ့မှာ ထိုးလို့ထောင်လောင်ပါနေလို့ ဓာတ်ပုံ မဖော်ပြတော့
ဘူး။ အမျိုးသမီး သူငယ်ချင်းတို့ရဲ့ အမည်စာရင်းကတော့ (၁) ခင်စုလိုင်
အတော့ ဘွားစုလိုင်ပေါ့၊ (၂) ခြောမြှေမြှေသန်းတဲ့၊ (၃) ခြောမြှေ
အတော့ မန်းစာရှင်ကျောင်းသူတွေပေါ့။ သမီး ဥမ္မာလည်း အဖေကို တွဲဖို့
သေး။ နောက်ဆုံးတစ်ယောက်ကတော့ ဂုဏ်ထွေးအိမ်ရှင် ကြည်ဗြည်တင်
မှုပဲ့။

အဲဒီ အမျိုးသမီးအညွှန်သည်တော်တွေထဲမှာ ခါတိုင်းပါလေ့မရှိ။ ဒီတစ်
ခေါ်လှည့်သူကတော့ ယုဝေတိကလောင်ရှင် ပင်းယမွေးပါ။ (ပင်းယ) ဆိုတာ
အဲ ရတနာပုံ ရွှေနှုန်းတွင်းအန္တယ်တွေဆိုထင်ပါရဲ့။ မန္တာလေးအပြောနဲ့ဆိုရင်
သာမျိုးမဟာနွှေယ်တွေပေါ့။ ကျွန်တော်တို့က ကျေးတောသားသက်သက်
အတော့ နားမလည်းဘူး။ သူတို့က 'ပင်းယထိုပ်တင်မျိုး'တဲ့။ ဒါပေမဲ့ တဗ္ဗာသို့လ်
အတော့ မဟာမျိုးမဟာနွှေယ်နဲ့ ကျေးတောသား ကျေးတောသူတို့ ခွဲခြားမှ
နှုန်းဆိုတော့ ကျွန်တော်နဲ့ ပင်းယမွေးက တဗ္ဗာသို့လ်ကို ၁၉၅၆ ခုနှစ်မှာ
အဲနှစ်တည်းအတူရောက်တယ်။ ကျွန်တော်ကလည်း သတ္တာမတန်း အောင်
အောက်တည်းက မို့ဝေး၊ ရူပေး၊ ဓာတု့လေး၊ စသည် ယူလာပေမဲ့ ဆတ်
ပူးပြီးတော့ တဗ္ဗာသို့လ်မှာ ဘူမို့လေး၊ ပထဝါ၊ ဓာတု့လေး ဘာသာတွဲကို
အုပ္ပန်လိုက်တဲ့အခါ ပင်းယမွေးနဲ့ ဘာသာတွဲအားလုံးတူပြီး ဘာသာတိုင်းမှာ
အောင်တည်းအတူသင်ရတယ်။ ကျောင်းသား ၄၀ ကျော်မှာ ကျောင်းသူက
သာသား၊ မြန်မာ၊ တရုတ် အားလုံး သုံးယောက်ပဲပါတော့ ကျားမ မရွေး

စည်းလုံးခင်မင်ခဲ့ကြတယ်။ ခုအခါ ကျွန်ုန်းယောက် ဘယ်ရောက်နေသူ
စုစုမဲ့လို့မရခဲ့ဘူး။ ပင်းယမ္မားနဲ့ကတော့ ကြံဖန်ဆုံးမိတယ်။ မောင်သိန်းနှင့်
ခက်ခက်ခဲ့ခဲ့ ရှာဖွေဖော်ထုတ် လာခဲ့ရသတဲ့။ ဟိုတစ်ဖက်ကမဲ့ သန့်ကဲ
ဘက်မှာဆုံးလား။ ၁၉၇၂ကာတို့ ရွှာမှာပေါ့။

ပင်းယမ္မားက စာသင်ဖက်ဖြစ်တဲ့အပြင် စာပေသမားချင်းလည်းပြီး
ကျွန်ုတော်နဲ့ ခင်မင်ရင်းနှီးဖို့ အကြောင်းပိုများပါတယ်။ ဒါပေမဲ့ သူ ၁၈
တိုင်းရင်းမေနဲ့ ယုဝတီရှာနယ်မှာ ပါခဲ့ဟန်ရှိပါတယ်။ ဒါကြောင့် ကျွန်ုး
မှတ်မှတ်ရရ ဖတ်ခဲ့ရတာမရှိပါဘူး။ နောက်ထပ် သူနဲ့ ကျွန်ုတော် ပိုခင်း
စရာအကြောင်းကတော့ သူငဲယ်ချင်း မောင်မိုးသူနဲ့ ပတ်သက်ပါတယ်
မောင်မိုးသူက ခရစ်ယာန်သာသနာပြုကျောင်းထွက်ပါ။ ဒါပေမဲ့ ကျောင်း
ညီညာတဲ့ရေးတပ်ဦးနဲ့ ကျောင်းသားသမဂ္ဂမှာ သူနဲ့ ကျွန်ုတော် တွဲ၏
အကြောင်းဖန်လာပါတယ်။ ၁၉၅၇-၅၈ မှာ ထင်ပါရဲ့၊ တကာသ အများ
အဖွဲ့၊ ပြန်ကြားရေးအဖွဲ့မှာ သူက ဥက္ကဋ္ဌ၊ ကျွန်ုတော်က အတွင်းလောက်
အဖြစ် အရွေးခဲ့ခဲ့ကြပါတယ်။ ကျောင်းသားညီညာတဲ့ တပ်ဦး
ကိုယ်စားလှယ်များအဖြစ်နဲ့ အရွေးခဲ့ခဲ့ကြတာပါ။ မောင်မိုးသူ (အမည်
မောင်စိန်မြင့်) က မန္တုလေးစိန်ပိတာ ကျောင်းထွက်၊ ပင်းယမ္မားခေါ် သား
တင်မွေးလှက စိန်ဂျိုးကော် ကွန်ဗုံးကျောင်းထွက်၊ မောင်မိုးသူက သချား
လို့ ပင်စိုး၊ လူစိုး၊ ဂျို့ဒီ စတဲ့ မူလကြီး ကျောင်းသူ သူငဲယ်ချင်းတော်
သချားကျျှောင်သင်ပေးခဲ့ရဖူးသတဲ့။ သူသင်ပေးလို့ လူစိုး၊ ဂျို့ဒီတို့တော်
၁၀ တန်း အောင်ကြရတာဆုံးကိုး။ တက္ကသိုလ်မှာတော့ သူကိုယ်
တစ်တန်းမှ မအောင်လိုက်ဘူး။

တစ်နေ့တော့ မောင်မိုးသူနဲ့ မောင်စွမ်းရည်တို့ ဘူးမိုးလေဒြား
လမ်းပေါ်လျှောက်လာစဉ် လမ်းပေါ်မှာ ပင်းယမ္မားနဲ့ ဆုံးမိုးကြတော့ ၇၃
သူငဲယ်ချင်းချင်း မတွေ့တာကြာပြီဆုံးပြီး လေဖော်လိုက်ကတာ အကြောင်း
ဘေးလှကို မေ့ထားကြတယ်။ ဒါပေမဲ့ ခုလို့တွေ့ကြမှ မောင်မိုး
မောင်စွမ်းရည်နဲ့ ပင်းယမ္မားတို့ တစ်ခန်းတည်းစာသင်ဖက်ဆုံးတာ ၇၄
စာပေဝါသနာပါသူချင်းဆုံးပြီး မိတ်ဆက်ပေးပါတယ်။ ပိုပြီး ခင်မင်ရင်း
အကြောင်းတော့ ဖြစ်လာပါရဲ့။ ဘေးက မောင်စွမ်းရည်ကို ဓမ္မပြီး ၈၁

၂၁၁၆၅ မြောက်တာ နာရီဝက်လောက်ရှိတာတောင် နိဒါန်းပရှိသေး။ ဒါနဲ့
၂၁၁၇၀ ရည်က စိတ်မရည်နိုင်တော့ဘဲ သူတို့လေအတိုင်း “က ယူတို့ဘာ
၂၁၁၇၁ ဆက်ပြောကြ။ အိုင်တော့ တကာသရုံးခန်းမှာ တွေ့စို့ချိန်းထားတဲ့ စည်း
၂၁၁၇၂ ပြုရှိသေးတယ်။ အိုင်ကို ‘ဟီ’က စောင့်နေလိမ့်မယ်။ ယူနေရစ်ပေတော့”
၂၁၁၇၃ ထားခဲ့လိုက်တယ်။ ပြောချင်သောက် ပြောကြပေတော့။

ဒါပေမဲ့ ခက်တာက သူတို့ချင်း ဘယ်လောက်ပဲခင်ခင် ကျောင်းမှာ
၂၁၁၇၄ အဖွဲ့အစည်းချင်းက မတူကြလို့ တစ်ဖက်စီဖြစ်နောက်လေရဲ့။ မောင်မိုး
၂၁၁၇၅ ကျွန်ုတ်တော်နဲ့အတူ တပ်ပြီးအဖွဲ့ဝင်၊ အမှုဆောင်တွေ။ ပင်းယမ္မားက
၂၁၁၇၆ အဖွဲ့နဲ့ ဆန့်ကျင်ဘက်၊ ဒီအက်စီအိုခေါ် ဒီမိုကရက်တစ် ကျောင်းသား
၂၁၁၇၇ ဝင်တွေ။ အများအားဖြင့် လူချမ်းသာသားသမီး မစ်ရှင်ကျောင်းသူ
၂၁၁၇၈ သားသားတွေက ဖဆပလဆိုရှုယ်လစ် ဦးကျော်ဌ်မဲ့၊ မိုလ်ခင်မောင်လေး
၂၁၁၇၉ ဘိုက်ရိုက်စည်းရုံးထားတဲ့အဖွဲ့ဆိုတော့ တပ်ပြီးအဖွဲ့ဝင် လက်ပံဝါဒ
၂၁၁၈၀ သားသားတွေနဲ့က တစ်ဖက်စီ။ မောင်မိုးသူနဲ့ ပင်းယမ္မားတို့က မစ်ရှင်
၂၁၁၈၁ သားဟောင်းအဖွဲ့မှာတော့ ပါဝင်ကြတယ်။ မောင်မိုးသူက ခရစ်ယာန်
၂၁၁၈၂ ကြီးကျောင်းထွက် ဖြစ်ပေမဲ့ ငယ်စဉ်က သူ့ရဲ့အိမ်နဲ့နဲ့တဲ့ စိန်တောင်
၂၁၁၈၃ ကြီးကျောင်းမှာလည်း နေခဲ့ဖူးသတဲ့။ ဒါကြောင့် တောသားဘုန်းကြီး
၂၁၁၈၄ ထွက် မောင်သိန်းနိုင်၊ မောင်ဘဂျမ်း(တင်မိုး) တို့နဲ့လည်း တစ်ဖက်မှာ
၂၁၁၈၅ ပြုးတဲ့မိုပြန်တယ်။ မောင်စွမ်းရည်ကလည်း စိန်နဲ့ မနဲ့ခဲ့ဖူးတဲ့အပြင်
၂၁၁၈၆ ကြီးသပိတ်လည်း မဆေးခဲ့ရ၊ ကန့်တဲ့လည်း မဆေးခဲ့ရဖူးပါ။ မူလတန်း
၂၁၁၈၇ တော်းက လူကျောင်းခေါ် အတန်းကျောင်းကို တန်းတက်ခဲ့ရလို့ပါ။
၂၁၁၈၈ ပေါ်တော့။ ဆိုလိုရင်းက ပင်းယမ္မားနဲ့ ကျွန်ုတ်တို့က နိုင်ငံရေး
၂၁၁၈၉ အဆချင်း ပြုဒါးတစ်လမ်း သံတစ်လမ်းပါဆိုတာပါပဲ။

မန်းတက္ကသိုလ်မှာ အဲဒီကာလ ၁၉၅၆- ၆၀ လောက်အတွင်းမှာ အမျိုး
၂၁၁၉၀ ကလောင်ရှင် သုံးဦးလောက်ပဲ ကျွန်ုတ်အမှတ်ရမိပါတယ်။ ခု ပင်းယ
၂၁၁၉၁ တော့ ယုဝတီဂျာနယ်မှာ ဒေါ်ဒရုန်ခင်ခင်လေးပေးတဲ့ ယုဝတီကလောင်
၂၁၁၉၂ ရသူအဖြစ် အသိအမှတ်မပြုလို့ မရတဲ့ ကလောင်ရှင်ပါ။ တက္ကသိုလ်
၂၁၁၉၃ တပ်စာစောင်၊ တက္ကသိုလ်ကလောင်ရှင်အသင်းထုတ် စာစောင်တွေနဲ့
၂၁၁၉၄ သုံးဦးလည်နှစ်လည်မဂ္ဂဇင်းမှာ ရေးကြသူတွေထဲကတော့ အရိုင်း (ရွှေမန်း-

အညာမြဲ) ၏။ ခင်စုလိုင်နဲ့ ဈေးဘိတ္ထူးမှာ တို့ကြပါတယ်။ ခင်စုလိုင်ကျောဆရာမ ကေသီလိုင်ဖြစ်ပါတယ်။ နောင်အခါ သူက ရန်ကုန်တွေ့သုပြောင်းသွားပြီး ရန်ကုန်တက္ကသိုလ်မှာပဲ ဆရာမာအဖြစ်နဲ့ အပြုံးစားယူတယ်။ ရန်ကုန်တွေ့သိုလ်မှာလည်း တပ်ဦးရဲဘော်မပဲနဲ့ ကျွန်တော်အချင်းချင်း ရဲဘော် 'ရဲဘော်' 'ရဲဘော်မ' ၏ခဲ့ကြသူတွေပါ။ ပင်းယမ္မားကို ရဲဘော်မ ၏လို့ မရ။ အတန်းဖော် သူငယ်ချင်းလို့ပဲ ၏လို့ရပါတယ်။

ပင်းယမ္မားကို အမှတ်တရဖြစ်စရာ နောက်တစ်ချက်ကတော့ ကျွန်တယ် သူငယ်ချင်းတင်မိုး၊ မောင်သိန်းနိုင်တို့ အကြောင်းရေးတိုင်း မပါမော်ထည့်ရေးရတဲ့ အကြောင်းတစ်ခုရှုခဲ့လို့ပါပဲ။ မန်းတွေ့သိုလ်ကလောင်း အသင်းက ပြုလုပ်တဲ့ စာဆိုတော်နဲ့ အခမ်းအနားတိုင်းမှာ အမှတ်နှင့် ပါလေ့ရှုပါတယ်။ စာပေပြိုမွဲပွဲလည်း လုပ်လေ့ရှုတော့ အပြုံးစေလော် စာပေဆုပေးပွဲ လုပ်လေ့ရှုပါတယ်။ စင်ပေါ်မှာ အသင်းနာယက၊ ပါ့ဌီပါ့ဌီဒေါ်အုန်း (စာရေးဆရာမ အမ်အမေအုန်း၊ လူထုဒေါ်အမာနဲ့ အတူ သာမောက် ကျောင်းသွား) က ဆုပေးလေ့ရှုပါတယ်။ ဆရာမကြီးဒေါ်အုန်းနဲ့ အဖြစ် ထိုင်ရသူက ပင်းယမ္မားပါ။ မှတ်မှတ်ရရ ကျောင်းသားကျောင်း ဆုပေးပွဲ အပြုံးမှာ အသင်းရဲ့ ခုတိယောက္ခာ ကျောဆရာ ကန်မြှုန်းမြှင့် (နောင် တင်မိုး) က အပြုံးမောင်းသမီး အမှတ်နှင့်ကို (ဥက္ကဋ္ဌ တွေ့သိုလ်ဝင် ကိုယ်စား) တွေ့သိုလ်အမှတ်နှင့်ဘွဲ့ ဈေးချည်ထိုးစလွယ်ကြီး ချို့မြင့်ပါတယ် စလွယ်ကြီး အောက်ထိုးချို့တော်ပေးခဲ့မိလို့ ပတ်တူတ်မရအောင် ဟာသမြှောင်းသွားတဲ့ ပွဲပေါ့။ အဲဒဲ့မှာ အဲဒဲ့ချင်းမတွေ့ကြပေမဲ့ ကလောင်ရှင်အဖြစ်၊ အောင်အဖြစ် ပင်းယမ္မားနဲ့ ကျွန်တော်တို့အဲဒဲ့က (ပါမောက္ခာ ဒေါ်အုန်းနဲ့ အင်တင်ခဲ့ဖူးပါတယ်။ အဲဒဲ့လည်း အမှတ်တရဖြစ်စရာပါ။ အယုဝါဒ အင်တူပေမဲ့ သွေးမကွဲပါဘူး။

ကျွန်တော်က ဘူမိဇာတာသာနဲ့ ဥပစာတန်းအောင်ပြီး နောက် ခေါ်စာမေးပွဲကျေပါတယ်။ လက်တွေ့တန်းတွေ မတက်ခဲ့လို့ပါ။ နောက် ဝိဇ္ဇာပြောင်းယူပြီး ဘွဲ့ရပါတယ်။ ဒီမှာတင် ပင်းယမ္မားတို့နဲ့ ဝေးကွာ သွားပါတယ်။ ပင်းယမ္မားလုံးချင်း စာအုပ်ထုတ်ဖြစ်သလား မသိတော့

ကြုံးဆော်တို့တစ်တွေကတော့ လေးငါးယောက် ကဗျာစာအုပ်တွေချည်း
ဆက်တို့က်ထုတ်၊ ဆက်တို့က် ဆရာကြပါတယ်။ မောင်မိုးသူကတော့
မောင်သက်ရှိုးအမည်နဲ့ ‘အသည်းငယ်ငယ် ကဗျာရွယ်ရွယ်များ’ စာအုပ်ကို
ဆတ်ဖို့ကြောင်းကြောင်းနှင့်ခဲ့ပြီး သူ အကြိမ်ကြိမ်ထောင်ကျေ၊ အိမ်ထောင်
အူးသူးတာနဲ့ ကဗျာစာအုပ်မထုတ်ဖြစ်တော့ပါ။ အပြင်ရောက်မှ ထုတ်ဝေသူ
သူပြီး ဝတ္ထာစာအုပ်တွေ ထုတ်ဖြစ်ပါတော့တယ်။ ကဗျာကိစ္စကို မင်းတို့နဲ့ပဲ
ချွဲထားလိုက်ပြီတဲ့။

ကဲ၊ အဲဒါမန်းတွေ့သို့လ်က စာပေသူငယ်ချင်းတစ်စုရွှေ့ ဘတ်လမ်းတစ်
ချွဲပါပဲ။ နောက်တစ်ကြိမ် မြန်မာပြည်ပြန်လို့ သူငယ်ချင်းပင်းယမ္မားနဲ့
အဲသုကြမ် စကားတွေ တဝါး၊ ပြောကြပါရိုးမယ်။ ခုတစ်ခေါက်တော့
ရဲအောင် မပြောခဲ့ရပါ။ သူငယ်ချင်း မောင်သိန်းနိုင်ရေ ထုံးစံအတိုင်း
ဟောင်းဆုံးပွဲလေး လုပ်ပေးဖို့ ပြင်ထားဦးနော်။ မောင်မင်းကြီးသား
အူးအူးကြီးပါပေတယ်။ အကြောင်းသင့်တိုင်း ‘ကောင်းလှင့်တေး’ကို ကျူးရင့်
ပြုပဲကြောင်း။

၂၀၁၈၊ မတ် ၁၃၊ နယူးယောက်



ကန္တလွည်ပြီးကန္တကြည် အြည့်တဲ့ ချစ်ညီးညီး

ဘာစာတွေ ဘယ်လိုရေးနေကြသလဲ။

မြန်မာစာရေးဆရာသုံးညီး အမေရိကန်ပြည်ထောင်စုကို လာရောက်
မြန်မာဇွဲပြောင်းခိုလှုသူများ နေထိုင်ရာ အမေရိကန်ပြည်နယ် အနုံအုပ်
လွည်းလည်းပြောဟောကြပါတယ်။ နယူးယောက်ဖြူမှာတော့ ခရစ်ယာနှင့်
ကျောင်းတစ်ခုရဲ့ ဝတ်ပြခန်းမကြီးတစ်ခုလုံး အပြည့်လာရောက် အေး
နားထောင်ကြတာ တွေ့ရပါတယ်။

တကယ်တော့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေထိုင်ပြီ
မြန်မာလူမျိုးများဟာ ပညာတတ်၊ စာတတ်သူတွေ များပေမဲ့ စာဖတ်ဝါဘာ
ပါသူ အတော်နည်းပါတယ်။ စာဖတ်နိုင်လောက်အောင် မအားလပ်ပြီ
လားမသိ။ ကျွန်ုတ်နဲ့ စာအုပ်လဲလှယ်ဖတ်သူ သုံးလေးယောက်ပဲ
တယ်။ ဒါပေမဲ့ စာပေဟောပြောပွဲတို့ ဘုန်းကြီးတရားပွဲတို့မှာတော့ အေး
ကြသူများပါတယ်။ တရားနာလေ့ရှိတဲ့ လူမျိုးစရိတ်၊ ပုံတိုပတ်စ နား
လေ့ရှိတဲ့လူမျိုးစရိတ်ကြောင့်လားမသိ။ ဟောပြောပွဲတွေမှာ လူစည်း
များပါတယ်။ စာရေးဆရာတွေ လာကြရင် သီးမြားတွေ့ခုံမိတ်ဆက် အေး
ထောင်ပေး လက်တွေစာတ်ပုံရှိကိုကြသူများလည်း မရှားပါ။ သူတို့ စာအေး

သူသေား မေးကြည့် မဖတ်ဖူးကြ။ ကျွန်တော့စာရော။ ကျွန်တော့စာအပ် အပ်ရဲ အမည်တောင်မပြောနိုင်ကြ။ ကျောင်းသုံးစာအပ်ထဲမှာ ကျောင်း သာဝက ဖတ်ဖူးခဲ့တဲ့ ကဗျာတစ်ပုဒ်နှစ်ပုဒ်တော့ ပြောနိုင်ကြတာ ကြားဖူး ခဲ့ ဒါတောင် တင်မိုးနဲ့ မောင်စွမ်းရည် လွှဲသေး။ ထားပါတော့၊ စာရေးဆရာ ဖူးက ကျွန်တော့ကို စာအပ်လက်ဆောင်ပေးခဲ့ကြရမျှမက ဝါယွှန်တောင် ဆုံးဆော့ကြသေး။ ကဗျာဆရာကြီးမှာတော့ ဝါယွှန်ရှိလို့ ကဗျာပဲပေးလိုက်နိုင် မေ့ခဲ့။

သူတို့စာအပ်တွေကို ကျွန်တော်အဆက်ပြတ်နေတာကြာဖြီ။ သူတို့ ကောင်းတယ်ဆိုရမလား။ ကျွန်တော်ပဲ ကံကောင်းတယ်ဆိုရမလားမသိ။ သူပြစ်ဖြစ် ခုသူတို့ပေးတဲ့ စာအပ်တွေကို ဖတ်လိုက်မိတော့ ကျွန်တော် ဆုံးသြုရတယ်။ ဝစ်းသာရတယ်။ သူတို့စာတွေက တယ်ကောင်းသကိုး။ သာကွတ်မဟုတ်ဘူးခင်ဖူး။ တကယ့်ကိုကောင်းတာ။ ဘယ်လောက် အောင်းသလဲဆိုတော့ ဒီစာမျိုးတွေကို ကျွန်တော် (လုံးဝ) ရေးနိုင်စွမ်းရှိမယ် ဆင်ပါဘူး။ မယုံရင် ကျွန်တော်ရေးခဲ့တာတွေနဲ့ သူတို့ခုရေးထားတဲ့ စာအပ် အားဖြင့် ယူဉ်ပေါ်ကြည့်။ ကျွန်တော့ရဲ့ ယေဘုယျထင်မြင်ချက်က ခု ခေတ်ကြီး ယာ ဆုတ်ခေတ်ကြီး၊ ကလိယ်ကာလကြီး။ ငါတို့နောက်မျိုးဆက်သစ် ထူးယံ့တွေဟာ ငါတို့လောက်မတော်ကြဘူးပေါ့။ ဟော ခုတော့ ပုံခြံး။ ဆုတ်ပြောတာ ဒင်းတို့က ကျူပ်တို့ထက်တော်သဗျာ။

ခုစိုးညီက ဝါယွှန်ရည်၊ ကြီးယောက်တွေရေးခဲ့သဗျာ။ ကျွန်တော်က ဝါယွှ သောမားမဟုတ်လေတော့ နှိုင်းယူဉ်ဖွယ်မဟုတ်။ ဂျူးရော၊ သူတို့တစ်တွေ နှီးကလေးတွေ၊ ကျောင်းသူလေးတွေချည်း တစ်စုတစ်ဆေးတည်း ပေါ်ထွက် လာကြတော့ မှုဒ်တာပျားပြီး ချီးကျူးကြိုးဆိုခဲ့ဖူးပါတယ်။ သူတို့အညာသူတွေ အာတွေ၊ ချီးကျူးတယ်လို့ အောက်ကလိအာပြောတာတောင် ခံခဲ့ရပါသေး တယ်။ နှစ်ရည်(အင်းဝ)ရဲ့ ဝါယွှတွေဆိုရင် ‘ထဘ်လေးတစ်ထည်’က အစ ပြုက်ခဲ့တာ။ ဝါယွှလတ်၊ ဝါယွှရည်တွေ ရေးလာတော့လည်း ကြိုက်တာပဲ။ ချီးကျူးခဲ့တာပဲ။ တစ်ယောက်က ပါးစပ်ကမြင်း၊ တစ်ယောက်က လက် အမြင်းလို့ မောင်စွမ်းရည်နဲ့ ဖိရိုကြီး ဘတ်လမ်းကြောင့် ဟိုးလေးတကျော်။ အကယ်တော့ ကျွန်တော့အီမှာ ကြောင်အီမှာ လုံလုံမြို့မရှိ။

စာအုပ်စင်တောင်မှ ကိုယ်တိုင်လက်ဖြစ်၊ နံရုက်စာအုပ်စင်။ တကယ်သူ
မျှးတို့၊ နှန်ရည် (အင်းဝ) တို့လောက် လက်ရာမြောက်တဲ့ အမျိုးသားဝါယာ
ဆရာလုံးယ်များ လက်စွမ်းလက်စရှိတာ မတွေ့ရသေးပါဘူး။ ထွေ့
ပြောကြပါ။ ဝမ်းသာရအောင်။ ကဲ နိဒါန်းပျိုးတာ ရှည်သွားပြီ။ အသက္ကာ
သွားတော့ ဒီလိပ်ဖြစ်တတ်တယ်ထင်ပါရဲ့။ (သွေ့ ငယ်ယ်ကလေး
ဒီလိပ်လား)

ချစ်ဦးညီဗာ စပြောရအောင်။

သူ့ရဲ့စာအုပ်ဖတ်လိုက်မိတာက “မြို့မ၌မြို့နှင့် ဂလိုဘယ်လိုက်လော်
တေးသီချင်းခံစားမှုတဲ့” ၂၀၀၅ က ပထမအကြိမ်၊ ၂၀၁၇ မှာ ခုတိယအပြုံ
လက်ဦးပေါ်စာပေက ထုတ်တာတဲ့။ ကိုယ်ပိုင်စာအုပ်တိုက်ကြိုးနဲ့ ဘာနဲ့ ဧည့်
ပြုစွာခဲ့တဲ့ စာအုပ်တွေ ၅၀ ကျော်။ တရုံးကို ခုတိယအကြိမ်မက ဒုက္ခသာ
အကြိမ်ရိုက်ထုတ်ပြီးခဲ့ပြီ။ အုံဖွယ်သွား။ ခု သူ့အသက် ၇၀ (ခုနှစ်သာ)
ဆိုတော့ အရွယ်ရောက်စက ရေးခဲ့တာလို့တွက်ရင် သက်စွေးရေးခဲ့သွား
လား။

‘မြို့မ၌မြို့နှင့် ဂလိုဘယ်လိုက်အေးရှင်း’ ဆိုတာ တေးသီချင်းခံစား
စာစုများတဲ့၊ ၁၀ ပုဒ်။ ဒီလိုခေါင်းစီးနဲ့ စာအုပ်များ ကျွန်ုင်တော်တို့ အောင်
မတွေ့ဖူးခဲ့။ ကျွန်ုင်တော်က ပြည်မနဲ့အေး ပြည်ပပြီးစဉ် ဆယ်စုနှစ်တော်လောက်
အတွင်း ဒီလိုစာမျိုး ထွက်ခဲ့ဖူးပြီးလားမသိ။ ထွက်ခဲ့ဖူးမယ်မထင်ဘဲ
ဒါမျိုးရေးနိုင်ဖို့ မလွှယ်ပါ။ ဆရာတော်ရှိုဗာ ရသာပေအဖွင့်ဆိုတဲ့ စာတော်
ရေးဖူးတယ်။ ကဗျာဆရာတ်မိုးက ချစ်ဦးညီတည်းဖြတ်ထုတ်ဝေတဲ့ သာ
မဂ္ဂဇင်းမှာ ကဗျာတစ်ပုဒ်ချင်းကို ရသာဖွင့်ဆိုပေဖန်ဖူးတယ်။ သီချင်းကိုး
ချစ်ဦးညီလုပ်သလို ခံစားမှုဖွင့်ဆိုတာမျိုး လုပ်ခဲ့ဖူးတာ မရှိသေးဘူးလို့ မှ
ပါတယ်။ ချစ်ဦးညီဗာ သီချင်းဆယ်ပုဒ်ကို ခံစားမှုဖွင့်ဆို ရေးသားထား
တယ်။ တကယ်တော့ ၁၂ ပုဒ်။ မြတ်လေးရဲ့ ‘မစွိပ်စကီ’၊ မိုလ်တော်
တင့်အောင်ရဲ့ ‘ဂျင်မလေးဂျမ်း’ သီချင်းခံစားမှုဆောင်းပါးနှစ်ပုဒ် ပြန့်ကြ
မတွေ့ပါတဲ့။ မပါဘူး။

ဒီသီချင်းတွေကို အထပ်ထပ်ဆိုညည်းပြီး ခုလိုရသာဖွင့်ဆိုရေးသား
အားထုတ်မိတဲ့အခါမှာ တေးရေးသီသွားနဲ့ တေးဆိုသွားတို့ရဲ့ ‘ဟဒယ’ကို ၂

မြင်လိုက်ရတယ်လို့ ဆိုပါတယ်။ “ဟဒယများဆီမှ နှလုံးသွေးထဲတွင် နှုတ်လပ်မှုကို မြတ်နီးခြင်း၊ ရိုးသားမှုကို တန်ဖိုးထားခြင်း၊ အလုပ် ဦးမြတ် ခြင်း၊ တရား၌ တည်ဆိုက်ခြင်းတည်းဟူသော အမြေတစာများကို တွေ့လိုက် အသည်” ဟူလို့။ ဒါက သူ့ပဏာမစကားမှာ ဖော်ပြချက်ပါ။ ဒါတွေကို အုပ်စုတော် မတွေ့ခင် ဖြတ်သန်းလိုက်ရတာကတော့ အင်စတော်လေးရှင်း၊ ပေါ်ဖော်မင်္ဂလာ၊ ရွှေခြံ၊ ဟစ်ဟော့၊ အော်တာနေးတစ်၊ ဒီကျေ၊ သိဝရီ၊ အိုင်တိ၊ အိုလိုက်ဒေးရှင်း၊ မှုလ်တိဝဝတ်ရုံး၊ လေဟာနယ် ဗက်ကျိုး၊ စတဲ့ စတဲ့ အော်လိပ်အသံထွက်စာလုံးများဖြစ်ပါတယ်။ ပဏာမအမှာစာကလေးတစ်ပုဒ် အသာမျှက်နှာမှာပဲ တွေ့လိုက်ရတဲ့ အကိုလိပ်အသံထွက်တွေပါ။ တစ်ဒါဝင် ဘာက်ရှိမယ်။ ဒါကတော့ တို့ဗုံမာခေတ်ပညာတတ် စာရေးဆရာများရဲ့ ဟန်ပဲလေလို့ သဘောထားလိုက်ပါတယ်။ သူတို့ တေးဂိုတေလောက၊ အုပ်စုလောကရဲ့ နေ့စဉ်သုတေသနမဟုတ်လား။ ထားပါတော့။ အုပ်စုတော်နဲ့ မယဉ်ပါးလိုပါ။

ချုစိုးညိုက် ‘တေးသီချင်းခံစားမှု’ တဲ့။ ခံစားတယ်ဆိုတာ စိတ်အလုပ် ပြပ်မဲ့အလုပ်။ အကောင်အထည်မရှိတာကို အရှိလုပ် ပြပ်ပြရတာပါတဲ့။ လုပ်ကိုင်လို့မရတာကို ဆုပ်ကိုင်ပြီးပြရတာ မလွယ်ပါဘူး။ ခံစားမှုဆိုတာ မြတ်ဖြစ်သလို အသံဆိုတာလည်း ပြပ်မဲ့ပါပဲ။ တေးသီချင်းမှာ ခံစားမှု၊ သွေး၊ အသံစကားလုံးတွေ ပါဝင်ပါတယ်။ စကားလုံးတွေကလည်း အကယ်တော့ အတွေးတို့။ ခံစားမှုတို့ကို အကွဲရာသကော်တနဲ့ ဖော်ပြထား တွေ့ပါပဲ။ ဒါကြောင့် ခံစားမှုမှုကိုဖွင့်ဆိုရေးသားရတာ အလွန်မလွယ်တဲ့ ပေါ်ပါလားလို့ သဘောပေါက်မိပါတယ်။ ချုစိုးညိုက်လည်း ဒီသဘော အော်နှုန်းချိပြုး မရဘဲ့နဲ့ ကျွဲပြစ်းရသလို ပြောပါတယ်။ မရသော်လည်း အစေဆိုသလို စီးမှုဖြင့် လိမ့်မကျအောင် လုပ်ရတာလည်း မလွယ်ပါ

ဘားခံစားမှုစာပေရယ်လို့ စာတစ်အုပ်၊ ပေတစ်ထုပ်ရှိခဲ့ဖူးတာ မဟုတ်ပါ။ တော့ အများအပြားအထင်အရှားမဟုတ်ပါ။ ခံစားမှုရသကို ဖွင့်ရတာ ပြုရတာ မလွယ်ဘူးမဟုတ်လား။ ရသကိုးပါးတဲ့။ အဲဒီဆုပ်ကိုင်လို့မရတဲ့ အမျိုးကိုးပါးကို သိဂါရရသ၊ ဟသောရသ၊ ကရဏာရသ (ကရဏာ

မဟုတ်ဘူးနော်) သစ္စရသာ၊ ရှုခွဲရသ စသည်တို့ကို ဖော်ထုတ်ဖွင့်ဆုံးရသ
အသံ လူသံ၊ လူကသီဆိုတဲ့ သီချင်းသံ၊ လူတီးမှုတ်တဲ့ ဂိုတာသံ။ အဒီအ
တွေရဲ့ အနိမ့်တဲ့၊ အမြှင့်တဲ့၊ အတက်အကျေတဲ့၊ အလျှော့အတင်းတဲ့။ မြှေ
ရတာကိုပဲ မြင်ရသလို ဖွင့်ဆုံးရတာ။ ဒါတွေပြောတဲ့အခါ အစဉ်အလျှော့
ပါ၌လိုပြောရ၊ သတ္တာလိုပြောရ။ ခုခေတ်ကျေတော့ အက်လိပ်လို ပြော
ကလိုဘယ်လိုက်အေးရှင်းတဲ့။ ဝက်စတန် လိုက်အေးရှင်းတဲ့။ အမေရိကန်
အေးရှင်းတဲ့။ ကာရာအိုကေတဲ့။ လိုကေးရှင်းတဲ့။ ပရိုဒက်ရှင်းတဲ့။ ဘင်ကျေ
ဆစ်၊ ခိုးရပ်၊ မယ်လိုဒီ၊ ဂျိအိပ်ပါလစ်တစ်၊ ဖူးချားပါစပက်တစ်၊ နယ်
ရှင်း၊ အက်သစ်၊ ပင်နီးရာမား။ မြို့မြို့မြို့ရဲ့၊ တေးသီချင်းတစ်ပုဒ်ထဲမှာကျော်
ပါ၌စာလုံး၊ အက်လိပ်စာလုံးတွေ အများကြီး။ ဖတ်တဲ့လူတွေကလည်း ယူ
တတ်တွေပဲ ဖတ်ကြမှာပါ။ တေးသီချင်းကို ပထဝါနဲ့ ခင်းရဲ့ သမိုင်းနဲ့ ရှင်း
သီပွဲနဲ့လင်းရဲ့၊ ပန်းချိန့် ခွဲပြော။

သီချင်းက တစ်ပုဒ်မဟုတ်။ ၁၀ ပုဒ်။ အစအဆုံး သီချင်းက မြို့မြို့
၂၀၀၀ ပြည့်နှစ်က စတင်ရေးသားခဲ့တယ်။ တကယ်တော့ ဘုရားလောက်လောက်
စပြီး တေးသီချင်းခဲ့စားမှုဆောင်းပါးတွေ ရေးနေတာလို့ ဆိုပါတယ်။ ဒါ
အပ်မှာ မြို့မြို့မြို့မြို့အပြင် နှစ်းတော်ရှေ့ဆရာတင်၊ သဟာယဆရာတ်
စိုင်အမ်ဘီ သခင်တင်နဲ့တက္က ရွှေတိုင်ညွှန်း၊ ကိုစောညိုန်း၊ ကန်မြတ်
ကျော်၊ ကိုနေဝါး၊ ခင်ဝါး၊ ဝင်းမင်းတွေ့တို့ပါ ပါရှိတဲ့အတွက် ဖြော်
ကာလပေါ်သီချင်းခေတ်တစ်ခေတ်လုံး၊ င့်မိတယ်ပြောနိုင်ပါတယ်။ သီချင်း
တစ်ပုဒ်ချင်းရဲ့ စကားလုံး၊ အသံ၊ ဂိုတာ စသည်တို့ကို မြန်မှုလုံးစဲ။ မြို့
ဂိုတာ စကားလုံးပါဟာရဲ့ ဂိုတာဘာသာစကားနဲ့ အနောက်တိုင်းဂိုတာ ဘာသာ
စကားများနဲ့ပါ အတတ်နိုင်ဆုံး ရှင်းပြထားရာမှာ မန်းပန်တွောကျော်
ခေါင်မိုးပေါ်မွေးခဲ့တဲ့ ချစ်ဦးညီမြို့သာ ဒီလိုရေးနိုင်တာကလားလို့ မျှော်
ပွားရှင်း သုခိုတာစကားဆိုလိုက်ရပါတယ်။ ပန်တွောကျော်း ခေါင်မိုးပေါ်
မွေးသူလည်းဖြစ်၊ ပျိုးရိုးကလည်း သဘင်တေးဂိုတာမျိုးရိုးဖြစ်၊ ဘဝေး
လျှောက်မှာလည်း ဒီလောကထဲကိုပဲ ဖြတ်သန်းခဲ့၊ နှစ်းတော်ရှေ့ရှေ့
ကြီးပြင်းခဲ့၊ မန္တလေးမြို့မကိုလည်း နားဆင်ခဲ့၊ လေဘာတိမြှုပ်နှံကိုလော်
နားယဉ်ခဲ့၊ မန္တလေးမှာ မြန်မာစကားကို သင်ယူခဲ့။ ဒီလို

အပ်ဖွဲ့စည်းထားတဲ့ ဈေးမန်းသားက လေဟုနိစီးပြီး ဈေးမှာကြီးခဲ့လို့သာ ဒီလို့ရေးခွင့်ကြုံရတာပါကလားလို့ အရင်းအမြစ်ထိ ဆင်ခြင်ကြည့်မိပါတယ်။

စာပေဝါသနာပါသူ၊ သီချင်းဝါသနာပါသူများ သီချင်းလေးတွေညည်း မူး ဖတ်ကြည့်စေချင်ပါတယ်။ ကျွန်တော်ကတော့ ပုဂ္ဂိုလ်စာတစ်ခု ပဲက အမတ်ကြီးတစ်ပါးရဲ့ ဆူတောင်းကို သတိရမိပါတယ်။ ဗုဒ္ဓဘာသာ အောင်တိုးက နိဗ္ဗာန်ဆုမတောင်းဘဲ ဘဝအဆက်ဆက် 'ပဋိက္ခတူရိယာဖြင့် သေသာအဖြစ်'ကို ရလိုသတဲ့။ ကိုချစ်ဦးညီလည်း နိဗ္ဗာန်မရမိစပ်ကြား အဝတိုင်းမှာ ပဋိက္ခတူရိယာဖြင့် နီးထရသော အဖြစ်ကို ရပါသေသတည်း' ဆာသမားများ ကျတတ်တယ်ဆိုတဲ့ ပဟာသငဲ့မှုလည်း အမြှုတ်၍ ပုံးပုံတ်ပါစေသတည်းလို့။

ချစ်ဦးညီ စာတွေများများရေးနိုင်ပါစေ။ ဟောနိုင် ပြောနိုင် မမောနိုင် မေးသတည်း။

၂၀၁၇၊ စက်တင်ဘာ ၈၊ နယူးယောက်



မင်းသစ် အလျမ်းစာ

မင်းသစ် အဆုတ်ကင်ဆာနဲ့ ဆေးရုံတင်ထားရတယ်ဆိုတာဟု မင်းသစ်က မင်းသစ် အက်သီက သတင်းပေးပါတယ်။ သူကမျာစာအပ်ကို မင်းသစ် အမှာနဲ့ ထုတ်မှာလို့လည်း သတင်းပေးပါတယ်။ မင့်စာအပ် အမှာနဲ့ သူနောက်ခုံးလက်ရာဖြစ်မယ်။ အမှာတ်တရဖြစ်အောင် ဆောင်းပါဘူး။ ဖွစ်ဘုတ်မှာဖြစ်ဖြစ်တင်ပါလို့ ကျွန်တော်တိုက်တွန်းလိုက်ပါတယ်။ မင်းသစ်က မင်းသစ်ကလည်း မင်းသစ် ဆေးရုံတက်စဉ်မှာပဲ ထွက်ခဲ့ပါပြီ။

မင်းသစ်ကျယ်လွန်လို့မှ မိနစ်ပိုင်းရှိပြီးမယ်။ ဖ-ဘပေါ်မှာ မင်းသစ်က မှတ်တွေ ဖတ်လို့မနိုင်အောင် တက်လာခဲ့ပါတယ်။ မင်းသစ်ထဲ တစ်ပါးကို ကူညီတတ်ကြောင်း၊ ဘယ်သူတွေကိုဖြင့် ဘယ်လို ရက်ရန် ရော ကူညီခဲ့ဖွေးကြောင်း။ ကျွန်တော်ကို ဘယ်တုံးက ကျွန်မကို ဘယ်စာည်ဖြင့် ဖတ်လို့မဆုံးနိုင်အောင်ရေးလာကြတာတွေ့ရပါတယ်။ တယ်။ မင်းသစ် ဆိုတာ ကျွန်တော်တို့တစ်တွေနဲ့ အထူးချွစ်ခင်ရှုတော်တို့ ညီလေးတစ်ညီးဖြစ်သလို့ တိုးတဲ့ လူပေလူတေလေးတစ်ယောက်လည်း ဖြစ်ပါတယ်။

ကျွန်တော်တို့ မန်းတက္ကသိုလ်ရှိစဉ်မှာ သူက နောက်က ကပ်ဆုံး

အစထဲမှာ ပါဝင်ပါတယ်။ ကျွန်တော်တို့ဆိုတာ မောင်သာနီး၊ တင်စိုး၊ သင်သိန်းနိုင်၊ ကြည်အောင်၊ မောင်စိုးသူ၊ ဖော်ဖော်အောင်၊ မောင်စွမ်းရည် ကဗျာသမား၊ စာသမားများရဲ့ နောက်က ပေါ်ထွက်လာခဲ့တဲ့ စာသမား တစ်စိုးဖြစ်ပါတယ်။ မာမည်ရင်းက မြတ်သူတဲ့။ သူနဲ့အတူ မြင်းခြား သူ တစ်စိုးလည်း ရောက်လာခဲ့လို့ မကြာခဏ လူမှားတတ်တာကိုလည်း သော်ရမိပါတယ်။ နှစ်စိုးလုံး တပ်ဦးရဲဘော်တွေချည်းပါပဲ။ မင်းသစ်က တိုင်းမြတ်သူပေါ့။ တဗ္ဗာသို့လ်ရောက်လို့မှ မကြာခင်သူတို့အစထဲမှာ ရှားထပြီး ‘အညာပလွှေကဗျာများ’ ဆိုတာ ထုတ်ပါတယ်။ စစ်ကိုင်းမြတ်သူ ထုတ်တာပါ။ ကျွန်တော်တို့ရဲ့ နောက်အပ်စုထဲက ရော်းမြင့်မောင် သူ့ဘန်အောင်)တို့လည်းပါတာကို သတိရမိပါတယ်။ ဒါပေမဲ့ အစချင်း သူပါ။ မင်းသစ်တို့က သိပ္ပါသမား၊ အက်လိပ်စာသမားတွေ။ ရော်းမြင့်မောင် သူ့က ဝိဇ္ဇာသမား၊ မြန်မာစာသမားတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့တုန်းက သင်သာနီး၊ မောင်စိုးသူ၊ မောင်စွမ်းရည်တို့က သိပ္ပါသမားတွေ၊ တင်စိုး၊ သင်သိန်းနိုင်၊ မောင်ကြည်အောင်တို့က ဝိဇ္ဇာသမားတွေ မတူကြပေမဲ့ အောင်တော်တို့က တစ်စုတော်း။ သူတို့ကျ တစ်ကွဲစီနေခဲ့ကြပါတယ်။ သိပ်မတဲ့ ပေါ့ဘူး။

မင်းသစ်က နေရာတကာ စပ်စပ်စပ်စပ် လုပ်ပါတယ်။ မောင်စိုးသူလိုပါ ပပ်စပ်စပ်သမားတွေက ရှုန်ကုန်ကို အရင်ဆင်းလေ့ရှုပါတယ်။ အော်နဲ့ စိုးသူ၊ အငယ်ပိုင်းက မင်းသစ်၊ မောင်သာရကတော့ အစောင့်း၊ ရပ်ရှင်လိုလို ဘာလိုလို၊ အယ်ဒီတာလိုလို၊ ထုတ်ဝေသူလိုလို။ မင်းသစ် အတော့ ကျူရှင်လောကကိုပါ သူဆရာ မောင်သိန်းနိုင်နဲ့အပြောင် တိုးခဲ့ကြပြီး အိုင်မင်းသစ်လို့ ထင်ရှားခဲ့သူပါ။ မောင်သိန်းနိုင်လိုပါ အညာအကြ သာယာ၌နဲ့ နွေ့ချင်းပြန်ကျေးပြီး ကျူရှင်ပေးတယ်လို့ ဟန်ကြီးပန်ကြီး လုပ်ခဲ့သူ အံ့ဩးပါပဲ။ တစ်ခါတော့ ဂုဏ်ထူးကြီးက သူကို “စာဝင်သင်စမ်းကွာ ငါမော်” ဆိုပြီးခိုင်းမိတယ်။ မင်းသစ်က မြန်မာစာကိုလည်း ဂုဏ်ထူးကြီးခဲ့လေနဲ့ လျှတ်ဝင်သင်နိုင်သူဖြစ်ပါတယ်။ အဲဒီကာလက ‘ဘာ’ မေးခွန်းနဲ့သင်တာ ဘုံစားတယ်။ ဘာချုံး သိန်းနိုင်၊ ဂုဏ်ထူးသိန်းနိုင်ဆိုတာ အထပ်ထပ် အံ့ဩးသင်တော့ ကျူရှင်းသားတွေက ဂုဏ်ထူးကို တစ်ချောင်းငင်ဖြုတ်ပြီး

အော်ကြလိုအပြင်က ဂုဏ်ထူးကြီးက ကပျောကယာဝင်ပြီး မောင်မင်းသံ၏
“ကျေးဇူးတင်ပါတယ်၊ နားပါတော့လို့” ဆိုပြီး ဆွဲထုတ်ခဲ့ရပါတယ်။

သူ ကျိုရှင်ပြတော်များက “မင်းရှာနေတဲ့ မင်းသစ်က ဒီမှာ”လို ဆိုင်းဘုံ
တင်ပါတယ်။ ထောက်လျမ်းရေးက သူကို နိုင်ငံရေးနဲ့ လိုက်ရှာတော့ “ငဲ့
ရှာနေတဲ့ မင်းသစ်က ဒီမှာ” ဆိုပြီး ဝင်ဖမ်းတာခံရဖူးတာကလည်း နာမည်
ကျောက်ကိစ္စတစ်ရပ်ပါ။ ဦးနေဝါဒ်နဲ့ ဆွဲမျိုးတော်တယ်ဆိုလို့ အမြန်လျော်
မြောက်လာခဲ့တာပါ။ သူဟာ ကျိုရှင်နဲ့ အောင်မြင်ပေမဲ့ မမြဲပါဘူး။ အကျော်
လျောက်လုပ်ပါတယ်။ ဒီနှစ်ယန်ယယ်စံပို့ အရောင်းအဝယ် သူ့လုပ်တယ်
ဆိုတာမျိုးလည်း ပါတယ်။ သူ ငွေရှာ့ရင် အိတ်ကြီးနဲ့ တစ်လုံးပါ။ ဦး
လိုက်လေ့ရှိတာက သူမိဘလိုချစ်တဲ့ သူ့ဆရာတင်မိုးပါ။ ငွေထုပ်ပိုက်၏
တင်မိုးရဲ့နေ့အဲ ငွေထုပ်ထိုးအပ်တာပါ။ ထိုးအပ်တယ် ဆိုတာက အဝတ်၏
ထဲကို ငွေထုပ်ထိုးထည့်ထားခဲ့ပြီး သူ့ချင်ရာ သူ့တာပါ။ တော်တော်
ပြန်ပေါ်မလာတတ်ပါဘူး။ သမ္မတဟိုတယ်တက်နေတယ်ဆိုတာ မောင်သာ
အရင် မင်းသစ်က လုပ်ခဲ့တာပါ။ မင်းသစ်က သူ ငွေချွင်ရင် အပေါင်းအသေး
ရှိသူမျှ ကျားမကြီးငယ်မရွေး ခေါ်ကျေးတာပါ။ (မောင်သာရာတော့ ဘယ်ဗုံး
မှမကျေးပါ) မင်းသစ်က ရှိပူရသေး ကုန်မှုအေးဆိုတာမျိုး လုပ်သူပါ။ မရှိရော
ရှိခဏဆိုတာမျိုးပါ။

တစ်ခါ လိုင်ဖြူးနယ် စွပ်ကျယ်စက်လမ်းထဲမှာ ထင်ပါတယ်။ မိုလ်း
ဝင်းကတော် ဒေါ်နှစ်မြင့်တို့နေတဲ့လမ်းပေါ့။ ခြိုကျယ်ကြီးတစ်ခုမှာ အိမ်တော်
လျားအကြီးကြီးဆောက်ပြီး စာရေးဆရာတွေ၊ ဆရာမတွေ ခေါ်တင်ပြီး ဘုံး
သာ လုပ်ထားဖူးတယ်။ ဒေါ်ခင်ဆွဲဦးတို့၊ ခက်မှာ၊ စုထား၊ ရာသက်ပန်း
တော် ခိုဖွဲ့သေးတယ်။ စာရေးဆရာ အမျိုးသားအုပ်စုကိုတော့ ပျော်မော်
မောင်သင်းခိုင်က အုပ်ချုပ်တယ်ဆိုထင်ပါရဲ့။ လူစုရွှေပဲလွန်းလို့ တစ်ခေါက်
သူ့ကြည့်ခဲ့ဖွဲ့ပါတယ်။ ခြိုမြေက သူ့ဇားအဲ အက်လိပ်စာဆရာမ အက်လိပ်စာ
အသံလွင်သူ ရှယ်လိုတွားရဲ့ အမွှာဆိုင်ခြိမ်ကို ဝယ်ယူထားတာဆိုသော
ကြားလိုက်ဖွဲ့ပါတယ်။ လေးနှစ်လောက် ဒီလူတွေကို အလှူကြီးပေးသင့်
တင်ကျေးထားခဲ့တာပါ။

မင်းသစ်က အက်လိပ်စာကဗျာ၊ မြန်မာကဗျာတွေလည်း အများပြု

— ရွှေတ္ထုပိုလ်ဖော် ရဲဘင်များ ။ ရွှေတ္ထုပိုလ်တယ်။ သီချင်းတွေလည်း အကိုလိပ်လိုရော ၍ သူလိုရော အပိုအသ ဝင်ဆိုနိုင်သူဖြစ်ပါတယ်။ တစ်ညာမှာတော့ ကျွန်တော် ဆိုတဲ့မှာ နေတုန်းက သူဆရာ တင်မိုးကို ခေါ်လာပါတယ်။ ကျွန်တော်ကို အော်ခါးပြီး လသာတဲ့ညာတွေမှာ ကဗျာရွှေတ္ထုလို အကောင်းဆုံးနေရာကို အော်သွားပြီး ဆရာနှစ်ပါးကို အကိုလိပ်ကဗျာတွေနဲ့ ရွှေတ္ထုပူဇော်မယ်လို အောင်ပါတယ်။ သူတို့ဆရာတေပည့် ခြေကျင်လာကြတယ်။ ကျွန်တော်အိမ်မှ အောင်ဆင့် ကဗျာရွှေတ္ထုမယ့်နေရာကို ကားနားသွားမယ်။ သူဆရာ တင်မိုးက အောင်တာပေါ့။ မဟုတ်ဘူး ကျွန်တော်အိမ်က ဝိုရိပ်ထဲမှာ၊ ကြံတောသူသာန် မြှောက်ဘက်မှာ ကပ်လျက်ပါ။ ကျွန်တော်အိမ်ကနေ ခြေကျင်ပဲ ဆက် လွှေက်လာပြီး ကျွန်တော်တို့နှစ်ယောက်ကို ကြံတောဘက် ခေါ်သွားပါလေ အား။ ကြံတော ရောက်တော့မှ ဆရာတင်မိုးက ရပ်နေရစ်ပြီး “ဟေ့ကောင် အေးသစ် ဘယ်ဆက်သွားမှာလဲ ငါက သချိုင်းထဲဖြတ်မသွားချင်ဘူး” လို အနဲ့ကျက်ပါလေရော့။ “ဆရာ ဖြတ်သွားမှာမဟုတ်ဘူး။ ဒီနားဆိုရောက် ပြီ။ ခရစ်ယာန်သချိုင်းရဖြူအဖြူလေးတွေပေါ်မှာ ကဗျာရွှေတ္ထုမှာ” တဲ့ တင်မိုး ဆုတာ ဒေါသထွက်လိုက်တာ။ တင်မိုးက သူသာန်မြေကို နေ့ခိုင်းတောင် ကြောက်လို့မဖြတ်ဘူး။ ဒု ညကြီးမင်းကြီး သူသာန်ထဲဝင်ပြီး ကဗျာရွှေတ္ထုမယ် ဆုတာ ဆူလိုက်တာကို။ ချက်ချင်းပြန်လှည့်ခဲ့တာ။ ဘယ်မှုမသွားတော့ ဘူး။ ငါ မလိုက်တော့ဘူး။ မင်း ငါပြန်လို မင်းလည်းပြန်၊ သောက်ရွှေး မင်း အူးထတိုင်း ငါတို့ လိုက်မလုပ်နိုင်ဘူးဆိုပြီး မောင်စွမ်းရည်ကိုထားခဲ့။ သူတို့ လည်းပြန်သွားကြပါတော့တယ်။ တင်မိုးဆုတာ သူတေပည့်အကြောင်း လူစု စုရှုရှုမှာ တအုတေသြပြောပြုတော့တာ။ သချိုင်းထဲမှာ ညကြီးမင်းကြီး ကဗျာ ရွှေတ္ထုမလိုတဲ့ဘူး။ အဲဒါ မင်းသစ်ပါ။ တင်မိုးရဲ့ ‘သချိုင်းကုန်းသို့’ အက်ဆေးက ကျောင်းသုံးစာအုပ်ထဲမှာပါနေတဲ့ကာလပေါ့။ တကယ်က တင်မိုးဆုတာ သချိုင်းကုန်းကို နေ့ခိုင်းတောင် လူည့်ကြည့်တဲ့လူစားမျိုးမှ မဟုတ်တာ။

ကိုတင်မိုးက မင်းသစ်ကို သူသားတစ်ယောက်လို ချစ်ရှာတာပါ။ မင်း သစ်ကလည်း တင်မိုးကို အဖေတစ်ယောက်လို ချစ်တာပါပဲ။ မင်းသစ်က ကြံတင်မိုးအနီးမောင်နှုန်းလက်ထဲကို ငွေထုပ်ထားခဲ့တယ်ဆုတာ ကိုတင်မိုး ကြံးသုံးချင်ရာသုံးဖို့ အဓိပ္ပာယ်ပါ။ ဒါပေမဲ့ အဲဒီအနီးမောင်နှုန်းက ကလေးရဲ့

ငွေကို ဘယ်တော့မှ ယူမသုံးပါဘူး။ မသုံးတာက မသုံးသူရဲ့ အပိုင်းလော် အဲ၊ မင်းသစ်ကတော့ သူမှာ တစ်ပြားမှုမရှိရင်လည်း ကိုတင်မိုးဆီက တောင် ချင်တောင်းသုံးတာပါ။ ကိုတင်မိုးကလည်း မရှိမှုသာ ဆဲလွှတ်တာ။ ရှိရှုံး ပေးလိုက်တာပါပဲ။ မင်းသစ်ရဲ့နေ့ဗို့ ရှယ်လီထွားကလည်း တင်မိုးတို့ အောင်နှင့်ကို အမွှေဆိုင်လို့ သဘောထားတာပါ။ သူကလည်း မင်းသစ်ထို့ ရှိရင်ရှိယလို သူလည်းစားသုံးပြီး သူများလည်း ကျွေးပေးပစ်တတ်သူမျိုးပါ။
တစ်ခါ မင်းသစ်တို့လင်မယား ဘယ်ပျောက်သွားမှန်းမသိဘူး၎ံ ကိုတင်မိုးတို့ လင်မယားက ပုပါန်နေရာပါတယ်။ ကျွေးတော်နဲ့ တင်မိုးက ကိစ္စတစ်ခုနဲ့ မေမြို့ရောက်သွားတော့ တစ်နေရာမှာ မင်းသစ်တို့လင်မယားနဲ့ မဖျော်လင့်ဘဲ ဘွားခနဲ့ ဆုံးမိုးကြပါတယ်။ ရှယ်လီက လူကောင်ထွား မဟုတ်လား။ တင်မိုးကို တွေ့လျင်တွေ့ချင်း ဝမ်းပန်းတသာနဲ့ ဝင်တဲ့ပြီ ဖွဲ့မြှောက်ပစ်လိုက်တာ။ ကိုတင်မိုးခများ မျက်လုံးမျက်ဆန်ပြုးပြီး ကြော်လန်းတွေးအော်ရှာတာ။ “သောက်ကောင်မ ငါတော့ သေတော့မှာ မိရှယ်လီခွေးမ” ဆိုပြီးဆဲတော့တာ။ မိရှယ်လီကတော့ အရယ်မပျောက်ဘူးလို့ သူအဖော် တွေ့လို့ဝမ်းသာနေတာ။ အဲဒါ မင်းသစ်မောင်နှုနဲ့ တင်မိုးမောင်း ဆက်ဆံရေး ရွှေခင်းတစ်ကွက်ပါပဲ။

မင်းသစ် ဘာလုပ်ကိုင်စားသောက်နေတယ်ဆိုတာ အကဲခတ်လို့မရှာတဲ့ ခုပဲ ကျော်ရှင်။ တော်ကြာကုန်သည်။ ခုပဲ ရပ်ရှင်။ တော်ကြာ မရှုံးစား စားတစ်မျိုး တော်ကြာတစ်မျိုး ပြောင်းလဲလုပ်ကိုင်နေတတ်တာမျှေးပါ။ တစ်ခါတလေဆိုရင် ငွေကို ဆာလာအိတ်နဲ့ ထည့်ထားနိုင်ပြီး တစ်ခါတလေ များသလက်တောင် ဝယ်မစားနိုင်ရှာဘူးတဲ့။ ပြောရင် ယုံနိုင်စရာ မရှိပေးတကယ့်ဘဝက ဒီအတိုင်းပါပဲ။ ဝတ္ထုရေးတယ်။ ကဗျာရေးတယ်။ သိချုပ်ရေးတယ်။ စာတ်ညွှန်းရေးတယ်။ ပြုစာတ်ရေးတယ်။ အက်ဆေးရေးတယ်။ ဘာမဆို လုပ်တတ်တယ်ဆိုတဲ့သောပါပဲ။ သူလုပ်ဆောင်ချက်တွေဟာ ပုံစံဆိုပြီး ထလုပ်လိုက်ပေမဲ့ ဖြစ်ကတတ်ဆန်း လက်ရာမျိုးတော့လည်း မဟုတ်ပါဘူး။ ရွှေပျော်ကြည့်ပျော်တော့ ရှိတာချည်းပါပဲ။ သေသေခြားဆွဲမြှေ့မြှေ့လုပ်မယ်ဆိုရင် လုပ်နိုင်တဲ့အခြေခံရှိတာရယ်၊ ကိုယ့်ကိုယ်ကိုသုံးကြည်ချက်ရှိတာရယ်ကြောင့် လုပ်တိုင်းအောင်မြင်နိုင်မယ်လို့ ဖြော်လည်

နှင့်သပါ။

ခ သူမရှိတော့ဘူး။ ဒါပေမဲ့ သူက ဘာမဆိုဖြစ်အောင် လုပ်ပေးပါမယ်
ထို့ သူများကို လုပ်ပေးချင်သူမျိုး မဟုတ်လား။ သူဆေးရုံတက်နေတယ်ဆို
ဘူး “သူများဖြစ်တဲ့ ရောဂါမျိုး ငါလည်းဖြစ်တတ်တာပ” လို့ ဆေးရုံပေါ်
အာ ပြောချင်ပြောနေမှာ။ သူ သေဆုံးသွားတော့လည်း “သူများသေသလို
ငါလည်း သေတတ်ပ” လို့များပြောရင်း အသက်ထွက်သွားရှာလေမလားလို့
အောင်တရော် ကရော်ကမည် တွေးနေလိုက်မိပါတယ်။

ကျွန်တော်က အသက် စဝ ကျော်ပါ။ သူက အသက် ၇၀ ကျော်ပါ။
ကျွန်တော်တောင်မှ ထူထူထောင်ထောင် ခုအထိနေနိုင်သေးတာဆိုတော့
သူလည်း ဆင်ဆင်ခြင်ခြင်နေလိုက်ရင် အနည်းဆုံး နောက် ၁၀နှစ်တော့
နေနိုင်မယ် ထင်ပါရဲ့။

ရှယ်လိုရေ ဝါသနာ၊ စေတနာ၊ မေတ္တာဓာတ်ချင်းအတူတူနဲ့ သူများ
သွားကို ပျော်ပျော်ကြီး ကျွေးမွှေးပေးကမ်းလျှော့ခါန်းသွားရတယ်ဆိုတာ ရခဲတဲ့
ဘဝပါ။ မင်းသစ်-ရှယ်လိုမိသားစုကို ဘုရားသခင် အစဉ်စောင့်ရှောက်ပါစေ
သော်။

၂၀၁၇၊ နိုဝင်ဘာ ၁၀

အကြောင်း။ ။ မင်းသစ်က သွားရဲ့ ‘အလွမ်းစာ’ကို တင်မိုးနဲ့ မောင်စွမ်းရည်တို့ဆီ
ကို အရောက်ပို့သွားခဲ့ပါတယ်။



ဟံသာဝတီ ဦးဝင်းတင် သူ ဘာစာအုပ်တွေ ကြိုက်သလ

ဦးဝင်းတင်က ၁၉၃၀ ခ ဖွားတာဆိုတော့ ကျွန်တော်ထက် အသက်ရှုံး
နှစ်လောက် ကြီးပါတယ်။ ဒါပေမဲ့ အများသူငါနဲ့ ရော်ဗီး ကိုဝင်းတင်
ပဲ ခေါ်နေခဲ့မိပါတယ်။ ကျွန်တော်တို့ အသိင်းအရိုင်းထဲမှာ ဦးဝင်းတင်
ခေါ်တဲ့လဲ မရှိဘူး။ သူ မန္တလေးလာနေတော့ အိမ်နှစ်ခါပြောင်းပါတယ်
နှစ်ခါလုံး တစ်ရပ်ကွက်ထဲ နေခဲ့ရဖူးပါတယ်။ မန္တလေး မီးရထားရပ်ကွဲ
အရှေ့ဘက် မြေနီကျင်းရပ်ကွက်ထဲမှာ သူနေသွားတဲ့ အိမ်က ကျွန်တော်
ရှာပေးတာပါ။ ကျွန်တော်နဲ့ ကဗျာဆရာမျိုးမြင့်ဆွေနဲ့ က တစ်ဖက်။ ထောက်
တစ်လမ်းထဲ မျက်နှာချင်းဆိုင် နေခဲ့ကြတာပါ။ နှစ်ဦးရတိကိုတော်
ပြောင်းတော့လည်း အတူတူပဲ ပြောင်းကြပါတယ်။ အဲဒါတုန်းက ကိုဝင်း
(အော်ဝိတ်ကြီး)က နှစ်ဦးရှေ့က ပန်တူဘော်ဦးအုပ်ကြီး လုပ်နေတုန်း
သူကို အုပ်ကြီးလို့ ခေါ်ကြပါတယ်။ အောင်တိတ်၊ တွတ်တွတ်၊ ပေါ်သို့
သူဆီမှာ ပန်းချိသင်ယူနေတဲ့ကာလပါ။

ကျွန်တော်အိမ်က မန္တလေးအရှေ့ဖူးမှာရှိပေမဲ့ အလုပ်လုပ်တဲ့ကျွန်တော်
က အနောက်ပြင် စိန်တောင်ရပ်ထဲမှာပါ။ မောင်မိုးသူ အိမ်နှဲနီးပါတယ်
ကော်ဦးပြန်ချိန်တွေမှာ လူထု၊ ဟံသာဝတီ၊ ဆရာကြီးရွှေ့အောင်းအိမ် ပြောင်း

အန္တာတိမ်၊ ပေါ်ပြီးသက် အိမ်တွေကို ဝင်ပါတယ်။ ဟံသာဝတီသတင်းစာတိုက်
။ ငါ လမ်းမကြီးပေါ်မှာပါ။ ဦးဝင်းတင်ရဲ့ ရုံးခန်းက ဟိုအပေါ်ထပ်မှာပါ။
အန်းကျယ်ကြီးတစ်ခုလုံး၊ တစ်ထပ်လုံး သူတစ်ယောက်တည်းရှိတာပါ။
၌းဦးတင်ရောက်စက ပိန်ပိန်လေးပဲ၊ ဒါပေမဲ့ သူအလုပ်စားပွဲမှာ အမြတ်း
အနာဂတ်က မြေပဲဆန်ကြော်ပါ။ ဒါကြောင့် ဝလာတယ်ထင်ပါတယ်။
ကျွန်းတော်က ဟံသာဝတီအချပ်ပိုမှာ ကာတွန်းလည်းဆွဲပါတယ်။ ဆောင်းပါး
အသုံး ရေးပါတယ်။ စာပေယဉ်ကျေးမှုဆိုင်ရာ ဆောင်းပါးတွေပါ။ မန္တာလေး
။ ရှေးဟောင်းမြန်မာယဉ်ကျေးမှု ဗဟိုအချက်အချာဖြစ်လို့ မန္တာလေး
အနယ်ဇုံးတွေမှာ စာပေယဉ်ကျေးမှုဆိုင်ရာ ဆောင်းပါးတွေက ရှုပ်မလွတ်
နှုပ်ပါဘူး။ တဖြည့်းဖြည့်းနဲ့ ဟံသာဝတီ အချပ်ပိုဟာလည်း ယဉ်ကျေးမှုကတ္ထာ
ဖြစ်လာတာ ထင်ပါတယ်။ မူလကတော့ စစ်တပ်အတွက် ထားတာနဲ့
လုတယ်။ အဲဒီတုန်းက စစ်တပ်ကလာတာက ထိုလ်သိန်းစိန်ပါ။ အချပ်ပိုမှာ
အောင်ဝန်ဇုံး နာမည်နဲ့ စာအပ်ပေဖန်ခန်းတစ်ခုလည်း ပါလေ့ ရှိပါတယ်။
အူေဒါင်း ခေါ် ဦးကြီးမောင် ရေးတာလားမသိ။ စာပေယဉ်ကျေးမှုပဲ များပါ
တယ်။ ဦးဝင်းတင်ကလည်း ပန်းချို့ ဂိတ္တမှာ ဝါသနာထက်သန်ပါတယ်။

စာရေးဆရာတွေဟာ ပန်းချို့ ဂိတ္တ၊ သဘင်အကြောင်းတွေရေးပြီး လူထု
ကို ပညာပေးရမယ်။ မဟာမိတ်အနုပညာတွေကို မြှင့်တင်ပေးရမယ်ဆိုတာ
ဦးဝင်းတင်ရဲ့ ယဉ်ကြည်ချက်ပါ။ ဦးဝင်းတင်ရေးတဲ့ စာအပ်တွေထဲမှာ ‘ပန်းချို့’
နဲ့ ‘အက’ အကြောင်းရေးတဲ့စာအပ်နှစ်အပ်ကို ကျွန်းတော် အနှစ်သက်ဆုံးပါ။

အဲဒီတုန်းက (ဘုရားရုပ်ပေါ်) ငွေတာရီမဂ္ဂဇုံးမှာလည်း စာပေပေဖန်
စာ၊ ပန်းချို့ပေဖန်စာနဲ့ သတင်းစာသိမ်းဆိုင်ရာ စာပေတွေ ရေးပါတယ်။
ဝင်းတင်၊ ပေါ်သစ်နာမည်တွေနဲ့ရေးတာပါ။ တွေးနာမည်တွေနဲ့လည်း
ဆုံးပါတယ်။ ငွေတာရီမှာ ‘စာအပ်သစ်နဲ့ သူတို့အမြင်’ ဆိုတဲ့ကတ္ထာမှာ အော်ရှိ
ခင်းသုဝဏ်၊ ဒရုန်တာရာ၊ တိုက်စိုး၊ ပေါ်သစ်၊ မင်းယူဝေ တို့ရေးကြပါတယ်။
ဘင်္ဂီးနဲ့ ကျွန်းတော်တို့လည်း ရေးဖွဲ့ပါတယ်။ ‘သူတို့နှစ်သက် သောစာအပ်
ချား’ ဆိုတဲ့ ကတ္ထာတစ်ခုလည်း ရှိပါတယ်။ မဂ္ဂဇုံးစာမျက်နှာ တစ်မျက်နှာ
ထဲမှာ စာရေးဆရာနှစ်ယောက်စိုးရဲ့ သူတို့နှစ်သက်တဲ့ စာအပ်စာရင်းကို လစဉ်
ဆော်ပြပေးပါတယ်။ ဘုရားရုပ်၊ စက်တင်ဘာလထုတ်၊ အမှတ် ၈၇ မှာ

‘ဝင်းတင်’နဲ့ ‘နတ်နှယ်’တို့ နှစ်သက်တဲ့ စာအုပ်စာရင်းကို ဖော်ပြပါတယ် မြန်မာစာအုပ် ၁၀ အုပ်၊ အက်လိပ်လို(နိုင်ငံမြေား) စာအုပ် ၅ အုပ်။ အဘား ၁၅ အုပ်စီ တင်ကြရပါတယ်။ ဦးဝင်းတင် နှစ်သက်တဲ့ စာအုပ် ၁၅ အုပ်။

မြန်မာစာအုပ်

၁။ မဟာဗာဓာဇ်ဝင်ကြီး	(ဦးကုလား)
၂။ ရာမရကန်	(ဦးတိုး)
၃။ မှာတော်ပုံ	(သခင်ကိုယ်တော်မြိုင်)
၄။ ရွှေပြည်စိုး	(ဦးလတ်)
၅။ မြန်မာမျာ်ပွင့်	(အော်)
၆။ ဝိမိုးနင်း၏ ဝိမိုးနင်း	(ဝိမိုးနင်း)
၇။ ကဗျာပေါင်းချုပ်	(အော်ဂျို)
၈။ စပယ်ဦး	(အဂုဏ်တာရာ)
၉။ ကိုဒေါင်းဝွေ့လို့များ	(မောင်ထင်)
၁၀။ ပစ်တိုင်းထောင်	(အောင်လင်း)

နိုင်ငံမြေားစာအုပ်

1. Ceasar and Cleopatra (G.Bernard Shaw)
2. Street of Disillusion (Harry Porter)
3. Hiroshima (Jhon Hersey)
4. Studies in Dying Culture (Caud Well)
5. State and Revolution (V.I. Lenin)

နတ်နှယ်ရဲ့ စာအုပ်စာရင်းနဲ့ တွဲဖော်ပြထားပေမဲ့ တစ်ယောက်နဲ့ တော်ယောက်၊ တစ်အုပ်မှမတူပါဘူး။ ကျွန်ုတ်ကတော့ မင်းမော်နဲ့ တွဲထောင်တယ်။ ဦးဝင်းတင်နဲ့ ကျွန်ုတ်နဲ့လည်း တစ်အုပ်မှ မတိုက်ဆိုင်ဘူးထင်၏

အယ်။ သူအကြိုက်တွေအားလုံးကိုတော့ ကျွန်တော်ကြိုက်ပါတယ်။ ဒါပေမဲ့ မြင်ခြားစာအပ်စာရင်းထဲက ၂ နဲ့ ၃ ကို ကျွန်တော် မဖတ်ဖူးဘူး။ ကောက် ချွောင်းနဲ့ လိန်င်ရဲ့ စာအပ်တွေက ကျွန်တော်တို့ လက်ခွဲထားခဲ့ရတဲ့ စာအပ်တွေ ပဲ့။ (မောင်မိုးသူဆီက ရှားဖတ်ပါတယ်။ ပြန်မပေးရသေးပါဘူး) (သူငယ် ခုံး-ငါ လူထုစာကြည့်တိုက်ကို လူ၍လိုက်ပြီ။ သာဓားခေါ်)

ဦးဝင်းတင်က အဲဒီ ငွေတာရို စက်တင်ဘာထုတ်ထဲမှာပဲ စာအပ် ၁၅ အဲပ် စာရင်းထဲ မထည့်လိုက်ရလို့ ၁၆ အပ်မြောက် စာအပ်တိုးခွင့်ရရင် သူ အရင်းပေးချင်တဲ့ စာအပ်ကို ဆောင်းပါးတစ်ပုဒ် သီးခြားရေးပြီး ဖော်ပြပါ တယ်။ ဂျာန်ယ်ကျော် ဦးချေစောင်က ဒီစာအပ်ကို တခြားစာအပ်ပို့ကြီး အောင်လုံး ပေးတော်မလဲပေါင်ဆုံးတဲ့စာအပ်ပါ။

Henery Synder Herrison (1880-1930) ရေးတဲ့ 'Qued' စာအပ် မြင်ပါတယ်။ ဦးချေစောင်က မြန်မာပြည်မှာ ဒီတစ်အုပ်ပဲရှိတယ်လို့ ပြောဖူး တယ်။ ဒု သုံးအုပ်ရှိတယ်။ ဦးဝင်းတင်ရဲ့ ကိုယ်ပိုင်စာကြည့်တိုက်မှာ ထားရာ က သူများရှားသွားလို့ ပြန်မရတော့ဘူး။ သူဆီက အောင်ပလာ၊ စိန်ခင်မောင်ရို နဲ့ မင်းသူ (သတင်းထောက်) ရှားလေ့ရှိတယ်။ ဘယ်သူ ရှားထားမှန်းမသိလို့ ပြန်လဲကြပါလို့ တောင်းပန်ထားတယ်။ နောက်တော့ ပြန်ရတယ်နဲ့ တူပါရဲ့ ဒု ဘာသာပြန်ပါတယ်။ ကျွန်တော်ဖြင့် မကြိုက်မိပါဘူး။

ဒု ထောင်ထဲမှာ ဘာသာရေးစာအပ်တွေကို လိုမ့်ဖတ်နေသတဲ့။ ဆရာ ဝံရရှုကို "ကျွန်တော် ထောင်ကထွက်ရင် ဘာသာရေးစာပေ ပြိုင်ရေးမယ်" လို့ စိန်ခေါ်ထားပါတယ်။ ထောင်ကထုတ်ပြီး ဆေးရုံအချုပ်ခန်းကို မျက်စီ၊ သီးကျိုတ်၊ လည်ပင်း ကျိုးပေါင်းတက်ရောဂါတွေ ပြီး၊ ကုမ္ပဏီ မကြာခဏ ဆုက်ရတ်ပါတယ်။ အထူးသဖြင့် ထောင်ထဲကို ကုလသမဂ္ဂကိုယ်စားလှယ် နဲ့ ကြက်ခြေနီအဖွဲ့တွေလာရင် ရောဂါရိရှိမရှိရှိ သူကို ဆေးရုံထားလေ့ရှိပါ တယ်။ ဆေးရုံရောက်ရင် ကျွန်တော်ဆီ (အပြင်လူတွေဆီ) စာအပ် လှမ်း ဆောင်းပါတယ်။ "ကဗျာစာအပ် အသစ်ထုတ်သလား၊ ပေးလိုက်ပါ" လို့ အတယ်။ လက်တန်းကဗျာတွေလည်း သုံးပေးကြော်နဲ့ စပ်ပို့တ်ပါတယ်။ သူမှာလို့ လိုင်းပုတ်သံ(မောင်ပေါက်စည်)၊ အမော်ခေါ်သံ (မောင်စွမ်းရည်)၊ နှစ် ၆၀ (အုံမောင်)၊ ရှင်မရော (မောင်ခိုင်မာ) တို့စာအပ်တွေ ကိုယ့်ရှိတာ

ပေးလိုက်ရတယ်။

ကိုဝင်းတင် ထောင်က အမြန်လွတ်ပါစေ။ စာတွေရေးခွင့်ရပါသော
လောက်ငဲ့က လွတ်ပါစေ။

၂၀၀၄၊ ဧပြီ၏
ပုဂ္ဂန်သစ်ကျာနယ်၊ စက်တင်ဘာ၊ ၂၀၁၅



သမိုင်းလူသား ကျွန်တော်တို့ဆရာ
ဒေါက်တာ သန်းထွန်း
တပည့်ရဲဘော် မဟင်စွမ်းရည်

ဒေါက်တာသန်းထွန်းနဲ့ ပတ်သက်ပြီး ကျွန်တော်မှာ အမှတ်ရစရာတွေ
အဗျားကြီး ရှိပါတယ်။ ဒေါက်တာ သန်းထွန်းအကြောင်း ပြောကြဖို့ဆိုရင်
လုထုသတင်းစာတိုက်မှာပဲ ဖြစ်ဖြစ်၊ ရန်ကုန်ရောက် မစွဲလေးသူငယ်ချင်း
ရှုံးရဲ့ 'စနောက်း' မှာပဲဖြစ်ဖြစ် ကျွန်တော်တို့ ပြောလေ့ရှိတာက ဆရာရဲ့
အဗျားပွဲဖို့ဆိုရင်ရာတွေ ပါလေ့မရှိပါဘူး။ ဘယ်မှာမွေးလို့ ဘယ်မှာ ကျောင်း
အကယ်ဆိုတာတွေ မပြောကြပါဘူး။ လွမ်းစရာကောင်းတဲ့ အမှုအရာများ
ကြုံပဲ ပြောလေ့ရှိပါတယ်။ တစ်ခါတလေးဆိုရင် မစွဲလေးစကားဝိုင်းမှာ
ဦးလေး(လှ)က ဦးဆောင် ပြောလေ့ရှိပါတယ်။ ဦးလေးလှနဲ့ ဆရာတိဟာ
သီးအစ်ကိုအရင်းလို ချစ်ခင်ကြပါတယ်။ ဒီစကားဟာ အပေါ်ယဲ ပြောတာ
ဆုတ်ပါဘူး။ ကျွန်တော်ရှေ့မှာပဲ အကြာကြီးမြင်တွေ့ခဲ့ရတဲ့ သူတို့ရဲ့
အမှုအရာကို ကြည့်ပြီး ပြောတာပါ။

ဒီအခါမှာ ကောက်ကာင်ကာ ရေးမိခဲ့တာက ကျွန်တော်တို့ စကား
ငိုင်းတွေမှာ ပြောလေ့ရှိတဲ့ ဆရာအကြောင်းတွေပဲ ဖြစ်ပါတယ်။ အမှတ်
ဆင်ထင် ဖြစ်နေတဲ့ ကိုယ်အမှုအရာ၊ နှုတ်အမှုအရာတွေပါ။ အဲဒါတွေလည်း
အကုန်မဟုတ်ပါဘူး။ အချို့အကြောင်းအရာတွေက ကျွန်တော်တို့အနေနဲ့

ချစ်ခင်ဖွယ်ရာ အမူအရာလို့ ယဉ်မှတ်ပေမဲ့ တရာ့၊ အလွန်ရေးဆန်၊ အလွန်မြန်မာဆန်လွန်းတဲ့ ပုဂ္ဂိုလ်များရဲ့ နားမျက်စိနဲ့ သိပ်မကိုက်တာတွေကို ချုပ်ပါတယ်။ ဒါပေမဲ့ တစ်နှေ့တော့ ကြံဖန်ရေးမှာပါပဲ။ ဒါမှ ဆရာရုပ်သွင်းပေါ်လွင်ပါမယ်။ ခုတော့ အဲဒါတွေ ခဏထားပြီး ဆရာအတွေ့မွှဲ့ဆိုင်ရာ လေးတွေ ရေးပါဉိုးမယ်။

ဆရာသန်းထွန်းဟာ အောက်ပြည်အောက်ရွာ၊ ပုသိမ်ခရိုင်၊ ငါးသိုင်းရွောင်းကလို့ပဲ အကြမ်းဖျင်းသိထားပါတယ်။ တကယ် တိတိကျကျလိုက်မေးတော့မှ “ငါးသိုင်းရွောင်းမြို့နယ်၊ ဒေါင့်ကြီးကျေးရွာတော်” လို့ သိရတယ်။ အဲဒီနေရာတွေက ကျွန်ုင်တော်တို့ အညာသားတပည့်များ မရောက်ရွှေတဲ့ အပြင် မြို့ပုံပေါ်မှာ ကောက်ရှာမကြည့်ရှုးတဲ့ နေရာတွေပါ။ ဒေါင့်ကြီးကျေးရွာက ဦးဘိုးတွေ၊ ဒေါ်သင်တို့ရဲ့ သားသမီးလေးယောက်ထဲက ဒုတိယသားတဲ့။ သူဆရာမှုမိဘတွေ ဘာလုပ်ကိုင်စားကြတယ်ဆိုတာတော့ မသိဘူး နိုင်တဲ့ ဖောင်းပြုမှုပညာတွေ သင်ပေးနိုင်လောက်အောင် မြန်မာစာတော်တဲ့ မြန်မာပညာ ပညာရှိုံး ဒေါ်ဆိုနိုင်သူ ဖြစ်မယ် ထင်ပါတယ်

ဆရာဟာ ငါးသိုင်းရွောင်း (ငါးသိုင်းရွောင်း) အမျိုးသားကျောင်းက ဘဇ္ဇာ ခု(ကျွန်ုင်တော်တစ်နှစ်သား)မှာ ဆယ်တန်းအောင်ခဲ့သတဲ့။ ၁၃၀၀ ပြည့် အကျ တော်ပုံနဲ့ ကပ်လွှာတ်သွားပါတယ်။ အသက်မပည့်လို့ ၁၆ နှစ်ပြည့်အောင်တစ်နှစ်စောင့်ပြီး ၁၉၃၉ ကျေးမှု ရန်ကုန်တွေ့သို့လိုက် တက်ခွင့်ရပါတယ်။ ၁၉၄၁ မှာ ဥပစာ(ခ)တန်းဒေါ်တဲ့ ဒုတိယနှစ်(ဝိဇ္ဇာ)တန်း အောင်တယ်။ ၁၉၄၂ မှာ ဒုတိယကမ္မာစစ် ဖြစ်လောတော့ ကျောင်းပိတ်သွားတယ်။ အားလုံး နေရာတော်တွေ အဲပေမဲ့ သကြံနှစ်စာ (၁၉၄၄) တစ်ခု ပြုစုံးတယ်ဆိုတော့ တော်တော်တယ်။ မယ်လို့ မှန်းဆမိပါတယ်။ (ဆရာမှာ နှစ် ၁၀၀၀ ခရစ်- မြန်မာ ပြက္ခာ ကိုယ်တိုင်ပြုစုံထားတာ ရှိပါတယ်၊ ပုံနှိပ်ထုတ်ဝေကြဖို့ ကောင်းတယ်။)

ဂျပန်ခေတ်မှာတော့ အဲဒီခေတ်လွှဲယ်တွေ အားလုံးလောက် ကြံ့ကြံ့ရတဲ့ အတိုင်းပါပဲ။ အရှေ့အာရုံလွှဲယ်အသင်းတို့၊ ဖတေပလဆိုတော်တယ်။ ပါဝင်လွှဲပြုရားခဲ့တာပါပဲ။ ဆရာက အရှေ့အာရုံလွှဲယ်များအသင်းရဲ့ အတွက်ရေးမှူး၊ ဖတေပလအဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ရပါတယ်။ ဒီအသင်း

လုပ်ရင် ထုံးစံအတိုင်း စစ်ရေးနဲ့ နိုင်ငံရေးသင်တန်းတွေ တက်ရမှာပါပဲ။ နိုင်ငံရေးသင်တန်းဆိုတာက ကွန်မြှာဖြစ်ဝါဒနဲ့ ဖက်ဆစ် ဆန့်ကျင်ရေး သောာတရား သင်တန်းတွေပါပဲ။ ဒီတော့လည်း ဆရာဟာ မလွှဲမသွေ လူန်မြှာဖြစ်ပါတီဝင် ဖြစ်ခဲ့မယ်ဆိုတာ မမေးဘဲ သိရပါတယ်။ ဒီတော့ ဒုတိယ အမြှာစစ်ကြီးဟာ ဆရာကို နက္ခတ်ဖောင်ပညာနဲ့ ကွန်မြှာဖြစ်ဝါဒကို အပိုဓာ သားခဲ့လေရဲ့လို့ ပြောရမှာပါ။

စစ်ကြီးပြီးတော့ တွေ့သို့လ်ကို ပြန်တက်တယ်။ ၁၉၄၆ မှာ ဝိဇ္ဇာဘွဲ့ အပြီး ၁၉၄၇ မှာ ဝိဇ္ဇာဂုဏ်ထူးတန်းဘွဲ့ကို ရတယ်။ အဲဒီ ကျောင်းသားဘဝ အပဲ သူငယ်ချင်း ကိုညီညွှန်ပေါင်းပြီး ရန်ကုန် ကျောင်းသားများ သမဂ္ဂ (ကဗာသ)အာဘော်အဖြစ် 'ကျောင်းသားဟစ်ထိုင်' ရာနယ်ကို ထုတ်ဝေခဲ့ လွှားပါတယ်။ ကိုညီညွှန်ဆိုတာလည်း ကွန်မြှာဖြစ်ကျောင်းသားပါပဲ။ စာရေး သရာ လင်းယဉ်နှီးအမည်နဲ့ ကျောင်းသားနိုင်ငံရေးသမား အတ်လိုက်ထား တဲ့ ဝတ္ထုတွေ ရေးခဲ့သူပါ။ ဆရာသန်းထွန်းက သမိုင်းဂုဏ်ထူးတန်း ကျောင်းသားဘဝမှာပဲ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ကဗာသ) ဥက္ကဋ္ဌ အဖြစ် အရွေးခံရပါတယ်။ အဲဒီအခါက လက်ဝံနိုင်ငံရေးသမား ကျောင်းသား ဘွဲ့ဟာ သမဂ္ဂမှာ ရှေ့တန်းရောက်လာတဲ့ ကာလပါ။ ဆရာဟာ သူကိုယ်သူ လူန်မြှာဖြစ်ပါလို့ ဝန်ခံကြွေးကြော်ရင်း ဗကသောက္ကဋ္ဌ အရွေးခံခဲ့ရတာပါ။ ဝိဇ္ဇာဂုဏ်ထူးတန်းအောင်ပြီး နည်းပြဆရာဖြစ်လာတဲ့အခါမှာ နိုင်ငံရေး သာကဟာ ရှုပ်ထွေးလာနေပါတယ်။ ဒီအခါမှာ ဆရာဟာ နိုင်ငံရေး သာကနဲ့ အဆက်ဖြတ်ပြီး စာသင်ကြားပို့ချရေးနဲ့ သမိုင်းသုတေသနပြုရေး အဲပဲ အထူးအာရုံစိုက် လေလာနေခဲ့ပါတယ်။

တွေ့သို့လ်နေစဉ်ကာလမှာ ဆရာဟာ အားကစား လိုက်စားခဲ့တယ်လို့ အသိုး သိရပါတယ်။ ပြီးခုန်ပစ် မဟုတ်ပါဘူး။ 'အလေးမ' နဲ့ အိန္ဒိယ အင်းပုတ် ကစားတာကို လုပ်ခဲ့ပါတယ်။ တစ်ခါက သူငယ်ချင်း ကိုညီညွှ (ငင်းယဉ်နှီး)ကို ကျောင်းသားတရှုံးက ရန်စတယ်လို့ ကြားရတော့ "ကိုယ်နှုန်းဟာ တင်းပုတ်နှစ်ချောင်း လက်တစ်ဖက်စိုက်ပြီး ကိုယ်လုံးတီး ထွက် အပါတယ်။ အဆောင်အခန်းတံ့ခါးတွေကို လိုက်ခေါက်ပြီး ညီညွှကို ရန်စား ဘယ်ကောင်လဲ၊ မင်းလား၊ မိုက်ရင် ထွက်ခဲ့" လို့ တစ်ဦးချင်းလိုက်ပြီး

နိုင်ခေါ်ခဲ့တောက် တစ်ယောက်က ပြောဖူးပါတယ်။ ကျွန်တော်က “ဒေါက်တော် ညီညီနဲ့လား”လို့ ဆရာတောက် မေးခဲ့ဖူးတယ်။ ဆရာက မဟုတ်ဘူး၊ လင်းယူနိုင်ပါ။ သူလည်း ငါနောက်ကပါတယ်”လို့ ရယ်ရယ်မောမော ပြန်ပြောဖူးပါတယ်။ ဆရာဟာ နိုင်ငံရေးလောကနဲ့ အဆက်မဖြတ်ရင် ဗက္ကပ တော်တော့ ပါသွားကောင်း ပါသွားနိုင်ပါတယ်။ တော်ရှိရာမလိုက်ဘဲ ကျောင်းဆက်တက်တော့ ၁၉၅၀ မှာ မဟာဝိဇ္ဇာဘွဲ့ရတဲ့အပြင် ဆက်လက်ပြုအားထူတဲ့ ၁၉၅၂ မှာ ဥပဒေဝိဇ္ဇာဘွဲ့ကိုပါ ရခဲ့ပါတယ်။ (ဆရာ မဟာဝိဇ္ဇာဘွဲ့ရတဲ့ ၁၉၅၀ မှာ ကျွန်တော်က ငါးတန်းကျောင်းသားပဲ ရှိပါသော်တယ်)

မြန်မာပြည် လွှတ်လပ်ရေးရတဲ့ ၁၉၄၈ မှာပဲ ပြည်တွင်းစစ်လည်း ဖြစ်ခဲ့ပါတယ်။ ဆရာဟာ တော်ရှိရာ မပါခဲ့လေတော့ ပညာလည်းနဲ့ ကြပ်ရာလည်း စုစုပို့လိုလာပါတယ်။ ၁၉၄၈ ခုနှစ်မှာပဲ ဆရာမှ မမရှိ(မခင်ရှိ)နဲ့ လက်ထပ်ပါတယ်။ ဆရာနဲ့ မမရှိဟာ ရပ်ချင်းလည်း ဆင်ပါတယ်။ လိုက်ဖက်သူ့ အနီးမောင်နှုပါ။ တစ်ခါမှ ခွန်းကြီး ခွန်းငယ် ရန်မဖြစ်ဖူးဘူးလို့ ပြောဖူးပါတယ်။ ရန်ကုန်ကို ဆရာပြန်ပြောင်းပြီး ယောကိုကျောင်းလမ်းမှာနေထောင် ဆရာအိမ်ကို ကျွန်တော် အဝင်အထွက်များပါတယ်။ ရန်ကုန်အိမ်ကိုလည်း မဖွဲ့လေးအိမ်မှာလိုပဲ ‘ကွန်သာယာ’ ဆိုတဲ့ စာတန်းချိတ်ဆွဲထားပါတယ် မမရှိ ချက်တဲ့ ထမင်းဟင်းကို အဲဒီအိမ်မှာ မကြာခဏ စားခဲ့ရဖူးပါတယ် (မမရှိ ကျွန်းမာပါစေ၊ အသက်ရှည်ပါစေ) ဆရာမှာ သားတစ်ယောက် သမီးသုံးယောက် ထွန်းကားပါတယ်။

ဆရာဟာ မဟာဝိဇ္ဇာဘွဲ့ရပြီးနောက် လက်ထောက် ကထိက ဖြစ်လော်တယ်။ ၁၉၅၂ မှာ လန်းခန်းတွေ့သုံးလဲ၊ အရှေ့တိုင်းနဲ့ အဖရိုက ပညာသားကျောင်းကို သွားပြီး လေးနှစ် ပညာသင်ရတယ်။ (History of Buddhism in Burma AD 1000-1300) ခေါင်းစဉ်နဲ့ ကျမ်းပြုရတယ်။ ကျမ်းအဆင့်ပြုလို့ ‘ဘီစီကေ’ ဆုရပြီး ‘ပါရဂျာ’ ဘွဲ့ကို ဆွဲတဲ့ရှုနိုင်ခဲ့ပါတယ်။ ပုဂ္ဂိုလ်ကြောင်းအသိဆုံးပြစ်တဲ့ G.H.Luce က သွားကျမ်းကို ကြပ်မတ်လမ်းညွှန်တာ ခံခဲ့လော်တယ်။ ၁၉၅၆ မှာ မြန်မာပြည်ပြန်လာပြီး စောင်းလက်ထောက်ကထိက လုပ်ရတယ်။ တပ်မတော်မော်ကွန်းတို့ကိုမှာ သူများ

၂၄အရာရှိရှုပ်အလုပ် ရရှိပေမဲ့ ကာကွယ်ရေးဝန်ကြီးကိုယ်တိုင်က ကန့်ကွက်
လဲ ဘဏ္ဍာသို့လဲကို ပြန်ရောက်ပြီးနောက် ၁၉၅၈ မှာ ကထိကဖြစ်လာတယ်။
ကထိကလုပ်ရင်း မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ် (J. B. R. S.
လဲ အရှေ့အာရှ သမိုင်းပညာရှင်တွေရဲ့ လောကမှာ လူသိများတဲ့ ဂျာနယ်)မှာ
၁၉၅၉-၆၀ အတွင်း စာတည်း၊ မြန်မာနိုင်ငံသမိုင်းကော်မရှင်က ထုတ်တဲ့
၂၇၇၂:တဲ့ခွန်မှာ ၁၉၆၀-၆၁ အတွင်း တွဲဖက်စာတည်းအဖြစ် ဆောင်ရွက်ရင်း
သုတေသနပြုလုပ်နေခဲ့ပါတယ်။ တွဲဘဏ္ဍာသို့လဲကျောင်းသုံး သမိုင်းစာအုပ်များ
လဲလည်း မြန်မာဘာသာနဲ့ ပို့ချို့ပြုစွာပေးခဲ့ရပါတယ်။

မန္တလေးတွဲဘဏ္ဍာသို့လဲကို ၁၉၅၆ မှာ သမိုင်းပါမောက္ဂအဖြစ် ရောက်လာ
တာကို ဆရာကတော့ ကြိုက်ကောင်းမှ ကြိုက်မယ်။ ဆရာပြာလေ့ရှိတာ
လဲ ပို့ကြီး ပိုကျယ်တဲ့ အရပ်ကို သွားရမယ်၊ မန္တလေးကနေ ရန်ကုန် ပြောင်း
အမယ်၊ ပြီးရင် နိုင်ငံခြားသွားရမယ်'တဲ့။ ဘာပဲဖြစ်ဖြစ် ဆရာလည်း ကံကောင်း၊
ဘုံးတော်တို့ မန္တလေးရဲဘော်များအဖွဲ့လည်း ကံကောင်းတယ် ဆိုရပါတယ်။
ဘုံးလေးစာပေသမားများနဲ့ ကျောင်းသားသမဂ္ဂ အမှုဆောင်ဟောင်းများက
ဆရာကို လိုက်လိုက်လွှဲလွှဲ ကြိုဆိုကြတယ်။ ရန်ကုန်က ဗက်သောက္ခာ သုံးနှစ်
လုပ်လာတဲ့ 'ဇော်ဝင်း' ကလည်း မန္တလေးမှာ ဒိမ်ထောင်ကျလို့ ခဏာလာနေ
တာနဲ့ ကြုံတယ်။ ကိုဇော်ဝင်း (ဗက်သာ)၊ ကိုစောလွင် (မန်းတွဲဘဏ္ဍာသို့
ဆောင်းသားသမဂ္ဂသောက္ခာ ၁၉၅၈)၊ ကိုဝင်းဖေ (မတကသ ၁၉၅၈-၅၉
ဆုံးဆောင်)၊ မောင်သာမိုး (မတကသ အတွင်းရေးမှူးဟောင်း)၊ မောင်သိုးသွား
ဆာင်သိန်းနိုင်၊ တင်မိုး၊ တိုးလှ စတဲ့ ရဲဘော်တွေက ဆရာနဲ့ လက်ဖက်ရည်
သိုင်မှာ တရာ့နဲ့ရန်းနဲ့ပါပဲ။ မန္တလေးတွဲဘဏ္ဍာသို့လဲမှ ပါမောက္ဂတွေက အဲသလို
ဆလေးမရှိပါဘူး။ ဆရာ ရောက်လာတော့ ဗက်သ ဇော်ဝင်းနဲ့ ကျွန်းတော်က
ဒုက္ခာတန်းကို ပြန်တက်ကြတယ်။ မြန်မာနိုင်ငံ သမိုင်းယဉ်းပြီး ဆရာထဲ တပည့်
နဲ့ကြတော့ တပည့် သူငယ်ချင်းတွေ၊ ရဲဘော်ရဲဘော်တွေ ဖြစ်လာတယ်။
ဆရာရောက်လာခါစက မန္တလေးတပည့်တွေက ရိုရိုသေသေ ကျိုးကျိုးစွဲစွဲ
နဲ့ခုန့်မှုချုချု ဆက်ဆံတာကို လုံးဝမကြိုက်ဘူး၊ သူ့ကို အားတယ်လို့လည်း
သင်တယ်။ နောက်မှ ရွှေမန်းသားတို့ စရိက်ကို နားလည်လာခဲ့တယ်။
မန္တလေးရောက်တာ ဆရာက်ကောင်းတယ်လို့ ဆိုရတာက (၁) စိတ်တဲ့

ကိုယ်တဲ့ ရဲဖော်ရဲဘက်လို တပည့်သူငယ်ချင်းတွေနဲ့ ဆုံးရတာရယ်။ (၁) အထက်ဗုံးမှာနိုင်ငံစာရေးဆရာအသင်းမှ လူထူးလို့လှု ဒေါ်အမာတို့ ခြိုးဆောင်စည်းရုံးမှုနဲ့ တက္ကာသို့လ်ဆရာတွေနဲ့ ပြင်ပ စာရေးဆရာတွေနဲ့ အရင်းရင်းနှိမ်း ဆက်ဆံခွင့်ရပြီး နှစ်စဉ်စာတမ်းဖတ်ကြရတာရယ်။ (၃) အထောက်မြန်မှာနိုင်ငံအနဲ့ သမိုင်းသုတေသနခရီးတွေကိုရလို့ သုတေသန အလုပ်သွေးများကြီးလုပ်ဖြစ်တာရယ်... ဒီသုံးချက်ဟာ ဆရာဘဝမှာ အရေးကြောင်းအပြောင်းအလဲ အကြော်တွေ ဖြစ်ပါတယ်။ ရန်ကုန်မှာ မဖြစ်နိုင်ဘူး။

အထက်မြန်မှာနိုင်ငံ စာရေးဆရာများနဲ့ အတူ စာတမ်းတွေ ဖတ်ကြသေးပေါ် ဟောပြောပွဲနဲ့ သုတေသနခရီးတွေ တွေကိုရင်းပြည်သူလူထူးလွှာတွေ အံ့ခွင့်ရပါတယ်။ ဆရာက “ငါ စာရေးဆရာမှုဟုတ်ဘူး၊ မကိုက်ဘူး။” လို့ အစက ပြင်းခဲ့ပေမဲ့ မြင်းခြားရရှင်း မုံရွာခရှင်း ရွှေဘိုခရှင်းအတွင်း ရက်စွဲပါ ဆင်းတွေတွေ၊ ပန်းပုဂ္ဂိုလ်တွေ တပ်ဆင်ထားတဲ့ ဘုရားတန်ဆောင်တွေ၊ ရွှေပိန်းချု၊ ကျောက်စီစာတို့က်သေ့တွေကြီးတွေနဲ့ ယွန်းထည့်တွေ၊ ရတော့ ခေါ်တိုင်းလိုက်တော့တာပါပဲ။ အညာလူထူက ရာဇဝင်၊ ပုံမှန် ဆိတ်ဘကို သွေးထဲ သားထဲက ဝါသနာပါကြပါတယ်။ အောက်ပြည့်မြန်မှာတွေထက် ရာဇဝင်ဝါသနာပါတယ်။ ‘ရာဇဝင်’ ဆိတ် ဓမ္မာ ရွှေဘို၊ စစ်ကိုင်း၊ ပုဂံ၊ အင်းဝ၊ ပင်းယ၊ အမရပူရ စတဲ့ မြို့တွေပဲ မဟုတ်လောင် အဲဒီမြို့တွေနဲ့ နယ်တွေတစ်စိုက်က မြန်မှာပြည်သူတွေက သူတို့အသေး သုတေသနပြုတဲ့ ဆရာကြီးဆိုပြီး ဝမ်းသာအားရ ပိုင်းဝန်းကျည်ကြောင်း ရွှေဘို၊ ရော်း၊ တန်းဆည်ဘက်ကို ကျွန်းတော် ခေါ်သွားတုန်းက တရှုံးအောင်မှာ ‘ဒီသာပါမောက္ခ ဆရာကြီး’ ဆိုပြီးတော့ကို လာကြည့်ကြတား သူတော် အထင်မှာ ဆရာကြီးဟာ ခေါင်းပေါင်းဖြူ ဖော်လုံးနဲ့ ဝတ်ရုံကြီးနဲ့ အထောက်က ပါမောက္ခကြီးလို ထင်ကြရှာတာ။ အဲဒါကို မွန်လေးမှာ ပြန်ပြောပြုတဲ့ ကျိုးက ကျွန်းတော်ထွင်ပြီး ဟာသလုပ်တယ် ထင်ကြတာ။ တတယ်တဲ့ တန်းဆည်မြို့ရဲ့ အနောက်နားက ရွာတစ်ရွာမှာပါ။ တရှုံးက ပိုလ်ချုပ်နောက် အာဏာသိမ်းတာကိုတောင် ပိုလ်ချုပ်အောင်ဆန်း တက်လာပြီ ဆိုပြီး ဝင်းကြပွဲးသတဲ့။ ဘာပဲဖြစ်ဖြစ် ဆရာသန်းထွန်းအဖို့တော့ ကားတစ်စီးတို့အောင် ရှေးဟောင်းပစ္စည်းတွေ ရသွားခဲ့ပါတယ်။ ဆည်မြှောင်းငွာနက ၁၈၁

သာက်ဖဆို ထင်ပါရဲ့ 'ဦးရီ' ဆိုသူက ကားအကူအညီပေးပါတယ်။ ဆရာ
နှုန်းမှာ လူတစ်ဒါ၏လောက် စိုင်းနိုင်တဲ့ နှီးခေါင်းလန်းကြီးနဲ့ စပ်ဘီးကြီး
(ဒေါက်မပါတဲ့ လူည်းဘီးကြီး) ဟာ တန်းဆည်ဘက်က ရခဲ့တာပါ။

ဆရာ 'ဗျာက္ခာအိကာ' ဆရာတော့ "ဒီဆရာ ဝင်းဖော်ည်း ဝေစရတိက်
ဆယ်"လို့ ပြောပြီး ငွေတစ်ထောင်ဖိုး (အဲဒေါက်က)စာအုပ်ဝယ်ခွင့် ပြုပါ
ဆယ်။ ကျွန်ုတ်တော်က အက်လိပ်အဘီးဘန်းကြီးတစ်ခုပ် ဝယ်ခဲ့ပါတယ်။
မူးလေးက မောင်သိန်းနိုင် (ဂုဏ်ထုံးသိန်းနိုင်)နဲ့ မောင်စောလွင်(လူထူ
ဆယ်ဒါတာ)တို့လည်း ဆရာရဲ့ သုတေသနလုပ်ငန်းတွေမှာ လိုက်လိုက်လွှဲလွှဲ
လူသိခဲ့ကြပါတယ်။ မောင်စောလွင်၊ မောင်သိန်းနိုင်၊ တပည့် မောင်ဝင်းဖော်
အင်းနေ့နွေးယ်တို့က စာအုပ်ထုတ်ဝေရေး၊ သွားရေး လာရေးတို့ပါ စိုင်းဝန်း
ပြုပါတယ်။

*

ဒေါက်တာသန်းထွန်းဟာ ကျွန်ုတ်ဘက် ဖြစ်သလို ကျွန်ုတ်ရဲ့
အောင်ရဲဘက်'လည်း ဖြစ်တယ်လို့ ပြောရင် မြန်မာ့ထုံးစံအရ မယဉ်ကျေး
သာ ကျပါတယ်။ ဒါပေမဲ့ မတတ်နိုင်ပါ။ ဆရာကို လူချင်းမတွေ့ မမြင်ပူး
အင်ကတည်းက ဒီလိုပဲ ခံစားရပါတယ်။

ကျွန်ုတ် စာဖတ်တတ်စအချွေးကတည်းက ကိုနဲ့ ကိုအောင်ဆန်း၊
ကိုပုံဟန်း၊ ကိုအောင်ကျော်ဆိုတဲ့ ကျောင်းသားခေါင်းဆောင်တွေရဲ့ နာမည်
ဘွဲ့နဲ့ ရင်းနှီးနေခဲ့ပါတယ်။ ဒီကြားထဲ မဟာအွေးရဲ့ စာတွေထဲမှာလည်း
ကိုအောင်ဆန်း၊ ကိုအောင်ကျော်တို့ရဲ့ နာမည်တွေက ပါလိုက်သေး။
ကျွန်ုတ်မာတွေက မဟာအွေးရဲ့ စာအုပ်ဆိုရင် မဝယ်တာ မရှိ။ ဒီကျောင်း
သားခေါင်းဆောင်တွေကို ကျွန်ုတ်ဘက် ကိုနဲ့ ကိုအောင်ဆန်း၊ ကိုပုံဟန်း
သားဖြင့် 'ကို' တပ်ခေါ်ခဲ့တာ ဒီနေ့ထိပါပဲ။ သူတို့ကိုလည်း စိတ်ထဲမှာ
အောင်ရဲဘက်တွေ'လို့ ခံစား ထင်မြင်နေမိခဲ့ပါတယ်။ ဒေါက်တာသန်းထွန်း
ဘာ ၁၉၄၇ ခုနှစ်၊ မြန်မာပြည် လွှဲတ်လပ်ရေးမရှစ် ကျောင်းသားသပိတ်တွေ
ခုပြာတဲ့ဒေါက်မှာ ဗကာသ ဥက္ကဋ္ဌ ဖြစ်ခဲ့ဖူးတယ်လို့ သိရကတည်းက စိတ်ထဲ
ဘာ ရင်းနှီးသွားခဲ့မိတာပါ။

ကျော်တော် အလယ်တန်းကျောင်းသားလောက် အရောက်မှာ လင်းယူနိုင်၏၊ ဝတ္ထုတွေ ဖတ်ရပါတယ်။ မလွှတ်တမ်းဆိုပါတော့။ ဘတ်လိုက်သော် ကျောင်းသား နိုင်ငံရေးသမား၊ ဒါပေမဲ့ အချစ်ဝတ္ထုပါ။ မန္တာလေးက သူရို့ ဦးသန်းမောင်၊ လင်းယုန်နှီး၊ ဒေါက်တာ သန်းထွန်းတို့ဟာ တစ်ခေတ်တည်း တစ်နှစ်တည်း ကျောင်းသားလျှပ်ရှားမှုတွေ အတူလျှပ်ခဲ့တယ်ဆိုတာ မကြောင်းဆက်စပ် သိရှိလာခဲ့ပါတယ်။ အဲဒီခေတ် ၁၉၄၇ ခုနှစ်တစ်နိုင်က အေကာလ ထုံးစံအတိုင်း သူတို့ဟာ ကွန်မြှုနစ်ကျောင်းသားတွေချဉ်းဖြစ်နေပါတယ်။ သူတို့နဲ့ ပြင်းဘက် ဆိုရှယ်လစ်ကျောင်းသား ‘ကိုကိုကြီး’ ဆိုလည်း ကြားဖူးနေခဲ့ပါတယ်။ ၁၉၄၇ ခုနှစ်၊ ဆရာသန်းထွန်း၊ ဗုဏ်သူ ဥပုံးဖြစ်တဲ့နှစ်မှာ ကျော်တော်က ၁၀ နှစ်သားပဲ ရှိပါသေးတယ်။ သူတို့အကြောင်းတွေကို နောက်မှ ဆက်စပ်မိလာခဲ့တာပါ။

ကျော်တော် ၁၀ တန်း ကျောင်းသား၊ တက္ကသိုလ်ကျောင်းသား ဖြစ်တော့ ပုဂံသမိုင်းစာအုပ်ကို ဖတ်မိပါတယ်။ ဒီလို စာအုပ်မျိုးကို ဒီတင်ခေါ်တွေဖူးတာပါ။ ပုဂံကျောက်စာတွေကို သုတေသနပြုပြီး ရေးထားတဲ့ သုတေသနအုပ် ဖြစ်ပါတယ်။ ကျောက်စာဆိုတာ ဒီလို သုတေသနပြုရတာပါ။ လားဆိုတဲ့ အသိကလေးလည်း ရလိုက်ပါရဲ့။ ဆရာကြီး လု(စံ)တို့၊ ဦးမောင်တင်တို့ စာတွေကို ဖတ်ပြီး ပုဂံသုတေသနတွေကို စိတ်ဝင်စားနေးဆိုတော့ ဆရာရဲ့ စာအုပ်ကိုလည်း စိတ်ဝင်စားမိပေမဲ့ ခက်ခဲလို့ လန့်ကျော်ခဲ့ပါတယ်။ ဆရာရဲ့စာအုပ်ဟာ ပါရရွှေဘွဲ့၊ အတွက် ရေးတဲ့ စာတင်းဆိုတာရော ပါရရွှေဘွဲ့၊ ယူ စာတမ်းဆိုတာရော ဆက်စပ်ကြားဖူးတာ ဒါပေထမဆုံးပဲ ထင်ပါရဲ့။

တစ်ခါတော့ ဆရာ မန္တာလေးကို လာတယ်။ ပုဂံသွားမယ့် သမိုင်းလေ့လာရေးအဖွဲ့ကို ဦးဆောင်လာတာပါ။ ဆရာ၊ ဆရာမတွေ၊ အော်သား ကျောင်းသူတွေ ပါဝင်တဲ့ အဖွဲ့ပါ။ လူထု ဦးလှက သူတို့အား လူထုတိုက်ရဲ့တောင်ဘက်လမ်းပေါ်မှာ စင်ထိုးပြီး အငြိမ်အဖွဲ့နဲ့ အဲဒီတယ်။ ဆရာက ရှေ့ဆုံးတန်းက ထိုင်ပြီး အိပ်နေတာကို တွေ့လိုက်တယ်။ အဲဒီ ဆရာကို ပထမဆုံး မြင်ဖူးခြင်းပါပဲ။ ခရီးပန်းလို့ အိပ်နှုန်းနေမှာပါလို့ပဲ တွေးမြှုပါတယ်။ စင်ပေါ်က လူဆွင်တော်တွေက ဘယ်အောင်

ဆူကို မနီးနီးအောင် ပြက်လုံးတွေနဲ့ ‘ဖေထိ’ ဆိုင်းသံတွေနဲ့ နှီးတာပေါ့။ ဆာနီးသွားလည်း ဆရာက ပြုးပြုးကြီးနဲ့ ပြန်အပိုပေါ်တော့တာပါပဲ။

မောက်တော့ ၁၉၆၀ ပြည့်နစ်ကျော်မှာ ထင်တယ်။ မစွဲလေး သမိုင်း ပွဲနှင့် ပါမောက္ခာအဖြစ်နဲ့ ဆရာပြောင်းလာပါတယ်။ ကျောင်းသားခေါင်း ဆာင်က တက္ကသိုလ်ဆရာ ဖြစ်လာတာ မစွဲလေးမှာဆိုရင် ဒီတစ်ခါပဲ ဉားပူးတာကိုး။ ဒါပေမဲ့ ဒီထက်ပိုပြီး စိတ်မဝင်စားမိပါဘူး။ ဦးလေး ငါ့အိုးလှက ညီအရင်းလို ဂရမိက်တာတော့ သတိထားမိပါတယ်။ ဒိုက်လျှော့ ဖို့တဲ့။ အသားနဲ့ အသီးအချက် အစိမ်းကြော်တွေကို ဆရာဆီ နှုံးသာ တွေ့ရပါတယ်။ ဦးလေးက တက္ကသိုလ် ‘ဆီးနိတ်’ အဖွဲ့ဝင် ဒဲ့တော့ ဆရာတို့နဲ့ အစည်းအဝေး အတူထိုင်ရတတ်ပါတယ်။ အစည်း ဆေးမှာ ဆရာအပိုပေါ်တတ်သတဲ့။ တစ်ခါတလေ ပုံဆွဲနေတတ်သတဲ့။ တစ်နှေ့တော့ ပါမောက္ခာပြ ဦးလှရွှေက “ဆရာကိုသန်းထွန်း၊ ဆရာရဲ့ ပာည့်ကိစ္စာ၊ သမိုင်းကျောင်းသားတစ်ယောက် အမူကို ဆွေးနွေးမှာ ဆရာ ဝင်ဆွေးနွေးပါ၌”လို ဆိုသတဲ့။ ဆရာက “ဘာမှုလဲ ဓားထိုးမှုလား၊ ရိုက်မှ လား”လို ပြန်မေးသတဲ့။ “အဲဒီကျောင်းသားက ကျောင်းဆောင်အပေါ်ထပ်မှာ သားတဲ့ သောက်ရေအိုးကို ချွဲ့ပစ်တယ်။ အဲဒါ အရေးယူဖို့ပါ။ တရှုံးက ပေသိုး ခေါ်ယူသတိပေးပြီး မောက်တစ်ခါ ဒီလို စည်းကမ်းပျက်ရင် ကျောင်း ပဲတ်မယ်ဆိုတာ လက်မှတ်ထိုးခိုင်းထားမယ်လို ဆွေးနွေးနေကြပါတယ်”လို ဦးလှရွှေက ပြန်ဖြေသတဲ့။

ဆရာက “အဲဒီကျောင်းသား အိုးခွဲပစ်တာ ဘယ်နှဲလုံးလဲ”လို ဆရာက ပြန်မေးသတဲ့။ “တစ်လုံး” လို ပြန်ဖြေတော့ “လွှန်ခဲ့တဲ့ ၁၀ နှစ်၊ ၁၅ နှစ် ဆာက်က၊ ရှန်ကုန်တက္ကသိုလ်ကျောင်းသားတစ်ယောက်ဟာ အဲသလို ဒဲ့တွေ ၁၀ လုံးလောက် ခွဲခဲ့ဖူးတယ်။ ကျောင်းမထုတ်ပါဘူး။ ဘယ်လိုမှ ပေသိုး အရေးမယူပါဘူး။ ကျောင်းသားဆိုတာ တစ်ခါတလေ ဒီလိုပဲ လုပ် ဘတ်ပါတယ်။ အဲဒီကျောင်းသားဟာ ခုအခါ မစွဲလေးတက္ကသိုလ်မှာ သမိုင်း အောက္ခာတောင် ဖြစ်နေပါပြီ”လို ဖြေသတဲ့။ ဒါနဲ့ “ကဲ့ကဲ့ အဆောင်မျှူးက၊ ဆာက်ထပ် မလုပ်ဖို့ သတိပေးလိုက်ပါ”လိုပဲ ဦးလှရွှေက ဆုံးဖြတ်လိုက်ရ သတဲ့။ အဲဒါ ဦးလေးက ပြန်ပြောတာပါ။

မန်းတွေ့သိလ်ဆီးနိုင် အစည်းအဝေးတစ်ခုမှာတော့ ပညာသင်နှင့်
တစ်နှစ် ကုန်ဆုံးတိုင်း ဘတ်ရျက်ငွေစာရင်း ရှင်းတမ်းတင်ပြသတဲ့။ တကယ်
တော့ 'လိုင့်'သာ ပြတေတ်ပေမဲ့ ခုတော့ 'ပိုင့်' တွေ အများကြီး ထွက်ပေါ်လာ
ပြီး အနိုးရကို ပြန်အပ်ဖို့ အစည်းအဝေးမှာ တင်ပြသတဲ့။ ဆရာသန်းထွန်းက
ဒါမျိုး မကြားဖူးလို့ အံ့ဩနေသတဲ့။ ဆရာတစ်ယောက်ကတော့ ပြန်မအောင်
ပါနဲ့။ သုံးမယ်ဆိုရင် လိုအပ်နေတာတွေ အများကြီးပါလို့ ကန့်ကွက်တယ်
ဒါဖြင့် ဘာသုံးကြမလဲလို့ ဆရာတစ်ယောက်က ထမေးတော့ တော်တော်
များများက ကျောင်းကြီးကို သံဆွဲးကြီးကာပြီး အဝင်ဝမှာ သံတံခါးကြီးတော်
အုတ်တံတိုင်းကြီးတွေထူပြီး တပ်ဆင်ကြဖို့ သဘောတူကြသတဲ့။ ဆရာ
တော့ ရောက်စဖြစ်နေလို့ ဘာမှမပြောဘဲ ပြုစ်နေတယ်။ နောက်ဆုံးသော
ဆရာတစ်ဦးက “ဆရာ ဒေါက်တာသန်းထွန်းလည်း အကြံပေးပါဦး။ သာ
က နိုင်ငံခြားတွေသိလိုလည်း သွားရောက်ဖူးတော့ အတွေ့အကြံ
ကျွန်းတော်တို့ထက် နံပါတယ်” လို့ပြောပြီး အကြံသာဏ်တောင်းသတဲ့။ ဒီအား
ဆရာက “ဟဲ-ဟဲ၊ ဂိတ်ဝါ တံခါးပေါက်ဘေးက မြိုစည်းရှိုးမှာ “သာ
တံရွှေ့သန်များကို မစရာ၊ အန္တရာယ်ရှိသည်။ အနားမကပ်ရ” ဆိုတဲ့ ဆိုင်သာ
လေးပဲ ထောင်ထားဖို့ အကြံပေးလိုပါတယ်။ နိုင်ငံခြားမှာလည်း မြင်းသာ
တယ်။ မြန်မာပြည်မှာလည်း ဆရာတို့ မြင်ဖူးကြမှာပါ။ တံရွှေ့သန်ရုံမှာလေး
ပြောလိုက်တော့ မေးတဲ့ဆရာက ရယ်ရခက် ငိုရခက် ဖြစ်ပြီး မန်းတွေ့သိလ်
ကြီး သံဆွဲးကာဖို့ အကြံပျက်သွားခဲ့ရဖူးသတဲ့။ ငွေပိုကိုတော့ ပြန်သာ
ဖြစ်ဘဲ၊ ကျောင်းအနိုးက မြေကွက် တိုးချွဲဝယ်ဖို့ အကြံပေးတဲ့လူ
ပေးသတဲ့။ ဝယ်ဖြစ် မဝယ်ဖြစ် မသိလိုက်ရပါဘူး။

နောက် ပြသုနာတစ်ခုကတော့ အိမ်သာ ပြသုနာပါ။ ဆရာတို့ သူ့
ဌာနက အပေါ်ထပ်မှာ ရှိပြီး အောက်တည့်တည့်က မြန်မာစာဌာန ရှိပါတယ်။
ဆရာရုံးခန်း အနီးနားမှာ အိမ်သာမရှိလို့ ဆရာက အရေးပေါ် သုံးသာ
ခွက်တစ်လုံး ထောင်ထားသတဲ့။ ပြီးရင် ပြတင်းပေါက်က သွန်ချုပေါ်ရှိသာ
မြန်မာစာဌာနက ပြတင်းပေါက်တွေ အမြိုက်တယားရတာပေါ့။ ဒါကြောင်း
မြန်မာစာဌာန ပါမောက္ခရုံးခန်းဟာ လေဝင် လေထွက် မကောင်းဘူး။
ရောက်ပါတယ်လို့ ပါမောက္ခချုပ်ကို ချုပ်းကပ်ပြီး အပေါ်ထပ်က ဆရာတို့

အောင်ကြားပေးလို့ တင်ပြသတဲ့။ ပါမောက္ခချုပ်ကလည်း ငယ်ပေါင်း ရောင်းရင်း ဆာ့ရှင်းနေဖက်ဆိုတော့ “ကိုယ်နံးထွန်း ခင်ဗျားတော့ ပြသသနာလုပ်ပြန်ပြီ။ အပေါ်ထပ်က ရှူးရှူးတွေသွန်ချုလို့ မြန်မာစာဌာန ပြတင်းပေါက်တွေ အိတ်ထားရသတဲ့” စသဖြင့် ပြောရတာပေါ့။ ဆရာက “အဲဒါ ကျွန်တော့ အောင်ပြာနဲ့ လေ၊ မိသုကာဆရာ အာခိတက်တွေကို ပြောရမှာပေါ့။ လူနေပြီး အောင်သာမရှိရင် ပြသသနာဖြစ်မှာပဲ”လို့ ပြန်ပြောသတဲ့။ အပေါ်ထပ်မှာ လိုအပ် ဘဲ နေရာတိုင်း အိမ်သာတွေ ဆောက်လုပ်ပေးခဲ့ရကြောင်းလည်း ကော သာဟလ ကြားလိုက်ရဖူးပါတယ်။

မဆလ စစ်အစိုးရလက်ထက်မှာ ဆရာတွေ ပြန်မပြောစုံလို့ မတော် ဆာညွှေ့ လုပ်နေကြရတဲ့ ကိစ္စတစ်ခု ရှိပါသေးတယ်။ ပါတီကောင်စီခေတ်မှာ သူ့။ ဆရာတွေကို ကျောင်းလုံခြုံရေးအတွက် ဂိတ်ပေါက်တွေကစ ကင်း ဆင့်ဖို့ အလှည့်ကျ တာဝန်ယူရတဲ့ ကိစ္စ။ ကျောင်းသားတွေကို စောင့်ကြည့် ပြီး “ပုလိပ်သတင်းပေး” လုပ်ခိုင်းတဲ့ ကိစ္စတွေ၊ ဈေးရောင်းခိုင်းတဲ့ ကိစ္စတွေ သဖြင့် ရှိခဲ့ဖူးပါတယ်။ စစ်တပ်က နေရာတကာ လိုက်ပြီး အာဏာပြန် ဘာပါ။ ဆရာကတော့ “ဆရာဆိတာ စာဖတ်ရတယ်၊ လေ့လာရတယ်၊ သူတေသန လုပ်ရတယ်။ ကင်းစောင့်တာ ဆရာအလုပ်မဟုတ်ဘူး”လို့ ပြန်ပြောဖူးသတဲ့။ ဆရာတွေကို ကင်းစောင့်ရတဲ့ တာဝန်မပေးတော့တာ တော့ သတိထားလိုက်မိပါတယ်။ ရှစ်လေးလုံးကျမှ ရပ်သွားသလား မဆိုနိုင်ပါ။

ဆရာ ဒီလိုပြုမှုပြောဆိုတတ်လို့ ‘ခွဲစာကြီး’ ဘုသားကြီးလို့ နာမည်ကြီး ခဲ့ရတာပါ။ တကယ်တော့ စစ်အာဏာရှင်ခေတ်ကြီးမှာ အာဏာရှင်စနစ်က ဘန်ထင်းတွေ၊ ပညာရှိတွေ၊ ပြည်သူတွေသာမက သံယာတွေနဲ့ ဆရာသား ဆွဲကိုပါ အနွဲတိုက်းဝင်တွေလို့ မချုန်းဘဲ ဖိနိုပ်စောက်းခံနေရတာကို ခံစားရ သို့ စိတ်အချဉ်ပေါက်ပြီး ပြောမိကြတာပါ။ လူတိုင်းလောက် ခံစားရလို့ ပြောမိကြတာကို ဆရာလို့ လူကြီးက ပြောလိုက်တဲ့အခါ သတင်းကြီးသွား ရတာပါ။ ကျွန်တော်တို့ကတော့ ဒါမျိုး ကြားရရင် စာရေးခွင့် မရှိလို့ နှုတ်ကပဲ သတင်းဖြန့်ရပါတယ်။ ခေတ်သောပေါ့။

စာသင်ယူခဲ့ဖူးတဲ့ တပည့်ကတော့ တိုးလှ (နောင်-ဒေါက်တာ တိုးလှ)၊ သံနံးသန်းထွန်း (ရန်ကုန်က ပါလာတဲ့ ဝတ္ထုရေးဆရာ)နဲ့ ဝင်းဖေ (အောင်စွမ်း

ရည်)တို့ပါ။ တိုးလှက ဆရာလို မထက်လှပေမဲ့ ခိုင်းတိုင်း ခွဲရှိရှိနဲ့ ပြည့်လှပ်ပါတယ်။ ပခုက္ခာဘက်ကပါ။ အမေရိကန်ပြည်ထောင်စုမှာ ကျော်သာ တစ်နှစ်နေဖူးတဲ့ မြောက်အီလီနှိုက်တက္ကသိုလ်ကို ဆရာရော၊ တိုးသုတေသန တစ်နှစ်စီ ရောက်သွားခဲ့ဖူးပါတယ်။ သိန်းသန်းထွန်းက ဝတ္ထု ရေးသုတေသန သာ ဆုံးရွှေးသွားပြီး သုတေသနအနေနဲ့လည်း အောင်မြင်မှု မရှုပါဘူး။ ဝင်း (မောင်စွမ်းရည်)ကို ဆရာက သမိုင်းမဟာဝိဇ္ဇာတက်ဖို့ ခေါ်ပေမဲ့ ပြည့်လှပ်ပါတယ်။ သမိုင်းကိုသာ ဖတ်ချင်တာ စာမေးပွဲ မဖြေချင်လို့ပါ။

ဆရာဟာ မစွဲလေးမှာ ၁၉၆၅ ကနေ ၁၉၈၈ အထိ နေခဲ့ပြီး ၁၉၉၃ ဂျပန်ပြည်၊ တိုကျိုတက္ကသိုလ်က ငါးလို့ တစ်နှစ်သွားလုပ်ခဲ့ပါတယ်။ သူမှာ မစွဲလေးတက္ကသိုလ်က ပင်စင်ယူပြီး တိုကျိုတက္ကသိုလ် အာရုံ-အာဆီဘာသာဓလ္လာနှင့်မှာ ၁၉၈၄ ကနေ ၁၉၈၇ အထိ ပြည့်ပါမောက်အောင်ရွှေ့ကိုပါတယ်။ အဲဒီမှာ တိုယိုတာဖောင်ဒေးရှင်း အကုအညိုနဲ့ ပြန်လည်မြန်မာမှားရဲ့ အမိန့်တော်မှား(၁၉၉၈-၁၉၄၈)ပထမတွေ့ကို စတင်ထုတ်ဝပ်ပြုခဲ့တယ်။ မြန်မာပြည်ကို လာတဲ့ တိုယိုတာဖောင်ဒေးရှင်း ကိုယ်စားလှယ် 'အိဝါမိတိ' ဆိုတဲ့ အမျိုးသမီးကြီးပါ။ မြန်မာပြည်မှာ အကြံပေးအဖွဲ့ဝင်အောင် စာပေဝေဖော်ရေးဆရာတစ်ဦး ပါရမယ်ဆိုလို့ ကျွန်ုတ်ပါသွားခဲ့ပါတယ်။ ကျွန်ုတ်ပါသွားခဲ့ပါတယ်။ (၁) ပန်းရုံးအေးမြင့်ရဲ့ မြန်မာဒီဇိုင်းသမိုင်း ဆရာရဲ့ 'Royal Orders of Burma'(မြန်မာမင်းမှားရဲ့ အမိန့်တော်များ စာအုပ်ကိုပါ ထုတ်စေချင်တယ်လို့ အကြံပေးခဲ့ဖူးပါတယ်။ သူတို့က ဝတ္ထုပဲ အကြံပေးပါဆိုပေမဲ့ မအောင့်နိုင်တဲ့ ကျွန်ုတ်ပါသွားရေးသုတေသန ထုတ်ပါလို့ အကြံပေးခဲ့ပြီး အကြံပေးအဖွဲ့ဝင် မောင်သာရာက သော်မူပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်ုတ်ပါသွား 'ကုသိုလ်တစ်ပဲ' လောက် ပါလိုက်ရတဲ့ ဝမ်းသာပါတယ်။ နှောင်တစ်ခါ အမိန့်တော်တွေ ၁၀ တွဲလောက် ထုတ်ရှုရန် ကမ္ဘာပညာရှင်မှား လက်ဖျားခါရတဲ့ ကျမ်းစာဖြစ်လာခဲ့ပါတယ်။ ဆရာလက်ရာမွန် (Masterpiece) လို့ အသိအမှတ်ပြုရတဲ့ကျမ်းပါ။ ဂျာ၏ နေစဉ်က မပြီးခဲ့လို့ ၁၉၈၇-၁၉၉၀ အထိ အမေရိကန်ပြည်ထောင်စု၊ ကြော်အီလီနှိုက်တက္ကသိုလ်နဲ့ မစ်ရှိကန်တက္ကသိုလ်မှာ အဲဒီစာအုပ်ရှိပါတယ်။ စီကျမ်းကိုအကြောင်းပြုပြီး ထောင်

ဘုရားသိလ်က D.Lit.၏ စာပေပါရရှာခဲ့ ချိုးမြှင့်တာ ခံရပါတယ်။ ၁၉၉၀ ခုနှစ်အန်ကို သွားယူ ရပါတယ်။ အမေရိကန်ကတစ်ဆင့် သွားရတာပါ။ ၂၀၁၉ ခုနှစ် ယူပြီးရော အမေရိကန် ပါမောက္ဂရာထူး စတာတွေ့ကို ထားခဲ့ပြီး မြန်မာပြည်ကို ကောက်ခနဲ့ ပြန်လာခဲ့ပါတယ်။

မြန်မာပြည် ပြန်ရောက်တော့ မြန်မာစာအဖွဲ့မှာ အဘိဓာန်ပြုစုရေး ဘဏ်က ခေါ်ယူတယ်။ ၁၉၉၁ မှာပါ။ ဒါပေမဲ့ ခဏလုပ်ပြီး မြန်မာသမိုင်း ဘဏ်က ခေါ်ယူပြန်တယ်။ ၁၉၉၂ မှာ ရန်ကုန်တက္ကသိလ် ရှေးဟောင်း ဘဏာသန တည်ထောင်ဖို့ တာဝန်ယူရပြန်တယ်။ အဲဒါဌာနမှာပဲ အချိန်ပိုင်း အောက္ခွဲ လုပ်ရတယ်။ သူတေသန နည်းစနစ်တွေ သင်ပေးရပါတယ်။ ၁၉၉၃ ကျတော့ အဲဒီမှာပဲ ဂုဏ်ထူးဆောင်ပါမောက္ဂ ခန့်အပ်တာကို ခံရပြန် ဖို့ကယ်။ ဖူကူးအိုကာဆု ချိုးမြှင့်ခံရတဲ့ ၂၀၀၀ ပြည့်နှစ်အထိ ဆရာဟာ ရှုဏ်ထူးဆောင် ပါမောက္ဂ၊ အချိန်ပိုင်း ပါမောက္ခွဲ စသဖြင့် သမိုင်းသင်ကြား ပြုခဲ့တဲ့ အလုပ်တွေ လုပ်နေဆဲပါ။ ကျွန်ုံတော်က တောင်ငွေဆောင် မြန်မာစာ အောက္ခွဲရဲ့ လက်အောက်မှာ အခြေခံပညာ ကျောင်းသုံးစာအပ်တွေ ပြုစိုး လုပ်နဲ့ တွေ့ဖော်နေတော့ ဆရာကလည်း အမရဆောင်မှာ သီးခြားအခန်း ဆုံးခန်းနဲ့ နေတယ်။ ပထမတော့ ဆရာတွေ အားလုံး မြည့်ထပ်မှာပဲ။ ကျွန်ုံတော်က ဒေါက်တာသန်းထွန်း၊ ဦးသော်ကောင်း၊ ဦးသန်းထွက် (တော်စိုး)၊ မောင်ထင် (မောင်ထင်ဖတ်)၊ ဦးမောင်မောင်တင် (မွန်လေး) တို့ကို ခဏခဏ အားတိုင်း သွားတွေ့လေ့ရှုပါတယ်။ လွှတ်လွှတ်လပ်လပ် ထင်ဆွက်သွားလာပါတယ်။ တစ်နှစ်တော့ ဆရာက “ဟေ့ မင်းလာလို့တဲ့ အုပ်သည်တွေ လာသမျှ လက်မှတ်နဲ့မှ ဝင်ရတော့မယ်လို့ စည်းကမ်း ဆော်မှတ်လိုက်ပြီ”လို့ ဆရာက လက်ဖက်ရည်ဆိုင်မှာ ပြောပါတယ်။ မြန်မာစာ အပေါ်ထပ်ရှိ ဦးသော်ကောင်း အခန်းမှာ ဒေါ်နှစ်မြှင့် ရှိနေဆဲ ထင်ပြီး စကားပြောလို့တဲ့။ ဒေါ်နှစ်မြှင့်က အဲဒီမှာ ဈေးနှစ်မှုံး၊ ဈေးနှစ်ချုပ်အဆင့် ရှိနေမဲ့ သူက ကျွန်ုံတော် အဖက်လုပ် စကားပြောလောက်တဲ့ သမိုင်းပညာရှင် အား မပါပါဘူး။ သူကလည်း ကျွန်ုံတော် ဘယ်သူမှန်းတောင် သီရှာမှာ အောက်ပါဘူး။

ဆရာဆီကို သွားရင် ရုံးသွားသွား၊ အမိမိသွားသွား စာအပ်ပုံတွေကြား

မှာ အမြဲအလုပ်လုပ်နေတာကို တွေ့ရပါတယ်။ သူ့တပည့်တွေ တော်လေးများများက ဆရာအနားကို မကပ်ခဲ့ကြပါဘူး။ အလကား လန့်နေကြတဲ့။ သူငယ်ချင်း တင်မိုးကဆိုရင် ဦးလေး (လူထိုးလှ)၊ ဒေါ်လေး (ဒေါ်အမာ)၊ ဒေါက်တာ သန်းထွန်းတို့ရှေ့မှာ ကျွန်ုတ်တော်သွားသွားထိုင်တာဟာ သူတို့လို အလုပ်ရှုပ်တဲ့ လူကြီးတွေကို အနောင့်အယူက်လေးကိုလို သွားသွားမဖောင့်ယူက်ပါနဲ့လိုတောင် တားပါတယ်။ ကျွန်ုတ်တော်ကို မျက်နှာရှုပ် မျက်နှာက မသိတတ်လို့လား မဆိုနိုင်ပါ။ သူတို့ ပြုပြန်အရိုင်အယောက်မတွေ့လို အားတိုင်း သွားလိုက်တာပါပဲ။ ဆရာကြီး ဇွဲကြီး ဆရာကြီး မြေမျိုးလွင်တို့ဆိုရင် လူငယ်တွေ လာတာကိုပဲ သဘောတူရပါတယ်။ ဆရာကြီး ဇွဲဒေါင်းဟာဆိုရင် သူရှေ့မှာ မောင်မိုးသွက် မကြောက်မရွှေ့ရောက်တတ်ရာရာ ရယ်ရွှေ့နဲ့ဖတ်ရွှေ့နဲ့ ပြောနေတာကိုပဲ သွားကျုပ့် ရပါတယ်။

ကျွန်ုတ်တို့အထဲမှာ ဆရာနဲ့ အရောတဝ်အနေဆုံးတစ်ယောက်တွေ၊ မောင်သိန်းနိုင်ပါပဲ။ သူ့တပည့် မောင်ထွက်းနှယ်ဆိုတာ သိတဲ့ သနာပါလို့ဆိုပြီး သူကိုယ်တိုင် ဆရာထဲ အပ်ပေးခဲ့ပါတယ်။ ဒါတွက်းနှယ်က သမိုင်းသွေးသီး မဖြစ်လာဘဲ သမိုင်းကျူးပြုပါတယ်။ ဆရာစာအုပ်တွေ ထုတ်ဖြစ်ဖို့ ပထာမဆုံး ကြိုးစားသွားမောင်သိန်းနိုင်ပါပဲ။ “အရင် ကေရာဇ်အခု လု”ဆိုတဲ့ နောက်ဆုံး မောင်ပုရိုရဲ့ ကိုယ်တိုင်ရေးအတွေ့ဖွံ့ဖြိုးကို သူထုတ်ဖို့ ဆရာက ပေးသွားပါ။ သူ့လက်ထဲမှာ ဆရာရဲ့ လက်ရေးမှုကြီးကို ကျွန်ုတ်ပဲ ဖတ်ရှုတဲ့ သူတောင် ဆုံးအောင် မဖတ်ဖြစ်လိုက်ပါဘူး။ နောက် အတော်ကြော်ထဲ ထုတ်ဖြစ်သတဲ့။ ကျွန်ုတ်တို့ထဲက ကိုစောလွှာနဲ့ ကိုတင်မိုး၊ ကိုပြုကြီးတို့ ဦးဆောင်ပြီး ဆရာရဲ့ စာအုပ်တွေကို မထွေ့ပို့တွေ့ဖို့ ထုတ်လော်အားထဲတောင်သွားသူးတောင်သွားတောင် ပြည်သူ့ရဲ့သော်ဟောင်း၊ စာရေးဆရာ၊ ဓာတ်ပုံဆရာပါ။ သူတို့တဲ့ စာအုပ်ထုတ်ဝေရေး ကြိုးစားဖူးပါတယ်။ ကမ္မားခေါ်စာပေတိုက် စာပေတိုက်၊ ဖန်မီးအိမ်စာပေတိုက်ဆိုတာတွေအားလုံး သူတို့ ကြိုးစားအုပ်တိုက်အမည်တွေပါ။ မောင်မိုးသွက်တော့ သူတစ်ဦးတည်း မြှင့်

အခုပ်တိုက် တည်ထောင်ခဲ့ပါတယ်။ သက်တမ်း မရှည်ခဲ့ပါဘူး။

ဆရာသန်းထွန်းကတော့ ကျွန်ုတ်တော်တို့တစ်တွေ စာတမ်းဖတ်ပွဲ လုပ်ကြ ကာနဲ့ စာပေဟောပြောပွဲတွေ နယ်လျဉ်းလုပ်ရင်း သမိုင်းသုတေသနခုပ္ပါဒီ ခိုးစဉ်ပေးတာတွေကို သဘောကျပါတယ်။ ကျွန်ုတ်တို့က အိုးခြမ်းပဲ့၊ အျောက်လက်နှင်း၊ ကျောက်ဖြစ်ရပ်ကြောင်း၊ ပေပါရပိုက်၊ နံရုံစာ၊ ကျောက်စာ၊ အံပုန်းချို့၊ ပန်းချို့ကား (ဆရာပုံ၊ ဆရာခြုံတို့ရဲ့ ရတနာပုံ ခေတ်အောင်းလက်ရာ ဘွဲ့)၊ ရက်စွဲပါ မဲ့သူရား၊ ကျောက်ဆင်းတဲ့၊ သစ်ပန်းပါတွေ၊ မုံရွာ၊ ချွော်း၊ အလဲခုံ၊ မြင်းခြံး၊ ခင်မွန်း၊ ကျောက်ဆည်း၊ ကျောက်မြောင်း၊ သခွတ် တန်ယ် (ရာမဓာတ်)၊ စလေ၊ ပုံတောင် ပုံညာ စတဲ့ အရပ်ရပ်က ရသမျှ၊ ဘွဲ့သမျှ ငါတို့ ဆရာဖို့ဆိုပြီး ပုံအော်ခဲ့ကြတာပါ။

လူထုံးလှ၊ ဒေါက်တာသန်းထွန်း၊ ပါမောက္ခဗျာပ် ဦးကျော်ရင်၊ အျောက်စာဝန် ဦးမြှုံးမြှုံး၊ ချွော်းသား ဦးသောဘိတာ၊ ဦးမောင်မောင်တင်တို့ ကာ သုတေသနီလောက၊ ပညာရှင်လောကမှာ ထိပ်တန်းပုဂ္ဂိုလ်ကြီးတွေပါ။ သုတို့တစ်တွေဟာ အထက်ပမာနိုင်ငံ စာရေးဆရာအသင်း စာတမ်းဖတ်ပွဲ ဘွဲ့ကို ဖဟိုပြုပြီး စည်းလုံးမိကြပါတယ်။ အထူးသဖြင့် လူထုံးလှ၊ ဦးကျော်ရင်၊ ဒေါက်တာသန်းထွန်းတို့ အတွဲပါ။ လက်ဝံဂိုဏ်းသားတွေလို့ အည်း သေးကဘိုက ပြောကြပေမဲ့ သူတို့ ဆုံးကြတဲ့ ကာလမှာ နိုင်ငံရေး ပြောတာ မကြားဖူးပါဘူး။ စာပေကိစ္စနဲ့ လျင်ယော စုစည်းမိတဲ့ ကိစ္စကိုပဲ ငဲ့သာအားရ အားပေးဖို့ စိတ်အားထက်သန်ခဲ့ကြပါတယ်။ ‘ရဲသုံးဖော်’ လဲ၊ ဒေါ်ရင် မယဉ်ကျေးရာ ကျေမလား မဆိုနိုင်ပါ။ အထူးသဖြင့် ဟိုးလေး အကျော် ဖြစ်တာက ‘ဆင်သွားမှု’ လို့ နာမည်ကြီးခဲ့တဲ့ စကားပြောသလို သားသားခြင်းကိစ္စပါပဲ။ ‘ခေတ်ပေါ်မြန်မာစာအရေးအသားသုစ်’ အဖြစ်နဲ့ ဆင်သွားမှုက လေ့လာရေးသား ဖတ်ကြားခဲ့ပါတယ်။ ဘုဇ္ဇာ မှာပါ။ လူတိုး အံ့ဌံးက အားရပါးရ ထောက်ခဲ့ခဲ့ပါတယ်။ လူထုံးဒေါ်အမာနဲ့ တင်မိုးက အံ့ဌံးအင်အင်ပါ။

ဆရာက သမိုင်းအမြင်နဲ့ ထောက်ခဲ့ရေးသားတာက မောင်သာနိုးစာ အံ့ဌံးဖတ်ပြီးလို့ စာအုပ်ထွက်မှာပါ။ စာတမ်းဖတ်ပွဲမှာတော့ နှုတ်နဲ့ပဲ ထောက် ခဲ့ကာပါ။ ‘ဆင်သွားရင် လမ်းဖြစ်တယ်’ဆိုတာက ဦးကျော်ရင် လက်ရဲး

တန်းပြီး ပြောတာပါလိုပဲ ကျွန်တော် မှတ်သားမြို့ပါတယ်။ ဆရာသန်အား ရဲ့ ကျော်ကြားတဲ့ စကားနှစ်ခွန်း အဖတ်တင် ကျွန်ရံစ်ပါတယ်။

(၁) သမိုင်းမသင်ဘဲ နေကြည်ပါလား။ “လူအတွေ ဖြစ်ကုန်မှာသော တဲ့ ဒါကြောင့် “သမိုင်းမသိရင် လူအ”ဆိုတဲ့ စကားလုံး မြည်ဟည်း ခဲ့ပါတယ်။

(၂) နောက်တစ်ခု သမိုင်းစာအပ်မှာ မျိုးချစ်စိတ်ရှိအောင်၊ သင်ခန်းအောင် ဆိုတာတွေရေးဖို့ “ကျွန်တော် စေတနာမရှိဘူး”ဆိုတဲ့ စကားပါ၏ ပရိသတ်ထဲက မေးလိုပြေကြားခဲ့တဲ့ ဆရာရဲ့ “သမိုင်းအမြင်”ပါ။ တစ်ယော ယောက်က ဒါဟာ 'purism' ပျော်ဝါးရစ်စင် သမိုင်းစစ်စစ်ဝါဒ သမိုင်းစင်းချော အယူအဆလို့ ပြောလိုက်သံလည်း ကြားလိုက်ရပါတယ်။

ဘာပါဖစ်ဖစ် ‘ဓမ္မပါမာန်’ ကျိုးထိပ်ခန်းမကြီးဟာဖြင့် ဆရာရဲ့ မှတ်တိုင်ကြီးတစ်ခုလို့ ဆိုချင်ပါတယ်။ ဓမ္မပါမာန် ပရိသတ်ဟာ ဆရာ အမာခံရင်လူရဟန်း ပရိသတ်ပါ။ နောက်ဆုံး ဆရာတာဝမှာ ပိုင်ဆိုင်သွား ဂုဏ်ပုဒ်က ‘မွှေ့လေးတက္ကာသိုလ် သမိုင်းပါမောက္ဗာ’ဆိုတာပါပဲ။ အသည် တယ်လို့ နာမည်ကြီးတဲ့ ဆရာကြီးဟာ မွှေ့လေးက လူထူးလှ ကွယ်တော့ အကြမ်းကြမ်း မျက်ရည်ကျခဲ့၊ ရှိက်ငင်ခဲ့ရှာပါတယ်။ ပြီးတော့ မွှေ့ မှာပဲ ခေါင်းချသွားခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်၊ အသက် ၇၂ နှစ်ပါ။

ကျွန်တော်နဲ့ ပတ်သက်ပြီး ဆရာက ဆုံးမစကား နှစ်ခါ ပြောခဲ့ပဲ တယ်။

(၃) ကျွန်တော်လေသံပျော်ပျော်နဲ့ စကားပြောတိုင်း “ဟေ့ ဝေး ငယ်ငယ်တုန်းကလို နေစမ်းပါကွု”လို့ ခဏခဏ ပြောပါတယ်။ ဆရာတရားဝင် ကွန်မြှာဖြစ် ပါတိဝင်ဘာဝကို စွန့်လွတ်ခဲ့တာကလွှဲလို့ တစ်ယောင်းငယ်ငယ်က အယူအဆ၊ အမူအကျင့်အတိုင်း ရှိုးသားဖြောင့်မတ်၊ အာမြဲကပ်စွာနဲ့ပဲ နေသွားခဲ့ပါတယ်။

(၂) ကျွန်တော် နိုင်ငံခြားသွားမယ်လို့ ဆရာကို တိတ်တဆိတ်တော့ နှုတ်ဆက်တော့ “ကောင်းတယ်၊ မြင်းခြထက် ကြီးတဲ့ကျယ်တဲ့ မွှေ့ မွှေ့လေးထက် ကြီးတဲ့ ကျယ်တဲ့ ရန်ကုန်၊ ရန်ကုန်ထက် ကြီးတဲ့ ကျယ် (လန်ဒန်လိုဟာ) နေရာကို ထွက်ရမယ်။ ငါထောက်ခံတယ်” တဲ့

ဆရာကို ကျွန်တော်က မရှိမသော ပြောခဲ့မိတာ ရှိပါတယ်။ ဒါပေမဲ့
ဆရာက သဘောကျလို့ မှတ်သားထားပါတယ်။ သူကလည်း ရှိသောကျိုး
မြင်း မန်းဆန်းဆန် ယဉ်ကျေးသိမ်မွေ့တာကို သိပ်သဘောမတွေ့လှုံးလေ။
အီးသိပါ (ကျွန်တော် ရေးဖူးခဲ့ပါပြီ) ဆရာက ဘောင်းဘိတိ၊ အကျိုး လက်တို့
မဲ့ ဖွင့်၊ ဝါးခမောက်ဆောင်း၊ ဘွတ်ရှည်စီးပြီး မိုးနိုင် သွားရင်း မြှုပ်စီး
ကြော ဖြတ်သွားတော့ လိုက်ပြီး ဘွတ်ရှည်နဲ့ နင်းတဲ့ကိစ္စပါ။ ကျွန်တော်က
“ဆရိတ် မရှိဘူး”လို့ ရွတ်ခနဲ့ ပြောလိုက်မိပါတယ်။ (ကန်တော့ ဆရာ)
မူးလျားမှာ ဆရာတွေဟာ တိုက်ပုံနဲ့ ခေါင်းပေါင်းနဲ့ ခါးပုံစချုပြီး စာသင်သွား
အကြော့တဲ့ ကြားမှာ ဆရာက ဒီလိုသွားတာကိုး။ အမိပ္ပါယ်က “ဆရာ ကြော်”
သွားလို့ ဆိုလိုက်မိတာပါ။ (ကန်တော့ ဆရာ) ဆရာက သဘောကျသွား
သာရဲ့။ ဆရာရေး အညာမန်းက ကမျာ့စွမ်းကတော့ မကြာမကြာ အခါခါ
မှုံးလျက်ပါ။ ဆရာအပေါ် မှန်းကွက် မေ့ကွက်တစ်ကွက်မှ ရှာမရပါဆရာ။

တပည့်ရဲဘော် မောင်စွမ်းရည်
၂၀၀၂၊ မတ် ၂၄၊ နယ်းယောက်





သမိုင်းပါရဂူ ဒေါက်တာသန်းထွန်း

သမိုင်းပါရဂူ ဒေါက်တာသန်းထွန်း ကွယ်လွန်သွားတာကို နှစ်ဦး
ဝမ်းနည်းရရှိကြာင်း အလွမ်းစာတစ်စောင်ကို ဖတ်ကြားလိုက်ချင်ပါတယ်
မန္တလေးတွေ့သိလိုက အငြိမ်းစားပါမောက္း၊ ‘ကမ္ဘာကျော်’၊ မြို့
သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းဟာ ၂၀၀၅၊ နိုဝင်ဘာ ၂၉ ရက်
က မန္တလေး အမရပူရပြီး၊ တောင်သမန်အင်းစောင်း၊ ဦးပညာ လေး
လေးလုံးကျောင်းမှာ အမေလူထုဒေါ်အမာ အသက် ၉၀ ပြည့်ကျော်
လာရောက်ဆင်ဖွံ့ဖြိုး နောက်တစ်နေ့ နိုဝင်ဘာ ၃၀ ရက်၊ နံနက် ၂၇ နက်
နှစ်လုံးရောက်နဲ့ ကွယ်လွန်သွားခဲ့ရှာပါတယ်။

ဆရာဘဝမှာ ဆရာအလုပ်ချင်ဆုံးအလုပ်တွေကို အများဆုံးလုပ်
တဲ့ နေရာဟာ မန္တလေးတွေ့သိလိုက်နယ်မြေမှာပဲဖြစ်တယ်လို့ ဆိုနိုင်
မိတ်ဆွေရင်းတပည့်ရင်း ရဲဘော်ရဲဘာက် အပေါင်းအသင်းတွေနဲ့ ရုပ်
ပြုးပြုး နှစ်လုံးမွေ့လျှော်ရာနေရာဟာလည်း တောင်သမန်အင်းစောင်း
တောင်လေးလုံးကျောင်းပဲ ဖြစ်တယ်လို့ ကျွန်ုတ်တော်တို့ ရဲရဲဆိုတဲ့ပါတယ်
ဆရာအသက်ရှင်နေသေးရင် အလုပ်တွေအများကြား ဆက်လုပ်ပေး

မြန်မာ ဖြစ်လို့ ခုလို့ ဆရာအသေစောတာကို ကျွန်တော်တို့တစ်တွေဟာ
အုပ်သားစုနဲ့ ထပ်တူထပ်လျှေ ဝမ်းနည်းရပေမဲ့ ဆရာမွှေးလျှောနေရာကို
ဆာကိုယ်တိုင် ရွေးချယ်ကျယ်လွန်ခဲ့တာကြောင့် ဖြေမယ်ဆို ဖြေသာသေး
။ ၃၇ ကျွန်တော်တို့ပြောတာကို တမလွန်ဘဝက ဆရာ ကြားနိုင်မယ်ဆိုရင်
။ ၃၈ မာတယ်၊ အသည်းမာတယ်လို့ ကျော်ကြားတဲ့ဆရာဟာ ခါတိုင်းလို့
ပြီး ခေါင်းတည်းတည်းတို့တဲ့ လုပ်နေမှာ သေချာပါတယ်။

မန္တလေးမှာ ကျွန်တော်တို့တစ်တွေ စာပေလုပ်ငန်းတွေလုပ်ကြ၊ ရေးကြ
င်းကြ၊ ပြောကြဟောကြနဲ့ အားတက်သရောဖြစ်နေကြချိန်မှာ ကျွန်တော်
၌ မျှက မားမားမတ်မတ် ရပ်တည်ပေးသူ၊ ရဲဘော်ရဲဘက်သဖွယ်၊ ငယ်
၌ ကြီးဖော်တွေပမာ ညီအစ်ကိုရင်းချာတွေလို ချစ်ခင်စည်းလုံးလှတဲ့
ဥုံးဖော်ကတော့ ‘လူထိုးလူ’၊ မန္တလေးတူတူသို့လို ပါမောက္ဂချုပ်
ကျော်ရင်းနဲ့ မန္တလေးတူတူသို့လို သမိုင်းပါမောက္ဂ ‘ခေါက်တာသန်းထွန်း’
ဖြင့် ဖြစ်ပါတယ်။

ဆရာကြီးသုံးနဲ့အတူ ကျောက်ထိုးတန္ထနး၊ အားကိုးပြုရသူများကတော့
အကြီး ရွှေပြည်ဦးဘတင်၊ ဆရာတော် ရွှေကိုင်းသားနဲ့ အမေ လူထု
အမာတို့ ဖြစ်ပါတယ်။ ခုအခါ အမေလူထုဒေါ်အမာကလွှဲရင် ကျွန်တော်
အားထားရာ ဆရာကြီးများဟာ တစ်ဦးပြီးတစ်ဦး ကွယ်လွန်ကြရှာ
ပြီး။

အဝေးရောက်တပည့် ကဗျာဆရာတင်ဗိုးက ဆရာသန်းထွန်း ကွယ်လွန်
တဲ့အခါမှာ-

“ရိုးကောင်းကင်က ကြယ်တာရာတွေ
တစ်ပွင့်ပြီး တစ်ပွင့်ကြွေ
ကြွေလေသမျှ အစားထိုးလုံးမရ^၁
နှမြောကြေကွဲမီ တသသ” စသဖြင့် စာဖွဲ့ခဲ့ပါတယ်။

ကျွန်တော်တို့အားလုံး နှမြောဝမ်းနည်းမဆုံး ယူကျျးမာရဖြစ်ကြရပါ
ယော်။

ဆရာသန်းထွန်းဟာ မန္တလေးအတိ မဟုတ်ပါဘူး။ ဆရာကို စရာဝတီ
၏ ငါးသိုင်းချောင်း၊ ဒေါင့်ကြီးရွာမှာ ဦးဖိုးတွေ၊ ဒေါ်သင်တို့က ဘဇ္ဈာ

ဒြို့ ၆ ရက်မှာ မွေးဖွားခဲ့ပါတယ်။

ဆရာဟာ ငယ်စဉ်က နိုင်ငံရေးလုပ်ခဲ့သူဖြစ်ပါတယ်။ ငါးသိုင်းများ
မြို့နယ် ဖဆပလ္လာတ္ထား၊ စစ်ပြီးစ ရန်ကုန်တဗ္ဗာသိုလ်ကျောင်းသား
ဆောင်၊ ဗကာသာတ္ထား၊ ဗမာပြည်ကွန်မြို့နယ်ပါတီတော့ခိုချို့အထိ ကွန်ပြု
ပါတီခေါင်းဆောင်စသာဖြင့် တာဝန်တွေယူခဲ့ပါတယ်။ သည်နောက်၊ အ^၁
စာရေး၊ သူတေသနအလုပ်တွေကို မနားတမ်းလုပ်ခဲ့ရာမှာ အသက်^၂
အချေယ်၊ ဆရာဂွယ်လွန်ချို့အထိ တစ်နေ့ ၁၄ နာရီနာရီ နေ့စဉ် အလုပ်ထုတေ^၃
တယ်။ မြန်မာပြည်က ပညာရှင်လောကမှာ စာအဖတ်ဆုံးနဲ့ သုတေသန^၄
အလုပ်ဆုံးဖြစ်လို့ ဆရာတပည့်တွေက ဆရာတပည့်ဖြစ်ရတာကို အထူ^၅
ယူကြပါတယ်။ (ဒါပေမဲ့ ဆရာဝန်ရိုယ်ကို ဘယ်သူမှ မမိကြပါ။)

ပညာရှင်အနေနဲ့ ထမ်းဆောင်ခဲ့တဲ့တာဝန်တွေကတော့ ဗိုလ်ဇော်^၆
ဆုံးရပ်ဆိုင်းပစ်ခဲ့တဲ့ မြန်မာနိုင်ငံသူတေသနအသင်းကျော်မှယ်^၇ JBRS^၈
တာ၊ ရှေးဟောင်းသူတေသနအသင်းတည်ထောင်သူ၊ မန္တလေး တဗ္ဗာ^၉
သမိုင်းပါမောက္ဌ၊ ဂျပန်၊ အကိုလန်၊ အမေရိကန်တဗ္ဗာသိုလ်ကြီးတွေမှာ^{၁၀}
ပါမောက္ဌ၊ မြန်မာသမိုင်းဌာနများရဲ့ ဂုဏ်ထူးဆောင်ပါမောက္ဌ စသဖြင့်^{၁၁}
အပြင် အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းရဲ့ ထာဝရ နာယက^{၁၂}
ဖြစ်ပါတယ်။

ဆရာဟာ စာမျိုးစုံဖတ်ရင်း တချို့ဝါယွေးတွေကို ဘာသာပြန်လည်^{၁၃}
ခန်းအဖြစ် အစအဆုံး ဘာသာပြန်ခဲ့တာတွေ အများကြီးရှုပါတယ်။^{၁၄}
သနပြုပြီး မြန်မာလိုရေးခဲ့သမျှကိုလည်း ကိုယ်တိုင်ရေးတဲ့စာတွေကို^{၁၅}
တပည့်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေ ရေးတဲ့စာတွေကိုလည်း အား^{၁၆}
ဘာသာပြန်ပါတယ်။

ရေးသားထုတ်ဝေထားတဲ့ စာအပ်တွေလည်း အများကြီးရှုတဲ့အပြင်^{၁၇}
သာယာ^{၁၈}စာအပ်တိုက်အမည်နဲ့ ကိုယ်တိုင်ဆက်လက်ထုတ်ဝေမှု^{၁၉}
တွေလည်း အများကြီးရှုပါတယ်။

ကွန်သာယာဆိုတာ ပုဂ္ဂိုလ်ကျောက်စာထဲကစာလုံးပါ။^{၂၀}
ယာယာ ကွန်းခိုစရာ အိမ်သာယာလို့ အမို့ယာယာလို့ အမို့ယာယာရပါတယ်။^{၂၁}
တဗ္ဗာသိုလ်မှာ ဆရာနေတဲ့အိမ်ကို ‘ကွန်သာယာ’လို့ စာတန်း^{၂၂}

၌ ထောက်လုမ်းရေးက 'ကွန်မြှာနစ်ရိပ်သာ' လို့ အမိုးယ်ကောက်ပြီး အထူးဆောက်လုမ်းနှစ်မျိုးတော်ကို ခံခဲ့ရဖူးတယ်။

ဆရာက ဘွဲ့လက်မှတ်ရတယ်ဆိုတာ သူသင်ယူမှတ်သားတဲ့ စာပေ ဘွာ၊ အသိပညာတွေကို အခြေခံပြီး ရှေ့ကိုအလုပ်ဆက်လုပ်ဖို့ဖြစ်တယ်လို့ ဆုတ္တပါတယ်။ တက္ကသိုလ်ဆရာတွေဟာ သက်ဆိုင်ရာဘာသာရပ်တွေမှာ သုတေသနလုပ်ပြီး ကျောင်းသားတွေကို သင်ကြားပို့ချေပေးရမယ်လို့ ပြော ဆုရှိပါတယ်။ ခုခေတ်မှာ ပါမောက္ခတွေဟာ ဒရဝမ်ဂိုတ်စောင့်ပဲ လုပ်နေ ကြရလို့ ပညာရေးတိုးတက်မှာ မဟုတ်ဘူးလို့လည်း မှတ်ချက်ပေးခဲ့ပါတယ်။

ဆရာဟာ မှန်တာလုပ် ဟုတ်တာပြောလေ့ရှိသူ အဖြစ်လည်း ထင်ရှားတယ်။ မင်းလိုလိုက် မင်းကြိုက်လုပ်လေ့မရှိတဲ့ ပညာရှင်ပို့သသူ၊ သောမင်းကြီးလိုပုဂ္ဂိုလ်မျိုးလည်း ဖြစ်ပါတယ်။

သာဓာတ်အဖြစ် တစ်ခုလောက်ပြောရရင် ဗိုလ်ခင်ညွန့်တစ်ယောက် အင်ဖြူတစ်ကောင်ကောက်ရလို့ အထူးဝါးမြာက်နေတဲ့အခါ တချို့သမိုင်းဆုံးရှင်တွေက ဝေသုန္တရာမင်းကြီးရဲ့ ပစ္စယဆင်ဖြူတော်ကစပြီး မြန်မာ မင်းအဆက်ဆက်မှာ ဆင်ဖြူရှင်ဘွဲ့ခံခဲ့တဲ့ ဘုရင်တွေနဲ့ ဆင်ဖြူတွေရဲ့ အကြောင်းတွေကို ဖော်ထုတ်ရှုက်တင် ရေးသားတင်ဆက်ခဲ့ကြပါတယ်။

ဆရာကိုမေးတော့ "ဆင်ဖြူဖြစ်ဖြစ်၊ ဆင်မည်းဖြစ်ဖြစ် ဆင်ဟာ ဆုံးစွာနှစ်ပဲ၊ တိရစ္ဆာန်ကို လှကရှိမနီးအပ်ဘူး....." လို့ ဘွင်းဘွင်းကြီးပြုချလိုက်ပါတယ်။ ဆင်ဖြူဆိုတာ ခရာသင်းရောက်ဖြစ်တဲ့ ဆင်တဲ့။

ဆရာအိုမိုးစားယူပြီး ဆက်လုပ်နေတာက သူတေပည့် "ဒေါ်နိနိမြင့်" အဲ့ချုပ်အဖြစ်အပ်ချုပ်တဲ့ တက္ကသိုလ်သမိုင်းသုတေသနနှင့်မှာ ဖြစ်ပါတယ်။

ဒေါ်နိနိမြင့်ဆိုတာ အများသိကြတဲ့အတိုင်း ဗိုလ်ချုပ်နေဝါဒ်ရဲ့ နေ့းသိုးဖြစ်လို့ ဗိုလ်ချုပ်ကတော်၊ အာဏာရှင်ကတော်ဖြစ်ပါတယ်။ ရန်ကုန် ဆုံးသိုလ် အမရဆောင်လေးထပ်ရဲ့ အရှေ့ကြီးယူးအခန်းမှာ၊ သူ့အခန်းမှာ အကာအောင်ပြီး လေအေးစက်တပ်နေပါတယ်။

ဘစ်နေ့တော့ မြေညီထပ်မှာနေတဲ့ သူဆရာဒေါက်တာသန်းထွန်းကို ပေးသွေ့ချင်တယ်၊ ငါဆိုခေါ်ခဲ့....." လို့ သူတေပည့် ဆရာမလေးတစ်ဦးကို

အခေါ်လွှတ်လိုက်ပါတယ်။

ဆရာက ဘာပြောတယ်မှတ်သလဲ။ “**ငါမေရာသူသီသားပါ၊ သူ၏**
ရှင်ရင် ငါသီလာပေါ့...” လို့ ပြောလွှတ်လိုက်ပါတယ်။

ဆရာက အဲဒီလိုပုဂ္ဂိုလ်မျိုးပါ။ အဲသလို မာကျောတဲ့ပုဂ္ဂိုလ်ဖြစ်သူ။
သူကို ညီအရင်းလို ချုစ်ခင်အားပေးစောင့်ရှောက်တဲ့ လူထူးလှအကြောင်း
ကို ပြောကြပြီလားဆိုရင် အမေလူထုအော်အမာရဲ့ အရင်းအောင် မျက်လျှော့
မထိန်းနိုင်ဖြစ်ရသူဟာ ဆရာသန်းထွန်းပဲ ဖြစ်ပါတယ်။

ဆရာဟာ တောင်သမန်အင်းစောင်းမှာ လူထူးလှအထိမ်းအမြတ်
“မယ်စောင်”နဲ့ သူရဲ့ဘော်၊ မုန္တလေးတူတူသို့လ်ကျောင်းသားသမ္မတ္ထာ
“ဂိုစောလွှာ”အတွက် အထိမ်းအမှတ် မယ်စောင်ပင် တစ်ပင်စီ စိုက်ခဲ့ပါတယ်။

ဆရာရဲ့ ဘဝနောက်ဆုံးအချိန်မှာ ဒီမယ်စောင်းတန်းရဲ့ ဌ်မ်းချမ်းသူ။
အမေလူထုအော်ကို ဂဏ်ပြုစေကားပြောကြားရင်း ချိုးင်းက်များတို့ အား
ပြီး ဌ်မ်းချမ်းရေး ဆန္ဒကို ဖော်ထုတ်ခဲ့ပါတယ်။ တောင်လေးလုံး နယ်လျှော့
‘သန်းထွန်းမယ်စောင်’ ဆိုတဲ့အမည်မျိုး ကမွှည်းထိုးပြီး အဇူး
အော်အမာ၊ ဆရာကတော် မမရှိတို့နဲ့ တပည့် သားမြှုံးတွေက မယ်စောင်
အသစ်တစ်ပင် စိုက်ကြရမယ်ထင်ပါတယ်။

ဆရာလွှတ်ခဲ့တဲ့ ချိုးင်းကလေးတွေဟာ ဆရာစိုက်ခဲ့တဲ့ မယ်စောင်
မယ်စောင်းကိုင်းတို့မှာ ဌ်မ်းဌ်မ်းချမ်းချမ်း ဘားမသန်းဘဲ စံမြန်းပျံသန်းပျံသန်း
ပါစေသတည်း။

*

ဒေါ်ဘပရေ မပြန်လေနဲ့

အောင်ခြင်းကိုးပါး

အ,ပါပေါ့ တင်စိုးရယ်

ကျောက်ဆင်းတဲ့ ကိုယ်တော်ကို

ဒီက အကျိုးအကြောင်း

ကုန်စင်အောင် ဆျောက်ထားပြီးမှ

မပြန်လေနဲ့လို့

မင်းတားလို့ရမတဲ့လား...။

ရှင်တော်ဘုရားက
အယ်တ်ဆုံး အရိုင်းဆုံးဆိုရင်
ချက်ချင်းတွေ့၊ ရအောင်ချေတ်
အောင်ခြင်းကိုးပါး လာမယ်လေ
မင်းမမီမှာ ငါနီးတယ်...။ ။
ဒေါက်တာသန်းထွန်း

မြန်မာနိုင်ငံ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းက လူထုကဗျာ
သရာကြီး တင်မိုး အမေရိကန်နိုင်ငံကနေ ရေးသားထုတ်ဝေလိုက်တဲ့ 'ဗုဒ္ဓ
နဲ့ တွေ့ဆုံးခြင်း' ကဗျာကို ဖတ်ရှုပြီး ရေးသားလိုက်တဲ့ ကဗျာဖြစ်ပါတယ်။
အဆိုပါကဗျာကို ဂျပန်နိုင်ငံထုတ် 'ရွှေမော်ကွန်းမဂ္ဂဇင်း' အမှတ် ၃၇ မှ
ငါးယူဖော်ပြခြင်းဖြစ်ပါတယ်။

သရာတင်မိုးရဲ့ 'ဗုဒ္ဓနဲ့ တွေ့ဆုံးခြင်း' ကဗျာကိုလည်း စာဖတ်သူများ
သိသက်သောကျမည်ဟု ယူဆသောကြောင့် ပြန်လည်ခံစားနိုင်အောင်
အုပ္ပါယ်ပြလိုက်ပါတယ်။

ဗုဒ္ဓနဲ့ တွေ့ဆုံးခြင်း

ဘာမဟုတ် ညာမဟုတ်နဲ့
ငါ့မွှေ့ဘုရားကိုတောင်မှ
ရှေးဟောင်းပစ္စည်းတွေအကြေားမှာ
ရောင်းစားခံရ
စီးပွားရေးမျှက်စီ စူးရှုတဲ့
ဒီလို့ဥရောပမှာ
မင်းက ဘာလာလှပ်သလဲလို့
ဘုရားက မေးတော်မူတယ်။

ကိုယ်တော်မသိလို့နော်
ကိုယ်တော်သာ မြန်မာနိုင်ငံမှာရှိရင်

ပူမောင်အမျိုးမျိုးနဲ့
 ရှိခိုးခံရမှာတော့ အမှန်ပါပဲ။
 ဒါပေမဲ့
 မမှန်တာတွေပြော၊
 မမှန်တာတွေဟောနောက်
 ကိုယ်တော်ရော ဗုဒ္ဓါတ်၊ မီဒီး
 ပြေးကြချင်မှာ သေချာတယ်။
 မမှန်တာတွေ ပြောတော့လည်း
 သံသရာတစ်ကြာမှာ
 အဖိန်တရာ မောနော်းမှာကိုး ဘုရား။

လက်နက်ကိုင် စစ်ပပ်က
 အရပ်ရပ် နေပြည်တော်
 ကြားလို့မှ မလျော်အောင်
 အော်ဒါတွေထုတ်
 မတော်တာတွေလုပ်နေတော့
 ဗုဒ္ဓကိုကြုးတုပ်
 အချုပ်ထဲသွင်းရင် မခက်ပါလား။

ဒီကောင်တွေက ဉာဏ်လည်းမရှိ
 အမှန်လည်းမသိ
 ကတိလည်း မတည်
 အပလိုအမျိုးမျိုးနဲ့
 အဝိစိအိုးကလည်း ပုပ်တော်နဲ့
 နိုင်ငံကိုလည်း မလေးစား
 ကလေးကလား စိတ်ဓာတ်နဲ့
 သိပ်ဖြီးညှစ်ပတ်ကြပါတယ်။

စစ်တပ်ဆိုတာ ပြည်သူကိုအနိုင်ကျင့်ဖို့
 ခမြာက်ပင့်အားပေး
 ဘားသွေးခိုင်းထားတဲ့
 အရိုင်းများရဲ့ခိုလှုံ့ရာ
 စိုလ်တကာတို့ရဲ့ ဘုရင်ပါဘုရား....။
 စိုလ်နေဝင်းစစ်တပ်ဆိုတာ
 ပစ်ခတ်ဖို့နဲ့
 ဉာဏ်ပတ်ဖို့ပဲ သီတာမဟုတ်လား။

ပြည်သူတွေကတော့ တက်တက်မဲ့။
 ရဟန်းကောင်းတွေက ခွက်လက်စဲ့။
 ဒင်းတို့တွေက သဘက်သရဲ့။
 လက်နက်ပဲ အဓိက
 လက်နက်ပဲ ပစာနဲ့
 လက်နက်ဖိုးမိုးတဲ့ စစ်ဝါဒပါ။

ကိုယ်တော့အဖို့ကတော့
 ဥရောပ စုပါမားကက်မှာ
 ြိမ်သက်စွာ စံပယ်တာကမှ
 အန္တရာယ်ခံပိမ်း ကင်းပျောက်ြိမ်းပြီး
 သိန်းသန်းမက တန်ဖိုးတက်
 ဗုဒ္ဓ ဗုဒ္ဓဆိုပြီး
 နှုတ်ဟလို့ အမြှက်ခံရည်းမယ်
 စိတ်လက်မသာ ရှိတော်မမှုပါနဲ့ဘုရား။

မြန်မာစစ်စိလ်တွေ လုပ်သမျှနဲ့တော့
 ဗုဒ္ဓ ဗုဒ္ဓ အချုပ်က မတက်
 ခုက္ခဖက်ရရင်
 မူချ မသက်မသာဖြစ်နေမှာပါ။

တပည့်တော် ပေါ်များက
 တရားချတယ် မထင်ပါနဲ့
 တိုင်းပြည်က ဒကာ ဒကာမအပေါင်း
 အထောင်းခံရတာ များလွန်းလို့
 ပြားပြားမှုံးက်နေရင်းက
 တရားပေါက်ရခြင်းဖြစ်ပါတယ်။
 ဒွဲ့လွှဲတ်တော်မှုပါ အရှင်ဘုရား....။
 တင်မိုး

မိုးသောက်ကြယ်ရွှေ့



ဒေါက်တာသန်းထွန်းနဲ့ ပါရဂူဘွဲ့。

မင်္ဂလာပါ။ ။ ဒီတစ်ပတ် ရွှေဒေါင်းတောင်ကလ္လာမှာ ဒေါက်တာသန်း
သုန်းရဲ့ နောက်ဆုံး ဝေဖန်စာတစ်ခုအကြောင်းကို ပြောပြချင်ပါတယ်။

ဒေါက်တာသန်းထွန်းဟာ ကျောင်းဆရာတစ်ဦးဖြစ်တဲ့အတိုင်း သူ
လာက်တွေ့ ပါဝင်ဆောင်ရွက်နေရတဲ့ ပညာရေးအကြောင်းကို ကြုံတိုင်း ဝေဖန်
ဆြောဆိုလေ့ရှိပါတယ်။ အထူးပြောလေ့ရှိတာက တက္ကသိုလ်ဆရာတွေ၊
ဝါမောက္ခတွေ သူတေသနမလုပ်ရဘဲ ကျောင်းသားတွေ နိုင်ငံရေး မလုပ်
အောင် စောင့်ကြည့်ရတဲ့အလုပ်၊ ဂိတ်စောင့်တဲ့ (အလုပ်တွေ) လုပ်နေရလို့
ပညာရေးမတိုးတက်ဘူးဆိုတဲ့ အချက်ပါပဲ။ နောက်တစ်ချက်က အခြေခံ
ပုံပဒေအရ မြန်မာစာ ရုံးသုံးဘာသာစကားဖြစ်ပေမဲ့ တက္ကသိုလ်တွေမှာ
အိုလိပ်လိုပဲ သင်ရတာကိုလည်း အပြစ်ပြောပါတယ်။ ကျွန်ုတော်တို့ အခြေခံ
ပညာမှာလည်း သိပ္ပါနဲ့ဘာကေဇ်ကို အိုလိပ်လို သင်ရပါတယ်။ ဘာသာ
ရုံးကျွမ်းကျောင်အောင်သင်တာနဲ့ ဘာသာစကားကျွမ်းကျောင် သင်တာကို
ဆရာပြီး မစဉ်းစားသင့်ကြောင်း ကျွန်ုတော်တို့ တင်ပြကန့်ကွက်ခဲ့ဖူးပေမဲ့
ဆိုလိုလ်ဝန်ကြီးကို ကန့်ကွက်လို့ မရခဲ့ပါဘူးလို့ ဆရာကို ပြောပြရပါတယ်။
စကားစပ်မိတုန်းမို့ ဆရာတို့ မဆလ ဆိုရယ်လစ်သောာတရား သင်တန်း

တက်ရတုန်းက အက်လိပ်လိုသင်လားလို့ ကြားဖောက်ပြီးမေးလိုက် ဖူးတယ်။ ဆရာက ငါမသိဘူး၊ သူတို့ သင်တန်းခန်းမထဲမှာ ငါအိပ်နေတယ်။ ဖြေပါတယ်။ “အဲဒါကြားဖူးလို့ မေးတာပါ။ ဆရာကို စစ်စိုလ်တစ်ယောက်။ လာနှီးတယ်ဆို” လို့ မေးတော့ ဆရာက ရယ်ပါတယ်။ “မင်းတို့ ဆရာတော် ငါက ဆိုရှယ်လစ်ဝါဒ သင်ပေးလာတာလို့ ပြန်ပြောပြီး ဆရာပြန်အိပ်တယ်ဆို” လို့ ထပ်မေးတော့ အေးလေ။ ငါသိပြီးသားတွေ နားထောင်ရတာ အင့်ကုန်တယ်ဆိုပြီးရယ်ပါတယ်။ ဦးလေး လူထူးလှကပြောဖူးတယ်။ “မှန်တော်သို့လ် ဆီးနိုတ်အစဉ်းအဝေးတွေမှာလည်း ဆရာစိုတ်မဝင်စားရင် ပစ်တာပဲဆို” လို့ မေးတော့ “တစ်ခါတလေ မအိပ်ဘူးဘုံး၊ ငါအရှပ်တွေ၏တယ်” လို့ ဖြေပါတယ်။

ခု နိုဝင်ဘာ ၃၀ က ဆရာကျယ်ဂျွန်တော့ ဆရာရေးတဲ့စာအပ်တော် အလွမ်းပြေပြန်ရှာတဲ့အခါ ဆရာရဲ့နောက်ဆုံးဝေဖန်ချက်လို့ ဆိုရမယ်ထင်းတတ်စောင်ကို သွားတွေ့ပါတယ်။ အများသိရရင် အကျိုးရှိမယ်လို့ ဖူးလို့ပြန်လည်တင်ပြလိုက်ပါတယ်။ အက်လိပ်လိုရေးထားတာကို ဓမ္မနားအကျော်းချုပ် ပြန်ရေးထားတဲ့ ကျွန်တော့မှတ်စုပါ။ ခေါင်းစဉ်က အက်လိပ်လို Ph. D. Programme တဲ့ ဒီကိစ္စဟာ ဟိုလွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ လောကတည်းက မွန်လေးတွေ့သို့လ်မှာ ပါမောက္ဗာချုပ် ဦးကျော်ရင်နဲ့ အာအားထုတ်ခဲ့ဖူးတဲ့ ကိစ္စဖြစ်ပါတယ်။ ဆရာရေးထားတဲ့ ဒီမဲချက်ကိုလည်းတွေ့ဖူးပါတယ်။ ဆရာကိုယ်တိုင်က Ph. D. ဘွဲ့ကို အက်လန်းရရှိခဲ့ အပြင် နောင်အခါမှာ အက်လန်း၊ ဂျပန်း၊ အမေရိကန်လို့ ပညာရေး ထိပ်တော်တွေ့သို့လ်တွေ့မှာလည်း အလုပ်လုပ်ခဲ့တာဆိုတော့ ပါရရှိဘွဲ့ကို ဘယ်တော်ဘယ်လိုလုပ်ရတယ်ဆိုတာတွေ ကောင်းကောင်းသိခဲ့ပါတယ်။ ခု ဓမ္မနားမှာ တွေ့သို့လ်တွေ့မှာ Ph. D. တွေးပေးတော့ ဆရာကိုလည်း သူတော်ပါမောက္ဗာတွေက ဒီတဲ့ကြားလို့ Ph. D. ကျောင်းသားတွေ့ကို သင်ပေးအောင်တယ်။ ဓမ္မနာစာစာပါမောက္ဗာနဲ့ သမိုင်းပါမောက္ဗာတွေက Ph. D. ဘွဲ့ မျိုလ်ခင်ညွှန်း အပ်ချုပ်တဲ့ ပညာရေးကော်မတီက ဒေါက်တာဘွဲ့ပေးအောင်တယ်။ အဲဒီအကြောင်းကို ဆွေးနွေးကြတော့ ဆရာ တော်ရင်ပြီးတာပဲ့၊ ဘွဲ့ပါဘူး။ သူတို့က Ph. D. ကျောင်းသားတွေ့ကို လမ်းညွှန်လေးနှင့်

ဘိတယ်။ ဗုဒ္ဓဘာသာသံယာအဖွဲ့အစည်းဖြစ်ပေါ်စက ပထမဥပဇ္ဈာယ်ဆရာတိ ဘယ်သူကမှ ဘာမှ ဘွဲ့မပေးခဲ့ဘူး။ ခုပါမောက္ခတွေလည်း သူတို့အရင်က ဘုံသေးဘဲ သူတို့ကစ လုပ်တာဆိုတော့ ဘွဲ့မလိုပါဘူးလို့ ဖြေပါတယ်။

ရဲအခါ မန္တေလေးနဲ့ ရန်ကုန်တက္ကာသိုလ်တွေမှာ ၁၉၉၇ ခုနှစ်ကစပြီး Ph. D. အစီအစဉ်တွေစခဲ့ပါတယ်။ ဒါလုပ်ငန်းသစ်ပ အရင်မရှိဖူးခဲ့ဘူး။ ခုရှိလာတော့ အချိန်တို့တို့အတွင်း အများကြီးထုတ်လုပ်ဖို့ “ရေရှိပါထ” နေကာယ်တဲ့။ တကယ်က အရေအတွက်ထက် အရည်အချင်းက အရေးကြီးတာ ပါလို့ ဆရာက မလောက်ဖို့ ထောက်ပြပါတယ်။ Ph. D. စီမံချက်မှာ Ph. D. တက်မယ့် ကျောင်းသားတွေအတွက် အောက်ပါလိုအပ်ချက်တွေပါရှိ သတဲ့။

၁။ သူဟာ မြန်မာနိုင်ငံသား ဖြစ်ရမယ်။

၂။ သူဟာ သူ Ph. D. ယူမယ့် ဘာသာရပ်ပို့ချတဲ့ ဌာနမှာ လက်ရှိ ဆရာလုပ်နေသူဖြစ်ရမယ်။ ဒါမှမဟုတ် ဒီဘာသာရပ်ကို အထူးပြုလေ့လာမယ့်သူ ဖြစ်ရမယ်တဲ့။

၃။ သူဟာ မဟာဝိဇ္ဇာ၊ မဟာသိပ္ပါဒေါ်ပြီး သူဖြစ်ရမယ်တဲ့။

၄။ သူအသက်ဟာ ငြေ နှစ်ထက်မကြီးရတဲ့။ ဒီလို့ အမိပာယ်မရှိတဲ့ (none sense) ဝင်ခွင့်လိုအပ်ချက်မျိုး ဘယ်တက္ကာသိုလ်တွေမှ မရှိဘူး။ ဒီအတိုင်းသာဆိုရင် သူလည်း Ph. D. တက်ခွင့်ရခဲ့မှာ မဟုတ်ပါဘူးတဲ့။ အာက်ပြီး ဝင်ခွင့်စာမေးပွဲလည်း ပြဇ္ဇားမယ်၊ တစ်နှစ်အချိန်ပြည့် ပဏာမသင်တန်းတွေ တက်ရှုံးမထဲ။ အဲဒါလည်း အချည်းနှီးပဲ။ Useless လို့ ဆရာက မှတ်ချက်ချပါတယ်။ အမှန်က ဝင်ခွင့်ရပြီးရင် ဘာသင်တန်းမှ ဘက်စရာမလိုဘူး။ Ph. D. အတွက်ပ ချက်ချင်းသူတေသနလုပ်စေသင့်ပါတယ်တဲ့။ သမိုင်း Ph. D. ကျောင်းသားတွေကို ရဲအခါမှာ မြန်မာသမိုင်းပဲ Ph. D. ကျမ်းပြုစေသင့်တယ်တဲ့။ အရင်က Ph. D. ယူခဲ့တဲ့ ဦးအုန်းဂိုင်ဆိုရင် ၁၉၂၂-၂၇ အမေရိကန်ရဲ့ တရာ်ပြည်ပေါ်လစိတဲ့။ ဒေါရိရိရိဆိုရင် ၁၆၂၀-၁၇၁၅ နှစ်များအတွင်း အကိုလိပ်တို့ရဲ့ တောင်တရာ်ပင်လယ်ကုန်သွယ်ရေးတဲ့။ အဲဒါမျိုးတွေမလုပ်ဘဲ မြန်မာသမိုင်းမှာ စီးပွားရေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍတွေကို လေ့လာစေသင့်တယ်တဲ့။ အရင်ကနိုင်ငံရေး သမိုင်း

ကို လေ့လာခဲ့ကြတာများတယ်တဲ့။ ဒါကြောင့် ဆရာအနေနဲ့ ပုဂ္ဂိုလ်
ဗုဒ္ဓဘာသာကိုလေ့လာကျမ်းပြုပြီး Ph. D. ယူခဲ့တယ်တဲ့။ ဒီမှာလည်း အခြား
တစ်ခုက မြန်မာကျောင်းသားတွေဟာ သူတို့ရဲ့ မိဘဆရာတွေက အေး
ပေးခဲ့တဲ့ ရိုးရာအမြင်အသိသာရှိလို တကယ့် ဗုဒ္ဓတရားတော်တွေကို အသိပါ
ဘူး။ ဆင်ခြင်တဲ့တရား လမ်းချော်နေကြတယ်တဲ့။

နောက်တစ်ချက်က အကိုလိပ်လိုရေးရတဲ့ ကိစ္စပါ။ လွန်ခဲ့တဲ့ နှစ်လျှောက်
၂၀ လောက်က မဟာတန်းတွေမှာ အကိုလိပ်လိုကျမ်းပြုရတော့ လူငြားရှုံး
စာရေးဆရာနဲ့ ဖြေကြသတဲ့။ ဒါကြောင့် ကျမ်းမပြုခိုင်းတော့ဘဲ စာတော်
ကယ်လေးစောင်ဖတ်ခိုင်းသတဲ့။ ခု Ph. D. ဘွဲ့တွေမှာလည်း လူရယ်မှု
မဖြစ်အောင် ဘာလုပ်ကြမလတဲ့။ ခုလည်း Ph. D. ကျောင်းသားတွေက
တစ်နှစ်သင်ပြီး မေးခွန်းလွှာလေးခုဖြေရမလတဲ့။ တစ်နှစ် အဲသလို အလက်
အချိန်ဖြေနှုန်းပြီးမှ ၂ နှစ် သုတေသနလုပ်ပြီး ကျမ်းပြုရမတဲ့။ အကိုလိပ်ထိ
ရေးရမယ်ဆိုတော့ လူငြားနဲ့ရေးတာကို လျှော့လျှော့ခြုံခိုင်မလား။ စဉ်းစားလော
ပါတဲ့။ ခု အကြိုသင်တန်းမှာ ဆရာလည်း ဝင်သင်ပေးရတော့ ဖတ်ရှုံးစား
တွေ ညွှန်းတဲ့အခါ ကျောင်းသားတွေက လုံးဝမဖတ်ကြဘူး။ သုတေသန
လုပ်ထုံးလုပ်နည်းတွေကိုလည်း သင်ပေးတာကို အသုံးမချုကြပါဘူး။
ဟိုအရင် မဟာဝိဇ္ဇာတက်ခဲ့တုန်းကလည်း စာဖတ်ခဲ့ကြဟန် မတုပါဘူး။
သူတို့ဟာ ဆရာတို့ချုပ်ကို လိုက်ကူးတာပဲ အကျင့်ပါနေကြသတဲ့
ဒေါက်တာသန်းထွန်းက သူတို့ စိတ်ဝင်စားတဲ့အကြောင်းအရာတစ်ခုရှုံး
ကွက်လေ့လာခိုင်းပြီး စာတမ်းဖတ်ခိုင်းတော့ Ph. D. ဘုတ်အဖွဲ့က အ
ကွက်သတဲ့။ ကိုယ်တိုင်အသစ်လေ့လာအားထုတ်ပြီး အရှည်အချင်းရှိအောင်
လုပ်ဖို့ထက် အရေအတွက်များများပဲထုတ်ဖို့ စိတ်စောနေကြလေရဲ့တဲ့။ အေး
ဘုတ်အဖွဲ့ကိုတော့ စာမေးပွဲတွေအကြောင်း ဘာမှမပြောလိုတော့ပါဘူး။
အဲဒါပါပဲ မြန်မာနည်းမြန်မာဟန် Ph. D. စီမံချက်ပါ။ အဲဒီဆောင်းပါး
ဆရာအကိုလိပ်ဘာသာနဲ့ သူအတွေ့ဖွဲ့တို့ တစ်စိတ်တစ်ပိုင်းအဖြစ် ထည့်သွင်း
ရေးသားခဲ့ပါတယ်။ စာပေစိစစ်ရေးက ဒါကို စွင့်ပြုလို ကျွန်းတော်
ဖတ်ရပါတယ်။ ခုလိုလေးစားလောက်တဲ့ ပုဂ္ဂိုလ်တွေက တလေးတော်
ဝေဖန်တာကို ဖတ်ခွင့်ရတာ ကျွန်းမူးအထူးတင်ပြီး ဆရာစေတနား ဆရာတော်

ဘက်တွဲလုပ်ဖော် ရုဘေးများ

၁၉၇

အိုလည်း အများသိရှိ ကြည်ညီကြရအင် ဖောက်သည် ချလိုက်ပါတယ်။
၆၇၂များပညာရေးတိုးတက်ပါစေ။ ကျေနှစ်တော် မောင်စွမ်းရည်ပါ။

လွှတ်လပ်တဲ့အာရုံအသံ
ရွှေဒေဝါင်းတောင်ကန္တာ
၂၀၀၅၊ ဒီဇင်ဘာ ၁၆



မန္တလေးသတင်းစာဆရာ ဦးကြည်မြ

ကျွန်တော်တဲ့ အထက်ပမာနိုင်ငံ စာရေးဆရာအသင်းက စစ်အနိုင်
လက်ထက်မှာ နှစ်စဉ်စာဆိုတော်နေ့တိုင်း စာဆိုတော်ကြီးများ ကန်တော့
နဲ့အတူ စာပေဟောပြောပွဲနဲ့ စာတမ်းဖတ်ပွဲများ ပြုလုပ်ခဲ့ကြပါတယ်
စာတမ်းဖတ်ပွဲက စာတမ်းတစ်စောင်တည်း ဖတ်တာမဟုတ်တော့ တစ်ယောက်
တည်းနဲ့ မပြီး၊ နှစ်ရက်သုံးရက် ဆက်ဖတ်ပါတယ်။ ပြီးရင် စာတမ်းပေါင်းချုပ်
စာအုပ်ထုတ်ပါတယ်။ တစ်နှစ်တစ်အုပ်ထုတ်သွားတာ ဗိုလ်နောင်းစစ်အနိုင်
က အသင်းကိုလည်းဖျက်၊ စာတမ်းဖတ်ပွဲတွေကို ပိတ်လိုက်တော့မှ ရပ်သွား
ခဲ့ပါတယ်။ စာတမ်းပေါင်းချုပ် စာအုပ်တွေကတော့ ၁၀ အုပ်လောက် အဖော်
တင်တယ်ဆိုတော့ အခုအခါမှာ သမိုင်းနဲ့မြန်မာစာ မဟာဝိဇ္ဇာဘူး၊ ပါရရွှေ့
စာတမ်းတွေအတွက် ကိုးကားမှုပြုမြဲမြုပ်နှံပြုစရာ စာအုပ်တွေ ဖြစ်နေပါတယ်

ပထမဆုံးထုတ်ခဲ့တဲ့ စာတမ်းပေါင်းချုပ်က ၁၉၆၃ ကထင်ပါရဲ့။ အဲဒီ
စာအုပ်မှာ မောင်စွမ်းရည် မပါသေးဘူး။ မောင်မိုးသွားက ဆရာဦးကြည်မြှေ့
တွဲပြီး စာတမ်းတစ်စောင်တင်ခဲ့ပါတယ်။ အဲဒီစာအုပ်တစ်အုပ်ကို ရန်ထူး
လမ်းကေးစာအုပ်အဟောင်းဆိုင်ကတွေ လို့တဲ့ ကျွန်တော်မြေးတစ်ယောက်
က ဝယ်လာခဲ့သတဲ့။ ပြီးတော့ လုမ်းမေးတယ်။ အဘိုး-အဲဒီမှာပါတဲ့ ကြည်မြှေ့

သီတာ ဘယ်သူလဲတဲ့။

အဘိုးဖြစ်သူကလည်းဖြေတယ်။ ကြည်မြှဆိုတာ ကြည်မြပေါ်ကွလို့
အေးလေ နှစ်ပေါင်းငါးဆယ်ကျော် ကြာခဲ့ပြီဆိုတော့လည်း အသက် ၂၀
ပုံးသူ့သေးတဲ့ ကျောင်းသားလေးတစ်ယောက်အဖို့ မေးစရာပေါ့၊ ပြီးမှ
တော်ဖြေရတယ်။ “ကြည်မြှဆိုတာ တို့မန္တလေးစာရေးဆရာတစ်ဦးပါကွယ်။”
သော့ ဆုံးရှာပြီပေါ့။ ငါတို့အဖော် အရွယ်လောက်ရှိတာကိုး။ ငါတောင်မှ
အသက် စဝ် ကျော်ပြီလော့။ တို့ အထက်ပမာနိုင်ငံ စာရေးဆရာအသင်းမှာ
အတော်ယဉ်ကြော်ပေါ့။ ဥက္ကဋ္ဌက တို့ ဦးလေးလှပေါ့။ ဆရာကြီးရွှေ့ဒေါင်းတို့
ဆရာကြီး မြေမျိုးလွင်တို့ကတော့ အသက်အရွယ်ကြီးကုန်ကြပြီဆိုတော့
အသင်းကြီးရဲ့ နာယကကြီးတွေအဖြစ် ရပ်တည်ပေးကြတာပေါ့။ ဦးကြည်မြ
ည်းမကြာခင် ပိုလ်နေဝင်း မျက်စိကျပြီး မြှန်မာနိုင်ငံလုံးဆိုင်ရာ စာပေ
လုပ်သားအဖွဲ့ ဥက္ကဋ္ဌအဖြစ် အရွေးခံရပြီး ရန်ကုန်ကို ပြောင်းရတယ်။ ရန်ကုန်
မာ ရွှေတောင်ကြားကို ထင်ပါရဲ့၊ အဲဒီက တောင်ကုန်းထိပ်မှာ အကြီးဆုံး
အဲကြီးတစ်အိမ်မှာ နေခွင့်ရတယ်။ ငါတို့ရန်ကုန်သွားကြတော့လည်း
သူ့အိမ်ကိုဖိတ်ပါတယ်။ အကူအညီတောင်းရင်လည်း သူတတ်နိုင်တာဆို
သာတ်နိုင်ဆုံး ကူညီတတ်ပါတယ်။ သဘောကောင်းပါတယ်။ ငါတို့
အဲကုန်ပြောင်းတော့ ဆရာ မောင်သာနိုးရဲ့ တိုက်ခန်းမှာ မန္တလေးလှုင်း
စာရေးဆရာတွေ စုနေတဲ့ တစ်နေ့မှာ ဗက်-၆၉ ပုလင်းတစ်လုံးနဲ့ လာလည်း
သူ့သေးတယ်”

“ကြည်မြှဆိုတာ သူ့ကလောင်နာမည်ပေါ့။ နာမည်အရင်းက ကိုကြည်
သင်ပါရဲ့၊ ငါကလည်း ခပ်မွေ့မွေ့ရယ်။ အရင်ကတော့ ဝတ္ထုရေးခဲ့ဖူးတယ်။
တိုင်းချစ်၊ ဗဟိုစည်း စတဲ့ မန္တလေးသတင်းစာတွေမှာလည်း အယ်ဒီတာ
လုပ်ခဲ့ဖူးတယ်။ တိုင်းချစ်ဆိုတဲ့ အဂွတ်ပညာသင်ကျောင်းက ကျောင်းမှာ
လည်း ကျောင်းဆရာလုပ်ခဲ့ဖူးလို့ ‘ဆရာကြည်’ လို့ ခေါ်ကြတာများတယ်။
ငါ တို့မန္တလေးမရောက်ခင်ကတည်းက ဆရာကြီးမြေမျိုးလွင်တို့ လူထုံးလှတို့
စာရေးဆရာ နှင်းဦး၊ ရဲဘော်နေအောင်တို့နဲ့ အထက်ပမာနိုင်ငံ စာရေး
ဆရာအသင်းမှာ ဦးဆောင်လှပ်ရှားခဲ့သူတွေပေါ့။ နှင်းဦးတို့၊ ရဲဘော်နေ
အောင်တို့က အရက်ကြောင့်လား မသိဘူး။ အသေစောကြတယ်။ သူတို့

ထက် အသက်ကြီးတဲ့ ဆရာကြီးမြန်းလွင်ကတော့ သူတို့နောက်မှ ကွယ်လွန်ပါတယ်”

“ငါတို့ဆွဲ ဒိမ်မှာ ၁၃၀၀ ပြည့်အရေးတော်ပဲ မှတ်တမ်းစာအပ်ကတော်တစ်ခုပဲ ရှိဖူးတယ်။ အဲဒီအထဲမှာ သတ္တုမတန်းကျောင်းသားလေးမောင်ကြည်တဲ့။ ပေါက်မြိုင်ကျောင်းက သပိတ်မှာ့က်ကျောင်းသားလေးတွေရဲ့ ပုံပါဖူးတယ်။ ဆရာကြည်က ကျောင်းသားဘဝကတည်းက မန္တော်မှာ ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ့။ ငါတို့ စာရေးလာတဲ့ခေတ်ကျတော့ သူတို့ စာမရေးတော့ပါဘူး။ ငါတို့တတ္တုသိလိုက်စာချိန်မှာ ဦးလေး လုထိုင်းနဲ့ လုထိုင်းအမာတို့လောက်ပဲ သူတို့သတင်းစာနဲ့ သူတို့ရေးနောက်ပြီး သူတို့ဘာသာရေးသမ္မတတွေကို စာအပ်တွေထုတ်ပြု။ တို့စာအပ်တွေလည်း ထုတ်ပေးကြနဲ့ သူတို့ပဲ ဆက်လက်လွပ်ရှားနေကြတာပဲ့။ ဆရာကြည်ရဲ့ ဝါယာတစ်ပုဒ်ကို မောင်မိုးသူနဲ့ ရပ်ရှင်ရှိက်ဖူးတယ်။ မောင်မိုးသူနဲ့ စာတမ်းလည်းတွဲပြီး ထုတ်ဖူးတာဆိုတော့ သူတို့မန္တော်လေးသားအချင်းချင်း ရေစက်လည်းနှင့်ကြတယ်ထင်ပါရဲ့။ အလွန်ရင်းနှီးတဲ့လူတွေဖြစ်ပေမဲ့ သူတို့ဝိဇ္ဇာနဲ့ ရပ်ရှုံးအမည်က ငါမေ့နေပြီ”

“မင်း မန္တော်လေးရောက်ဖူးသလား။ နာရီစင်ကနေ အထက်တက်ပဲ မန္တော်လေးကျူး၊ မြို့ရှိုးကြီးရဲ့ မြောက်ဘက်ကနေ မြို့ရဲ့အရေးအနောက် တို့ပဲ ပေါက်လမ်းမကြီးရှိတယ်။ ၂၆ ဘီလမ်းတဲ့။ ရန်ကုန်မှာ အတွင်းဝန်ရှုံးစာနှင့်ပြုတော့ ၈၇၉၈ပုံးရောက်လပ်တွေက နံပါတ်တုတ်နဲ့ရှိက်လို့လည်း ကျော်သား ကိုအောင်ကျော်ကျေဆုံးတဲ့ ၁၃၀၀ ပြည့်အရေးတော်ပဲသမိုင်းကို မင်းကြားဖူးသူဖူးမှာပဲ့။ မြန်မာရှုံးလပ်ရေးသမိုင်းမှာ ကျောင်းသား လုပ်နှင့် မူတွေဟာ အလွန်အရေးပါတယ်။ ၁၉၂၀က ပထမကောလိပ်သပိတ်အမျိုးသားနဲ့ရယ်လို့ ပေါ်လာခဲ့တာ အဲဒီသပိတ်ပဲ့။ အမျိုးသားကျောင်းတစ်ပြည်လုံးအနဲ့ ဖွင့်ခဲ့တာ အဲဒီလွပ်ရှားမှုပဲ့။ အက်လိပ်အစိုးရရဲ့ ကျော်တွေနဲ့ အက်လိပ်အစိုးရရဲ့တတ္တုသိလိုက်စာချိန်မှာ ဝင်ရောက်ပြီး စာနှင့်တာလေး။ ဆန္ဒပြုခဲ့ကြတာလေး။ စာပေလောကထဲက ဆရာကြီးသခင်ကိုယ်ပိုင်းနဲ့ ဒီးခုတ်ဦးသရီတို့က အမျိုးသားကောလိပ်မှာ ဝင်ရောက်ပြီး စာနှင့်တာလေး။ ဆရာကြီးမြိုင်းက ‘ပရိဖက်ဆာ ဆရာလွန်း’ ဆိုတဲ့အကြောင်း

—၁၃၅၈— တော်ဘလူ။ အဲဒါ ပထမသပိတ်”

“ဒုတိယသပိတ်က ကိုနှာ၊ ကိုအောင်ဆန်းတို့သပိတ်။ ဒါက ၁၉၃၆ ပေါ့။ အေးလျားဆောင်သူ မအန်းနဲ့ မအမာတို့က ကျောင်းသူခေါင်းဆောင်တွေ ဗြို့၊ နောင်မှာ ငါတို့မန်းတဗ္ဗာသို့လ်မှာ ပါ့မြိုပါမောက္ဂဖြစ်လာသူက သပိတ် ဘက်ကျောင်းသူ မအန်းပေါ့။ သပိတ်မောက်ကျောင်းသူ မအမာကတော့ အုတွေ့အမာ ဖြစ်လာခဲ့သူပေါ့။ နောက်သပိတ်ကတော့ ၁၃၀၀ ပြည့် ဆုံးတော်ပုံကြီးနဲ့ ဆက်စပ်တယ်။ ရေနှံမြေသပိတ်တပ်ကြီးကို ကိုယ်ဟန်း၊ အိုဝ်ဆွေဆိတ် ရှုန်ကုန်သမဂ္ဂကျောင်းသားခေါင်းဆောင်တွေက ရေနှံမြေကို အုပ်ပြီး သပိတ်တပ်ကြီးကို ထောက်ခဲ့ကြိုးဆိတ်တော့ အဖမ်းခဲ့ရတယ်။ သူတို့ကို အေးဘာလွှာတ်ပေးဖို့ အတွင်းဝန်ရုံးကို ပိုင်းပြီး ဆန္ဒပြကြတော့ ကိုဋ္ဌးမြှင့်ဆိတ် ဘာ့်းသားက တူတံ့စဉ်အလုံကြီးကိုင်ပြီး ဆန္ဒပြတာ။ ဂေါ်ရာခေါ်တဲ့ အေးဘာကပြားပုလိပ်တွေက နံပါတ်တုတ်တွေနဲ့ ဝင်ရှိက်ပြီး ကျောင်းသား ပေါ်တ်ကို ဖြို့ခြုံတာ။ အဲဒိတုန်းက နောင်အခါ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဲ ဦးဆောင်ပါဝင်ခဲ့သူ ဖို့လ်မှားကြီး မောင်ကြည်မောင်က သပိတ်မောက် ဘာ့်းသားခေါင်းဆောင်တစ်ဦးပေါ့။ ကိုအောင်ကျော် လဲကျေသွားတော့ အေးရာက်ပျော်ယူခဲ့တော့ သူပါအရိုက်ခဲ့ရတာ။ ကံကောင်းလို့ မသေတာပေါ့”

“အသလို ရှုန်ကုန်မှာ ဆန္ဒပြကြတာကို ပုလိပ်ကဝင်ရှိက်လိုက်ပြီး ဖြို့ခြုံ သတင်းကိုကြားလို့ မန္တေလျေးကျောင်းပေါင်းစုံက ကျောင်းသားတွေနဲ့ အေးကြီးတွေကလည်း ဖြုံးကျွတ်ဆိုပါတော့ ဆန္ဒပြပြီး ၂၆ ဘီလမ်း အတိုင်း ချိတ်က်လာခဲ့တာကို ပုလိပ်တွေက ဆီးရှိက်တာ။ သေနတ်နဲ့လည်း အေးတာ။ ဘုန်းကြီးစုံစုံပါးလောက် ပုံတော်မှုခဲ့တယ်။ သွောင်ပေစုံနဲ့ ဘာ့်းသားလေး မောင်တင်အောင်ဆိုတာ ကျေဆုံးတယ်။ အက်လိပ်အစိုးရ ပစ်သတ်တာ စစ်အစိုးရလို့ ထောင်ရာချိပြီးတော့ မသေဘူးပေါ့။ နယ်ချုံ၊ အဲ သူက ဒီမိုကရေစီအစိုးရကိုး။ စစ်အစိုးရကိုတော့ ဘယ်ယူဉ်နိုင်မလဲ။ အဲဒုံးမှာ ပေါက်မြှင့်ကျောင်းက မောင်ကြည်ဆိတ် ခုနစ်တန်းကျောင်းသား သူးပါခဲ့တာပေါ့။ သူရဲ့ ခေါင်းဆောင်မှုဟာ အရေးတော်ပုံစံစောင်ထဲမှာ ဘတစ်လုံးနဲ့ မှတ်တမ်းတင်ခဲ့ရတယ်။ ဒါကြောင့်ဆရာကြည်ဟာ မန္တေလျေး အ လျကြီးဖြစ်သည်အထိ ထင်ရှားတဲ့ ခေါင်းဆောင်ကိုဖြစ်နေတာ စစ်အစိုးရ

လက်ထက်မှာ ဖိုလ်နေဝင်းက သူကို ကောက်ယူချီးမြှောက်တာခံရလို ပြည်သူ နဲ့ ကင်းကွာသွားခဲ့ရရှာတယ်။ ဒါပေမဲ့ သူဟာ သမိုင်းကောင်းခဲ့တဲ့ လုပ်လုပ်ကောင်းတစ်ယောက်ဖြစ်ပြီး လူညစ်လှယ်တ် မဟုတ်လို ဖိုလ်နေဝင်းဘက်တော်သား တဗြားလူတွေလောက်တော့ လူမှန်းမများခဲ့ရရှာတယ်လောက်ပဲ သမိုင်းကောင်းခဲ့ကောင်းခဲ့၊ ယုတ်မာရက်စက်တဲ့အနေဖြင့် မိန့်ပိတဲ့ စစ်အစိုးရနဲ့ပူးပေါင်းမိတော့ အတ်သိမ်းမကောင်းရှာဘဲ သမိုင်းသွားခဲ့ရရှာတာပေါ့။ မြော်... သမိုင်းဆိုတာ အစကောင်းရဲနဲ့ မပြီးသော လောင်းလည်းသေချာမှ သမိုင်းကောင်းတာ။ ရဲဘော်သုံးကျိုးဖြစ်ပြီး ဖြစ်ပေမဲ့ ဖိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းနဲ့ ဖိုလ်နေဝင်းရဲ့ သမိုင်းဘဏ်မလဲလော့ မနှိုင်းကောင်းဘူးပေါ့။ မင်းတို့စေတ်မှာလည်း သမိုင်းမှာ အဆုံး ကောင်းကောင်းလုပ်ဆောင်သွားကြဖို့ အရေးကြီးပါတယ်။ ပြည်သူနဲ့ဆန့်ကျင်တဲ့ဘက်ကို မပါမိနေနဲ့ ပါရင်တော့မြှုပ်မှာပဲ။ ဒါသမိုင်း၊ ပြည်သူက အဆုံးအဖြတ်ပေးမှာ စစ်ဖိုလ်ချုပ်တစ်ယောက်က အဆုံးအဖြတ်ပေးမှာမဟုတ်ဘူး။”

၂၀၁၈၊ နိုဝင်ဘာ ၂၅၊ နယ်မြေ
Myanmar Gazette ဖော်ပါရီ



ခရစ်ယာန် သာသနာပိုင်ချုပ် သူငယ်ချင်း ကဗျာဆရာ မောင်ပေါက်စည်

မောင်ပေါက်စည်(မန်းတ္ထာသိုလ်)ဆိုတာ ၁၉၉၀ ကျော် ခုနှစ်များ
အဲတွင်းက မြန်မာပြည်မှာ အက်လန် ခရစ်ယာန်သာသနာဂိုဏ်းရဲ့ ဂိုဏ်းချုပ်
ဖြစ်သွားဖူးတဲ့ ဆရာတော် 'အင်ဒရူးမြဟန်' ဖြစ်ပါတယ်။

သာသနာပိုင်ချုပ်ဖြစ်ပေမဲ့ သူငယ်ချင်းတွေအပေါ်မှာ မာနမရှိကြောင်း
ပြလိုတဲ့ အရောတဝ်အမူအရာရှိပါတယ်။ နိုကလည်း ကျောင်းသား
သာဘကဗျာ အမြိုပါးစပ်ဖြံ့ဖြိုးရယ်မောတတ်သူဖြစ်လို့ ဆရာတိုင်း၊
ဘျာ့ဗုံးသားတိုင်းက ချုစ်ခင်ကြပါတယ်။ မန္တာလေးတ္ထာသိုလ်အကြောင်း
တဲ့ ပြောရင်တော့ ခြင်းချုပ်ထားခဲ့လို့မရသူပါ။ ကဗျာဆရာ၊ ကျောင်းသား
သမဂ္ဂဥက္ကား၊ ခရစ်ယာန်သာသနာပိုင်ချုပ်။

မန္တာလေးတ္ထာသိုလ်ကို မောင်သာရာ၊ မောင်သာနီး၊ ဘုတလင်ချုစ်လေး၊
ဘုတ္ထာသိုလ်ဝင်း၊ မောင်အောင်သွေ့နီး၊ မောင်ပေါက်စည်၊ မောင်တင်ရွှေ (မုံးရွှေ)
တဲ့ ကျောင်းသားကြီးတွေက ကျွန်ုတ်တို့အရင် အနည်းဆုံး သုံးလေးနှစ်
အရောက်ကြပါတယ်။

ကျွန်ုတ်တော် ရှစ်တန်းကျောင်းသားဘဝ မန္တာလေးအမှတ်(၁) အစိုးရ
သာက်တန်းကျောင်းမှာ ပညာသင်နေစဉ် တ္ထာသိုလ်မှာ အောက်တို့ဘာ

ကျောင်းတစ်လပိတ်ရေး အရေးတော်ပုံဖြစ်ပွားခဲ့ပါတယ်။ အဲဒါ ၁၉၅၃ ခု၊ ၁၉၅၆ မှာ ကျွန်တော်တို့တစ်တွေ တက္ကာသို့လ်ရောက်တော့ သူတို့က နှစ်ဦးကျောင်းသုံးခါကျော်နော်းတဲ့ ဝါရင့်ကျောင်းသားကြီးတွေ ဖြစ်နေကြပါပြီ။ ကျွန်တော်တို့ဆိုတာ တင်မိုး၊ ဂဏ်ထူးသိန်းနိုင်တို့လက်ထက်ရောက်သော်လည်း အသင်းရဲ့ဂဏ်သိက္ခာတွေ ပိုမိုမြင့်တက်လာခဲ့ပြီး ပြင်ပစာပေလောကမှာသော် ကျော်ကြားလာခဲ့တာပါ။

တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်၊ ဘုတဲလင်ချစ်လေး၊ ကိုယ် (အင်းဝရှုက်ရည်) စသဖြင့် ကဗျာဆရာတွေ အပြိုင်းအရိုင်းပေါ်လာပြီ။ အမျိုးသားစာပေဆုတွေ ဆက်တိုက်ရရှိခဲ့ကြလိုပါပဲ။

ကျွန်တော်တို့ဟာ ကလောင်ရှင်အသင်းမှာ ဥက္ကဋ္ဌ၊ အတွင်းရေးမှု၊ သလို ကျောင်းသားညီညွတ်ရေးတပ်ဦးနဲ့ ကျောင်းသားသမဂ္ဂမှာရော ဥက္ကဋ္ဌ၊ အတွင်းရေးမှုးတွေ ဖြစ်ကြပါတယ်။

ကျွန်တော်သမဂ္ဂအမှုဆောင်ဖြစ်တဲ့နှစ်ဟာ အိမ်စောင့်အစိုးရတက်နှစ်ဖြစ်လို့ မုန်တိုင်းထန်တဲ့နှစ်ပါပဲ။ မောင်သာမိုး၊ မောင်သားသား စသဖြင့် အမှုဆောင်တွေ အဖမ်းခံကြရပြီး ကျွန်တော်ကျွန်ရှင်၏ ၁၉၅၉ ခုနှစ် အမှုဆောင်ရွေးပွဲမှာ ကျွန်တော် ရွေးကောက်ကော်မတို့အား (ရွေးကောက်ပွဲ အရာရှိ) အဖြစ် စည်းမျဉ်းအရ ဆောင်ရွက်ရပါတယ်။

အဲဒီအခါမှာ ကိုပေါက်စည်က ကျောင်းသားသမဂ္ဂအဖြစ် အထွေးပါတယ်။ မဲအများဆုံးရတဲ့ ကျောင်းသားကြီးအဖြစ် သူ့ကိုထမ်းပြီး ကျော်သားတွေ ကဗျာ ခုနှစ်ကြပါတယ်။

အဲဒီတော့ သူဟာ ကဗျာဆရာအဖြစ် ထင်ရှားရုံမက ဒုတိယနှစ်ဦးတန်းမှာ မြန်မာစာရာတိုးရာသုတစ်ဦးအဖြစ်နဲ့လည်း ကျော်ကြားနေပါတယ်။ စစ်ပြီးခေတ်တစ်လျှောက်လုံး ဥပစာတန်းမှာ အဦးဆုံးမြန်မာစာ ဂုဏ်ရှင်ပါ။

ခရစ်ယာန်တစ်ဦးက မှုဒ္ဓဘာသာအမြော် မြန်မာစာပေမှာ လူးရလို့ ထူးခြားချက်တစ်ရပ်အဖြစ်လည်း သတိပြုမြို့နေကြပါတယ်။

သူ ဥက္ကဋ္ဌလုပ်တဲ့နှစ်မှာ မန္တာလေးမြို့ကြီးက အထူးဂဏ်ယူကျော်မန်းရာပြည့်ပွဲကြီးနဲ့လည်း ကြုံပါတယ်။ ရန်ကုန်တက္ကာသို့လ်အောက်။

ပြီး သီးခြားတွေ့သိလိုလို ဖြစ်လာပြီးစအခါလည်း ဖြစ်လို တွေ့သိလိုလ်
ဘ မန်းရာပြည့်မှာ တခမ်းတနား ပါဝင်ဆင်နှံပါတယ်။

မန်းတွေ့သိလိုကလောင်ရှင်အသင်းဥက္ကဋ္ဌ တင်မိုးဦးစီးပြီး တွေ့သိလိုလ်
ဘ ကဗျာစာအပ်ကလေးတစ်အုပ်နဲ့ ‘မန်းရာပြည့်’ ဆိုပြီးထဲတဲ့ရာမှာ
ဆောင်ပေါက်စည်နဲ့ တင်မိုးတို့ပဲ ပါဝင်ရေးသားထားကြပါတယ်။

တဖြည့်ဖြည့်နဲ့ မွန်လေးမြို့ရဲ့ စာနယ်စင်းလောကကို ကျွန်ုတ်တို့
အားလုံးရောက်သွားကြပါတယ်။

၁၉၆၃ ခုနှစ်မှာ အထက်ပဲမှာနိုင်ငံ စာရေးဆရာအသင်းက “အညာ
ခြမြေခေတ်ကဗျာ”ဆိုတဲ့ စာအပ်လေးတစ်အုပ် ထဲတဲ့ဖြစ်ပါတယ်။ အဖုံးကို
င်းဖေ(ဇော်ဝါတ်)က ဆွဲပါတယ်။ အဲဒီမှာ မောင်ပေါက်စည်လည်း ကျွန်ုတ်
ဘူးနဲ့ဝင်ရေးပါတယ်။ ပြီးတော့ ပျောက်သွားလိုက်တာ ၁၀ နှစ် ၁၅ နှစ်နှီးပါး
ကြော်ပါတယ်။ ဘွဲ့ရသလား၊ မရလား မသိလိုက်ပါဘူး၊ ဘားအဲမှာ ကျောင်း
ဆုံးသွားလုပ်သတဲ့။ သာသနပြုကျောင်းလား။ အနိုးရကျောင်းလား မမေးမိုးဘူး။

ရန်ကုန်မှာ အားလုံးပြန်ဆုံးကြတော့ ပါဂျယ်ရိုကားကြီးတစ်စီးမှာ ဝိစကို
လင်းနဲ့ ငါးသုံးလုံးစီးကရှုက်ဘူးတွေ့တင်ပြီး ပျောက်လည်နေပါပြီ။ တစ်ခါ
ငါးခါ ကျွန်ုတ်တို့ရဲ့ သောကြာစိုင်း၊ စနေစိုင်းကို ဟေးလား ပါးလားနဲ့
ဆာက်လာတတ်ပါတယ်။

“မင်းတို့ ဒီကားမျိုးစီးဖူးရဲ့လား”

“ဒီလိုအရှက်မျိုးသောက်ဖူးရဲ့လား”နဲ့ မေးလေ့ရှုရှိလို သူငယ်ချင်းတရှုံး
ဘ သူနောက်တာပြောင်တာကိုမခိုင်ဘဲ “မင်းက အလကားရတာ။ ငါတို့
ဘုယ်စွမ်းကိုယ်စနဲ့ရတာ”ဆိုပြီး ပြန်ပက်တတ်ကြပါတယ်။ အခင်မပျက်
လျှော့ဘူး။ မောင်ပေါက်စည်ကို သည်းခဲ့ရာမှာ ကျွန်ုတ်ကို သူငယ်ချင်းတွေ
ဘ အံသကြပါတယ်။

သူနဲ့ကျွန်ုတ် ဘိတ်(မြိတ်)က စာပေဟောပြောပွဲကို အတူသွားဖူး
ပေးဘယ်။ သူနောက်ပြောင်တာနဲ့ ကျွန်ုတ်စကားကောင်းကောင်း မပြော
နိုးနဲ့ပါဘူး။ နောက်ထပ် နှစ်ယောက်တည်း မသွားရအောင်ပါပဲ။

ရန်ကုန်မြို့ပေါ်မှာ လည်ပတ်ကြရာမှာတော့ တဲ့မြို့ပါတယ်။ ကျွန်ုတ်

အပြုံးစားယူချိန်များနေလိုကဗျာည်း တစ်ကြောင်းပေါ့။

သူနှင့်စပ်သွားပြီး ကရင်အဖွဲ့တွေနဲ့ ြိမ်းချမ်းရေးလုပ်တာကိုလည်း အားပေးချင်လိုပါ။ နအဖနဲ့ ကရင်ကြားမှာ သုံးလေးခါသွားပြီး ကြေးဗုံးပါတယ်။

အမေလူထူဒေါအမာနဲ့ ဆရာဒရန်တာရာတို့ကဗျာည်း ြိမ်းချမ်းလိုတဲ့ အသံကြားတိုင်း တလေးတစား ခေါင်းထောင်ကြည့်ပါတယ်။

“မောင်စွမ်းရည်ရေ.....သူ့ကို အားပေးပါ” လို့လည်း နစ်ဦးစင့်တိုက်တွန်းတာကိုကျွန်းတော်က တာဝန်တစ်ရပ်လိုပဲ သဘောထားပါတယ်။

ဒါကြောင့် မန္တေးတဗ္ဗာသို့လ်ကလောင်ရှင်အသင်းမှာတုန်းက တော်တို့ကြော်ပြောထားတဲ့ သူရဲ့ “လိုင်းပုတ်သံကဗျာများ” ကို အစရှာမရအောင် ဖြစ်နေရာက မန္တေးတဗ္ဗာသို့လ်တိုက်တွေမှာ အချိန်ကုန် လုပ်ငန်းစံပြီး ရှာဖွေစုဆောင်းပေးခဲ့ပါတယ်။ စာအုပ်ဖြစ်တဲ့အထိ လုပ်ပေးခဲ့သော်လည်းကောင်း၊ တယ်။

သူရေးခိုင်းလို့ သူ့စာအုပ်မှာ ကျွန်းတော်အမှာစာရေးပါတယ်။ အမှာစာကြောင့် အမျိုးသားစာပေဆုမရတာဆိုပြီး နောင်အခါမှာ ရှုံးစွာအောင့်ပြောလေ့ရှုံးပါတယ်။

တကယ်တော့ ခရစ်ယာန်သာသနာဝန်ထမ်းလောကမှာ သူ့စာပေဂဏ်နဲ့ တွဲဖက်ကျော်ကြားသူ မရှိခဲ့ဖူးပါဘူး။ သာသနာရိုင်းများ အနေနဲ့ ပြောတာပါ။

နောက်တစ်ချို့ မန္တေးတဗ္ဗာသို့လ် ချွေရတုပွဲလုပ်ပြန်တော့ “ရော့ချို့တေားသံ” ဆိုတဲ့ ကဗျာစာအုပ်တစ်အုပ်ကို မန္တေးတဗ္ဗာသို့လ်ထဲက ဆရာတွေရဲ့ လက်ရာတွေစုပြီး ထုတ်ပေးပါလို့ တောင်းဆိုလို့ ထပ်လှုပ်ရပါသေးတယ်။

ဆရာကြီးဦးဖေမောင်တင်ဟာ ခရစ်ယာန်တစ်ဦးပါ။ ဆရာကြီးရဲ့ နှစ်မောက် (၁၉၈၈) မှာ မွေးနေ့စာတမ်းဖတ်ပွဲကိုလည်း သူကပဲ တွေ့ရှုံးစွာအကျခံပါတယ်။ ဒေါက်တာသန်းထွန်းနဲ့ ကျွန်းတော်က ဦးစီးပါတယ်။

“ကျွန်းတော်တို့ စီမံရာ လုံးဝနာခံမလား၊ လက်မဖာကြား လို့ တောင်းပြီး လုပ်ကြတာ စာအုပ်တစ်အုပ် သားသားနားထွေ့ပြုရှုံး

၌အဖောင်တင် ဦးခေါင်းပုံ ပန်းပုရှပ်တုတစ်ခုလည်း အဖတ်တင်ပါတယ်။

သာသနာပိုင်ချုပ်ဝင်းထဲမှာ အထိမ်းအမှတ်ကို ကော်ပင်တစ်ပင်ကို ဆရာကြီးရဲ့ သမီးနှစ်ဦးရယ်၊ ဒေါက်တာရေဝတရယ်၊ ဒေါက်တာသန်းထွန်းရယ်၊ မောင်ပေါက်စည်ရယ်၊ ကျွန်တော်ရယ် အပင်ကိုမြေချာ မြေဖို့စိုက်ခဲ့ကြ ပါတယ်။ အပင်ကို တော်ဝင်နှင်းဆီခြုံကိုစိုးညွှန်က လျှပါတယ်။

သူနဲ့ကျွန်တော်ဟာ တစ်ပတ်သုံးခါလောက်ဆုံးပါတယ်။ ဆရာပါရရှု၊ ဆရာမောင်ထင်၊ မင်းသုဝဏ္ဏ၊ ဒေါက်တာသန်းထွန်းတို့အိမ်တွေကို လည်ပတ် ပြီး စကားပြောကြပါတယ်။

ခရစ်ယာန်စာပေအတွင်းရေးမှူး၊ အာလန်စောဦးရယ်၊ ပန်းချိယဉ်မင်း ပိုက်ရယ်၊ တင်မိုးရယ် မြစ်ကြီးနား-မန္တာလေးစတဲ့ ခရီးစဉ်တွေကို တွဲတွဲ သွားကြပါတယ်။ အမေလူထဲဒေါအမာရဲ့ မွေးနေ့ပွဲကိုလည်း အတူတူသွားကြပါတယ်။

ဒီလိုနောင်းက သူမှာ ဆီးချိရောကါ အကြီးအကျယ်ရှိတယ်ဆိုတာကို သီလာရပါတယ်။ သူက မပြောပါဘူး။ သူအနီးပြောမ သိတာပါ။

နောက်တော့ အသည်းရောကါတဲ့။

အသည်းမာတာဆိုလား။ လစ်ဗာဆီရောဆစ်ဆိုလား ဖြစ်နေသတဲ့။ ကျွန်တော် ပြည်ပရောက်တော့မှ ကင်ဆာလို့ သိရပါတယ်။

သူက သူမိတ်ဆွေတွေနဲ့တွေ့ရင် “ဒီကောင်နာမည်က ‘ဝေက’ တဲ့ ဘုံးယောက်သွေးယောက်သွေးယောက်” အချုပ်ဆုံးသွေးသွေးယောက်ချင်း လို့ မိတ်ဆက်ပေးလေ့ရှိပါတယ်။

“ဟောကောင်-ဟုတ်ရဲ့လား” လို့ ကျွန်တော်ကို လျည်းမေးရင်-

“ဟုတ်မှာပေါ့” ကိုပေါက်ကတော့ ကိုယ့်ရဲ့ အချုပ်ဆုံးမဟုတ်ဘူး။ ကိုယ့် အချုပ်ဆုံးတွေအများကြီး။ နှီးတို့၊ မိုးတို့ဆိုတာတွေရှိသေးတယ်” လို့ ပြုခြောက်ရင် မကြိုက်ပါဘူး။

ကျွန်တော် ပြည်ပရောက်တော့ ကျွန်တော် စာတစ်စောင် လျကြုံပါးပေမဲ့ မရောက်။ ဖုန်းတစ်ခါဆက်ပြီး စကားပြောခွင့်ရတော့ သူ ဝမ်းသာတယ်။ ကျွန်တော်အိမ်ကိုလည်း မကျွန်းမာတဲ့ကြားက သူ သွားရောက် အားပေးလေ့ ရှိပါတယ်။

ခုတော့ သူငယ်ချင်းကဗျာဆရာ ကွယ်လွန်ရှာပါပြီ။ သူ ဆုံးခါနီးပြုသူင်း
သူငယ်ချင်း မုန္ဂာတင်ရွှေရဲ့၊ စုနီးက သူ့သားကိုပြောခိုင်းတာပါ။ မန္တော်
တက္ကသိုလ်သမိုင်းနဲ့ ခရစ်ယာန်ဘာသာသမိုင်းမှာ သူနာမည်မပါဘဲ ခြင်းအောင်
ထားလို့မရနိုင်ပါ။

ပျော်တတ်သူ သူငယ်ချင်း ကောင်းရာသူ ဂတ်လားပါစေ....

မိုးသောက်ကြယ်ကျာနယ်၊ သုရှုတ် ၁၁ ၂၀၀၆



သတ္တိကောင်းတဲ့ သတင်းစာဆရာ လူထုစိန်ဝင်း

အောင်ဗလအမည်ခံ သတင်းစာဆရာကြီး ကြေးမှုပါးသောင်းက လူထု အောင်းအမှာနဲ့ လူထုစိန်ဝင်းတို့ရဲ့ စကားတွေကြားရှာ စာတွေ ဖတ်ရပြီး သတ္တိ အောင်းတဲ့ သတင်းစာဆရာကြီးများအဖြစ် ဂဏ်ပြချီးကျျီးတဲ့ ဆောင်းပါး ဘဝ်ဆောင်ရေးလိုက်တာကို ဖတ်ရပါတယ်။

အန်အယ်ဒီက နာဖက် တရားမဝင်တဲ့ အဖြစ်က တရားဝင်ကြားဖတ် အိုးရအဖြစ်နဲ့ အသိအမှတ်ပြုပေးမယ်။ နှစ်ညီးနှစ်ဖက် ညီနှစ်းရအောင်လို ဘမ်းလုမ်းပါတယ်။

ဒီလိုလူကြီးလူကောင်းနည်းနဲ့ လမ်းဖွင့်တာကို နာဖက်(သေနတ်ခါး ထိုး ဓားမိုးအိုးရက) ပယ်ချုပ်င်းဆိုလိုက်တဲ့အခါ သတင်းဌာနတွေက လမ်းပိတ်သွားပြီး ဘာလုပ်ကြမလဲလို့ နိုင်ငံရေးသမားကြီးတွေနဲ့ သတင်းစာဆရာကြီးတွေကို တယ်လိုဖုန်းနဲ့ တွေ့ဆုံးမေးမြန်းပါတယ်။ လူထုအောင်းအမှာ ဒါ ဒီလိုဆိုရင် လူထုက လူထုနည်းနဲ့ အံကြေတောင်းဆိုကြဖို့ပဲ ရှိတော့တယ် လို့ဖြေတယ်။

လူထုစိန်ဝင်းကတော့ အကိုလိပ်လို ဆောင်းပါးတစ်ဆောင်ရေးပြီး ပြည်ပ အကိုလိပ်သတင်းစာဆောင်ထဲမှာထည့်တယ်။ လူတွေက ဆက်သည်းမခံနိုင်

ကြတော့ရင် အံ့ကြွဲပါက်ကွဲလာလိမ့်မယ်လို့ သတိပေးပြီး ကုလသမဂ္ဂအားလည်း ကမ္မာဒီးယားမှာ လုပ်သလို စစ်အစိုးရကို ကုလသမဂ္ဂကနေ ထုတ်အရေးယူပါတော်လားလို့ အကြံပေးတယ်။

အဲဒါတွေကို သဘောကျပြီး ပြည်တွင်းကနေ အခုလို သက်စွန်းဆုံး ပြောကြတာတွေကို ပြည်ပရောက် သတင်းစာဆရာကြီး ကြေးမှုံးသော် က ထောက်ခံရှုမက ဂုဏ်ပြုပြောကြားလိုက်ပါတယ်။

သတင်းစာသမိုင်းကိုပြောကြားတဲ့အခါမှာ သတင်းစာဆရာကြီး ဦးလှုံးဖောက်-

“ငါတို့သတင်းစာဆရာတွေ ရှေ့တန်းကနေ ဦးဆောင်လှပ်စွာ ကြလို့ ဇူတ်လပ်ရေးရတာပဲ....” လို့ ပြောဖူးပါတယ်။

မှန်ပါတယ်။ သတင်းစာမရှိဘဲနဲ့ ပြည်သူကို စည်းရုံးလွှာဆောင်လို့ ပါဘူး။ ဒါကြောင့် ဗုဒ္ဓဘာသာကလျာဏာယုဝအသင်း (ရိုင်အမဲ့ဘူး) တည်ထောင်သူ ခေတ်ပညာတတ်လူငယ်တွေက သူရှိယသတင်းစား ၁၉၁၂ ခုနှစ်မှာ စတင်တည်ထောင်ပါတယ်။

သူရှိယသတင်းစာမှာ သတင်းစာပညာအတွေ့အကြံလည်းရှိ ပညာအတွေ့အကြံလည်းရှိတဲ့ စာအရေးကောင်းပြီး နိုင်ငံရေးအမြင်ကျင့်ကျယ်နဲ့ သွေ့စွဲရှိတဲ့လူလည်း လိုပါတယ်။ သူတို့ကိုကောင်းတော့ ဆရာတ်သခင်ကိုယ်တော်မြိုင်းကို သွားတွေ့တာနဲ့ သူရှိယသတင်းစာဟာ ခံသော ခေတ်ကြီးတစ်ခေတ်လုံးကို ရှေ့ဆောင်နိုင်ခဲ့ပါတယ်။

အလားတူပဲ မရေးမနောင်းမှာ ပေါ်ပေါက်လာတဲ့ မြန်မာ့အလင်း၊ ဟံသာဝါတိဆိုတဲ့ သတင်းစာကြီးတွေ၊ ဒီးဒုတ်၊ ဟစ်တိုင်၊ ရှားနယ်ကျော် အင်္ဂါး၊ သတင်းစာကြီးတွေ ထွက်ပေါ်လာပြီး အလင်းရောင်ပေးခဲ့ကြပါတယ်။

ဦးထွန်းဖောက ၁၉၂၀ ပြည့်နှစ်၊ ပထမကောလိပ်သပိတ်ရဲ့ ကျောင်းမာရီ ခေါင်းဆောင်တစ်ဦးပါ။ သပိတ်ပြီးတော့ သူရှိယသတင်းထောက်ဝင်းဆုံးပါတယ်။ မြိုင်းတပည့်အရင်းပါ။ ဝန်ကြီးချုပ်ဦးနဲ့ လက်ထက်မှာ ယဉ်ဆုံး ဌာနဝန်ကြီးဖြစ်လာပါတယ်။ ပါလိမန်ဒီမိုကရေစိဝန်ကြီးချုပ်ဦးနဲ့အောင်ဆန်လိုတဲ့။ “ဘဝရှင်မင်းတရားကြီးစိတ်ဝင်နေတဲ့ ဦးနဲ့ မလုပ်ခဲ့ဘူး”ဆိုပြီး ဝန်ကြီးရာထူးကို မစင်ဘင်ပုပ်ပမာ စွန်းပစ်နှစ်ထွက်ခဲ့ပါတယ်။

အပ်ချုပ်သူအာဏာပိုင်တွေကို အမှန်တရားဘက်ကနေ ရပ်တည်အား ဆုံးမျှ ဂျာနယ်ကျော် ဦးချစ်မောင်လည်း ထင်ရှားလုပါတယ်။ လူထုံးလှ ခြောင်းကျောင်းခါ အကျိခဲ့ခဲ့ဖူးပါတယ်။ သတင်းစာတိုက်များခွဲတာ၊ ပိတ်ပစ်တာ၊ အာမခံတောင်းတာတွေလည်း မနည်းပါဘူး။

သတင်းစာသမားတွေရဲ့ သတ္တုသမိုင်းကို လွှတ်လပ်ရေးခေတ်ကစြိုး သတင်းစာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ ကြေးမှုံးသောင်းလို ပုဂ္ဂိုလ်ဘ ပိုပြီးတော့ ရေးနိုင်တာပေါ့။ ကျွန်တော်တို့ထက် သတင်းစာလောက၊ မြင်းရေးလောကအတွေ့အကြော်တွေ များတာပေါ့။

လူထုစိန်ဝင်းဆိုတာ ဆရာကြီးရွှေ့ဒေါင်းရဲ့ တူပါ။ လက်ဝဲသုန္တရီးမြတ်စွဲတို့ရဲ့ မန်ကျည်းတဲ့ ရွှေ့များမျိုးဆက်တွေပါ။ ၁၉၄၀ မှာ မွေးပါတယ်။ မန္တလေးက ဖာသာလဖုန်းခေါ် လဖုန်းအောက်မေ့ဖွယ် ခရစ်ယာန်သာသနာ ပြုကျောင်းကနေ ဆယ်တန်းအောင်ပြီး မန္တလေးတက္ကသိုလ်ကို ရောက်လာပါတယ်။

မန္တလေးတက္ကသိုလ်ထွက်၊ လူထုတိုက်ထွက်ဆိုတော့ ဇော်ဝိတ်ကြီး(ဝင်းဖော်)၊ ပေါ်ဦးသက်၊ မောင်သနီး၊ တင်မိုး၊ ကြည်အောင် စတဲ့ စာပေသမားတွေနဲ့ စာပေအနုပညာ ညီအစ်ကိုတွေလို့ ဆိုရပါမယ်။

ကျွန်တော်တို့က ကဗျာသမား၊ သူကသတင်းစာသမားပါ။ လူထုသတင်းစာလုပ်နေရာက ရန်ကုန်လူထုတိုက်ခဲ့ အယ်ဒီတာအဖြစ် တာဝန်ယူပို့ ရန်ကုန်ကို ဆင်းသွားရပါတယ်။

၁၉၆၇ ခုနှစ် တော်လှန်ရေးကောင်စီလက်ထက်၊ တရာ်-မြန်မာ အရေးအင်းဆိုပြီး စစ်အပ်စုက ဖန်တီးတော့ သူ ဖုန်းနှုန်းတဲ့သတင်းတွေကို လူထုတိုက်ထဲကနေပြီး လူထုဒေါ်ဒေါ်အတူ ကျွန်တော် ဖုန်းနားကြပ်တစ်ခုစီနဲ့ နားထောင်သတင်းယူရှုံးပါတယ်။ အသည်းတယားယားပါ။

အဲဒါပြီးတော့ ရန်ကုန် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာအယ်ဒီတာ ချုပ်သွားလုပ်နေတဲ့ သူရိုယ်အယ်ဒီတာ၊ လူထုအယ်ဒီတာအဖြစ် အစဉ်အလာ အလွန်ကြီးခဲ့တဲ့ ဆရာကြီးရွှေ့ဒေါင်းကိုလည်း အလုပ်ဖြတ်၊ မန္တလေးလူထုသတင်းစာကိုလည်း ပိတ်ပစ်တာ ခဲ့ရပါတယ်။

အဲဒီနောက် လူထုစိန်ဝင်းနဲ့ အတော်ကြောအောင် အဆက်ပြတ်ခဲ့ရပါ

တယ်။ သူကတော့ အာရုံနဲ့ အာဖရိက ပြည်သူ သူရဲ့ကောင်းတွေရဲ့ အာရုံနဲ့
တွေကို 'ဝင်းကော်' အမည်နဲ့ဘာသာပြန်နေပါတယ်။ ကျွန်ုတော်ကောင်း
ချွော့ဘက်ကို ကျောင်းဆရာအဖြစ်နဲ့ လွင့်စဉ်သွားခဲ့ပါတယ်။

လူထုစိန်ဝင်းဟာ ထောင်သက်စုစုပေါင်း ၁၃ နှစ်တိတိရှုပါတယ်
ကိုကိုးကျွန်ုးအကျဉ်းထောင်ကို အပို့ခဲ့ရတဲ့ လူထုသတင်းစာအယ်ဒီတယ်
သတင်းထောက်သုံးဦးအနက် လူထုစိန်ဝင်းလည်း ပါခဲ့ပါတယ်။

သတင်းစာဆရာဘဝမှာ တစ်သက်လုံး စွန်းစားကျင်လည်နဲ့ရပါတယ်
စစ်တပ်ရဲ့ ထုန်ကန်ကန်ကျောက်တာတွေကိုလည်း ဖွတ်ဖွတ်ကြအောင်
ရပါတယ်။ လူထုဦးလှ၊ ဒေါ်အမာတို့ရဲ့သားလတ် ဖိုးသံချောင်းကို
မဏ္ဍာလေးတူတွေသုံးလိုက်ကျောင်းသားသမဂဂ္ဂနဲ့ ဗကသတို့မှာ ကျောက်
နိုးဝင်းမောင်၊ မြင်းခြားအောင်သွား၊ ကဗျာဆရာ ကြည်အောင်တို့နဲ့ ပူးတွေ
ဆောင်နေရာက ပူးတွဲဖမ်းဆီးခံရပြီး ကိုကိုးကျွန်ုးကို ပိုလိုက်ပါတယ်။

ဆရာဗန်းမော်တင်အောင်၊ မြေသန်းတင့်၊ ဖက်ဆစ်တော်လျှန်ရေး
သူရဲ့ကောင်း ဦးအုန်းမောင်တို့ရော ကိုကိုးကျွန်ုးကိုရောက်ကုန်ကြတဲ့အောင်
လူထုစိန်ဝင်းလည်း ပါသွားတယ်။ လူထုစိန်ဝင်းကိုတော့ သေကောင်သွေး
လဲ ဖျားနာလို့ ကိုကိုးကျွန်ုးကနေ ပြည်မကို ပြန်ပိုလိုက်ရတယ်။ အောင်
ကြောည်တဲ့ရောကါ၊ နှုလုံးရောကါ မသေခုံတစ်မည်ခံရပြီး လေဖြတ်တယ်။
လမ်းလျောက်လို့မရတော့လို့ လေးချောင်းထောက်နဲ့ ရွှေးလျောင်းတယ်။

ညာလက်လေဖြတ်တော့ ဘယ်လက်နဲ့ စာရေးကျင့်ပြီး စာမျက်နှာတယ်။
အပြင်ထွက်ပြီး အလုပ်လုပ်လို့မရတော့ အိမ်တွင်းမှာပဲ အောင်
စာသင်ပါတယ်။ စာသင်ရင်း လူငယ်တွေကို လူလိုသူလို တွေးစောင်း
တတ်အောင်လည်း သင်ပါတယ်။ နိုင်ငံရေးပို့ချေတာမဟုတ်ပါဘူး။

"မိမိကိုယ်ကိုယ်ကောင်းအောင်ကြုံးစားမည်" ဆိုတဲ့ 'လမ်းစဉ်လျော်
စိတ်ဓာတ်စွဲကပ်နေသူ လူငယ်တွေကို ကျယ်ပြန့်တဲ့ လူမှုရေးစိတ်ဓာတ်
ထားတတ်အောင် သင်ပေးတာပါ။ ယခုအခါ ပြည်ပမှာ သူတော်များ
အများကြီးပေါ့။

လေဖြတ်ပြီး မသွားနိုင်မလာနိုင်ဖြစ်နေတာကို အရပ်အအောင် အ

“သိ” လို့ခေါ်ပါတယ်။ ဒါပေမဲ့ သူက မသန့်စွမ်းမဟုတ်ပါဘူး။ သူ အနောက်နဲ့ သူကလောင်က သန့်စွမ်းလုပါတယ်။ နှလုံးရောကါရှိနေတဲ့ သူရဲ့ အလုံးက ပျောည့်မသွားခဲ့ပါဘူး။ ဒီကြားထဲ ပြည်ပရောက်နေတဲ့ သားကြီး မကျန်းမမာဖြစ်ပြီး ကွယ်လွန်ရှာတယ်။ သူဇီးကလည်း မောင်တစ်ဦး သယ်တစ်ဗြီး၊ အမှုထမ်းနေရရှာတယ်။ အငြိမ်းစားလည်းရရော လေဖြတ်သွား လို့ ကုလားထိုင်နဲ့ သွားရလာရပါတယ်။ သူထက်ဆိုးပါတယ်။ သူလည်း အလုံးရောကါနဲ့ လေယာဉ်စီးလို့မရလို့ ခရီးသွားခဲ့ပါတယ်။

အမေလူထုဒေါအမာဟာ သူအမေအရင်းလိုပါပဲ။ ဒါပေမဲ့ အမေမွေးနဲ့ သွေကို မသွားနိုင်ရှာဘူး။ လူထုဥ္ဓိုးလှ ၉၀ ပြည့်နှစ်မှာတော့ မဖြစ်မနေ သွားပါတယ်။ ကားလေးတစ်စီးနဲ့ တစ်ဦးတည်းလိုက်ပါပြီး သက်သာအောင် ဆေခါးသွားပါမှ လမ်းမှာ ကားတိုက်ခံရလို့ လက်ကျိုးသွားပြီး ဆေးရုံတက်ရ ပြန်ပါတယ်။ အခုန်ရင် အောက်စိုက်ဘူးနဲ့ နေရရှာတာပါ။ ဒီကြားထဲ လူငယ်တွေ ဖတ်ကြဖို့ စာမပြတ်ရေးတယ်။

လူငယ်စာနှယ်ဝင်းသမားတွေကိုလည်း အစွမ်းကုန်အကူအညီပေးပါ တယ်။ တချို့ လူငယ်စာပေသမား သတင်းစာသမားတွေကိုလည်း လူထုဥ္ဓိုးဝင်းဆိုသွားရင် စောင့်ကြည့်ခံရပါတယ်။ စောင့်ကြည့်ခံရမယ်လို့လည်း ခြေမြို့မြောက်ခံရပါတယ်။

လူထုဥ္ဓိုးဝင်းကို အနီရောင်သတင်းစာဆရာလို့လည်း ပြောထားကြပါ တယ်။ မဆလ၊ နေဝါဘာ၊ နာမာနဲ့ ပြည့်ခိုင်ဗြီးအသိုင်းအပိုင်းက ပြောတာပါ။ တချို့ကလည်း ကြားဖူးနားဝနဲ့ လန့်ပြီး ကျွန်ုတော်ကိုမေးဖူးပါတယ်။

“ဆရာ လူထုဥ္ဓိုးဝင်းက အနီဆို”တဲ့။ “အနီဆိုတာ မင်းက ဘယ်လို ဆင်သလ မသိဘူး။ အပြောမဟုတ်၊ အမည်းမဟုတ်ဘူးဆိုတော့ ကောင်းတာ ပါဘူး....”လို့ပဲ ပြန်ပြောရပါတယ်။

သူရေးတဲ့စာ၊ သူပြောတဲ့စကားမှာ လူငယ်တွေရိုးသားဖို့ ကြိုးစားဖို့၊ ဆုံးလာဖို့၊ အမြင်ကျယ်ဖို့ဆိုတာတွေပဲ ရှိပါတယ်။ ဒါကြောင့် လူငယ်တွေ ဘူး သူစာတွေကို တလေးတစားဖတ်ကြတာပါ။

“မင်းတို့ သူစာ တွေဖတ်နေကြတာပဲ။ မကြိုက်ရင်မဖတ်နဲ့ပေါ့ကွာ” လို့ပဲ ပြောရပါတယ်။

သူစားပွဲသွားရင် လူငယ်တွေ တဖွဲ့လာကြတာ တွေ့ရပါတယ်
ရှစ်လေးလုံးအရေးတော်ပုံအတွင်းက သူအီမံမှာ လူပိုစည်ပါတယ်
အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးမိုးသူ စတဲ့ အရေးတော်ပုံ အောင်
တွေကိုလည်း မသန့်စွမ်းတဲ့ကြားကနေ အစစအရာရာ အကုအညီ
အကြည်က်တွေပေးခဲ့ပါတယ်။

ခုစိုရင် သူအသက်ဟာ ၇၀ နားနီးနေပါပြီ။ ကျွန်းမာရေးကလေး
မြင်တဲ့လူတိုင်းက ဒုက္ခိတခေါ်တာခံရတဲ့ အခြေအနေမျိုးပါ။ တစ်နှောက်
တစ်နှောက်ဆုံးသလို အခြေအနေမျိုးမှာ အောက်စိုက်ဘူးကို ပြည်ပကြ
ရွေးကြီးပေး ဝယ်ယူသုံးစွဲနေရရှာတာပါ။

ဒါပေမဲ့ "မျိုးမာန်မရှု၊ မစသွေအောက်၊ မမြှောက်သွေလက်" ဆုံး
ပြည်သွေသတင်းစာစိတ်ဓာတ်ကတော့ အမြှောက်သန်လန်းဆန်းလျက်ပါတယ်
လူထုသတင်းစာဆရာ ပိဿပါပေတယ်လို့ ဆိုချင်ပါတယ်။

လူငယ်ချင်း လူထုစိန်ဝင်းကို အသက်ရှည်ရည်နဲ့ ပြည်သွေသတင်း
ဆရာ စိတ်ဓာတ် ဆက်လက်မွေးမြှုနိုင်ပါစေ။

လူငယ်တွေကို သံမဏီစိတ်ဓာတ်နဲ့ နမူနာပြနိုင်ပါစေလို့ ဆုတောင်
မေတ္တာပို့သရင်း အလေးပြုလိုက်ပါတယ်။

လူထုသွေအြိမ်း
မိုးသောက်ကြယ်ရှာနယ်၊ ရှုလိုင် ၁၂၃၅



သူငယ်ချင်းကဗျာဆရာ ကြည်အောင်

သူငယ်ချင်းကဗျာဆရာကြည်အောင် ကွယ်လွန်ပြီဆိတဲ့ သတင်းကို ၂၀၀၉ မတဲ့ ၂၇ ရက်မှာ နော်ဝေနိုင်ငံ 'ဒီမိုကရက်တစ်မြန်မူအသံ' က အောင်ဘုန်းမြတ်လှမ်းပြောလို့ ကြားသိလိုက်ရတော့ ချက်ချင်းစကားပြန် မပြောနိုင်ခဲ့ဘူး။

သူကို ဆေးရဲ့တင်ထားတယ်ဆိုတာတော့ သတင်းရထားပါတယ်။ ဘွှန်တော်ကလည်း ဓာတ်ပြုင်ကိုပို့ထားတဲ့ 'ဦးသန့်နဲ့ဆေးလိပ်' ဆိုတဲ့ ဆောင်းပါးထဲမှာ ကျောင်းသားဘဝက အတူအိပ်၊ အတူစားခဲ့ကြတဲ့ သူငယ် ချင်းတွေထဲက ဆေးလိပ်အလွန်အကျိုးသောက်ကြတဲ့ 'တင်မိုး'၊ 'ကိုကိုးကျွန်း လေးမောင်'၊ 'ညွှန်အေး(အင်းဝ)' တို့ ကွယ်လွန်ကုန်ကပြီး ကြည်အောင်ပဲ ဘွှန်တယ်လို့ ထည့်ရေးလိုက်ပါသေးတယ်။ 'မောင်သာမိုး' နဲ့ 'လူထုစိန်ဝင်း' ကိုကတော့ စောစောကပဲ ဆေးလိပ်ဖြတ်ပစ်ခဲ့ကြတယ်။ သူတို့နှစ်ဦးလည်း ဆားလိပ်စွဲခဲ့ကြသူတွေပါပဲ။ 'ဦးသန့်' ကလည်း ဆေးလိပ်စွဲသူပါ။ ဆေးပြင်း လိပ်သမားပါ။ စာအုပ်တစ်အုပ်ထဲမှာ ပါးစောင်ကင်ဆာနဲ့၊ တမြားစာအုပ် ဆဲမှာတော့ အဆုတ်ကင်ဆာနဲ့တဲ့။ ကွယ်လွန်ရပုံ နှစ်မျိုးရေးထားပေမဲ့ ဆားလိပ်ကြောင့်ဖြစ်တဲ့ ကင်ဆာပါပဲ။ လူတော်လူချွှန်တွေ ဆေးလိပ်ကြောင့်

အချယ်ကောင်းတုန်း ကွယ်လွန်ကြရတဲ့အတွက် နှမြောတသ ယူကျေး။
ဖြစ်ရပါတယ်။ ဆေးလိပ်ကိုလည်း ရန်သူ ဘီလူးကြီးလို မှန်းမိပါတယ်။
ကျွန်ုတော်က ဆေးလိပ်လုံးဝမသောက်ဖူးခဲ့သူဆိုတော့ ဆေးလိပ်သော်
တတ်တဲ့ သူငယ်ချင်းတွေနဲ့တကျကျက်ကျက် ဖြစ်ခဲ့ရတာကို ပြန်လည်သတိ
မိပါတယ်။ ခုတော့ လွမ်းစရာ ‘ရန်ပွဲ’ များပါ။

ဒိပ်ရာထရင် ကြည်အောင်က အရင်ညာက လက်ကျော်ဆေးလိပ်၏
မိုးညီးပြီး လက်ဖက်ရည်ဆိုင်တန်းသွားတယ်။ အထူးတွဲတာက ကိုကိုးကွဲ
ရက် ၅၀ အစာင်တဲ့ခံတိုက်ပွဲမှာကျခဲ့ခဲ့တဲ့ ကဗျာဆရာတေးမောင်(မြင်းခဲ့
နဲ့ပါ)။ သူတို့ချင်း မိတ်ဖွဲ့မိကြတာကလည်း စာပေနဲ့စတင်တာမဟုတ်ဘူး
(ရတနာပုံဆောင်မှာနေစဉ်က) ဆေးလိပ်မီးကူးရင်းက စတင်တာပါ။ အိမ်သာ
ထရင် လက်ဖက်ရည်ဆိုင်ကိုအတွေသွားပြီး နာဂါးဆေးလိပ် တစ်မတ်ဖိုးသော
တယ်။ လက်ဖက်ရည်ကျကျထဲကို ဆေးလိပ်တစ်ဆုပ်လုံးရဲ့ အစိုးအုံ
စုပြန်ဖိုး သူအကျိုးထိတ်ကပ်ထဲကိုထည့်ထားပါတယ်။ အဲဒါကို “လက်အောင်
ရည်နဲ့နှုပ်ထားတာ”လို့ သူကခေါ်တယ်။ ဘယ်သူတောင်းလို့မှုမပေးဘူး။
“လို့ချင်ရင် ဝယ်ပေးမယ်”တဲ့။ သူနှုပ်ထားတာကိုတော့ မပေးပါဘူး။

ကြည်အောင်ဟာ အနေအထိုင် အပြောအဆို အလွန်ရှိုးပါတယ်။
မိုလ်ကောကိုပါးပါးတို့တို့ထားတယ်။ ဆီမလိမ်းတတ်ဘူး။ မျက်နှာမှာ အော်
ပေါက်မှာပါတယ်။ မျက်ခုံးတွဲတယ်။ လုံချည်အကျိုးကတော့ ချည်ထဲ
တွေပဲ အဝတ်များတယ်။ လုံချည်တွေက ရွှေဘိုဆိပ်ခွန်၊ ဓာတ်ဆေးသော
လုံချည်အနီး၊ အစိမ်းကွက်စိတ်လေးတွေကိုဝတ်လေ့ရှိတယ်။ လုံချည်တို့
ဝတ်တယ်။ အင်းဝသားပါ။ တက္ကာသိုလ်တက်တော့ မစွဲလေးတက္ကာသိုလ်မှာ
ပါ။ ဘဇ္ဇာ ခုနှစ်မှာ တက္ကာသိုလ်မှာ ကျွန်ုတော်တို့အတွေရောက်တယ်။ သူမှာ
သက်တူရွယ်တဲ့တွေ ဖြစ်လို့ ‘မင်းနဲ့ ငါနဲ့’ ပဲ ပြောလေ့ရှိတယ်။ သူမှာ
ပြောရင် အသံကျယ်လွန်းလို့ ‘ကျယ်လောင်’ လို့ ခေါ်ကြတာ။ နာမည်ရင်း
က ‘ကြည်လင်’ ပါ။

သူစာစရေးတာကို မစွဲလေး ‘ဗဟိုရှစည်’ သတင်းစာမှာ ကျွန်ုတော်တို့
တွေ့မိပါတယ်။ ဆရာဒေသရဲ့ အက်ဆေးလေးတွေကို အတွေယူရေးတာပေး
ကလောင်အမည်က ‘အင်းဝအောင်ဆွေ’ တဲ့။ ကဗျာဆရာ ဒေါင်းနှုတ်

ဘလည်း 'အောင်ဆွဲ' အမည်နဲ့ အားကစားဆောင်းပါးတွေ ရေးနေတာ ဆွဲရလို ဒီနာမည်ကို ဆက်မသုံးတော့ဘူး။ သူတဲ့ကြော်သို့လ်ရောက်စက နေတဲ့ ခုတန်ပုံဆောင်မှာ သူအခန်းရှေ့ကဖြတ်သွားရင် "ထမင်းမဝ အချောင် သေမယ့်၊ အင်းဝအောင်ဆွဲ"လို့ ကျွန်ုတ်က အော်ဟစ်နှုတ်ဆက်သွား ဆုံးရှုပါတယ်။ သူက သူ စာရေးနေတာကို သိမှာ သိပ်ရှုက်ပါတယ်။ ကျွန်ုတ် အဲသလို နောက်ပြောင်သွားလေ့ရှုတာကိုလည်း စိတ်တိုတတ်ပါတယ်။

ဂျပန်ခေတ်မှာ ဆရာတိုးကြည်မြန် မွန့်လေးကအော်အုန်း (လူထုအော်အုန်း အတွေ သပိတ်မှောက်ကျောင်းသူ) တို့ အင်းဝကိုလာရင်း စစ်ဆေးရောင်ရင်း အင်းဝရှင်ရည်းဆိုတဲ့ စာသင်ကျောင်းလေးဖွင့်ပြီး စာသင်ပေးခဲ့တယ်။ သူနဲ့ ကိုလေးနဲ့ အတွေကျောင်းတက်ခဲ့ပါတယ်။ အဲဒီကျောင်းကနေ စာပေအခြေခံ ခဲ့ပါတယ်။ ကိုလေးက တွေ့သို့လ်ကိုအရင်ရောက်တယ်။ ဖဲရှုက်နေတာ ခုံးပြီး စာမေးပွဲကျေလို ဥပစ္စပဲ အောင်ခဲ့ထင်ပါရဲ့ (ကြည်အောင် ပြောတာပဲ)။ ဆျောင်းဆရာလုပ်တယ်။ ကျောင်းထွက်မှ သူတို့နှစ်ယောက် တွေ့မိတာပါ။ ကြည်အောင်က ကျောင်းမှာ မြင်းခြားသွား၊ မြင်းခြားသွေ့နဲ့ပဲအတွဲများလို သွားကို မြင်းခြားလိုပဲအထင်ခဲ့ရပါတယ်။ အင်းဝသားဆိုလို့ သူတွဲတာက အုန်းအေး(အင်းဝ)ခေါ် ကိုက်ညွှန်ပါပဲ။ ညွှန်အေးလည်း စောစောကျောင်း ဆုက်ပြီး ကျောင်းဆရာလုပ်သွားပါတယ်။ သူလည်း ဆေးလိပ်အသောက် သွန်လို့ ကင်ဆာဖြစ်ပြီး ကွယ်လွန်ခဲ့ရှာပါတယ်။

မွန့်လေးတွေ့သို့လ်မဂ္ဂဇင်းမှာ ကျွန်ုတ် အတွင်းရေးများလုပ်တော့ ကြည်အောင်က အက်လိပ်အယ်ဒီတာပါ။ မောင်သိန်းနိုင်(ရှင်ထူး)က မြန်မာစာအယ်ဒီတာပါ။ နောက်တော့ ကလောင်ရှင်အသင်းမှာရော၊ ကျောင်းသားတပ်ဦးတကာသနဲ့ ဗကာသမှာရော သံခဲ့၊ သံခုတ်တို့အဖေ (ကိုစိုးဝင်းမောင်) ရဲယ်၊ ပိုးသံခြောင်းရယ်၊ မြင်းခြားအောင်သွေးရယ်၊ ကဗျာဆရာလေးမောင်ရယ် အတွဲတွဲပြီးလုပ်ခဲ့ကြပါတယ်။ ကျွန်ုတ်တို့နဲ့တုန်းကတော့ သူနဲ့လေးမောင် ကဲ့က ရှောင်နိုင်သမျှ ရှောင်ပါတယ်။ နှစ်ဦးလို့ ရှုက်တတ်လို့ အသင်းအပင်း ဆွဲကိုရှောင်ကြတာပါ။ နောက်တော့ ဝရမ်းပြီးရဲ၊ ထောင်တန်းတွေကျား အုန်းတွေ ကျေသည်အထိ စွန်းလွှာတ်စွန်းစား လုပ်အောင်ခဲ့ကြရှာပါတယ်။

ကြည်အောင်အကြောင်းပြောရင် လေးမောင်အကြောင်းကလည်း မေးမဖြစ်ကိုတဲ့ပြောနေမိတာပါ။ သူတို့နှစ်ဦးမှာ တမြားတူညီတာတစ်ခုက ကျယ်လွန်သည့်အထိ လူပျို့ကြီးတွေပါပဲ။ ကြည်အောင်က ရည်းစားတောင်မည်မည်ရရထားဖူးသူမဟုတ်ပါဘူး။ ‘ရောင်းကြည်မဲ့ပြန်’ အဆင့်ပါပဲ။ သူခဲ့ကဗျာစာအုပ်ထဲက ‘နှစ်းရှုံးသူ’ ဆိုတဲ့ ကဗျာဟာ သူချုပ်သူအကြောင်း နိတ်ကူးယဉ်ပြီးဖဲ့တာပါ။ တကယ်တော့သူက နှုတ်ကလည်း ဖွင့်မပြောဖူးလိုက်တဲ့အပြင်။ စာနဲ့လည်းမလှမ်းလိုက်ရရှာပါဘူး။ သူနဲ့ ကျွန်ုတ်တွဲထွေတ်တဲ့ ‘စီတဲ့’ ကဗျာစာအုပ်ကလေးကိုပဲ လက်ဆောင်ပေးဖူးခဲ့ပါတယ်။ အဒါလည်း မိန်းကလေးလက်ထဲ မရောက်ပါဘူး။ နှစ်ရည်(အင်းဝ)က အခါအကြောင်း ဝဇ္ဈာတိတစ်ပုဒ် ရေးဖူးပါတယ်။ ရယ်ရမလို့၊ လွမ်းရမလို့ ပါပဲ။

မန္တလေးတွေသိလိုကလောင်ရှင်အသင်းမှာ စာပေကိစ္စတွေ လုပ်ပြတော့ တင်မိုးက အသင်းရဲ့ စာစဉ်တွေ၊ စာအုပ်တွေအဖြစ် ထုတ်ကြရအောင် လို့ ခွေးနွေးတယ်။ အားလုံးတက်တက်ကြကြနဲ့ သဘောတူကြတယ်။ ထုတ်စရာစာအုပ်အသင့်မရှိကြလို့ တင်မိုးရဲ့ကဗျာတွေကိုဖြုပြီး ‘ဖလ်မိုးအိမ်’ ကဗျာစာအုပ်ကို ၁၉၅၈ ခုနှစ်ထုတ်တယ်။ ၁၉၅၉ စာပေ ပီမာန်ဆုရာတော် အားတက်ကြတယ်။ စာပေလောကမှာ ‘တင်မိုး’ ဆိုတဲ့ နာမည်ကို ဘယ်သူမှ မကြားဖူးသေးဘူး။ ‘ဖလ်မိုးအိမ်’ ထုတ်မှ ဒီကလောင် အမည်ကိုစသုံးဆောင်ရွက်တော်မူတယ်။ ဒီတော့ ဆရာတဲ့အခါ ဟိုးလေးတကျော်ဖြစ်ခဲ့ပါတယ်။ ဆက်ထုတ်စရာတော်တွေ ကြည်အောင်’နဲ့ ‘မောင်စွမ်းရည်’ နှစ်ယောက်ပေါင်းပြီး ‘စီတဲ့’ ဆိုတဲ့ အမည်နဲ့ ကဗျာစာအုပ်ကလေးတစ်ခုပဲကို ၁၉၆၀ ပြည့်နှစ်မှာ စား၍ အဖြစ် ထုတ်ပြီး ကြည်အောင်၊ မောင်စွမ်းရည်’ ဆိုတာ ပေါ်ပေါက်လာခဲ့လော်ပါ။ ဒီကလောင်နာမည်နှစ်ခုလုံးဟာလည်း စာပေလောကမှာ အစိမ်းသော သက်တွေပါပဲ။

၁၉၆၀ ပြည့်နှစ်တစ်ခုပဲကိုမှာ ကျွန်ုတ်တွဲထို့တစ်တွေ ‘တရိုး’ ကဗျာလျှော့ပဲ သကြီးမဲကြီး ဖတ်ကြပါတယ်။ တရိုးရာပြည့်ပွဲနဲ့လည်းကြော့တော့ စာအုပ်တွေ၊ တစ်ခုပဲချင်းရော၊ ပေါင်းချုပ်ရောထွက်လာတဲ့အခါ အောင် တမ်းဝယ်ဖတ်ကြပါတယ်။ တရိုးနဲ့ဆက်စပ်ပြီး အီနှီးယကဗျာဆရာတု

ပါရန်ကဗျာဆရာကြီးတွေကိုပါ ရှာဖွေဖတ်ရှုကြရမှာ အကဲဆုံးက ကြည့်အောင်ဖြစ်ပါတယ်။ ဂုပ်ရှင်ရုတစ်ခုဘေးမှာ ဗယာကြော်ရောင်းနေတဲ့ အူရှုကဗျာဆရာကြီးတစ်ဦးကိုပါ ကြည့်အောင်က မိတ်ဖွဲ့ပြီး မန္တုလေးတက္ကသိုလ်ရဲ့ ဘဆိုတော်နဲ့ကဗျာရွှေတွဲမှာ ပင့်ဖိတ်ရွှေတ်စေခဲ့ပါတယ်။ မောင်သာနှင့် ဘာသာပြန်တဲ့ ‘အိမာအိက်ယမ်ရဲ့ရာဘာအိယတ်’ ကဗျာစာအုပ်အမှာစာကို ကြည့်အောင် ရေးပါတယ်။ အဲဒီအမှာစာမှာ ကြည့်အောင်ဟာ အိန္တယ၊ ပါရန်စတဲ့ကဗျာတွေကို ဘယ်လောက်ခွဲတယ်ဆိုတာသို့ရပါလိမ့်မယ်။

ଶିତ୍ର ଶିତ୍ରା ତର୍ହୀଁରୁ ଗମ୍ଭୀରାତ୍ମାଅପରିତାତ୍ମାଅପରିତାମନ୍ଦିପି ॥ ଅର୍କଲିଂଗି
Chitra(ଶୁର୍ତ୍ତରା)ପି ॥ ଅଭିଭୂଯିବ ଏଣ୍ଟିକିମ୍ବା ଏଣ୍ଟିକିମ୍ବା ପିତ୍ତେ ॥ ପୌରୀଃବାନୀ
ନୀ ସୁପୁରୁଷାଃପ୍ରିଁ ମୁକ୍ତିକୁଣ୍ଡଳିଃଅପରିତେବୁ ପୌରୀଃବାନୀଗଲନ୍ଦିଃ ଅଶକ୍ତିଃତାକ୍ରମ
ଶୁଭେଲିଙ୍ଗିଥୁପିତାଯି ॥ ତିଥୋକିତେବୁ ଗୁରୁତ୍ବର୍ତ୍ତିନ୍ଦ୍ରିତାତ୍ମିତେ ॥ ତାତେ
ଅଧ୍ୟାଃକ୍ରମଃ ରେଃଲାକ୍ରମଃ ଲ୍ୟାଃଶୁର୍ତ୍ତିଃତାଅପରିତେବୁଧୀରୁପିତାଯି ॥

‘လမင်းတရာ’ ဆိုတဲ့စာအပ်ကို လူထုတိုက်က ထုတ်ပါတယ်။ သူ
သူငယ်ချင်း၊ လူထုအယ်ဒီတာ မောင်တော့လူ ဆိုတာက ကျွန်ုတ် ကျောင်း
သားသမဂ္ဂအမှုဆောင် စတင်လုပ်တဲ့နှစ်မှာ့ဥက္ကဋ္ဌပါ။ အမည်ရင်း ‘ကိုစေ
လွင်’ တဲ့။ ကိုစေလွင်က သူသားအလတ်တစ်ယောက်ကို ‘လမင်းတရာ’
လို့ အမည်ပေးခဲ့ပါတယ်။ ခုသူက သွားဆရာဝန်အဖြစ်နဲ့ လေ့စ်အိန်ဂျလို
မြို့မှာ နေထိုင်ပါတယ်။

‘ଲମଦ୍ଦିଃତାରୀ’ ଶ୍ଵିତୁ ତାଅର୍ପିଣ୍ଡିନିଲବ୍ନ୍ୟଃ ରକ୍ତଗୁଣ୍ଠାର୍ଥିଷ୍ଟିଫ୍ରାଂପିତାଯି॥
ତାଅର୍ପିଣ୍ଟାର୍ଥିନିର୍ମାଣରେ ଧ୍ୟାନପିତାଯି॥ ଉତେହ ଧ୍ୟାନରେତୁଳବ୍ନ୍ୟଃ ଲୋତୁଳିଷ୍ଟିକ୍
ଶୁଦ୍ଧିତିକ୍ରି ରୋକ୍ରିଫେରିପିତାଯି॥ ଲମଦ୍ଦିଃତାରୀତାଅର୍ପିଣ ଆଖ୍ୟିଃଜୀବାତାଲସ୍ତର
ପିତାଯି॥ ଗ୍ରୂହିତେହୁତିଅର୍ପିଣରତାପି॥ ପ୍ରିୟାତେହ କ୍ରିଲେଃରପିତାଯି॥

ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ချထားလိုက်တဲ့အခါး အဖွဲ့ချုပ်ရုံးမှာပဲ ဟောပြောပွဲတွေနှစ်စဉ်ဆက်တိုက် လုပ်ပါတယ်။ အင်း ညီမောင်နှစ်ဦး(ကိုလေး-အင်းဝရှင်ရည်နှင့် ကြည်အောင်)နဲ့ပဲ လုပ်လေးရှိပါ တယ်။ ဒါကြောင့် သူတို့နှစ်ဦးကို စစ်ဆေးစုံစွဲက စာရေးခွင့်ရော၊ ဟောပြောခွင့် တွေပါပိုတ်လိုက်ပါတယ်။ ဒါကြောင့် ကျွန်ုတ်တော် ကဗျာစာအုပ်အမှာစာပေး သူရဲ့ နောက်ဆုံးပုံနှင့်စာလို့ပြောလိုက်ရခြင်းပါ။

‘စိတ်’ကဗျာစာအုပ်မှာ လွှာထွေအာမာနဲ့ တင်မိုးတို့က အမှာစာ ခုံပြု၍ ခဲ့ကြပါတယ်။ သူရဲ့ ‘ခုံပြုတိမ် ရရှာဝတီသို့’ ကဗျာစာအုပ်မှာတော့ ဟံသာဝတီဦးဝင်းတင်က အမှာစာရေးခဲ့ဖူးပါတယ်။ ဟောမန္တခြေမြန်တော် ကဗျာစာအုပ်မှာ မောင်သာနီးရဲ့ အမှာစာ၊ ဝင်းဖေရဲ့ မျက်နှာဖူးနဲ့ ထုတ်ဆောင်ပါတယ်။

ကြည်အောင်က ‘တင်မိုး၊ မောင်စွမ်းရည်၊ ကြည်အောင်’ သူငယ်ခုံး သုံးယောက်ဟာ ‘မန္တလေးတက္ကသိုလ်သားအိမ် ဝမ်းလိုက်က မွေးထုတ်လိုက် တဲ့ အမြိုက်ကဗျာဆရာသုံးကောင်’ လို့ ကျွန်ုတ်တော်ရဲ့ ‘အမေခေါ်သံ’ ကျွန်ုတ်တော်တို့နှစ်ယောက်ဟာ အမြိုညီအစ်ကိုမဟုတ်ပေမဲ့ သူအကြောင်းပြောရင် ကျွန်ုတ်အကြောင်းပါမယ်။ ကျွန်ုတ်အကြောင်းပြောရင် သူ အကြောင်းပါမယ်။ ဒါ မလျှောမရှောင်သာတဲ့ကိစ္စာ သူနဲ့ကျွန်ုတ်တော်က ဖွံ့ဖြိုးတွေသိုလ်မှာ ကျောင်းနေဖက်လည်းဟုတ်၊ သူငယ်ချင်းလည်းဖြောရင် ပထမဦးဆုံးကဗျာစာအုပ်ကို အတူတူတွဲပြီးထုတ်ခဲ့ကြတာ ‘စိတ်’(ဘုန်း) ကဗျာစာအုပ်လေ ”တဲ့”

တင်မိုးနဲ့ကျွန်ုတ်ပြည်ပရောက်နေတော့ သူက ကိုလေးနဲ့ ကျွန်ုတ်တယ်။ သူတို့နှစ်ဦးတွဲပြီး အဖမ်းခံကြရတာလည်းရှိတယ်။ သူတို့ကို အမျှ ခွင့်၊ ဟောပြောခွင့်ပိုတ်တယ်ဆိုတော့ အလွန်မတရားတာပဲ။ သူတို့သိ ဆန့်ကျင်တဲ့ စာကိုသာ ပိတ်ရင်ပြီးတာပဲ။ ခုတော့ ဘာမှမရေးရဘူးဆုံးမတရားလွန်းပါဘူး။ သူပြောတဲ့ အမိတက္ကသိုလ်ရဲ့ အမြိုသားသုံးသိုးအား ကျွန်ုတ်ပေါ် ကျွန်ုတ်ပါတော့တယ်။ ကျွန်ုတ်တော်က သုံးယောက်စာ စာတွေ့သာရေးရင်း ဒီမိုက်ရောစိရေး၊ ညီညွှေတ်ရေးနဲ့ ဌီမြို့ချမ်းရေး၊ အတွက် ဆက်လက်

ଲାଗ୍ନିଟ୍ରେଲ୍ସର୍ ଏକାହାର୍ଯ୍ୟା:

۱۰

ဘိက်ပွဲဝင်သွားရတော့မှာပါလားလို့ ခံစားရပါတယ်။

‘ଲାଭଦ୍ଵାରା କେତେ’ କି ପ୍ରେସିଡେନ୍ସିଟିରେ ବିନାନ୍ତରୁ
ଠିକି ॥

*

လမ်းတရာ

ଲମ୍ବିତରୀ ଦୁଆଳିଯ୍
ଗଢ଼ାଅଣ୍ଟି ଚାଲୁଗନ୍ତି॥

ଦୟାତ୍ମକ ପ୍ରକାଶନ

ରେଣ୍ଟନ୍ ର୍ତ୍ତଙ୍କୁ ମୁଦ୍ରିତ ହେଲାଯାଇଥାଏ
ବୁଝିଲାମଣିଃ । ରେଣ୍ଟନ୍ ହାନିଃ ॥

ଶ୍ରୀପିଲ୍ଲାମା

ପ୍ରତିଷ୍ଠିତଃପ୍ରାଣେନଗିବ୍ୟ
ବୁଦ୍ଧିଲମଦଃ । ରୋଧିଃଶବ୍ଦଃଅଳ୍ପ ॥

တိုင်းအိုဂျစ်၏...

ଫିର୍ଦ୍ଦା: ମେତ୍ରରେପିର୍ଦ୍, ଲମର୍ଦ୍: ଗୁର୍ଦ୍ଵାରୀ
ପ୍ରେର୍ଣ୍ଣାର୍ଥିକାର୍ଥିକ, ଲ୍ୟାନ୍ଦ୍: ରେତ୍ରଫିର୍ଦ୍ଦ୍ରିତ୍॥

ମୃଦୁପି | ମେରତିଥି...

သိမ်းချေခြင်း၊ လမင်းဂိုင်းသည်

ရေလိုင်းယက်ကြား၊ ပြီးကစားလျက်။

အနိုင်ယ၏...

မြစ်မကို၊ ရေကြည်ပြာဝယ်
ညခါလရိုပ်၊ လျောင်းပျော်အိပ်လျက်။

ပြည်မြန်မာ၏...

ဒရာဝတီ၊ ရေပြာကြည်ဝယ်
ပိုပိုဒ္ဓံးဒ္ဓံး၊ လပြည်ဝန်းသည်
ပေါ်ထွန်းကြည်လင်း၊ ရွှေရိုပ်ထင်လျက်
ရေပြင်လိုင်းယက်၊ တလက်လက်။

လမင်းတရာ၊ သည်ကမ္မာဝယ်
သာလျက်အစဉ်ပါတကား။

သို့တလေလည်း...

သူ့ရေမြေပေါ်၊ စစ်ကျူးဗျားလျော်သော်
ရွှေလျော်အဆင်း၊ ဖိုးလမင်းသည်
မြစ်တွင်းငပ်လျှိုးသွားတကား။

မြစ်မရေတွင်း၊ စစ်ကျာ်နင်းလျှင်
လမင်းမှုန်ရှိ၊ သွေးစွန်းနိုကာ
ပိုပိုမလင်းနိုင်ရှာပေါ်။

ကမ္မာမြေပေါ်...

ကျူးဗျားစစ်စင်း၊ နယ်ချဲ့နင်းက
လမင်းတရာ မသာနိုင်။

ଲମଦିଃତାରୀ । ଯନ୍ମିକଳ୍ପାଂଯ
ହାଲ୍ୟକର୍ତ୍ତିକ୍ରମ୍ୟ । ଲ୍ରିତିଃ ଅଣ୍ମ୍ୟ
ତିର୍ଦିଃ ପ୍ରମ୍ଭକିରିଗ୍ରାମଃ । ଫର୍ଯ୍ୟଶ୍ଵରଃ ଗର୍ଭ
ତର୍ମଦ୍ରିଃ ପ୍ରଦ୍ରିଙ୍ଗା ତୋର୍ବଲକ୍ଷ୍ୟମ୍ୟ ॥

ଫର୍ଯ୍ୟଶ୍ଵରଃ ଗର୍ଭଃ ମୁ...
ଲମଦିଃ ଲମ୍ବନ୍ତିଃ ହା । କଳ୍ପାଲମ୍ବନ୍ତିଃ ଆଃ
ତୋଃ ଲମ୍ବନ୍ତିଃ ଅକ୍ଷ୍ୟ । ପଞ୍ଚିଃ ବର୍ଦ୍ଦିଃ ପ୍ର୍ଯୁମିଲିଭ
ଫିର୍ଦିଃ ପ୍ରମ୍ଭମ୍ବନ୍ତିଃ କିଃ କ୍ରାଃ ଯନ୍ମ୍ୟ ॥

ଫର୍ଯ୍ୟଶ୍ଵରଃ ଗର୍ଭଃ ଶ୍ରୀ...
ଲମଦିଃ ତାରୀ । ହାଲ୍ୟବାଚିଠିଠ୍ୟ
କଳ୍ପାଲ୍ରିତିଃ ଶ୍ରୀତିଃ ଲାଲିଭିତିଗର୍ବଃ ॥

କ୍ରମ୍ୟଜୋହନ୍

୨୭୩

ମତ ଜ୍ଞା ଜୀବନ୍ତା ଫର୍ଯ୍ୟଶ୍ଵରାଙ୍କ
କିଃ ହୋକର୍ତ୍ତିକ୍ରମ୍ୟମ୍ଭାବିତି । ଏହି ଜୀବନ୍ତ



သာမန်ပြည်သူတွေကြားက တော်ဘရားလေး ဦးအောင်ဇေ

အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ် လူငယ်များက အဘ ဦးအုန်းမြှင့်လှုံး
ခေါ်လေ့ရှိတဲ့ တိုးတက်ရေး ဦးအုန်းမြင့် ခေါ် ရန်ကျော်ဂျာနယ် ဦးအုန်းမြှင့်
ခေါ် ကျော်လင်းစာပေတိုက်ပိုင်ရင် ဦးအုန်းမြင့်နဲ့ တော်ဘရားလေးတို့မြှင့်
ဟာ အမြဲတွဲလျက် တွေ့ရတတ်ပါတယ်။ အမေလူထဲဒေါ်အမာရဲ့ မြှင့်
သွားရင် သူတို့နှစ်ဦးနဲ့အတူ အဘ သခင်သိမ်းမောင်(ဝါးခယ်မှ)၊ လေး
ဦးအုန်းမောင်၊ ရပ်ရှင်မင်းသားကြီး ဦးထွန်းပေါ်၊ သတင်းစာဆရာ ဦးအုန်း
မောင်ခင် ခေါ် ကိုပြားကြီးတို့လည်း အတွဲလိုက် တွေ့ရလေ့ရှုပါတယ်
တော်ဘရားလေးကို ရပ်ရှင်မင်းသားတွေ့နဲ့ အတူတွဲလျက်တွေ့ရရင် ‘မြှင့်
နဲ့ လို့ ခွဲခွဲမြားမြား ခေါ်လေ့ရှုကြပါတယ်။ သခင်အုန်းမြင့်ကတော့ အိုး
နောက်ပြောင်နေတတ်သူပိုပို သွားကို ‘တော်ဘရားလေး’ လို့ ခေါ်လေ့ရှုပါတယ်။
‘တော်’ ကို ရှေ့ထိုးဖြုတ်ပြီး ခေါ်တာပါ။ တော်သားကြီးလို့ နှိုး
သွဲလည်း ဖြစ်ပါတယ်။

စာပေလောကသားတွေဖြစ်ကြတဲ့ ဆရာဒရုန်တာရာ၊ ဆရာတိုး
တင်အောင်တိုးကတော့ မင်းသားနဲ့လို့ ခေါ်ကြတာများပါတယ်။ အိုး
ကတော့ သွဲဟာ လက်ပဲဝါဒီ ကွန်မြှာဖြစ်တစ်ဦးလို့ ဆိုလိုတာပါပဲ။

ထောက်လှမ်းရေးက ထုတ်ဝေတဲ့ စာအုပ်တွေမှာလည်း မင်းသားကြီးကို ကွန်မြှောန်တစ်ဦးလို့ပဲ စွပ်ခွဲပြောဆိုလေ့ရှိပါတယ်။ သူကို ခင်ဗျား ကွန်မြှောန်လားလို့ မမေးဖူးပေမဲ့ မေးရင်လည်း ငြင်းမယ့်ပုဂ္ဂိုလ်မျိုး မဟုတ်ပါဘူး။ ရိုးရိုးစင်းစင်း ပွင့်ပွင့်လင်းလင်း ပြောဆိုလေ့ရှိပါတယ်။ ဒါကြောင့်လည်း တချို့က လူရိုးကြီးဆိုပြီး ‘တောဘုရားလေး’ လို့ ခေါ်ကြဟန်ရှိပါတယ်။ မင်းသားဆိုပေမဲ့ တောသားလူရိုးကြီးလိုပါပဲ။

ကျွန်တော်တို့မျှက်စိထဲမှာ မင်းညီမင်းသားဆိုတာ ထောင်ထောင်မောင်းမောင်း ထွားထွားကျိုင်းကျိုင်းကြီး ရိုလိမ့်မယ်လို့ ထင်ထားတာပါ။ ဒါပေမဲ့ တော်ဘုရားလေးဆိုတာ ပုပ္ပသေးသေးပါ။ သူကို လက်ခွဲနှုတ်ဆက်ရင်တော့ လက်ချောင်းတွေက အလွန်သန်မာပါတယ်။ ပြတ်သားကြီးခိုင်တဲ့ ရုပ်သွင်လည်း ရှိပါတယ်။

တော်ဘုရားလေးကို ကျွန်တော် မမေ့နိုင်တဲ့ ရုပ်ပုံလွှာကတော့ အမေ လူထုဒေါ်အမာ ၇၅ နှစ်မွေးနေ့ပွဲမှာ “ကျွန်တော်ဟာ သီပေါ်မဟောသီ စုစုရား လတ်ရဲ့ မြေးတော် တော်ဘုရားလေး ဦးအောင်ပေါ့” လို့ သူကိုယ်သူ မိတ်ဆက်ပြီး အက်လိပ်ဘာသာနဲ့ ရေးထားတဲ့ ရှားပြုပြီး အားမန်ပါပါ ရွတ်ဆိုတုန်းကပါပဲ။ သူပြီးတော့ မောင်သာနီးကလည်း “ကျွန်တော်က သီပေါ်မဟောသီရဲ့ ညာလက်ရုံးဖြစ်တဲ့ တိုင်တားမင်းကြီးရဲ့ မြစ်၊ ကျောက် ဆောက် သာနီးပါ” လို့ သူကိုယ်သူ မိတ်ဆက်ပြီး သူကလည်း အက်လိပ်ဘာသာနဲ့ သီကုံးထားတဲ့ ရှားပြုပြီး ရွတ်ပါတယ်။ သူတို့နှစ်ယောက်ကြားမှာ ကျွန်တော်ကတော့ မင်းသား၊ မူးမတ်မျိုးရိုးမဟုတ်၊ အတိပုည့် ရှားမာန ပြစ်ရာမရှိတဲ့ တောသားကလေးပါဆိုတဲ့ စကားကို လုံးဝမပြောဘဲ မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ကုပ်ချောင်းချောင်းနဲ့ ကျူပ်တို့ ကဗျာဆရာ တင်မိုး ထလာတဲ့အခါမှာတော့ ပရိသတ်က လက်ခုပ် သံမစဲ ဉာဏာပေးလိုက်ကြပါတယ်။ ပရိသတ်ထဲက ကဗျာဆရာ ကိုလေးက “ဟေ့ကောင်... မင်း အဲသလို မျက်နှာပေးနဲ့ ရပ်နေရင် (ကိုလေးရဲ့ မူးရင်း စကားက ‘သောက်ခွက်’ ပါတဲ့) ငါတို့ ရယ်ရတာနဲ့ သေတော့မယ်”လို့ ဆိုမှ တင်မိုးက ကဗျာရွတ်ပါတော့တယ်။ မင်းသားကြီးတို့ကလည်း တဟားဟား ဖြစ်သွားကြပြီး အမေ လူထုဒေါ်အမာဆိုရင် “ဒီကောင်ဟာလေ...”

လို့ ပြောပြီး ခေါင်းဖော်လို့မရအောင် ရယ်မောခဲ့ပါတယ်။ အဲဒါတုန်းဘော်ဘုရားလေး၊ ရုပ်သွင်ကို ကျွန်ုတော် မြင်ယောင်နေပါတယ်။ မာန်းမှု ပျော်ပျောင်းမှု ပေါင်းစပ်ရုပ်သွင်ပါ။

ရှစ်လေးလုံး အရေးတော်ပုံကာလမှာတော့ သူဟာ ရဟန်းရှင်လူ ပြည့်၍ တွောက်က၊ ကျောင်းသားလုံးယ်တွောက်က အပြတ်အသား ရှင်ပါတယ်။ တော်ဘုရားလေးဟာ ဌိမ်းချမ်းရေးသမား ပြည်သူ့ဘက်တော်သား စစ်စစ်ပါ။ မင်းညီမင်းသားပို့ အတိမာန် အလွန်ထက်သန်ပြီး ဆရာတုံးသခင်ကိုယ်တော်မြိုင်းရဲ့ ဌိမ်းချမ်းရေးလုပ်ရှားမှုတွေမှာ တစ်လျောက်လုံး ဦးဆောင်ပါဝင်ခဲ့သလို တရာတ်ဖြူ။ ကျူးကျော်မှု ဆန့်ကျင်ရေးလုပ်ရှားမှုတဲ့ လည်း ရှုံးတန်းက ပါဝင်ဦးဆောင်ခဲ့ပါတယ်။ သူဟာ အလုပ်သမား၊ လအောင် သမား ပြည်သူတို့ရဲ့ ဘက်သားပါလို့ ပြောချင်တဲ့အခါ သူဟာ “မင်းသား ဘဝကို စွန်းလွှာတ်သူပါ။” တော်ဘုရားလေး မဟုတ်တော့ပါဘူး။ အရပ်သား အောင်ပေါ့”လို့ ကြညာလေးရှုံးပြီး သူဟာ နယ်ချုံဆန့်ကျင်ရေးသား ပြည်ချစ်ပုဂ္ဂိုလ်ပါလို့ ကြညာချင်တဲ့အခါမှာတော့ သီပေါ်မဟောသီ စုစု၍ လတ်ရဲ့ မြေးတော်ပါလို့ ဆိုလေးရှုံးပါတယ်။

တော်ဘုရားလေးဟာ စုစုရားလတ်ရဲ့ စတုတ္ထသမီးတော် အရှင်ထိုင်းမြတ်ဖုန်းလေးနဲ့ ဦးကိုကိုနိုင်တို့က မွေးဖွားတဲ့ စတုတ္ထမြောက်သားတော် ဖြစ်ပါတယ် (စစ်စုထောက်မှတ်တမ်းတွေမှာ ပွဲမသားတော်လို့ ဖော်ပြထားပါတယ်)။ ရန်ကုန်ဖြူးမှာ ၁၉၂၆ ခုနှစ်၊ ၉၄၇ ၂၆ ရက်နေ့က မွေးဖွားခဲ့၍ ဖြစ်ပါတယ်။ ကွယ်လွန်ချိန် ၂၀၀၆ ခုနှစ်၊ ၉၄၇ ၁၈ ရက်နေ့မှာ အသက် ၁၀ ရှုံးပြီး။ အသက် ၈၀ ဆိုတာ သောပျော်ပြီး ယူဆနိုင်ပေမဲ့ အမေလုထုအောင် ထက် ၁၀ နှစ်လောက် ငယ်သေးသူဖြစ်ပါတယ်။ သူ့တစ်သက်မှာတော် ပြည်သူတွောက်က အမြေရပ်ပြီး ဆရာတုံးသခင်ကိုယ်တော်မြိုင်းရဲ့ ခြေထားရင်းမှာ ပြည်တွင်းဌိမ်းချမ်းရေးနဲ့ ကမ္ဘာဌိမ်းချမ်းရေးအတွက် ဦးလည်မသုတေသန ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ ဌိမ်းချမ်းရေးခရီးအဆုံးထိ မနေနိုင်ရှာထိုးဝါစ်မှု ဝမ်းနည်းမိပါတယ်။

တော်ဘုရားလေးဟာ စာရေးဝါသနာပါသူဖြစ်ပြီး ဘဝပေးတော်ဝန်းအောင် သမိုင်းသုတေသနနှင့် အမြေ စိတ်ဝင်စားခဲ့ပါတယ်။ သီပေါ်မဟောသီရဲ့ အောင်

ဆန့်ကျင်ရေးလျှပ်ရှားမှုတွေကို သုတေသနပြု မှတ်တမ်းတင်ပြီး နယ်ချွဲစနစ်၊ ကိုလိန့်စနစ် ဆန့်ကျင်ရေးအဖြစ် သမိုင်းပေးအမွှေကို ခံယူခဲ့ပါတယ်။ ငယ် စဉ် ကျောင်းသားဘဝမှာ အက်လိပ်အစီးရက ခရစ်ယာန်သာသနပြုကျောင်း မှာ ပညာသင်ယူစေပြီး ဘိစိတ်ပေါက်၊ ကျော်စိတ်ရောက်အောင် မွေးမြှုခဲ့ပေ မဲ့ ကတိမာန် မချုခဲ့ပါဘူး။ အတန်းပိုင် အက်လိပ်ဆရာမက သူဦးစွန်းဖုတ် သျောင်ပေါ်းကလေးကိုဖြတ်ပြီး ဘိုကေထားဖို့ ကြံမ်လုံးကိုင်ပြီး မြိမ်းခြားက် ခိုင်းစေခဲ့ပေမဲ့ မစွမ်းခဲ့လို့ ပြဿနာကြီးမားသွားခဲ့ရဖူးပါတယ်။

ဆရာကြီး သခင်ကိုယ်တော်ဖိုင်း ၁၉၆၄ မှာ ကျယ်လွန်တော့ ဂုဏ်မှုမာန် နေရာ ပြဿနာဖြစ်တဲ့အခါ မင်းသားများ အမွှေဆက်ခံထားတဲ့ စုပုရားလတ် ဂုဏ်မှုမာန်မြေနေရာကို ပေးအပ်ဖြေရှင်းပေးခဲ့ရှုမက နောက်ထပ်ပြီး ဦးသန့် ဂုဏ်မှုမာန်နဲ့ ဒေါ်ခင်ကြည်ရဲ့ ဂုဏ်မှုမာန် မြေနေရာပြဿနာတွေကိုလည်း တော်ဘုရားလေး လေးကပဲ ဖြေရှင်းပေးခဲ့ပါတယ်။ ဒေါ်ခင်ကြည်ရဲ့ ရှာပန်အခမ်းအနားမှာ စုပုရားလတ် ပိုင်မြေထဲမှာပဲ မြှုပ်နှံသို့ဟုဟန်တဲ့အတွက် တော်ဘုရားလေး အိမ်မှာပဲ ကျော်တော်တို့ စုပ်ဖြစ်လာခဲ့ပါတယ်။ လေထိုး ဦးအုန်းမောင်၊ အမေ လူထုဒေါ်အမာနဲ့ ကာနှစ်ချုပ်ကောင်းရဲ့ နောက်တို့ကို မင်းသားကြီးက သွေးအိမ်မှာပဲ ပိုတ်ခေါ်နားနေဖော်တယ်။ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးဘကောင်း၊ အဖွဲ့ချုပ်စည်းရုံးရေးမှူး ဦးသိန်းတင် စသူတို့လည်း တော်ဘုရားလေးအိမ်မှာပဲ နားနေရင်း ဒေါ်အောင်ဆန်းစုကြည်၊ ပိုလ်သော်က၊ ဦးထွန်းဝေတို့ ဦးဆောင်လာတဲ့ ဒေါ်ခင်ကြည်ရှာပန်ပွဲကို ဆိုးကြံကြပါတယ်။ တော်ဘုရားလေးက ဒေါ်အောင်ဆန်းစုကြည် ရေးတဲ့ ပိုလ်ချုပ်အောင်ဆန်း အထွေထွေစာအုပ်ငယ်းကို အစဖော်ပြာကြားရင်း လူတန်းစား အမြင်နဲ့ နိုင်ငံရေးပါတီတစ်ရပ် ရှိအပ်ကြောင်းကို ဆွေးနွေးတင်ပြပါတယ်။ လူတန်းစားရှိနေသူမျှ လူတန်းစားအမြင်၊ လူတန်းစားတို့ကိုပွဲဆိုတာ အရေးကြီးနေမှာပဲလို့ မင်းသားကြီးက ဆွေးနွေးတာပါ။ ဒါကြောင့် စုဖွဲ့ကြတဲ့ ပါတီတွေထဲမှာ အသလို လူတန်းစားအမြင်နဲ့လည်း ဖွဲ့စည်းပြီး ဒေါ်စိုကို ဝန်းရုံသင့်ကြောင်း ပြာပြပါတယ်။ ကျော်တော်တို့ကိုတင်ဆွဲ (မုံးဘာတင်ရွှေ) ကလည်း အလားတွေ ပြားဖွဲားကြောင်း တင်ပြပြီး ခုတော့ မင်းသားကြီးရယ် ဒီခုကရေစိတိကိုပွဲကိုပဲ ဦးစားပေးပါဦး။ လူတန်းစားပေါင်းစုံ ပါဝင်ဆင်ဖို့

ရှေ့တန်းတင် စည်းရုံးလျှော်ဆော်ကြရမှာမဟုတ်လားဆိုတော့ သူက ြိမ့်သူ့
ပြီး ပြင်ဆင်ထားကြရမှာပဲလို့ ဆက်လက်ဆွေးနွေးပါတယ်။

တော်ဘုရားလေးရဲ့ ဦးခေါင်းထဲမှာ မင်းဆွေစိုးမျိုးဆိုတာကို မမေ့သော
လုတန်းစားတိုက်ပွဲဆိုတာလည်း မမေ့ပါဘူး။ နယ်ချဲ့စနစ် ဆန့်ကျင်သော
လုတန်းစားတိုက်ပွဲဆိုတာလည်း အတူတူ ဆက်စပ်နေတာပဲလို့ မြင်လို့လည်း
သူ့ရှင်ထဲမှာ မင်းဆွေစိုးမျိုးနဲ့ အလုပ်သမားလုတန်းစားအမြင်တို့ဟာ ဝိဇ္ဇာ
မဖြစ်ဘဲ ယုဉ်တွဲရှင်သနိနှင့်ခဲ့တာ ဖြစ်ပုံရပါတယ်။ သူအမိမာ ရွှေတိဂုံဘုရား
ရဲ့ တောင်ဘက်ခြေရင်း သီပေါ်မဟောသီရဲ့ ရှိမှုမှန်အမြဲမှာပဲ တည်ဆောင်
ထားပါတယ်။ ရွှေတိဂုံဘုရားကို ဦးထိပ်ထားပြီး သီပေါ်မဟောသီ၊ သီသာ
မဟောသီက လေးစားအားထားခဲ့တဲ့ သခင်ကိုယ်တော်မြိုင်း၊ သခင်ကိုယ်မြိုင်း
ရှိမှုမှာ လေးစားအားထားတဲ့ လူထုဒေါအမာတို့ အမြဲပေါင်းစပ်ခံယုတေသန
ဖြစ်ပါတယ်။

သီပေါ်မင်း ပါတော်မှာတာ ၁၀၈ နှစ်မြောက်၊ နတ်ရွာစံတာ ၇၇ နှစ်
တဲ့ကာာလကျမှ တော်ဘုရားလေးတို့ ဆွေတော်မျိုးတော်တင်စုံဟာ ကိုယ့်စုံပေး
နဲ့ကိုယ် အိန္ဒိယကိုသွားပြီး သီပေါ်မင်းကို သရဏရုံးတင်ခဲ့ကြရပါတယ်။ ဓာတ်ပုံတွေလည်း ဖော်ပြထားပါတယ်။
သီပေါ်မင်းရဲ့ အုတ်ရှိမှာ မြေက်တွေနဲ့ တောင်ဆုပ်လောက်သစ်ပင်တွေ ပုံးပေး
နေတာကို လူပြားနဲ့ ခုတ်ထွေရှင်းလင်းရပုံ တင်ပြထားပါတယ်။ အိန္ဒိယာ
ကျော်ရစ်တဲ့ ဆွေတော်မျိုးတော်တွေရဲ့ ဓာတ်ပုံရှိမှာတော့ အားလုံး ကုလား
ချည်းဖြစ်နေကြလေရဲ့။ သာကိုဝင်မင်းမျိုးတွေဆိုတာလည်း ကုလား
မဟုတ်လားလို့ တွေ့ပြီး ပြီးခဲ့ရဖူးပါတယ်။ ‘သူကျော်မခံပြီ’ ရပ်ရှင်ကို ၁၃၅
ဦးဝင်းစိန်က ဖိတ်ခေါ်ပြတယ်လို့ ကြားလိုက်ဖူးပေမဲ့ သူသဘောထား
မစုံစမ်းမိခဲ့ဖူးပါဘူး။ ထိုင်းနိုင်ငံက မိဖူးရား သူရှိယတိုးရဲ့ သူကျော်
ရပ်ရှင်လိုပဲ ဦးဝင်းစိန်ရဲ့ရပ်ရှင်က သူကျော်ဘဝခံရပုံနဲ့ပဲ အဆုံးသတ်ခဲ့ကြော်
မဟုတ်လား။ သူ ကျော်ပုံရတယ်လို့တော့ ကြားလိုက်မိပါတယ်။

တော်ဘုရားလေးဟာ ရွှေတိဂုံဘုရားအရှေ့ဘက်က ဓမ္မာရုံးတင်စုံ
တာရားသွားနာလေ့ရှုပါတယ်။ ပြီးတော့ အရှိုးစုံစာတ်ပုံတွေပါတဲ့ ကုလား
ပိပသာဆောင်းပါးတွေ ရေးပါတယ်။ ဦးရွှေးလိုင်ရဲ့ သင်တန်းဆုံး ထား

၄၅။ စစ်ထောက်လှမ်းရေးကတော့ ကျွန်မြှာဖို့ တော်ဘုရားလေးဟာ လူထိ
ဦးလှ၊ လူထုဒေါ်အမာတို့နဲ့ ပေါင်းမိရာက ဘာသာရေးဘက်ကို တိမ်းညွှတ်
သွားခဲ့တယ်လို့ ရေးသားမှတ်တမ်းတင်ထားလေရဲ့။ ဘာသာရေးဆောင်းပါး
တွေပြီးတော့ အကိုလိပ်စာသင်နည်းတွေကို ဆက်လက်ရေးနေပါတယ်။
ကျြောင်ဆရာ၊ စာရေးဆရာ ဒေါက်တာခင်မောင်ညီ။ စံယ်ဖြူမဂ္ဂဇင်းအယ်ဒီ
တာ ဝဏ္ဏနိုးတို့နဲ့တွေပြီး အကိုလိပ်စာသင်တန်းဖွင့်ရာက အကိုလိပ်စာသင်နည်း
ဆောင်းပါးတွေကို စံယ်ဖြူမှာ ရေးနေတာ တွေ့လိုက်ရပါတယ်။

တော်ဘုရားလေးရဲ့ ဒီးက ဒေါ်ခင်မေတဲ့။ မိတ်ဆွေများက ‘မဟာအခို’
လို့ပဲ ဒေါ်လျှော့ရှိကြပါတယ်။ သမီး ဒေဝိသန္တုစင် ဆိုတာကတော့ ဆောင်းပါး
လေးတွေ ရေးလော့ရှိပါတယ်။ သမီးရဲ့ မှတ်သားချက်အရ စစ်အစိုးရအဆက်
ဆက်ကို ဖီဆန်ခဲ့လို့ ၁၉၆၈ ကနေ ၁၉၇၀ အထိတစ်ကြိမ်၊ ၁၉၈၉ ကနေ
၁၉၉၂ အထိ တစ်ကြိမ် အဖမ်းခံရပျော်တယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်း
ရုကြည်ရဲ့ “အများပြည်သူ သဘောမတူသည် အမိန့်ဟူသမျှ ဖီဆန်ကြ” ဆိုတဲ့
လမ်းစဉ် ချမှတ်ဆွေးနွေးရာမှာ ဦးဝင်းတင်၊ ဦးတင်ရွှေ၊ ဦးသောက၊ ဦးမိုးသူ၊
ဦးဝံသ၊ ဦးတင်မိုးတို့နဲ့ အတူပါဝင်ခဲ့ပြီး မြန်မာပြည်တိုးတက်ရေး လုပ်ယ်
အဖွဲ့ချုပ်နဲ့ အမျိုးသားနိုင်ငံရေးတပ်ပေါင်းစုတို့ရဲ့ နာယကကြီးအဖြစ်လည်း
တာဝန်ယူခဲ့ဖူးပါတယ်။ ကျွန်တော်တို့အဖို့တော့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေးစီ
ရေးတပ်သားကြီး ရဲသော်ကြီး ဦးအောင်ခေ အရေးကြီးတဲ့ကာလမှာ ကျယ်
လွန်သွားတာကို ကိုယ်တိုင်ကိုယ်ကျ ဂါရဝမပြုလိုက်ရတာကိုပဲ အထူး စိတ်
မကောင်းဖြစ်မိပါတယ်။ သူသွားတော်ရဲ့ သချိုင်းမြေမှာ နေရာမယူဘဲ သာမန်
ပြည်သူတွေ့ကြားမှာပဲ နေက်ဆုံး မြေချသြို့ဟဲလိုက်ကြတယ်ဆိုတာကို
သတိပြုလိုက်မိတဲ့အတွက် ကျွန်တော်တို့ရဲ့ တော်ဘုရားလေးဟာ တကယ်ပဲ
သာမန်ပြည်သူအဖြစ်နဲ့ သူဘဝကို ခံယူသွားတာပါပဲလားလို့ ကျေနှပ်အားရ
ဖြစ်လိုက်မိကြောင်းကိုပဲ ဖော်ပြုပါရစေ။

တောင်သူလယ်သမား ပါမောက္ဂ^၁ ဆလိုင်းထွန်းသန်း

သစ်ပင်လေးတွေကို စိုက်ပျိုးပြုစိုက်ပျိုးတောင်တတ်သူမျိုးဟာ သိခဲ့သော လျှပ်စီးတွေကို လူတွေကိုလည်း ချစ်တတ်သူ ဖြစ်တတ်ပါတယ်။

ကျွန်ုတ်တို့ မန္တလေးတူကြော်သို့လ်ကျောင်းသားဘဝတုန်းက စိုက်ပျိုးရေးတူကြော်သို့လ်ဆိုတာ မန္တလေးတူကြော်သို့လ်နဲ့ အတူ တွဲနေပါတယ်။ တောင်တော့ မန္တလေးတူကြော်သို့လ်ဆိုတာကိုက စိုက်ပျိုးရေးသိပုံးအဆောက်အအုံတွေကို ခွဲယူထားခဲ့တာပါ။ မန္တလေးတူကြော်သို့လ်ကျောင်းသားတွေကို အုပ်ချုပ်ရာမှာတော့ စိုက်ပျိုးရေးတူကြော်သို့လ်ဘက်က ဆရာတွေလည်း ပါကြပါတယ်။ တစ်ခါမှ အရင်က စဉ်းစားမကြည့်ခဲ့မိဘဲ ခုမှ စဉ်းစားကြည့်ခဲ့တစ်ခုကတော့ ကျောင်းသားတွေဟာ စိုက်ပျိုးရေးတူကြော်သို့လ်က ဆရာတွေတွေကို ဘာဖြစ်လို့ အထူးချွစ်ခင်လေးစားကြသလဲ ဆိုတာပါပဲ။

ပါမောက္ဂ ဆရာကြီး ဦးအောင်သိန်း (နှင်းဆီစိုက်ပျိုးရေးစာအပ် ၁၉၇၅၊ ပါမောက္ဂ ဦးသန်းထွန်း) (ကျောင်းသားတွေရဲ့ အဆောင်မျှူးချုပ်၊ ကျောင်းသမဂ္ဂရွေးကောက်ပွဲ ကြီးကြပ်ပြုလုပ်ပေးရာမှာ ရှုံးဆောင်သူ)၊ နောက် ၁၉၈၂၊ ဆလိုင်းဦးထွန်းသန်း (ရေဆင်းရောက် စိုက်ပျိုးရေးတူကြော်သို့လ် ပါကြပါတယ်)

ချုပ်)။ အဲဒီဆရာကြီးတွေဟာ တဗ္ဗာသိုလ်မှာ ကျောင်းသားတွေက အထူး
ချစ်ခင် လေးစားခံရသူတွေ ဖြစ်ပါတယ်။ ဦးလေး လူထူးလှတိန့်လည်း
ရင်းနှီးကြသူတွေ ဖြစ်ပါတယ်။

ကျွန်တော်ကတော့ တောင်သူလယ်သမား သားသမီးဖြစ်လို့ စိုက်ပျိုး
ရေး ဝါသနာပါပါတယ်။ ဒင်ကြီးက လက်ပူးလက်ကြပ် သင်ပေးလို့ ထွန်
ယက်စိုက်ပျိုးတာတွေကိုလည်း လုပ်ခဲ့ဖူးပါတယ်။ ပဲ၊ ပြောင်း၊ နှစ်း၊ ဝါ၊
ဆေး၊ ငရ်၊ ကြက်သွန် ဆိုတာတွေကို အစအဆုံး စိုက်ပျိုးရိုတ်သိမ်းဖူး
ပါတယ်။ ဒါကြောင့်ပဲလားမသိ၊ စိုက်ပျိုးရေးဆရာတွေကို အထူးချစ်ခင်
လေးစားခဲ့ပါတယ်။ ဆလိုင်းထွန်းသန်းကိုတော့ ရေဆင်းစိုက်ပျိုးရေး
တဗ္ဗာသိုလ် စာဆိပ်တော်နောက်မှာ အနီးကပ် တွေ့ဆုံးဆက်ဆံဖူးပါတယ်။
ဝါးမောက်ကြီး ဆောင်းလေ့ရှိသူ၊ တောသားရပ်အပြည့်ရှိသူမျို့ ကျွန်တော့
အဖို့ ဘာအဟန်အတားမှုမရှိဘဲ စွဲလမ်းချစ်ခင်သွားခဲ့ရပါတယ်။ အဖွဲ့ရပ်
မျိုးမျိုး အဖေလို့ ဦးလေးလို့အပြင် တန်းတဲ့ ရဲဘော်ရဲဘက်၊ လုပ်ဖော်ကိုင်ဖက်
လို့ ရင်းနှီးစိုတ်ပေါ်မိတယ်ဆိုရင် ကျွန်တော့ထက် ၁၀ နှစ်လောက်ကြီးတဲ့
ဆရာကြီးကို အရို့သေတန်တယ်လို့ မထင်စေလိုပါ။ တကယ်ပဲ ငယ်ပေါင်း
လို့ အောက်မေ့ပြီး ကျွန်တော်တို့ရွာကို ပင့်ခေါ်သွားချင်လှပါတယ်။ ကျွန်တော့
အဖေ၊ ကျွန်တော့ဦးလေးနဲ့တကွ ရွာသားတွေ့က ဆရာကြီးကိုတွေ့ရင် ပြန်
လွှတ်ချင်ကြမှာတောင် မဟုတ်ဘူး။ တို့က်ဆိုင်လို့က်ပုံက ဆရာကြီးကလည်း
ကျွန်တော့ကို သူ့စိုက်ခင်းကို ခေါ်သွားချင်သတဲ့။ ကျွန်တော် အလွန်ဝမ်းသာ
မိပါတယ်။ ရွာသားတွေ့က ဆရာကိုမြင်ရင် တဗ္ဗာသိုလ်က ပါမောက္ဗာကြီးလို့
ပြောလို့ ယုံကြေမယ် မထင်ပါဘူး။

ဆရာဟာ ရေဆင်းစိုက်ပျိုးရေးတဗ္ဗာသိုလ်နားမှာ သူ့ငွေနဲ့သူ ရင်းနှီး
ဦးစီးပြီး ကျောင်းသားတွေနဲ့အတူ စိုက်ပျိုးရေးသမဝါယမလုပ်ငန်းတစ်ခုကို
တည်ထောင်လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် ပညာရေးလောကမှာ
အထူး ကျော်ကြားပါတယ်။ ရိုးသားကြီးစားပြီး ကျောင်းသားတွေနဲ့အတူ
'လက်ရည်တစ်ပြင်တည်း' စိုက်ပျိုးလုပ်ကိုင်သူဖြစ်လို့ ကျောင်းသားတွေ့က
လည်း ဆရာသမားတစ်ဦးအဖြစ်နဲ့သာမက သူတို့ခေါင်းဆောင်၊ သူတို့ရဲ့
လုပ်ဖော်ကိုင်ဖက်၊ ရဲဘော်ရဲဘက်လို့ သဘောထားကြပါတယ်။ နိုင်းခြား

ပြန် ပါမောက္ဂကြီးဟာ ဝါးခမောက်စုတ်ကြီးဆောင်း၊ ပုဆိုးတိတိဝဝတ်ကြလယ်ယာမြေပေါ်မှာ အမြိန့်က်ပျိုးလုပ်ကိုင်နေသူဖြစ်လို့ ဖြတ်သွားဖြတ်လူတွေမြှင့်ရင် ပါမောက္ဂကြီးလို့ ထင်ကြမှာမဟုတ်ပါဘူး။

ဆရာက ချင်းလွှမှုံးပါ။ စစ်သားဟောင်းကြီး၊ မျိုးချစ်တပ်မတော်သာဟောင်းကြီး၊ တော်လှန်ရေးသမားဟောင်းကြီးပါတဲ့။ ကျောင်းသားတွေ ချစ်စင်ရင်းနှီးသူဖြစ်ရင် မြန်မာစေတ်သမိုင်း နှစ် ၅၀ အတွင်းမှာ ဒီလိုပုဂ္ဂိုလ်မျိုးကို ဘယ်အထက်လွှဲကြီးကမှ ဟက်ဟက်ပက်ပက် ရှိကြမယ် မထင်ပါဘူး။ ဆရာဟာ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ပါမောက္ဂဘူး။ ဝတ်စိန်း ဝင်ရုပြီး ဒီမိုကရေစိရေးအတွက် တစ်ကိုယ်တော် ဆန္ဒပြတယ်ဆိုတော့ ကြားတာနဲ့ ကြက်သီးထ ဝမ်းသာရပါတယ်။ ဆရာ အဖမ်းခံရတော့ ကျွန်တော်က အမေရိကန်ပြည်ထောင်စုကို ရောက်နေပါပြီ။ ဆရာကို ထောက်ခံစုစုပြုချင်လို့ ဂျပန်က ထုတ်ဝေတဲ့ ဂျာနယ်တစ်ခုမှာ ဆောင်းပါးတစ်စော်ရေးခဲ့ပါတယ်။ ခမောက်ကြီးဆောင်းထားတဲ့ ထောင်သူလယ်သမား ပါမောက္ဂီးအဖြစ် ‘ရပ်ပုဂ္ဂာ’ တစ်ခု ဖော်ထုတ်ခဲ့ပါတယ်။ ကျွန်တော့ကို အသံလွှာ ဌာနတစ်ခုက ဆက်သွယ်မေးမြန်းတော့ ကျွန်တော်က ဆရာကြီးနဲ့ ရင်းတဲ့ လုပ်ဖော်ကိုင်ဖက် ပုသိမ်ကောလိပ် ကျောင်းအပ်ကြီးဟောင်း ဒေါက်တောင်ကျော်နဲ့ ဆက်ပေးခဲ့ပါတယ်။

အခု အမေရိကန်ပြည်ထောင်စုကို ဆရာ အလည်လာလို့ နယူးယော မှာကျင်းပတဲ့ မြန်မာတို့ရဲ့ ၅၉ ကြိမ်မြောက် ပြည်ထောင်စုနဲ့အမ်းအနာ မှာ ဘွားခဲ့ခဲ့မိကြပြန်တော့ ညီအစ်ကိုချင်း တွေ့ရသလို ဖက်လဲတော် နှုတ်ဆက်ပြီး စကားတွေ ဖော်ဖွဲ့ကြပါတယ်။ ဆရာက စစ်အနီးရှာ အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ်နဲ့ တွေ့ဆုံးဆွေးနွေးဖို့၍ အရပ်သားဒီမိုကရေး အနီးရဖြစ်အောင် ပြောင်းလဲဖို့ တစ်ညီးတည်း ကြညားချက်ထုတ်ပြီး ဒီအတွက် အဖမ်းခံ၊ ထောင်ချုပ်၊ အသေခံမယ်ဆိုတဲ့အထိ ကြွေးကြေား စိန်ခေါ်တော် ဆိုထားပါတယ်။ တကယ်တော့ ဆရာက နိုင်ငံရေးသမားလည်းမဟုတ်ဘယ်နိုင်ငံရေးပါတီမှုလည်း ပါဝင်ထားသူ မဟုတ်ပါဘူး။ ခမောက်ဆောင်းပါမောက္ဂဖြစ်ပေမဲ့ ခမောက်ပါတီဝင်လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ အာပညာ အဆင့်အတန်း မြင့်မားသူ၊ နိုင်ငံတကာအတွေ့အကြုံ အများကြေားမြှင့်

ဒီက်ပျိုးရေး သူရဲကောင်းတွေ မွေးထုတ်ပေးခဲ့သူ၊ တောင်ပေါ်တောကြားနေ ချင်းတိုင်းရင်းသားလူမျိုးတွေရဲ့ ခေါင်းဆောင် အလိုအလျောက်ဖြစ်နေသူ။ ဒီလိုလူတစ်ဦးရဲ့ တောင်းဆိုသံဟာ ပါတီအဖွဲ့အစည်းကြီးတစ်ခုရဲ့ တောင်းဆိုသံလိုပဲ လေးနှက်လွှာပါတယ်။ သီးမြား စူးရှုကျယ်လောင်လှတဲ့ ဆရာကြီးရဲ့ ကြွေးကြော်သံကို စစ်အနီးရကာလည်း အလေးမှ နားစွင့်စဉ်းစားမှာ မလွှားလို့ တွေးမိသလို ကမ္ဘာက တောင်သူလယ်သမား ပါမောက္ဗီးရဲ့အသံကို နားစွင့်နေမှာ အမှန်ပါ။ ပါတီတစ်ခု ကိုယ်စားပြုပြောတာထက် ခုလိုကစ်ဦးချင်း ပြောတာမျိုးကိုလည်း ကျွန်တော်တို့ကတော့ အထူးအားတက် ဝမ်းမြောက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဆရာကြီးဟာ ပညာတတ်လူထဲရဲ့ ကိုယ်စားပြု၊ ချင်းတိုင်းရင်းသားတွေရဲ့ ကိုယ်စားပြုအဖြစ် အလိုလို အသံအမှတ်ပြုခဲ့ရမှာ ဖြစ်တဲ့အပြင် သာမန်ပြည်သူတွေရဲ့ ကိုယ်စားပြု အသံရှင် ဖြစ်နေတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

ဒီနှစ် နယ်းယောက်က ပြည်ထောင်စုပွဲကာလည်း မကြိုစုံမူး မမ်းနား သိုက်မြိုက် မြိုင်ဆိုင်လွှာပါတယ်။ ချင်းတိုင်းရင်းသားတွေကာလည်း ရာရီပြီး တက်ရောက်လာကြတယ်။ ကျားမ တန်းစီအကာအပြင် ဝါးညှပ်အက ခဲရာ ခဲဆစ်တွေတောင် ပါတယ်။ လူတွေ အများကြီးပါဝင်တဲ့ ကရင်းဗုံးယိမ်းက လည်း စိတ်ပါလက်ပါ လွှတ်လပ်စွာ ကကြ ခုန်ကြရလို့လားမသိ၊ ပမာပြည် မှာ ကကြတာတွေထက်တောင် ကောင်းနေပါသေးတယ်။ ရှုံးဗုံး၊ ချင်း၊ ကချင်း၊ ကရင်း၊ ကယား တိုင်းရင်းသားမျိုးစုံပါတဲ့ အကာလည်း ကြည့်ရတယ်။ ရှုံးကုန် ယဉ်ကျေးမှုတွေကိုလိုလ်ကျောင်း၊ ဒေါ်အမာစိန်ရဲ့ တပည့်မတစ်ဦးကလည်း ရွှေ့သုတေသနပါးတဲ့ သီးချင်းနဲ့ တပင်တိုင်အငြိမ် ကသွားလိုက်တာများ ဆရာကြီး ဆလိုင်းထွန်းသန်းတောင် မန္တာလေးတွေကိုလိုလ်မှာ အမာစိန် ကတာကြည့်ခဲ့ရပုံတွေကို ပြန်သတိရဟန်တွဲပါရဲ့။ အတော်ကြီး ၁၁။ စိုက်သွားပါတယ်။ ကျွော်တို့ရဲ့ တင်မိုး ပါရင် သိပ်ပျော်မယ်။ သူက တွေ့သိလိုလ်ကလောင် အသင်းကိုယ်စား အမာစိန်ကို တွေ့သိလိုလ်အမာစိန် ဘွဲ့စလွယ်ကြီး ကိုယ်တိုင် ချိတ်ဆုံးမြှင့်ပေးခဲ့သူပေကိုး။ နောက်တော့ မန္တာလေး အရိုးအိုးဘုရားနားမှာ အိမ်နီးချင်း မောင်နဲ့မတွေ့ဖြစ်သွားခဲ့ကြပါတယ်။ လွမ်းစရာတွေပါတကား။ ဆရာဆလိုင်းမှာ အညှိသည်တွေကများ၊ ဓာတ်ပုံရှိက်လိုသူတွေကများ၊

ဆိုတော့ ကျွန်ုင်တော်တို့ စကားပြောရတာ မဝပါဘူး။ ဒါအပြင် ဆရာ တည်း
ခိုရာ ဘားမှားဖို့ငြင်ကို သွားတွေ့ရပါတယ်။ အဲဒီမှာ ရုတ်တရက် ကောက်ကာ
ငင်ကာ မေးလိုက်မိတာက ဆရာ ဘယ်တုန်းက ဒီစစ်ပိုလ်တွေကို စိတ်ပျော်
သွားခဲ့တာလဲလို့ ဖြစ်ပါတယ်။ ဆရာက ဘဇ္ဈားရှုနှစ် သုတေသနညီလား
မှာကတည်းက ဆိုတော့ ဆရာမှာ စောစောစီးစီး အမြင်ကြည်သွားခဲ့တာ
ကိုထူးတာပေါ့လို့ အောက်မေ့လိုက်မိပါတယ်။ တကယ်တော့ ပမာဏတဲ့
ကွန်မြှောနစ်ခေါင်းဆောင် လက်နက်ချုပုရှုံးလ်တွေတောင် ဆိုရှယ်လစ်လို့
မိုလ်နောင်းပါးစပ်ဖူးက ပြောခဲ့တာကို အကြားကြီးယုံခဲ့ကြဖူးတာ မဟုတ်
လား။ ထိပ်ချမှ ဓားပြမှန်း သိသွားခဲ့ရတာကိုး။ သုတေသနညီလာခံဆိုပေး
ကျွန်ုင်တော် ချက်ချင်းပြန်သတိရတယ်။ မန္တလေးက ပါမောက္ခချုပ် ဦးကျော်
ရင်နဲ့ ဆရာဆလိုင်းတို့တစ်တွေ ဗိုလ်နောင်းရဲ့ ဒေါသစက်ကွင်းမိသွားတယ်
လို့ ကြားမိဖူးပါတယ်။ ဉ်လာခံအြေားမှာ မီးပူက်သွားတုန်း ဗိုလ်ချုပ်၏
ကတော်ကို တွေ့လိုလ်ဆရာတွေက တိုးရွှေ့သွားမိဆိုလား၊ တို့ဆိတ်သွား
ဆိုလား။ အဲဒါကို မဟာဒေဝိကြီးက မောင်တော် ဗိုလ်နောင်းနား ပြေးကြုံ
ပြီး တိုင်ကြားသတဲ့။ ဒါနဲ့ ဗိုလ်နောင်းက နီးရာ ဆရာတွေကို ဘုမ္မား
ဘမသိ ဆွဲထိုးတော့ ကိုယ်ရုတ်တပ်မျှုးကြီးတွေကပါ မျက်နှာလိုအပ်
ဝင်သမကြလို့ ဆရာတာချို့ ဆေးရုံးလိုက်ရသတဲ့။ အဲဒါကိုမေးကြည့်လော်
ဆရာက အဲဒီတုန်းက ဦးကျော်ရင် ဆေးရုံးတက်နေလို့ မလာဖြစ်ဖူးတဲ့
ဆေးရုံးတက်ရတဲ့ ဆရာတွေနဲ့ သတင်းက ရောသွားခဲ့တာပါတဲ့။ သူ့
ဆလိုင်းကိုယ်တိုင်လည်း ပပ်လှမ်းလှမ်းကဆိုတော့ စက်ကွင်းလွှတ်ပါတယ်
တဲ့။ အထိုးအကြိုး၊ အရိုက်အနှစ်ခံလိုက်ရတဲ့ ဆရာတွေရဲ့၊ အမည်း
ပြောပြပါတယ်။ ဒါပေမဲ့ နိုင်ငံခေါင်းဆောင်က ဒီလိုမိုက်ရိုင်းရသလားဆုံး
ဆရာ စိတ်ပျက်သွားတာ အဲဒီကတည်းကပါပဲတဲ့။ နိုင်ငံရေးဆိုင်ရာ တာဝန်
တွေ ပေးထားတာကိုတောင် ပြန်အပ်ဖို့ ကြိုးစားတော့ အထက်လူကြီးတွေကား
မလုပ်နဲ့၊ ရွှေပ်ကုန်မယ်ဆုံးပြီး တားထားကြလို့ စိတ်မပါတော့ဘဲ ဆက်လုပ်နဲ့
ရကြောင်း ပြောပြပါတယ်။ သူ စိုက်ပျိုးရေးသမထူးထောင်တာကိုတော်
ပညာရေးဝန်ကြီးက မလိုလားကြောင်းပြောလို့ စကားများခဲ့ရဖူးကြော်
လည်း ပြန်ပြောပြပါတယ်။

ဆရာကို ရေဆင်းတူကြသိလိမှာ စိက်ပျိုးရေးသမဝါယမ ထူထောင်ခဲ့ပုံ
မေးရမှာကို ဆရာက ကြားဖြတ်ပြီး မင်းဘူးနဲ့ အမ်းတောင်ကြားလမ်းခရီး
ကြား ပေး ၄၀၀၀ မြှင့်တဲ့ တောင်ပေါ်မှာ စိက်ပျိုးရေးလုပ်ငန်းတစ်ခု အခြေခံခဲ့
ပုံတွေကို ပြောပြလိုက်ပြန်တာနဲ့ စိတ်ဝင်စားစရာတစ်ခု ပြောင်းသွားပြီး
ရေဆင်းကအကြောင်းကို နောက်မျပ် ဖုန်းဆက်မေးရပါတယ်။ ဒီကြားမှာ
နယူးယောက်က စာရေးဆရာ ရွှေပြည်စိုး ခေါ် ဦးကျော်ဝင်းကို ဂျပန်က
ဖုန်းဆက်လာလို့ ဆရာကြီးကို ဂျပန်လာနိုင်မလား မေးကြတာနဲ့ ဆရာ
ဆလိုင်း ဂျပန်ကို ခရီးဆက်ရေး၊ ဆရာအတ္ထုဖွေ့ဗြို့ ဂျပန်ကို ကြိုတင်ပို့ရေး
ကိစ္စတွေကို ဦးကျော်ဝင်းနဲ့ ကျွန်းတော်တို့ ဆက်လုပ်နေကြရပြန်ပါတယ်။
အတူသွားနိုင်စို့ ဆရာတင်မိုးနဲ့လည်း ဆက်ရပါတယ်။

ပျော်းမနား ရေဆင်းစိက်ပျိုးရေးတူကြသိလိမှာ ဆရာ ၃၂.၈၉၍းထူထောင်
ခဲ့တဲ့ စိက်ပျိုးရေးသမကို အစကတော့ စိက်ပျိုးရေးပညာရပ်ရဲ့ သင်ရိုးဝင်လုပ်
ငန်းလို့ အထင်မှားခဲ့ဖူးပါတယ်။ မဟုတ်ပါဘူး။ တူကြသိလိမှာ မဆိုင်း
မြို့နဲ့လည်းမပတ်သက်၊ မဆလနဲ့လည်း ကင်းကင်းရှင်းရှင်းပါပဲ။ ဆရာ
နှစ်ယောက်နဲ့ ကျောင်းသား ၁၅ ယောက်လောက်နဲ့ စတင်ထူထောင်ခဲ့တာ
ပါတဲ့။ ဖြစ်ပုံက 'အုံဖွယ်သွား'ပါ။ ၁၉၇၂ ခုနှစ်၊ မြန်မာနိုင်ငံ လူ့စွမ်းအား
အရင်းအမြစ်စီမံချက်စာတမ်း ပေါ်ထွက်လာတော့ စိက်ပျိုးရေးတူကြသိလိက
ဘုံးရကျောင်းသားနှစ်ယောက်သာ နှစ်စဉ်ယူနိုင်မယ်တဲ့။ စိက်ပျိုးရေးနိုင်း
တစ်ခုက အနာဂတ်မှာ စက်မှုလယ်ယာစနစ် ဖော်ဆောင်မယ်လို့ ကြညာ
ထားလျက်နဲ့ စိက်ပျိုးရေးဘွဲ့ တစ်နှစ်မှ နှစ်ယောက်ပဲ ယူမှာဆိုတော့ အရပ်ရပ်
နေပြည်တော် ကြားလို့မတော်ပါဘူး။ ဒါကြောင့် ကျောင်းသားတွေ အဟော
သိကံးမဖြစ်ရအောင် ဆရာဆလိုင်းက ကျောင်းသားတွေကို စည်းရုံး ထူထောင်
ပေးခဲ့တာပါတဲ့။ ကျွန်းတွေကျောင်းသားတွေလည်း ကိုယ့်နယ်ကို ပြန်ရောက်ရင်
စိက်ပျိုးသမထူထောင်စို့ နမူနာလည်း ဖြစ်စေမှာပါ။

မြေဇက ၈၂၆ ကေ ကျယ်လို့ စက်နဲ့ပဲ ထွန်ယက်စိက်ပျိုးရပါတယ်။
ကြံးမြေပဲ၊ နှမ်းတွေ စိက်ပါတယ်။ ကြော်၊ ဝက်၊ ငါးတွေလည်း မွေးပါတယ်။
အောင်မြင်နေချိန်မှာ ရွှေထွက်တဲ့ မြေတွေ ပါဝင်နေတယ်ဆိုပြီး ကေ ၆၀
ကို အလကားပြန်သိမ်းသွားတာ ခံလိုက်ရပါသေးတယ်တဲ့။ ခုခံ့ရင် ပျော်း

မနားဟာ နိုင်ငံတော်စစ်အစိုးရ ရုံးစိုက်ရာ ဖြူတော်ဖြစ်လာလို့ မြေအားလုံး အသိမ်းခံရဖွယ် ရှိပါတယ်။ ဆရာနဲ့ သူ့အဖွဲ့နဲ့ အဆက်ပြတ်နေလို့ ဘာသတင်း မှ မကြောခဲ့ပါဘူးတဲ့။ လွှတ်လွှတ်လပ်လပ် ဆက်လုပ်ခွင့်ရနေရင်တော့ အောင် မြင်မှာပါ။ ဒါပေမဲ့ အစိုးရက တစ်ခုခု ချွှန်ထွက်လာတာကို ဒီအတိုင်း လက် ပိုက်ကြည့်နေရှိး မရှိပါဘူး။ နောင့်ယုက်ပျော်ဆီးတာပဲ လုပ်တတ်တဲ့အကျို့က ပါနေတာကိုး။

ဆရာဆလိုင်းလို့ ရိုးသားဖြောင့်မတ်တည်ကြည်ပြီး သူတို့ကို အောက် မကျိုးဘဲ ကိုယ့်အလုပ်ကို ကိုယ့်ဘာသာ စိုက်လိုက်မတ်တတ် လုပ်နေတတ် တဲ့ ပုဂ္ဂိုလ်မျိုးဟာ တစ်နေ့မဟုတ် တစ်နေ့တော့ စလုတ်တိုက်မိမှာပါပဲ့၊ ထင်တဲ့အတိုင်းပဲ ဖြစ်လာခဲ့တာပါ။

မင်းဘူးနဲ့ ရခိုင် အမ်းတောင်ကြားလမ်းကြားရှိ စိုက်ပျိုးရေးအဖွဲ့လေး အကြောင်းကို ဆက်မေးတော့ ဆရာက ခုလို ဖြောပါတယ်။ အဲဒါက ချင်းတွေ ဟာ ချင်းလူမျိုးစု (TRIBE) တစ်ခုရဲ့ ဆွေမျိုးစု (CLAN) လွှာအဖွဲ့အစည်း ငယ်လေးတွေပါပဲတဲ့။ ရှေးကတည်းက သူတို့ပိုင်မြေတွေ ရှိတယ်။ အဲဒါကို ၈၀၀ လောက်ရအောင် ဝယ်ရပါတယ်တဲ့။ အိမ်ထောင် ၁၈ အိမ်ထောင် ချောင်ချောင်လည်လည် စားနိုင်ပါတယ်တဲ့။ ဆရာက စိုက်ပျိုးရေးပဲ သင် ပေးတာလားလို့ မေးလိုက်မိတော့ ဆရာ ဖြောကြားတာတွေဟာ အထူး စိတ် ဝင်စားစရာ ကောင်းပါတယ်။ နိုင်ငံတော်ဝင်ငွေရဲ့ ဘတ်ကျက်တစ်ဝက်ကျော် သုံးခွဲရတဲ့ စစ်တပ်ကြီးတစ်ခုကို မဖိုင်မန်းငါး ထူးထောင်ပြီး နိုင်ငံသစ်တည်ဓမ္မား အစား ပြည်နယ်တစ်ခုစိုက တိုင်းရင်းသား နှစ်ယောက်စီလောက်တို့ ဆရာဆလိုင်းဆီး အပ်နဲ့ စိတ်တိုင်းကျသင်မေးပြီး စက်မှုလယ်ယာ ထူးထောင် လိုက်ရရင် နိုင်ငံတော်သစ်ကြီးတစ်ခုဟာ ၁၀ နှစ်မကြာဘဲ ဖြစ်ထွန်းလာနိုင် လိမ့်မယ် ထင်ပါတယ်။ ဆရာ အသက်ရှင်နေသေးရင် ဒါမျိုးတွေ လိုက်လူပဲ ပေးနော်းမှာဆုံးတော့ ကျွန်ုတော်နဲ့ ဆရာမိတ်ဆွေ ရဲော်တင်မိုးတို့ဟာ တော့သားတွေပါ။ ဆရာနဲ့လိုက်ပြီး ကူညီချင်လိုက်တာလို့ ပြောတဲ့အော် ဆရာလည်း အားတက်ပါတယ်။ ဆရာနဲ့က ပြည်နယ်တစ်ခုမှာ စစ်တော်ရဲ့ တပ်ရင်းတစ်ရင်းစာ စရိတ်မကုန်ဘဲ ပြည်နယ်တိုင်း တိုးတက်သွားနိုင် ပါတယ်။

ဆရာ သင်ပေးတဲ့ စိုက်ပျိုးနည်းက ဒီအေသအတွက် သင့်တော်မယ့် 'တောင်စောင်းစိုက်ပျိုးရေး'ပါ။ ကမ္မာလာသီးခေါ်တဲ့ လိမ္မာ်ပင်မျိုးတွေကို စိုက်ပါတယ်။ ဟင်းသီးဟင်းရွက်၊ မို့နဲ့ သစ္စာပန်းတွေကိုလည်း စိုက်နည်းသင်ပေးပါတယ်။ မိုဝင်မြှုံးစာ လုပ်နည်းလည်း သင်ပေးထားရပါတယ်တဲ့။ စားရေးသောက်ရေး အဆင်ပြေအောင် ကြက်၊ ဝက်၊ ဆိတ်တွေ မွေးခိုင်းတယ်။ ပျားမွေးမြှုံးမြှုံးနည်းလည်း သင်ပေးထားတယ်။ ကပ်ဖို့ တုံးဖိန့်ကြုံးကွင်းထောင်နည်းတွေလည်း သင်ပေးပြီး တော်ရိုင်းသားကောင်တွေကိုလည်း ဖမ်းတတ်အောင် လုပ်ပေးထားတယ်။ ပေါင်လုံးလောက် သစ်ပင်ကို ဆွဲနှိမ်ပြီး ကြုံးကွင်းနဲ့ထောင်တာ ဝက်ဝံတစ်ကောင်မိပြီး သစ်ပင်ထိပ်ဖျားမှာ တန်းလန်းဖြစ်နေတာ ဆရာ မြင်ဖူးတယ်။ တော်ဝက်တွေလည်း မိန့်ပါတယ်တဲ့။ ကျေားတွေဘာတွေတော့ ခုခေတ်မှာ မရှိတော့ဘူး။ လူကိုပဲ သူတို့ က ကြားက်နော်ပြီး ရှောင်ပြီးနေကြရတယ်။ ကျေားမြှေရာတွေလို့ သတင်းပေးရင်တောင် သူတို့က ဆုပေးဦးမှာပါတဲ့။ သားငါး ပိုနေရင် မပုပ်မသိုးသို့မှုံးတတ်အောင် ဝက်ပေါင်ခြောက်နဲ့ ဝက်အူချောင်းလုပ်နည်းလည်း သင်ပေးထားရသတဲ့။ အသီးအနှံပိုရင်လည်း အချဉ်တည်နည်းနဲ့ ယိုလုပ်နည်းသင်ပေးထားလို့ အချဉ်းနှီး ပျက်စီးလေလွင့်တာ မရှိဘူးပေါ့တဲ့။

သူတို့ရဲ့ဓလောက သားငါးပြုတ်စားရဲ့ တတ်တာဆိုတော့ ဆရာက ချက်ပြုတဲ့ ဖုတ် ကင်၊ ကြော် လျှော် စားနည်းတွေလည်း သင်ပေးရပါတယ်တဲ့။ သူတို့မှာ ဘာလက်နက်ကိုရိုယာတွေရှိသာလဲ၊ သေနတ်ရော ရှိသာလားဆိုတော့ သူတို့မှာ မူလက ဓား၊ တူရွင်းနဲ့ တုံးစုံပဲ သုံးတတ်တာပါတဲ့။ ခုတော့ ပေါက်ပြား၊ ပေါက်ချွေ့နဲ့ ကတ်ကြော်တွေပါ သုံးတတ်ပါပြီတဲ့။ သူတို့စွဲ လွှာက်ငယ်တစ်ခုနဲ့ ရေအားလျှပ်စစ်ထုတ်တဲ့ စက်ငယ်တစ်ခုလည်း လုပ်ပေးထားပါတယ်တဲ့။ ယာဉ်မောင်းနဲ့ စက်ပြင်အတတ်သင်ပေးပြီး တရာတ် ထော်လာရှိ ခေါ် နောက်တွဲပါတဲ့ ကားငယ်တစ်စီးလည်း ထွက်ကုန်ပို့စွဲ ဝယ်ထားပြီးပါပြီတဲ့။ ကျွန်ုတော့အနေနဲ့ လူထူးလေးလူ မိသားစုနဲ့အတူ မတူပါ၊ မင်းတပ်ဘက်ကို ရောက်ဖူးပါတယ်။ အဲဒီမှာ ပန်းသီးစိုက်တာ အောင်မြင်ပါတယ်။ ဒါပေမဲ့ သယ်ယူပို့ဆောင်ရေး အဆင်မပြေရင် ပန်းသီးတွေ ပုဂ္ဂိုလ်တတ်ပါတယ်။ ခု ဆရာတို့ရဲ့ သစ်သီးမြှုံးက လမ်းမနဲ့ မဝေးလို့ ကား

အဆင်ပြေတယ် ပြောပါတယ်။ ဒါပေမဲ့ ခုလို ဓာတ်ဆီရွေးတက်သွားခဲ့တော့ ဘယ်လိုဖြစ်မယ် မသိပါဘူး။

ခုလို သူတိုက သင်ပေးနိုင်အောင် သူတို့မှာ အခြေခံပညာတတ်ဖို့ ဘယ်လောက်လိုမလဲဆိုတော့ ရေးတတ် ဖတ်ရုံဆို ရပါတယ်တဲ့။ သူတို့က ခရားယာန်တွေပဲလားဆိုတော့ မဟုတ်ဘူး ‘နတ်စား’ တွေတဲ့။ ခရစ်ယာန်သာသူးပြုအဖွဲ့ တွေတောင် မရောက်သေးရင် တဗြားသာသနာပြုအဖွဲ့ တွေလည်း ရောက်ဖို့မလွယ်ပါဘူး။ သူတို့ရဲ့ ဘုံအိမ်ကြီးရှေ့မှာ နတ်တိုင်တစ်ခု စိုက်ထားတယ်။ တိုင်ခြေမှာ အရိုးအစိုးတစ်အိုးရှုတယ်။ အဲဒါ လူတရာ့၏ နတ်ယဉ်ဖူးဆီးသွားတာ ခံလိုက်ရဖူးပါတယ်တဲ့။

သူတို့အားရင် ဖျော်ဖြစ်ရာ ဘာရှိသလဲလို့မေးတော့ မြေညီမရှိလို့ ကော်လီဘောကစားကွင်းတစ်ခုကိုတောင် မနည်းလုပ်ထားရသတဲ့။ အတိုးအမွှတ်တွေတော့ သင်ပေးထားသတဲ့။ ကျော်မာရေးအတွက် ဘယ်လိုအောင် ရောက်ပေးသလဲဆိုတော့ သူ့မိတ်ဆွေ စေတနာဆရာဝန်က ဦးဆောင်ရွက် သင်တန်းပေးသတဲ့။ အခြေခံသူနာပြုနည်း၊ သားဖွားနည်း၊ ကလေးအောင် ရောက်ပြုစုနည်း၊ ကျော်မာအောင် စားသောက်နေထိုင်နည်းတွေ သင်သေးတယ်။ လက်တွေ့ ပွဲတွေ့ အသုံးဝင်တဲ့ ဆေးဖက်ဝင်သစ်ပင်တွေကိုလည်း မြိုက်ခုလုပ်ပြီး စိုက်ထားပေးတယ်။ သုံးနည်းတွေလည်း သင်ပေးထားရတာ ပေါ့တဲ့။ ဆရာရဲ့ စနစ်တကျ ပြုစပျိုးဆောင်ပုံကို နားဆောင်ရင်း ဆရာရဲ့ စေတနာနဲ့ ဆရာရဲ့ပညာကို လေးစားအံ့ဩလာမိပါတယ်။

သောက်ရေ သုံးရေ ဘယ်လိုရသလဲဆိုတော့ စမ်းချောင်းကပဲ ရတယ်။ ဝါးခြမ်း ရေတံ့သောက်နဲ့ ရေသွယ်ယူတယ်။ ဝါးဆစ်ကို ဖူးထုတ်။ ပြန်ပုံးရင် ရေပိုက်ရပါတယ်။ ဒါပေမဲ့ ခုတော့ ပလတ်စတစ်ပိုက်နဲ့ပဲ သွယ်ယူအသုံးပြု နေကြပါပြီတဲ့။ “ဆရာရေ ပေ ၄၀၀၀ မြင့်တဲ့အရပ်ဆိုတော့ အတော်ချမ်းမှာ ပေါ့” ဆိုတော့ ဆရာက သူ့လူတွေကို လက်သမားအတတ်နဲ့ ပန်းရန်အတတ် တွေ သင်ပေးထားသတဲ့။ ထပ်ပြီး အံ့ဩဝါမ်းသာရပြန်ပါတယ်။ အိမ်ဆောက် ရာမှာ နေ့အောင် အတ်နဲ့ဆောက်မယ်ဆိုရင် အကုန်အကျမှားပါတယ်။ ကောက်ရိုးကို ခုတ်စဉ်းပြီး ဆုံးစေးနှုန်ယ်။ ဝါးထာရု အတွင်းအပြင်မှာ ကျော်ပေးထားပြီး အပေါ်ကမှ အက်တော့မဲ့ ထုံးသုတ်ထားတဲ့အခါ တိုက်နဲ့ အတွေ့တွေ

ပါပဲတဲ့။ လက်သမားအတတ်နဲ့ စားပွဲ၊ ကုလားထိုင်တွေ လုပ်တတ်နေကြပါ ပြီတဲ့။ ဒါပေမဲ့ အကြမ်းစားပါပဲတဲ့။ သူတို့လွှဲစက်ကရတဲ့ ပျော်နဲ့ လုပ်က တာပါတဲ့။ သူတို့ကို တံမြက်စည်းလုပ်နည်းပါ သင်ပေးပြီး ပတ်ဝန်းကျင် သန့်ရှင်းရေးလည်း လုပ်ခိုင်းရပါတယ်တဲ့။ ကဲ... ဘာကျွန်းသေးတဲ့။

သူတို့ရဲ့ ထွက်ကုန်တွေကို ဘယ်လိုဝေခြမ်းသလဲဆိုတော့ ဆရာက သူ ဝေပေးရင် ညီမျှကောင်းမှ ညီမျှမယ်တဲ့။ သူတို့ဘာသာ ဘယ်သူက ဘယ်လောက် လုပ်အားပေးထားတယ်ဆိုတာ သူတို့အချင်းချင်းသာ သိတာ ဆိုတော့ သူတို့ဘာသာ ဝေခြမ်းတယ်။ ခွေ့မျိုးစာအတွင်းမှာဆိုတော့ ညီညွတ် မဲ့ ရှိပါတယ်တဲ့။ မျှမျှတော့ ဝေယူကြပါတယ်။

သူတို့မှာ ကွန်မြားနှစ်ဆန်ဆန် 'သုတေသနပြီး' တဲ့တန်းလျားကြီး တော်တော် ကြီးကြီးရှိသတဲ့။ အခန်းတွေခဲ့ပြီး မီးပိုခန်း၊ ထမင်းစားခန်း၊ အပျိုခန်း၊ လုပို ခန်း၊ ကလေးခန်း၊ စာသင်ခန်း စသည် ခွဲထားသတဲ့။ သူတို့ကို ဘယ်သူ တွေက ဘယ်လို စာသင်ပေးသလဲ၊ မြို့တက် စာသင်ယူကြသလား၊ စာဖတ် ခန်း၊ ကင်မရာ၊ ကက်ဆက်၊ ရေဒီယို၊ တို့စွဲ၊ ပါဒီယိုတွေ ရှိသလား မမေးမ လိုက်ပါဘူး။ ရှိလာမှာပဲ ထင်ပါတယ်။ အပ်ချုပ်စက်နဲ့ ဆံပင်ညှပ်စရာ စက်ကတ်ကြားရော သုံးရမှာပဲ။ စာရေးလို ဆုံးမှ ဒါတွေ မေးရမှာ သတိရလာ ပါတယ်။ ဂျုပ်နှင့် စာမွှေတောင်းစာ နေ့တိုင်းလာနေတော့ ဆက်မမေးဘ မင်းတို့ဘာသာ မေးပေတော့လို ချုပ်ထားလိုက်ပါတယ်။

နိုံးချုပ်မှာ အသေအချာ ပြောနိုင်တာကတော့ ဆရာ ဆလိုင်းထွန်းသန်း ဆိုတာ တကယ့် ပြည့်ချစ်စိတ်၊ မျိုးချစ်စိတ် အပြည့်ရှိတဲ့ စိုက်ပျိုးရေးပညာ ရှင် သူရဲကောင်းကြီးပါတကားလို ပြောရမှာပါပဲ။ ပြည့်သူကို ချစ်တာကို သေနတ်ခါးထိုး ဓားမိုးပြီး အစွမ်းပြတဲ့ခေတ် ကုန်သင့်ပါပြီ။ ကျွန်းတော့ ရဲဘော်ကြီး ဆရာကြီးဘက်က ဆရာကိုယ်စား ကျွန်းတော်က ကြညာလိုက် ချင်ပါတယ်။ ဆရာနဲ့ ဘယ်သူများ မျိုးချစ်စိတ် ပြုင်ချင်ပါသလဲလို့။

ခုခုံရင် ဆရာက လက်နက်ကယ်စုံ ရက်စက်ပုံ အကုန်စွမ်းပါတဲ့ စစ် အစိုးရကြီးကို တစ်ဦးတည်း ရင်ကော့ပြီး စိန်ခေါ်နေပြန်ပါပြီ။ လက်နက်မဲ့ နည်း၊ ြိမ်းချမ်းတဲ့နည်းနဲ့ ဆရာက ဒီမိုကရေစိ တောင်းဆိုနေတာပါ။ စိုက် ပျိုးမွေးမြားနည်းနဲ့ ဆရာက မျိုးချစ်စိတ်ပြုခဲ့ပြီး ခု ြိမ်းချမ်းတဲ့နည်းနဲ့ ပြည့်

ချမှတ်စိတ် ဖော်ထဲတ်နေပြန်ပါပြီ။

ဆရာက တစ်ယောက်တည်း ဆန္ဒပြုနေပေမဲ့ ဆရာနောက်မှာ ပံ့သူရှုံး
တွေ့နဲ့ အများပြည်သူတွေ တစ်ခဲနောက် ရှိနေတယ်ဆိုတာ ဆရာက ယုံကြည်
သလို စစ်မိုလ်တွေကလည်း ရိပ်စားမိတန်ပါပြီ။ ဆရာက အများပြည်သူတော်
ကိုလည်း လမ်းပေါ်မထွေက်ဘဲ အိမ်ထဲက အာဏာဖိဆန်ကြဖို့ လျှော့သော်လေ
ပါပြီ။ သတင်းစာတွေ ဖျက်ကြ၊ သံပုံးတွေ တီးကြ၊ စစ်သားတွေလုပ်တဲ့ပွဲပြု
မသွားကြနဲ့၊ သူတို့ဖွင့်တဲ့ဆိုင် မဝယ်ကြနဲ့၊ ဘူးတစ်လုံး ကင်းအောင်ကြ
ပါတဲ့။ ဒီနည်းတွေနဲ့ ဆရာကို ကူညီထောက်ခဲကြပါစို့။ ကျွန်ုတော်ကော်
တော့ ဒီဆောင်းပါးနဲ့ ဂုဏ်ပြုကန်တော့လိုက်ပါတယ်။

ဆရာနိုင်ပျိုးတဲ့ ဒီမိုကရေစိနိုင်ပျိုးခင်းကြီး လန်းဆန်းစိုးပြည် သီးသွှုံး
တွေ ပေါ်စေသေတည်း။

ဆရာနိုင်ပျိုးခင်းမှာ ပြန်ဆုံးကြမယ် ဆရာရော့၊ ဆရာ အသက်ရှည်ပါ
စေ။



မြေလတ်မိခင် ရဲမေ ဒေါ်မြှုပါ

လူထုသတင်းစာတိုက်က အမေ လူထုဒေါ်အမာရဲ၊ အလုပ်ခန်းဟာ
အရင်က ဦးလေး(လူထုဦးလု)ရဲ၊ အလုပ်ခန်းပေါ့။ နောက်တော့ ဒေါ်ဒေါ်
လူထုဒေါ်အမာပဲ အဲဒီအခန်းကို ယူထားပါတယ်။ စာအုပ်ပိရို့၊ စာအုပ်ပုံတွေ
ဝန်းရဲနေတဲ့ စားပွဲမှာတိုင်ပြီး စာရေးစာဖတ် လုပ်နေတတ်ပါတယ်။ တစ်ခါ
တစ်ရဲ ဒေါ်ဒေါ်ဘေးနားက ခုတင်ပေါ်မှာ ခါးမတ်မတ်နဲ့ ခြေတွဲလောင်းချု
တင်ပျဉ်ချိတ်ထိုင်နေတတ်တဲ့ အမျိုးသမီးကြီးတစ်ဦးကို တွေ့ရတတ်တယ်။
အသားညီညီ၍ ပိန်ပိန်းပါးပါး၊ ရိုးကြီးဂေါင်ဂင်လိုဆိုရမယ့် ကိုယ်ခန္ဓာဖွဲ့စည်း
မှု ရှိပါတယ်။

သူက ကျောက်ဆည် ဒေါ်မြှုပါ ပေါ့လို့ ဒေါ်ဒေါ်က မိတ်ဆက်ပေးဖွဲ့ပါ
တယ်။ ဒါဆို ဒေါ်မြှုပါအကြောင်းကို ထပ်ပြီး ပြောစရာမလိုတော့ပါဘူး။
ဦးသိန်းဖေမြင့် ရေးတဲ့ 'မဟာမိတ်နဲ့ ဗမာဗာမန်' ဆိုတဲ့ စစ်အတွင်းခရီးသည်
နောက်ဆက်တွေစာအုပ်မှာရော၊ ဆရာတင်မြဲရဲ၊ ဘုံဘဝမှာရော ကျွန်ုတော်တို့
ဖတ်ပြီးသား။ ကျွန်ုတော်တို့ ခေတ်ပြိုင်လွှဲယ်တွေက ဒီစာအုပ်နှစ်အုပ်ကို
မဖတ်ဖွဲ့သူမရှိ။ ဒါပေမဲ့ လွှဲတ်လပ်ရေးရပြီး အနီးရအဆက်ဆက် ရေးကြတဲ့
သမိုင်းစာအုပ်တွေမှာ သူတို့အကြောင်း မပါ။ ဒါကြောင့် မဆလာ၊ နေတာ

နှအဖောက် လူငယ်တွေက ဒီအကြောင်းတွေ လုံးဝမသိသလောက်ပါပဲ။
ဂျပန်ပြန် ရဲဘော်သုံးကျိုပ်ပဲ သိရပါတယ်။ ဗိုလ်နေဝိုင်း ပါတာကိုး။

ဖက်ဆစ်တော်လုံးရေးအကြောင်း၊ မြန်မာနိုင်ငံလုပ်ရေး အားထုတ်
မှုတွေအကြောင်း ရေးရင် ရဲဘော်သုံးကျိုပ်အကြောင်းကို တစ်မီးတန်း
လေ့ရှိပါတယ်။ အဲဒီအထူးမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်နေဝိုင်းတို့ ပါရှိ၏
တယ် မဟုတ်လား။ အထူးသဖြင့် ဗိုလ်နေဝိုင်းပေါ့။

ရဲဘော်သုံးကျိုပ် ရှေ့ဆောင်ပြီး ဂျပန်တပ်တွေ ဗမာပြည်ထဲကို ဝင်လေ
မယ်။ ဂျပန်ဆိုတာ ဖက်ဆစ်တွေပဲဆိုတာ ဗမာနိုင်ငံရေးသမားတွေ သိကြော်
သားပါ။ ဒါကြောင့် ဖက်ဆစ်ကို တော်လုံးရမယ်ဆိုတာ ဖက်ဆစ်မလာအင်
က ပြင်ဆင်နေကြပြီးသားပါ။ ဂျပန်ဆိုတာ အာရာတိက် သာတူညီး ကောင်း
စားရေး (တိုက်ကျိုးကောင်အင်ဘန်မြိုင်း) ဆိုပြီး အသံကောင်းဟာစ်နေသူ
ဒီလူတွေဟာ စစ်ဝါဒဖက်ဆစ်တွေဆိုတာကို ဗမာစာနယ်စင်းသမားတွေက
ကြိုတင်သတိပေးဖို့ တာဝန်မပျက်ကျက်ခဲ့ပါဘူး။ ဆရာကြီး ဒီးဒုတ္ထီးဘဏ္ဍာ
ဆိုရင် ဖက်ဆစ်ဆန့်ကျင်ရေးမှာ ထိပ်ခုံးကပါ။ ဖက်ဆစ်ကတော့ လာအော်
မယ်။ ငါတို့ဟာ ဖက်ဆစ်ကို မလွှာမသော တော်လုံးကြရမယ်ဆိုတာကို မြှု
တင်ပြင်ဆင်ကြရာမှာ သခင်ကွန်မြှုံးနှစ်အပ်စုက မဟာမိတ်နဲ့ ပူးပေါင်းအော်
လုံးရမယ်ဆိုတဲ့အယူအဆကို ကိုင်းစွဲကြပါတယ်။ ကွန်မြှုံးနှစ် သခင်း
ခေါင်းဆောင်တဲ့အစုက မြင်းခြားထောင်ထဲမှာ ဖက်ဆစ်တော်လုံးရေးစာတင်း
ကို ရေးသားထဲပြန်ခဲ့ပါတယ်။ ကွန်မြှုံးနှစ် သခင်သန်းထွန်း၊ သခင်
သိန်းဖော်သားထဲပြန်တွေဟာ ထောင်ပြင်ပမှာ ရှိနေကြလို့ ဖက်ဆစ်
တော်လုံးရေးကို ဦးဆောင်ပြီး ကြိုတင်ပြင်ဆင်ကြပါတယ်။

သခင်စိုး ထောင်ကလွှတ်လာတော့ တရာ်တရာ်ကွန်မြှုံးနှစ်တွေသိပါတဲ့ ဘူး
ဖို့ လုပ်တယ်၊ မအောင်မြင်ဘူး။ သခင်းဟိုနဲ့ ဒရန်တာရာတို့လည်း တရာ်
ကွန်မြှုံးနှစ်တွေသိကို ဘွားဖို့လုပ်တယ်။ မအောင်မြင်ဘူး။ တရာ်တရာ်ကွန်မြှုံး
တွေက ဖက်ဆစ်ကို လက်ငင်းတော်လုံးနေကြလို့ အကြံောင်း၊ အကျောင်း
တောင်းရအောင် ဘွားမှာပါ။ မအောင်မြင်ဘူး။ အီနှီးယကိုတော့ သခင်း
သခင်သိန်းဖော်တို့ဘွားဖို့ မူလက စိစဉ်ပေမဲ့ သခင်စိုးက ပြည်တွင်းမှာ ဖက်ဆစ်
တော်လုံးရေးခေါင်းဆောင်ဖို့ဆိုပြီး နေရစ်တယ်။ ဦးသိန်းဖေမြင့် (သခင်သိန်း

ဖေ) ပဲ ကျောက်ဆည် ကိုတင်ရွှေနဲ့ အီနှီယကို သွားကြပါတယ်။ သူတို့ က မဟာမိတ်စစ်တပ်နဲ့ အဆက်အသွယ်ရတယ်။ ပြည်တွင်းက မျိုးချစ် လူငယ်တွေကို အီနှီယကိုခေါ်ပြီး လေထိသင်တန်း၊ စစ်သင်တန်းပေးမယ်။ နိုင်ငံရေးသင်တန်းလည်း ပေးမယ်။ ဖဆပလအဖွဲ့ချုပ် (၁၉၄၄) နိုင်ငံခြား ဆက်ဆံရေးတာဝန်ခံ သခင်သန်းထွန်းက ပထမအသုတ် ၃၃ ယောက် ပို့ခဲ့တယ်။ နောက်တော့ ရဲဘာ်သုံးကိုပ်မက ၇၀-၈၀ လောက်ထိ ရှိပါတယ်။ ရရှိင်မှာ ဖက်ဆစ်တော်လှန်ရေး အစောင့်း ဆင်နှဲအောင်မြင်ပြီးနောက် တော်လှန်ရေးရဲဘာ်တွေ ဝင်လိုက်ထွက်လိုက် လုပ်နေကြရတဲ့ အတွက် အရေ အတွက် အတိအကျ မရှိခဲ့ပါဘူး။ ၈၀ အောက်မှာ အတိုးအလျော့ အမြှုပို့ ခဲ့ပါတယ်။ စာရင်းအရတော့ ၇၂ ပဲ ရှိပါတယ်။

သခင်စိုးက အမျိုးသမီးစဉ်းရုံးရေးမှုးဗောက်လည်း ပို့ချင်တယ်။ သခင်ဗဟိန်းနဲ့ ဒေါ်ခေါင်ကြီးတို့စုတွဲကို ပို့ဖို့ စီစဉ်ပေမဲ့ သခင်ဗဟိန်းမကျိန်းမာလို့ အီနှီယကြောင်းဝင်ပြီး ဆက်သွယ်လာတဲ့ သခင်တင်ရွှေကို သူ ဗမာပြည်က ထွက်ခွာမသွားခင်ကတည်းက ရည်မှန်းထားသူ ကျောက်ဆည် သူ မမြှုပ်နှံ လက်ထပ်ပေးပြီး မမြှုပ်ကိုပဲ ပို့လိုက်ပါတယ်။ ကျောက်ဆည်ကို မမြှုပ်ကို သွားခေါ်ရသူက သခင်တင်မြပါ။ ဖားပုံမှာ လျှို့ဝှက်ပြီး လေထိ ပို့လ်အုန်းမောင်တို့နဲ့ ရှိနေတဲ့ သခင်စိုးဆိုကို ပို့ပေးရတာပါ။ ဘဲခြောက် ကောင်ကို ဟင်းချက်ပြီး သခင်စိုးကိုယ်တိုင် လက်ထပ်ပေးခဲ့ပါတယ်။ မိဘ သဘောမတူတဲ့ ဆန်စက်ပိုင်သမီးကို စိုးလာတာလို့ ဘေးလူတွေကို အသီ ပေးထားပါတယ်။ သတို့သားက ကိုဖိုးရုံး၊ သတို့သမီးက မခင်စီ တဲ့။

သခင်တင်ရွှေနဲ့ မူလတန်းဆရာမလေး မမြှုပ်တို့ဟာ ကျောက်ဆည်က နိုင်ငံရေးလုပ်ရှားမူတွေမှာ ဦးဆောင်လုပ်ရှားလာခဲ့သူတွေ ဖြစ်ပါတယ်။ ကုလား-ဗမာ အမိကရာဇ်းတွေ ဖြစ်ရာက တို့ဗမာအစဉ်းအရုံးပေါ်လာပြီး မျိုးချစ်စိတ်ထက်သန်လာကြသူတွေ ဖြစ်ပါတယ်။ မျိုးချစ်မယ် မမြှုပ်ကလည်း သခင်ပေါ်က်စတွေနဲ့ပေါင်းပြီး ယောက်ဌားလေးတွေလိုပဲ ရှိက်မယ် နှက်မယ် နေလေ့ရှိသတဲ့။ ဒါကြောင့် သူ့မိဘတွေက မမြှုပ် အလည်ထွက်ရင် ရည်းစား မထားနဲ့ဘာညာ မှာလေ့မရှိဘဲ လူမရှိက်ခဲ့နဲ့လိုပဲ မှာလေ့ရှိသတဲ့။ သခင် လူငယ်တွေဟာ နိုင်ငံရေးလုပ်ရင် စာမဖတ်လို့ မဖြစ်ဘူးဆုံးတာ နားလည်

ကြတယ်။ အဲဒါတုန်းက သခင်နှာ၊ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်ပေါ်ဘူး၊ စတဲ့ သခင်လူငယ်တွေ ဦးစီးထုတ်ဝေတဲ့ နဂါးနှစ်စာအုပ်အသင်းက နိုင်ငံပြည်ပည်သူများ၊ သူတို့ လက်ခွဲပြီး၊ ဖတ်ကြရတယ်။ မမြှင့်ကလေး၊ စာပေဝါသနာပါတယ်။ စာလည်း ရေးချင်တယ်။ ‘မြဝတ်ရည်’၊ ‘မြေလင်မိဝင်’ ဆိုတဲ့ ကလောင်အမည်နှစ်ဖူးနဲ့ အမျိုးသမီးစာစောင်တွေမှာ ကလောင်သွေးခဲ့ဖူးပါတယ်။ သူက ရှေ့နေ ဦးစီသန်း၊ ဒေါ်မြတ် သမီးပါ။ အသေးက ၂၀ ပဲ ရှိပါသေးတယ်။ လောလောဆယ်မှာ ဂျပန်ဆန့်ကျင်ရေးစာကြေး၊ ဝေခဲ့လို့ ဂျပန်ရန်ကလည်း ရောင်နေရပါတယ်။ ဒါကြောင့်လည်း အမျိုးသမီးစည်းရုံးရေးအတွက် အိန္ဒိယကို ပို့ပေးဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

မမြှင့်တိခရီးက ဖူးပုံကနေ ရန်ကုန်၊ ရန်ကုန်ကနေ ၁၉၄၄ ဒန်နတ်မှာ ပုသိမ်၊ ငါးသိုင်းရော်း စသည် ဖြတ်သွားရတယ်။ ရရှင် ကိုညီလျှို့ ကိုဖိုးရုံး၊ မခင်စီ ရဲသုံးဖော်ပေါ့။ ငုက်တော့၊ ကျားတောကိုဖြတ်ပြီး ရှိခိုင်း၊ ကို ခြေကျင်ကျော်ကြရတဲ့ အခါမှာ လဲကြ၊ ကွဲကြပေါ့။ ခြေလက်ထွေလျှော့ဖူးရောင်ပေါက်ပြီကုန်ကြတယ်။ တစ်ခါတစ်ရုံ ကိုညီထွန်းနဲ့ ကိုဖိုးရုံးတဲ့ မခင်စီကို တရွတ်ခဲ့ခေါ်ရတယ်။ ကိုညီထွန်းက ဂျပန်ခေတ် ဖမာအင်းခန့်ထားတဲ့ မဟာဗမာမင်းကြီးပေါ့။ သော်ာနဲ့ ခရီးသွားရောမှာတော့ ကိုဖို့ မခင်စီတို့က သူရဲ့၊ စာရေးလင်မယားအဖြစ် ဟန်ဆောင်ပြီး လိုက်ကြရတာ၊ သူတို့ကလည်း လူရှေ့မှာဆိုရင် သူငယ်ချင်း ကိုညီထွန်းကို ရှိရှိကျိုးလျှော့ဆက်ဆဲကြရတယ်။ ပြီးမှ အခန်းပိတ်ပြီး ‘မင်းကြီး’ ကိုညီထွန်းကို နှစ်ယောက် ညျပ်ပြီး ထိုးကြ ကြိုးတွေကြသတဲ့။ ပါမောက္ခချုပ်လောင်းလျာ ဦးကျော်ကလည်း မင်းကြီးရဲ့ အတွင်းရေးမှူးအဖြစ် လိုက်ရတော့ လမ်းတစ်လျှော်မှာ သူငယ်ချင်း ညီထွန်းက ဟောက်တာ၊ ငါးကိုတော့တွေကို အောင့်အင်းသည်းခဲ့ရတာပေါ့။ ဒီလိုနဲ့ နာတဲ့အခါနာ၊ ပျော်တဲ့အခါပျော်နဲ့ ခနီသွားရတယ်။ ဂျပန်မဖမ်းအောင် ဂျပန်သင်ပုန်းကြီးဖတ်စာတွေလည်း မရှိသယ်ဆောင်သွားကြရသတဲ့။

ကိုဖိုးရုံးနဲ့ မခင်စီတို့ ရရှင်ရုံးမကျော်၊ ရွှေမြို့၊ ပင်လယ်ကမ်းခြေတွေမှာ နော်ဘာဘုတ်နဲ့ ဆီးကြပြီး သော်ာ သုံးခါပြောင်းစီးသွားရတယ်။ သော်ာအတက်မှာ ဆားလောတစ်စီးပေါ်က ဂျပန်စစ်သားက သော်ာ

လုမ်းပစ်လို့ သူတို့ကို သဘောပေါ်ကကြီးတဲ့ မြန်မာပြည်ပေါက် ကုလားကြီး
တစ်ယောက် ပွဲချင်းပြီး သေတယ်။ သူတို့ ကာလက္ခားကို ရောက်တော့
မခင်စီတို့က အစ်ကိုကြီး ကိုသိန်းဖော်ပေါ်တဲ့ ဦးသိန်းဖော်မြင့်က နိုင်ငံရေး
သင်တန်းပေးတယ်။ ရုပေါ်တွေကို မဟာမိတ်တပ်က စစ်ပညာနဲ့ လေထီး
သင်တန်းပေးတယ်။ မခင်စီကတော့ ကျောက်ဆည်ကို ပိုလ်ဗုဏ်းတို့ရဲ့
ကျေးဇူးနဲ့ ဖက်ဆစ်လက်က ကယ်ပြီးဖြစ်လို့ လေထီးသင်တန်း မဆင်းရ
တော့ဘူး။ ဗုပ်မြှင့်လက်အောက် စီးပွားရေး၊ လူမှုရေး ဒုက္ခတွေကို
စာရေးရတယ်။ ဦးသိန်းဖော်မြင့်က တည်းဖြတ်ပြီး လေနှစ်သားသတင်းစာများ
ထည့်ပေးတယ်။

ကာလက္ခား(သိဟားလား)မှာ ဘုရိပ်သာတစ်ခု တည်ထောင်ပြီး ဗဟို
ကလာပ်စည်းတစ်ခုကို အများဆန္ဒနဲ့ ရွှေးချယ်ဖွဲ့စည်းအပ်ချုပ်တယ်။ ကွန်မြှု
နစ်ပါတီ ကလာပ်စည်းပေါ့။ ရုပေါ်သုံးကျိပ်မှာ ခုလို နိုင်ငံရေးသင်တန်း
မရှိခဲ့တာ နာတယ်။ ရုပေါ်သုံးကျိပ်မှာ နောင်တော့ နိုင်ငံရေးအယူအဆတွေ
တစ်ယောက်တစ်မြေပါက်နဲ့ ရုပေါ်ချင်းပြန်ပြီး ဖော်ပေါ်းဆီးတီးထောင်ချု သတ်ဖြတ်
တာမျိုးတွေအထိ လုပ်ရက်ခဲ့ကြတယ်။ ဘုရိပ်သာကလာပ်စည်းမှာ ဦးသိန်း
ဖော်မြင့်က ပေါင်းဆောင်တယ်။ ခါးရိုးတီးဘီဖြစ်လို့ ကျောက်ပတ်တီးနဲ့
အိပ်ရာထဲမှာ တစ်နှစ်လောက် လဲလျောင်းရင်း ဦးဆောင်မှုပေးခဲ့ပုံဟာ
လေးစားဖွယ်ကောင်းလွပ်ပါတယ်။ ကလာပ်စည်းအဖွဲ့ဝင်ထဲမှာ သခင်မြှောင်း၊
ရရှင် ကိုကျော်ရင်း၊ ဂိုရှယ်၊ ကိုထွန်းအောင်ကျော်တို့နဲ့အတူ မခင်စီလည်း
ပါတယ်။ ဘုရိပ်သာမှာ လေထီးပိုလ်အုန်းမောင်၊ သမ္မတလောင်း မန်းဝင်း
မောင်၊ ဝန်ကြီးလောင်း ကိုဘာစော၊ သခင်လှေကွန်း၊ လေထီးပိုလ်ချစ်ကောင်း၊
သခင်ပိုလ် သသည်ဖြင့် အတူနောက်ရတယ်။ သခင်ပိုလ်၊ ကိုစောဦး၊ အတာ
ခေါ် ကိုဘာသိန်းတို့ လေယာဉ်ပျောက်ကျလို့ ကျခုံးခဲ့ကြရတယ်။ မမြှုရိုဟာ
၁၉၄၅ အောက်တိုဘာကျမှ သား မောင်စိုးသိန်းကို ပိုက်ပြီး ဦးသိန်းဖော်မြင့်
တို့နဲ့ ပြည်တော်ပြန်ခဲ့ရပါတယ်။ သားဖြစ်သူ မောင်စိုးသိန်းအမည်းက
သခင်စိုးနဲ့ သခင်သိန်းမောင်တို့အမည်းတွေကို ပေါင်းစပ်ထားတဲ့ ဖက်ဆစ်
တော်လှန်ရေး အမှတ်အသားပါ။ ၁၉၄၈ မှာ တော့ခိုသွားတော့ တော့တွင်းမှာ
သမီးနှစ်ယောက်နဲ့ သားတစ်ယောက် ထပ်ရတယ်။ သခင်တင်ရွှေ တိုက်ပွဲကျ

မှ ဥပဒေဘာင်ထဲ ပြန်ဝင်ခဲ့ပါတယ်။

၂၀၀၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ဦးလေး ဦးလှ အသက် ၉၀ ပြည့်မွေးနေ့ (ကျယ်လွန်တာ ၁၈ နှစ်) အထိမ်းအမှတ် အစမ်းအနားငါးမွှေ့လေးမှာ လုပ်မယ်လို့ဆိုတော့ ဒေါ်ဒေါ်က ဟီးနီးကားတစ်စီး စိစဉ်ပေးပြီး ရန်ကုန်က မိတ်ဆွေတွေကို ဖိတ်ပါတယ်။ လေထိုးလိုလ်အုန်းမောင်၊ ဝါးခယ်းသခင်သိန်းမောင်၊ ရန်ကျော်ဂျာနယ် သခင်အုန်းမြင့် (ကျော်လင်းစာပေ) ဒေါ်ခင်ဆွေဦး စသုတ္တု ဦးဆောင်ပြီး ရန်ကုန်က ထွက်လာရာမှာ လေထိုးရဲ့အေး ဒေါ်မြေရီ(မခင်စီ)ကလည်း ကျောက်ဆည်ကို ဖြတ်သွားရင် သူတို့အိမ်တိုင်နားပါလို့ ဖိတ်ကြားပါတယ်။ ဒေါ်မြေရီက လေထိုးရဲ့ဘော် ပိုလ်အုန်းမောင် အပါအဝင် သခင်ရဲ့ဘော်ကြီးတွေနဲ့ လူငယ်ရဲ့ဘော်တွေကို လိုက်လိုက်လုံးလုံးကြိုဆိုပါတယ်။ လက်ဖက်ရည်အဖော်နဲ့ စားစရာမျိုးစုံ ကျွေးပေမဲ့ အကြောင်းတွေ တစ်ကြိုး စားခဲ့ကြတာကိုပဲ မှတ်မိပါတယ် (၁၉၁၈၊ ပြီး၁၁ မွေးဗျာ သူဆိုတော့ ဒေါ်ဒေါ် ဒေါ်မြေရီ အဲဒီတုန်းက ရှု နှစ်ပေါ့)။

ဒေါ်မြေရီက အဲဒီတုန်းက ခြေထောက်ကျိုးပြီးခါစပါ။ “ကိုယ်က လူ့ပို့ အငြိမ်မနေတော့ ခဏေခဏ ခြေကျိုးတယ်ကွ” လို့ ပြောပါတယ်။ ဒါကြောင့် အဲဒီနှစ်က လေထိုးရဲ့ဘော်ဟောင်းတွေ နှစ်စဉ်တွေ ဆုံးပွဲကို မတော် နိုင်ပါဘူး။ ပြောရင်းဆိုရင်း သတိရလာပြီး “ဟေ့... မောင်စွမ်းရည်၏ ငါးအတွက် ဟိုရောက်ရင် ခင်ကြည်ကြည်(သူဆရာကတော်) ဆီ သွားပြောသေး စမ်းကွား။ သူက ငါ့မို့ ဖိနပ်လုပ်ပေးမှာ။ ငါ့မို့က အထူးအော်ဒါပေးမှုဖြစ်မှု ခွာတစ်ဖက်နိမ့်၊ တစ်ဖက်မြင့် လုပ်ပေးမို့ ပြောပေးပါ” တဲ့။ ဦးသိန်းဆောင်ရဲ့၊ ရဲ့နှစ်း ဒေါ်ခင်ကြည်ကြည်ကလည်း ကွန်မြာ့နှစ် ဖြစ်ခဲ့သူပါ။ ဆရာတွေ မင်းသုဝဏ်ရဲ့ရုံးမှာ တင်မိုး၊ မင်းကျော်၊ ကျော်အောင်၊ ညွှန်ကြော်၊ စာပေရဲ့ဘော်တွေနဲ့ အလုပ်အတွဲလုပ်ရာက အငြိမ်းစားယူသွားခဲ့သူပါ။ ကြည်သာမြင့်က ကျွော်တော်နဲ့ မောင်နှမအရင်းလို့ ခင်ပါတယ်။ ရန်ကုန် ပြန်ရောက်တော့ ကြည်သာမြင့်ကတစ်ဆင့် ပြောဖြစ်အောင် ပြောလိုအပ်တယ်။ ဒေါ်ခင်ကြည်ကြည်မိသားစုံကလည်း အလုန်ရဲ့ဘော်စိတ်ရှိပါတယ်။

ကျွော်တော်တို့တစ်တွေ ဒေါ်ဒေါ် ဒေါ်မြေရီ အိမ်မှာ ကျောက်ဆည်တဲ့ လုံးကြားလောက်အောင် အော်ဟစ်ရယ်မောပြီး စကားတွေပြောကြော် အောင်

သောက်ကြပါတယ်။ ကျောက်ဆည်ကထွက်တော့ လေထီး ပိုလ်အန်းမောင်ရဲ့ ဖက်ဆစ်တော်လှန်ရေးဘဝ အတွေ့အကြံတွေ ပြောပြတာကို ကားပေါ်မှာ နားထောင်ခဲ့ကြပါတယ်။ တကယ်တော့ ဖက်ဆစ်တော်လှန်ရေးမှာ အနောက်ဘက် ရဲဘော်ရှစ်ကျိပ်ရဲ့ ကလ္လာဟာလည်း အရှေ့ဘက် ရဲဘော်သုံးကျိပ်လို့ အရေးပါခဲ့ပါတယ်။ နိုင်ငံရေးသဘာတရားနဲ့လည်း တညီတည့်တ် ရှိခဲ့ကြပါတယ်။ ဒေါ်ဒေါ် ဒေါ်မြှုပို့ဟာ ရဲဘော်ရှစ်ကျိပ်မှာ တစ်ဦးတည်းသော အမျိုးသမီးပါ။ ဒါပေမဲ့ ပိုလ်နေဝင်းက “သူ့ယောက်ကျားနောက်သူလိုက်တာ” ဆိုပြီး လွှတ်လပ်ရေးမော်ကွန်း မပေးခဲ့ဘူးလို့ ကြားမှုးပါတယ်။ ဟုတ်မဟုတ် အရေးလုပ်ပြီး မစုစုပေါင်းခဲ့မိပါ။ ဒီနှစ် စေ နှစ်ပြည့်ပြီဖြစ်တဲ့ ဒေါ်ဒေါ် ဒေါ်မြှုပို့ အသက်ရာကျော် ရှည်ပါစေသတည်း။

၂၀၀၆၊ ဧပြီ ၂၉



ကြံရ ဆုရ ဗိုလ်သောက

ရှစ်လေးလုံး အရေးတော်ပုံကာလမှာ စစ်တပ်ထွက်တွေထဲက ဒီမိုက္ခင်ဘက် ဘက် အပြတ်ရပ်သူ၊ အပွင့်လင်းဆုံးနဲ့ အရဲရင့်ဆုံး ဆောင်ရွက်ကြီးယော သူ ပံ့ရှားရှားထဲမှာ ဗိုလ်သောက ထိပ်ဆုံးက ပါဝင်ပါတယ်။

ဗိုလ်သောကကို ကျွန်ုတ်တော် သိကျမ်းချိန်က သိပ်မမှားလုပါဘူး။ ကျွန်ုတ် မန္တလေးက ရန်ကုန်ပြောင်းပြီး လေးငါးနှစ်အကြာ ၁၉၇၄-၇၅ လောက်မှာ ကောင်းကောင်းသိကျမ်းခွင့်ရပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံ သေးပေါက်ပြီး သူ အဖမ်းခံရပြီးတဲ့နောက် လုံးဝမတွေ့ရတော့ပါဘူး။ သူနဲ့အူ စားသောက်ပြီး စကားလိုင်းဖွဲ့ဖွဲ့တာကလည်း သုံးလေးခါ၊ သူနဲ့အတု ပြောဖွဲ့တာလည်း သုံးလေးခါ။ အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ်ရုံးဖွင့်တဲ့အား မှာတော့ နှေ့စဉ်လောက်နှီးပါး တွေ့ဆုံးရပါတယ်။ လူချင်းတွေ့စကတည်း ငယ်ပေါင်းကြီးဖော်လို ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံ့ ရှိပါတယ်။

လူပုံက ထောင်ထောင်မောင်းမောင်း၊ တကာယ့်စစ်သားကောင်းရှုပ်သား အိန္ဒိယသွေးပါလို့ အသားနည်းနည်းမည်းပေမဲ့ ရပ်က မမာရပ်ပါ။ သူတော့ “ငါ ရွှေဘိသားကွဲ” လို့ အမြဲကြွေးကြောလေ့ ရှိပါတယ်။ တော်

ଲନ୍ଦ୍ୟ: ଶ୍ରେଷ୍ଠିତାଃପି॥ ଯୁତ୍ତିକ ତାପେଣ୍ଣିଃତୈପି॥ ଯୁକ୍ତ. ନ୍ତିଅଳ୍ପଗ୍ନିଂମିଃଗ୍ରେ
ତୋର୍ବେତ୍ତ ଗ୍ରୂହଃତାନ୍ତିମିଃକ୍ଷେ ଲ୍ୟାତ୍ୟଅଯିତ୍ତା ଶିଃତାଵିକ୍ଷିଃ (ତାରେଃତାର ଶ୍ରୀତିନ୍ଦ୍ରି)
ତ୍ର୍ଯୁହା ନ୍ତିଅଳ୍ପଗ୍ନିଂମିଃଗ୍ରେତୈପି॥ ଯୁତ୍ତିଲନ୍ଦ୍ୟ: ତାରେଃଗୋଦିଃଯୁତୈପିପି॥
ତାନ୍ତିନ୍ତିନ୍ତିମିଃକ୍ଷେ ମିଳିମିଃକ୍ଷେ ପିତ୍ତିନ୍ତିନ୍ତିମିଃକ୍ଷେ ତାନ୍ତିନ୍ତିନ୍ତିମିଃକ୍ଷେ
ପିପି॥ ଗ୍ରୂହଃତାନ୍ତିମିଃକ୍ଷେ ତାଃତୋର୍ବେତ୍ତ ଗ୍ରେମନ୍ତିତାଃ
ଲ୍ୟୁ କ୍ରୋଃଲ୍ୟୁ ଶ୍ରୀପିତାଯି॥

ဆရာသော်ကဟာ ရေတပ်ပိုလ်မျိုးတစ်ယောက်ပါ။ ပိုလ်မျိုးဘသော
တဲ့။ ဒီမိုကရေစိအရေးတော်ပုံမှာ ရေတပ်ရဲဘော်တွေ ထွက်ခဲ့ဖို့ ဒိတ်ဖွင့်
ပေးအာရေးပြီး လျှော့ဆော်ဖိတ်ခေါ်ခဲ့တာ သူပါ။ ဒါကြောင့်လည်း စစ်အာဏာ
ရှင်တွေက သူအပေါ် ပိုပြီး အပြီးကြီးတာ ဖြစ်ပါမယ်။ ဆရာသော်ကဟာ
စကားရိုင်းတွေမှာ ကဗျာအကြောင်း၊ စာအကြောင်းတွေကို အမြဲပြောလေ့
ရှိပါတယ်။ စာပေစိတ်က စစ်စိတ်ထက် များပါတယ်။ စာများများဖတ်တော့
အသိပညာကြော်ပြီး ဆိုးကောင်း မှန်မှား တရားတာ မတရားတာကို ပိုပြီး
ဆင်ခြင်မိတယ်ထင်ပါတယ်။ စစ်အာဏာရှင်စနစ် မကောင်းတာကိုတော့
ဘယ်တော့မှ မျိုးသိပ်မထားပါဘူး။

မိန်သောကဟာ ပင်လယ်မှာ သဘောပျက်လို့ ရက်အတောက်ကြာ
ပင်လယ်ကြောမှာ လျောင်ယ်နဲ့ များနေခဲ့ရဖူးပါတယ်။ အဒီအတွေ့အကြံကို
ရေးရာက စာပေလောကထဲကို ရောက်လာတာပါ။ ဒီလို့ စာပေအတွေ့အကြံ
ရှိလို့လည်း သူကို မဆလအနီးရက ပါတီပေါ်လတိ ‘ရှေ့သို့’ ဂျာနယ်ကို
အောင်လိပ်လိုရော ဗမာလိပါ ဦးစီးအတော့ ဖြစ်ပါလိမ့်မယ်။ ဒီဂျာနယ်တွေမှာ
ဗမာစာပေ ဗမာစကားနဲ့ တိုင်းရင်းသားရှိုးရာ ဓလေ့အကြောင်းအရာတွေပါ
ပါရှိတဲ့အတွက် ဝယ်ယူသိမ်းဆည်းလောက်အောင် တန်ဖိုးရှိခဲ့ပါတယ်။ ဝါဒ
ဖြန့်စာပေ နည်းနည်းပဲ ပါရှိပါတယ်။

သူ အယ်ဒီတာလုပ်နေစဉ်ကာလာမှာ မစွဲလေးက ကျွန်တော့သူငယ်ချင်း
မေမြို့မိုးကြည်နဲ့ သူနဲ့ တွဲမိပါတယ်။ မေမြို့မိုးကြည်ကလည်း မေမြို့က
မဟုတ်တဲ့ ရွှေဘိုသားပါ။ ကျွန်တော့ ကျောင်းနေဖက်သူငယ်ချင်း၊ တပ်ဦး၊
တကာသနဲ့ ကလောင်ရှင်အသင်းတွေမှာ အတူတွဲခဲ့ဖူးတဲ့ ကသာဝင်းကြယ်
ဆိုတဲ့ ကဗျာဆရာကလည်း တကယ် ကသာသားမဟုတ်ဘဲ ရွှေဘို ရွှေး

သား ဖြစ်ပါတယ်။ သူက ရေတပ်ထဲဝင်သွားပြီး စာမရေးတော့ဘဲ ရေတပ်
ဗိုလ်များ ခင်မောင်ဝင်းဆိုတာ ဖြစ်လာတယ်။ သူကလည်း ရေတပ်စာပေ
သမားချင်းအပြစ်နဲ့ ဗိုလ်သော်ကနဲ့ ရှိတ်မိသွားပါတယ်။ မိုးကြည်နဲ့ သူက
လည်း သူငယ်ချင်းတွေဆိုတော့ အသောက်အစား အပြန်အလှန် ဖိတ်ကြား
ရင်း ဂျပန်ခေတ် မင်္ဂလာဒုံး ဗိုလ်သင်တန်းက နာမည်ကြီး ဗိုလ်သင်တန်း
ဆရာဟောင်း တပ်ကြပ် မောင်ထူးနဲ့လည်း တွဲမိသွားပါတယ်။ ဆရာထူးက
လည်း စာရေးပါတယ်။ ယဉ်ကျေးမှုဌာနမှာ ညွှန်များလား၊ ညွှန်ချုပ်လား
လုပ်လာသွားပါ။ သူတို့လေးယောက်ပေါင်းတော့ လောင်းကျော်ပါတယ်။
တစ်ခါတစ်ရဲ နှိမ်ဆိုနဲ့ အရက်ဝယ်မရလိုတဲ့ စစ်ဌာနချုပ်ရုံးကိုဝင်ပြီး ကျစ်တိုက်
လေ့ရှုပါတယ်။ ဆရာထူးကဆိုရင် သူရဲ့ မော်ကွန်းဝင်ဆုရ ခြားက်လုံးပြုရှိ
တော်ရောင်းပြီး နှိမ်ဆိုဝယ်ဖို့ လုပ်ဖူးပါတယ်။ သူ ရထားတဲ့ လေးဘီးကား
လေးနဲ့ တစ်ခါတစ်ရဲ တွေ့နှစ်ခွဲပြီး သူရဲ့ဘော်တွေကို ပြုစေလေ့ရှုပါတယ်။
သူတို့စရပ်က ရေတပ် သဘေားမဟုတ်ရင် မိုးကြည်ရဲ့ ပုရပိုက်စာပေတိုက်နဲ့
သိဟပုံနှစ်တိုက်တို့ ဖြစ်တတ်ပါတယ်။ ကျွန်တော်အားရင် တစ်ခါတယေး
သွားဆုံးပါတယ်။ အလွန်ပျော်တတ်တဲ့ အတွဲပါ။ စာပေလောကမှာ နာမည်
ကြီးပါတယ်။ ဝင်းကြယ်(ဗိုလ်များခင်မောင်ဝင်း)ကလွှဲပြီး ကျွန်သုံးလုံး ဆုံး
သွားကြရာပါပြီ။ ရှိသေးရင် ရှစ်လေးလုံးအရေးတော်ပုံမှာ တပ်ကြပ်မောင်ထူး
လည်း ပါမှာ မူချုပါ။ သကြား နှိမ်ဆို ဝယ်မရလို့ ကော်ဖီမှ ဝအောင်မသောက်
ရတဲ့ အိမ်များတဲ့ ဗိုလ်များ၊ ညွှန်များဘဝကို စိတ်နာသွားရှာသွားပါ။

ကျွန်တော်နဲ့ ဗိုလ်သော်က ပိုမိုရင်းနှီးသွားရတဲ့ တြဲးအကြောင်းကား
သောင်းပြောင်းတွေလာမရွှေ့စွင်းမှာ ဒေါ်ခင်များချုစ်၊ ဦးညီမြေ၊ စိန်ခင်မောင်နှီး
မောင်ကိုယ့် စတဲ့ ကလောင်ရှင်များနဲ့ အတူ ဆရာသော်ကရော ကျွန်တော်ပါ
ပုံမှန် ဝင်ပြီးရေးခဲ့ကြရလိုပါပဲ။ ကျွန်တော်က စာမျိုးရင်း သူတို့ အရင်လာ
ရေးပြီး၊ သုံးပြီး လက်ရေးမှုတွေကို စုဆောင်းလေ့ရှုပါတယ်။ တွေ့သုံးလိုက်
စာကြည်တိုက်ကို လှုဖို့ပါ။ သူစာမျှတွေကို စုပေါင်းပြီး ပို့သခဲ့သော အူး
များ၊ အမည်နဲ့ ထုတ်ဖူးပါတယ်။ ဘုရားကထင်ပါတယ်။ အင်လိပ်ကုန်
ဘာသာပြန်လည်း တစ်အပ်ထုတ်ဖူးပါတယ်။ ဒါပေမဲ့ စာရေးဆရာပါ။ ကနား
ဆရာပါလို့ ထုတ်ဖော်ပြောဆိုတာမျိုး၊ မတွေ့ခဲ့ဖူးပါဘူး။ အင်လိပ်ကုန်

ဘာသာပြန်ရတာကတော့ အကိုလိပ်ကဗျာ လုံးဝမလေ့လာဖူးတဲ့ ကဗျာဆရာ
လေးတွေကို အားပေးကူညီဖို့ပါပဲ။

ဆရာသော်က အထူးလှုံးဆော်ဖူးတာက ကဗျာရွှေတ်ဆိပ္ပဲတွေ လုပ်ဖို့ပါပဲ။
ဆေးတဣ္းသို့လဲ၊ စက်မှုတဣ္းသို့လဲ စတဲ့ တဣ္းသို့လဲက မိတ်ကြားရင်
မောင်သာနီး၊ တင်မိုး၊ မုံရွာ ဦးလေးခန့်နဲ့ မောင်စွမ်းရည်တို့ကိုပါ မိတ်ပြီး
ကဗျာရွှေတ်ပဲလုပ်ပါလို့ တိုက်တွန်းနှီးဆော်တတ်ပါတယ်။ မုံရွာ ဦးလေးခန့်
ကိုတော့ မုံကြီးသဲ့၊ ကောက်စိက်တေား စတဲ့ လူထုရှိုးရာ တေးကဗျာတွေ
ရွှေတို့ ရည်ရွယ်ပါတယ်။ ရပ်ကွက်ထဲမှာတော့ လူစုံပရိုသတ် နားလည်
လက်ခံမှာမျိုးကိုပဲ ဟာသန္တာပြီး ပြောလေ့ရှု့ပါတယ်။

ဆရာသော်ကအနေနဲ့ ရှစ်လေးလုံးအရေးတော်ပဲ မတိုင်ခင်ကတည်းက
ဟောပြောလေ့ရှု့တာက စစ်မို့လဲတွေ စာပေလောကနဲ့ အုပ်ချုပ်ရေးလောက
မှာ မဖြစ်ညစ်ကျယ် ဝင်ရောက်လာကြပုံကို သူကိုယ်သူ သရော်ပြောတာမျိုး
တွေပါ။ အဓမ်းအနားမျှုးက မိတ်ဆက်စကားပြောရာမှာ မို့လဲသော်ကဟာ
'ရှု့သို့' အယ်ဒီတာဖြစ်ကြောင်း ပြောသွားတဲ့အခါ ဆရာသော်ကက
"ကျွန်တော် 'ရှု့သို့' အယ်ဒီတာဖြစ်ရတာ စာပေမှာ တော်လို့မဟုတ်ပါဘူး။
ကျွန်တော်လည်ပင်းက ကျိုးပေါင်းတက်ရောဂါ ဖြစ်နေတော့ လည်တိုင်
'နောက်သို့' လှည့်လို့မရတာနဲ့ 'ရှု့သို့' အယ်ဒီတာဖြစ်ခဲ့ရတာပါ" တဲ့။

ဆက်ပြီးပြောတာက သူ မြို့နယ်ကောင်စီဥက္ကဋ္ဌ ဖြစ်ခဲ့ပုံအကြောင်းပါ။
စစ်တပ်မှာ သုံးမရလို့ မြို့ပြုခုပ်ချုပ်ရေးကို ပို့လိုက်တော့ ဘာက စလုပ်ရ^၆
မှန်းမသိတာနဲ့ ရုံးဝန်ထမ်းတွေကို အစဉ်းအဝေးခေါ်သတဲ့။ သကြိုန်ကျခါ
လည်းနီးတော့ သကြိုန်မထဲပဲဆောက်ရမလား၊ ဘုံးဘွားကန်တော့ပွဲတွေ လုပ်
ရမလား၊ ငါးဘေးမဲ့ နှားဘေးမဲ့တွေ လွှတ်မလေားပေါ့။ ဒါတွေက အရေး
မကြိုးဘူးတဲ့။ လျှောက်လွှာတွေ တင်လာမှ စီစစ်ရမှာတဲ့။ နှစ်စဉ်ထုံးစံက
သကြိုန်သံချုပ်သမား ကဗျာဆရာတွေကို ဖမ်းချုပ်ထိန်းသိမ်းထားဖို့ အရေး
ကြိုးတယ်တဲ့။ ဒါနဲ့ ရပ်ကွက်ထဲက သံချုပ်မင်းသား နီအောင်ကျော် ဆိတဲ့
ကျောင်းသားရဲ့သော်တစ်ဦးကို ဖမ်းထိန်းဖို့ အမိန့်ပေးလိုက်ရသတဲ့။ နောက်
နှစ် သကြိုန်အခါနီးတဲ့အခါ ပို့လဲမှုုးက လူရည်လည်သွားပြီဆိုတော့ ဘာမှ
မမေးတော့ဘူး။ "ဟေ့... သံချုပ်မင်းသားကို ဖမ်းချုပ်ကွာ" လို့ တန်းအမိန့်

ထုတ်လိုက်သတဲ့။ “ဟာ... ဖိုလ်မျူး၊ မနှစ်က ဖမ်းထားတာ ဖိုလ်မျှေး လွှတ်မိန့်မပေးသေးလို့ ခုထက်ထိ မလွှတ်ရသေးဘူး” တဲ့။ ဒါနဲ့ ဖိုလ်သော်လည်း အံ့အားသင့်ပြီး သံချုပ်မင်းသားကို တောင်းပန်လွှတ်လိုက်ရသေးပရိသတ်က ဖိုလ်သော်က ကလန်ကလား အရပ်ရှည်ကြီးနဲ့ ခပ်တည်တည်ပြောနေတာကို သိပ်သဘောကျလို့ လက်ခုပ်ဉာဏ် ပေးကြပါတယ်။

ဆရာက ဒါနဲ့ မရပ်သေးပါဘူး။ နောက်လျည့်မရတဲ့ ပဒေင်းလည်း တိုင်ကြီး တထောင်ထောင်နဲ့ ဆက်ပြောပါသေးတယ်။ အသလို သူတစ်ပါးကို အရမ်းဖမ်းချုပ်ရင် ဝန့်လည်တတ်သေးၢ။ မကြောခင် ကျူးလည်း အလုပ် ပြုတ် အဖမ်းခံရပါတယ်တဲ့။ ပရိသတ်ကတော့ ဉာဏ်ပေးတော့တာပါးကျုံးတော့အမြင်ကတော့ ရဲသော် နိအောင်ကျော် ကံကောင်းတယ်လို့ ဖိုလ်သော်ကမဟုတ်ဘဲ တွေားစစ်ဖိုလ်သာဆိုရင် မှတ်လောက်အောင် ထောင်းထူးပြီး နောင်မလုပ်ပါဘူးလို့ လက်မှတ်ထိုးခိုးမှာပါ။

တစ်ခါတော့ ဖိုလ်သော်ကနဲ့ မုံရွာ ဦးလေးခန်းတို့ ကျုံးတော်ကမာရွှေတ်ဖြူးနယ်က ဆင်မလိုက်ရပ်ကွက်ထဲမှာ ဟောပြောပွဲလုပ်ဖို့ အောင် နေတွေ့နဲ့ ဖိုလ်သော်ကက ဆရာစွမ်းကို မဖိတ်ဖူးလား၊ သူ ဒီရပ်ထဲမှာမေးလို့ ပြောသတဲ့။ ဟောပြောပွဲကျင်းပရေးအဖွဲ့က ဆရာစွမ်းဆိုတာ မန္တာမှာ မှတ်တာလိုပဲ မှတ်ထားပုံရပါတယ်။ တကယ်တော့ ဒီအရပ်ထဲမှာ ရောင်းနေတာ ၁၀ နှစ်လောက် ကြာခဲ့ပါပြီ။ ကျုံးတော်ကို အရင်ပြောခိုင်းတော့ ကျုံးလုံးက နားမထောင်ဖူးဘူးတဲ့။ ကျုံးတော်ကို အရင်ပြောခိုင်းတော့ ကျုံးရဲ့ ‘စာပေဝေဖန်ရေး အတွေ့အကြုံ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆရာဦးသိန်းအောင် ဆရာတက်တိုး၊ ဆရာဘုန်းနိုင်၊ ဆရာနှုတ်နွယ် စတဲ့ စာရေးဆရာတွေက စေဖို့ခဲ့ပုံအကြောင်း ပြောပြပါတယ်။ ကျုံးတော် ဟောပြောပြီး စင်သို့ ဆင်းလာတော့ ဆရာနှစ်ဦးလုံး မတ်တတ်ရပ် လက်ခုပ်တိုးပြီး ဆီးကြော်ဖက်ပါတယ်။ “ကောင်းတယ်ဟေ့ ကောင်းတယ်ဟေ့” လို့ အဝေးက ပြောပြီး နားနားကပ်မိတော့မှ ‘ကောင်းတယ်၊ တကယ်ကောင်းတယ်၊ သောက်မြင်ကတ်စရာ’ တဲ့။ အနီးက ကြားတဲ့ပရိသတ်က ထပ်ပြီး ဉာဏ်ပေးကြပါတယ်။

ဒီမိုကရေစိအရေးတော်ပုံကြီးမှာတော့ ဖိုလ်သော်ကဟာ ကိုဝင်းအင်

ကိုဝင်းခက်၊ တင်မိုး၊ မောင်မိုးသူ၊ မောင်ကိုယ့်၊ မောင်ဝံသ စတဲ့ စာနှယ်ဇင်း ရဲဘော်တွေနဲ့အတူ 'စင်မင်းသား' တွေ ဖြစ်ခဲ့ကြပါတယ်။ ကျွန်တော်က ကမာရွတ်မြို့နယ် လူပ်ရှားမှုတွေအတွင်းမှာပဲ အမြဲလိုလိုရှိနေပြီး သူတို့ လာ ခေါ်မှ လိုက်ပါတယ်။ အဖွဲ့ချုပ်ရုံးဖွင့်တော့ နေ့စဉ်လို ဆုကြရပါတယ်။ ကိုဝင်းတင်က ကျွန်တော် နိုင်ငံရေးမလုပ်ဘဲ အနိုးရအလုပ်ထဲကို ပြန်ဝင်ရင် ပညာရေးကိစ္စတွေကို လေ့လာစုဆောင်းထားဖို့ တာဝန်ပေးသလို အလေး အနက်ပြောလို့ ကျွန်တော် အလေးအနက် ဆောင်ရွက်ခဲ့ပါတယ်။ အဖွဲ့ချုပ် မှာ တတ်သိပညာရှင်အဖွဲ့ ဖွဲ့ကြတော့ နိုင်ငံရေးပါတီမှုမဟုတ်ဘဲ ဆိုပြီး ကျွန်တော် ပါတယ်။ တင်မိုးက သဘာပတိလုပ်ပါတယ်။ ဦးချမ်းအေး၊ ကိုဝင်းတင်၊ ဗိုလ်သော်က၊ ကိုကျော်မင်း၊ ကိုဝံသတို့ ရဲဘော်တွေ လူပ်လွှပ် ရှားရှား ပါဝင်လုပ်ဆောင်ကြပါတယ်။ စာပေအနုပညာသမားတွေအားလုံး လောက် ပါဝင်ကြပါတယ်။ အားရစရာကြီးပါ။ ဘယ်တုန်းကမှ မကြံ့ဖူးတဲ့ ဆုံးစည်းညီညွတ်မှုပါ။ ဘာအစည်းအဝေးပွဲမဆို ပြီးရင် ဗိုလ်သော်ကကြီးက လက်ဖက်ရည်ဆိုင်မှာ ခေါ်သွားပြီး ဒကာခံပါတယ်။ “ကျူပ်က သဘောသား၊ အက်လိပ်စကားပြောသင်တန်းဖွင့်ထားလို့ ဝင်ငွေကောင်းနေတယ်။ ခင်ဗျား တို့က အလုပ်မရှိ၊ ဝင်ငွေမရှိတဲ့လူတွေ။ ကျူပ်ကပဲ ဒကာခံမယ်” ဆိုပြီး တွေားရဲဘော်တွေကို ဒကာခံခွင့် မပေးခဲ့ပါဘူး။

ဒီဇင်ဘာ ၂၀၀၆ ထဲမှာ တင်မိုးရှိရာ လေ့စိန်ဂျလိစ်မြို့ကို ရောက် သွားပြီး သူငယ်ချမ်းနှစ်ယောက် ချမ်းရင် အိမ်ထဲ၊ နွေးရင် အိမ်ပြင် လိမ္မာ်ပင်အောက်တို့မှာ ရှေးဟောင်းနောင်းဖြစ်တွေ ပြောကြပါတယ် (ဆရာမိုးက တော့ ခုလိုစကားပြောကြရင် ဆေးလိပ်စီးခိုးလေးငြိုး စကားပြောမှ အရသာ ပိုရှိဟန်တူပါရဲ့။ အဖော်ကောင်းလေ ဆေးလိပ်ပိုရှိက်လေပေါ့လေ)။ အဲသလို ပြောကြရင်းက ဆရာသော်ကအကြောင်းကို ရောက်သွားပါတယ်။ မောင်သာနီးရဲ့ ဆောင်းပါးတွေမှာ ဆရာသော်ကအကြောင်းတွေ အဖျားခတ် လိုက်၊ အရင်းခတ်လိုက်နဲ့ ခကာခကာ ပါနေလို့ပါ။ တကယ်က မြင့်သန်း (သေစကြေးလျှော့)က မောင်သာနီးကို သွားရှိ ရင်း ဆရာသော်က အက်လိပ် စာ တော်ပုံတွေကို မကြာခကာ အမွမ်းတင်လွန်းလို့ ဖြစ်သွားရတဲ့ကိစ္စပါ။ မြင့်သန်းကို ချေပောင်းက မောင်သော်ကလည်း မင်းပြောသလောက် အက်လိပ်

စာ တတ်တာမဟုတ်ပါဘူး၊ မင်း လျှော်လို့ သူ တော်တယ်ထင်တာပါလို့ ရေးရာက မောင်သော်ကကိုပါ ထိသွားတာပါ။ ကျွန်ုတော်တို့ကတော့ ဒီမံ ကရေစိရေးတို့ကိုပွဲဝင်ရင်း ထောင်ထဲမှာ ကျွန်ုးသွားရှာတဲ့ ဆရာသော်က အတွက် စိတ်မကောင်းဖြစ်မိကြပါတယ်။ တင်မိုးက အဖွဲ့ချုပ်ရဲ့ မြိုင်းသော် စကားပိုင်းတွေအကြောင်းကို စားမြှုပြန်ရင်း ဆရာသော်ကရဲ့ အင်လိပ်စာ သင်တန်းအကြောင်းကိုလည်း စကားပိုင်းသွားကြပါတယ်။

ဆရာသော်ကက ခုလို့ ပြောဖူးသတဲ့။ “ကျွန်ုတော်ကလည်း အင်လိပ်စာ သင်လို့သာ သင်နေရတာ အင်လိပ်စာ တော်လှလို့ မဟုတ်ပါဘူး။ သာတော်သားတွေ ပြောတတ်ရုံလောက် သင်နိုင်တာပါ။ တစ်နှစ်တော့ သာတော်သားမဟုတ်တဲ့ လူတစ်ယောက်က ကျွန်ုတော်ရဲ့၊ စကားပြောသင်တန်းကို လာတက်ပါတယ်။ အင်လိပ်စာ တော်ချင်လို့တဲ့။ ဟာ... မတက်နဲ့။ ကျွန်ုတော်က သာတော်သားစကားလောက်ပဲ တတ်တာပါ။ အင်လိပ်စာ တကယ်တယ် ချင်ရင် မောင်သာနှီးဆီကိုသာ သွားပါ။ မောင်သာနှီးကမှ တကယ်တတ်တယ်ပါလို့ ဤနှစ်လို့က်ရတယ်” တဲ့ (ကျွန်ုတော်က ဒီစကားကို မောင်သာနှီးကို ရောက်အောင် လူကြံ့ပါးလိုက်ပါတယ်)။

ကျွန်ုတော်က ဆရာသော်ကတို့ရဲ့ အဖွဲ့ချုပ်အမှုဆောင်အစည်းအေးကို ပါခဲ့သူမဟုတ်ပါဘူး။ အဲဒီမှာပါတဲ့ စစ်စိုလ်တွေက်မဟုတ်သူ အရပ်သားတွေအားလုံးဟာ ငယ်ပေါင်းကြီးဖော်တွေချည်းလို့လိုပါပဲ။ ခုလည်း အဲဒီးမှာပါတဲ့ သူငယ်ချင်း မောင်မိုးသူ ပြန်ပြောဖူးတာလေးတစ်ခုကို သတိရရှိပို့ပါတယ်။ အစည်းအဝေးမှာ အချင်းချင်း အကြိုတ်အနယ် ဆွေးနွေးကြရင့် မရယ်နိုင်း၊ မပြီးနှင့်နဲ့ မျက်နှာအကြာတွေ တင်းကုန်ကြရင် ဆရာသော်ကကဲ့မျက်နှာအကြာတွေ လျှော့ကုန်အောင် ဟာသလေးတွေနောပြီး ရယ်အောင်ပါသတဲ့။ အစည်းအဝေးတစ်ခုမှာ နိုင်တဲ့ စစ်စိုလ်တွေနဲ့ ဆက်ဆံရှုံးကမောက်ကမ ပရမ်းပတာနိုင်လုပ်ကို ပြောကြတော့ ဆရာသော်ကက “ဟူသံပါဗျာ၊ ရန်ကုန်-မန္တလေး အမြန်ရထားပေါ်မှာ ရှာရှားပေါက်နေရသလိုသဲ့လို့ ဥပမာဏေးပြီး ဟာသလုပ်သတဲ့။ အားလုံးရယ်ကြပေမဲ့ အမျိုးသမီးအုပ်စုရှုတရက် သဘောမပေါက်နိုင်ဘဲ ဖြစ်နေပြီး “ဆရာ ဘာဆိုလိုတာသဲ့လို့ မေးသတဲ့။” မီးရထားက ခုနှစ်ပေါက်ပြီး လွှပ်ယမ်းနေတော့ ဟိုပေါင်ဝါဘီ

ဒီပေါင်ပန်းမိန့် အကုန်ညစ်ပတ်ကုန်တော့တာပေါ်ဟာ” လို့ တည့်တည့် ပြောမှ ရိပ်မိပြီး အမျိုးသမီးများခများ သူများနောက်မှ ခွက်ထိုးခွက်လန် ရယ်ကြရရှာသတဲ့။ တကယ်တော့ ဆရာသော်ကတို့ ညီအစ်ကိုတစ်တွေဟာ စာရေးကောင်းသလို စကားပြောလည်း ကောင်းကြပါတယ်။ စကားစိုင်းတွေ မှာ ကျားဘည်းမြိမ်းတို့၊ ဦးဘသီန်းတို့လည်း မန္တုလေးစကားစိုင်းတွေရဲ့ ခေါင်းဆောင်တွေပါပဲ။

ဆရာသော်ကအနေနဲ့ စာရေးတဲ့ အရည်အချင်း၊ စကားပြောတဲ့ အရည် အချင်း၊ ရောတပ်သဘော်ခေါင်းဆောင်တဲ့ အရည်အချင်း၊ စသည်ဖြင့် တစ္ဆေး အရည်အချင်းတွေ မတောက်ပြောင်ဘူး၊ တောက်ပြောင်တယ်ဆိုတာ လူတိုင်း အမြင်မှာ အနိမ့်အမြင့် အမျိုးမျိုး ရှုနိုင်ပါတယ်။ ဒါတွေ ထားလိုက်ကြပါဦးစိုး။ ရှုစ်လေးလုံးအရေးတော်ပုံကြီးမှာ ဆရာသော်ကဟာ စစ်တပ်အရရှိ စစ်ထွက် တစ်ဦးအနေနဲ့ စစ်အာဏာရှင်စနစ်ကို အပြောင်မြောက်ဆုံး ဒီဆန်တိုက်ခိုက် ခဲ့တဲ့ ဒီမိမိကရေစိသူရဲ့ကောင်းတစ်ဦး ဖြစ်တယ်ဆိုတာကိုတော့ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်း၊ ဦးဝင်းတင်း၊ ဦးဝင်းခက်တို့ကအစ ဒီမိမိကရေစိ အရေးတော်ပုံမှာ ပါဝင်ခဲ့ကြသူတွေအားလုံးကရော၊ ကြားသီကြတဲ့ ပြည်သူ လူထာအပေါင်းကရော လိုက်လိုက်လွှဲလွှဲ ထောက်ခံကြလိမ့်မယ်လို့ ယုံကြည် ပိုပါတယ်။ ဒီမိမိကရေစိခေတ်ရောက်ရင်တော့ ဖိုလ်သော်ကကြေးရပ်ကို သူ ဓာတ်ဖြစ်တဲ့ ကုန်းဘောင်ရွှေသို့မြို့တော်မှာရော၊ ရောတပ်စခန်းမှာရော ကျွန်ုတ်တော်တို့ စိုက်ထူးကြရမှာပါ။

ဖိုလ်မူးဘသော်ဆိုတဲ့ ဆရာသော်က လိုချင်တဲ့ ဒီမိမိကရေစိ အမြန်ရပါ စေ။



လွယ်အိတ်တစ်လုံးနဲ့ ရွာလည်သူ မောင်မိုးသူ

သူငယ်ချင်း မောင်မိုးသူကို စဉ်းစားလိုက်ရင် ကျွန်တော့ရဲ့ စိတ်မျက်းဆံ
ထဲမှာ သူကို လွယ်အိတ်တစ်လုံးနဲ့ လတ်လျားလတ်လျား သွားလာလွပ်ရှုံး
နေတာကို မြင်ယောင်မိပါတယ်။ သူဟာ အမြဲတမ်းလွပ်ရှားပြီး သွားတွေ့ခြား
နဲ့ စကားအမြဲပြောနေတတ်သူပါ။ သူနှာမည်ကို မသိခင်က သူကို မြင်း
ပြီး မှတ်မိနေပါတယ်။ တစ်ခါမြင်ဖူးရင် မှတ်မိနေရတဲ့ ရပ်ပုံလွှာမျိုးပါ။
ကျွန်တော် တက္ကာသိုလ်ရောက်စက တက္ကာသိုလ်အရန်တပ်ရင်းထဲကို ဝင်းပြီး
တက္ကာသိုလ်နယ်မြေမှာ ကာကိယူနိုင်းကြီးတကားကားနဲ့ လုပ်နေတတ်ပါ
တယ်။ တစ်ညောက်မှာ မန်းတက္ကာသိုလ် မိန့်ဘိုလ်ဒင်' ခေါ်တဲ့ ပင်မအဆောင်
အခုံကြီးရဲ့ တောင်ဘက်လျေကားရင်းမှာ သူငယ်ချင်းအရန်တပ်သားလျော့
စောင့်နေပါတယ်။ (သူငယ်ချင်းထဲမှာ စစ်အစိုးရက ကြီးပေးသတ်ချုပ်
သူငယ်ချင်း အန်းကျော်မြင့်လည်း ပါတယ်။) ဒီလိုစောင့်နေရင်းက သူ၏
စတင်မြင်ရဖူးပါတယ်။

တက္ကာသိုလ်ဝင်းဆိုတာ လူထုဂျာနယ်မှာ စာရေးသက် အတော်အတွင်း
ရရေးပြီဖြစ်တဲ့ တက္ကာသိုလ်ကျောင်းသားတစ်ဦးပါ။ ၁၉၅၃ အောက်တိုင်း
ကျောင်းသားလွပ်ရှားမှုမှာ ကျောင်းထုတ်ခံထားရာက ၁၉၅၆ မှာ အောင်

ပြန်နေခွင့်ရသူပါ။ နောင်မှုသိရတာက မောင်မိုးသူရဲ့ အင်ကလည်း လူထူ ဂျာနယ်မှာ ကလောင်စမ်းခဲ့ဖူးသူတဲ့၊ သခင်ဗုတ္တာတော်ခေါ်သာတဲ့။ ကျားဘညိုး လို ရွှေမန်းတင်မောင်လို လူထူတိက်ကို အားတိုင်း အလည်လာလေ့ရှိသာတဲ့။ ဒါကြောင့် သခင်ဗုတ္တာတော်ရဲ့သား မောင်မိုးသူကလည်း မစွဲလေးစာပေလောက နဲ့ သိပ်မစိမ်းသူးပေါ့။ စာပေလည်း ဝါသနာပါပုံရပါတယ်။ ဒါကြောင့် အဲဒီနှစ်က တက္ကာသိုလ်နှစ်လည်မရှုင်း စာတည်းဖြစ်သူ တက္ကာသိုလ်ဝင်းနဲ့ တပူးတဲ့တွဲလုပ်နေဟန်ရှိပါတယ်။ တက္ကာသိုလ်ဝင်းက နှစ်လည်းမရှုင်း အတွက် သီးသန့်ထားတဲ့ စာတိက်ပုံးကိုဖွင့်ပြီး စာမူတွေ ဆွဲထုတ်လာပါတယ်။ ပြီးတော့ တက္ကာသိုလ်အဆောင်မကြီးရဲ့ တောင်ဘက်လျေကားရင်းနဲ့ မလုမ်းမကမ်းရှိ ခုရည်တစ်လုံးပေါ်မှာထိုင်ပြီး စာမူတွေကို ဖတ်ပါတယ်။ မောင်မိုးသူအလောင်းအလျော့ မောင်စိန်မြင့်ကလည်း စာမူတရှုံးကို ဆွဲယူပြီး ဖတ်ပါတယ်။ မောင်စိန်မြင့်က “ဒီကဗျာလေး မဆိုသူးဗျာ။” မောင်ဝင်းဖေ (မြင်းခြားတဲ့) ဆိုပြီး ကလောင်နာမည်ပါ ဖတ်လိုက်တော့ မောင်စွမ်းရည် မဖြစ်သေးတဲ့ မောင်ဝင်းဖေက ရင်ခုန်သွားရပါတယ်။ “ဟာ... ငါကဗျာလေး ရွေးတော့မှာပဲပေါ့” စာတည်းအဖွဲ့ဝင်လား ဘာလား မသိရတဲ့ ပိန်ပိန်ရှည်ရှည်၊ အသားလတ်လတ် တရာတ်ကပြားနဲ့တူသူ ကျောင်းသားကြီးက မှတ်ချက်ပေးနေတာလေး။ “ဒီကဗျာလေး မဆိုသူးဗျာ။” မောင်ဝင်းဖေ (မြင်းခြားတဲ့) သူတို့နှစ်ဦးကို တစ်ခါတည်း မှတ်မိသွားပါတယ်။ ပုံမှတ်ယောက်၊ ရည်ရည်တစ်ယောက်။

မန်းတက္ကာသိုလ်မှာ ကျွန်ုတ်တော့အရင်ရောက်နှင့်သူ ညီအစ်ကိုဝင်းကွဲ တော်စပ်သွေ့နှစ်ဦး ရှိပါတယ်။ အမေ့ဘက်က အမျိုးက စာမေးပွဲကျလို့ ကျောင်းထွက်သွားပြီ။ အမေ့ဘက်ကအမျိုးက ခုတိယနှစ်သိပ္ပါတန်း (I.Sc-II) အောင်ပြီး ဆေးကျောင်းရောက်နေပြီ။ သူက ကျွန်ုတ်တော်စာပေတို့၊ နိုင်ငံရေးတို့ စိတ်ဝင်စားတာကိုသိလို့ စာပေသမားတွေနဲ့ နိုင်ငံရေးသမားတွေ (ကျောင်းသားသမဂ္ဂအမှုဆောင်တွေ)ရှိရတဲ့ သမဂ္ဂရုံးခန်းကို လိုက်ပိုပါတယ်။ ကိုသာလှ၊ ကိုမျိုးညွှန်း၊ ကိုကျော်စိုး စတဲ့ ကျောင်းသားရဲော်တွေ၊ ကိုတင်ရွေ့၊ ကိုသာနှုံးစတဲ့ ကျောင်းသားရဲော်တွေကို တွေ့ရပါတယ်။ ကိုစိန်မြင့်ခေါ်တဲ့ မောင်မိုးသူနဲ့ ဝင်းကြွယ်ခေါ်တဲ့ ခင်မောင်ဝင်းတို့လည်း တွေ့ရပါတယ်။

ဥက္ကား၊ အတွင်းရေးမျှူးဟောင်းတွေပေါ့။ ကိုဖေသောင်း၊ ကိုစိန်မောင် ဆိုသူတွေကတော့ မန္တေသားအမှတ်(၁) အထက်တန်းကျောင်းထွက်တွေဆို လို့ “ဒါ ကိုနေခဲ့တဲ့ ကျောင်းကပဲ” ဆိုတဲ့ သံယောဇ်ကြောင့် သူတို့နဲ့ အမြန် ရင်းနှီးသွားခဲ့ပါတယ်။ နောက်နှစ်ကျေမှ မောင်သိန်းနိုင်တို့၊ မောင်တင်နိုင်တို့ ရောက်လာပါတယ်။ မြန်မာစာရာတော်ထူးနဲ့ တက္ကာသိုလ်ဝင်တန်းအောင်လာ သူတွေမျို့ နာမည်ကြီးပါတယ်။ မောင်မိုးသူက မောင်သိန်းနိုင်၊ မောင်ဘဂျမ်း လို့ ခေါ်ပေမဲ့ သူထက် အသက်ခုနစ်နှစ်ကြီးသူတွေကိုး။ သူက ဘုရားမွေးတာ၊ မောင်စွမ်းရည်၊ ကြည်အောင်၊ ဝင်းကြွယ်တို့နဲ့မှ ရွယ်တဲ့၊ တစ်ခု တည်းဖား ဖြစ်ပါတယ်။

မောင်သိန်းနိုင်နဲ့ မောင်ဘဂျမ်း(တင်မိုး) တို့ဟာ ဘုရား စုနစ် သူတို့ ရောက်တဲ့နှစ်မှာပဲ ကလောင်ရှင်အသင်းဥက္ကား အတွင်းရေးမျှူးတွေဖြစ်လာ ကြပါတယ်။ နောက်တစ်နှစ်မှာတော့ မောင်မိုးသူ၊ ကသာဝင်းကြွယ်၊ ဝင်းအေး (မြင်းခြား)တို့လည်း ကျောင်းသားသမဂ္ဂ အရွေးခံတယ်။ ပထမနှစ်တိုင်းက အရွေးခံစရာမလိုဘဲ ခန့်တဲ့ စာကြည့်တိုက်မျှူး လုပ်ရတယ်။ ကျောင်းသား သမဂ္ဂမှာ မောင်သာမိုး အတွင်းရေးမျှူး လုပ်ရတဲ့နှစ်မှာ မောင်မိုးသူက ပြန်ကြားရေး ပျော်ရွှေ့ဥက္ကား၊ မောင်စွမ်းရည်က ပြန်ကြားရေး ပျော်ရွှေ့အတွင်းရေးမျှူး နောက်တစ်နှစ်မှာ ဝင်းကြွယ်(ခင်မောင်ဝင်း)က ကလောင်ရှင်အသင်းဥက္ကား မောင်စွမ်းရည်က အတွင်းရေးမျှူးတာဝန်တွေ ယဉ်ကြရပါတယ်။ နောက်ထော် မောင်မိုးသူက သမဂ္ဂမှာပဲ လုပ်ရပါတယ်။ ကလောင်ရှင်အသင်းနဲ့ တစုံ ကိစ္စတွေကို မောင်စွမ်းရည်နဲ့ ကြည်အောင်တို့ကို တာဝန်လွှဲခဲ့ပြီတဲ့၊ ၎ါ ကဗျာမရေးတော့ဘူး။

အဲဒီနှစ်မှာပဲ မောင်သာမိုး၊ မောင်မိုးသူ စတဲ့ သမဂ္ဂကျောင်းသားအဥ္ဓာတ် လိုက်ဖမ်းပါတယ်။ ဒီလိုနဲ့ မောင်မိုးသူတစ်ယောက် ထောင်ထဲကို ဝင်လှိုင် ထွက်လိုက်နဲ့ လေးငါးခါလောက်ရှိပါတယ်။ အဲဒီကာလမှာ သူကအောင် နာမည်က မောင်မိုးသူ မဟုတ်သေး၊ မောင်သက်ရှိုးတဲ့။ “အသည်းအယ်ယူ ကဗျာရွယ်ရွယ်များ” မကြာခင်ထွက်မယ်လို့ ကြံ့ပြာထားတာက အောင် တကာပါ။ သမဂ္ဂဥက္ကား လုပ်သွားတဲ့ ကိုစောလွင်၊ လူထုမောင်မိုးဝင်းတို့အောင် အဖမ်းခံရပါတယ်။ ကျော်တစ်ယောက်ပဲ မြို့ပေါ်မှာ မရှောင်ဘဲ အောင်

တွေကို ပြန်ရောင်လို့ အဖမ်းမခံရဘဲ လွှတ်နေခဲ့ပါတယ်။ မောင်မိုးသူ ကျောင်းပြန်ဝင်လို့မရတဲ့အခါ အနောက်ပုလ္လားစုထဲက ပုလ္လားမလှလှလေး တစ်ဦးနဲ့ လက်ထပ်လိုက်ပြီး ဈေးချို့မြောက်ဘက် အပြင်တိုက်တန်းပေါ်မှာ စာအုပ်ဆိုင် ဖွင့်ပါတယ်။ စာအုပ်ထုတ်ဝေရေးလည်းလုပ်တယ်။ 'မိုးဦးပန်း' တဲ့။ ဆရာကြီးရွှေ့ဒေါင်း၊ မြှမျိုးလွင်၊ ဆရာမင်းသုဝဏ်၊ ဆရာတက်တိုး၊ မောင်သာရာ၊ တက္ကသိုလ်ဘုန်းနိုင်၊ သိန်းသန်းထွန်း၊ ထွန်းထွန်း (ဆေးသိပ္ပါ)၊ ကြည်အောင်၊ ကိုလေးတို့ရဲ့ စာအုပ်တွေ ထုတ်ပါတယ်။ စာအုပ် ထုတ်ဝေ ရေးကို မောင်သာရာနဲ့ တွဲလုပ်တယ်။ မကြာခင် မောင်သာရာက ရန်ကုန် ပြန်ဆင်းသွားတယ်။ မောင်မိုးသူ အိမ်ထောင်ပြုလိုက်တော့ သူ၏သူငယ် ချင်းတွေအဖို့ အပ်စရာ၊ စားစရာနေရာ တိုးသွားတယ်။ သူ၏အမေအိမ်နဲ့ သူ၏နေးအိမ်ပေါ့။ ော်ော်အောင်နဲ့ မောင်စွမ်းရည်တို့ဟာ သူ၏နေးအိမ်ကို သွားလည်ရင်းနဲ့ပဲ သူတို့အိမ်ကို အလည်ခေါ်သွားလေရှိတဲ့ မန်းတက္ကသိုလ် ကျောင်းသူများနဲ့ အသီးသီးအိမ်ထောင်ကျေသွားကြပါတယ်။ သူ၏နေးကတော့ အမာတဲ့။ ညီမလေးတစ်ယောက်ရှိတာ၊ စောစောဆုံးသွားရှာတယ်။ အမာက သားတစ်ယောက်၊ သမီးတစ်ယောက် ထွန်းကားပါတယ်။ သားက အမေရို ကားမှာပါ။ အဖေကို အလည်ခေါ်ပေမဲ့ မလာချင်သွားတဲ့။

မောင်မိုးသူက ဆရာကြီးရွှေ့ဒေါင်းကို ကိုးကွယ်သွာပါ။ ဆရာကြီးအိမ် ကို သွားပြီး ဆရာကြီးရှုက ခွက်ကိုလည်း ဆွဲသောက်ချင်သောက်တဲ့ပြင် ဆရာကြီးနဲ့ ဘာသာရေးလည်း ဈေးနွေးလိုက်တာပဲတဲ့။ ကျွန်ုတ်တို့က ဆရာကြီးနား မကပ်ရပါဘူး။ သူ ဘာသာရေးဝင်ဈေးနွေးတာကိုတော့ "မောင်စိန်မြင့် ဒါတော့ မင့်အရာမဟုတ်တော့ဘူး" လို့ ဆရာကြီးက ဟန့်တားဖူးသတဲ့။ မောင်မိုးသူ (မောင်စိန်မြင့်)က အက်လိပ်ဝွှေ့တွေ့ဖတ်ပါတယ်။ သူက မစ်ရှင်ကျောင်းထွက်၊ စိန်ကျောင်းထွက်ပေကိုး။ ဆရာကြီးနဲ့တော့ တော်လ်စတွေ့င်း၊ ဒစ်ကင်း စတဲ့ ဆရာကြီးများရဲ့ဝွှေ့အကြောင်းတွေကို ဈေးနွေးကြသတဲ့။ ကျွန်ုတ်လည်း မောင်မိုးသူရဲ့အိမ်ကပဲ အက်လိပ်ဘာသာ နဲ့ ဝွှေ့တွေ့ရော၊ စာပေဝေဖန်ရေး သဘောတရားစာအုပ်တွေရော ဖတ်ခဲ့ရပါတယ်။ 'The Aspects of Novel', 'Dying Culture', 'Illusion and Reality' စတဲ့ စာအုပ်အမည်တွေ မှတ်မိပါတယ်။ Christopher Canwell

နဲ့ Erskine Caldwell, E.M Foster တို့လို စာရေးဆရာကြီးများရဲ့ နာမည် လည်း မှတ်မိပါတယ်။ ဒီလိုစာပေသဘာတရားတွေ ဘာတွေ ဖတ်နေတာ သိလိုနဲ့ တူပါရဲ့။ သူ စာအုပ်ထုတ်ဝေရေးလုပ်တော့ ဆရာတက်တိုးရဲ့ 'ခြေစင် နှင်းဆီ' အစမ်းစာများစာအုပ် ထုတ်တဲ့အခါ စာအုပ်ဝေဖန်စာ စာအုပ်ကလေး တစ်ခု လက်တစ်ဝါးလောက်ရိုက်ပြီး လက်ဆောင်ပေးချင်တယ်။ မင်းရေးပေး ပါလို နိုင်းလာပါတယ်။ မောင်သိန်းနိုင်ရဲ့ 'ညောင်းချေယ်ကယ် ကြော်လေဟန်' ဝေါ်ကိုလည်း ဈေးဉီးပေါက် ဝေဖန်ပွဲ လုပ်ပြီးခါစ ဖြစ်ပါတယ်။ ကျွန်ုတော် လည်း စာမျက်နှာ တစ်ခါးစင်လောက် ထင်ပါရဲ့ ရေးပေးလိုက်ပေမဲ့ စာအုပ် ကလေး မထုတ်ဖြစ်ပါဘူး။ ဒီလိုနေတုန်းမှာပဲ ဒေါ်ဒေါ်လူထုဒေါ်အမာကပဲ သူသားကြီး မောင်သာမိုးကို "မြန်မာစာပေလောကမှာ စာပေဝေဖန်ရေး ရှားနေ တယ်။ လူထုမှာ စာပေဝေဖန်ရေးကဏ္ဍာ ဖွင့်ချင်တယ်။ ဘယ်သူ့ ရေးခိုင်းရ မလဲ" လို့ တိုင်ပင်တော့ မောင်သာမိုးကလည်း မောင်စွမ်းရည်ကို ရေးခိုင်းပါလို ညွှန်းလိုက်သတဲ့။ ဒီလိုနဲ့ မောင်စွမ်းရည် စာပေဝေဖန်ရေးသမား ဖြစ်လာရမှာ ဒေါ်ဒေါ်လူထုဒေါ်အမာအပြင် စာတမ်းဖတ်ပွဲတွေမှာ ဝေဖန်ရေးစာတမ်းတွေ ရေးခိုင်းတဲ့ ဦးလေး လူထုဦးလုန်းတကွ မောင်သာမိုး၊ မောင်သိန်းနိုင်တို့နဲ့ အတူ မောင်မိုးသူကိုလည်း မောင်စွမ်းရည် ကလောင်မွေးဖျားရေး လက်သည် တစ်ဦးအဖြစ်၊ သို့မဟုတ် ကျေးဇူးတင်ရမယ့်ပုဂ္ဂိုလ်အဖြစ် စာရင်းသွင်းရမှာ ဖြစ်ပါတယ်။ တကယ်တော့ ကြည်အောင်နဲ့ မောင်သိန်းနိုင်တို့ စာအုပ်ဝေဖန် ခန်း စပြီးကိုင်ခိုင်းခဲ့တာပါ။ ကြည်အောင်က အတော်များများ ရေးပြီး ဝရ့၏ ပြုးနေရတယ်။ မောင်သိန်းနိုင်က ကျွဲ့ရှင်းကိစစ္စတွေနဲ့ လုံးချာလိုက်နေတယ်။

မောင်မိုးသူအနေနဲ့ စာပေထုတ်ဝေရေးလုပ်တာ သိပ်အောင်မြင်ပုံမရပါဘူး။ မကြာခင် သူလည်း မောင်သာရတို့၊ ပန်းချိုဝင်းဖေကြီးတို့လိုပဲ ရှုံးတူ့ကို ခုန်တော့တာပါပဲ။ ရန်ကုန်မှာ စာရေးဆရာတော်ယောင်၊ ရပ်ရှင်ဒါရိုက် တာယောင်ယောင် လုပ်နေပါတော့တယ်။ တကယ်တော့ သူ့အနေနဲ့ အောင် မြင်တယ်လို့ ကျွန်ုတော်ထင်တာက ဘာသာပြန်တာပါပဲ။ သူ့ရဲ့ဝါသနားကိုက်ညီပါတယ်။ မောင်မိုးသူက စိန့်ပိတာကျောင်းထွက်ပါ။ သူ့ကျောင်းဆာ မြန်မာစာဆရာက သူ မြန်မာစာတော်တယ်လို့ ချီးကျွဲ့သတဲ့။ အဲဒီအသိုက် လေးနဲ့ သူက သူနောက်မှ တက္ကသိုလ်ကိုရောက်လာတဲ့ မောင်သိန်းနိုင်း

မောင်ဘဂျမ်း(တင်မိုး)တို့ရဲ့ စာများတွေကိုတောင် သတ်ပုံ ဟိုပြင်ဒီပြင် လုပ် ပေးတာ။ တကယ်တော်တာက အင်္ဂလိပ်စာနဲ့ သချိုာတဲ့။ သူက သူ့ရဲ့ ကျောင်းနေဖက်တွေကို သချိုာ ကျောင်းတောင် ပြပေးရဖူးသေးတယ်ဆိုပါ တယ်။ သူပြပေးရတာက ကျောင်းသူတွေ များပါတယ်။ ပန်စီ၊ လူစီ စတဲ့ သူငယ်ချင်းတွေပါ။ သူတို့နဲ့ တူတော်သိတ်ကို အတူရောက်လာကြတာ ပါ။ သူတို့ချင်းတွေရင် 'ယူ' တွေ၊ 'အိုင်' တွေနဲ့ ပြောကြတာပါ။ 'ပန်စီ' ဆိုတာက 'ပန်စီမွှေးမွှေးအေး' တဲ့။ သူက 'ထုတေသနလောင်ရှင် ပင်းယ မွှေး' ဖြစ်နေပါပြီ။ ကျော်တော်နဲ့အတူ ဘုမ်းစောင့်သာသာ ယူကြလို့ ကျောင်း နေဖက်သူငယ်ချင်းတွေ ဖြစ်လာပါတယ်။ သူတို့ချင်းတွေကြလို့ စကား လက်ဆုံးကျော်ရင် ဒုက်ဒက်ချေတ်ရှုက်တွေကို တိုးမပေါက်လို့ မင်းတို့ချည်းပဲ ပြောကြလို့လို့ပြောပြီး သူတို့နားက စွာခဲ့ရပါတယ်။ 'စိန်ကျောင်း' ထွက်ထဲက မောင်မိုးသူတို့၊ ကိုစောလွင်တို့သာ ကျောင်းသားအညီညာတော်ပိုးထဲကို ပါလာပြီး သမဂ္ဂအမှုဆောင်တွေဘာတွေ ဖြစ်နေတာ စိန်ကျောင်းထွက်တွေ ဆုံးရင် ဒီအက်စိဒါ (D.S.O) လို့ခေါ်တဲ့ ဖဆပလအစိုးရက တိုက်ရိုက် ကြီးကိုင်တဲ့ ကျောင်းသားအဖွဲ့အစည်းမှာ ပါဝင်ကြသူတွေ များပါတယ်။ မောင်မိုးသူတို့ကိုလည်း မမြပ်ပဲ လက်ဝဲသမားတွေလို့ ခေါ်ပြီး တိုက်ခိုက် ကြပါတယ်။ မောင်မိုးသူတို့က ထူးထူးမြားမြား တပ်ပိုး (S.U.F) အဖွဲ့ဝင် ဖြစ်လာကြသူ 'မစ်ရှင်' ကျောင်းထွက်တွေပါ။ ပင်းယမွှေးတို့က မောင်မိုးသူ နဲ့ ခင်ပေမဲ့ D.S.O ဘက်မှာပဲ နေရစ်ပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံကြီးမှာတော့ မောင်မိုးသူနဲ့ ကျော်တို့ မန်းတူတော်သိလိုလ်ကျောင်းထွက်တွေအားလုံး အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ်ကို ဝန်းခံကြပါတယ်။ တင်မိုး၊ မောင်မိုးသူ၊ မောင်သိန်းနှင့် မောင်တင်ချွေ စတဲ့ ရုဏ်းများနဲ့အတူ မန်း-ဟံသာဝတီ-ဦးဝင်းတင်တို့နဲ့ပါ ပူးပေါင်းဆောင်ချေကြပါတယ်။ ပန်းချုပ်းဖေနဲ့ ပေါ်ပိုးသက်၊ ကဗျာဆရာ ကြည်အောင်၊ ကိုလေးတို့လည်း ပါကြပါတယ်။ အဖမ်းခံကြရတော့ မောင်မိုးသူလည်း ထိုး ကပါတယ်။ သူ အဖမ်းခံနေရစဉ်မှာပဲ သူ့အနီး မအမာ ဆုံးရှာတယ်။ အနီး ရဲ့ အသုဘကို လာခွင့်ပြုလို့ သူကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆုံးပြုး သူ့အနီးကို နောက်ဆုံးနှုတ်ဆက်ခွင့်ရတော့ ကျော်တော်နဲ့ပါ ဆုံးလိုက်ပါ

တယ်။ တကယ့်လွမ်းခန်းပါပဲ။ ဒေါ်အောင်ဆန်းစုံကြည် နယ်တကာလှည့်
လည်ဟောပြောတော့ မောင်မိုးသူ အမြဲပါရှိပါတယ်။ မောင်မိုးသူက နယ်
တကာ၊ မြို့တကာမှာ မိတ်ဆွေများသူမဟုတ်လား။ သူ ထောင်က နောက်
ဆုံးထွက်လာတော့ ချော်လဲပြန်လို့ နောက်ထပ်ခြေကျိုးပြန်တယ်။ ခြေထောက်
မသန်တော့လို့နဲ့ တူပါရဲ့၊ နိုင်ငံရေးလောကတဲ့ကို ဆက်မဝင်တော့ဘူး။
ရှာနယ်တွေ၊ မရှိစ်းတွေရော၊ ဘာသာပြန်စာအပ်တွေရော လမ်းမလျောက်
ရတဲ့အလုပ်တွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ရတဲ့ အလုပ်တွေပဲ များများလုပ်နေ
တာ တွေ့ရပါတယ်။ အမေရိကားကထုတ်တဲ့ ဆန်းဖရန်စစ္ဆေးက မော်ရှင်
ရဲ့ မိုးမခမရှိစ်းမှာတောင် ဝင်းဖော့၊ တင်မိုးး၊ မောင်စွမ်းရည်တို့နဲ့အတူ အယ်ဒီ
တာအဖွဲ့မှာ လိုက်ပါသေးတယ်။ ခြေကျိုးပေမဲ့ လက်မကျိုးသမျှ ရေးနော်း
မယ်ထင်ပါတယ်။ ခြေကျိုးတာပေမဲ့ ကြံဖန်ရှုက်ယူနေသူပါ။ ဆရာကြီး
ရွှေ့အောင်းရဲ့တပည့်မို့ ဆရာကြီးရွှေ့အောင်းလမ်းစဉ် လိုက်တာတဲ့။ ဒါပေမဲ့
ဆရာကြီးလို့ ဆေးလိပ်ဆေးတဲ့ကြည်တာရော၊ ထမင်းမြန်ဆေးရည် သောက်
တာမှာရော မအောင်မြင်ရှာပါ။ ဘာသာပြန်ရာမှာတော့ သူနည်းနဲ့သူ အောင်
မြင်တယ် ဆိုနိုင်ပါတယ်။ စာအပ် ၂၀ ခန့် ဘာသာပြန်ခဲ့ဖူးသတဲ့။

သူက မြို့သား၊ ခရစ်ယာန်ဘုန်းကြီးကျောင်းထွက်လို့လို့
မောင်သိန်းနိုင်၊ တင်မိုးတို့လို့ တောာသား၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းထွက်
တွေနဲ့ အနေအထိုင် အပြောအဆို လုံးဝမြားနားပါတယ်။ ဒါပေမဲ့ သူက
ဒီတောာသားသူငယ်ချင်းတွေနဲ့ တစ်သက်လုံးဆိုင်သာလို့ လက်တွေ့ခဲ့တာကတော့
စာပေနဲ့ နိုင်ငံရေးယုံကြည်ချက်ကြောင့်သာမကာဘ လူချင်းခင်မင်တာလည်း
ပါပါလိမ့်မယ်။ ကျွန်းတော် အထူး သတိရေနေ့မိတာကတော့ သူက အခါး
အနားမျှူးလုပ်၊ သူကိုယ်သူ မန္တေသားသားလို့ ခံယူထားတဲ့ ရပ်ရှင်မင်းသား
ကြီးဦးထွန်းဝေက သဘာပတ်လုပ်ပြီး မန္တေသားအိမ်တော်ရာ ၁၄ ခန်း ဧရာ့
ကြီးမှာ ခုနစ်ခိုင် လူထဲဆန္ဒပြုပြီးကြီးကို ဦးဆောင်လုပ်ခဲ့တာပါပဲ။ အသေး
ကြံရင် အသလိပ် ဆက်လက်ဆောင်ရွက်နော်းမှာပါလို့ ယုံကြည်ပါတယ်။
သူငယ်ချင်း ကျွန်းကျွန်းမှာမာနဲ့ အသက်ရှည်ပါစေ။

သူငယ်ချင်း မောင်သိန်းနှင့်

ကျွန်တော်ရဲ၊ သူငယ်ချင်းအရှင်းအခြာတွေထဲမှာ ဂုဏ်ထူးသိန်းနှင့်လို့
နှင့်ကျော်တဲ့ မောင်သိန်းနှင့် ပါဝင်ပါတယ်။ မောင်သိန်းနှင့်က မုရွာဘက်
ကပါ။ ‘ထန်းပဲ’ ရွာသားတဲ့။ မန္တလေးတက္ကသိုလ်ဆိုတာ အညာမြေရဲ၊ ပဟို
တက္ကသိုလ်ဖြစ်လို့ မြင်းမြှေ၊ မုရွာ၊ မိတ္တိလာ၊ ရွှေဘို၊ ပခုက္ကာ။ စတဲ့ အညာမြို့
ကျောင်းသားတွေ ဆုံးဝင် စပေါင်းရာအရပ်ဖြစ်ပါတယ်။ မောင်သိန်းနှင့်ဟာ
၁၉၅၆ ခုနှစ်မှာ မြန်မာစာရှုဏ်ထူးနဲ့ ၁၀ တန်းအောင်တယ်။ ခေတ္တခဏ
မူလတန်းဆရာ ဝင်လုပ်နေလို့ ၁၉၅၇ ခုနှစ်ကျေမှု မန်းတက္ကသိုလ်ကို ရောက်
လာတယ်။ ၁၉၅၇ ခုနှစ်မှာ ၁၀ တန်းအောင်ပြီး ရေစကြောက ရောက်လာတဲ့
မောင်ဘဂျမ်းနဲ့ မြန်မာစာရှုဏ်ထူးရသူချင်းဆိုပြီး မြန်မာစာကထိက ဦးမောင်
မောင်တင်က တွဲပေးလို့ သူတို့နှစ်ဦး တစ်သက်တာသူငယ်ချင်းတွေ ဖြစ်လာ
ခဲ့ကြပါတယ်။

ကျွန်တော်က သူတို့အရင် တစ်နှစ်စောပြီး တက္ကသိုလ်ကို ၁၉၅၆ ခုနှစ်
မှာ ရောက်ပါတယ်။ ဒါကြောင့် အတူရောက်တဲ့ စာပေသမား မောင်မိုးသူ၊
အော်အော်အောင်၊ ကသာဝင်းကြယ် စသူတွေနဲ့ တွဲမိပါတယ်။ သူတို့က မြို့
သားတွေဆိုတော့ ပြောဆိုနေထိုင်ပဲ မြို့သားဆန်တယ်။ သူတို့နဲ့ ကျွန်းဆော်

ဟာ တဗ္ဗာသိုလ်ကို တစ်နှစ်တည်း ရောက်တာချင်းတူရုံမက မွေးနှစ် ၁၉၃၇ ဆိုတာလည်း တူပါတယ်။ မောင်သိန်းနိုင်၊ မောင်ဘဂျမ်းနဲ့ မောင်ကိုလေး တိုကတော့ တစ်နှစ်၊ နှစ်နှစ် ကြီးပါတယ်။ မောင်သိန်းနိုင်က မတ်လ ၂၇ ရက်၊ ဖက်ဆစ်တော်လှန်ရေးနေ့မှာ မွေးတာဆိုပြီးတော့ ဂုဏ်ယဉ်လေး ရှိပါတယ်။ မြန်မာစာရှုတ်ထူးရှင်နှစ်ဦးဟာ ရောက်စနှစ်မှာပဲ မန်းတဗ္ဗာသိုလ် ကလောင်ရှင်အသင်းမှာ ဥက္ကဋ္ဌအတွင်းရေးမှူးတွေ ဖြစ်လာကြပြီး တဗ္ဗာသိုလ် နှစ်လည်မဂ္ဂဝင်းမှာလည်း မြန်မာစာ စာတည်းတွေ ဖြစ်လာကြပါတယ်။ တဗ္ဗာသိုလ်မှာ စာဆိုတော်နေ့တွေကိုလည်း တခမ်းတနား ကျင်းပကြပါ တယ်။ မွန်လေးမြို့နဲ့ မန်းတဗ္ဗာသိုလ်က စာပေပညာရှင်များနဲ့ စာရေးဆရာ ကြီးများကို ကန်တော့ပွဲလည်း နှစ်စဉ်လုပ်တဲ့အခါ အမှာစိန်၊ ၂၇.၈၇.၈၇နဲ့ အငြိမ့်ပွဲများလည်း ထည့်သွင်းကျင်းပကြလို့ အထူးစည်ကားပါတယ်။

မောင်သိန်းနိုင်ရေား၊ မောင်ဘဂျမ်းပါ နိုင်ငံရေး စိတ်ဝင်စားပါတယ်။ ကျောင်းသားသမဂ္ဂ၊ ကျောင်းသားညီညာတ်ရေးတပ်ဦးတို့ကိုလည်း အားအား ရုံမက ပါဝင်ဆောင်ရွက်ကြပါတယ်။ ဒီလိုကိစ္စတွေမှာ ပါဝင်နေကြလို့ ကျောင်းမှုနှင့်မှုန်မတက်ဖြစ်ကြပါ။ စာသင်ခန်းကို သွားဖြစ်တာထက် နှစ်လည်း မဂ္ဂဝင်းရိုက်တဲ့ တက်နေ့လင်းပုံနှင့်တိုက် (ပဲကုန်းရပ်) နဲ့ လူထုသတင်းဆာ တိုက် (လက်ဆည်ကန်ရပ်)တို့ကိုပဲ အရောက်များပါတယ်။ မြန်မာစာ ရှာတ်ထူးတန်းကျောင်းသားတွေဖြစ်လျက် ကျောင်းမှုမှုန်လို့ သူတို့ဆရာတြီးများ ပေါ်ယူဆုံးမတာ့ မကြာခဏခံကြရပါတယ်။ စာမေးပွဲလည်း ကျပါတယ်။ ဒါပေမဲ့ မောင်သိန်းနိုင်က မောင်ဘဂျမ်းရဲ့ အရင်ဘဲ့ရပြီး နိုက်ပျိုးဆုံး တဗ္ဗာသိုလ်နဲ့ ဆေးတဗ္ဗာသိုလ် မြန်မာစာရွာနတော်မှာ နည်းပြဆရာ ခန့်ခွင့် ခြင်း ခံရပါတယ်။ ဒါပေမဲ့ နိုင်ငံရေးလုပ်လို့တဲ့ မောင်သိန်းနိုင်ဟာ အောင်သိန်းမှုံးသူတို့လောက်နိုးပါး အဖမ်းခံရဖူးပါတယ်။ ရှစ်လေးလုံးအတွက် ပုံးအတွက် မောင်မိုးသူတို့လောက်နိုးပါး အဖမ်းခံရဖူးပါတယ်။ ရှစ်လေးလုံးအတွက် ပုံးအတွက် မောင်သိန်းနိုင်ဘာ ဆိုင်းသံကြားရင် မနေ့နိုင်ဘူးဆိုသလိုပဲ သာပို့သံကြားရင် ဒုံးအရေးဆိုပြီး ထအောင်လေ့ရှိပါတယ်။ တင်မိုး၊ မောင်သိန်းနိုင်ဘာ အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ် ပေါ်ဆိုတော်အောင်သိန်းစုကြည် အရှိန်ရလာသည်အထိ ကူညီအားလုံးခြင်း တယ်။ ပြီးတော့ မောင်သိန်းနိုင်က မြန်မာစာကျောင်းရှင်ကိုပဲ စွဲစွဲဖြော ပြုစွဲပြော

တယ်။ ငွေကြေးချို့တဲ့သူများကိုလည်း အခမဲ့သင်ပေးပါတယ်။

မောင်သိန်းနိုင်အနေနဲ့ ကျွန်ုတ်တော်တို့အားလုံးထက် ထူးခြားတာက တွေ့သိလိုလ်မလာခင်ကတည်းက အိမ်ထောင်ရှိပြီး သားသမီးတွေ ပွားစည်း နေခဲ့ပါပြီ။ သူ့မီးပွားရေး အဆင်ပြောတော့ သူ့မီးဘတွေရော၊ သူ့သားသမီး တွေကိုရော မွန်လေးကိုခေါ်ယူပြီး အိမ်တစ်ဆောင်၊ မီးတစ်ပြောင်နဲ့ ထားပါ တယ်။ သူ အောင်မြင်လာတော့ ခြေလှမ်းကျွဲလာပါတယ်။ တခြားမြို့တွေ ကိုလည်း မြန်မာစာ လူညွှေ့လည့်ပို့ချေရာက ရန်ကုန်ကိုလည်း ကျောင်းခွဲလို ထားပြီး သွားရောက်သင်ကြားပို့ချေပါတယ်။ မီးရထားအထက်တန်းတွဲနဲ့ သွားလိုက်၊ လေယာဉ်ပျံနဲ့ သွားလိုက်လုပ်ပြီး ကြော်ငြာကောင်းလို့ အထူး ကျော်ကြားလာပါတယ်။ မြန်မာစာကို မြန်မာတွေက ကျူးရှင်ယူရတဲ့ခေတ် ကြီးတစ်ခေတ် ထူ့ထောင်လိုက်ပါတယ်။ သူ့ဆရာရင်း ဦးဆန်းထွန်း၊ ဦးမောင် အောင်တင်နဲ့အတူ မန်းတွေ့သိလိုလ် ကျောင်းအပ်ဆရာကြီးက သူ စာသင်တာ ကို လာရောက်နားထောင်ပြီး လက်ဖျားခါရပါတယ်။ အထက်ပမာနိုင်င စာရေးဆရာအသင်းရဲ့ စာပေဟောပြောပွဲတွေမှာလည်း လူထူးလေးလှနဲ့ အတူ နယ်တကာလူညွှေ့ပြီး ဟောရာမှာ စာဟောမင်းသားတစ်ဦးလို ကျော် ကြားထင်ရှားသွားခဲ့ပါတယ်။ ဒီလိုနဲ့ သွားရင်းလာရင်း ကျူးရှင်ပြောက် ဆရာမတစ်ဦးနဲ့ နောက်အိမ်ထောင်ပြုခဲ့ရာမှာတော့ ဒီနေ့ထိ အသက် ၈၀ ကျော်တိုင်အောင် ၃ တိယအိမ်ထောင်နဲ့ပဲ မြှုနေပါတော့တယ်။

ဒီလို ကျူးရှင်ပေးရင်းနဲ့ သူတို့ကိုယ်တိုင်သာမက မောင်သိန်းနိုင်နဲ့ မောင်ဘဂျမ်း(တင်မိုး) တို့ဟာ မြန်မာစာရှုတ်ထူးရကျောင်းသားတွေကိုလည်း နှစ်စဉ်ဆိုသလို မွေးထုတ်ပေးခဲ့ပါတယ်။ အထူးသဖြင့် သူတို့ရဲ့ စာစီစာကုံး တွေ အထူးကျော်ကြားခေတ်စားလာပါတယ်။ ကျောင်းသင် မြန်မာစာ လောကမှာ သူတို့ရေးတဲ့ စာစီစာကုံးများဟာ စံနှမူနာပြဖြစ်လာပြီး ‘မောင်သိန်းနိုင်ရဲ့ ရှုတ်ထူးစာစီစာကုံးများ’ စာအပ်နဲ့ တင်မိုးရဲ့ ‘ပန်းလက် ဆောင် အစမ်းစာများ’ စာအပ်တို့ဟာ နှစ်စဉ် ရောင်းမလောက် ပြန်ရှိက်နေရ တာ ဒီနှစ်ထိ နှစ်ပေါင်း ၅ ရာစုနှစ်တစ်ဝါက်လောက်ကို လွမ်းပိုးအပ်စီးထား နိုင်ခဲ့ပါတယ်။ သူတို့ စာစီစာကုံးတွေကို ပွဲထုတ်သွားက မြန်မာစာပါမောက္ခ လည်းဖြစ်၊ ၁၀ တန်းမြန်မာစာ စာစစ်မှူးချုပ်လည်းဖြစ်တဲ့ ဦးအောင်ဝါး

ကျွန်ုတ်တော့ မောင်သိန်းနိုင်၊ မောင်ဘရှာမ်းတို့ရဲ့ စာစီစာကုံးရောပုံတွေ
ကို သူတို့နဲ့ ခင်မင်စ၊ သူတို့ရဲ့ စာစီစာကုံးတွေ ဖတ်ဖူးစကတည်းက ဆန့်ကျင်
ခဲ့ပါတယ်။ သူတို့က မင်းကြိုက်တဲ့ စာမျိုးကို ရေးပြပါလိုပဲ ပြန်ပြောကြပါ
တယ်။

“သူစာဆယ်ကြောင်း၊ ကိုယ်တစ်ကြောင်းနှင့်

တစ်ကြောင်းတစ်လှည့်၊ ဟု— ဆို၏ ဟု

ဆုံးသိသောစာ...” စသဖြင့် သူတို့စာကို ရွတ်ချုပ်တဲ့ ကဗျာလည်း ရေးဖူး
ပါတယ်။ “ငါကတော့ ဆရာကြီးရွှေ့အောင်း၊ ဦးလှ၊ ဒေါ်အမာ၊ သိပ္ပါမောင်း
စတဲ့ ဆရာကြီးများရေးကြတဲ့ သတင်းစာခေါင်းကြီး (အယ်ဒီတူအာဘော်)
လို အရေးအသားမျိုးကိုပဲ ကြိုက်တယ်လို့ နမူန်ပေးပါတယ်။ သူတို့ စာစီ
စာကုံးတွေ ရေးရာမှာ ဥပမာဆုံးပါတော့... ‘စောင်းနှင့်ရာသီ’ ဆိုပါတို့၊
ရှင်္ဂာ္ဗာမကျော်က “သစ်ရွှေက်ရော်ရို့ ဏှုန့်စိုဝင်ယ်၊ သို့ကိုတစ်ဝက်၊ ဖက်၍၍၈၁။
ချယ်သောပုံသို့၊ ရရှိမြှင့်တွင်း၊ တောလုံးလင်းသား” ဟု ဖွဲ့ဆိုတော်မှာခဲ့သည်။
ခေတ်စမ်းစာဆိုကြီး မင်းသုဝဏ်က ‘ခါန္တဆန်းတော့ လွမ်းမိတယ်’ ဟူ၍
ကဗျာဖွဲ့ရာတွင် “ဆန်းစခါးစွာ၊ သာတပေါင်းမို့၊ ညာညာောင်းကြွာ၊ ပြော၍
ရောရာ၊ မြှုအသွေး၊ ရွှေရေးလှသို့” ဟု ဖွဲ့ဆိုခဲ့ပါသည်။ ‘ရွှေကြောင်းကြီးများလိုက်သို့၊ မြှင့်တိုက်စုံယ်၊ ရွှေက်ဟောင်းရှုံးသော်’ ဆိုတာလည်းပါရဲ့။
ပရိတ်ကြီးထဲက ‘ဝန်ပွေရွှေ့’ ဆိုတာလည်းပါရဲ့။ ဒီလို အများကြီး ကိုးကား
ရည်ညွှန်းပြီး ရေးသားစိကုံးကြရာမှာ မောင်သိန်းနိုင်တို့၊ မောင်ဘရှာမ်းတို့က
ပထမတန်းလို့ ဆိုရပါမယ်။

တွေ့သိလိုပောက်ပြီးမှရော တွေ့သိလိုပောက်မိကရော စာပေပြီးငြို့
တွော့ မောင်သိန်းနိုင်တို့သာ ဆုရဲ့ကြတာ များပါတယ်။ သူတို့ကို သင်
ကြားတဲ့ ဆရာတွေက ဒီမှုအတိုင်း သင်ကြားပေးရာမှာ သူတို့က ရှေးကရာ
ရှေးစာတွေ အကျက်အမှတ်များသူတွေဖြစ်တော့ ‘သူစာဆယ်ကြောင်း၊ ကိုယ်
တစ်ကြောင်း’ ဆိုတဲ့ စာစီစာကုံးတွေ ရေးရာမှာ ထိပ်တန်းက အမြှန်ရာမှာ
ခဲ့ကြပါတယ်။ မောင်သိန်းနိုင်ရဲ့ မြန်မာစာဆရာကလည်း ကဗျာစာဆိုကျွေး
ဘုတလင်ချစ်လေးတဲ့။ တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်တို့ ကဗျာဆိုင်
ရာ အမျိုးသားစာပေဆုတွေကို မန်းတွေ့သိလိုပဲ ကလောင်ရှင်အသင်း

ကျောင်းသားများအနေနဲ့ ရရှိကြတဲ့အခါ ဆရာဘုတ်လင်ချစ်လေးကလည်း
သူကဗျာတွေကို မန်းတက္ကာသိုလ်ကလောင်ရှင်အသင်းကပဲ ပုံနှိပ်ထုတ်ဝေပေး
စေချင်သတဲ့။ အဲဒီကာလ မောင်စွမ်းရည်က မန်းတက္ကာသိုလ်ကလောင်ရှင်
အသင်းရဲ့ အတွင်းရေးများဆိုတော့ မောင်စွမ်းရည်ပဲ စိစဉ်ထုတ်ဝေပေးခဲ့ရပါ
တယ်။ ဆရာဘုတ်လင်ချစ်လေးရဲ့ ကဗျာစာအပ် 'ကချေသည့်နှင့် အခြား
ကဗျာများ' လည်း အမျိုးသားစာပေဆုံးရရှိခဲ့ပါတယ်။ မောင်သိန်းနိုင်ကတော့
နောက် သဘင်ဆိုင်ရာ၊ မြန်မာရပ်သေးဆိုင်ရာအကြောင်းအရာတွေကို အထူး
လေ့လာပြီး စာတွေ ရေးခဲ့လေတော့ စကားပြောက်မှာပဲ စာပေဆုံးတွေ ရရှိ
ခဲ့ပါတယ်။ ကဗျာဆုလည်း သူငယ်ချင်းတွေရာသလို ရချင်တာနဲ့ ပုံမနှိပ်ဘဲ
'စာများ' ဆိုပြီး ပြိုင်ပွဲဝင်လို့ ရတယ်လို့ ကြေညာတဲ့အခါ စာများ၊ ဝင်ပြီး
ပြိုင်ခဲ့သတဲ့။ ဒီလို့ ကြိုတ်လုပ်ခဲ့တာကို ဆုမရတော့မှ သူငယ်ချင်းတွေကို
ဖွင့်ပြောခဲ့ပါတယ်။

တကယ်တော့ သူငယ်ချင်း မောင်သိန်းနိုင်ဟာ ရှေးရိုးမြန်မာကဗျာ စပ်
နည်းတွေကိုလည်း ကျော်က်ခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် အထက်တန်း
ကျောင်းနဲ့ တက္ကာသိုလ်စာပေပြိုင်ပွဲတွေမှာ စာစိစာကိုး (အက်ဆေး) ပြိုင်ပွဲ
တွေမှာသာမက ကဗျာပြိုင်ပွဲတွေမှာလည်း လက်တန်းရေးပြီး ဆရာခဲ့ဖူးသူဖြစ်
ပါတယ်။ ကဗျာကို စိုက်လိုက်မတ်တတ် ဆက်ရေးနေရင် ဆရာမှာပလို့ မျှော်
လင့်နိုင်ပါတယ်။ သူက စာသင်တဲ့ဘက်မှာပဲ အထူးအောင်မြင်နေပြီး ပါးစပ်
နဲ့ပဲ ကဗျာတွေစပ်ရင်းက အာသာပြေသွားခဲ့ပဲ ရပါတယ်။ အထူးသဖြင့်
သူများ ကဗျာတွေ၊ စာတွေကို နှုတ်တက်အာရုံရလွှန်းလို့ သူစိတ်ကူးတွေ
တိုး မပေါက်နိုင်တာလည်း ဖြစ်နိုင်ပါတယ်။ မောင်သိန်းနိုင်၊ ကိုလေး(အင်းဝ
ဂုဏ်ရည်) နဲ့ ကြည်အောင်တို့ မန်းတက္ကာသိုလ်စာပေသမားတွေ စာပေဟော
ပြောရင်း ကဗျာတွေ၊ စာတွေ ဖြန်းဖြန်းကဲ ရွှေတ်ကြဆုံးကြတာကို ကဗျာတွေ၊
စာတွေ ဝါသနာထုတဲ့ ဒေါ်အောင်ဆန်းစုကြည်က သိပ်သဘောကျေတယ်လို့
သိရပါတယ်။ တကယ်တော့ သူတို့လို့ ရွှေတ်နိုင်၊ ဆုံးနိုင်သူက သူတို့ပဲ ရှိတယ်
ဆုံးချင်ပါတယ်။ သူတို့ရဲ့ စာဆုံးမှုလမ်းပြ ဆရာကြီးက မန်းတက္ကာသိုလ်က
မြန်မာစာဆရာကြီး ဆန်းထွန်း(မန်းတက္ကာသိုလ်)ဒေါ် ဆရာကြီး ဦးဆန်းထွန်း
ဖြစ်ပါတယ်။ ပန်းချီဆရာ၊ ရပ်ရှင်ဒါရိုက်တာ ဝင်းဖေရဲ့ဖင် သမိုင်းပညာရှင်

ဆရာတိ: ဈွေပြည်းဘတင်လည်း အဆိုအမြောအဟောဘက်မှာ သူတို့ အပေါ် ဉာဏ်သောက်ရောက်ခဲ့တယ်လို့ ထင်ပါတယ်။ သူငယ်ချင်း မောင်သီန်း နိုင်မှာ သူရဲ့ ပြင်ပွဲကဗျာတွေ လက်နှိပ်စက်မှုမဲ့ ရှိသေးရင် ထုတ်ဝေဖို့ ကောင်းပါတယ်။ ဒီကိစ္စကို သူရဲ့ အချုပ်ဆုံးသူငယ်ချင်း တင်မိုး မသိခဲ့ဘူး ထင်ပါတယ်။ သိရင် စွတ်တောင်းယူပြီး သူကိုယ်တိုင် တည်းပြတ်ထုတ်စေမယ် ထင်ပါတယ်။

သူငယ်ချင်း မောင်သိန်းနိုင်ဟာ စာပေပဲသဏ္ဌာန်အမျိုးမျိုးကို စမ်းသပ်ရေးသားဖူးသူ ဖြစ်ပါတယ်။ မြန်မာစာကျော်ပြရာမှာ မြန်မာစာဆရာတစ်ဦး ရယ်လို့ ကျော်ကြားလောက်အောင် အောင်မြင်နေတဲ့အတွက် 'လေ'ဘက် ကိုပဲ အားသန်သွားပြီး စာမေရေးတော့လို့သာ အရေးအသားဘက်မှာ ရှုံးလို့ မတိုးတော့တာ ဖြစ်မယ်ထင်ပါတယ်။ ကျော်တွေနဲ့ မအားလပ်တော့ စာဖော်အားလည်း လျှော့သွားပါတယ်။ အက်လိပ်စာပေ (ကမ္မာစာပေ) လည်း မဖတ်အားရုံမက မြန်မာစာပေဆိုရင်လည်း မျက်ခြည်ပြတ်လောက်အောင် မဖတ်အားတော့ဘဲ ဖြစ်သွားခဲ့ပါတယ်။ စာရေးဆရာဆိုတာမျိုးက စာဖတ်များထို့ စာရေးဆရာဖြစ်လာတာဖြစ်ပြီး စာမဖတ်ရင် တိုးတက်မှု ရပ်ဆိုင်းသွားရုံမြစ် ဆုတ်ယုတ်လို့လည်းသွားပါတယ်။ သူ့သူငယ်ချင်း မောင်ဘဂ္ဂမ်း(တင်းး)က အက်လိပ်လို့ သိပ်မဖတ်နိုင်လို့ မဖတ်ပေမဲ့ ဘာသာပြန်တွေကို ဖတ်ပါတယ်။ သူများဖတ်တာတွေရှင်လည်း ဘာတွေရေးထားသလဲဆိုတာ သေချာမေးမြန်းစူးစမ်းတတ်ပါတယ်။ ဥပမာ ရှယ်လီရဲ့ အတ္ထာဖွံ့ဖြိုးလို့လို့ဆိုပဲ 'အရိယုယ်' ဆိုတဲ့စာအပ်ကို ကျွန်ုတ်ဖတ်ဖတ်တော့ အစအဆုံးလို့လို့ ဖတ်ပြုဘာသာပြန်ပြရဖူးပါတယ်။ မောင်သိန်းနိုင်ကတော့ စာဖတ်ချိန်ရေား၊ စာအချိန်ရေားမှတ်တော့ပါ။ ကျွန်ုတ်တို့ သူငယ်ချင်းတွေရဲ့ သောကြော်စိုင်း ပေးပိုင်းစတဲ့ စာပေစကားပိုင်းတွေကိုလည်း မလောအားလို့ လုံးဝမလောတော့ပါ

ଜୁଣ୍ଡିତାବେଳଦିଃତାଗର୍ଭାଲମ୍ଭାକ୍ରାନ୍ତଃ ସୁଅନ୍ତର୍ବ୍ୟାହାରାମ୍ଭା ଅହାନ୍ତର୍ବ୍ୟାହା
ପିଥୀତାଯିଲ୍ଲି ଜୁଣ୍ଡିଯିଶ୍ଵରଃମୃହାଃଗ ଫୋର୍ଗର୍ଭାଲ୍ଲି ପ୍ରାନ୍ତିଲ୍ଲିଷ୍ଟ ପ୍ରାନ୍ତିଲ୍ଲି
ଗ୍ରୂଫ୍ଫିଟେର୍ ଅଫେରାଗର୍ଭପିତାଯି॥ ତାଗଯିତେବୁ ‘ପିରମି’ ଶିତା ହାତ୍ତିଲ୍ଲି
ଲ୍ଲି ରାତ୍ରିଦିନରେ ମହୁତାଙ୍ଗାଃଲ୍ଲି ଗ୍ରୂଫ୍ଫିଟେର୍ ଯତୋରାବ୍ଧପିତାଯି॥ ତିରମ୍ଭ
ଅହାନ୍ତର୍ବ୍ୟାହାଃରାନ୍ତର୍ବ୍ୟାହା ଜୁଣ୍ଡିଯିଶ୍ଵରଃ ଅହାନ୍ତର୍ବ୍ୟାହା

ကြောင်းမှာ အဟန့်အတာ၊ ဖြစ်စေခဲ့တယ်လို့ ပြာဌြာရင် ကျွန်တော် စိတ် မကောင်း ဖြစ်ခဲ့ရတာကတော့ အမှန်ပါ။ ဒီလိပါ။ သူဟာ တစ်နေ့တော့ သူ အိမ်မှာ အကျွေးအမွေးနဲ့ စာပေပွဲလေးတစ်ခု လုပ်ပါတယ်။ အပျော်လုပ် တာ ဖြစ်ပုံရပါတယ်။ သူရဲ့ မြန်မာစာကျောင်းသားတွေရော စာပေသူငယ် ချင်းတွေပါ လက်လှမ်းမီသမျှ အားလုံးကို စိတ်ကြားပြီးလုပ်တဲ့ပဲပါ။ မန္တလေး ရဲ့ မျက်နှာပိုးသတင်းစာဆရာ၊ စာရေးဆရာ ဦးကြည်မြဲလည်း ပါတယ်။ မောင်သာနီးတို့၊ မောင်မိုးသူတို့လည်း ပါတယ်။ သူရေးတဲ့ ‘လျှောင်းရွက် ကယ်ကြောလေဟန်’ ဝတ္ထုကို ဝေဖန်ပွဲလုပ်တာပါ။ သူငယ်ချင်းတွေ တစ် ယောက်တစ်လှည့်စီ၊ နှစ်မိန့်စီ သုံးမိန့်စီလောက်ပဲ ပြာဌြာပါတယ်။ ရယ် ရယ်မောမောနဲ့ ပြာဌြာတာ ပျောစရာပါ။ မောင်စွမ်းရည်အလှည့်ကျတော့ စာနဲ့၊ ရေးထားတဲ့ သူရဲ့ ဝေဖန်စာကို ၁၅ မိန့်စီလောက် ပြာဌြာပါတယ်။ မောင်စွမ်းရည်က အဲဒီအရှိန်အထိ ပရီသတ်ရှေ့မှာ စကားပြာဌြာတဲ့အကျင့် မရှိသေးလို့ ခေါင်းငှုပြီး ပရီသတ်မျက်နှာ အကဲမခတ်ဘဲ ပြာဌြာတာပါ။ မောင်သီန်းနိုင်က သူငယ်ချင်းတွေပြာဌြာတာကို စာရွက်တစ်ရွက်နဲ့ ပို့မှတ် သည်မှတ်လုပ်လိုက်၊ လက်ခုပ်လောက်ပါးတိုးလိုက်နဲ့ ပျော်နေတာပါ။ မောင်စွမ်းရည်ရဲ့ အလှည့်ကျတော့ မောင်စွမ်းရည်က အလိုက်မသိဘဲ အတည်ပါက် ဝေဖန်တော့ နံပြည်စုတ်ကို အမြောက်နဲ့ ပစ်သလို ဖြစ်သွားခဲ့ပါတယ်။ မောင်သီန်းနိုင်ရဲ့ လက်တွေဟာ စာလိုက်မရေးနိုင်ဘဲ တုန်နေပါတယ်။ ပရီသတ်ရဲ့ မောက်ပိုင်းမှာ သူတာပည့်တွေက မခံနိုင်ဖြစ်ကြလို့ ရတ်ရှုတ်သဲသဲ တုတ်ဆွဲ၊ ဓားဆွဲ ဖြစ်နေကြတာလည်း မောင်စွမ်းရည်က မသိလိုက်ပါ။ ပြီးလည်းပြီးရော ပရီသတ်က ငြိမ်နေရာကထဲသွားပြီး လူစုကဲ့ပွဲမျက်သွား ပါတော့တယ်။ သူငယ်ချင်းတွေကလည်း မရှိသွားဖြို့ရယ်ပြီး နှုတ်ဆက်ကြ ပါတယ်။ ကျွန်တော်လည်း မနေတတ် မထိုင်တတ်ဖြစ်သွားပြီး စက်ဘီးဆွဲ ပြန်တော့ သူတာပည့်မတစ်ယောက်က သူစက်ဘီးနဲ့ ကျွန်တော့စက်ဘီးကို တမင်ရိုက်ခတ်ပစ်တာ ခံလိုက်ရပါသေးတယ်။

ဝေဖန်ပုံကလည်း ကြည်းလီးလေ။ အတ်လမ်း၊ အတ်ကွက်ကလည်း မကောင်းဘူးတဲ့။ ဝတ္ထုနှစ်မျိုးနှစ်စားရှိတယ်။ ဘဝသရုပ်ဖော်ဝတ္ထုနဲ့ အတ် လမ်းအသားပေး အပျော်ဖတ်ဝတ္ထုရှုတယ်လို့ နှစ်မျိုးရှိတဲ့ အနေကို ဘယ်အမျိုး

အစားရဲ့ စံချိန်နဲ့မှ အဆင့်မမီဘူး။ မြန်မာစာဆရာဇ်တဲ့ ဝတ္ထုပေမဲ့ သဒ္ဓါ သတ်ပုံအမှားတွေလည်း ပါနေတယ်ဆိုပြီး ပယ်ပယ်နယ်နယ်၊ ပစ်စလက် ခတ် ပြောခဲ့တာပါ။ ဒီလို စွဲတွေကဲ မျက်နှာထားရတာ ခက်သွားခဲ့ကြပေမဲ့ သူငယ်ချင်း အချင်းချင်း သွေးကဲ့မသွားခဲ့ကြပါ။ နေမြို့၊ သွားမြို့ပါပဲ။ ဒါပေမဲ့ ၂၀၁၉ နိုဝင်ဘာ ရုတ်စပတ် ကျွန်ုတ်တော့ ထုံးစံအတိုင်း သူငယ် ချင်းတွေ ဆုံးရအောင်ဆိုပြီး မောင်သိန်းနိုင်က သူအိမ်မှာ ကျွေးမွေးအညွှန်ခံပါ တယ်။ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြတော့ သူငယ်ချင်း တင်မိုးကို လည်း အလွမ်းပို့ခဲ့ကြပါတယ်။ သူငယ်ချင်း မောင်သာနီးနဲ့ မောင်မိုးသူတို့ကတော့ ကျွန်ုတ်မာရေးမကောင်းကြလို့ မလာနိုင်ပါ။ ဒီတစ်ပတ်မှာတော့ ‘ယောက်ဗျားတို့ပဲ့’ ဆုံးတုံးသော်နဲ့ ပြောချင်ရာ ပြောရအောင်ဆုံးတုံးသော်ပင်းယမွေးတို့၊ ကေသိလိုင်တို့လည်း မပါတော့ပါ။ သူက သူငယ်ချင်းတွေကိုလိုက်ပြီး ပခုံးဖက်ရင်း နှုတ်ဆက်စကားတွေ ပြောလာတော့ “သူငယ်ချင်း ငါ အိမ်ဆောက်တော့ ငွေမလောက်လို့ နှင့်ဆီက ငွေ ၁၀၀၀ ချေးဖျားတော့ မှတ်မိလား” ဆုံးတော့ “မမှတ်မိဘူး” တဲ့။ “ဉာဏ်းရှုက်ဝတ္ထု စေဖန်ပွဲလည်းပြီးရော ငါဆီမှာချေးထားတဲ့ငွေတစ်ထောင် ပြန်ပေးပါလို့ လာတောင်းတာ၏ မောင်ပေါက်စည်ဆီက ပြောဗျာပြီးဆပ်ခဲ့ရတယ်လဲ”လို့ပြောတော့ “ငါ ဒါမို့လုံးဝမလုပ်တတ်ပါဘူး” တဲ့။ မမှတ်မိတာပဲဖြစ်ဖြစ်၊ မဟုတ်ရင် ကောင်းမှာပါပဲ။

နောက်ထပ်အမှတ်တရတစ်ခုကိုလည်း သူကို ပြောပြလိုက်မိပါတယ်။ ဒီလိုပါ၊ ဇွဲရာသီတစ်ခုမှာ တက္ကသိုလ်စာမေးပွဲတွေ စစ်ကြတဲ့အခါ သီးခြားတက္ကသိုလ်ဖြစ်စ မန်းတက္ကသိုလ်က မဟာဝိဇ္ဇာစာမေးပွဲအဖြစ် ပြုစတင်ကြတဲ့ စာပေကျမ်းတွေကို စစ်ဆေးကြတော့ ရန်ကုန်က ဆရာကြီး ဦးဆောင်တင်၊ ဆရာတော်ကျိုး၊ ဆရာမင်းသုဝဏ်တို့ကို ဖိတ်ကြားပြီး စစ်ဆေးဖို့ အကုအညီတောင်းရပါတယ်။ မြန်မာစာပါမောက္ကားကြီး ဦးချမ်းမြှု (ခေတ်စင်စာဆို မြေကေတု)က ဖိတ်ကြားတာပါ။ တစ်နေ့တော့ ဆရာကြီးများကို အပန်းဖြေအဖြစ်နဲ့ မေမြို့ကို ပျော်ပွဲစားထွက်ကြတဲ့အခါ မဟာဝိဇ္ဇာတန်းရုဏ်တုံးတန်းကျောင်းသားတွေလည်း ပါကြပါတယ်။ ကျွန်ုတ်တို့ ဆရာ ဦးမောင်မောင်တင် (မြန်မာစာကထိက) က မောင်သိန်းနိုင်၊ မောင်တင်မို့ တို့နဲ့အတူ ခွဲချိန်ထားလို့မရတဲ့ မောင်စွမ်းရည်ကိုပါ လိုက်ခဲ့ဖို့ ခေါပါတယ်

အတိချုပ်ရရင် မေဖြူ၊ ကအပြန်စွာ ကားမောက်လို့ မောင်သိန်းနိုင် ဓမ္မကို
ပါတယ်။ ကျေနှစ်တော်တစ်ဦးတည်း တစ်လလောက် (သူအဖော် ရွာတာ မလာ
မချင်း) နော် စောင့်ပေးခဲ့ရပါတယ်။ တင်မိုးက တစွဲကြောက်လို့တဲ့ လုမော
ကိုပါ ဒုက္ခပေးပါတယ်။ တင်မိုးကို မထွေတ်ပါနဲ့၊ မင်းပဲ လာပါဆိုလို့
မောင်စွမ်းရည်ပဲ နော်ဆက် စောင့်ပေးခဲ့ရပါတယ်။ ဒါပေမဲ့ မောင်စွမ်းရည်
ကျောက်ကပ်ကျောက်တည်လို့ ခွဲစိတ်ကုသရတာ နှစ်ခါအေးရှုတက်ရပေမဲ့
တင်မိုးရော၊ မောင်သိန်းနိုင်ရော တစ်ခေါက်မှုမလာပါဘူး။ ဆရာပါရရှာ၊
ဆရာတာရာ၊ ဆရာဗန်းမော်တင်အောင်၊ မောင်သာနိုး စတဲ့ မိတ်ဆွေသူငယ်
ချင်းတွေ လာကြပေမဲ့ သင်းတို့နှစ်ယောက် မလာခဲ့ကြဘူးဆိုတော့လည်း
“အဲဒါလည်း ပါမသိဘူး” တဲ့။ သူငယ်ချင်းရဲ့အညွှန်ခံပွဲမှာ စည်းများလို့ စကား
ပြောချိန်မရအဲတာနဲ့ သေချာမပြောလိုက်ရတာကို စာနဲ့ပဲပြောလိုက်ရပါတယ်။
နာလို့မဟုတ်ပါ။ လွမ်းစရာလေးအဖြစ်နဲ့ စားမြှုပြန်တာပါ။ သူငယ်ချင်း
ကတော့ သူငယ်ချင်းပါပဲ။

သူငယ်ချင်း မောင်သိန်းနိုင်ကို ‘စာသင်တာ နားပါတော့’ လို့ မပြော
ရက်ပါ။ ဒါက သူအနေနဲ့ စီးပွားရေး၊ ကြီးပွားရေးထက် ဆေးလိပ်စွဲ၊ ဘိန်းစွဲ
သလို စွဲနေတဲ့ ပါသနာစွဲဖြစ်နေလို့ ပြောရင် အသက်တို့အောင် လုပ်တာနဲ့
အတူတူပဲလို့ သဘောရာပါတယ်။ ဒါပေမဲ့ သူရဲ့ကလောင်ကိုတော့ နဲမြော
ပါတယ်။ သူ စာသင်တယ်ဆိုတာတွေက လေထဲ ပျောက်သွားတာပါ။
စာရေးမှ ကျေနှစ်ရို့မှာပါ။ ဒါကြောင့် အများကြီးမဟုတ်တောင် အပန်းဖြေ
ရင်း နားနားနေနေ စာလေးပေလေး ရေးပါဉီးလို့ သူငယ်ချင်းကို အလေး
အနက် ပန်ကြားလိုက်ရပါတယ်။ သူငယ်ချင်း ကျေနှစ်းကျေနှစ်းမှာ အသက်
ရည်စွာနဲ့ မြန်မာစာပေအကျိုးကို ဆက်လက်သယ်ပိုးနိုင်ပါစေ။ မြန်မာစာပေ
သာသနာပြုလုပ်ငန်းကို နည်းမျိုးစုံနဲ့ ဆက်လက်ဆောင်ရွက်နိုင်ပါစေ။

ချစ်တဲ့၊ ခင်တဲ့ သူငယ်ချင်း

မောင်စွမ်းရည်

၂၀၁၉၊ ဒီဇင်ဘာ ၃





ပန်းတောင်ရိပ်ချိ
ကြည်ညံလေးစား သရာများ
လက်ဖွဲ့လုပ်ဖော် ဂဲဒော်များ
မောင်စွမ်းရည်

ISBN 9789997130006

POEM94

9 789997 130006
4,000.00 Ks